


ထောကသင်းကျစ်၊ ဓမ္မရာဇ်မှန်ကူ၊ သယမ္ဘုမြတ်စွာ၊
 စောသတ္တာဇာ၊ သာသနာရောင်၊ ထွန်းပြောင်စေရန်၊ ရည်သန်မယုတ်၊
 အားထုတ် ကြိုးစားတော် မူထေ့ရှိသော၊ မန္တလေးမြို့၊
 မန္တလေးတောင်၊ ရသေ့ကြီး-ဦးခန္တိ တောင်၊
 ပန်ချက်အရ၊ မန္တလေးတောင်အနီးရှိ၊
 မိုးထိတိုက်၌၊ ဟာပိုင်လေး၊
 ထီးမျှညီမေ့လျော်၊ နေတော်မူသော၊
 အာဖျင်ဇာဂရမထေရ်သည်၊ ရှေးဆရာမြတ်
 တို့စီရင်တော် မူအပ်သော နိဗ္ဗာန်၊ မြှုပ်ထားအပ်သော
 အနက်တို့ကို၊ အကုန်အစင် ဖော်ထုတ်၍ စီစဉ်ပြုစုတော်မူအပ်သော

အင်္ဂုတ္တိပြုစုတော်နိဗ္ဗာန်။

သတ္တမတွဲ။

စာချနက်၊ မိုးထိမူ။



ပဌမပုံနှိပ်ခြင်း-၅၀၀



မန္တလေးမြို့၊

မန္တလေးတောင် ဝိစုကတ်တော် စာပုံနှိပ်တိုက်၊

၁၂၇-ခုနှစ်၊ တပေါင်းလ၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ-သတ္တမတွဲမာတိကာ။

ဦးရေ နံပါတ်	မာတိကာ	မျက်နှာ နံပါတ်
၁	ဓနဝင်	၁
၂	အနုသယဝင်	၂၀
၃	ဝဇ္ဇိသတ္တကဝင်	၃၆
၄	ဒေဝတာဝင်	၆၆
၅	မဟာယညဝင်	၉၂
၆	အဗျာကထဝင်	၁၅၀
၇	မဟာဝင်	၂၂၀
၈	ဝိနယဝင်	၃၀၉
၉	သမဏဝင်	၃၂၀
၁၀	အာဟုနေယျဝင်	၃၂၃
၁၁	သာမညဝင်.....	၃၂၉

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ-သတ္တမတွဲ-မာတိကာပြီး၏။



အင်္ဂုတ္တိပိဋကော်နိဿယ။

သံတ္တမတွဲ။

နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သဗ္ဗသမ္ဗုဒ္ဓဿ။



သတ္တကနိပါတ်-ပဌမပတ္ထာသက-၁-နေဝဂ်။

ဘန္တေ၊ အရှင်ထုရားကဿ၊ ပ၊ ဣဒံသတ္တံ၊ ဤသတ္တမသုတ်ကို၊ မေ၊
 အက္ခိန္တိ အာနန္ဒာယည၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သဗ္ဗုခါ၊ မျက်
 မှောက်တော်မူ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြမ်းအပ်ပါ၏၊ ကိံ၊ သုတံ၊ အဘယ်သို့၊ ကြား
 အပ်ပါးသနည်း၊ ဧ၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာထုရား
 သည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထပိဏ္ဍိကဿ၊ အနာထပိဏ္ဍိ
 သူဌေး၏၊ အာရမေ၊ နှလုံးမွေ့တော်မူ၍၊ ဝေျံ၊ ဝေျံသွယ်ရာဖြစ်သော၊ ဇေတဝနေ၊
 ဇေတဝန်ကျောင်းဟောသံ၌၊ ဝိဟရတိ၊ နေထိုင်မူ၏၊ ဘဂြုခေါ၊ ထိုသို့နေ
 တော်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဘိက္ခု၊ ချာနားတို့ကို၊
 ဘိက္ခုပေါတိ၊ ချာနားတို့ဟူ၍၊ အမန္တေထိ၊ ခေါ်တော်မူ၏၊ ဘဒန္တေတိ၊
 အရှင်ထုရားဟူ၍၊ ဝေတိက္ခု၊ ထိုချာနားတို့သည်၊ ဘဂဝတော၊ မြတ်စွာ
 ထုရားအား၊ ပစ္စယေသသံ၊ နှိပ်ကုန်၏၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဧတံဝစ
 နံ၊ ဤစကားကို၊ အဝါစ၊ မိန့်သောမူ၏၊ ကိံ၊ အဝါစ၊ အဘယ်သို့မိန့်တော်
 မူသနည်း၊ ဘိက္ခုဝေ၊ ချာနားတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဝေဗ္ဗတိ၊ တရား
 တို့နှင့်၊ သမန္တ၊ ဘဂဝတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ချာနားသည်၊ သဗြုစွာစာရိနံ၊
 ဘိဘင်္ဇသုံးတော်တို့သည်၊ အပ္ပိယာစ၊ မချစ်အပ်သည်လည်း၊ ဟောတိ၊
 ဖြစ်၏၊ အမနာပေါ၊ စိတ်နှလုံးကို မပွားစေတတ်သည်လည်း၊ ဟောတိ၊
 ဖြစ်၏၊ အဂရစ၊ အထေးအမြတ်မပြုအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊
 အသတ္တ၊ ဝနီသောစ၊ စိတ်ဖြင့်မပွားစေအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊
 ကကမေတိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဝေဗ္ဗတိ၊

အင်္ဂုတ္တိုရ်ပါဠိထောဝ်နိဿယ

ကရားတို့နှင့်၊ သမန္နပင်တော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာ
 ခိန်၊ ဘိတင်းသုံးဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်သည်ထည်း၊ ဟောတိ
 ဖြစ်သနည်း၊ အမနာပေါစ၊ စိတ်နှလုံးကိုမဝွါးစေတတ်သည်ထည်း၊ ဟောတိ
 ဖြစ်သနည်း၊ အဂဂူစ၊ အထေးအမြတ် မပြုအပ်သည်ထည်း၊ ဟောတိ၊ ဖြစ်
 သနည်း၊ အသတ္တဝနိယောစ၊ မမြီးမွမ်းအပ်သည်ထည်း၊ ဟောတိ၊ ဖြစ်သနည်း
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသ၊ သနာထောဝ်နိ၊ ဘိက္ခု၊ ရဟန်းသည်၊ ယာဘ
 ကာမောစ၊ ထာဘိကိုအလိုရှိသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ သက္ကာရကာမော
 စ၊ အရိုအသေပြုခြင်းကို အလိုရှိသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ အနဝဉာတ္တိ
 ကာမောစ၊ မိမိကိုယ်ကိုသူတပါးတို့မထီမဲ့မြင်မထီစေခြင်းဖြင့် အလိုရှိသည်
 ထည်း၊ ဟောတိ၊ ဖြစ်၏၊ အထိရိကာစ၊ ကာယဒုစရိုက်စသည်တို့ကို ရှက်
 မြင်းမရှိသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ အနောတ္တဝိစ၊ ကာယဒုစရိုက်စသည်
 တို့ကိုကြောက်ခြင်းမရှိသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ပါဝိစ္ဆောစ၊ ယုတ်မာ
 သောအလိုရှိသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ မိစ္ဆာဒိဗ္ဗစ၊ တောက်ပြန်သော
 အယူရှိသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်
 သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နပင်တော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်း
 သည်၊ သဗြဟ္မစာခိန်၊ ဘိတင်းသုံးဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်
 သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ အမနာပေါစ၊ စိတ်နှလုံးကိုမဝွါးစေတတ်သည်
 ထည်း၊ ဟောတိ၊ ဖြစ်၏၊ အဂဂူစ၊ အထေးအမြတ် မပြုအပ်သည်ထည်း၊
 ဟောတိ၊ ဖြစ်၏၊ အသတ္တဝနိယောစ၊ မမြီးမွမ်းအပ်သည်ထည်း၊ ဟောတိ၊
 ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေ
 တိဓမ္မေတိ၊ ဤတရားတို့နှင့်၊ သမန္နပင်တော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်း
 သည်၊ သဗြဟ္မစာခိန်၊ ဘိတင်းသုံးဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်
 သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ အမနာပေါစ၊ စိတ်နှလုံးကိုမဝွါးစေတတ်သည်
 ထည်း၊ ဟောတိ၊ ဖြစ်၏၊ အဂဂူစ၊ အထေးအမြတ် မပြုအပ်သည်ထည်း၊
 ဟောတိ၊ ဖြစ်၏၊ အသတ္တဝနိယောစ၊ မမြီးမွမ်းအပ်သည်ထည်း၊ ဟောတိ၊
 ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရား
 တို့နှင့်၊ သမန္နပင်တော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာခိန်၊
 ဘိတင်းသုံးဘော်တို့သည်၊ ဝိယောစ၊ ချစ်အပ်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊
 မနာပေါစ၊ စိတ်နှလုံးကိုမဝွါးစေတတ်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ အဂဂူစ၊
 အထေးအမြတ်ပြုအပ်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ဘာဝနိယောစ၊ စိတ်ဖြင့်
 ဝွါးစေအပ်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ကထမေတိ၊ အဘယ်မည်ကုန်

သော၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊ ဘိတင်းသုံးဘော်တို့သည်၊ ဝိယောစ၊ ချစ်အပ်သည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ မနာပေါစ၊ စိတ်နှလုံးကို ပွားစေတတ်သည်လည်း၊ ဟောတိ ဖြစ်သနည်း၊ ဂရုစ၊ အလေးအမြတ်ပြုအပ်သည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ ဘာဝနိယောစ၊ စိတ်ဖြင့်ပွားစေအပ်သည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣ၊ ဤသော၊ သနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ သာဘကာမောစ၊ လာဘ်ကို အလိုရှိသည်လည်း၊ နဟောတိ၊ မဖြစ်၊ သတ္တာဇကာမောစ၊ အနိအသေပြုခြင်းကို အလိုရှိသည်လည်း၊ နဟောတိ၊ မဖြစ်၊ အနဝညတ္တိကာမောစ၊ မိမိကိုယ်ကို သူကပါးကို မထိမဲ့ခြင်မထိစေခြင်းဖြင့် အလိုရှိသည်လည်း၊ နဟောတိ၊ မဖြစ်၊ ဟိရိမောစ၊ ကာယဓုစရိုက်စသည်ကို ရှက်ခြင်းရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဩတ္တပ္ပိစ၊ ကာယဓုစရိုက်စသည်ကို ကြောက်ထန်ခြင်း ရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ အပ္ပိစ္ဆောစ၊ ယုတ်မာသော အလိုမရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ သဗ္ဗဒိဗ္ဗိစ၊ ကောင်းသော ဥာဏ်အမြင် ရှိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊ ဘိတင်းသုံးဘော်တို့သည်၊ ဝိယောစ၊ ချစ်အပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ မနာပေါစ၊ စိတ်နှလုံးကို ပွားစေတတ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဂရုစ၊ အလေးအမြတ်ပြုအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဘာဝနိယောစ၊ စိတ်ဖြင့်ပွားစေအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊ ဘိတင်းသုံးဘော်တို့သည်၊ ဝိယောစ၊ ချစ်အပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ မနာပေါစ၊ စိတ်နှလုံးကို ပွားစေတတ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဂရုစ၊ အလေးအမြတ်ပြုအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဘာဝနိယောစ၊ စိတ်ဖြင့်ပွားစေအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အပေါစ၊ မိန့်တော်မူ၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ။

ပဌမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊

အင်္ဂုတ္တိုရ်ပါဠိထောဝ်နိဿယံ

သီတင်းသုံးဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်သည်လည်း၊ ဟောတိ၊
 ဖြစ်၏။ အမနာပေါစ၊ စိတ်နှလုံးကို မပွားစေတတ်သည်လည်း၊ ဟောတိ၊
 ဖြစ်၏။ အဂရုစ၊ အထေးအမြတ်မပြုအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ အဘာ
 ဝနိယောစ၊ စိတ်ဖြင့်မပွားစေအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ကတမေ
 တိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဝေဠေဟိ၊ တရားတို့
 နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊
 သီတင်းသုံးဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်သည်လည်း။ ဟောတိ၊
 ဖြစ်သနည်း။ အမနာပေါစ၊ စိတ်နှလုံးကိုမပွားစေတတ်သည်လည်း။ ဟောတိ၊
 ဖြစ်သနည်း။ အဂရုစ၊ အထေးအမြတ်မပြုအပ်သည်လည်း။ ဟောတိ၊ ဖြစ်
 သနည်း။ အဘာဝနိယောစ၊ စိတ်ဖြင့်မပွားစေအပ်သည်လည်း။ ဟောတိ၊
 ဖြစ်သနည်း။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤသာသနာထောဝ်၌၊ ဘိက္ခု၊ ရဟန်း
 သည်၊ ယာသကာမောစ၊ ထာဘိကံ၊ အလိုရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။
 သက္ကာရကာမောစ၊ အရိအသေပြုခြင်းကိုအလိုရှိသည်လည်း။ ဟောတိ၊
 ဖြစ်၏။ အထိရိကောစ၊ ကာယဗုဒ္ဓစရိုက်စသည်တို့ကို ရှက်ခြင်းမရှိသည်
 လည်း။ ဟောတိ၊ ဖြစ်၏။ အနောတ္တုတ္တိ၊ ကာယဗုဒ္ဓစရိုက်စသည်တို့ကို ကြောက်
 ခြင်းမရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣသသကီစ၊ ဂြာရုခြင်းရှိသည်လည်း။
 ဟောတိ၊ ဖြစ်၏။ မစ္ဆရီစ၊ ဝန်တိုခြင်းရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတိ၊
 ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဝေဠေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊
 ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊ သီတင်းသုံး
 ဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အမနာပေါစ၊
 စိတ်နှလုံးကိုမပွားစေတတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဂရုစ၊ အထေး
 အမြတ်မပြုအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဘာဝနိယောစ၊ စိတ်ဖြင့်
 မပွားစေအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေ၊ စင်စစ်၊
 သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ၊ ဝေဠေဟိ၊ ဤတရားတို့နှင့်၊ သမန္နာ
 ဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သဗြဟ္မစာရိနံ၊ သီတင်းသုံး
 ဘော်တို့သည်၊ အပ္ပိယောစ၊ မချစ်အပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အမနာ
 ပေါစ၊ စိတ်နှလုံးကို မပွားစေတတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဂရုစ၊
 အထေးအမြတ် မပြုအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဘာဝနိယောစ၊
 စိတ်ဖြင့်မပွားစေအပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊
 သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဝေဠေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံ
 သော၊ ဘိက္ခု၊ ရဟန်းကို၊ သဗြဟ္မစာရိနံ၊ သီတင်းသုံးဘော်တို့သည်၊ ဝိယော

စ၊ချစ်အပ်သည်လည်း၊ဟောတိ၊ဖြစ်၏။ မနာပေါစ၊စိတ်နှလုံးကိုပွားစေအပ်
 သည်လည်း၊ ဟောတိ၊ဖြစ်၏။ ဂရုစ၊အထေးအမြတ် ပြုအပ်သည်လည်း၊
 ဟောတိ၊ဖြစ်၏။ ဘာဝနိယောစ၊စိတ်ဖြင့်ပွားစေအပ်သည်လည်း၊ဟောတိ၊
 ဖြစ်၏။ ကထမေထိ၊အဘယ်မည် ကုန်သော။ သတ္တဟိ၊ခုနစ်ပါးကုန်သော။
 ဓမ္မေဟိ၊ထရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော။ ဘိက္ခု၊ရဟန်းသည်။
 သဗြဟ္မာစာရိနံ၊ဘိတင်းသုံးဘော်တို့သည်၊ဝိယောစ၊ချစ်အပ်သည်လည်း၊
 ဟောတိ၊ဖြစ်သနည်း။ မနာပေါစ၊ စိတ်နှလုံးကို ပွားစေတတ် သည်လည်း၊
 ဟောတိ၊ ဖြစ်သနည်း။ ဂရုစ၊အထေးအမြတ် ပြုအပ်သည်လည်း၊ ဟောတိ၊
 ဖြစ်သနည်း။ ဘာဝနိယောစ၊စိတ်ဖြင့် ပွားစေအပ်သည်လည်း၊ ဟောတိ၊
 ဖြစ်သနည်း။ ဘိက္ခုဝေ၊ရဟန်းတို့၊ ဣဝေ၊ဤသာသနာထော်၌၊ဘိက္ခု၊ရဟန်း
 သည်။ ထာဘကာမောစ၊ထာဘ်ကို အလိုရှိသည်လည်း။ နဟောတိ၊မဖြစ်၊
 သတ္တာရကာမောစ၊ အရိုအသေပြုခြင်းကို အလိုရှိသည်လည်း။ နဟောတိ၊
 မဖြစ်၊ အနုညတ္တိကာမောစ၊ ဝိဝိကိုယ်ကို သူတပါးတို့ မတီးခွဲခြင်မထိ
 စေခြင်းဖြင့် အလိုရှိသည်လည်း။ နဟောတိ၊မဖြစ်၊ ဟိရိမာစ၊ ကာယ
 ဒုစရိုက်စသည်တို့ကို ရှက်ခြင်းရှိသည်လည်း။ ဟောတိ၊ဖြစ်၏။ ဩတ္တဗ္ဗစ၊
 ကာယဒုစရိုက် စသည်တို့ကို ကြော်ငြာခြင်း ရှိသည်လည်း။ ဟောတိ၊
 ဖြစ်၏။ အနိဿုကီစ၊ ငြိ၊စုခြင်းမရှိသည်လည်း။ ဟောတိ၊ဖြစ်၏။ အမစ္ဆ
 ခီစ၊ဝန်တုံခြင်း မရှိသည်လည်း။ ဟောတိ၊ဖြစ်၏။ ဣတိ၊ဤသို့၊ သတ္တဟိ၊
 ခုနစ်ပါးကုန်သော။ ဓမ္မေဟိ၊ထရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော။
 ဘိက္ခု၊ရဟန်းသည်၊သဗြဟ္မာစာရိနံ၊ ဘိတင်းသုံးဘော်တို့သည်၊ ဝိယောစ၊
 ချစ်အပ်သည်လည်း၊ဟောတိ၊ဖြစ်၏။ မနာပေါစ၊စိတ်နှလုံးကို ပွားစေတတ်
 သည်လည်း၊ ဟောတိ၊ဖြစ်၏။ ဂရုစ၊အထေးအမြတ် ပြုအပ်သည်လည်း၊
 ဟောတိ၊ဖြစ်၏။ဘာဝနိယောစ၊စိတ်ဖြင့်ပွားစေအပ်သည်လည်း၊ ဟောတိ၊
 ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ခေါ၊စင်စစ်။ သတ္တဟိ၊ ခုနစ်ပါးကုန်သော။
 ဣမေဟိ၊ဓမ္မေဟိ၊ ဤထရားတို့နှင့်၊ သမန္နာဂတော၊ပြည့်စုံသော။ ဘိက္ခု၊
 ရဟန်းသည်၊သဗြဟ္မာစာရိနံ၊ဘိတင်းသုံးဘော်တို့သည်၊ ဝိယောစ၊ချစ်အပ်
 သည်လည်း၊ဟောတိ၊ဖြစ်၏။ မနာပေါစ၊ စိတ်နှလုံးကိုပွားစေတတ်သည်
 လည်း၊ဟောတိ၊ဖြစ်၏။ ဂရုစ၊ အထေးပြုအပ်သည်လည်း။ ဟောတိ၊ဖြစ်၏။
 ဘာဝနိယောစ၊စိတ်ဖြင့်ပွားစေအပ်သည်လည်း၊ဟောတိ၊ဖြစ်၏။ ဣတိ၊ဤသို့
 အဝေါစ၊ဝိန့်ထောံမူ၏။ ။

ဒုတိယသုတ်ပြီး၏။

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ဘန္တေ၊ အရှင်ထုရားကထာပင် နှစ်သုတ္တံ၊ ဤသတ္တံ ဗလသုတ်ကို၊ မေ၊
 အက္ခရ်အာနန္ဒသညံ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ၊ သုတံ၊ အတယ်
 သို့ကြားအပ်ပါသနည်း၊ ဧကံ၊ ကပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ထုရားသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထဝိဇ္ဇာကထာ၊ အနာထ
 ဝိဇ္ဇာသုပ္ပေဇာ၊ အာရာမေ၊ နှလုံးမွေ့ထောင်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ
 ဇေတဝန်ကျောင်းကော်၌၊ ဝိဟရတိ၊ နေထိုင်မူ၏၊ (က)၊ ဘိက္ခုဝေ၊ ရဟန်း
 တို့၊ ဗလသနိ၊ ဖိုလ်တို့သည်၊ ဣမာနိ၊ သတ္တံ၊ ဤခုနစ်ပါးတို့တည်း၊ သတ္တံ၊ ခုနစ်ပါး
 တို့သည်၊ ကတမာနိ၊ အကယ်သည်တို့နည်း၊ သဒ္ဓါဗလံ၊ သဒ္ဓါဗိုလ်လည်း
 ကောင်း၊ ဝိရိယဗလံ၊ ဝိရိယဗိုလ်လည်းကောင်း၊ ဟိရိဗလံ၊ ဟိရိဗိုလ်လည်း
 ကောင်း၊ ဩက္ကပ္ပဗလံ၊ ဩက္ကပ္ပဗိုလ်လည်းကောင်း၊ သတိဗလံ၊ သတိဗိုလ်
 လည်းကောင်း၊ သမာဓိဗလံ၊ သမာဓိဗိုလ်လည်းကောင်း၊ ပညာဗလံ၊ ပညာ
 ဗိုလ်လည်းကောင်း၊ ဣကိဣမာနိ၊ သတ္တံ၊ ဤခုနစ်ပါးတို့တည်း၊ ဘိက္ခုဝေ၊
 ရဟန်းတို့၊ ဗလသနိ၊ ဗိုလ်တို့သည်၊ ဣမာနိ၊ ခေါ်သတ္တံ၊ ဤခုနစ်ပါးတို့တည်း၊
 သဒ္ဓါဗလဉ္စ၊ သဒ္ဓါဗိုလ်လည်းကောင်း၊ ဝိရိယဉ္စ၊ ဝိရိယဗိုလ်လည်းကောင်း၊
 ဟိရိယဉ္စ၊ ဟိရိဗိုလ်လည်းကောင်း၊ ဩက္ကပ္ပိယံ၊ မကောင်းမှုကိုကြောက်ထိတ်
 လန့်ခြင်းဟုဆိုအပ်သော၊ ဗလဉ္စ၊ ဗိုလ်လည်းကောင်း၊ သတိဗလဉ္စ၊ သတိဗိုလ်
 လည်းကောင်း၊ သမာဓိဗလံ၊ သမာဓိဗိုလ်လည်းကောင်း၊ သတ္တမံ၊ ခုနစ်ခု
 မြောက်သော၊ ပညာဝါ၊ ပညာသာသျှင်ဖြစ်သော၊ ဗလဉ္စ၊ ဗိုလ်လည်းကောင်း၊
 ဣတိ၊ ဤသို့၊ ဗလသနိ၊ ဗိုလ်တို့သည်၊ သတ္တံ၊ ခုနစ်ပါးတို့သည်၊ ဟောန္တိ၊ ဖြစ်
 ကုန်၏၊ ဧတေဟိ၊ ထိုခုနစ်ပါးသောဗိုလ်တို့ဖြင့်၊ ဗလဝါ၊ အားရှိသော၊
 ပဏှိတော၊ ပညာနှင့်ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သုခံ၊ ချမ်းသာစွာ၊
 ဇီဝတိ၊ အသက်မွေးရာ၏၊ ဟောနိသော၊ သင့်သော အကြောင်းဖြင့်၊ ဓမ္မံ၊
 သစ္စာထားပါးတရားကို၊ ဝိစိနေ၊ စုံစမ်းဆင်ခြင်ခြင်း၌င်၏၊ ပညာယ၊ ဝိပဿ
 နာပညာမဂ်ပညာဖြင့်၊ အတ္တံ၊ သစ္စာထားပါး တည်းဟူသော အနက်ကို၊
 ဝိပဿတိ၊ ရှုနိုင်၏၊ ပဇ္ဇောတသော၊ ဆီးဆီးလျှို၏၊ နိဗ္ဗာနံ၊ ပြင်းခြင်းကဲ့သို့၊
 သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ၊ ဤဗိုလ်တို့နှင့်၊ သမန္နာဝ
 တဿ၊ ပြည့်စုံသော၊ ဧတဿ၊ ကိုရဟန္တပုဂ္ဂိုလ်၏၊ ဝေတသော၊ အဆုံး
 စွန်သောစုတိစိတ်၏၊ ဝိမောက္ခော၊ ဝတ္ထုအာရုံတို့မှလွတ်ခြင်းသည်၊ ဟောတိ
 ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝိနိတောမူ၏၊ ။

တတိယသုတ်ပြီး၏

ဘိက္ခဝေ၊ ရဟန်းတို့၊ ဗလ္လာနိ၊ ခိုလ်တို့သည်၊ ဣမာနိ၊ သတ္တ၊ ဤရနစ်ပါးတို့တည်း၊ သတ္တ၊ ရနစ်ပါးတို့သည်၊ ကာတမာန၊ အဘယ်သည်တို့နည်း၊ သဒ္ဓါဗလံ၊ သဒ္ဓါခိုလ်လည်းကောင်း၊ ဝိရိယဗလံ၊ ဝိရိယခိုလ်လည်းကောင်း၊ ဟိရိဗလံ၊ ဟိရိခိုလ်လည်းကောင်း၊ ဩတ္တပ္ပဗလံ၊ ဩတ္တပ္ပခိုလ်လည်းကောင်း၊ သတိဗလံ၊ သတိခိုလ်လည်းကောင်း၊ သမာဓိဗလံ၊ သမာဓိခိုလ်လည်းကောင်း၊ ပညာဗလံ၊ ပညာခိုလ်လည်းကောင်း၊ ဣတိဣမာနိ၊ သတ္တ၊ ဤရနစ်ပါးတို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သဒ္ဓါဗလံ၊ သဒ္ဓါခိုလ်သည်၊ ကာတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ အရိယသာဝကော၊ အရိယာဖြစ်သော တပည့်သည်၊ သဒ္ဓေါ၊ ယုံကြည်ခြင်း သဒ္ဓါတရားရှိသည်၊ ဟောတိ၊ ဖြစ်၏၊ တထာဂတဿ၊ မြတ်စွာထုရား၏၊ ဗေဒိံ၊ အမဟတ္တမဂ်ဥာဏ်သဗ္ဗညုတညာဏ်ကို၊ သဒ္ဓဟတိ၊ ယုံကြည်၏၊ ကိံ၊ သဒ္ဓဟတိ၊ အဘယ်သို့ယုံကြည်သနည်း၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဣတိဝိဣမိနာစကာရဏေန၊ ဤသို့အလုံးစုံသောတရားတို့ကို မသောကံမပြန် ထိတော်မူဟုတ်သော အကြောင်းကြောင့်လည်း၊ သဗ္ဗာသဗ္ဗုဒ္ဓေါ၊ သဗ္ဗာသဗ္ဗုဒ္ဓ မည်တော်မူ၏၊ (၁)၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဣတိဝိဣမိနာစကာရဏေန၊ ဤသို့အလုံးစုံသောတရားတို့ကို မသောကံမပြန် ထိတော်မူဟုတ်သော အကြောင်းကြောင့်လည်း၊ သတ္ထာဒေဝမနုဿာနံ၊ သတ္ထာဒေဝမနုဿာနံမည်တော်မူ၏၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဣတိဝိဣမိနာစကာရဏေန၊ ဤသို့အလုံးစုံသောတရားတို့ကို မသောကံမပြန် ထိတော်မူဟုတ်သော အကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဣတိဝိဣမိနာစကာရဏေန၊ ဤသို့အလုံးစုံသောတရားတို့ကို မသောကံမပြန် ထိတော်မူဟုတ်သော အကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏၊ ဣတိ၊ ဤသို့၊ သဒ္ဓဟတိ၊ ယုံကြည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤမြတ်စွာထုရား၏ အဂေါတ္တ မဂ်ဥာဏ် သဗ္ဗညုတညာဏ်ကို ယုံကြည်ခြင်းဖြစ်သော၊ သဒ္ဓါတရားကို၊ သဒ္ဓါဗလံ၊ သဒ္ဓါခိုလ်ဟူ၍၊ ဝုပ္ပတိ၊ ဆုံအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝိရိယဗလံ၊ ဝိရိယခိုလ်သည်၊ ကာတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ အရိယသာဝကော၊ တပည့်တရား၏တပည့်ဿာသည်း၊ အကုသဿာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဝဗ္ဗာနံ၊ တရားတို့ကို၊ ပဟာနာယ၊ ပယ်ခြင်း၌၊ ကုသဿ

အင်္ဂုတ္တိုရ်ပါဠိထောင်နိဿယ

နံ၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဥပသမ္ပဒါလ၊ ပြည့်စုံစေခြင်းငှါ၊ အာရမ္မဗီရိယော၊ အားတုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ကုသလေသုကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ထာမဝါ၊ အားအစွမ်းရှိသည်၊ ဗြဟ္မဗရက္ခမော၊ မြဲမြံသောသုံ့ဖွဲ့ရှိသည်။ အနိက္ခိတ္တရော၊ မချအပ်သောဝန်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤအကုသိုလ်တရားတို့ကိုပယ်သဖြင့်ကုသိုလ်တရားတို့ကိုပြည့်စုံစေခြင်းငှါအတုတ်ကြွင်းဖြစ်သော ဝီရိယကို၊ ဝီရိယဗလံ၊ ဝီရိယဗိုလ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိရိဗလံ၊ ဟိရိဗိုလ်သည်။ ကထမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမ၊ ဤသာသနာတော်၌၊ အရိယသာဝကော၊ ငါတရားတပည့်သားသည်။ ဟိရိမာ၊ မကောင်းမှုကိုရှက်ခြင်းရှိသည်ဟောတိ၊ ဖြစ်၏။ ကာယဒုက္ခရိတေန၊ ကာယဒုက္ခကိုမှလည်းကောင်း၊ ဝစီဒုက္ခရိတေန၊ ဝစီဒုက္ခကိုမှလည်းကောင်း၊ မနောဒုက္ခရိတေန၊ မနောဒုက္ခကိုမှလည်းကောင်း၊ ဟိရိယတိ၊ ရှက်၏။ ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသယာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့သို့၊ သမာပတ္တိယာ၊ ရောက်ခြင်းငှါ၊ ဟိရိယတိ၊ ရှက်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ကာယဒုက္ခကို စသည်တို့မှရှက်ခြင်းဟု ဆိုအပ်သောသဘောကို၊ ဟိရိဗလံ၊ ဟိရိဗိုလ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဩက္ကပ္ပဗလံ၊ ဩက္ကပ္ပဗိုလ်သည်။ ကထမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမ၊ ဤသာသနာတော်၌၊ အရိယသာဝကော၊ ငါတရားတပည့်သားသည်။ ကာယဒုက္ခရိတေန၊ ကာယဒုက္ခကိုကြောင့်လည်းကောင်း၊ ဝစီဒုက္ခရိတေန၊ ဝစီဒုက္ခကိုကြောင့်လည်းကောင်း၊ မနောဒုက္ခရိတေန၊ မနောဒုက္ခကိုကြောင့်လည်းကောင်း၊ ဩက္ကပ္ပိ၊ ထိတ်လန့်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသယာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့သို့၊ သမာပတ္တိယာ၊ ရောက်ခြင်းကြောင့်၊ ဩက္ကပ္ပတိ၊ ထိတ်လန့်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤကာယဒုက္ခကို စသည်တို့မှ ကြောက်ထိတ်လန့်ခြင်းဟု ဆိုအပ်သောသဘောကို၊ ဩက္ကပ္ပဗလံ၊ ဩက္ကပ္ပဗိုလ်ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သတိဗလံ၊ သတိဗိုလ်သည်။ ကထမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမ၊ ဤသာသနာတော်၌၊ အရိယသာဝကော၊ ငါတရားတပည့်သည်။ သတိမာ၊ သတိနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ပရမေန၊ မြဲသော၊ သတိနေပက္ကေန၊ သတိ၏ရှင်သည်၏အဖြစ်နှင့်၊ သမန္နာဝတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ဝိရကတံဝိ၊ ကြာမြင့်စွာသောကာလ၌ပြုအပ်

သတ္တကနိပါတ်ပဌမပဏ္ဍာသက-၁-နေဝဂ်၊

သောအမှုကိုထည်းကောင်း၊ စိရတာထိတံပိ၊ ကြာမြင့်စွာသောကာလ၌ ဆိုအပ်သော စကားကို ထည်းကောင်း၊ သရိတာ၊ အောက်မေ့နိုင်သည်၊ အနုဿရိတာ၊ အတန်ဘလဲလဲ အောက်မေ့နိုင်သည်၊ မောပတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤကြာမြင့်စွာသောကာလ၌ ဆိုအပ်သောစကား ကိုအောက်မေ့ နိုင်သော သတိကို၊ သတိဗလံ၊ သတိဗိုလ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သမာဓိဗလံ၊ သမာဓိဗိုလ်သည်၊ ကတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒေ၊ ဤသာသနာ တော်၌၊ အရိယ သာဝကော၊ ငါတို့အဖွဲ့၏ တပည့်သားသည်၊ ကာမေဟိ၊ ဝတ္ထု၊ ကာမကိလေ ဝာကာမာတို့မှ၊ ဝိပိဇ္ဈေ၊ ဆိတ်၍သာသျှင်၊ (လ)၊ စတုတ္ထံ၊ စတုတ္ထ ဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤပဌမဈာန် စသောကို ပြည့်စုံစေ၍ နေခြင်းဟု ဆိုအပ်သော သမာ ဓိကို၊ သမာဓိဗလံ၊ သမာဓိဗိုလ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်း တို့၊ ပညာဗလံ၊ ပညာဗိုလ်သည်၊ ကတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒေ၊ ဤသာသနာတော်၌၊ အရိယသာဝကော၊ ငါတို့အဖွဲ့၏တပည့် သားသည်၊ ပညာပ၊ ပညာနှင့် ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ဥဒယတ္ထ ဂါမိနိယာ၊ ဖြစ်ခြင်း ပျက်ခြင်းကို ထိုးထွင်းနိုင်သော၊ အရိယာယ၊ မြတ် သော၊ နိဗ္ဗေဓိကာယ၊ ကိလေသာတို့ကိုဖောက်ခွဲတတ်သော၊ သဗ္ဗာ၊ ကောင်း စွာ၊ ဗုဒ္ဓက္ခယဂါမိနိယာ၊ ဝဋ်ဆင်းရဲ၏ ကုန်ချဖြစ်သော နိဗ္ဗာန်သို့ရောက် ကြောင်းဖြစ်သော၊ ပညာယ၊ ပညာနှင့်၊ သမန္တာဂတော၊ ပြည့်စုံ သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤဝဋ်ဆင်းရဲတို့၏ကုန်ချနိဗ္ဗာန် သို့ရောက်ကြောင်းဖြစ်သောပညာကို၊ ပညာဗလံ၊ ပညာဗိုလ်ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဗသာနိ၊ ဗိုလ်တို့သည်၊ ဣမာနိခေါသတ္တ၊ ဤရုနစ်ပါးတို့သည်၊ ဣတိ၊ ဤသို့၊ အဝေါစမိနိတော်မူ၏၊ သဒ္ဓါဗလဉ္စ၊ သဒ္ဓါဗိုလ်ထည်းကောင်း၊ ဝိရိယဉ္စ၊ ဝီရိယဗိုလ်ထည်းကောင်း၊ ဟိရိစ၊ ဟိရိ ဗိုလ်ထည်းကောင်း၊ ဩက္ခုပ္ပိယံ၊ မကောင်းမှုကို ကြောက်ထိတ်ထန်ခြင်းဟု ဆိုအပ်သော၊ ဗလဉ္စ၊ ဗိုလ်ထည်းကောင်း၊ သတိဗလဉ္စ၊ သတိဗိုလ်ထည်း ကောင်း၊ သမာဓိဗလံ၊ သမာဓိဗိုလ်ထည်းကောင်း၊ သတ္တမံ၊ ရုနစ်ချမြောက်သော ပညာပ၊ ပညာ သာသျှင်ဖြစ်သော၊ ဗလဉ္စ၊ ဗိုလ်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဗသာနိ၊ ဗိုလ်တို့သည်၊ သတ္တ၊ ရုနစ်ပါးတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဧတေဟိ၊ ထိုရုနစ်ပါးသော ဗိုလ်တို့ဖြင့်၊ ဗလဝါ၊ အားရှိသော၊ ပဏ္ဍိတော၊ ပညာနှင့် ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ သုခံ၊ ချမ်းသာစွာ၊ ဇီဝတိ၊

သတ္တကနိပါတ်ဝဋ္ဋမပစ္စယသက-၁-ခုနစ်ရာ

အသက်ရှင်ခြင်းကို၊ အမောစံ၊ အနည်းနှိုးမဟုတ်သော အသက်ရှင်ခြင်း ဟူ၍၊ အာဟာ၊ ဆိုကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ မေဝာဝီ၊ ပညာနှင့်ပြည့်စုံသော သူသည်၊ ဝရံ၊ မြတ်သော၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားကို၏၊ သာသနံ၊ အဆုံးအမ တော်ဟုဆိုအပ်သော၊ သဒ္ဓဇ္ဇ၊ သဒ္ဓါကိုလည်းကောင်း၊ ဓမ္မဒဿနံ၊ သစ္စာ လေးပါးတရားတို့မြင်ကြောင်းဖြစ်သော၊ ဘိဝေဇ္ဇ၊ ဘိဝေကိုလည်းကောင်း၊ အနုယုဂ္ဂေထ၊ အားထုတ်ရာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ဝရဟန်းတို့၊ ခနာနိ၊ သူတော်ကောင်းတို့၏ဥစ္စာတို့သည်၊ ဣမာနိ သတ္တ၊ ဤရန်ပါးတို့သည်၊ သဏ္ဍ၊ ရန်ပါးတို့သည်၊ ကတမာနိ၊ အတယ် သက်တို့နည်း၊ သဒ္ဓါခနံ၊ သဒ္ဓါတည်းဟူသော ဥစ္စာလည်းကောင်း၊ ဝီရ ခနံ၊ ဘိသတည်းဟူသောဥစ္စာလည်းကောင်း၊ ဟိရိခနံ၊ ဟိရိတည်းဟူသော ဥစ္စာ လည်းကောင်း၊ ဩနုပ္ပခနံ၊ ဩနုပ္ပကည်းဟူသော ဥစ္စာလည်းကောင်း၊ သုကနံ၊ အကြားအမြင် တည်းဟူသော ဥစ္စာလည်းကောင်း၊ စ၊ ဝခနံ၊ ဇွန်ကြိုခြင်းလည်းဟူသော ဥစ္စာလည်းကောင်း၊ ပညာခနံ၊ ပညာတည်း ဟူသောဥစ္စာလည်းကောင်း၊ ဣတိဣမာနိသတ္တ၊ ဤရန်ပါးတို့သည်၊ ဘိက္ခု ဝေါရဟန်းတို့၊ သဒ္ဓါခနံ၊ သဒ္ဓါတည်းဟူသောဥစ္စာသည်၊ ကတမဉ္စ၊ အတယ် နည်း၊ ဘိက္ခုဝေ၊ ဝရဟန်းတို့၊ ဣတိ၊ ဤ ပာသနာတော်၌၊ အရိယသမာပကော၊ ငါဘုရား၏ ကပည့် သား သတ်၊ သဗ္ဗေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံသည်၊ ဟောတိ ဖြစ်၏၊ တထာဂတဿ၊ မြတ်စွာဘုရား၏၊ ဗေဒိ၊ အဟေတ္တမဂဉ္ဇာဏ် သဗ္ဗညုကညာဏ်ကို၊ သဒ္ဓ ဟတိ၊ ယုံကြည်၏၊ ကိံ၊ သဒ္ဓဟတိ၊ အတယ်သို့ ယုံကြည် သနည်း၊ သောဘဂဝံ၊ ထိုမြတ်စွာဘုရားသည်၊ ဣတိဝိနုမိနာစ ကာရဏေန၊ ဤသို့ပူဇော်အထူးကိုခံထော်မူထိုက်သောအကြောင်းကြောင့် ထည်း၊ အရဟံ၊ အရဟမည်ထော်မူ၏၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရား သည်၊ ဣတိဝိနုမိနာစကာရဏေန၊ ဤသို့အထူးစုံသော တရားတို့ကိုမတော် မပြန် စိတော်မူကတ်သောအကြောင်းကြောင့်လည်း၊ သဗ္ဗသမ္မုဒ္ဓေါ၊ သဗ္ဗ သမ္မုဒ္ဓမည်တော်မူ၏၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ (၂) ဣတိဝိနုမိ နာစကာရဏေန၊ ဤသို့သစ္စာလေးပါး တရားတို့ကို ထိတော်မူတော်သော အကြောင်းကြောင့်လည်း၊ ဗုဒ္ဓါ၊ ဗုဒ္ဓမည်တော်မူ၏၊ သောဘဂဝါ၊ ထိုမြတ် စွာဘုရား သည်၊ ဣတိဝိနုမိနာစကာရဏေန၊ ဤသို့ထူးတော်မြောက်ပါးနှင့် ပြည့်စုံထော်မူသောအကြောင်းကြောင့်လည်း၊ ဘဂဝါ၊ ဘဂဝါမည်ထော်

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

မူ၏။ ဣတိ။ ဤသို့။ သဒ္ဓဟတိ။ ယုံကြည်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဒံ။ ဤမြတ်
 စွာထုရား၏။ အရဟတ္တမဂ်ဥာဏံ။ သဗ္ဗညုတညာဏံကို ယုံကြည်ကြောင်း
 ဖြစ်သော သဒ္ဓါတရားကို။ သဒ္ဓါဓနံ။ သဒ္ဓါတည်းဟူသော ဥစ္စာဟူ၍။ ဝုစ္စတိ။
 ဆိုအပ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ သီလဓနံ။ သီလတည်းဟူသော ဥစ္စာသည်။
 ကတမဉ္စ။ အဘယ်နည်း။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဓေ။ ဤသာသနာတော်၌။
 အရိယသာဝကော။ ငါထုရား၏တပည့်သားသည်။ ပါဏာတိပါတာ။ သူ၏
 အသက်ကို သတ်ခြင်းငှာ။ ပဋိပရိတော။ ကြဉ်သည်။ ဟောတိ။ ဖြစ်၏။ (လ)။
 သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ။ ယစ်ခြင်းမှေလျော့ခြင်း၏ အကြောင်းဖြစ်
 သောသေရည်သေရက်ကိုသောက်ခြင်းငှာ။ ပဋိပရိတော။ ကြဉ်သည်။ ဟော
 တိ။ ဖြစ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဒံ။ ဤပါဏာတိပါတအစရှိသည်မှကြဉ်
 ကြောင်းဖြစ်သော စေတနာကို။ သီလဓနံ။ သီလဟူသော ဥစ္စာဟူ၍။ ဝုစ္စတိ။
 ဆိုအပ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဟိရိဓနံ။ ဟိရိတည်းဟူသော ဥစ္စာသည်။
 ကတမဉ္စ။ အဘယ်နည်း။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဓေ။ ဤသာသနာတော်၌။
 အရိယသာဝကော။ ငါထုရားတပည့်သားသည်။ ဟိရိမာ။ ကာယ ခုစရိုက်
 စသည်တို့ကို ရှက်ခြင်းရှိသည်။ ဟောတိ။ ဖြစ်၏။ ကာယ ခုစရိုက်တော့။
 ကာယခုစရိုက်မှ လည်းကောင်း။ ဝစီခုစရိုက်တော့။ ဝစီခုစရိုက်မှလည်း
 ကောင်း။ မနောခုစရိုက်တော့။ မနောခုစရိုက်မှ လည်းကောင်း။ ဟိရိယတိ။
 ရှက်တတ်၏။ ပါပကာနံ။ ယုတ်မာကျန်သော။ အကုသလံ။ အကုသိုလ်
 ဖြစ်ကျန်သော။ ဓမ္မာနံ။ တရားတို့သို့။ သမာပတ္တိယာ။ ရောက်ခြင်းငှာ။ ဟိရိ
 ယတိ။ ရှက်တတ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဒံ။ ဤကာယ ခုစရိုက်စသည်
 တို့မှရှက်ခြင်းဟု ဆိုအပ်သော သဘောကို။ ဟိရိဓနံ။ ဟိရိတည်းဟူသော
 ဥစ္စာဟူ၍။ ဝုစ္စတိ။ ဆိုအပ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဩက္ကပ္ပဓနံ။ ဩက္ကပ္ပ
 တည်းဟူသော ဥစ္စာသည်။ ကတမဉ္စ။ အဘယ်နည်း။ ဘိက္ခဝေ။ ရဟန်းတို့။
 ဣဓေ။ ဤသာသနာတော်၌။ အရိယသာဝကော။ ငါထုရား၏ တပည့်သား
 သည်။ ဩက္ကပ္ပိ။ ထိတ်လန့်ခြင်းရှိသည်။ ဟောတိ။ ဖြစ်၏။ ကာယခုစရို
 က်တော့။ ကာယခုစရိုက်မှလည်းကောင်း။ ဝစီခုစရိုက်တော့။ ဝစီခုစရိုက်မှလည်း
 ကောင်း။ မနောခုစရိုက်တော့။ မနောခုစရိုက်မှလည်းကောင်း။ ဩက္ကပ္ပတိ။ ထိတ်
 လန့်တတ်၏။ ပါပကာနံ။ ယုတ်မာကျန်သော။ အကုသလံ။ အကုသိုလ်ဖြစ်
 ကျန်သော။ ဓမ္မာနံ။ တရားတို့သို့။ သမာပတ္တိယာ။ ရောက်ခြင်းကြောင့်။ ဩက္ကပ္ပတိ။
 ထိတ်လန့်တတ်၏။ ဘိက္ခဝေ။ ရဟန်းတို့။ ဣဒံ။ ဤကာယခုစရိုက် စသည်
 တို့မှ ကြောက်ထိတ်လန့်ခြင်းဟု ဆိုအပ်သော သဘောကို။ ဩက္ကပ္ပဓနံ။

ဩတ္တပ္ပတည်းဟူသော ဥစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ သုတခနံ၊ အကြားအမြင်တည်းဟူသော ဥစ္စာသည်၊ ကတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ အရိယာသာဝကော၊ ငါတရား၏တပည့်သားသည်၊ ဗာဟုထုတော၊ များသော အကြားအမြင်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ သုတခရော၊ အကြားအမြင်ကိုဆောင်သည်၊ သုတသန္တိစယော၊ အကြားအမြင်ကိုဆည်းပူးသည်၊ ဟောတိ၊ ဖြစ်၏။ ယေ ဓမ္မာ၊ အကြင်တရားတို့သည်၊ အာဗိကဿာတာ၊ အစဉ်ကောင်းခြင်းရှိကုန်၏။ မဇ္ဈေကဿာတာ၊ အထယ်၌ကောင်းခြင်းရှိကုန်၏။ ပရိယောသာနကဿာတာ၊ အဆုံး၌ကောင်းခြင်းရှိကုန်၏။ သာတ္ထံ၊ အနက်နှင့်ပြည့်စုံသော၊ သဗ္ဗညု၊ သဒ္ဓါနှင့်ပြည့်စုံသော၊ ကေဝလပရိပုဏ္ဏံ၊ အလုံးစုံထက်ဝန်းကျင်၌ ပြည့်စုံသော၊ ပရိသုန္ဒါထက် ဘန်းကျင်မှစင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မဂ်တည်းဟူသော မြတ်သော အကျင့်ကို၊ အဘိဝေဒန္တိ၊ ဟောကုန်၏။ တထာဂ္ဂပါ၊ ထိုသို့သဘောရှိကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ အဿ၊ ထိုပုဂ္ဂိုလ်သည်၊ ဗဟုသုတော၊ များစွာကြားနာအပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ဓာတော၊ ဆောင်အပ်ကုန်သည်၊ ဝစသာ၊ နှုတ်ဖြင့်၊ ပရိပိတော၊ ထွေကျက်အပ်ကုန်သည်၊ မနုဿ၊ စိတ်ဖြင့်၊ အနုပေက္ခိတော၊ အစာန်တလဲလဲ ရှုအပ်ကုန်သည်၊ ဗိဗ္ဗိယော၊ ပညာဖြင့်၊ သုပ္ပဗိဝိဒ္ဓါ၊ ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤသို့မြတ်စွာထုရားတရားတော်ကို များစွာကြားနာခြင်းကို၊ သုတခနံ၊ အကြားအမြင်တည်းဟူသော ဥစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ စာဂခနံ၊ စွန့်ကြဲခြင်းတည်းဟူသော ဥစ္စာသည်၊ ကတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊ အရိယာသာဝကော၊ ငါတရား၏တပည့်သားသည်၊ ဝိဂတမဃမစ္ဆေ ရေန၊ ဝန်တိုခြင်းတည်းဟူသော ကင်းသော အညစ်အကြေးရှိသော၊ စေတသော၊ စိတ်ဖြင့်၊ ရတ္တစာဂေါ၊ လွတ်ငြိမ်းစွာ စွန့်ကြဲခြင်းရှိသည်ဖြစ်၍၊ ပယတဟိဏီ၊ ဆေးကြောအပ်ပြီးသောထက်ရှိသည်ဖြစ်၍၊ ဝေ၊ သာဂုဓတော၊ စွန့်ထွက်ခြင်း၌ မြေထောက်သည်ဖြစ်၍၊ ယာစယောဂေါ၊ တောင်းခြင်းငှါ သင့်သည်ဖြစ်၍၊ ဒါနသံပိတာဂဓတော၊ ပေးကမ်းဝေစာန်ခြင်း၌ မြေထောက်သည်ဖြစ်၍၊ အဂါရံ၊ အိပ်၌၊ အဏ္ဏာဝသတိ၊ နေ၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤစွန့်ထွက်ကြောင်းဖြစ်သောစေတနာကို၊ စာဂခနံ၊ စွန့်ကြဲခြင်းတည်းဟူသော ဥစ္စာဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပညာခနံ၊ ပညာတည်းဟူသော ဥစ္စာသည်၊ ကတမဉ္စ၊ အဘယ်နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာတော်၌၊

အရိယသမာဓကော၊ ငါထံရား၏စပည့်သားသည်၊ ပညာ၊ ပညာနှင့်ပြည့်စုံသည်၊ ဘောတိ၊ ဖြစ်၏၊ (ပ) သမ္မာ၊ ကောင်းစွာ၊ ဒုက္ခက္ခယ ဝါ မိနိယာ၊ ဝဋ်ဆင်းရဲဘို့၏ကုန်ရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော၊ ပညာယ၊ ပညာနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဘောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ခုနားတို့၏ အိမ်၊ ဤဝဋ်ဆင်းရဲဘို့၏ကုန်ရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော ပညာကို ပညာခန့်၊ ပညာကည်းဟူသော ဥစ္စာဟူ၍၊ ဝုတ္တတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ခုနားတို့၊ ခနာနိ၊ သူ့ထံကောင်းတို့၏ ဥစ္စာတို့သည်၊ ဣမာနိ ခေါသတ္တ၊ ဤရန်ပေးပါတို့ထည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ၂။ ခုခနုဉ္စ၊ သဒ္ဓါထည်းဟူသော ဥစ္စာလည်းကောင်း၊ ဘိယ ခနုဉ္စ၊ ဘိယတည်းဟူသော ဥစ္စာလည်းကောင်း၊ ဟိရိစ၊ ဟိရိထည်းဟူသော ဥစ္စာလည်းကောင်း၊ ဩဇ္ဇ ပြိယံ၊ ဩဇ္ဇဟုဆိုအပ်သော၊ ခနုဉ္စ၊ ဥစ္စာလည်းကောင်း၊ သုတ ခနုဉ္စ၊ အကြားအမြင်တည်းဟူသော ဥစ္စာလည်းကောင်း၊ စာဂေါစ၊ စွန့်ကြဲခြင်းတည်းဟူသော ဥစ္စာလည်းကောင်း၊ သတ္တမံ၊ ရန်ပေးခြောက်သော၊ ပညာဝ၊ ပညာသာလျှင်ဖြစ်သော၊ ခနုဉ္စ၊ ဥစ္စာလည်းကောင်း၊ ဣတိ၊ ဤသို့၊ သတ္တ၊ ရန်ပေးပါကုန်သော၊ ခနာနိ၊ ဥစ္စာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ယဿ၊ ဣတ္ထိယာဝါ၊ အကြင်မိန်းမအားသည်ကောင်း၊ ယဿ၊ ပရိသဿဝါ၊ အကြင်ယောက်ျားအားလည်းကောင်း၊ ဧတေ ခနာ၊ ထိုသဒ္ဓါစသော သူထံကောင်း ဥစ္စာတို့သည်၊ အတ္ထိ၊ ရှိကုန်၏၊ တံ၊ ထိုသဒ္ဓါစသော သူထံကောင်းတို့၏ ဥစ္စာနှင့်သော မိန်းမယောက်ျားကို၊ အဒလိန္ဒေါတိ၊ မဆင်းရဲသော သူဟူ၍၊ အာဟု၊ ဆိုကုန်ပြီ ဇိဝိဘံ၊ အသက်ရှင်ခြင်းကို၊ အမောစံ၊ အချမ်းနှိမဟုတ်သော အသက်ရှင်ခြင်းဟူ၍၊ အာဟု၊ ဆိုကုန်ပြီ၊ တသ္မာ၊ ထိုကြောင့်၊ မေဝေဝိ၊ ပညာနှင့်ပြည့်စုံသော သူသည်၊ ဝရံ၊ မြတ်သော၊ ဗုဒ္ဓါနံ၊ မြတ်စွာဟု ရားတို့၏၊ သာသနံ၊ အဆုံးအမကော်ဖြစ်သော၊ ပဿာဒံ၊ ကြဉ်စေတတ်သော၊ သဒ္ဓဉ္စ၊ သဒ္ဓါကိုလည်းကောင်း၊ ခမ္မဒဿနံ၊ သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော၊ ဘိယ ခနု၊ ဘိယကိုလည်းကောင်း၊ အနုယုဉ္စထ၊ အားထုတ်ရာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

သဒ္ဓသုတ်ပြီး၏။

အထခေါ၊ ထိုအခါ၌ ဥဂ္ဂေါ၊ ဥဂ္ဂအမည်ရှိသော၊ ရာ ဇမဟာမတ္တော၊ ပသေနဒိဒကော သထမင်းကြီး၏ အမတ်ကြီးသည်၊ ယေန၊ အကြင်အရင်၌ တဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ထေန၊ ထိုမြတ်စွာထုရားရှိကော်

မူရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အထိဝါဒေတွာ၊ ရှိသေ့စွာရှိမိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်စွာ၊ နိသိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်စွာ၊ နိသိဒ္ဓန္နာခေါ၊ ထိုင်နေပြီးသော၊ ဥဂ္ဂေါ၊ ဥဂ္ဂအမတ်ရှိသော၊ ရာဇမဟာမေတ္တောပသေ၊ နဒိကောသလမင်းကြီး၏ အမတ်ကြီးသည်။ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက်၏။ ကိံ၊ အဝေါစ၊ အဘယ်သို့ ဥဗ္ဗျာကံ၊ သနည်း။ ဘန္တေ၊ မြတ်စွာထုရား၊ အတ္ထု၊ ရိယံ၊ အံ့တွယ်ရှိပါပေစွ၊ ဘန္တေ၊ မြတ်စွာထုရား၊ အတ္ထု၊ မဖြစ်ဘူးဖြစ်ပေစွ၊ ဘန္တေ၊ မြတ်စွာထုရား၊ ရောဟဏေယျော၊ ရောဟဏသုဋ္ဌေး၏မြေးဖြစ်သော၊ အယံ၊ မိဂါ၊ ရောဤမိဂါ၊ ရသုဋ္ဌေးသည်။ ယာဝအတိဝိယ၊ အလွန်လျှင်၊ အဇော၊ မြေ၌မြှောက်ထား၊ အဝသော၊ ဥဂ္ဂာဖြင့်ကြွယ်ဝ၏။ ယာဝအတိဝိယ၊ အလွန်လျှင်၊ မဟန္တေနော၊ အမြဲမပြတ်သုံးအစွပ်သော ဥဂ္ဂာဖြင့်များသော ဥဂ္ဂာ၏။ ယာဝအတိဝိယ၊ အလွန်လျှင်၊ မဟာဘောဂေါ၊ သုံးဆောင်အပ်စံစားအပ်သော အသုံးအဆောင်ဖြင့်များသော အသုံးအဆောင်ရှိ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏။ ဥဂ္ဂဥဂ္ဂအမတ်ကြီး၊ ရောဟဏေယျော၊ ရောဟဏသုဋ္ဌေး၏မြေးဖြစ်သော၊ မိဂါ၊ ရော၊ မိဂါ၊ ရသုဋ္ဌေးသည်။ ကိံ၊ အဘယ်မျှသောကံ၊ အဇော၊ ကြွယ်ဝသနည်း။ ကိံ၊ အဘယ်မျှသောကံ၊ မဟန္တေနော၊ များသော ဥဂ္ဂာရှိသနည်း။ ကိံ၊ အဘယ်မျှသောကံ၊ မဟာဘောဂေါ၊ များသော စည်းစိမ်ရှိသနည်း။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာထုရား၊ ဟိ၊ ရဉ္စဿ၊ ရွှေ၏။ သဟသံ၊ သံ၊ တထောင်တို့၏။ သတံ၊ တရာသည်။ ဟောတိ၊ ဖြစ်၏။ ဝုဗ္ဗိယံ၊ ဝသ၊ ငွေ၏။ ပမာဏံ၊ အတိုင်းအရှည်သည်လည်း၊ ကောပနဝါဒေါ၊ အဘယ်ဆိုသွယ်၍ အံ့နည်း။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။ ဥဂ္ဂဥဂ္ဂအမတ်ကြီး၊ ဧဝံ၊ ထံ့ရွှေငွေစသော ဥဂ္ဂာသည်၊ အတ္ထိ၊ ခေါ၊ ရှိသည်သာလျှင်လည်း၊ ဧဝံ၊ ထံ့ရွှေငွေစသော ဥဂ္ဂာသည်၊ နုတ္ထိ၊ မရှိသည်ကား၊ မဟုတ်၊ ဣတိ၊ ဤသို့၊ အဟံ၊ ဝါထုရားသည် ဝဒ၊ မိ၊ ဟောတော်မူ၏။ ဥဂ္ဂဥဂ္ဂအမတ်ကြီး၊ ခေါ၊ စင်စစ်၊ တံ၊ ဧဝံ၊ ထံ့ ဥဂ္ဂာသည်လည်း၊ အဂ္ဂိနာ၊ မီးတည်းဟူသော ရန်သူနှင့်လည်းကောင်း၊ ဥဒကေန၊ ရေတည်းဟူသော ရန်သူနှင့်လည်းကောင်း၊ ရာဇုဟိ၊ မင်းတည်းဟူသော ရန်သူနှင့်လည်းကောင်း၊ စောမေဟိ၊ ခိုးသူတည်းဟူသော ရန်သူနှင့်လည်းကောင်း၊ အပ္ပိယဟိ၊ မချစ်မနှစ်သက်အပ်လှသော၊ ဒါယာဒေဟိ၊ အမွေကိုယူတတ်ကုန်သော ရန်သူနှင့်လည်းကောင်း၊ သာဓာဇေဟိ၊ ဆက်ဆံသည်၊ ဟောတိ၊ ဖြစ်၏။ ဥဂ္ဂဥဂ္ဂအမတ်ကြီး၊ ခေါ၊ စင်စစ်၊ သတ္တံ၊ ခုနစ်ပါး

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ကုန်သော၊ ဣမာနိဓနာနိ၊ ဤသုတေတိကောင်းတို့၏ ဥစ္စာတို့သည်၊ အဂ္ဂိနာ။
 မီးတည်းဟူသော ရန်သူနှင့်လည်းကောင်း၊ ဥဒကေန၊ ရေတည်းဟူသော
 ရန်သူနှင့်လည်းကောင်း၊ ရာဇုဟိ၊ မင်းတည်းဟူသောရန်သူတို့နှင့်လည်း
 ကောင်း၊ စောဇေဟိ၊ ခိုးသူတည်းဟူသောရန်သူနှင့်လည်းကောင်း၊ အပ္ပိယေ
 ဟိ၊ မချစ်မနှစ်သက်အပ်ကုန်သော၊ ဒါယာဒေဟိ၊ အမွေကိုယူတတ်သော
 ရန်သူတို့နှင့်လည်းကောင်း၊ အသာဓာရဏာနိ၊ မဆက်ဆံကုန်၊ သတ္တ၊ ခုနစ်
 ပါးတို့သည်၊ ကထမာနိ၊ အဘယ်သည်တို့နည်း၊ သဒ္ဓါဓနံ၊ သဒ္ဓါတည်းဟူသော
 ဥစ္စာလည်းကောင်း၊ သီလဓနံ၊ သီလတည်းဟူသော ဥစ္စာလည်းကောင်း၊
 ဟိရိဓနံ၊ ဟိရိတည်းဟူသော ဥစ္စာလည်းကောင်း၊ ဩက္ကပ္ပဓနံ၊ ဩက္ကပ္ပ
 တည်းဟူသောဥစ္စာလည်းကောင်း၊ သုတဓနံ၊ အကြားအမြင်တည်းဟူသော
 ဥစ္စာလည်းကောင်း၊ စာဂဓနံ၊ စွန့်ကြဲခြင်းတည်းဟူသောဥစ္စာလည်းကောင်း၊
 ပညာဓနံ၊ ပညာတည်းဟူသော ဥစ္စာလည်းကောင်း၊ ဣတိဣမာနိသတ္တ၊ ဤ
 ခုနစ်ပါးတို့တည်း၊ ဥပ္ပ၊ ဥပ္ပအမတ်ကြီး၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်
 သော၊ ဣမာနိဓနာနိ၊ ဤသုတေတိကောင်းတို့၏ ဥစ္စာတို့သည်၊ အဂ္ဂိနာ၊ မီး
 တည်းဟူသောရန်သူနှင့်လည်းကောင်း၊ ဥဒကေန၊ ရေတည်းဟူသောရန်သူ
 နှင့်လည်းကောင်း၊ ရာဇုဟိ၊ မင်းတည်းဟူသောရန်သူတို့နှင့် လည်းကောင်း၊
 စောဇေဟိ၊ ခိုးသူတည်းဟူသောရန်သူနှင့်လည်းကောင်း၊ အပ္ပိယေဟိ၊ မချစ်
 မနှစ်သက်အပ်ကုန်သော၊ ဒါယာဒေဟိ၊ အမွေကိုယူတတ်ကုန်သောရန်သူ
 တို့နှင့်လည်းကောင်း၊ အသာဓာရဏာနိ၊ မဆက်ဆံကုန်၊ ဣတိ၊ ဤသို့၊ အဂေါ
 စ၊ မိန်းမဘဲမူ၏၊ သဒ္ဓါဓနဉ္စ၊ သဒ္ဓါတည်းဟူသောဥစ္စာလည်းကောင်း၊ သီလ
 ဓနဉ္စ၊ သီလတည်းဟူသောဥစ္စာလည်းကောင်း၊ ဟိရိစ၊ ဟိရိတည်းဟူသော
 ဥစ္စာလည်းကောင်း၊ ဩက္ကပ္ပိသံ၊ မကောင်းမှုကို ကြောက်ထိတ်ထန်ခြင်းဟု
 ဆိုအပ်သော၊ ဓနဉ္စ၊ ဥစ္စာလည်းကောင်း၊ သုတဓနဉ္စ၊ အကြားအမြင်တည်း
 ဟူသော ဥစ္စာလည်းကောင်း၊ စာဂေါစ၊ စွန့်ကြဲခြင်းတည်းဟူသော ဥစ္စာ
 လည်းကောင်း၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ ပညာဝ၊ ပညာသာလျှင်ဖြစ်
 သော၊ ဓနဉ္စ၊ ဥစ္စာလည်းကောင်း၊ ဣတိ၊ ဤသို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဓနာ
 နိ၊ သုတေတိကောင်းတို့၏ဥစ္စာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ယဿ၊ ဣတ္ထိ
 ယာဝါ၊ အကြင်မိန်းမအားလည်းကောင်း၊ ယဿ၊ သုရိယဿဝါ၊ အကြင်
 ယောကျ်ားအားလည်းကောင်း၊ ဇေတေဓနာ၊ ထိုသဒ္ဓါစသောသုတေတိကောင်း
 ဥစ္စာတို့သည်၊ အတ္ထိ၊ ရှိကုန်၏၊ ယောကေ၊ ယောကန္တိ၊ သာဣတ္ထိဝါ၊ ထိုမိန်းမ
 သည်လည်းကောင်း၊ သောသုရိယောဝါ၊ ထိုယောကျ်ားသည်လည်းကောင်း၊

သတ္တကနိပါတ်-ပဋ္ဌမပတ္ထာသက-၁-နေဝဂ်၊

ဝေ၊စင်စစ်၊ မဟာဋ္ဌနေရာ၊များသောဥစ္စာရှိ၏။ ဒေဝမနုဿဒေဝမနုဿတိ၊
နတ်လူတို့သည်။ အဇေယျာ၊မအောင်အပ်၊ တသ္မာ၊ထိုကြောင့်၊ဝရံ၊မြတ်
သော၊ဗုဒ္ဓါနံ၊မြတ်တို့စွာသုရားတို့၏၊သာသနံ၊အဆုံးအမထော်ဟုဆိုအပ်သော
ပဿဒံ၊ ကြည့်စေတတ်သော၊ သဗ္ဗဉ္စ၊သဒ္ဓါတရားကိုလည်းကောင်း၊ ဓမ္မ
ဒဿနံ၊သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော၊ သီလဉ္စ၊သီလကို
လည်းကောင်း၊ မေဝေဝိ၊ ပညာနှင့်ပြည့်စုံသော သူသည်၊ အနုယုဇ္ဇေထ၊
အားထုတ်ရာ၏၊ ဣတိ၊ဤသို့၊အဝေါစ၊မိန့်တော်မူ၏။ ။

သတ္တမသုတ်ပြီး၏။

ဘိက္ခုဝေ၊ရဟန်းတို့၊သညောဇနာနိ၊သံယောဇဉ်တို့သည်၊ဣမာနိသတ္တ၊
ဤရန်ပပါးတို့တည်း၊သတ္တ၊ရန်ပပါးတို့သည်၊ ကတမာနိ၊အဘယ်သည်တို့
နည်း၊အနုနယသညောဇနံ၊ အာရုံသို့သတ္တဝါတို့ကို အဘန်တလဲလဲဆောင်
တတ်သောကြောင့်အနုနယမည်သာကာမရာဂသံယောဇဉ်လည်းကောင်း၊
ပဒိုဗာ သညောဇနံ၊ ပဒိုဗာသံယောဇဉ်လည်းကောင်း၊ ဒိဗ္ဗိ သညောဇနံ၊ဒိဗ္ဗိ
သံယောဇဉ်လည်းကောင်း၊ဝိပိကိစ္ဆာ သညောဇနံ၊ ဝိပိကိစ္ဆာသံယောဇဉ်
လည်းကောင်း၊မာနသညောဇနံ၊မာနသံယောဇဉ်လည်းကောင်း၊ ဘဝရာဂ
သညောဇနံ၊ ဘဝရာဂသံယောဇဉ်လည်းကောင်း၊ အဝိဇ္ဇာသညောဇနံ၊
အဝိဇ္ဇာသံယောဇဉ်လည်းကောင်း၊ဣတိဣမာနိသတ္တ၊ဤရန်ပပါးတို့တည်း၊
ဘိက္ခုဝေ၊ရဟန်းတို့၊သညောဇနာနိ၊သံယောဇဉ်တို့သည်၊ဣမာနိခေါသတ္တ၊
ဤရန်ပပါးတို့တည်း၊ဣတိ၊ဤသို့၊အဝေါစ၊မိန့်တော်မူ၏။ ။

အဋ္ဌမသုတ်ပြီး၏။

ဘိက္ခုဝေ၊ရဟန်းတို့၊သတ္တန္တံ၊ရန်ပပါးကုန်သော၊သညောဇနာနံ၊သံယော
ဇဉ်တို့ကို၊ ပဟာနာယ၊ ပယ်ခြင်းငှါ လည်းကောင်း၊ သမုဇ္ဈေဒါယ၊
အကြွင်းမဲ့ဖြတ်ခြင်းငှါ လည်းကောင်း၊ ဗြဟ္မစရိယံ၊သာသနာတော်တည်း
တည်းဟူသောမြတ်သော အကျင့်ကို၊ ဝုဿတိ၊ကျင့်သုံး၏။ ကတမေထံ၊
အဘယ်မည်ကုန်သော၊သတ္တန္တံ၊ရန်ပပါးကုန်သော၊သညောဇနာနံ၊သံယော
ဇဉ်တို့ကို၊ပဟာနာယ၊ပယ်ခြင်းငှါလည်းကောင်း၊သမုဇ္ဈေဒါယ၊အကြွင်း
မဲ့ဖြတ်ခြင်းငှါလည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာတော်တည်းဟူသော
မြတ်သောအကျင့်ကို၊ ဝုဿတိ၊ကျင့်သုံးသနည်း၊အနုနယသညောဇနာသ၊
အာရုံသို့သတ္တဝါတို့ကို အဘန်တလဲလဲဆောင်တတ်သောကြောင့်အနုနယ

အင်္ဂုတ္တိုရ်ပါဠိထောင်နိဿယ

မည်သော ကာမရာဂ သံယောဇဉ်ကို ပဟာနာယ၊ ပယ်ခြင်းငှါလည်း
 ကောင်း၊ သရဋ္ဌေဒါယ၊ အကြွင်းမဲ့ဖြတ်ခြင်းငှါလည်းကောင်း၊ ဗြဟ္မစရိယံ၊
 သာသနာတော်တည်းဟူသော မြတ်သော အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊
 ပဗ္ဗိဗ္ဗသညောဇနဿ၊ ပဗ္ဗိဗ္ဗသံယောဇဉ်ကို၊ (လ)၊ ဒိဗ္ဗိသညောဇနဿ၊ ဒိဗ္ဗိ
 သံယောဇဉ်ကို၊ ဝိစိကိစ္ဆာသညောဇနဿ၊ ဝိစိကိစ္ဆာ သံယောဇဉ်ကို၊
 မာနသညောဇနဿ၊ မာနသံယောဇဉ်ကို၊ ဘဝရာဂသညောဇနဿ၊ ဘဝ
 ရာဂသံယောဇဉ်ကို၊ အဝိဇ္ဇာသညောဇနဿ၊ အဝိဇ္ဇာသံယောဇဉ်ကို၊ ပဟာ
 နာယ၊ ပယ်ခြင်းငှါလည်းကောင်း၊ သရဋ္ဌေဒါယ၊ အကြွင်းမဲ့ဖြတ်ခြင်းငှါ
 လည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာတော်တည်းဟူသော မြတ်သော
 အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊ ဣတိ၊ ဤ၊ ဤ၊ သတ္တန္တံ၊ ရှစ်ပါးတို့သော၊
 သညောဇနာနံ၊ သယောဇဉ်တို့ကို၊ ပဟာနာယ၊ ပယ်ခြင်းငှါလည်းကောင်း၊
 သရဋ္ဌေဒါယ၊ အကြွင်းမဲ့ဖြတ်ခြင်းငှါလည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာ
 တော်ဟည်၊ ဟူသော မြတ်သော အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဣမေသံသညောဇနာနံ၊ ဤသံယောဇဉ်တို့ကို၊ ပဟာ
 နာယ၊ ပယ်ခြင်းငှါလည်းကောင်း၊ သရဋ္ဌေဒါယ၊ အကြွင်းမဲ့ဖြတ်ခြင်းငှါ
 လည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာတော်တည်းဟူသော မြတ်သော
 အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ယတော
 စ၊ အကြင်အခါ၌လည်း၊ ဘိက္ခုနော၊ ရဟန်းအား၊ အနုနုယသညောဇနံ၊
 အာရုံသို့သတ္တဝါတို့ကို အတန်တလဲလဲဆောင်တတ်သော ကြောင့်အနုနုယ
 မည်သော ကာမရာဂသံယောဇဉ်ကို၊ ပတိနံ၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်
 ၏၊ ဥဒ္ဓိန္နုမူလံ၊ ဖြတ်အပ်သော အမြစ်ရှိသည်၊ တာဇာဝတ္ထုကတံ၊ ထန်းပင်ရာ
 ကဲ့သို့ပြုအပ်သည်၊ အနဘာဝံ၊ အဘန်တလဲလဲ မဖြစ်ခြင်းကို၊ ကတံ၊ ပြုအပ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒဝမ္ဘံ၊ တဘန်မဖြစ်
 ခြင်းသဘောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ပဗ္ဗိဗ္ဗသညောဇနံ၊ ပဗ္ဗိဗ္ဗသံယောဇဉ်
 ကို၊ (လ)၊ ဝိစိကိစ္ဆာသညောဇနံ၊ ဝိစိကိစ္ဆာသံယောဇဉ်ကို၊ ဒိဗ္ဗိသညောဇနံ၊
 ဒိဗ္ဗိ သံယောဇဉ်ကို၊ မာနသညောဇနံ၊ မာနသံယောဇဉ်ကို၊ ဘဝရာဂ
 သညောဇနံ၊ ဘဝရာဂသံယောဇဉ်ကို၊ အဝိဇ္ဇာသညောဇနံ၊ အဝိဇ္ဇာသံယော
 ဇဉ်ကို၊ ပတိနံ၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဥဒ္ဓိန္နုမူလံ၊ ဖြတ်အပ်သော
 အမြစ်ရှိသည်၊ တာဇာဝတ္ထုကတံ၊ ထန်းပင်ရာကဲ့သို့ပြုအပ်သည်၊ အနဘာ
 ဝံ၊ တဘန်မဖြစ်ခြင်းကို၊ ကတံ၊ ပြုအပ်သည်၊ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါ
 ဒဝမ္ဘံ၊ တဘန်မဖြစ်ခြင်းသဘောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်း

သတ္တကနိပါတ်ပဌမပဏ္ဍာသက-၁-၈၃၀ဂ်၊

တို့၊ အယံဘိက္ခု၊ ဤရဟန်းကို၊ တဏှံ၊ တဏှာကို၊ အန္တိန္ဒြိ၊ ဖြတ်သောရဟန်း
ဟူ၍၊ ဝုစ္စဘိ၊ ဆိုအပ်၏။ သညောဇနံ၊ သံယောဇဉ်ကို၊ သဗ္ဗာ၊ ကောင်းစွာ၊
မာနာဘိသမယာ၊ မာနကိုပယ်ခြင်းကြောင့်၊ ဒုက္ခသ၊ ဆင်းရဲ၏။ အန္တိ၊
အဆုံးကို၊ အကာဘိ၊ ပြုသောရဟန်းဟူ၍၊ ဝုစ္စဘိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊
အဝေါ၊ မိန့်တော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သညောဇနာနိ၊ သံယောဇဉ်တို့သည်၊ ဣမာနိသတ္တ
ဤခုနစ်ပါးတို့သည်၊ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမာနိ၊ အဘယ်သည်တို့
နည်း၊ အနုနယသညောဇနံ၊ အာရုံသို့ သတ္တဝါတို့ကို သောင်တတ်သော
ကြောင့်အနုနယသည်သော ကာမရာဂသံယောဇဉ် လည်းကောင်း၊ ပဋိစာ
သညောဇနံ၊ ပဋိစာသံယောဇဉ် လည်းကောင်း၊ ဒိဋ္ဌိသညောဇနံ၊ ဒိဋ္ဌိသံ
ယောဇဉ် လည်းကောင်း၊ ဝိစိကိစ္ဆာသညောဇနံ၊ ဝိစိကိစ္ဆာသံယောဇဉ်
လည်းကောင်း၊ မာနသညောဇနံ၊ မာနသံယောဇဉ်လည်းကောင်း၊ ဣဿာ
သညောဇနံ၊ ဣဿာသံယောဇဉ် လည်းကောင်း၊ မဇ္ဈိယ သညောဇနံ၊
မဇ္ဈိယသံယောဇဉ်လည်းကောင်း၊ ဣတိဣမာနိသတ္တ၊ ဤခုနစ်ပါးတို့တည်း
ဘိက္ခဝေ၊ ရဟန်းတို့၊ သညောဇနာနိ၊ သံယောဇဉ်တို့သည်၊ ဣမာနိခေါသတ္တ၊
ဤခုနစ်ပါးတို့တည်း။ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်မူ၏။ ။

ဒဿမသုတ်ပြီး၏။

ပဌမော၊ ရှေးဦးစွာသော၊ ဝေဝဂ္ဂေါ၊ ဝေဝဂ်သည်၊ နိဗ္ဗိတော၊ ပြုခြင်းသို့
ရောက်ပြီ၊ ။ တဿ၊ ထိုဝေဝဂ်၏၊ ဥဒါနံ၊ ဥဒါန်သည်ကား၊ ။ ဇေဝိ၊ နှစ်ပါး
လည်းဖြစ်ကုန်သော၊ ဓမ္မာ၊ ခုနစ်ပါးသော တရားတို့နှင့် ပြည့်စုံသောရဟန်း
တို့ကိုဟောရာဖြစ်သော သုတ်လည်းကောင်း၊ ဇေဝိ၊ နှစ်ပါးလည်းဖြစ်ကုန်
သော၊ ဗထံဗထာနိ၊ ဗိုလ်ခုနစ်ပါးနှင့်ပြည့်စုံသော ရဟန်းတို့ကိုဟောရာဖြစ်
သောသုတ်လည်းကောင်း။ ဇေဝိ၊ နှစ်ပါးလည်းဖြစ်ကုန်သော၊ ဝေဝဂ္ဂာနိ၊
သုသော်ကောင်းတို့၏ဥဒါနံနှင့်ပြည့်စုံသောရဟန်းတို့ကို ဟောရာဖြစ်သော
သုတ်လည်းကောင်း၊ ဥဒ္ဓိ၊ ဥဒ္ဓအမည်ရှိသောအမတ်ချောက်ထားအပ်သည်
ဖြစ်၍သုထော်ကောင်း ဥဒ္ဓါကို ဟောရာဖြစ်သော သုတ်လည်းကောင်း၊
သညောဇနံစေဝ၊ သံယောဇဉ်ခုနစ်ပါးကို ဟောရာဖြစ်သောသုတ်လည်း
ကောင်း၊ ပဟာနာ၊ သံယောဇဉ်ခုနစ်ပါးတို့ကို ပယ်ခြင်းကိုဟောရာဖြစ်

အင်္ဂုတ္တိုရ်ပါဠိထေဝ်နိဿယ

သောသုတ်လည်းကောင်း၊ မစ္ဆရိယေနဝ၊ မစ္ဆရိယလျှင် ခုနစ်ခုမြောက်ရှိ
သောသံးယာဇဉ်ကိုဟောရာဖြစ်သော သုတ်လည်းကောင်း၊ ဣတိ၊ ဤသို့၊
တေဘာနိ၊ ထိုသုတ်ဘို့သည်၊ ဒသ၊ ဆယ်သုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်
၏၊ ဣတိ၊ ဤသည်လျှင်၊ ဥဒါနံ၊ ဥဒါန်တည်း။

သတ္တကနိပါတ်ပမဂ္ဂပဏ္ဍိတသက- -အနုသယဝဂ်။

ထိက္ခဝေ၊ ရဟန်းတို့၊ အနုသယာ၊ အနုသယတို့သည်၊ ဣမေသတ္တ၊
ဤခုနစ်ပါးတို့သည်၊ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်သည်တို့
နည်း၊ ကာမရာဂါနုသယော၊ ကာမရာဂါနုသယလည်းကောင်း၊ ပဋိစာနုသ
ယော၊ ပဋိစာနုသယလည်းကောင်း၊ ဒိဋ္ဌာနုသယော၊ ဒိဋ္ဌာနုသယလည်း
ကောင်း၊ ဝိပိကိစ္ဆာနုသယော၊ ဝိပိကိစ္ဆာနုသယလည်းကောင်း၊ မာနာနုသ
ယော၊ မာနာနုသယလည်းကောင်း၊ ဘဝရာဂါနုသယော၊ ဘဝရာဂါနုသယ
လည်းကောင်း၊ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယလည်းကောင်း၊ ဣတိဣမေ
သတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ထိက္ခဝေ၊ ရဟန်းတို့၊ အနုသယာ၊ အနုသယတို့
သည်၊ ဣမေခေါသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်
မူ၏။

ပဋ္ဌမသုတ်ပြီး၏။

ထိက္ခဝေ၊ ရဟန်းတို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ အနုသယာနံ၊ အနုသယ
ကိုကို၊ ပဟာနာယ၊ ပယ်ခြင်းငှါလည်းကောင်း၊ သရက္ခေဒါယ၊ အကြွင်းမဲ့
ဖြစ်ခြင်းငှါလည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာထေဝ် တည်းဟူသော
မြတ်သောအကျင့်ကို၊ ဝဿတိ၊ ကျင့်သုံး၏။ ကတမေသံ၊ အဘယ်မည်ကုန်
သော၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ~~အနုသယာနံ~~၊ အနုသယတို့ကို၊ ပဟာနာ
ယ၊ ပယ်ခြင်းငှါ လည်းကောင်း၊ သရက္ခေဒါယ၊ အကြွင်းမဲ့ဖြစ်ခြင်းငှါ
လည်းကောင်း၊ ဝဿတိ၊ ကျင့်သုံးတည်း၊ ကာမရာဂါနုသယာ၊ ကာမ
ရာဂါနုသယကို၊ ပဟာနာယ၊ ပယ်ခြင်းငှါလည်းကောင်း။ သရက္ခေဒါယ၊
အကြွင်းမဲ့ဖြစ်ခြင်းငှါလည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာထေဝ်တည်း
ဟူသောမြတ်သောအကျင့်ကို၊ ဝဿတိ၊ ကျင့်သုံး၏၊ ပဋိစာနုသယာ၊
ပဋိစာနုသယကို၊ ဒိဋ္ဌာနုသယာ၊ ဒိဋ္ဌာနုသယကို၊ (ပ) ဝိပိကိစ္ဆာနုသ
ယာ၊ ဝိပိကိစ္ဆာနုသယကို၊ မာနာနုသယာ၊ မာနာနုသယကို၊ ဘဝရာဂါ

နုသယဿ၊ ဘဝရာဂါနုသယကို၊ အင်္ဂုန္ဓာနုသယဿ၊ အဝိဇ္ဇာနုသယကို၊
 ပဟာနာယ၊ ပယ်ခြင်းငှါထည်းကောင်း၊ သရုတ္တေဒါယ၊ အကြွင်းမဲ့ဖြတ်ခြင်း
 ထည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာတော် တည်းဟူသော မြတ်သော
 အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊ ဣတိ၊ ဤသို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊
 အနုသယာနံ၊ အနုသယတို့ကို၊ ပဟာနာယ၊ ပယ်ခြင်းငှါထည်းကောင်း၊
 သရုတ္တေဒါယ၊ အကြွင်းမဲ့ဖြတ်ခြင်းငှါထည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာ
 တည်းဟူသော မြတ်သော အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊ ဘိက္ခဝေ၊
 ချောင်းတို့၊ ခေါ၊ စင်စစ်၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဣမေဝံ၊ အနုသယာနံ၊
 ဤအနုသယတို့ကို၊ ပဟာနာယ၊ ပယ်ခြင်းငှါထည်းကောင်း၊ သရုတ္တေဒါယ၊
 အကြွင်းမဲ့ဖြတ်ခြင်းငှါ ထည်းကောင်း၊ ဗြဟ္မစရိယံ၊ သာသနာတော်တည်း
 ဟူးသာမြတ်သော အကျင့်ကို၊ ဝုဿတိ၊ ကျင့်သုံး၏၊ ဘိက္ခဝေ၊ ချောင်းတို့၊
 ခေါ၊ စင်စစ်၊ ယထောစ၊ အကြင်အခါ၌ထည်း၊ ဘိက္ခုနော၊ ချောင်းအား၊ ကာမ
 ရာဂါနုသယော၊ ကာမရာဂါနုသယကို၊ ပဟိနော၊ ပယ်အပ်သည်။ ဟောတိ၊
 ဖြစ်၏၊ ဥတ္တိန္နမူထော၊ ဖြတ်အပ်သောအဖြစ်ရှိသည်။ တာထာဝတ္ထု၊ ကတော၊
 ထန်းပင်ရာကဲ့သို့ ပြုအပ်သည်။ အနဘာဝံ၊ ထဘန်မဖြစ်ခြင်းကို၊ ကတော၊
 ပြုအပ်သည်။ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒေဓမ္မော၊ ထဘန်မဖြစ်ခြင်း
 သဘောရှိသည်။ ဟောတိ၊ ဖြစ်၏၊ ပဒိုဗ္ဗာနုသယော၊ ပဒိုဗ္ဗာနုသယသည်
 (ပ)၊ ဒိဋ္ဌာနုသယော၊ ဒိဋ္ဌာနုသယသည်။ ဝိစိကိစ္ဆာနုသယော၊ ဝိစိကိစ္ဆာ
 နုသယသည်။ မာနာနုသယော၊ မာနာနုသယသည်။ ဘဝရာဂါနုသယော၊
 ဘဝရာဂါနုသယသည်။ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယသည်။ ငဟိနော၊
 ပယ်အပ်သည်။ ဟောတိ၊ ဖြစ်၏၊ ဥတ္တိန္နမူထော၊ ဖြတ်အပ်သောအဖြစ်ရှိသည်။
 တာထာဝတ္ထု၊ ကတော၊ ထန်းပင်ရာ ကဲ့သို့ပြုအပ်သည်။ အနဘာဝံ၊ ထဘန်
 မဖြစ်ခြင်းကို၊ ကတော၊ ပြုအပ်သည်။ အာယတိံ၊ နောင်အခါ၌၊ အနုပ္ပါဒေ
 ဓမ္မော၊ ထဘန်မဖြစ်ခြင်းသဘောရှိသည်။ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ချောင်း
 တို့ တဒါ၊ ထိုအခါ၌၊ အယံဘိက္ခု၊ ဤချောင်းသည်။ ထဏှံ၊ ထဏှာကို၊ အတ္ထေဇ္ဇိ
 ဖြတ်သောချောင်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သညောဇနံ၊ သံယောဇဉ်ကို၊
 ဝိဝတ္တယိ၊ ထည့်သောချောင်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ သမ္မာ၊ ကောင်းစွာ၊ မာ
 နာဘိသမယော၊ မာနကိုပယ်ခြင်းကြောင့်၊ ဒုက္ခဿ၊ ဆင်းရဲ၏၊ အန္တံ၊ အဆုံး
 ကို၊ အကာသိ၊ ပြုသောချောင်းဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ အဝေ၊
 မိန့်ကော်မူ၏။ ။

ဒုတိယသုတ်ပြီး၏။

အင်္ဂုတ္တိုရ်ပါဠိထောင်နိဿယ

ဘိက္ခုဝေ၊ ဂဟန်းတို့၊ သက္ကတိ၊ ခုနစ်ပါးကုန်သော၊ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်
 သမန္နာဂတံ၊ ပြည့်စုံသော၊ ကုလံ၊ အမျိုးသည်၊ အနုပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 မူ၍သည်၊ ဥပဂန္တု၊ အနိုးသို့ကပ်ခြင်းငှါ၊ နာယံ၊ မသင့်၊ ဥပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 ကပ်ထားပြီး၍သည်၊ နိဝိဒိတံ၊ အနိုး၌ထိုင်နေခြင်းငှါ၊ နာယံ၊ မသင့်၊ ကတ
 မေဟိ၊ အဘယ်မည်ကုန်သော၊ သက္ကတိ၊ ခုနစ်ပါးကုန်သော၊ အင်္ဂေဟိ၊
 အင်္ဂါတို့နှင့်၊ သမန္နာဂတံ၊ ပြည့်စုံသော၊ ကုလံ၊ အမျိုးသည်၊ အနုပဂတိံ၊ ဂေါ၊
 ဂေါ၊ ဂေါ၊ မူ၍သည်၊ ဥပဂန္တု၊ အနိုးသို့ကပ်ခြင်းငှါ၊ နာယံ၊ မသင့်၊ သနည်း၊
 ဥပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ကပ်ထားပြီး၍သည်၊ နိဝိဒိတံ၊ ထိုင်နေခြင်းငှါ၊ နာယံ၊
 မသင့်၊ သနည်း၊ မနာပေန၊ နှစ်သက်သောအခြင်းအရာဖြင့်၊ နပစ္စု၊ ငွေကြေး၊ ခရီး
 ဦးမကြိုဆိုကုန်၊ မနာပေန၊ နှစ်သက်သောအခြင်းအရာဖြင့်၊ နအဘိဝါဒေန္တိ၊
 ရှိမခိုးကုန်၊ မနာပေန၊ နှစ်သက်သော အခြင်းအရာဖြင့်၊ အာသနံ၊ နေရာကို၊
 နဒေန္တိ၊ မပေးကုန်၊ သန္တံ၊ ထင်းရှား ရှိသော ယူဘွယ်ဝတ္ထုကို၊ အသံ၊
 ထိုကပ်ရောက်လာသော အလှူခံပုဂ္ဂိုလ်အား၊ ပရိဂုပန္တိ၊ ယူဂှင်ကုန်၏၊
 ဗဟူကံဝိ၊ များစွာသော ယူဘွယ်ဝတ္ထု ရှိထုက်လည်း၊ ထောကံ၊ အနိုး
 ငယ်သော ယူဘွယ်ဝတ္ထုကို၊ ဒေန္တိ၊ ပေးကုန်၏၊ ဝဏီတံဝိ၊ မွန်မြတ်သော
 ယူဘွယ်ဝတ္ထု ရှိထုက်လည်း၊ ထုခံ၊ ရှန်ကြမ်းသော ယူဘွယ်ဝတ္ထုကို၊
 ဒေန္တိ၊ ပေးကုန်၏၊ အသက္ကန္တံ၊ ရိုသေခြင်းကို မပြုမူ၍၊ ဒေန္တိ၊ ပေးကုန်
 ကုန်၏၊ သက္ကန္တံ၊ ရိုသေခြင်းကိုပြု၍၊ နောဒေန္တိ၊ မပေးကုန်၊ ဣတိ၊ ဤသို့၊
 သက္ကတိ၊ ခုနစ်ပါးကုန်သော၊ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်၊ သမန္နာဂတံ၊ ပြည့်စုံ
 သော၊ ကုလံ၊ အမျိုးသည်၊ အနုပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 အနိုးသို့ကပ်ခြင်းငှါ၊ နာယံ၊ မသင့်၊ ဥပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 နိဝိဒိတံ၊ ထိုင်နေခြင်းငှါ၊ နာယံ၊ မသင့်၊ ဘိက္ခုဝေ၊ ဂဟန်းတို့၊ ခေါ၊ စင်စစ်၊
 သက္ကတိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ၊ အင်္ဂေဟိ၊ ဤအင်္ဂါတို့နှင့်၊ သမန္နာဂတံ၊
 ပြည့်စုံသော၊ ကုလံ၊ အမျိုးသည်၊ အနုပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 ဥပဂန္တု၊ အနိုးသို့ကပ်ခြင်းငှါ၊ နာယံ၊ မသင့်၊ ဥပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 ကပ်ထားပြီး၍သည်၊ နိဝိဒိတံ၊ ထိုင်နေခြင်းငှါ၊ နာယံ၊ မသင့်၊ ဘိက္ခုဝေ၊ ဂဟန်းတို့၊
 သက္ကတိ၊ ခုနစ်ပါးကုန်သော၊ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်၊ သမန္နာဂတံ၊ ပြည့်စုံ
 သော၊ ကုလံ၊ အမျိုးသည်၊ အနုပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 အနိုးသို့ကပ်ခြင်းငှါ၊ နာယံ၊ မသင့်၊ ဥပဂတိံ၊ ဂေါ၊ ဂေါ၊ ဂေါ၊
 ကပ်ထားပြီး၍သည်၊ နိဝိဒိတံ၊ ထိုင်နေခြင်းငှါ၊ နာယံ၊ မသင့်၊ ကတမေဟိ၊ အဘယ်မည်ကုန်
 သော၊ သက္ကတိ၊ ခုနစ်ပါးကုန်သော၊ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်၊ သမန္နာဂတံ၊

ပြည့်စုံသော၊ ကုလံ၊ အမျိုးသည်၊ အနုပတိတ္တာဝါ၊ ဂြေဋ္ဌိကပ်လာပြီး၍လည်း၊ ဥပပန္န၊ အနီးသို့ကပ်ခြင်းငှါ၊ အလံ၊ သင့်၏၊ ဥပပတိတ္တာဝါ၊ ဂြေဋ္ဌိကပ်လာပြီး၍လည်း၊ နိသိဒိတံ၊ ထိုင်နေခြင်းငှါ၊ အလံ၊ သင့်ထံ၊ မနာပေန၊ နှစ်သက်သောအခြင်းအရာဖြင့်၊ ပဂ္ဂုဋ္ဌေန္တိ၊ ခရီးကြိုဆိုကုန်၏၊ မနာပေန၊ နှစ်သက်သောအခြင်းအရာဖြင့်၊ အဘိဝါဒေန္တိ၊ ရှိခိုးကုန်၏၊ မနာပေန၊ နှစ်သက်သောအခြင်းအရာဖြင့်၊ အာသနံ၊ နေရာကို၊ ဒေန္တိ၊ ပေးကုန်၏၊ သန္တံ၊ ထင်ရှားရှိသောလှူဘွယ်ပတ္တုကို၊ အဿ၊ ထိုကပ်ရောက်လာသော အလှူခံပုဂ္ဂိုလ်အား၊ ပရိဂုဟန္တိ၊ လျှို့ဝှက်ကုန်၏၊ ဗဟုကံဝိ၊ များစွာသောလှူဘွယ်ဝတ္ထုရှိသည်ဖြစ်၍လည်း၊ ဗဟုကံ၊ များစွာသောလှူဘွယ်ဝတ္ထုကို၊ ဒေန္တိ၊ ပေးလှူကုန်၏၊ ပဏီတံဝိ၊ မွန်မြတ်သောလှူဘွယ်ဝတ္ထုရှိသည်ဖြစ်၍လည်း၊ ပဏီတံ၊ မွန်မြတ်သောလှူဘွယ်ဝတ္ထုကို၊ ဒေန္တိ၊ ပေးလှူကုန်၏၊ သက္ကစ္စံ၊ ရှိသေခြင်းကိုပြု၍၊ ဒေန္တိ၊ ပေးလှူကုန်၏၊ အသက္ကစ္စံ၊ ရှိသေခြင်းကိုမပြုမူ၍၊ နောဒေန္တိ၊ မပေးလှူကုန်၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်၊ သမန္နာဝတံ၊ ပြည့်စုံသော၊ ကုလံ၊ အမျိုးသည်၊ အနုပတိတ္တာဝါ၊ ဂြေဋ္ဌိမကပ်မူ၍လည်း၊ ဥပပန္န၊ အနီးသို့ကပ်ခြင်းငှါ၊ အလံ၊ သင့်၏၊ ဥပပတိတ္တာဝါ၊ ဂြေဋ္ဌိကပ်လာပြီး၍လည်း၊ နိသိဒိတံ၊ ထိုင်နေခြင်းငှါ၊ အလံ၊ သင့်၏၊ သိက္ခဝေ၊ ခုဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ၊ အင်္ဂေဟိ၊ ဤအင်္ဂါတို့နှင့်၊ သမန္နာဝတံ၊ ပြည့်စုံသော၊ ကုလံ၊ အမျိုးသည်၊ အနုပတိတ္တာဝါ၊ ဂြေဋ္ဌိမကပ်မူ၍လည်း၊ ဥပပန္န၊ အနီးသို့ကပ်ခြင်းငှါ၊ အလံ၊ သင့်၏၊ ဥပပတိတ္တာဝါ၊ ဂြေဋ္ဌိကပ်လာပြီး၍လည်း၊ နိသိဒိတံ၊ ထိုင်နေခြင်းငှါ၊ အလံ၊ သင့်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထော်မူ၏။

တတိယသုတ်ပြီး၏။

သိက္ခဝေ၊ ခုဟန်းတို့၊ သတ္တကနိပါတ်ကုန်သော၊ ဣမေပုဂ္ဂဟာ၊ ဤပုဂ္ဂိုလ်တို့သည်၊ အာဟုနေယျော၊ အဝေးမှဆောင်၍ထိလပ်ပုဂ္ဂိုလ်တို့အားပေးလှူအပ်သောအလှူကုန်ခံထိုက်ကုန်၏၊ ပါတံ၊ နေယျော၊ ရောက်လာသောညွှန်သည်တို့၏အလိုငှါ စီရင်အပ်သော အလှူကုန်ခံထိုက်၏၊ ဒက္ခိဏေယျော၊ တမလွန်လောကကိုယုံကြည်၍ပေးလှူအပ်သောအလှူကုန်ခံထိုက်၏၊ အဇ္ဈတိကရဏီယော၊ ကုသိုလ်ကောင်းမှုကိုအလိုရှိသောသူတို့၏လက်အုပ်ချီခြင်းကိုပြုရာဖြစ်၏၊ လောကဿ၊ သတ္တထောက၏၊ အနုတ္တရံ၊ အနုတ္တရ၊ အတုမရှိကုန်သော၊ ပုညက္ခေတ္တံ၊ ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှု ထည်းဟူသော

အင်္ဂုတ္တိုင်းပါဠိတော်နိဿယ

မျိုးစေတို့၏ပိုက်ပျိုးချရာထယ်တာမြေကောင်းသဘွယ်ဖြစ်ကုန်၏။ သတ္တ၊
 ခုနစ်ယောက်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဥဘတောဘာဂ
 ဝိရက္ခော၊ အရူပသမာပတ်မဂ္ဂတည်းဟူသော နှစ်ပါးသောအတို့တို့ဖြင့် ရူပ
 ကာယနာမကာယတည်းဟူသောနှစ်ပါးသောအတို့တို့မှလွတ်သောပုဂ္ဂိုလ်
 ထည်းကောင်း၊ ပညာဝိရက္ခော၊ ပညာဖြင့် ဘိဇ္ဇေသာတို့မှလွတ်သောပုဂ္ဂိုလ်
 ထည်းကောင်း၊ ကာယသင်္ခါနာမကာယဖြင့်မျက်မှော်ပြုအပ်သောဈာန်မဂ်
 ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းရှိသောပုဂ္ဂိုလ်ထည်းကောင်း၊ ဒိဋ္ဌိပ္ပက္ခော၊
 သစ္စာလေးပါး တရားကို မြင်တတ်သော သောတာပတ္တိမဂ်၏ အခြားမဲ့၌
 အထက်မဂ်ဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်ထည်းကောင်း၊ သဒ္ဓါဝိရက္ခော၊
 သဒ္ဓါတရားဖြင့်ကိလေသာမှလွတ်သောပုဂ္ဂိုလ်ထည်းကောင်း၊ ဓမ္မ နူသာ
 ဓိ၊ ပညာတရားကိုအစဉ်လျှောက်သော ပုဂ္ဂိုလ်ထည်းကောင်း၊ ဣတိဇ္ဇမေ
 သတ္တ၊ ဤခုနစ်ယောက်တို့တည်း၊ ဘိက္ခဝေ၊ ခဟာနးတို့၊ ခေါ၊ စင်စစ်၊ သတ္တ၊
 ခုနစ်ယောက်ကုန်သော၊ ဣမေပုဂ္ဂဿ၊ ဤပုဂ္ဂိုလ်တို့သည်၊ အာဟုနေယျော၊
 အဝေးမှဆောင်၍ သိသဝံပုဂ္ဂိုလ်တို့အား လှူအပ်သောအလှူကို ခံထိုက်
 ကုန်၏၊ ပါဟုနေယျော၊ ရောက်လာသောညော်သည်တို့၏ အလို့ငှါ ဝိရင်အပ်
 သောအလှူကိုခံထိုက်၏၊ ဒက္ခိဏေယျော၊ တမလွန်ထောကကို ယုံကြည်
 ၍ပေးလှူအပ်သော အလှူကိုခံထိုက်၏၊ အဂ္ဂထိကရုဏီယာ၊ ကုသိုလ်
 ကောင်းမှုကို ပြုသောသူတို့၏ ထက်အုပ်ချီခြင်းကို ပြုရာဖြစ်၏၊ ယော
 ကဿ၊ လူအပေါင်း၏၊ အနုတ္တရံ၊ အနုတ္တရ၊ အတုမရှိကုန်သော၊ ပညက္ခေတ္တံ
 ပညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေတို့၏ ပိုက်ပျိုးချရာ
 ထယ်တာ မြေကောင်းသဘွယ်ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်
 မူ၏။

စတုတ္ထသုတ်ပြီး၏။

ဘိက္ခဝေ၊ ခဟာနးတို့၊ ဥဒကူပမာ၊ ရေလျှင်ဥပမာရှိကုန်သော၊ သတ္တ၊ ခုနစ်
 ယောက်ကုန်သော၊ ဣမေပုဂ္ဂဿ၊ ဤပုဂ္ဂိုလ်တို့သည်၊ ယောဏတ္ထိံ၊ ယောက
 ဌံ၊ သန္တောသံဝိဇ္ဇမာနာ၊ ထင်ရှားရှိကုန်၏၊ သတ္တ၊ ခုနစ်ယောက်တို့သည်၊
 ကတမေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ခဟာနးတို့၊ ဣ၊ ဤယောကဌံ၊
 ဧကေစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ သင်္ကံ၊ တကြိမ်၊ နိရဂ္ဂေါ၊
 နှစ်သည်ဖြစ်၍၊ နိရဂ္ဂေါ၊ နှစ်သည်သာလျှင်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊
 ခဟာနးတို့၊ ဣပေန၊ ဤယောကဌံ၊ ဧကေစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်

သည်၊ ဥဗ္ဗုဇ္ဇိတွာ၊ပေါ်၍၊ နိရုဇ္ဈတိ၊ပုတ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ဣဝပန၊
 ဤသောက၌၊ ဧကစ္စော၊အချို့သော၊ ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဇ္ဇိတွာ၊
 ပေါ်၍၊ဗြူကော၊ထည်ရပ်သည်၊ဟောတိ၊ဖြစ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ဣဝပန၊
 ဤသောက၌ကား၊ ဧကစ္စော၊အချို့သော၊ ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ဥဗ္ဗုဇ္ဇိတွာ၊
 ပေါ်၍၊ဝိပဿတိ၊ရှု၏။ ဝိဿောကေတိ၊ကြည့်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ဤဝ
 ပန၊ဤသောက၌၊ဧကစ္စော၊အချို့သော၊ ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ဥဗ္ဗုဇ္ဇိတွာ၊
 ပေါ်၍၊ ပတရတိ၊ကူးခပ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ဣဝပန၊ ဤသောက၌၊
 ဧကစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဇ္ဇိတွာ၊ပေါ်၍၊ ပတ်ဂါ
 ဝေပတ္တော၊ ထည်ရာသို့ရောက်သည်၊ဟောတိ၊ဖြစ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊
 ဣဝပန၊ဤသောက၌၊ ဧကစ္စော၊အချို့သော၊ ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ဥဗ္ဗုဇ္ဇိ
 တွာ၊ပေါ်၍၊ တိဇ္ဈော၊ ကူးမြောက်သည်၊ ပါရဂံထော၊ ကမ်းတဘက်သို့
 ရောက်သည်၊ ဟောတိ၊ဖြစ်၏။ ဗြဟ္မထော၊ အပဋ္ဌပြီးသောမကောင်းမှုရှိ
 သည်ဖြစ်၍၊ ထလေ၊ နိဗ္ဗာန်းတည်းဟူသော ကျဉ်းကုန်းထက်၌၊ တိဇ္ဈတိ၊
 ထည်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ကထဉ္စ၊အဘယ်သို့လျှင်၊ ပုဂ္ဂလော၊ပုဂ္ဂိုလ်
 သည်၊ နိရုဇ္ဈေ၊နစ်သည်ဖြစ်၍၊ နိဂ္ဂေါဝ၊နစ်သည်သာလျှင်၊ ဟောတိ၊ဖြစ်
 သနည်း၊ ဘိက္ခုဝေ၊ရဟန်းတို့၊ ဣဝပန၊ဤသောက၌ကား၊ ဧကစ္စော၊အချို့
 သော၊ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ ဧကန္တကာဠကေတိ၊ စင်စစ်စည်းညစ်သော
 သဘောရှိကုန်သော၊ အကုသလေတိ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေတိ၊
 နိသတဒိဋ္ဌိသည်းဟူသောတရားတို့နှင့်၊ သမန္နာဂတော၊ပြည့်စုံသည်၊ ဟော
 တိ၊ဖြစ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ဝေခေါ၊ဤသို့လျှင်၊ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊
 သကိံ၊ ထကြပ်၊ နိရုဇ္ဈေ၊ နစ်သည်ဖြစ်၍၊ နိရုဇ္ဈေ၊နစ်သည်သာလျှင်၊
 ဟောတိ၊ဖြစ်၏။ ဘိက္ခုဝေ၊ရဟန်းတို့၊ ကထဉ္စ၊အဘယ်သို့လျှင်၊ ပုဂ္ဂလော၊
 ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဇ္ဇိတွာ၊ပေါ်၍၊ နိရုဇ္ဈတိ၊ပုတ်သနည်း၊ ဘိက္ခုဝေ၊ရဟန်း
 တို့၊ဣဝ၊ဤသောက၌၊ဧကစ္စော၊အချို့သော၊ပုဂ္ဂလော၊ပုဂ္ဂိုလ်သည်၊ဥဗ္ဗုဇ္ဇိ
 ပေါ်၏။ ကုသလေသု၊ကုသိုလ်ဖြစ်ကုန်သော၊ဓမ္မေသု၊တရားတို့၌၊သဒ္ဓါ၊သဒ္ဓါ
 တရားသည်၊ သာဓု၊ကောင်းမြတ်၏။ ကုသလေသု၊ကုသိုလ်ဖြစ်ကုန်သော၊
 ဓမ္မေသု၊တရားတို့၌၊ တိဓိ၊ကာယဒုစရိတ်စသည်မှရှက်ခြင်းသည်၊ သာဓု၊
 ကောင်းမြတ်၏။ (၁)၊ဩတ္တပ္ပံ၊ ကာဒုစရိတ်စသည်မှ ကြောက်လန့်ခြင်း
 သည်၊သာဓု၊ကောင်းမြတ်၏။ ဝီရိယံ၊ဝီရိယသည်၊ သာဓု၊ကောင်းမြတ်၏။
 ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊တရားတို့၌၊ စညာ၊စညာ
 သည်၊ သာဓု၊ကောင်းမြတ်၏။ ဣတိ၊ဤသို့၊ ဥဗ္ဗုဇ္ဈတိ၊ပေါ်၏။ တဿ၊ထို

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ

ပုဂ္ဂိုလ်၏ သာသဒ္ဓါ၊ ထိုသဒ္ဓါတရားသည်၊ နေဝတိဋ္ဌတိ၊ မတည်၊ နောဝဇ္ဇတိ၊ မပွား၊ ဟာယတိယေဝ၊ ယုတ်သည်သာလျှင်တည်း၊ တဿ၊ ထိုပုဂ္ဂိုလ်၏၊ သာဟိဒိ၊ ယိုဟိဒိတရားသည်၊ (ဝ)၊ တဿ၊ ထိုပုဂ္ဂိုလ်၏၊ တံတြက္ကပ္ပံ၊ ထိုတြက္ကပ္ပတရားသည်၊ တဿ၊ ထိုပုဂ္ဂိုလ်၏၊ တံဝိရိယံ၊ ထိုဝိရိယသည်၊ နေဝတိဋ္ဌတိ၊ မတည်၊ တဿ၊ ထိုပုဂ္ဂိုလ်၏၊ သာပညာ၊ ထိုပညာသည်၊ နေဝတိဋ္ဌတိ၊ မတည်၊ နောဝဇ္ဇတိ၊ မပွား၊ ဟာယတိယေဝ၊ ယုတ်သည်သာလျှင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊ ဤသို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဒ္ဓိတွာ၊ ပေါ်၍၊ နိရုဇ္ဈတိ၊ ရုတ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဒ္ဓိတွာ၊ ပေါ်၍၊ ဝိဇ္ဇာ၊ တည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသောကန္ဓိ၊ ဧကေစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဒ္ဓိတိ၊ ပေါ်၏၊ ကုသယေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ သဒ္ဓါ၊ သဒ္ဓါတရားသည်၊ သာဓကောဏ်းမြတ်၏၊ ဟိဒိ၊ ယိုဟိဒိတရားသည်၊ သာဓကောဏ်းမြတ်၏၊ (ခ)၊ ထြက္ကပ္ပံ၊ ထြက္ကပ္ပဟရားသည်၊ သာဓကောဏ်းမြတ်၏၊ ဝိရိယံ၊ ဝိရိယတရားသည်၊ သာဓကောဏ်းမြတ်၏၊ ကုသယေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ပညာ၊ ပညာသည်၊ သာဓကောဏ်းမြတ်၏၊ တဿ၊ ထိုပုဂ္ဂိုလ်၏၊ သာသဒ္ဓါ၊ ထိုသဒ္ဓါတရားသည်၊ နေဝဟာယတိ၊ မယုတ်၊ နောဝဇ္ဇတိ၊ မပွား၊ ဝိတော၊ တည်သည်၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ သာဟိဒိ၊ ထိုဟိဒိတရားသည်၊ (ဝ)၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ တံတြက္ကပ္ပံ၊ ထိုတြက္ကပ္ပတရားသည်၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ တံဝိရိယံ၊ ထိုဝိရိယသည်၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ သာပညာ၊ ထိုပညာသည်၊ နေဝဟာယတိ၊ မယုတ်၊ နောဝဇ္ဇတိ၊ မပွား၊ ဝိတော၊ တည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊ ဤသို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဒ္ဓိတွာ၊ ပေါ်၍၊ ဝိတော၊ တည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဒ္ဓိတွာ၊ ပေါ်၍၊ ဝိပဿတိ၊ ရှုသနည်း၊ ဝိထောကေတိ၊ ကြည့်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤထောကန္ဓိ၊ ဧကေစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုဒ္ဓိတိ၊ ပေါ်၏၊ ကုသယေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ သဒ္ဓါ၊ သဒ္ဓါတရားသည်၊ သာဓကောဏ်းမြတ်၏၊ ဟိဒိ၊ ယိုဟိဒိတရားသည်၊ သာဓကောဏ်းမြတ်၏၊ (ဝ)၊ ထြက္ကပ္ပံ၊ ထြက္ကပ္ပတရားသည်၊ သာဓကောဏ်းမြတ်၏၊ ဝိရိယံ၊ ဝိရိယသည်၊ သာဓကောဏ်းမြတ်၏၊ ကုသယေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ပညာ၊ ပညာ

သည်။ သာဓုကောင်းမြတ်၏။ ဣတိ၊ ဤသို့၊ ဥဗ္ဗုန္တတိ၊ ပေါ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တိတ္ထံ၊ သုံးပါးကုန်သော၊ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ သောတာပန္နော၊ သောတာပန်သည်။ ဟောတိ၊ ဖြစ်၏။ အဝိနိပါတစဗ္ဗော၊ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိသည်။ နိယတော၊ အထက်မာစံသုံးပါးကို ရခြင်း၌မြဲသည်။ သမ္ဘောဓိပရာယနော၊ အထက်မာစံသုံးပါးလျှင်ထည်းထောင်းရာရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဥဗ္ဗုန္တိတွာ၊ ပေါ်၍၊ ဝိပဿတိ၊ ရှု၏။ ဝိလောကေတိ၊ ကြည့်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဥဗ္ဗုန္တိတွာ၊ ပေါ်၍၊ ပတရတိ၊ ကူးခပ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤလောက၌၊ ဧကန္တော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဥဗ္ဗုန္တိ၊ ပေါ်၏။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ သဒ္ဓါ၊ သဒ္ဓါထရားသည်။ သာဓုကောင်းမြတ်၏။ ဟိရိ၊ ဟိရိတရားသည်။ သာဓုကောင်းမြတ်၏။ ဩက္ကပ္ပံ၊ ဩက္ကပ္ပတရားသည်။ သာဓုကောင်းမြတ်၏။ ဝိရိယံ၊ ဝိရိယသည်။ သာဓုကောင်းမြတ်၏။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ပညာ၊ ပညာသည်။ သာဓုကောင်းမြတ်၏။ ဣတိ၊ ဤသို့၊ ဥဗ္ဗုန္တတိ၊ ပေါ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ တိတ္ထံ၊ သုံးပါးကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်ဖြစ်သော၊ ရာဂဒေါသမောဟာနံ၊ ရာဂဒေါသမောဟတို့၏။ တန္တုတ္တာ၊ ပါးသည်၏။ အဖြစ်ကြောင့်၊ သကဒါဂါမိ၊ သကဒါဂါမ်သည်။ ဟောတိ၊ ဖြစ်၏။ သကံ၊ ဒေဝ၊ တကြိမ်သာလျှင်၊ ဣဝံလောကံ၊ ဤလူ့ပြည်သို့၊ အဂတ္တာ၊ ထာ၍ ဒုက္ခသ၊ ဝဋ်ဆင်းရဲ၏။ အန္တကဇရာ၊ အဆုံးကိုပြုသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဥဗ္ဗုန္တိတွာ၊ ပေါ်၍၊ ပထသတိ၊ ကူးခပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဥဗ္ဗုန္တိတွာ၊ ပေါ်၍၊ ပဘိဂါပေက္ခော၊ တည်ရာသို့ရောက်သည်။ ဟောတိ၊ ဖြစ်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤလောက၌၊ ဧကန္တော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဥဗ္ဗုန္တိ၊ ပေါ်၏။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ သဒ္ဓါ၊ သဒ္ဓါထရားသည်။ သာဓုကောင်းမြတ်၏။ ဟိရိ၊ ဟိရိတရားသည်။ သာဓုကောင်းမြတ်၏။ (လ) ဩက္ကပ္ပံ၊ ဩက္ကပ္ပတရားသည်။ သာဓုကောင်းမြတ်၏။ ဝိရိယံ၊ ဝိရိယသည်။ သာဓုကောင်းမြတ်၏။ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ ပညာ၊ ပညာသည်။ သာဓုကောင်းမြတ်၏။ ဣတိ၊ ဤသို့၊ ဥဗ္ဗုန္တတိ၊ ပေါ်၏။

သော၊ ထိုပုဂ္ဂိုလ်သည်၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဩဓုန္တာဂိယာနံ၊ အောက်
 ဖြစ်သော ကာမထုံဟု ဆိုအပ်သော အတ္တိဇ္ဇိအစိုးအပွါး ဖြစ်ကုန်သော၊
 သညောဇနနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ ဩပပါတိ
 ကော၊ ဥပပါတ် ပဋိသန္ဓေနေသည်၊ ဟောတိ၊ ဖြစ်၏၊ တတ္ထ၊ ထိုဖြစ်ရာ
 ဖြစ်သောဗြဟ္မတံ၊ ပရိနိဗ္ဗာဟိ၊ ပရိနိဗ္ဗာန်ပြုထေ့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊
 တသ္မာယောကော၊ ထိုဗြဟ္မာပြုသံမှ၊ အနာဝတ္တိဓမ္မော၊ ပြန်သည်ခြင်းသဘော
 တရားမရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊ ဤသို့လျှင်၊
 ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုန္တော၊ ပေါ်၍၊ ပတိဂါပေဋ္ဌော၊ တည်ရာသို့
 ရောက်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဗ္ဗ၊ အဘယ်သို့လျှင်၊
 ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုန္တော၊ ပေါ်၍၊ တိဇ္ဈော၊ ကူးမြောက်သည်၊ ပါရဂီ
 တော၊ ကမ်းတဘက်သို့ ရောက်သည်၊ ဟောတိ၊ ဖြစ်သည်၊ ဗြဟ္မဋ္ဌာ၊
 အပဋ္ဌအပ်ပြီးသောမကောင်းမှုရှိသည်ဖြစ်၍၊ ကထေ၊ နိဗ္ဗာန်တည်းဟူသော
 ကျဉ်းကုန်ထက်၌၊ တိဋ္ဌာ၊ တည်သည်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤထော
 က၌၊ ဧကေ၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုန္တော၊ ကုသလေ
 သု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ သဒ္ဓါ၊ သဒ္ဓါတရားသည်၊ သာဓု
 ကောင်းမြတ်၏၊ ဟိ၊ ဟိ၊ တရားသည်၊ သာဓု၊ ကောင်းမြတ်၏၊ (လ) ဩတ္တပ္ပံ
 ဩန္တပ္ပာရားသည်၊ သာဓု၊ ကောင်းမြတ်၏၊ ဝီရိယံ၊ ဝီရိယသည်၊ သာဓု၊
 ကောင်းမြတ်၏၊ ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊
 ပညာ၊ ပညာသည်၊ သာဓု၊ ကောင်းမြတ်၏၊ ဣတိ၊ ဤသို့၊ ဥဗ္ဗုန္တော၊ ပေါ်၏၊
 သော၊ ထိုပုဂ္ဂိုလ်သည်၊ အာသဝါနံ၊ အာသဝေတရားတို့၏၊ ခယော၊ ကုန်ခြင်း
 ကြောင့်၊ အနာသဝံ၊ အာသဝေတရားမရှိသော၊ စေတောဝိရတ္တိံ၊ စိတ်ဖြင့်
 ကိလေသာမှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ပညာဝိ
 မုက္ခိံ၊ ပညာဖြင့် ကိလေသာမှ လွတ်ရာဖြစ်သော အရဟတ္တဖိုလ်ပညာကို
 လည်းကောင်း၊ ဒိဋ္ဌေဝဓမ္မော၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ သာလျှင်၊
 သင်္ခါ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိ
 ကာက္ခာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝေခေါ၊ ဤသို့လျှင်၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ ဥဗ္ဗုန္တော၊ ပေါ်၍၊
 တိဇ္ဈော၊ ကူးမြောက်သည်၊ ပါရဂီတော၊ ကမ်းတဘက်သို့ ရောက်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဗြဟ္မဋ္ဌာ၊ အပဋ္ဌအပ်ပြီးသောမကောင်းမှုရှိသည်ဖြစ်၍၊
 ထေဝေ၊ နိဗ္ဗာန်တည်းဟူသောကျဉ်းကုန်ထက်၌၊ တိဋ္ဌာ၊ တည်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တု၊ ခုနစ်ယောက်ကုန်သော၊ ဥဒကူပမာ၊ ရေလျှင်

ဥပမာရှိကုန်သော၊ ဣမေပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်တို့သည်၊ ထောကတ္ထိ၊ လောကဋ္ဌိ၊ သန္တောသံဝိဇ္ဇမာနာ၊ ထင်ရှားရှိကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ယောက်ကုန်သော၊ ဣမေပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်တို့သည်၊ အာဟုးနယျ၊ အဝေးမှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အား ဣအပ်သော အလှူကိုခံထိုက်ကုန်၏၊ ပါဟု နယျ၊ ရောက်ထားကုန်သော ညွှန်သည်တို့အလိုငြိစီရင်အပ်သော အလှူကိုခံထိုက်ကုန်၏၊ ဒက္ခိဏေယျ၊ ထမလွန်ထောကကို ယုံကြည်၍ပေးလှူအပ်သော အလှူကိုခံထိုက်ကုန်၏၊ အဗ္ဗလိကရဏီယာ၊ ကုသိုလ်ကောင်း မှုကိုပြုသောသူတို့၏လက်အုပ်ချီခြင်းကိုပြုရာဖြစ်ကုန်၏၊ ထောကဿ၊ လူအပေါင်း၏၊ အနုတ္တရံအနုတ္တရာ၊ အထူးမရှိကုန်သော၊ ပဉ္စက္ခေတ္တံပဉ္စက္ခေတ္တာ၊ ကုသိုလ်ကောင်းမှုထည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးချရာ ထယ်တာမြေကောင်းသဘွယ်ဖြစ်ကုန်၏၊ သတ္တခုနစ်ယောက်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဝေ၊ ဤထောကဋ္ဌိ၊ ဧကေစ္စော၊ အချို့သော၊ ပုဂ္ဂိုလ်သည်၊ သဗ္ဗသင်္ခါရေသု၊ အထုံစုံသောတေဘုမကသင်္ခါရတို့၌၊ အနိစ္စာနုပသင်္ခါ၊ မမြဲဟုအတန်ထလဲလဲရှုသည်ဖြစ်၍၊ အနိစ္စသည်၊ မမြဲဟုဖြစ်သောသညာရှိသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အနိစ္စပဋိဝံဝေဒိ၊ မမြဲဟုဖြစ်သော ဥာဏ်ဖြင့်ထင်စွာပြုသည်ဖြစ်၍၊ သတတံ၊ အခါခပ်စိမ်း၊ သမိတံ၊ မပြတ်၊ အဗ္ဗောကိဏ္ဏံ၊ တပေါသောစိတ်တို့နှင့်မရောပြွမ်းစေတသာ၊ စိတ်ဖြင့်၊ အဓိရုဗ္ဗမာနော၊ နှလုံးသွင်းသည်ဖြစ်၍၊ ပညာယ၊ ဝိပဿာနာပညာဖြင့်၊ ဗရိယောဂါဟမာနော၊ သင်္ကဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ အာသဝါနံ၊ အာသာဝေါတရားတို့၏၊ ခယော၊ ကုန်ခြင်းကြောင့်၊ (ဝ)၊ သတ္တိကတွားမျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပဉ္စမော၊ ရှေးဦးစွာသော၊ အယံပုဂ္ဂလံ၊ ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျ၊ အဝေးမှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အား ဣအပ်သော အလှူကိုခံထိုက်ကုန်၏၊ ပါဟုနေယျ၊ ရောက်ထားသောညွှန်သည်တို့၏ အလိုငြိစီရင်အပ်သော အလှူကိုခံထိုက်၏၊ ဒက္ခိဏေယျ၊ တမလွန်ထောကကိုယုံကြည်၍ ပေးလှူအပ်သော အလှူကိုခံထိုက်၏၊ အဗ္ဗလိကရဏီယော၊ ကုသိုလ်ကောင်းမှုကို အလိုရှိသောသူတို့၏ လက်အုပ်ချီခြင်းကိုပြုရာဖြစ်၏၊ ထော

ကဿ၊ လူအပေါင်း၏၊ အနုတ္တရ်အနုတ္တရော၊ အတုမရှိသော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေတီ၏ စိုက်ပျိုးချရာထယ်တာမြေကောင်းသဘွယ်ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပုန၊ တဘန်ပရိစ၊ တပါးတုံထည်း၊ ဣဓ၊ ဤထောကဋ္ဌ၊ ဧကစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသောသင်္ခါရတို့၌၊ အနိစ္စသုပသီ၊ မမြဲဟုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အနိစ္စသည်၊ မမြဲဟုဖြစ်သော သညာရှိသည်ဖြစ်၍၊ အနိစ္စပဗ္ဗိသံစေဒိ၊ မမြဲဟုဖြစ်သော ဉာဏ်ဖြင့် ထင်စွာပြုသည်ဖြစ်၍၊ သတတံ၊ အခါခပ်စိမ်း၊ သမိတံ၊ မပြတ်၊ အပ္ပေဇာကိဏ္ဍံ၊ တပါးသောစိတ်တို့နှင့်မရောယှက်၊ စေတသော၊ စိတ်ဖြင့်၊ အဓိရုပ္ပမာနော၊ နှလုံးသွင်းသည်ဖြစ်၍၊ ပညာယ၊ ဝိပဿနာပညာဖြင့်၊ ပရိယောဂါဟမာနော၊ သက်ဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ အပုဗ္ဗံအစရိမံ၊ မရှေးမနှောင်း၊ အာသဝပရိယောဒါနဉ္စ၊ အာသဝေါတရားတို့၏ကုန်ခြင်းသည်ထည်းကောင်း၊ ဇိဝိတပရိယောဒါနဉ္စ၊ ဇိဝိတိန္ဒြေ၏ ကုန်ခြင်းသည်ထည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခုတိယော၊ နှစ်ယောက်မြောက်သော၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျာ၊ အဝေးမှဆောင်၍ ဘိယဝနံပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူကုန်ထိုက်၏၊ (လ)၊ ထောကဿ၊ လူအပေါင်း၏၊ အနုတ္တရ်အနုတ္တရော၊ အတုမရှိသော၊ ပုညက္ခေတ္တံပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေတီ၏ စိုက်ပျိုးချရာထယ်တာမြေကောင်းသဘွယ်ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပုန၊ တဘန်ပရိစ၊ တပါးတုံထည်း၊ ဣဓ၊ ဤထောကဋ္ဌ၊ ဧကစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသောတရားတို့မကသင်္ခါရတို့၌၊ အနိစ္စသုပသီ၊ မမြဲဟုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အနိစ္စသည်၊ မမြဲဟုဖြစ်သော သညာရှိသည်ဖြစ်၍၊ အနိစ္စပဗ္ဗိသံစေဒိ၊ မမြဲဟုဖြစ်သော ဉာဏ်ဖြင့် ထင်စွာပြုသည်ဖြစ်၍၊ သတတံ၊ အခါခပ်စိမ်း၊ သမိတံ၊ မပြတ်၊ အပ္ပေဇာကိဏ္ဍံ၊ တပါးသောစိတ်တို့နှင့်မရောယှက်၊ စေတသော၊ စိတ်ဖြင့် အဓိရုပ္ပမာနော၊ နှလုံးသွင်းသည်ဖြစ်၍၊ ပညာယ၊ ဝိပဿနာပညာဖြင့်၊ ပရိယောဂါဟမာနော၊ သက်ဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ တဿ၊ ထိုပုဂ္ဂိုလ်သည်၊ ပဗ္ဗန္တံ၊ ငါးပါးကုန်သော၊ ဩရမ္ဘာဂိယာနံ၊ အောက်ဖြစ်သောကာမထုံဟုဆိုအပ်သောအတို့၏ အစီးအပွားဖြစ်ကုန်သော၊ သညောနောနံ၊ သယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အန္တရာပရိနိဗ္ဗာယီ၊ အသက်အပိုင်းအခြား၏အထပ်နှိုက်လေသာငြိမ်းခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ (လ)၊ ဥပ

ဟန္တပရိနိဗ္ဗာယိ၊ အသက်အပိုင်းအခြား၏ အထယ်ကိုလွန်၍ ကိလေသာ
 ငြိမ်းခြင်းရှိသည်။ ဟောတံ၊ ဖြစ်၏။ အသင်္ခါရပရိနိဗ္ဗာယိ၊ လုံ့လဥသ၊ ဟ
 မရှိသဖြင့်ကိလေသာငြိမ်းခြင်းရှိသည်။ ဟောတံ၊ ဖြစ်၏။ သသင်္ခါရပရိနိဗ္ဗာယိ
 လုံ့လဥသဟာရှိသဖြင့် ကိလေသာ ငြိမ်းခြင်းရှိသည်။ ဟောတံ၊ ဖြစ်၏။
 (၈) ဥဒ္ဓံသောတော၊ အထက်၌ရေထိုက်သောမင်္ဂတည်းဟူသောသောတရှိ
 သော၊ အကနိဋ္ဌဂါမိ၊ အကနိဋ္ဌထံသို့ရောက်သော ပုဂ္ဂိုလ်သည်။ ဟောတံ၊
 ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တမော၊ ခုနစ်ယောက် ဖြောက်သော၊ အယံ
 ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ အာဟုနေယျော၊ အဝေးမှဆောင်၍ ဘီလဝန်
 ပုဂ္ဂိုလ်တို့အားလွှအပ်သောအလှူကိုခံထိုက်၏။ ပါဟုနေယျော၊ ရောက်လာ
 သောညွှတ်သည်တို့အလိုငှါ စီရင်အပ်သော အလှူကိုခံထိုက်၏။ ဒက္ခိဏေ
 ယျော၊ တမလွန်သောကကိုယုံကြည်၍ပေးလှူအပ်သော အလှူကိုခံထိုက်၏
 အပ္ပထိကရဏီယော၊ ကုသိုလ်ကောင်းမှုကိုအလိုရှိသောသူတို့၏ လက်အုပ်
 ချီးခြင်းကိုပြုရာဖြစ်၏။ ယောကဿ၊ လူအပေါင်း၏။ အနုတ္တရံ အနုတ္တရော၊
 အတုမရှိသော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်း
 ဟူသောမျိုးစေတီ၏ပိုက်ပျိုးချရာ ထယ်တာမြေ ကောင်းသဘွယ်ဖြစ်၏။
 ဘိက္ခဝေ၊ ရဟန်းတို့ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ယောက်ကုန်သော၊ ဣမေ
 ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်တို့သည်။ အာဟုနေယျော၊ အဝေးမှဆောင်၍ဘီလဝန်
 ပုဂ္ဂိုလ်တို့အား လွှအပ်သောအလှူကိုခံထိုက်ကုန်၏။ ပါဟုနေယျော၊ ရောက်
 လာကုန်သောညွှတ်သည်တို့အလိုငှါ လွှအပ်သောအလှူကို ခံထိုက်ကုန်၏။
 ဒက္ခိဏေယျော၊ တမလွန်သောကကို ယုံကြည်၍ပေးလှူအပ်သောအလှူကို
 ခံထိုက်ကုန်၏။ အပ္ပထိကရဏီယော၊ ကုသိုလ်ကောင်းမှုကို အလိုရှိသော
 သူတို့၏လက်အုပ်ချီးခြင်းကိုပြုရာဖြစ်ကုန်၏။ ယောကဿ၊ လူအပေါင်း၏။
 အနုတ္တရံ အနုတ္တရော၊ အတုမရှိကုန်သော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တော၊ ကုသိုလ်
 ကောင်းမှုတည်းဟူသော မျိုးစေတီ၏ ပိုက်ပျိုးချရာ ထယ်တာ မြေကောင်း
 သဘွယ်ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ အဝေ၊ ဝါ၊ မိန့်တော်မူ၏။

အဋ္ဌသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ယောက်ကုန်သော၊ ဣမေပုဂ္ဂလော၊ ဤ
 ပုဂ္ဂိုလ်တို့သည်။ အာဟုနေယျော၊ အဝေးမှဆောင်၍ဘီလဝန်ပုဂ္ဂိုလ်တို့အား
 လွှအပ်သောအလှူကို ခံထိုက်ကုန်၏။ (၈)။ ယောကဿ၊ လူအပေါင်း၏။
 အနုတ္တရံ အနုတ္တရော၊ အတုမရှိကုန်သော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တော၊ ကုသိုလ်

အင်္ဂုတ္တိုတြိပါဠိထောင်-နိဿယ

ကောင်းမှုတည်းဟူသော မျိုးစေတီ၏ စိုက်ပျိုးချရာထယ်တာ မြေကောင်း သဘွယ်ဖြစ်ကုန်၏။ သတ္တု၊ ခုနစ်ယောက်တို့သည် ကတမေ၊ အဘယ်သည် တို့နည်း၊ ဘိက္ခုဝေ၊ ခဟန်းတို့၊ ဣမ၊ ဤထောကဋ္ဌ၊ ဧကစ္စော၊ အချိုသော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ သဗ္ဗသင်္ခါ၊ ခေသု၊ အလုံးစုံသော တေဘူမကသင်္ခါ၊ ရတို့၌၊ နက္ခာနူပသင်္ခါ၊ ဖြစ်ခြင်းပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သော အခြင်းအရာကို ဆင်းရဲ၏ဟု အဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (၀)။ ။

သတ္တမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ခဟန်းတို့၊ သတ္တု၊ ခုနစ်ယောက်ကုန်သော၊ ဣမေပုဂ္ဂလော၊ ဤပုဂ္ဂိုလ်တို့သည်၊ အာဟုနေယျာ၊ အဝေးမှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့ အားလှူ အပ်သော အလှူ ကိခံထိုက်ကုန်၏။ (၀)။ လောကသော၊ လူအပေါင်း၏ အနွံအနှံ့၊ အနုတ္တရာ၊ အတုမရှိကုန်သော၊ ပညက္ကတ္တံ၊ ပညက္ကတ္တာ၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေတီ စိုက်ပျိုးချရာထယ်တာ မြေကောင်း သဘွယ်ဖြစ်ကုန်၏။ သတ္တု၊ ခုနစ်ယောက်တို့သည် ကတမေ၊ အဘက်သည် တို့နည်း၊ ဘိက္ခုဝေ၊ ခဟန်းတို့၊ ဣမ၊ ဤထောကဋ္ဌ၊ ဧကစ္စော၊ အချိုသော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ သဗ္ဗေသု၊ အလုံးစုံကုန်သော၊ ဓမ္မေသု၊ နိဗ္ဗာန် ပညတ်နှင့် တကွသော တရားတို့၌၊ အနုတ္တာနူပသင်္ခါ၊ အလိုသို့မလိုက်သော အခြင်းအရာကို ကိုယ်မဟုတ်ဟု အဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (၀)။ ။

အဗ္ဗမသုတ်ပြီး၏။

နိဗ္ဗာနေ၊ နိဗ္ဗာန်၌၊ သုခါနူပသင်္ခါ၊ သုခဟု အဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ သုခသည်၊ သုခဟု ဖြစ်သော သညာဂါသည်ဖြစ်၍၊ သုခေဒိသံဝေဒီ၊ သုခဟု ဖြစ်သော ဥာတိဖြင့် ထင်စွာ ပြုသည်ဖြစ်၍၊ သတတံ၊ အခါခပ်သိမ်း၊ သမိတံ၊ မပြတ်၊ အဗ္ဗေကိဏ္ဍံ၊ ထပါးသော စိတ်နှင့် မချေပြင်း၊ စေတသော၊ စိတ်ဖြင့်၊ အဓိရစ္စမာနော၊ နှလုံးတွင်းသည်ဖြစ်၍၊ ပညာယ၊ ဝိပဿနာပညာဖြင့်၊ ပရိယောဂါဟမာနော၊ သက်ဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ သော၊ ထိုပုဂ္ဂိုလ်သည်၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ (၀)။ သန္တိကတ္တာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍။ ဝိဟရတိ၊ နေ၏။ ဘိက္ခုဝေ၊ ခဟန်းတို့၊ ပဋ္ဌမော၊ ရှေးဦးစွာသော၊ အယံ ပုဂ္ဂ

ထေ၊ ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျော၊ အဝေမှသေသင်၍ ဘိဝေဝနံပုဂ္ဂိုလ်
 တို့အား ဣအပ်သော အဗ္ဗကုခံထိုက်၏။ (လ)၊ လောကဿ၊ လူအပေါင်း၏
 ပုညက္ခေတ္တံပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေ့၏
 ဖိုက်ပျိုးရာ ထပ်တာမြေ ကောင်းသဘွယ်ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 ပုန တဘနံ၊ ပရံစ၊ တပါးတုံထည်း။ ဣဓ၊ ဤထောကဋ္ဌ၊ ဧကေစ္စော၊ အချို့သော၊
 ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ နိဗ္ဗာနေ၊ နိဗ္ဗာန်၌၊ သုခနုပသထိ၊ သုခဟုအဘန်တလဲ
 လဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ သုခသညိ၊ သုခဟုဖြစ်သော သညာရှိသည်
 ဖြစ်၍၊ သုခပဋိသံဝေဒိ၊ သုခဟုဖြစ်သော ဥာဏ်ဖြင့် ထင်စွာပြုသည် ဖြစ်၍၊
 သတတံ၊ အခါခပ်ထိမ်း၊ သမိတံ၊ မပြတ်၊ အဗ္ဗေကံဏ္ဍိ၊ တပါးသောစိတ်နှင့်
 မရောထွင်း၊ စေတသာ၊ စိတ်ဖြင့်၊ အဓိရုစ္စမာနော၊ နှလုံးသွင်းသည်ဖြစ်၍၊
 ပညာယ၊ ဝိပဿနာပညာဖြင့်၊ ပရိယောဂါဟမာနော၊ သက်ဝင်သည်ဖြစ်၍၊
 ဝိဟရတိ၊ နေ၏၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ အပုဗ္ဗံအစရိမံ၊ မရှေးမနှောင်း၊
 အာသဝပရိယာဒါနံစ၊ အာသဝေတရားတို့၏ကုန်ခြင်းသည်ထည်းကောင်း၊
 ဇိဝိတပရိယာဒါနံစ၊ ဇိဝိတိန္ဒြေ၏ကုန်ခြင်းသည်ထည်းကောင်း၊ ဟောတိ၊ ဖြစ်
 ၍၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဗုတိယော၊ နှစ်ယေခံမြောက်သော၊ အယံပုဂ္ဂလေ၊
 ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျော၊ အဝေမှသေသင်၍ ဘိဝေဝနံပုဂ္ဂိုလ်တို့အား
 ဣအပ်သောအဗ္ဗကုခံထိုက်၏။ (လ)၊ လောကဿ၊ လူအပေါင်း၏၊ အနုတ္တရံ
 အနုတ္တရော၊ အထူးမရှိသော၊ ပုညက္ခေတ္တံပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှု
 တည်းဟူသောမျိုးစေ့တို့ဖိုက်ပျိုးချရာထပ်တာမြေကောင်းသဘွယ်ဖြစ်
 ၍၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘနံ၊ ပရံစ၊ တပါးတုံထည်း။ ဣဓ၊ ဤထောကဋ္ဌ
 ဧကေစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ နိဗ္ဗာနေ၊ နိဗ္ဗာန်၌၊ သုခနုပသထိ
 သုခဟုအဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ သုခသညိ၊ သုခဟုဖြစ်
 သောသညာရှိသည်ဖြစ်၍၊ သုခပဋိသံဝေဒိ၊ သုခဟုဖြစ်သော ဥာဏ်ဖြင့်ထင်
 စွာပြုသည်ဖြစ်၍၊ သတတံ၊ အခါခပ်ထိမ်း၊ သမိတံ၊ မပြတ်၊ အဗ္ဗေကံဏ္ဍိ၊
 တပါးသောစိတ်နှင့်မရောထွင်း၊ စေတသာ၊ စိတ်ဖြင့်၊ အဓိရုစ္စမာနော၊ နှလုံး
 သွင်းသည်ဖြစ်၍၊ ပညာယ၊ ဝိပဿနာပညာဖြင့်၊ ပရိယောဂါဟမာနော၊
 သက်ဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ပဗ္ဗန္တံ၊ ငါးပါး
 ကုန်သော၊ ဩဒန္တာဂိယာနံ၊ အောက်ကာမထံ၌ဖြစ်ခြင်းအတို့ရှိကုန်သော၊
 သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အန္တရာ
 ပရိနိဗ္ဗာယိ၊ အသက်အပိုင်းအခြား၏ အထယ်၌ ကိလေသာ ပြင်းခြင်း
 ရှိသည်၊ ဟောတိ၊ ဖြစ်၏။ (လ)ဥပဟဂ္ဂပရိနိဗ္ဗာယိ၊ အသက် အပိုင်းအခြား၏

အထွတ်ကိုလွန်၍ ကိလေသာ ငြိမ်းခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။(ထ)။
 အသင်္ခါရပရိနိဗ္ဗာယိ၊ ထုံ့ထည့်သောဟာမရှိသဖြင့် ကိလေသာငြိမ်းခြင်းရှိ
 သည်။ဟောတိ၊ဖြစ်၏။(ဇ)။သသင်္ခါရပရိနိဗ္ဗာယိ၊ထုံ့ထည့်သောဟာမရှိသဖြင့်
 ကိလေသာငြိမ်းခြင်းရှိသည်။ဟောတိ၊ဖြစ်၏။(ဇ)။ဥဒ္ဓိသောတာ၊အထက်၌
 ရထိုက်သောမဂ်တည်းဟူသောသောတရှိသော၊အဘိနိဗ္ဗာဝါပိ၊အကနိဗ္ဗာထုံ
 သို့ရောက်သော ပုဂ္ဂိုလ်သည်။ ဟောတိ၊ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 သတ္တမော၊ ခုနစ်ယောက်မြောက်သော၊ အသံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။
 အာဟုနေယျော၊ အဝေးမှဆောင်၍ သိလဝန်ပုဂ္ဂိုလ်တို့အား လှူအပ်သော
 အလှူကို ခံထိုက်၏။(ဇ)။ ထောကဿ၊ လူအပေါင်း၏။ အနုတ္တရံ အနုတ္တ
 ရော၊အတုမရှိသော၊ ပုညက္ခေတ္တံပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်း
 ဟူသောမျိုးစေ့တို့၏ စိုက်ပျိုးချရာ ထယ်ထားမြေကောင်း သဘွယ်ဖြစ်၏။
 ဘိက္ခဝေ၊ရဟန်းတို့၊ ခေါ၊စင်စစ်၊ သတ္တ၊ခုနစ်ယောက် ကုန်သော၊ ဣမေ
 ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်တို့သည်။ အာဟုနေယျော၊ အဝေးမှဆောင်၍ သိလဝန်
 ပုဂ္ဂိုလ်တို့ မားပေးလှူအပ်သောအလှူကိုခံထိုက်၏။ထောကဿ၊လူအပေါင်း
 ၏။ အနုတ္တရံအနုတ္တရော၊အတုမရှိသော၊ ပုညက္ခေတ္တံပုညက္ခေတ္တော၊ကုသိုလ်
 ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏စိုက်ပျိုးချရာ ထယ်ထားမြေကောင်း
 သဘွယ်ဖြစ်၏။ဣတိ၊ဤသို့၊အဝေါ၊မိန့်ဘော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘိက္ခဝေ၊ရဟန်းတို့၊နိဗ္ဗာယဝတ္ထုနိ၊ဆယ်နှစ်နှစ်တဘန်မရှိလတ္တံ့ စသည်
 ဖြင့်ဆိုခြင်းကြောင့်ဖြစ်သောပုဂ္ဂိုလ်တို့သည်၊ဣမာနိသတ္တ၊ဤခုနစ်ယောက်
 တို့သည်၊သတ္တ၊ခုနစ်ယောက်တို့သည်။ကတမာနိ၊အဘယ်သည်တို့နည်း၊
 ဘိက္ခဝေ၊ရဟန်းတို့၊ ဣဓ၊ဤသာသနာထော်၌၊ဘိက္ခု၊ရဟန်းသည်၊သိက္ခာ
 သမာဒါနေ၊သိက္ခာသုံးပါးကိုဆောက်တည်ခြင်း၌၊တိဗ္ဗစ္ဆန္ဓော၊ထက်သော
 ကုသိုလ်ဆန္ဒရှိသည်။ ဟောတိ၊ ဖြစ်၏။ အာဟတိံ၊ နောင်အခါ၌လည်း၊
 သိက္ခာသမာဒါနေ၊သိက္ခာသုံးပါးကိုဆောက်တည်ခြင်း၌၊အဂ္ဂိဝတပေမော၊
 မကင်းသော ချစ်မြတ်နိုး ခြင်းရှိသည်။ ဟောတိ၊ဖြစ်၏။ ဓမ္မနိသန္တိယာ၊
 ထေတုမကတရားကို အနိစ္စစသောအားဖြင့် စုံစမ်းဆင်ခြင် ထတ်သော
 ဝိပဿနာပညာ၌၊တိဗ္ဗစ္ဆန္ဓော၊ထက်သော ကုသိုလ်ဆန္ဒရှိသည်။ ဟောတိ၊
 ဖြစ်၏။အာဟတိံ၊ နောင်အခါ၌လည်း၊ဓမ္မနိသန္တိယာ၊ထေတုမကတရား
 ကိုအနိစ္စစသောအားဖြင့်စုံစမ်းဆင်ခြင်ထတ်သော ဝိပဿနာပညာ၌၊ အဂ္ဂိ

သတ္တကနိပါတ်ပဋ္ဌမပစ္ဆာသက- ၂-အနုသယဝဂ်၊ ၃၅

ဂတပေမော၊ မကင်းသော ချစ်မြတ်နိုးခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣစ္ဆာ
 ဝိနယေ၊ တဏှာကို ပျက်ဆီးခြင်း၌၊ တိဗ္ဗန္တန္ဒော၊ ထက်သောကုသိုလ်ဆန္ဒ
 ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာယတိံစ၊ နောင်အခါ၌လည်း၊ ဣစ္ဆာဝိနယေ၊
 တဏှာကို ပျက်ဆီးခြင်း၌၊ အဝိဂတပေမော၊ မကင်းသော ချစ်မြတ်နိုး
 ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ပဋိသလ္လာဏေ၊ တယောက် ထည်းတည်းကိန်း
 အောင်းခြင်း၌၊ တိဗ္ဗန္တန္ဒော၊ ထက်သောကုသိုလ်ဆန္ဒရှိသည်၊ ဟောတိ၊ ဖြစ်
 ၏၊ အာယတိံစ၊ နောင်အခါ၌လည်း၊ ပဋိသလ္လာဏေ၊ တယောက်အထည်း
 တည်း ကိန်းအောင်းခြင်း၌၊ အဝိဂတပေမော၊ မကင်းသော ချစ်မြတ်နိုး
 ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဝိရိယာရမ္ဘေ၊ ဝိရိယကို အားထုတ်ခြင်း၌၊
 တိဗ္ဗန္တန္ဒော၊ ထက်သောကုသိုလ်ဆန္ဒရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာယတိံစ
 နောင်အခါ၌လည်း၊ ဝိရိယာရမ္ဘေ၊ ဝိရိယကိုအားထုတ်ခြင်း၌၊ အဝိဂတပေ
 မော၊ မကင်းသောချစ်မြတ်နိုးခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သတိနေပက္ကေ၊
 သတိပညာ၌၊ တိဗ္ဗန္တန္ဒော၊ ထက်သော ကုသိုလ်ဆန္ဒရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ အာယတိံစ၊ နောင်အခါ၌လည်း၊ သတိနေပက္ကေ၊ သတိပညာ၌၊
 အဝိဂတပေမော၊ မကင်းသောချစ်မြတ်နိုးခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဗိဋ္ဌိ
 ပဋိးဝေဓ၊ သမ္မာဗိဋ္ဌိကို ထိုးထွင်း၍ သိခြင်း၌၊ တိဗ္ဗန္တန္ဒော၊ ထက်သောကုသိုလ်
 ဆန္ဒရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာယတိံစ၊ နောင်အခါ၌၊ ဗိဋ္ဌိပဋိဝေဓေ၊ သမ္မာ
 ဗိဋ္ဌိကို ထိုးထွင်း၍ သိခြင်း၌၊ အဝိဂတပေမော၊ မကင်းသောချစ်မြတ်နိုးခြင်း
 ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခပေ၊ ရဟန်းတို့၊ နိဒ္ဒသဝတ္ထုနိ၊ ဆယ်နှစ်နှစ်
 ထာန်မရှိလတ္တံ့ စသည်ဖြင့်ဆိုခြင်းအကြောင်းဖြစ်သော ပုဂ္ဂိုလ်တို့သည်၊
 ဣမာနိခေါသတ္တ၊ ဤချစ်ယောက် တို့တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 ထော်မူ၏။ ။

ဒဿမသုတ်ပြီး၏။

ဒုတိယော၊ နှစ်ခုမြောက်သော၊ အနုသယဝဂ္ဂေါ၊ အနုသယဝဂ်သည်၊
 နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ။ တဿ၊ ထိုအနုသယဝဂ်၏၊ ဥဒါနံ၊ ဥဒါန်း
 သည်ကား၊ ဣန္ဒြေနှစ်ပါးကုန်သော၊ အနုသယော၊ အနုသယချစ်ပါးတို့ကိုဟော
 ရာဖြစ်သောသုတ်လည်းကောင်း၊ ကုလံ၊ အနီးသို့ကပ်ခြင်းငှါမသိသော၊ အင်္ဂါ
 နှင့်ပြည့်စုံသောအမျိုးကိုဟောရာဖြစ်သောသုတ်လည်းကောင်း၊ ပုဂ္ဂလံ၊ အာ
 ဟုနေယျစသော ပုဂ္ဂိုလ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကိုဟောရာဖြစ်သော သုတ်
 လည်းကောင်း၊ ပဗ္ဗမံ၊ ငါးခုမြောက်သော၊ ဥဒကုပမံ၊ ရေထွင်ဥပမာရှိသော

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ချနစ်ယောက်သော ပုဂ္ဂိုလ်ကို ဟောရာ ဖြစ်သောသုတ် ထည်းကောင်း၊ အနိစ္စ၊ တေဘူမကသင်္ခါရတို့၌ အနိစ္စဟူ၍ခြင်းကို အရင်းပြု၍ဖြစ်သော ပုဂ္ဂိုလ်ချနစ်ယောက်ကို ဟောရာဖြစ်သော သုတ်ထည်းကောင်း၊ ဒုက္ခ၊ တေဘူမကသင်္ခါရတို့၌ဒုက္ခဟူ၍ခြင်းကို အရင်းပြု၍ဖြစ်သော ပုဂ္ဂိုလ်ချနစ်ယောက်ကိုဟောရာ ဖြစ်သောသုတ် ထည်းကောင်း၊ အနတ္တ၊ အလုံးစုံသော ဓမ္မတို့၌ အနတ္တဟူ၍ခြင်းကိုအရင်းပြု၍ဖြစ်သော ပုဂ္ဂိုလ်ချနစ်ယောက်ကို ဟောရာဖြစ်သော သုတ်ထည်းကောင်း၊ နိဗ္ဗာန်၊ နိဗ္ဗာန်၌သုဟေတု၍ခြင်းကို အရင်းပြု၍ဖြစ်သောပုဂ္ဂိုလ်ချနစ်ယောက်ကို ဟောရာဖြစ်သောသုတ်ထည်းကောင်း၊ နိဗ္ဗသဝတ္ထု၊ နိဗ္ဗသဝတ္ထု၌ဆယ်နှစ်နှစ်တတန်တော်တော် စသည်ဖြင့် ဆိုခြင်း၏ အကြောင်းဖြစ်သော ပုဂ္ဂိုလ်ချနစ်ယောက်တို့ကို ဟောရာဖြစ်သောသုတ် ထည်းကောင်း၊ ဣတံ၊ ဤသို့၊ တေတာနိ၊ ထိုသုတ်တို့သည်၊ ဒသ၊ ဆယ်သုတ် တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့သည်လျှင်၊ ဥဒါနံ၊ ဥဒါန်းတည်း။ ။

သတ္တကနိပါတ်ပဌပပဏ္ဍာသက ၃-၀ဇ္ဇိသတ္တကဝဂ်။

ဘန္တေ၊ အရှင်ဘုရားကသာမ၊ ဣဒံသုတ္တံ၊ ဤပရိဟာနိယ သုတ်ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗုခါ၊ မျက်မှောက်ထော်မှ၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ၊ သုတံ၊ အဘယ် သို့ကြားအပ်ပါသနည်း၊ ဧဝံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ အာနန္ဒကေ၊ အာနန္ဒက အမည်ရှိသောဘီလူးသည် သိမ်းဆည်းအပ်သောကြောင့် အာနန္ဒကအမည် ရှိသော၊ စေတိယေ၊ လူကဲ့သည်အရိုအသေ ပြုအပ်သော ကျောင်းတော်၌၊ ဝိဟရတိ၊ နေတော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ သမ္ပဟုတာ၊ များစွာကုန်သော၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းကိုသည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရား သည်၊ အတ္တိ၊ ရှိတော်မူ၏၊ တေန၊ ထိုမြတ်စွာဘုရားရှိတော် မူရာအရပ်သို့၊ ဥပသင်္ဂံ၊ သု၊ ကပ်ကြလေကုန်၏၊ ဥပသင်္ဂံ၊ ကပ်ကြလေကုန်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်စွာ၊ နိသိဒ္ဓိသု၊ ထိုင်နေကြကုန်၏၊ ဧကမန္တံ၊ သင့်တင့် လျောက်ပတ်စွာ၊ နိသိဒ္ဓိခေါ၊ ထိုင်နေကုန်ပြီးသော၊ တေလိစ္ဆဝိ၊ ထိုလိစ္ဆဝိ မင်းတို့ကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေ၊ မိန့်တော်မူ၏၊ ကိံ၊ အဝေ၊ အဘယ်သို့မိန့်တော်မူသနည်း၊ လိစ္ဆဝိ၊ လိစ္ဆဝိ

သတ္တကနိပါတ်ပဌမပစ္ဆိမသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၃၇

မင်းတို့၊ အပရိဟာနိယော၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ် ကုန်သော၊ သတ္တ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မေ၊ ဤတရားတို့ကို၊ ဒေသိဿာမိ၊ ဟောတော်မူအံ့၊ တံ၊ ထိုအပရိဟာနိယတရား ခုနစ်ပါးကို ပြကြောင်းဖြစ် သောဒေသနာကို၊ သုဏာထ၊ နာကြကုန်သော၊ သာဓကံ၊ ကောင်းစွာ၊ မနုထိ ကရောထ၊ နှလုံးသွင်းကုန်လော့၊ အဟံ၊ ငါတုရားသည်၊ ဘာသိဿာမိ၊ ဟောတော်မူအံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာ တုရား၊ ဧဝံ၊ ကောင်းပါးပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊ တေလိစ္ဆဝိ၊ ထိုလိစ္ဆဝိမင်း တို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဝစနံ၊ စကားထော်ကို၊ ပစ္စုသော သုံ့ဝန်ခံကြကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ လိစ္ဆဝိ လိစ္ဆဝိမင်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယော၊ မဆုတ်ယုတ် ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ တရားတို့သည်၊ ကတမေစ၊ အဘယ် သည်တို့နည်း၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှလောက် သောကာလပတ်လုံးလည်း၊ ဝဇ္ဇိ၊ ဇွဲမင်းတို့သည်၊ အဘိဏ္ဍံ၊ မပြတ်၊ သဒ္ဓိပါ တာ၊ စည်းဝေးကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ သန္နိပါဇဗဟုလော၊ များသောစည်းဝေးခြင်းရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ကာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဝဇ္ဇိနံ ဇွဲမင်းတို့ ၏၊ ဝဋ္ဋိဒ္ဓိယဝ၊ ပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ် ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ယာဝ ကီဝဉ္စ၊ အကြင်မျှလောက်သောကာလပတ်လုံးလည်း၊ ဝဇ္ဇိ၊ ဇွဲမင်းတို့သည် သမဂ္ဂ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ သန္နိပတိဿန္တိ၊ စည်းဝေးကုန်လတ္တံ့၊ သမဂ္ဂ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဥဋ္ဌဟိဿန္တိ၊ ထကုန်လတ္တံ့၊ သမဂ္ဂ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဝဇ္ဇိ၊ ဘဂဝင်္ဂီဟာနိ၊ ဝဇ္ဇိမင်းတို့သည်ပြုအပ်သော၊ အချင်းချင်း ထောက်ပံ့ပြီးမြောက်ခြင်းစသော အမှုတို့ကို၊ ကရိဿန္တိ၊ ပြုကုန်လတ္တံ့၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ဣဝ၊ ထိုမျှလောက်သောကာလပတ် လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဋ္ဋိဒ္ဓိယဝ၊ ပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလို ရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှ လောက်သော ကာလပတ်လုံး လည်း၊ ဝဇ္ဇိ၊ ဇွဲမင်းတို့သည်၊ အပ္ပညတ္တံ၊ ရှေးမင်းတို့သည်မပညတ်အပ်သော အခွန်အထုပ် ဥစ္စာဒဏ်စသည်ကို၊ နပညာပေဿန္တိ၊ မပညတ်ကုန်လတ္တံ့၊ ပညတ္တံ၊ ရှေးမင်းတို့သည်ပညတ်အပ်ပြီးသောအခွန်အထုပ်ဥစ္စာဒဏ်စသည်

အင်္ဂုတ္တိုရ်ပါဠိထောဝ်နိဿယ

ကို၊ နဝရတ္တိန္ဒိယန္တိ၊ မဖြတ်ကုန်လတ္တံ့။ ယထာပညတ္တေ၊ အကြင်အကြင်
ရှေးမင်းတို့သည်ပညတ်အပ်ကုန်ပြီးသော၊ မေဂါရာဇော၊ ရှေး၌ဖြစ်ကုန်သော၊
ဝဇ္ဇိဓမ္မေ၊ ဝဇ္ဇိမင်းတို့၏အကျင့်ထရားတို့ကို၊ သမာဒါယ၊ သောက်တည်၍၊
ဝတ္ထိဿန္တိ၊ ကျင့်ကုန်လတ္တံ့။ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ တာဝ၊ ထိုမျှလောက်
သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ပွားခြင်းကိုသာ
လျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနံ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊
အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော
ကာလပတ်လုံးလည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့တွင်၊ မဟာလ္လ
ကာ၊ ကြီးကုန်သော၊ ယေတေဝဇ္ဇိ၊ အကြင်ဝဇ္ဇိမင်းတို့သည်၊ သန္တိ၊ ရှိကုန်
၏၊ တေ၊ ထိုဝဇ္ဇိမင်းတို့ကို၊ သက္ကရိဿန္တိ၊ အရိအသေပြုကုန်လတ္တံ့။ ဝရံ
ကရိဿန္တိ၊ အစေးပြုကုန်လတ္တံ့။ မာနိဿန္တိ၊ မြတ်နိုးကုန်လတ္တံ့။ ပုဇိဿန္တိ
ပူဇော်ကုန်လတ္တံ့။ တေသဉ္စ၊ ထိုကြီးသော ဝဇ္ဇိမင်းတို့၏လည်း၊ ဝေဝနံ၊ စကား
ကို၊ သောတဗ္ဗံ၊ နာယူအပ်၏ဟူ၍၊ မညိဿန္တိ၊ အောက်မေ့ ကုန်လတ္တံ့။
လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိ
မင်းတို့သည်၊ ဝိဒ္ဓိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊
ပရိဟာနံ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိ
မင်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံးလည်း၊ ဝဇ္ဇိ၊
ဝဇ္ဇိမင်းတို့သည်၊ ယာတာကုလိတ္ထိယေဝ၊ အကြင်အမျိုးအိမ်ရှင်မိန်းမကြီးတို့
သည်လည်းကောင်း၊ ယာတာကုသကုမာရိယေဝ၊ အကြင်အမျိုးသတို့သမီး
ငယ်တို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏ တာ၊ ထိုအမျိုးအိမ်ရှင် မိန်းမ
ကြီးအမျိုးသတို့ သမီးငယ်တို့ကို၊ ဩကဿ၊ အယုတ်အားဖြင့် ဆွဲငင်၍၊
ပဿယျ၊ နှိပ်စက်နိုင်ထက်မူ၍၊ နဝါသေဿန္တိ၊ မနေစေကုန်လတ္တံ့။ လိစ္ဆဝိ၊
လိစ္ဆဝိမင်းတို့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့
သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိ
ဟာနံ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိ
မင်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ ဝဇ္ဇိ၊ ဝဇ္ဇိ
မင်းတို့သည်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား၊ အပ္ပန္နရာနိစေဂ၊ မြို့တွင်း၌လည်း
ဖြစ်ကုန်သော၊ ဗာဟိရာနိစ၊ မြို့ခွဲလည်း ဖြစ်ကုန်သော၊ ယာနိတာနိဝဇ္ဇိ
စေတိယာနိ၊ အကြင်ဝဇ္ဇိတိုင်း၌ လူတို့သည် အရိအသေပြုအပ်သောနတ်
ကွန်းတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာနိ၊ ထိုဝဇ္ဇိတိုင်း၌ လူတို့သည် အရိ
အသေ ပြုအပ်သော နတ်ကွန်းတို့ကို၊ သက္ကရိဿန္တိ၊ အရိအသေပြုကုန်

သတ္တကနိပါတ်ပဌမပဏ္ဍိတသက-၃-ဝဇ္ဇိသတ္တကဝဂ်။ ၃၆

လတ္တံ၊ ဂရုံကရိဿန္တိ၊ အလေးပြုကုန်လတ္တံ၊ မာနိဿန္တိ၊ မြတ်နိုးကုန်
လတ္တံ၊ ပူဇိဿန္တိ၊ ပူဇော်ကုန်လတ္တံ၊ တေသဉ္စ၊ ထိုမြို့တွင်းမြို့ပုဒ္ဓိဖြစ်သော
နတ်ကွန်းတို့အားလည်း၊ ဒိန္နုပုဗ္ဗဉ္စ၊ ဂြောဟ်ပေးသူးသည်လည်းဖြစ်သော၊ ဂာတ
ပုဗ္ဗဉ္စ၊ ဂြောဟ်ပြုအပ်သူးသည်လည်းဖြစ်သော၊ ဓမ္မိကံ၊ တရားနှင့်လျော်သော၊
ဗလိံ၊ ဗလိနတ်စာကို၊ နောပရိဟာပေဿန္တိ၊ မယုတ်စေကုန်လတ္တံ၊ လိစ္ဆဝိ
လိစ္ဆဝိမင်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့
သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းလိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာ
နိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့
ယာဝကိဝဉ္စ၊ အကြင်မျှထောက်သောကာလပတ်လုံးလည်း၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့
သည်၊ အရဟန္တေသု၊ ရဟန္တာပုဂ္ဂိုလ်တို့၌၊ အနာဂတာ၊ မကြွလာကုန်သော၊
အရဟန္တေစ၊ ရဟန္တာတို့သည်လည်း၊ ကိန္တိ၊ အဘယ်သို့လျှင်၊ ဝိဇိတံ၊
နိုင်ငံသို့၊ အာဂစ္ဆေယျ၊ ကြွလာကုန်ရာအံ့နည်း၊ အာဂတာ၊ ကြွလာကုန်သော၊
အရဟန္တေစ၊ ရဟန္တာတို့သည်လည်း၊ ဝိဇိတော၊ နိုင်ငံ၌၊ ဖာသု၊ ချမ်းသာစွာ၊
ဝိဟာရေယျ၊ နေကုန်ရာအံ့နည်း၊ ဣတံ၊ မနုဿိကရိတွာ၊ ဤသို့လုံးလွင်း၍၊
ဓမ္မိကာ၊ တရားနှင့်လျော်ကုန်သော၊ ရက္ခာဝရဏဂုတ္တိ၊ အလိုမရှိအပ်သည်ကို
ထားမြစ်ခြင်း၊ အလိုရှိအပ်သည်ကို လုံခြုံစေခြင်းဟု ဆိုအပ်သော စောင့်
ရှောက်ခြင်းတို့သည်၊ သုသံဝိတိတာ၊ ကောင်းစွာ စီရင်အပ် ကုန်သည်၊
ဘဝိဿန္တိ၊ မြစ်ကုန်လတ္တံ၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ တာဝ၊ တိုမျှထောက်
သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိတို့သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းလိုသာလျှင်
ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊
အလိုမရှိအပ်၊ လိစ္ဆဝိ၊ လိစ္ဆဝိမင်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှထောက်သော
ကာလပတ်လုံး၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အရိဟာနိယာ၊ မဆုတ်ယုတ်
ခြင်းကိုဖြစ်စေ ဘတ်ကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဝဇ္ဇိသု၊ ဝဇ္ဇိမင်း
တို့၌၊ ဝတ္တိဿန္တိ၊ ကျင့်ကုန်လတ္တံ၊ သတ္တသု၊ ခုနစ်ပါးကုန်သော၊ အပရိဟာ
နိယေသု၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေဘတ် ကုန်သော၊ ဣမေသုစဓမ္မာသု၊
ဤတရားတို့၌လည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ သန္တိဿန္တိ၊ ထင်ကုန်၏၊ လိစ္ဆဝိ၊
လိစ္ဆဝိမင်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့
သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းလိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိ
ဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အဝေါ
စ၊ မိန့်ဟောမူ၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။

ပဌမသုတ်ပြီး၏။

ဘန္တေ အရှင်ဘုရားကသာပါ။ ဣဒံသုတ္တံ။ ဤဒုတိယအပရိဟာနိယသုတ်
 ကို၊ မေမယော၊ အက္ခန္တိပိန္နဲအာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊
 သဗ္ဗုခါ၊ မျက်မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊
 အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ ဝိဇ္ဇကုဇေ၊ ဝိဇ္ဇကုဇ်
 အမည်ရှိ သာ၊ ပဗ္ဗဘော၊ တောင်၌၊ ဝိဟရတိ၊ နေထိုင်မူ၏။ တေနခေါပနသမ
 ယေန၊ ထိုအခါ၌၊ မဂဂေ၊ မဂဂတိုင်းကို အစိုးရသော၊ အဇာတသတ္တု၊
 အဇာတသတ် အမည်ရှိသော၊ ဝေဒေဟိပုဏ္ဏား၊ ဝေဒေဟိပုဏ္ဏား၏သား
 ဖြစ်သော၊ ရာဇာမင်းသည်၊ ဝဇ္ဇိဝဇ္ဇိမင်းတို့ကို၊ အဘိယာဇကမေဝံ၊
 နှိပ်နင်းထွင်းမြိခြင်း၌ သွားလိုသည်၊ ဟောတိ၊ ဖြစ်၏။ သေ၊ ထိုအဇာ
 တသတ်မင်းသည်၊ ဧဝံ၊ ဤသို့၊ အာဟာ၊ ဆို၏။ ကိံအာဟာ၊ အဘယ်သို့ဆို
 သနည်း၊ အဟံ၊ ငါသည်၊ ဧဝံ၊ ဤသို့၊ မဟိဒ္ဓိကေ၊ ကြီးသောထန်ခိုးရှိကုန်သော၊
 ဧဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသော အာနုဘော်ရှိကုန်သော၊ ဣမေဝဇ္ဇိ၊
 ဤဝဇ္ဇိမင်းတို့ကို၊ ဥက္ခိဇ္ဇိဿာမိ၊ ဖြတ်နှံ့၊ ဧဝံ၊ ဤသို့၊ မဟိဒ္ဓိကေ၊ ကြီးသော
 တန်ခိုးရှိကုန်သော၊ ဧဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသော အာနုဘော်ရှိကုန်
 သော၊ ဣမေဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊ ဝိနာသိဿာမိ၊ ပျက်ဆီးနှံ့၊ ဧဝံ၊ ဤသို့၊
 မဟိဒ္ဓိကေ၊ ကြီးသော ထန်ခိုးရှိကုန်သော၊ ဧဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီး
 သောအာနုဘော် ရှိကုန်သော၊ ဣမေဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊ အနုယဗျသနံ၊
 အကျွမ်းမဲ့ပျက်စီးခြင်းသို့၊ အာပါဒေဿာမိ၊ ရောက်စေနှံ့၊ ဣတံ၊ ဧဝံ၊ ဤသို့၊
 အာဟာ၊ ဆို၏။ အထခေါ၊ ထိုအခါ၌၊ မဂဂေ၊ မဂဂတိုင်းကို အစိုးရသော၊
 အဇာတသတ္တု၊ အဇာတသတ်အမည်ရှိသော၊ ဝေဒေဟိပုဏ္ဏား၊ ဝေဒေဟိ
 ပုဏ္ဏား၏သားဖြစ်သော၊ ရာဇာမင်းသည်၊ မဂဂမဟာမတ္တံ၊ မဂဂရာဇ
 မင်း၏အမတ်ကြီးဖြစ်သော၊ ဝဿကာရံ၊ ဝဿကာရအမည်ရှိသော၊ ဖြားဟွ
 တံ၊ ပုဏ္ဏားကို၊ အမန္တေ၊ မိန့်ဆိုတော်မူ၏။ ကိံအမန္တေ၊ အဘယ်သို့
 မိန့်ဆိုတော်မူသနည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တံ၊ သင်သည်၊ ဧဟံ၊ ထာတုညံ၊
 ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏။ တေန၊
 ထိုမြတ်စွာဘုရား ရှိတော်မူရာအရပ်သို့၊ ဥပသကံ၊ မကပ်ထေထော၊ ဥပ
 သကံမိတွာ၊ ကပ်လေပြီး၍၊ မမ၊ ငါ၏၊ ဝစနေန၊ စကားဖြင့်၊ ဘဂဝတော၊ မြတ်
 စွာဘုရား၏ပါဒေ၊ ခြေကွက်ကို၊ ထိရသာ၊ ဦးဖြင့်၊ ဝန္ဓာဟံ၊ ရှိခိုးယေထော၊ ကိံ
 ဝန္ဓာဟံ၊ အဘယ်သို့ ရှိခိုးမုန့်နည်း၊ အပ္ပာဗာဝံ၊ အနာကင်းခြင်းကို ထည်း
 ကောင်း၊ အပ္ပါတကံ၊ ဆင်းရဲကင်းခြင်းကို ထည်းကောင်း၊ ထဟုဋ္ဌာနံ၊ ထွင်

မြန်စွာရနိုင်ခြင်းကိုလည်းကောင်း၊ ဗလံ၊ အားအစွမ်းကိုလည်းကောင်း၊ ဗာသု
 ဝိဟာရံ၊ ချမ်းသာစွာ နေရခြင်းကို လည်းကောင်း၊ ဝုစ္ဆု၊ မေးမြောက်စေ
 ထေ။ ကိံ ဝုစ္ဆုတိ၊ အဘယ်သို့မေးမြောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊
 မာဂဓော၊ မဂဓတိုင်းကို အစိုးရသော၊ အဇာတသတ္တု၊ အဇာတသတ်အမည်
 ရှိသော၊ ဝေဒေဟံ ဝုတ္တော၊ ဝေဒေဟိ ဝိဗုယား၏ သားဖြစ်သော၊ ရာဇာ၊ မင်း
 သည်၊ ဘဂဝထော၊ မြတ်စွာဘုရား၏၊ ပါဒေ၊ ခြေတံ့ကို၊ သိရသား၊ ဦးဖြင့်၊
 ဝန္ဓုတိ၊ ရှိခိုးပါ၏၊ အပ္ပါဗာဓံ၊ အနာကင်းခြင်းကို လည်းကောင်း၊ အပ္ပါ
 တကံ၊ ဆင်းရဲကင်းခြင်းကို လည်းကောင်း၊ ထဟုဋ္ဌာနံ၊ ထွင်မြန်စွာထနိုင်
 ခြင်းကိုလည်းကောင်း၊ ဗလံ၊ အားအစွမ်းကိုလည်းကောင်း၊ ဗာသုဝိဟာရံ၊
 ချမ်းသာစွာနေရခြင်းကို လည်းကောင်း၊ ဝုစ္ဆုတံ၊ မေးမြောက်လိုက်ပါ၏၊
 ဣတိ၊ ဤသို့၊ ဝုစ္ဆု မေးမြောက်လိုက်ပါစေ၊ ဣတိ၊ ဤသို့၊ ဝန္ဓုတံ၊ ရှိခိုးစေ
 ထေ၊ ဝေဠု၊ ဤသို့လည်း၊ ဝဒေဟိ၊ မြောက်လိုက်ပါဦး၊ ကိံ ဝဒေဟိ၊ အဘယ်
 သို့မြောက်ရအံ့နည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ မာဂဓော၊ မဂဓတိုင်းကို အစိုး
 ရသော၊ အဇာတသတ္တု၊ အဇာတသတ်အမည်ရှိသော၊ ဝေဒေဟိ ဝုတ္တော၊
 ဝေဒေဟိ ဝိဗုယား၏ သားဖြစ်သော၊ ရာဇာ၊ မင်းသည်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့ကို
 အထိ ယာထုကာမော၊ နှိပ်နင်းထွမ်းမိုးခြင်းငှါ သွားလို၏၊ သောရာဇာ၊ ထို
 မင်းသည်၊ ဝေံ၊ ဤသို့၊ အာဟ၊ ဆို၏၊ ကံ အာဟ၊ အဘယ်သို့ဆိုသနည်း၊
 အဟံ၊ ငါသည်သာလျှင်၊ ဝေံ၊ ဤသို့၊ မဟိန္ဒကေ၊ ကြီးသော တန်ခိုးရှိကုန်သော၊
 ဝေံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသော အာနုဘော်ရှိကုန်သော၊ ဣမေ ဝဇ္ဇိ၊
 ဤဝဇ္ဇိမင်းတို့ကို၊ ဥစ္ဆိန္ဒိဿာပိ၊ ဖြတ်အံ့၊ ဝေံ၊ ဤသို့၊ မဟိန္ဒကေ၊ ကြီးသော
 တန်ခိုး ရှိကုန်သော၊ ဝေံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသော အာနုဘော်
 ရှိကုန်သော၊ ဣမေ ဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊ ဝိနာသံဿာမိ၊ ပျက်ဆီးအံ့၊
 ဝေံ၊ ဤသို့၊ မဟိန္ဒကေ၊ ကြီးသော တန်ခိုးရှိကုန်သော၊ ဝေံ၊ ဤသို့၊ မဟာ
 နုဘာဝေ၊ ကြီးသော အာနုဘော်ရှိကုန်သော၊ ဣမေ ဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊
 အနုယဗုသနံ၊ အကျိုးမဲ့ ပျက်စီးခြင်းသို့၊ အာပါဒေဿာမံ၊ ရောက်စေအံ့၊
 ဣတိ ဝေံ၊ ဤသို့၊ အာဟ၊ ဆို၏၊ ဣတိ ဝေဠု၊ ဤသို့လည်း၊ ဝဒေဟိ၊ မြောက်ပါ
 ထေဦး၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ထေ၊ သင်အား၊ ယထာယံ ဝစနံ၊
 အကြင်စကားကို၊ ဗျာကဓေတိ၊ ဖြေကြားထော်မူ၏၊ တံ၊ ထိုစကားကို၊
 သာရံ၊ ကောင်းစွာ၊ ဥဂ္ဂဟေတွာ၊ မှတ်ယူ၍၊ မမ၊ ငါအား၊ အာရောစေယျာထိ၊
 ပြောကြားထည့်စေ၊ ဟိသစ္စံ၊ ငှန့်၏၊ တထာဂတာ၊ မြတ်စွာဘုရားတို့သည်၊
 ဝိတထံ၊ ချွတ်ယွင်းသောစကားကို၊ နာသဏန္တိ၊ ဆိုထော်မမူကုန်၊ ဣတိ၊ ဤသို့

အာမန္တေထိ၊ မိန့်ဆိုတော်မူ၏။ ဘော၊ အရှင်မင်းကြီး၊ ဧဝံ၊ ကောင်၊ ပါပြီ၊
 ဣတိ၊ ခေါ၊ ဤသို့လျှင်၊ မာဂမေဟာမက္ခော၊ မဂဓတိုင်း၌ အမတ်ကြီးဖြစ်သော
 ဝဿကာရော၊ ဝဿကာရ အမည်ရှိသော၊ ဗြဟ္မဏော၊ ပုဏ္ဏားသည်၊ မာဂ
 သော၊ မဂဓတိုင်းကို အစိုးရသော၊ အဇာတသတ္တု၊ သာ၊ အဇာတသတ် အမည်ရှိ
 သော၊ ဝေဒေဟိပုတ္တဿ၊ ဝေဒေဟိမိပုယား၏ သားဖြစ်သော၊ ရဉ္ဇော၊ မင်း၏။
 ဝစနံ၊ စကားကို၊ ပဋိသုဘာဏိတွာ၊ ရှိသေ့စွာဝန်ခံ၍၊ ယေန၊ အကြင်အရပ်၌၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိလော်မူ၏။ တေန၊ ထိုမြတ်စွာဘုရား
 ရှိကော်မူရာ အရပ်သို့၊ ဥပသကံ၊ ကပ်လေ၏။ ဥပသကံ၊ ဥပသကံ၊ ကပ်လေပြီး
 ၍၊ ဘဂဝတာ၊ မြတ်စွာဘုရားနှင့်၊ သဒ္ဓိံ၊ ထက္က၊ သမ္မောဒိ၊ ဝမ်းမြောက်ဝမ်းသာ
 ပြောဟော၏။ သမ္မောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာ ပြောဟောအပ်သော၊
 သာရဏိယံ၊ အသင်္ကတက်ဆုံးအောက်မေ့အပ်သော၊ ကထံ၊ စကားကို၊
 ဝိတိ၊ သာရေက္ခာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်ထင်မြောက်ပတ်သော ဒ၊ ရစ်
 ခွံ၊ နိဿိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်ထင်မြောက်ပတ်သော အရပ်၌၊ နိဿိန္ဒော
 ခေါ၊ ထိုင်နေပြီးသော၊ မာဂမေဟာမက္ခော၊ မဂဓရာဇ်မင်း၏အမတ်ကြီးဖြစ်
 သော၊ ဝဿကာရော၊ ဝဿကာရ အမည်ရှိသော၊ ဗြဟ္မဏော၊ ပုဏ္ဏားသည်
 ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧဝံ၊ ဤသို့သော စကားကို၊ အဝေါ၊ ဝ၊ ဝျော့
 ၍၊ ကိံ၊ အဝေါ၊ အဘယ်သို့ ဝျောက်သနည်း၊ ဘောဂေါ၊ တမ၊ အရှင်ဂေါ
 တမ၊ မာဂဓော၊ မဂဓတိုင်းကို အစိုးရသော၊ အဇာတသတ္တု၊ အဇာတသတ်
 အမည်ရှိသော၊ ဝေဒေဟိပုတ္တော၊ ဝေဒေဟိမိပုရား၏ သားဖြစ်သော၊ ရာဇာ၊
 မင်းသည်၊ ဘောတောဂေါ၊ တမဿ၊ အရှင်ဂေါတမ၏၊ ပါဒေ၊ ခြေထောက်တို့
 ကို၊ ထိရဿ၊ ဦးဖြင့်၊ ဝန္တုတိ၊ ရှိခိုးလိုက်ပါ၏။ အပ္ပါဗာဓံ၊ အနာကင်းခြင်းကို
 လည်းကောင်း၊ အပ္ပါဗာဓံ၊ ဆင်းရဲကင်းခြင်းကိုလည်းကောင်း၊ ဝဟုဋ္ဌာ
 နံ၊ လျှင်မြန်စွာ ထနိုင်ခြင်းကိုလည်းကောင်း၊ ဗထံ၊ အားအခွမ်းကို လည်း
 ကောင်း၊ ဗာသုပိဟာရံ၊ ချမ်းသာစွာနေခြင်းကိုလည်းကောင်း၊ ပုစ္ဆတိ၊
 မေးလျှောက်လိုက်ပါ၏။ ဧဝံ၊ ဤသို့လည်း။ ဝဒေတိ၊ လျှောက်လိုက်ပါသေး
 ၍၊ ကိံ၊ ဝဗ္ဗေတိ၊ အဘယ်သို့လျှော်ပါသနည်း၊ ဘောဂေါ၊ တမ၊ အရှင်ဂေါတမ
 မာဂဓော၊ မဂဓတိုင်းကို အစိုးရသော၊ အဇာတသတ္တု၊ အဇာတသတ်
 အမည်ရှိသော၊ ဝေဒေဟိပုတ္တော၊ ဝေဒေဟိမိပုယား၏ သားဖြစ်သော၊ ရာဇာ၊
 မင်းသည်၊ ဝန္တု၊ ဝန္တုမင်းတို့ကို၊ အထိယာတုကာမော၊ နှိပ်နင်းထွမ်းချိုးခြင်း
 ဌာသွားလို၏။ သောရာဇာ၊ ထိုမင်းသည်၊ ဧဝံ၊ ဤသို့၊ အာဟာ၊ ဆို၏။ ကိံ၊ အာဟာ
 အဘယ်သို့ဆိုသနည်း၊ အဟံ၊ ဟိ၊ ငါသည်သာလျှင်၊ ဧဝံ၊ ဤသို့၊ မဟိန္ဒိ၊ ကေ၊

သတ္တကနိပါတ်ဝဋ္ဋမပစ္စယသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၄၃

ကြီးသောတန်ခိုးရှိကုန်သော၊ ဇဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသောအာနုဘော်ရှိကုန်သော၊ ဣမေဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊ ဥဒ္ဓိန္ဒြိယာမိ၊ မြတ်အံ့၊ ဇဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးရှိကုန်သော၊ ဇဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသောအာနုဘော်ရှိကုန်သော၊ ဣမေဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊ ဝိနာသီယာမိ၊ ပျက်စီးစေအံ့၊ ဇဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသောတန်ခိုးရှိကုန်သော၊ ဇဝံ၊ ဤသို့၊ မဟာနုဘာဝေ၊ ကြီးသောအာနုဘော်ရှိကုန်သော၊ ဣမေဝဇ္ဇိ၊ ဤဝဇ္ဇိမင်းတို့ကို၊ အနုယဗျသနံ၊ အကျိုးမဲ့ပျက်စီးခြင်းသို့၊ အာပါဒေသာမိ၊ ရောက်စေအံ့၊ ဣတိဇဝံ၊ ဤသို့၊ အာဟ၊ သိ၏၊ ဣတိဝေဠု၊ ဤသို့ထည်း၊ ဝဇေတိ၊ ဝျှောက်လိုက်ပါသေး၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ ထေနခေါပနသမယေန၊ ထိုအခါ၌၊ အာယသ္မာ အာနန္ဒော၊ အရှင်အာနန္ဒာသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဝိဒ္ဓိယေ၊ ဝိဒ္ဓိဋ္ဌိတော၊ တည်သည်၊ ဟောတိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အာယသ္မန္တံ၊ အာနန္ဒာကို၊ အာမန္တေ၊ မိန့်တော်မူ၏၊ ကိံ၊ အာမန္တေ၊ အဘယ်သို့မိန့်တော်မူသနည်း၊ အာနန္ဒ၊ အာနန္ဒာ၊ ထေ၊ သင်သည်၊ ကိန္နိ၊ အဘယ်သို့လျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ အဘိဏ္ဍံ၊ မပြတ်၊ သန္နိပါတာ၊ စည်းဝေးကုန်၏၊ သန္နိပါတဗဟုထာ၊ များသောစည်းဝေးခြင်းရှိကုန်၏၊ ဣတိ၊ ဤသို့၊ ဇေဝံ၊ ဤစကားကို၊ သုတံ၊ ကြားဘူး၏ထော၊ ဣတိ၊ ဤသို့၊ အာမန္တေ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာထုရား၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ အဘိဏ္ဍံ၊ မပြတ်သန္နိပါတာ၊ စည်းဝေးကုန်၏၊ သန္နိပါတဗဟုထာ၊ များသောစည်းဝေးခြင်းရှိကုန်၏၊ ဣတိ၊ ဤသို့၊ ဇေဝံ၊ ဤစကားကို၊ သုတံ၊ ကြားဘူး၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ အာနန္ဒ၊ အာနန္ဒာ၊ ယာဝကိဝေဠု၊ အကြင်မျှထေဝံသောကာလပတ်လုံးထည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ အဘိဏ္ဍံ၊ မပြတ်၊ သန္နိပါတာ၊ စည်းဝေးကုန်သည်၊ သန္နိပါတဗဟုထာ၊ များသောစည်းဝေးခြင်းရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်သတ္တံ၊ အာနန္ဒ၊ အာနန္ဒာ၊ ထာဝ၊ ထိုမျှသောကံသောကာလပတ်လုံး၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဋ္ဋိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါပိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါပိကင်္ခါ၊ အလိုမရှိအပ်၊ အာနန္ဒ၊ အာနန္ဒာ၊ ထေ၊ သင်သည်၊ ကိန္နိ၊ အဘယ်သို့လျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ သန္နိပတန္တိ၊ စည်းဝေးကုန်၏၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဝဋ္ဋဟန္တိ၊ ထကုန်၏၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဝဇ္ဇိကုရဏိယာနိ၊ ဝဇ္ဇိ

မင်းတို့သည်ပြုအပ်သော အချင်းချင်းထောက်ပံ့ ငြီးမြှောက်ခြင်း စသော အမှုတို့ကို ကရောန္တိ၊ ပြုကုန်၏၊ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ သုတံ၊ ကြားဘူး၏လော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝိနိတော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ သမဂ္ဂါ၊ ညီညွတ် ကုန်သည်ဖြစ်၍၊ သန္ဓိပတိန္တိ၊ စည်းဝေးကုန်၏၊ သမဂ္ဂါ၊ ညီညွတ် ကုန်သည်ဖြစ်၍၊ ဝဋ္ဋဟန္တိ၊ ထကုန်၏၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဝဇ္ဇိကရဏိယာနိ၊ ဝဇ္ဇိမင်းတို့သည်ပြုအပ်သော အချင်းချင်းထောက်ပံ့ ငြီးမြှောက်ခြင်းစသော အမှုတို့ကို ကရောန္တိ၊ ပြုကုန်၏၊ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ မေ၊ အကျွန်ုပ် သည်၊ သုတံ၊ ကြားဘူးပါ၏၊ အာနန္ဒ၊ အာနန္ဒာ၊ ယာဝကီဝဉ္စ၊ အကြင်မျှထော်သော ကာသပတ်လုံးလည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ သန္ဓိပတိဿန္တိ၊ စည်းဝေးကုန်လတ္တံ့၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဝဋ္ဋဟိဿန္တိ၊ ထကုန်လတ္တံ့၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ ဝဇ္ဇိကရဏိယာနိ၊ ဝဇ္ဇိမင်းတို့သည် ပြုအပ်သော အချင်းချင်း ထောက်ပံ့ ငြီးမြှောက်ခြင်းစသော အမှုတို့ကို၊ ကရိဿန္တိ၊ ပြုကုန်လတ္တံ့၊ အာနန္ဒ၊ အာနန္ဒာ၊ တာဝ၊ ထိုမျှထော်သော ကာသပတ်လုံး၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဒ္ဓိးယဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိကင်္ခါ၊ အလိုမရှိအပ်၊ အာနန္ဒ၊ အာနန္ဒာ၊ ဝေ၊ သင်သည်းကိန္တိ၊ အဘယ်သို့လျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ အပ္ပညတ္တံ၊ ရှေးမင်းတို့သည် မပညတ်အပ်သော အခွန်အတုပ်ဥစ္စာဒဏ်စသည်ကို၊ နုပညာပေန္တိ၊ မပညတ်ကုန်၊ ပညတ္တံ၊ ရှေးမင်းတို့သည် ပညတ်အပ်ပြီးသော အခွန်အတုပ် ဥစ္စာဒဏ် စသည်ကို၊ နုသရတ္ထိန္ဒန္တိ၊ မမြတ်ကုန်၊ ယထာပညတ္ထေ၊ အကြင်အကြင်ရှေးမင်းတို့သည် ပညတ်အပ်ကုန်ပြီးသော၊ ပေါရာဏေ၊ ရှေး၌ဖြစ်ကုန်သော၊ ဝဇ္ဇိဝဋ္ဋေ၊ ဝဇ္ဇိမင်းတို့၏ အကျင့်တရားတို့ကို၊ သမာဒါယ၊ ဆေးကပ်ထည်ကုန်၍၊ ဝတ္တန္တိ၊ ကျင့်ကုန်၏၊ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ သုတံ၊ ကြားဘူး၏လော၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊ ဝိနိတော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ အပ္ပညတ္တံ၊ ရှေးမင်းတို့သည် မပညတ်အပ်သော အခွန်အတုပ်ဥစ္စာဒဏ်စသည်ကို၊ နုပညာပေန္တိ၊ မပညတ်ကုန်၊ ပညတ္တံ၊ ရှေးမင်းတို့သည် မပညတ်အပ်သော အခွန်အတုပ်ဥစ္စာဒဏ်စသည်ကို၊ နုသရတ္ထိန္ဒန္တိ၊ မမြတ်ကုန်၊ ယထာပညတ္ထေ၊ အကြင်အကြင်ရှေးမင်းတို့သည် ပညတ်အပ်ကုန်ပြီးသော၊ ပေါရာဏေ၊ ရှေး၌ဖြစ်ကုန်သော၊ ဝဇ္ဇိဝဋ္ဋေ၊ ဝဇ္ဇိမင်းတို့၏ အကျင့်တရားတို့ကို၊

သက္ကကနိပါတ်ပဌမပဉ္စောသက-၃-ဝဇ္ဇိသက္ကကဝဂ်၊ ၄၅

သမာဒါယ၊ ဆောက်တည်၍၊ ဝတ္တန္တိ၊ ကျင့်ကုန်၏။ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ မေ၊ အကျွန်ုပ်သည်၊ သုတံ၊ ကြားဘူးပါ၏။ ဣတိ၊ ဤသို့၊ အဝေါ၊ ဝါ၊ သျှောက်၏။ အာနန္ဒ၊ အာနန္ဒာ၊ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သောကာလပတ်လုံးသည်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ အပ္ပညတ္တိ၊ ရှေးမင်းတို့သည်မပညတ်အပ်သောအခွန်အတုပ်ဥစ္စာဒဏ်စသည်ကို၊ နပညာပေဿန္တိ၊ မပညတ်ကုန်လတ္တံ့၊ ပညတ္တိ၊ ရှေးမင်းတို့သည်ပညတ်အပ်သော အခွန်အတုပ်ဥစ္စာဒဏ်စသည်ကို၊ နသရန္တိန္ဒိဿန္တိ၊ မဖြတ်ကုန်လတ္တံ့၊ ယသပညတ္တေ၊ အကြင်အကြင်ရှေးမင်းတို့သည် ပညတ်အပ်ကုန်ပြီးသော၊ ပေါရာဏေ၊ ရှေး၌ဖြတ်ကုန်သော၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့၏အကျင့်တရားတို့ကို၊ သမာဒါယ၊ ကောင်းစွာဆောက်တည်ကုန်၍၊ ဝတ္တိဿန္တိ၊ ကျင့်ကုန်လတ္တံ့၊ အာနန္ဒ၊ အာနန္ဒာ၊ ကာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါနိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါနိကင်္ခါ၊ အလိုမရှိအပ်၊ အာနန္ဒ၊ အာနန္ဒာ၊ တေ၊ သင်သည်၊ ကိန္တိ၊ အဘယ်သို့လျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့တွင်၊ မဟာလ္လကာ၊ ကြီးကုန်သော၊ ယေတေဝဇ္ဇိ၊ အကြင်ဝဇ္ဇိမင်းတို့သည်၊ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုကြီးကုန်သောဝဇ္ဇိမင်းတို့ကို၊ သက္ကဓရာန္တိ၊ အရိအသေပြုကုန်၏၊ ဝရုံကဓရာန္တိ၊ အလေးအမြတ်ပြုကုန်၏၊ မာနေန္တိ၊ မြတ်နိုးကုန်၏၊ ပူဇေန္တိ၊ ပူဇော်ကုန်၏။ တေသဉ္စ၊ ထိုကြီးကုန်သောဝဇ္ဇိမင်းတို့၏လည်း၊ ဝစနံ၊ စကားကို၊ သောတဗ္ဗံ၊ နာယူအပ်၏ဟူ၍၊ မညန္တိ၊ အောက်မေ့ကုန်၏။ ဣတိ၊ ဤသို့၊ သုတံ၊ ကြားဘူး၏လော၊ ဣတိ၊ ဤသို့၊ အဝေါ၊ ဝါ၊ မိနိတေဝံ၊ ဘန္တေ၊ မြတ်စွာထုရား၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့တွင်၊ မဟာလ္လကာ၊ ကြီးကုန်သော၊ ယေတေဝဇ္ဇိ၊ အကြင်ဝဇ္ဇိမင်းတို့သည်၊ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုကြီးကုန်သောဝဇ္ဇိမင်းတို့ကို၊ သက္ကဓရာန္တိ၊ အရိအသေပြုကုန်၏၊ ဝရုံကဓရာန္တိ၊ အလေးအမြတ်ပြုကုန်၏၊ မာနေန္တိ၊ မြတ်နိုးကုန်၏၊ ပူဇေန္တိ၊ ပူဇော်ကုန်၏။ တေသဉ္စ၊ ထိုကြီးကုန်သောဝဇ္ဇိမင်းတို့၏လည်း၊ ဝစနံ၊ စကားကို၊ သောတဗ္ဗံ၊ နာယူအပ်၏ဟူ၍၊ မညန္တိ၊ အောက်မေ့ကုန်၏။ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ မေ၊ အကျွန်ုပ်သည်၊ သုတံ၊ ကြားဘူးပါ၏။ ဣတိ၊ ဤသို့၊ အဝေါ၊ သျှောက်၏။ အာနန္ဒ၊ အာနန္ဒာ၊ ယာဝကီဝဉ္စ၊ အကြင်မျှလောက်သောကာလပတ်လုံးသည်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့တွင်၊ မဟာလ္လကာ၊ ကြီးကုန်သော၊ ယေတေဝဇ္ဇိ၊ အကြင်ဝဇ္ဇိမင်းတို့သည်၊ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုကြီးကုန်သောဝဇ္ဇိမင်းတို့

ကိုသက္ကရာဇ်သန္တိ၊ အရိအုသေပြုကုန်လတ္တံ့၊ ဂရံကရိဿန္တိ၊ အထေးအမြတ်
ပြုကုန်လတ္တံ့၊ မာဒိဿန္တိ၊ မြတ်ဗိုးကုန်လတ္တံ့၊ ပုဇိဿန္တိ၊ ပုဇော်ကုန်လတ္တံ့၊
တေသဉ္စ၊ ထိုကြီးကုန်သော ဝဇ္ဇိမင်းတို့၏လည်း၊ ဝစနံ၊ စကားကို၊ သောတဗ္ဗံ
နာယုအဝံ၏ဟူ၍၊ မညိဿန္တိ၊ အောက်မေ့ကုန်လတ္တံ့၊ အာနန္ဒ၊ အာနန္ဒာ၊
တာဝ၊ ထိုမျှထောက်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းကိုသာ
လျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိ
ကင်္ခါ၊ အလိုမရှိအပ်၊ အာနန္ဒ၊ အာနန္ဒာ၊ တေ၊ သင်သည်၊ ကိန္တိ၊ အဘယ်သို့
လျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ယာတာကုလိတ္ထိယော၊
အကြင်အမျိုးအိမ်ရှင် မိန်းမကြီးတို့သည် လည်းကောင်း၊ ယာတာကုလ
ကုမာရိယော၊ အကြင်အမျိုးသတို့သမီးငယ်တို့သည်လည်းကောင်း၊ သန္တိ၊
ရှိကုန်၏၊ တာ၊ ထိုအမျိုးအိမ်ရှင် မိန်းမကြီးအမျိုးသတို့ သမီးငယ်တို့ကို၊
ဩကဿ၊ အယုတ်အားဖြင့် ဆွဲငင်၍၊ ပဿဟု၊ နှိပ်စက်နိုင်ထက်မူ၍၊
နဝါသေသန္တိ၊ မနေစေကုန်၊ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ သုတံ၊ ကြား
ဘူး၏လော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန်းတော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊
ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ယာတာကုလိတ္ထိယော၊ အကြင် အမျိုး အိမ်ရှင်
မိန်းမကြီးတို့သည် လည်းကောင်း၊ ယာတာကုလကုမာရိယော၊ အကြင်
အမျိုးသတို့သမီးငယ်တို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တာ၊ ထိုအမျိုး
အိမ်ရှင်မိန်းမကြီးအမျိုးသတို့သမီးငယ်တို့ကို၊ ဩကဿ၊ အယုတ်အား
ဖြင့်ဆွဲငင်၍၊ ပဿဟု၊ နှိပ်စက်နိုင်ထက်မူ၍၊ နဝါသေသန္တိ၊ မနေစေကုန်၊ ဣတိ၊
ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ မေ၊ အကျွန်ုပ်သည်၊ သုတံ၊ ကြားဘူးပါ၏၊
ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏၊ အာနန္ဒ၊ အာနန္ဒာ၊ ယာဝင်္ကိဂဗ္ဗ၊ အကြင်
မျှလေသံသောကာလပတ်လုံးလည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့သည်၊ ယာတာကုလိတ္ထိ
ယော၊ အကြင်အမျိုးအိမ်ရှင်မိန်းမတို့သည်၊ ယာတာကုလကုမာရိယော၊
အကြင်အမျိုးသတို့သမီးငယ်တို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာ၊ ထိုအမျိုးအိမ်
ရှင်မိန်းမအမျိုးသတို့ သမီးငယ်တို့ကို၊ ဩကဿ၊ အယုတ်အားဖြင့်ဆွဲငင်
၍၊ ပဿဟု၊ နှိပ်စက်နိုင်ထက်မူ၍၊ နဝါသေသန္တိ၊ မနေစေကုန်လတ္တံ့၊
အာနန္ဒ၊ အာနန္ဒာ၊ တာဝ၊ ထိုမျှထောက်သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့
သည်၊ ဝုဒ္ဓိယေဝ၊ ပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊
ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ အာနန္ဒ၊ အာနန္ဒာ၊ တေ၊
သင်သည်၊ ကိန္တိ၊ အဘယ်သုလျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့
သည်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား၊ အပ္ပန္နရာနိစေဝ၊ မြို့တွင်း၌လည်းဖြစ်ကုန်

သက္ကကနိပါတ်ပဌမပစ္ဆာသက-၃-ဝဇ္ဇိသက္ကကဝဂ်၊ ၄၇

သော၊ဗာဟိရာနိစ၊ မြို့ပ၌လည်းဖြစ်ကုန်သော၊ ယာနိတာနိဝဇ္ဇိစေတိယာနိ၊
 အကြင်ဝဇ္ဇိတိုင်း၌ လူတို့သည် အရိအသေပြုအပ်သော နတ်ကွန်းတို့သည်၊
 သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုမြို့တွင်းမြို့ပ၌ဖြစ်ကုန်သော ဝဇ္ဇိတိုင်း၌လူတို့သည်
 အရိအသေပြုအပ်သောနတ်ကွန်းတို့ကို၊ သက္ကရောန္တိ၊ အရိအသေပြုကုန်၏။
 ဂရုံကရောန္တိ၊ အလေးအမြတ်ပြုကုန်၏။ ပူဇေန္တိ၊ ပူဇော်ကုန်၏။ တေသဉ္စ၊
 ထိုမြို့တွင်းမြို့ပ၌ဖြစ်ကုန်သော နတ်ကွန်းတို့အားလည်း၊ ဒိန္နုပုဗ္ဗဉ္စ၊ ပေးအပ်
 ဘူးသည်လည်းဖြစ်သော၊ ကတပုဗ္ဗဉ္စ၊ ပြုအပ်ဘူးသည်လည်း ဖြစ်သော၊
 ဓမ္မိကံ၊ တရားနှင့်လျော်သော၊ ဗလိံ၊ ဗလိနတ်စာကို၊ နောပရိဟာပေန္တိ၊
 မယုတ်စေကုန်၊ ဣ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ သုတံ၊ ကြားဘူး၏လော
 ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့
 သည်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား၊ အတ္တန္တရာနိစေဝ၊ မြို့တွင်း၌လည်းဖြစ်ကုန်
 သော၊ဗာဟိရာနိစ၊ မြို့ပ၌လည်းဖြစ်ကုန်သော၊ ယာနိတာနိဝဇ္ဇိစေတိယာနိ၊
 အကြင်ဝဇ္ဇိတိုင်း၌ လူတို့သည်အရိအသေ ပြုအပ်သော နတ်ကွန်းတို့သည်၊
 သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုမြို့တွင်းမြို့ပ၌ဖြစ်ကုန်သော ဝဇ္ဇိတိုင်း၌လူတို့သည်
 အရိအသေပြုအပ်သောနတ်ကွန်းတို့ကို၊ သက္ကရောန္တိ၊ အရိအသေပြုကုန်၏။
 ဂရုံကရောန္တိ၊ အလေးအမြတ်ပြုကုန်၏။ မာနေန္တိ၊ မြတ်နိုးကုန်၏။ ပူဇေန္တိ၊
 ပူဇော်ကုန်၏။ တေသဉ္စ၊ ထိုမြို့တွင်းမြို့ပ၌ဖြစ်ကုန်သော ဝဇ္ဇိတိုင်း၌လူတို့
 သည်အရိအသေပြုအပ်သော နတ်ကွန်းတို့အားလည်း၊ ဒိန္နုပုဗ္ဗဉ္စ၊ ပေးအပ်
 ဘူးသည်လည်းဖြစ်သော၊ ကတပုဗ္ဗဉ္စ၊ ပြုအပ်ဘူးသည်လည်း ဖြစ်သော၊
 ဓမ္မိကံ၊ တရားနှင့်လျော်သော၊ ဗလိံ၊ ဗလိနတ်စာကို၊ နောပရိဟာပေန္တိ၊
 မယုတ်စေကုန်၊ ဣတိ၊ ဤသို့၊ ဧတံဝစနံ၊ ဤစကားကို၊ မေ၊ အကျွန်ုပ်သည်၊
 သုတံ၊ ကြားဘူးပါ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏။ အာနန္ဒ၊ အာနန္ဒာ၊
 ယာဝကိဝဉ္စ၊ အကြင်မျှထောက်သောကာလပတ်လုံးလည်း၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့
 သည်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား၊ အတ္တန္တရာနိစေဝ၊ မြို့တွင်း၌လည်းဖြစ်ကုန်
 သော၊ဗာဟိရာနိစ၊ မြို့ပ၌လည်းဖြစ်ကုန်သော၊ ယာနိတာနိဝဇ္ဇိစေတိယာနိ၊
 အကြင်ဝဇ္ဇိတိုင်း၌လူတို့သည် အရိအသေပြုအပ်သော နတ်ကွန်းတို့သည်၊
 သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုမြို့တွင်းမြို့ပ၌ဖြစ်ကုန်သော ဝဇ္ဇိတိုင်း၌လူတို့သည်
 အရိအသေပြုအပ်သောနတ်ကွန်းတို့ကို၊ သက္ကရိဿန္တိ၊ အရိအသေပြုကုန်
 လတ္တံ့၊ ဂရုံကရိဿန္တိ၊ အလေးအမြတ်ပြုကုန်လတ္တံ့၊ မာနိဿန္တိ၊ မြတ်နိုး
 ကုန်လတ္တံ့၊ ပူဇိဿန္တိ၊ ပူဇော်ကုန်လတ္တံ့၊ တေသဉ္စ၊ ထိုမြို့တွင်းမြို့ပ၌ဖြစ်ကုန်
 သောဝဇ္ဇိတိုင်း၌လူတို့သည်အရိအသေပြုအပ်သောနတ်ကွန်းတို့အားလည်း၊

အင်္ဂုတ္တိုက်ပါဠိတော်-နိဿယ

ဒိန္နပုဗ္ဗဉ္စ၊ ပေးအပ်ဘူးသည်လည်းဖြစ်သော၊ ကတပုဗ္ဗဉ္စ၊ ပြုအပ်ဘူးသည်လည်းဖြစ်သော၊ ဓမ္မိကံ၊ တရားနှင့်လျော်သော၊ ဗလိံ၊ ဗလိန်တံစာကို၊ နောပရိဟာပေသန္တိ၊ မယုတ်စေကုန်ထက္ကံ၊ အာနန္ဒ၊ အာနန္ဒာ၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ အာနန္ဒ၊ အာနန္ဒာ၊ တေ၊ သင်သည်၊ ကိန္တိ၊ အဘယ်သို့လျှင်၊ သုတံ၊ ကြားဘူးသနည်း၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်း တို့သည်၊ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်တို့၌၊ အနာဂတာ၊ မကြွလာ ကုန်သော၊ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း၊ ကိန္တိ၊ အဘယ်သို့လျှင်၊ ဝိဇိတံ၊ နိုင်ငံသို့၊ အာဂစ္ဆေယျံ၊ ကြွလာကုန်ရာ နှံ့နည်း၊ အာဂတာ၊ ကြွလာကုန်ပြီးသော၊ အရဟန္တေ၊ ရဟန္တာ ပုဂ္ဂိုလ်တို့သည်လည်း၊ ဝိဇိတေ၊ နိုင်ငံ၌၊ ဗာသု၊ ချမ်းသာစွာ၊ ဝိဟရေယျံ၊ နေကုန်ရာနှံ့နည်း၊ ဣတိ မနုထိကရိတွာ၊ ဤသို့လုံးသွင်း၍၊ ဓမ္မိကာ၊ တရားနှင့်လျော်ကုန်သော၊ ရက္ခာဝရဏဂုတ္တိ၊ အလိုမရှိအပ်သည်ကို တားမြစ်ခြင်းအလိုရှိအပ်သည်ကိုလုံခြုံစေခြင်းဟု ဆိုအပ်သော စောက်ရှောက်ခြင်းတို့သည်၊ သုသံဝိတ်တာ၊ ကောင်းစွာစောင့်ရှောက်အပ်ကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်ထက္ကံ၊ ဣတိ၊ ဤသို့သုတံ၊ ကြားဘူး၏တော၊ ဣတိ၊ ဤသို့အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာထုရား၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းကဲ့သည်၊ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်တို့၌၊ အနာဂတာ၊ မကြွလာကုန်သော၊ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း၊ ကိန္တိ၊ အဘယ်သို့လျှင်၊ ဝိဇိတံ၊ နိုင်ငံသို့၊ အာဂစ္ဆေယျံ၊ လာကုန်ရာနှံ့နည်း၊ အာဂတာ၊ ကြွလာကုန်ပြီးသော၊ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း၊ ဝိဇိတေ၊ နိုင်ငံ၌၊ ဗာသု၊ ချမ်းသာစွာ၊ ဝိဟရေယျံ၊ နေကုန်ရာနှံ့နည်း၊ ဣတိ မနုထိကရိတွာ၊ ဤသို့လုံးသွင်း၍၊ ဓမ္မိကာ၊ တရားနှင့်လျော်ကုန်သော၊ ရက္ခာဝရဏဂုတ္တိ၊ အလိုမရှိအပ်သည်ကို တားမြစ်ခြင်းအလိုရှိအပ်သည်ကိုလုံခြုံစေခြင်းဟု ဆိုအပ်သော စောက်ရှောက်ခြင်းတို့သည်၊ သုသံဝိတ်တာ၊ ကောင်းစွာစောင့်ရှောက်အပ်ကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်ထက္ကံ၊ ဣတိ၊ ဤသို့၊ ဧဝံ၊ ဝစနံ၊ ဤစကားကို၊ မေ၊ အကျွန်ုပ်သည်၊ သုတံ၊ ကြားဘူးပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ အာနန္ဒ၊ အာနန္ဒာ၊ ယဝဂံ၊ ဝဉ္စ၊ အကြင်မျှလောက်သောကာလပတ်လုံးထည်း၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ အရဟန္တေ၊ ရဟန္တာ ပုဂ္ဂိုလ်တို့၌၊ အနာဂတာ၊ မကြွလာကုန်သော၊ အရဟန္တေ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း၊ ကိန္တိ၊ အဘယ်သို့လျှင်၊ ဝိဇိတံ၊ နိုင်ငံသို့၊

သတ္တကနိပါတ်-ပဉ္စမပဏ္ဍာသက-၃-ဝဇ္ဇိသတ္တကဝဂ်။ ၄၆

အာန္တေယျ၊ ဣဿကုန်ရာအံနည်း၊ အာဂတာ၊ ဣဿကုန်ပြီးသော၊ အရ
 ဟန္တောစ၊ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း၊ ဝိဇိတေ၊ နိုင်ငံ၌၊ ဗာသု၊ ချမ်းသာ
 စွာ၊ ဝိဟရေယျ၊ နေကုန်ရာအံနည်း၊ ဣတိမနသိကရိတွာ၊ ဤသို့လုံးသွင်း၍၊
 ဓမ္မိကာ၊ တရားနှင့်လျော်ကန်သော၊ ရက္ခာဝရဏဂုတ္တိ၊ အလိုမရှိအပ်သည်ကို
 တားမြစ်ခြင်း အလိုရှိအပ်သည်ကို လုံခြုံစေခြင်းဟု ဆိုအပ်သော စောက်
 ရှောက်ခြင်းတို့သည်၊ သုသံဝိဟိတာ၊ ကောင်းစွာ စီရင်အပ်ကုန်သည်၊
 ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ အာနန္ဒ၊ အာနန္ဒာ၊ ထာဝ၊ ထိုမျှသောကံသော
 ကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ပွားခြင်းကိုသာလျှင်၊
 ပါဒိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဘာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဒိကင်္ခါ၊
 အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏၊ အထခေါ၊ ထိုအခါ၌၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ မဂပ္ပမဟာမတ္တံ၊ မဂဓရာဇ်မင်း၏အမတ်
 ကြီးဖြစ်သော၊ ဝဿကာရံ၊ ဝဿကာရအမည်ရှိသော၊ ဗြာဟ္မဏံ၊ ပုဏ္ဏား
 ကို၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ကိံအာမန္တေထိ၊ အဘယ်သို့မိန့်တော်မူ
 သနည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အဟံ၊ ငါဘုရားသည်၊ ဧကံ၊ တပါးသော၊ သမယံ၊
 အခါ၌၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ အာနန္ဒကော၊ အာနန္ဒကအမည်ရှိသော
 စေတီယေ၊ လူတို့သည်အရှိအသေပြုအပ်သောကျောင်းတော်၌၊ ဝိဟရေမိ၊ နေ
 တော်မူ၏၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ထကြံ၊ ထိုလူတို့သည်အရှိအသေပြုအပ်သော
 ကျောင်းတော်၌၊ အဟံ၊ ငါဘုရားသည်၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား။ သတ္တ၊ ခုနစ်
 ပါးကုန်သော၊ အပရိဘာနိယေဝ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်
 သော၊ ဣမေဓမ္မော၊ ဤတရားတို့ကို၊ ဧသေထိံ၊ ဟောတော်မူပြီး၊ ဗြာဟ္မဏ၊
 ပုဏ္ဏား၊ ယာဝကံဝဗ္ဗ၊ အကြင်မျှထေဝံသောကာလပတ်လုံးလည်း၊ သတ္တ၊ ခုနစ်
 ပါးကုန်သော၊ အပရိဘာနိယာ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊
 ဣမေဓမ္မော၊ ဤတရားတို့သည်၊ ဝဇ္ဇိသု၊ ဝဇ္ဇိမင်းတို့၌၊ ဝတ္တိဿန္တိ၊ လည်ကုန်
 လတ္တံ့၊ သတ္တသု၊ ခုနစ်ပါးကုန်သော၊ အပရိဘာနိယေသု၊ ဆုတ်ယုတ်ခြင်း
 ကိုမဖြစ်စေတတ်ကုန်သော၊ ဣမေသုစဓမ္မော၊ ဤတရားတို့၌၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်း
 တို့သည်၊ သန္တိဿန္တိ၊ ထင်ကုန်လတ္တံ့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ထာဝ၊ ထိုမျှ
 ထောက်သော ကာလပတ်လုံး၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ပွားခြင်း
 ကိုသာလျှင်၊ ပါဒိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဘာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နော
 ပါဒိကင်္ခါ၊ အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ဘောဂေါ
 တမ၊ အရှင်ဂေါတမ၊ ခေါ၊ စင်စစ်၊ ဧကမေကေနုဝိ၊ တပါးပါးလည်းဖြစ်သော
 အပရိဘာနိယေန၊ ဆုတ်ယုတ်ခြင်းကို မဖြစ်စေတတ်သော၊ တေနဓမ္မေန၊

အင်္ဂုတ္တိုရ်ပါဠိထော်နိဿယ

ထိုကဏ္ဍာနုဋ်၊ သမန္နာဂတာနံ၊ ပြည့်စုံကုန်သော၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့သည်၊
 ဝုဒ္ဓိဒယဝ၊ ပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်
 ယုတ်ခြင်းကို၊ နောယိဒ္ဓိကင်္ဂါ၊ အလိုမရှိအပ်၊ သတ္တဟံ၊ ခုနစ်ပါးကုန်သော၊
 အပရိဟာနိဿယံ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ဝေဠုဟိ၊
 တရားတို့နှင့်၊ သမန္နာဂတာနံ၊ ပြည့်စုံကုန်သော၊ ဝဇ္ဇိနံ၊ ဝဇ္ဇိမင်းတို့အား၊ ဝုဒ္ဓိယံ
 ကြီးပွားခြင်းနှင့်၊ ကောပနဝါဒေါ၊ အဘယ်ဆိုသွယ်၍အံ့နည်း၊ ဘောဂေါတမ၊
 အရှင်ဂေါတမ၊ မာဂဓေန၊ မဂဓတိုင်းကို အပိုးရသော၊ အဇောတသတ္တု
 နာ၊ အဇောတသတ် အမည်ရှိသော၊ ဝေဒေဟိပုတ္တေန၊ ဝေဒေဟိသိပုယား
 ၏သားဖြစ်သော၊ ဝုညာမင်းသည်၊ ဥပဿပနာ၊ ဆင်ခြင်းအစရှိသည်တို့ဖြင့်
 သင်္ဂြိုဟ်ပြီးမြောက်ခြင်းကို၊ အညတြ၊ ထား၍၊ ဝိထုတေခါ၊ အချင်းချင်း
 ကွဲပြားခြင်းကို၊ အညတြ၊ ထား၍၊ ယဒိဗိယံ၊ နှစ်ယဉ်း၊ အကြင်စစ်ထိုးခြင်း
 သည်၊ အတ္ထိရှိ၏၊ တဿယဒ္ဓဿ၊ ဘိုစစ်ထိုးခြင်းဖြင့်၊ ဝဇ္ဇိ၊ ဝဇ္ဇိမင်းတို့ကို၊
 အကရုဏီယာစ၊ မပြုအပ်ကုန်သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဘောဂေါ
 တမ၊ အရှင်ဂေါတမ၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဟန္တုစခါနိ၊ ယခုအခါ၌လည်း၊
 ဝစ္ဆာမ၊ သွားကုန်အံ့၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဗဟုကိစ္စာ၊ များသောကိစ္စရှိ
 ကုန်၏၊ ဗဟုကရုဏီယာ၊ များသောပြာဗွယ်ရှိကုန်၏၊ ဣတိ၊ ဤသို့၊ အပေါဝ၊
 ယျောက်၏၊ ပြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ခါနိ၊ ခါနိ၊ ယခုအခါ၌လည်း၊ သင်သည်၊ ယဿ
 ဝမနဿ၊ အကြင်သွားခြင်း၏၊ ကာလံ၊ အခါကို၊ မညထိ၊ သိ၏၊ တံဂမနံ၊
 ထိုသွားခြင်းကို၊ ကရောဟိ၊ ပြုစေအံ့၊ ဣတိ၊ ဤသို့၊ အဝေါဝ၊ မိန့်တော်မူ၏၊
 အထခေါ၊ ထိုအခါ၌၊ မာဂဓမဟာမတ္တော၊ မဂဓရာဇ်မင်းကြီး၏အမတ်ကြီး
 ဖြစ်သော၊ ဝဿကာရော၊ ဝဿကာရအမည်ရှိသော၊ ပြာဟ္မဏော၊ ပုဂ္ဂိုလ်
 သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ အာထိတံ၊ ဟောတော်မူအပ်သော
 တရားစကားထေရ်ကို၊ အထိနန္ဒိတွာ၊ အလွန်နှစ်သက်၍၊ အနုမောဒိတွာ၊
 ဝမ်းမြောက်၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊ ပက္ကမိ၊ မဲသွားလေ၏၊ ဣတိ၊
 ဤသို့၊ အဝေါဝ၊ မိန့်တော်မူ၏ ။

ဒုတိယသုတ်ပြီး၏။

ဘန္တေ၊ အရှင်ဘုရားကဿပ၊ နှစ်သုတ္တံ၊ ဤတတိယအပရိဟာနိယ
 သုတ်ကို၊ မေမယာ၊ အကျွန်ုပ်အားနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊
 သဗ္ဗခါ၊ မျက်မှောက်ထေရ်မှ၊ ဝေံ၊ ဤသို့၊ သုထံ၊ ကြားအပ်ပါ၏၊ ကိံသုတံ။
 အဘယ်သို့ကြားအပ်ပါသနည်း၊ ကေံ၊ ထပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝ

သတ္တကနိပါတ်ပဋ္ဌမပစ္ဆာသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၅၁

မြတ်စွာဘုရားသည်၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ ဂိဇ္ဈကုဋေ၊ ဂိဇ္ဈကုဋေ အမည်ရှိသော၊ ပဗ္ဗတော၊ တောင်၌၊ ဝိဟဝေတိ၊ နေထောင်မူ၏၊ တကြခေါ၊ ထိုသို့ နေထောင်မူသောအခါ၌၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ကိ အာမန္တေထိ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့ဝေါ၊ သင်ကိုအား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယေ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊ ဒေထိဿာမိ၊ ဟောတော်မူအံ့၊ တံ၊ ထိုဒေသနာကို၊ သုဏာထ၊ နာကြကုန်လော့၊ သာဓကံ၊ ကောင်းစွာ၊ မနထိကရောထ၊ နှလုံးသွင်းကြကုန်လော့၊ ဘာသိဿာမိ၊ ဟောတော်မူအံ့၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံ၊ ကောင်းပါပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊ ထေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပဂ္ဂဿောသံ၊ ဝန်ခံကုန်၏၊ တဂဝါ၊ မြတ်စွာဘုရားသည်၊ ထေဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိ အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ တရားတို့သည်၊ ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဂ္ဂ၊ အကြင်မျှလောကံသော ကာလပတ်ထုံးလည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ အထိတ္တံ၊ မပြတ်၊ သန္နိပတိတာ၊ စည်းဝေးကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ သန္နိပါတဗဟုဏာ၊ များသောစည်းဝေးခြင်းရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောကံသောကာလပတ်ထုံး၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ သိလစသောဂုဏ်တို့ဖြင့် ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဂ္ဂ၊ အကြင်မျှလောကံသောကာလပတ်ထုံးလည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ သန္နိပတိတာ၊ စည်းဝေးကုန်လတ္တံ့၊ သမဂ္ဂါ၊ ညီညွတ်ကုန်သည်ဖြစ်၍၊ သံဃကရဏိယာနိ၊ သံဃာဘဝံပြုအပ်သောအမှုတို့ကို၊ ကရိဿန္တိ၊ ပြုကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုထိုမျှလောကံသောကာလပတ်ထုံး၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ သိလစအစရှိသောဂုဏ်တို့ဖြင့် ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဂ္ဂ၊ အကြင်မျှလောကံသော ကာလပတ်ထုံးလည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ အပညတ္တံ၊ မြတ်စွာဘုရားသည် မပညတ်

အင်္ဂုတ္တိုရ်ပါဠိထော်ဒ်နိဿယ

အပ်သေးသောသိက္ခာပုဂ္ဂိုလ်၊ နပညာပေဿန္တိ၊ မပညတ်ကုန်ထက္ကံ၊ ပညတ္တံ၊ မြတ်စွာထုရားသည် ပညတ်အပ်ပြီးသောသိက္ခာပုဂ္ဂိုလ်၊ နသရတ္ထိန္ဒိဿန္တိ၊ မမြတ်ကုန်ထက္ကံ၊ ယထာပညက္ကေသု၊ အကြင်အကြင် မြတ်စွာထုရားသည် ပညတ်ထော်မူအပ်ကုန်သော၊ သိက္ခာပဒေသု၊ သိက္ခာပုဂ္ဂိုလ်၊ သမာဒါယ၊ ဆောက်တည်၍၊ ဝတ္တိဿန္တိ၊ ကျင့်ကုန်ထက္ကံ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ သိသစသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံးထည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ထေရာ၊ မြဲမြံသောသီလရှိသော ဂုဏ်နှင့်ပြည့်စုံကုန်သော၊ ရတ္တည၊ ရဟန်းပြုသည်မှစ၍ ညဉ့်အပိုင်းအခြားကိုထိကုန်သော၊ ဝိရပဗ္ဗဇိတာ၊ ကြာမြင့်သော ရဟန်းအဖြစ်ရှိကုန်သော၊ သံစာဝိတဓော၊ သံစာ၏ အဘအရာ၌ကည်ကုန်သော၊ သံစာပရိတာယကော၊ သံစာ၏ အကြီးဖြစ်၍ သံစာကိုဆောင်တတ်ကုန်သော၊ ယေတေဘိက္ခု၊ အကြင်ရဟန်းတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ဧတေ၊ ထိုသံစာထေရ်ဖြစ်သောရဟန်းတို့ကို၊ သတ္တရိဿန္တိ၊ အရိုအသေပြုကုန်ထက္ကံ၊ ဝရုံကရိသန္တိ၊ အလေးအမြတ်ပြုကုန် ထက္ကံ၊ မာနိဿန္တိ၊ မြတ်နိုးကုန်ထက္ကံ၊ ပုဇိဿန္တိ၊ ပူဇော်ကုန်ထက္ကံ၊ တေသဉ္စ၊ ထိုသံစာထေရ်ဖြစ်သော ရဟန်းတို့၏လည်း၊ ဝစနံ၊ စကားကို၊ သောတဗ္ဗိ၊ နာယူအပ်၏ဟူ၍၊ မဗြိဿန္တိ၊ အောက်မှေကုန်ထက္ကံ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ သိသစသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံးထည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ပေါနောတ္တဝိကဗယ၊ တဘန်ဘဝသစ်ကို ပေးခြင်းအလှေ့ရှိသော၊ ဥပ္ပန္နာယ၊ ဖြစ်သော၊ ထဏှာယ၊ ထဏှာ၏၊ ဝသံ၊ အလိုသို့၊ နဝတ္ထိဿန္တိ၊ မလိုက်ကုန်ထက္ကံ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ သိသစသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံး၊ ဘိက္ခု၊ ရဟန်းတို့သည်၊ အာရညကေသု၊ ထော၌အကျုံးဝင်ကုန်သော၊ သေနာသနေသု၊ ကျောင်းတို့

သတ္တကနိပါတ်ပဌမတ္ထောသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၁၃

၌၊ သာဗေက္ခာ၊ ဝဲက္ခက်ခြင်းရှိကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်း
 တို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိယအစရှိသောဂုဏ်တို့ဖြင့် ကြီးပွားခြင်းကိုသာလျှင်၊
 ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ခါ၊ အလို
 မရှိအပ်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္ဇ၊ အကြင်မျှလောက်သောကာလ
 ပတ်လုံးလည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ကိန္တိ၊ အဘယ်သို့လျှင်၊ အနာဂတာ၊
 မကြွလာကုန်သေးသော၊ ပေသလာ၊ ချစ်မြတ်နိုးအပ်သောဘိယရှိကုန်သော၊
 သဗြဟ္မစာရိစ၊ ဘိတင်းသုံးဘော်တို့သည်လည်း၊ အာဂဇ္ဇယျ၊ ကြွလာပါ
 ကုန်ရာအံ့နည်း၊ အာဂတာ၊ ကြွလာကုန်ပြီးသော၊ ပေသလာ၊ ချစ်မြတ်နိုးအပ်
 သောဘိယရှိကုန်သော၊ သဗြဟ္မစာရိစ၊ ဘိတင်းသုံးဘော်တို့သည်လည်း၊
 ဟာသု၊ ချမ်းသာစွာ၊ ဝိဟဇေယျ၊ နေပါကုန်ရာအံ့နည်း၊ ဣတိ၊ ဤသို့၊ ပဗ္ဗတ္တဉ္ဇေ
 ဝ၊ မိမိ၏၊ စိတ်၌သာလျှင်၊ သတိ၊ သတိကို၊ ဥပဋ္ဌာပေဿန္တိ၊ ဖြစ်စေကုန်
 လတ္တံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊
 ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိယအစရှိသောဂုဏ်တို့ဖြင့် ကြီးပွား
 ခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊
 နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္ဇ၊ အကြင်
 မျှလောက်သောကာလပတ်လုံးလည်း၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိ
 ယာ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့
 သည်၊ ဘိက္ခု၊ သု၊ ရဟန်းတို့၌၊ သန္တိဿန္တိ၊ ထင်ကုန်လတ္တံ့၊ သတ္တသု၊ ခုနစ်ပါး
 ကုန်သော၊ အပရိဟာနိယေသု၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊
 ဣမေသဓမ္မေသု၊ ဤတရားတို့၌၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သန္တိဿန္တိ၊ ထင်
 ကုန်လတ္တံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊
 ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိယအစရှိသော ဂုဏ်တို့ဖြင့်ကြီးပွား
 ခြင်းကိုသာလျှင်၊ ပါဠိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊
 နောပါဠိကင်္ခါ၊ အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣတိ၊
 ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။

ထတိယသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေ၊ သင်တို့အား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိ
 ဟာနိယေ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို၊
 အဟံ၊ ငါတို့သည်၊ ဒေဝိဿာမိ၊ ဟောတော်မူအံ့၊ တံ၊ ထိုဒေသနာကို၊

အင်္ဂုတ္တိုရ်ပါဠိထော်ဒိုသျှ၊

သုဏာထ၊ နာကြကုန်သော။ သာဓကံ၊ ကောင်းစွာ၊ မနထိကဏေထ၊ နှလုံး
 သွင်းကုန်သော၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုံနစ်ပါးကုန်သော။ အပရိဟာနိ
 ယာ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊
 ကတမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယာဝကီဝဉ္စ၊
 အကြင်မျှလောက်သော ကာ ပတ်လုံးသည်။ ဘိက္ခု။ ရဟန်းတို့သည်၊
 ကမ္မာရာမာ၊ မွေ့လျော်အပ်သော အမှုသစ်ရှိကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်
 ကုန်ထတ္တံ၊ ကမ္မရတ၊ အမှုသစ်၌ မွေ့လျော်တတ်ကုန်သည်၊ နဘာဝိဿန္တိ၊
 မဖြစ်ကုန်ထတ္တံ၊ ကမ္မရတ၊ အမှုသစ်၌ မွေ့လျော်တတ်ကုန်သည်၏အဖြစ်ကို
 အနုယုတ္တာ၊ အားထုတ်ကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်ကုန်ထတ္တံ၊ ဘိက္ခုဝေ၊
 ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ ဘိက္ခု။ ရဟန်းတို့
 သည်၊ ဝုဒ္ဓိယေဝ၊ ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာ
 နိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
 ယာဝကီဝဉ္စ၊ အကြင်မျှလောက်သော ကာလပတ်လုံးသည်။ ဘိက္ခု။ ရဟန်း
 တို့သည်၊ ဘဿာရာမာ၊ မွေ့လျော်အပ်သော စကားတုံထွယ်ပြောဟော
 ခြင်းရှိကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်ကုန်ထတ္တံ။ နိဒ္ဒါရာမာ၊ မွေ့လျော်အပ်
 သောအိပ်ပျော်ခြင်းရှိကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်ကုန်ထတ္တံ၊ သဗ္ဗဏိကာ
 ရာမာ၊ မွေ့လျော်အပ်သော အပေါင်းအဘော်ရှိကုန်သည်၊ နဘာဝိဿန္တိ၊
 မဖြစ်ကုန်ထတ္တံ၊ ပါဝိစ္ဆာ၊ ယုတ်မာသော အလိုရှိကုန်သည်၊ နဘာဝိဿန္တိ၊
 မဖြစ်ကုန်ထတ္တံ၊ ပါဝိကာနံ၊ ယုတ်မာကုန်သော၊ ဣစ္ဆာနံ၊ အလိုတို့၏၊ ဝသံ၊
 အလိုသို့၊ ဝထာ၊ လိုက်ကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်ကုန်ထတ္တံ၊ ပါပပိတ္တာ၊
 ယုတ်မာသော အဆွေခင်ပွန်းရှိကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်ကုန်ထတ္တံ၊
 ပါပဝဟာယာ၊ ယုတ်မာသော အဘော်သဟဲရှိကုန်သည်၊ နဘာဝိဿန္တိ၊
 မဖြစ်ကုန်ထတ္တံ၊ ပါပသံပဝကီာ၊ ယုတ်မာသော အဆွေခင်ပွန်းသို့ကိုင်းရှိုင်း
 ကုန်သည်၊ နဘာဝိဿန္တိ၊ မဖြစ်ကုန်ထတ္တံ၊ ဩရမတ္တကေန၊ အနည်းငယ်မျှ
 ဖြစ်သော၊ ဝိသေသာမိဂမေန၊ ဘိယ၏စင်ကြယ်ခြင်း ဈာန်သောတာပန်၏
 အဖြစ်အစရှိသော တရားအထူးကိုရသဖြင့်၊ အန္တရာ၊ အရဟတ္တဖိုလ်သို့
 မရောက်မူ၍ အကြား၌၊ ဝေါသာနံ၊ ဆုတ်နစ်ခြင်းသို့၊ နအာပဗ္ဗိဿန္တိ၊
 မရောက်ကုန်ထတ္တံ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလ
 ပတ်လုံး။ ဘိက္ခု။ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိယအစရှိသော ဂုဏ်တို့ဖြင့်
 ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်
 ခြင်းကို၊ နောပါမိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယာဝကီဝဉ္စ၊

သတ္တကနိပါတ်ပဌမဋ္ဌက-၃-ငဇ္ဇသတ္တကဝဂ်၊ ၅၅

အကြင်မျှလောကံသော ကာထပတ်လုံးသည်။ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဤမေဓမ္မာ၊ ဤထရားတို့သည်၊ ဘိက္ခု၊ သု၊ ရဟန်းတို့၌၊ ဌာယန္တိ၊ တည်ကုန်အတ္တံ၊ သတ္တ သု၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယေသု၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ် ကုန်သော၊ ဣမေသစဓမ္မေသု၊ ဤထရားတို့၌လည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သန္တိဿန္တိ၊ ထင်ကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောကံ သောကာထပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဋ္ဌိယေဝ၊ ဘိထအစရှိသော ဂုဏ်တို့ဖြင့် ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိကင်္ဂါ၊ အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အဝေါ၊ စာ၊ ဝိန္ဒ တော်မူ၏။ ။

စတုတ္ထသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့ဝေ၊ သင်တို့အား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိ ဟာနိယေ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ ထရားတို့ကို၊ ဒေသိဿာမိ၊ ဟောတော်မူအံ့၊ တံ၊ ထိုဒေသနာထော်ကို၊ သုဏာထ၊ နာကုန် ထော၊ သာရကံ၊ ကောင်းစွာ၊ မနုထိကရောထ၊ နှလုံးသွင်းကုန်လော့၊ ဘိက္ခ ဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်း ကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မာ၊ ထရားတို့သည်၊ ကထမေစ၊ အဘယ်သည့် တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှလောကံသော ကာထ ပတ်လုံးသည်။ ဘိက္ခု၊ ရဟန်းတို့သည်၊ သဒ္ဓါ၊ သဒ္ဓါထရားနှင့် ပြည့်စုံကုန် သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောကံ သောကာထပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဋ္ဌိယေဝ၊ ဘိထအစရှိသော ဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိကင်္ဂါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝ ကီဝဉ္စ၊ အကြင်မျှလောကံသော ကာထပတ်လုံးသည်။ ဘိက္ခု၊ ရဟန်းတို့ သည်၊ ဟိရိနော၊ ကာယစရိုက်စသည်ကိုရှက်ခြင်းရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ (ဃ)၊ ဩတ္တုပ္ပိနော၊ မကောင်းမှု မှကြောက်တိတ်လန့်ခြင်း ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဗာဟုသုတော၊ များသောအကြား အမြင်ရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ အာရဒ္ဓဝီရိယာ၊ အားယုတ် အပ်သောဝီရိယရှိကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ သတိမန္တော၊ သတိ နှင့်ပြည့်စုံကုန်သည်၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ပညာဝန္တော၊ ပညာနှင့်

ပြည့်စုံကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်ထတ္တံ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထို
 များသောကံသော ကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိထ
 စသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ခါ၊ အလိုရှိအပ်၏။ ပရိ
 ဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့
 ယာဝကိဝဉ္စ၊ အကြင်မျှထောက်သော ကာလပတ်လုံးသည်၊ သတ္တ၊ ခုနစ်ပါး
 ကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊
 ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဘိက္ခုသု၊ ရဟန်းတို့၌၊ ဌဿန္တိ၊ ထည်ကုန်
 ထတ္တံ၊ သတ္တသု၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယေသု၊ မဆုတ်ယုတ်ခြင်း
 ကိုဖြစ်စေတတ်ကုန်သော၊ ဣမေသုစဓမ္မေသု၊ ဤတရားတို့၌လည်း၊ ဘိက္ခု၊
 ရဟန်းတို့သည်၊ သန္တိဿန္တိ၊ ထင်ကုန်ထတ္တံ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊
 ထိုမျှသောကံသော ကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊
 ဘိထစသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါမိကင်္ခါ၊ အလိုရှိအပ်
 ၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိကင်္ခါ၊ အလိုမရှိအပ်၏။ ဣတိ၊
 ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေါ၊ သင်တို့အား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိ
 ဟာနိယေ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ တရားတို့ကို
 အဟိ၊ ငါဘုရားသည်၊ ဒေသိဿာမိ၊ ဟောတော်မူအံ့၊ တံ၊ ထိုဒေသနာတော်
 ကို၊ သုဏာထ၊ နာကုန်ထော၊ သာရကံ၊ ကောင်းစွာ၊ မနုထိကရေထ၊ နှလုံး
 သွင်းကုန်ထော၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိ
 ယာ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊
 ကထမေစ၊ အတတ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊
 အကြင်မျှထောက်သော ကာလပတ်လုံးသည်၊ ဘိက္ခု၊ ရဟန်းတို့သည်၊
 သတံသမ္မောဇ္ဈင်္ဂီ၊ သတံသမ္မောဇ္ဈင်္ဂီကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်ထတ္တံ၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှထောက်သော ကာလပတ်လုံး၊ ဘိက္ခုနံ၊
 ရဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိထအစရှိသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကို
 သာလျှင်၊ ပါမိကင်္ခါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါမိ
 ကင်္ခါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှထောက်
 သော ကာလပတ်လုံးသည်၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီ၊
 ဓမ္မဝိစယသမ္မောဇ္ဈင်္ဂီကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်ထတ္တံ၊ (ဝ)၊ ဝိရိယ

သတ္တကနိပါတ်ပဌမပတ္ထောသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၅၇

သမ္မောဇ္ဈင်္ဂီ၊ ဝိရိယသမ္မောဇ္ဈင်္ဂီ၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ဝီတိ၊ သမ္မောဇ္ဈင်္ဂီ၊ ဝီတိသမ္မောဇ္ဈင်္ဂီ၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ပဿန္တိ သမ္မောဇ္ဈင်္ဂီ၊ ပဿန္တိသမ္မောဇ္ဈင်္ဂီ၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ သမာဓိသမ္မောဇ္ဈင်္ဂီ၊ သမာဓိသမ္မောဇ္ဈင်္ဂီ၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊ ဥပေက္ခာသမ္မောဇ္ဈင်္ဂီ၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ဘိက္ခဝေ၊ ခဟန်းတို့၊ တာဝ၊ ထိုမျှထောက်သောကာလပတ်လုံး၊ ဘိက္ခုနံ၊ ခဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိလအစရှိသော ဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ခဟန်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှထောက်သော ကာလပတ်လုံးသည်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဣမေဓမ္မာ၊ ဤစာရားတို့သည်၊ ဘိက္ခု၊ သု၊ ခဟန်းတို့၌၊ ဌဿန္တိ၊ တည်ကုန်လတ္တံ့၊ သတ္တ၊ သု၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယေသု၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဣမေသုစဓမ္မသု၊ ဤစာရားတို့၌လည်း၊ သန္တိဿန္တိ၊ ထင်ကုန်လတ္တံ့၊ ဘိက္ခဝေ၊ ခဟန်းတို့၊ တာဝ၊ ထိုမျှထောက်သောကာလပတ်လုံး၊ ဘိက္ခုနံ၊ ခဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိလအစရှိသော ဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏၊ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ဆဋ္ဌသုတ်ပြီး၏။

ဘိက္ခဝေ၊ ခဟန်းတို့၊ ဝေါ၊ သင်တို့အား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယေ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မေ၊ စာရားတို့ကို၊ အဟံ၊ ငါသုရားသည်၊ ဒေသိဿာမိ၊ ဟောစေတော်မူအံ့၊ တံ၊ ထိုဒေသနာထော်ကို၊ သုကာထ၊ နာကြကုန်သော၊ သာဓကံ၊ ကောင်းစွာ၊ မနထိကရေထာ၊ နှလုံးသွင်းကြကုန်သော၊ ဘိက္ခဝေ၊ ခဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်စေတတ်ကုန်သော၊ ဓမ္မာ၊ စာရားတို့သည်၊ ကထမေစ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ခဟန်းတို့၊ ယာဝကီဝဉ္စ၊ အကြင်မျှထောက်သော ကာလပတ်လုံးသည်၊ ဘိက္ခု၊ ခဟန်းတို့သည်၊ အနိစ္စသည်၊ မမြဲဟုဖြစ်သောသညာကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ဘိက္ခဝေ၊ ခဟန်းတို့၊ တာဝ၊ ထိုမျှထောက်သော ကာလပတ်လုံး၊ ဘိက္ခုနံ၊ ခဟန်းတို့သည်၊ ဝုဒ္ဓိယေဝ၊ ဘိလအစရှိသော ဂုဏ်တို့ဖြင့်ကြီးပွား

ခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိအပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှ လောက်သောကာလပတ်လုံးလည်း၊ အနတ္တသတ္တံ၊ ကိုယ်မဟုတ်ဟုဖြစ်သော သညာကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ (လ)၊ အသုဘသညာ၊ မထင် တယ်ဟုဖြစ်သော သညာကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ အဒိနဝ သညာ၊ အပြစ်ဟုဖြစ်သောသညာကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ပဟာနသညာ၊ ပယ်ခြင်း၌ ဖြစ်သောသညာကို၊ ဘာဝေဿန္တိ၊ ပွားစေကုန် လတ္တံ့၊ ဝိရာဂသညာ၊ ဝဋ်ဆင်းရဲမှကင်းခြင်း၌ ဖြစ်သောသညာကို၊ ဘာဝေ ဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ နိရောဓသညာ၊ ဝဋ်ဆင်းရဲ၏ချုပ်ခြင်း၌ဖြစ်သော သညာကို၊ ဘာဝေဿန္တိ၊ ပွားစေကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဋ္ဌိယေဝ၊ ဘိသအစရှိသောဂုဏ်တို့ဖြင့် ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိ အပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝဉ္စ၊ အကြင်မျှလောက်ကာလပတ်လုံး၊ သတ္တ ရုနစ်ပါးကုန်သော၊ အပရိဟာနိယာ၊ မဆုတ်ယုတ်ခြင်းကိုဖြစ်ပေတတ်ကုန် သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဘိက္ခု၊ သု၊ ရဟန်းတို့၌၊ ဋ္ဌဿန္တိ၊ တည် ကုန်လတ္တံ့၊ သတ္တသု၊ ရုနစ်ပါးကုန်သော၊ အပရိဟာနိယေသု၊ မဆုတ်ယုတ် ခြင်းကို ဖြစ်စေတတ်ကုန်သော၊ ဣမေသုဓမ္မေသု၊ ဤတရားတို့၌လည်း၊ ဘိက္ခု၊ ရဟန်းတို့သည်၊ သန္တိဿန္တိ၊ ထင်ကုန်လတ္တံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝ၊ ထိုမျှလောက်သောကာလပတ်လုံး၊ ဘိက္ခုနံ၊ ရဟန်းတို့သည်၊ ဝုဋ္ဌိယေ ဝံ၊ ဘိသအစရှိသောဂုဏ်တို့ဖြင့်ကြီးပွားခြင်းကိုသာလျှင်၊ ပါဠိကင်္ဂါ၊ အလိုရှိ အပ်၏။ ပရိဟာနိ၊ ဆုတ်ယုတ်ခြင်းကို၊ နောပါဠိကင်္ဂါ၊ အလိုမရှိအပ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

သတ္တမသုတ်ပြီး၏။

ဘန္တေ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤသောပရိဟာနသုတ်ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝဘော၊ မြတ်စွာဘုရား၏၊ သဗ္ဗခါ၊ မျက်မှောက်တော်မူ၊ ဧဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ် သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အနာထပိဏ္ဍိကဿ၊ အနာထ ပိဏ္ဍိကသုဋ္ဌေး၏၊ အာရာမေ၊ နှလုံးမွေ့လျော်ပျော်ဘွယ်ရာဖြစ်သော၊ ဇေတဝနေ

သတ္တကနိပါတ်ဝဠမပတ္ထာသက-၃-ဝဠိသတ္တကဝဂ်၊ ၅၆

ဇေတဝန်ကျောင်းတော်၌၊ ဝိဟာရတိ၊ နေတော်မူ၏။ တကြခေါ၊ ထိုသို့နေ
 တော်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊
 အာမန္တေထိ၊ မိန့်တော်မူ၏။ ကိံ အာမန္တေထိ၊ အဘယ်သို့မိန့်တော်မူသနည်း
 ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မော၊ ဤတရားတို့သည်
 သေခဿ၊ ကျင့်အပ်သောသိက္ခာသုံးပါးရှိသော၊ ဘိက္ခုနော၊ ရဟန်းအား၊
 ပရိဟာနာယ၊ ဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ သတ္တ၊ ခုနစ်ပါးတို့
 သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ကမ္မာရာမတာ၊ အမှုသစ်၌မ္မေ
 ထျော်ခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ ဘဿာရာမတာ၊ စကားတုံ့
 တွက်ပြောဟောခြင်း၌ မ္မေထျော်ခြင်း ရှိသောသူ၏ အဖြစ်လည်းကောင်း၊
 နိဒ္ဒါရာမတာ၊ အိပ်ငိုက်ခြင်း၌ မ္မေထျော်ခြင်း ရှိသောသူ၏ အဖြစ်လည်း
 ကောင်း၊ သဗ္ဗာဏိကာရာမတာ၊ အပေါင်းအဘော်၌မ္မေထျော်ခြင်းရှိသော
 သူ၏အဖြစ်လည်းကောင်း၊ ဣန္ဒြိယေသု၊ စက္ခု၊ စသောဣန္ဒြေတို့၌၊ အပုတ္တုဒ္ဓါရ
 တာ၊ မလုံခြုံသော တံခါးရှိသောသူ၏အဖြစ် လည်းကောင်း၊ ဘောဇနော၊
 ဘောဇြ်၌၊ အမတ္တညကာ၊ အတိုင်းအရှည်ကိုမထိသောသူ၏အဖြစ်လည်း
 ကောင်း၊ ဣတိဣဒမသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ခေါ၊ စင်စစ်၊ သံဃေ၊
 သံဃာ၌၊ သံဃာကရဏိဟာနိ၊ သံဃာသည် ပြုအပ်သော ကိစ္စတို့သည်၊
 သန္တိ၊ ရှိကုန်၏။ တကြ၊ ထိုသံဃာတို့၏ ပြုဘွယ်ကိစ္စ၌၊ သေခေါ၊ သေခဖြစ်
 သော၊ ဘိက္ခု၊ ရဟန်းတို့သည်၊ ဣတိ၊ ဤသို့၊ ပဗ္ဗိသဗ္ဗိက္ခတိ၊ ဆင်ခြင်၏။ ကိံ ပဗ္ဗိ
 သဗ္ဗိက္ခတိ၊ အဘယ်သို့ဆင်ခြင်သနည်း၊ ခေါ၊ စင်စစ်၊ ရုက္ခည၊ ညဉ့်အပိုင်း
 အခြားကို သိကုန်သော၊ စိရပဗ္ဗဇိတာ၊ ကြာမြင့်စွာ ရဟန်းဖြစ်ခြင်းရှိကုန်
 သော၊ ဘာရဝါဟိနော၊ သံဃာတို့၏ကိစ္စဟူသောဝန်ကိုရှက်ဆောင်တတ်
 ကုန်သော၊ သံဃာထေရာ၊ သံဃာထေရ်တို့သည်၊ သန္တိ၊ ရှိကုန်၏။ တေ၊ ထို
 သံဃာထေရ်တို့သည်၊ တေန၊ ထိုမိမိ၏မထေရ်အား ထျော်သော ကိစ္စဖြင့်၊
 နပညာယိဿန္တိ၊ မထင်ကုန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ပဗ္ဗိသဗ္ဗိက္ခတိ၊ ဆင်ခြင်၏။
 ဣတိ၊ ဤသို့၊ ပဗ္ဗိ သဗ္ဗိက္ခတု၊ ဆင်ခြင်ပြီး၍၊ အတ္တနာ၊ မိမိသည်၊ တေသု၊ ထို
 သံဃာထေရ်တို့သည်ပြုအပ်သောအမှုကိစ္စတို့၌၊ ယောဂံ၊ အားထုတ်ခြင်းသို့
 အာပန္နတိ၊ ရောက်၏။ ဣတိဣဒံ၊ ဤသို့သံဃာထေရ်အရာ ကိစ္စတို့ကိုအား
 ထုတ်ခြင်းလည်းကောင်း၊ ဣဟိဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ဘိက္ခုဝေ၊
 ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မော၊ ဤတရားတို့
 သည်၊ သေခဿ၊ သေခဖြစ်သော၊ ဘိက္ခုနော၊ ရဟန်းအား၊ ပရိဟာနာယ၊
 ဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ

အင်္ဂုတ္တိုရ်ပါဠိထောင့်-နိဿယ

ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ သေခဿ၊ သေခဖြစ်သော
 ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနာယ၊ မဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊
 ဖြစ်ကုန်၏။ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကထမေ၊ အဘယ်သည်တို့နည်း။
 နကာမ္မာနာမထာ၊ အမှုသစ်၌ မွေ့လျော်ခြင်းမရှိသော သူ၏အဖြစ်လည်း
 ကောင်း၊ နဘဿာရာမထာ၊ စကားထုံ ထွန်ပြောဟောခြင်း၌ မွေ့လျော်ခြင်း
 မရှိသောသူ၏။ အဖြစ်လည်းကောင်း၊ နနန္ဒါရ မထာ၊ အိပ်ငိုက်ခြင်း၌ မွေ့
 လျော်ခြင်းမရှိသော သူ၏အဖြစ် လည်းကောင်း၊ နသဗ္ဗဏိကာရာမထာ၊
 အားပါင်းအားဘတ်၌ မွေ့လျော်ခြင်း မရှိသောသူ၏အဖြစ် လည်းကောင်း။
 ဣန္ဒြိယသု၊ စက္ခုစသောဣန္ဒြိယ၌၊ ဂုတ္တန္တိရထာ၊ လုံ့လိသောကံခါးရှိသော
 သူ၏အဖြစ်လည်းကောင်း၊ ဘောဇနော၊ ဘောဇဉ်၌၊ မတ္တဗ္ဗထာ၊ အတိုင်း
 အရှည်ကိုသိသောသူ၏အဖြစ် လည်းကောင်း၊ ခေါပန၊ စင်စစ်၊ သံဃော၊
 သံဃာ၌၊ သံဃကရဏိယာနိ၊ သံဃာသည်ပြုအပ်သောအမှုကိစ္စတို့သည်၊
 သန္တိ၊ ရှိကုန်၏။ တထြ၊ ထိုသံဃာတို့၏ပြုဘွယ်ကိစ္စ၌၊ သေခေါ၊ သေခဖြစ်
 သော၊ သိက္ခ၊ ရဟန်းသည်၊ ဣတိ၊ ဤသို့၊ ပဗ္ဗိသန္ဓိက္ခတိ၊ ဆင်ခြင်၏။ ကိံပဗ္ဗိ
 သန္ဓိက္ခတိ၊ အဘယ်သို့ ဆင်ခြင်သနည်း။ ခေါ၊ စင်စစ်၊ ဓမ္မဗျူဟန္တိ၊ ငဉ်အပိုင်း
 အခြား နှင့်သိကုန်သော၊ ဝိရပဗ္ဗဇိတာ၊ ကြာမြင့်စွာရဟန်းဖြစ်ခြင်းရှိကုန်သော
 ဘာဝါဟိနော၊ သံဃာတို့၏အမှု ကိစ္စဟူသောဝန်ကိုရှုက်ဆောင်တတ်ကုန်
 သော၊ သံဃထေရာ၊ သံဃထေရ်တို့သည်၊ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသံဃ
 ထေရ် တို့သည်၊ တေန၊ ထိုမိမိ၏ထေရ်၏ အဖြစ်အားလျော်သောကိစ္စကို၊
 ပညာယိသန္တိ၊ ထင်ကုန်လတ္တံ့။ ဣတိ၊ ဤသို့၊ ပဗ္ဗိသန္ဓိက္ခတိ၊ ဆင်ခြင်၏။
 ဣတိ၊ ဤသို့၊ ပဗ္ဗိသန္ဓိက္ခိတ္တာ၊ ဆင်ခြင်ပြီး၍၊ အတ္တနာ၊ မိမိသည်၊ ထေသု၊ ထို
 သံဃထေရ်တို့သည် ပြုအပ်သောအမှုကိစ္စတို့၌၊ ယောဂိ၊ အားထုတ်ခြင်း
 သို့၊ နအာပဇ္ဇကိ၊ မရောက်၊ ဣ နိဗ္ဗန္တံ၊ ဤသို့သံဃထေရ် အရာကိစ္စတို့ကိုမိမိ
 အားမထုတ်ခြင်း လည်းကောင်း၊ ဣတိဣမေသတ္တ၊ ဤခုနစ်ပါးတို့ထည်း။
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤ
 တရားတို့သည်၊ သေခဿ၊ သေခဖြစ်သော၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိ
 ဟာနာယ၊ မဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ အဝေါပ၊
 ပိနိထောင့်ပုဏ္ဏိ။ ။

အဋ္ဌမသုတ်ပြီး၏။

သတ္တကနိပါတ်ပဌမပဋ္ဌာသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၆၀

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဥပါသကဿ၊ ဒါယကာဖြစ်သောသူအား၊ ပရိဟာနာယ၊ ဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခု၊ ဒဿနံ၊ ရဟန်းတို့ကိုဖူးမြင်ခြင်းကို၊ ဟာပေတိ၊ ယုတ်စေ၏။ သဒ္ဓမ္မသဝနံ၊ သူတော်ကောင်းတရားကိုကြားနာခြင်းကို၊ ဗမဇ္ဇတိ၊ ဓမ္မေလျော့၏၊ အဓိဘိဇ္ဇေ၊ လွန်မြတ်သော ငါးပါးသောသီလဆံ့ယံပါးသောသီလ၌၊ နသိက္ခတိ၊ မဖြည့်ကျင့်၊ ထေရေသု၊ မထေရ်ကြီးဖြစ်ကုန်သော၊ ဘိက္ခု၊ သုစ၊ ရဟန်းတို့၌ ထည်းကောင်း၊ နဝေသု၊ သီတင်းငယ်တို့၌ ထည်းကောင်း၊ ဘိက္ခု၊ သုစ၊ ရဟန်းတို့၌ထည်းကောင်း၊ မဇ္ဈိမေသု၊ သီတင်းငယ်ဖြစ်ကုန်သော၊ ဘိက္ခု၊ သုစ၊ ရဟန်းတို့၌ထည်းကောင်း၊ အပ္ပသဒဗဟုလော၊ မကြည်ညိုခြင်းများသည်၊ ဟောတိ၊ ဖြစ်၏။ ဥပါရမ္မစိက္ကော၊ ရှုံ့ချလိုသောစိတ်ရှိသည်ဖြစ်၍၊ နန္ဒဂဝေသိ၊ အခွင့်ကိုရှာလိုသည်ဖြစ်၍၊ ဓမ္မံ၊ တရားကို၊ သုတာတိ၊ နာ၏၊ ဣတော၊ ဤသာသနာတော်မှ၊ ဗဟိဒ္ဓါ၊ အပ၌၊ ဒက္ခိတေယျံ၊ အလှူခံထိုက်သောဝုပ္ပါလ်ကို၊ ဂဝေသတိ၊ ရှာမိ၏။ တတ္ထစ၊ ထိုသာသနာတော်မှ အပ၌ထည်း၊ ပုဗ္ဗကာရံ၊ ရှေးဦးစွာကုသိုလ်ကောင်းမှုကို၊ ကရောတိ၊ ပြု၏။ ဣတိဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ဘိက္ခုဝေ၊ ဟောန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဥပါသကဿ၊ ဒါယကာဖြစ်သောသူအား၊ ပရိဟာနာယ၊ ဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဥပါသကဿ၊ ဒါယကာဖြစ်သောသူအား၊ ပရိဟာနာယ၊ ဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခု၊ ဒဿနံ၊ ရဟန်းတို့ကိုဖူးမြင်ခြင်းကို၊ နဟာပေတိ၊ မယုတ်စေ၊ သဒ္ဓမ္မသဝနံ၊ သူတော်ကောင်းတို့၏တရားကိုနာခြင်းကို၊ နပမဇ္ဇတိ၊ မဓမ္မေလျော့၊ အဓိဘိဇ္ဇေ၊ လွန်မြတ်သော ငါးပါးသောသီလ ဆံ့ယံပါးသောသီလ၌၊ သိက္ခတိ၊ ဖြည့်ကျင့်၏။ ထေရေသု၊ မထေရ်ကြီးဖြစ်ကုန်သော၊ ဘိက္ခု၊ သုစ၊ ရဟန်းတို့၌ထည်းကောင်း၊ နဝေသု၊ သီတင်းငယ်ဖြစ်ကုန်သော၊ ဘိက္ခု၊ သုစ၊ ရဟန်းတို့၌ထည်းကောင်း၊ မဇ္ဈိမေသု၊ အငယ်ဖြစ်ကုန်သော၊ ဘိက္ခု၊ သုစ၊ ရဟန်းတို့၌ထည်းကောင်း၊ ပသာဗဗဟုလော၊ ကြည်ညိုခြင်းများသည်၊ ဟောတိ၊ ဖြစ်၏။ အနုပါရမ္မစိက္ကော၊ ရှုံ့ချလိုသောစိတ်မရှိသည်ဖြစ်၍၊ နန္ဒဂဝေသိ၊ အခွင့်ကိုမရှာလိုသည်ဖြစ်၍၊ ဓမ္မံ၊ တရားကို၊ ဣတော၊ ဤသာသနာတော်မှ၊ ဗဟိဒ္ဓါ၊ အပ၌၊ ဒက္ခိတေယျံ၊ အလှူခံထိုက်သော

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

ပုဂ္ဂိုလ်ကို၊နဂဝေသတိ၊မဂ္ဂာဒိ၊ဣန္ဒဝေ၊ဤသာသနာတော်၌လည်း၊ပုဗ္ဗကာရံ၊
 ရှေ့ဦးစွာကုသိုလ်ကောင်းမှုကို၊ကရောတိ၊ပြု၏၊ဣတိဣမေသတ္တ၊ဤခုနစ်
 ပါးတို့တည်း၊ဘိက္ခဝေ၊ရဟန်းတို့၊ခေါ၊စင်စစ်၊သတ္တ၊ခုနစ်ပါးကုန်သော၊
 ဣမေဓမ္မာ၊ဤတရားတို့သည်၊ဥပါသကဿ၊ဒါယကာဖြစ်သောသူအား၊
 အပရိဟာနာယ၊မဆုတ်ယုတ်ခြင်းငှါ၊သံဝတ္တန္တိ၊ဖြစ်ကုန်၏၊ဘဂဝါ၊
 မြတ်စွာဘုရားသည်၊ဣဒံ၊ဤစကားကို၊အဝေါစ၊မိန့်တော်မူ၏၊သုဂတော၊
 မြတ်စွာဘုရားသည်၊ဣဒံ၊ဤရုက္ခိယဖြစ်သောတရားစကားကို၊ဝတ္ထာစ၊
 မိန့်တော်မူပြီး၍လည်း၊သတ္ထာ၊မြတ်စွာဘုရားသည်၊အထ၊ထိုရုက္ခိယဖြစ်
 သောတရားဒေသနာကိုဟောတော်မူပြီးသည်မှ၊အပရိ၊တပါးသော၊ဧတံ
 ဝစနံ၊ဤစကားကို၊အဝေါစ၊မိန့်တော်မူ၏၊ကိံ၊အပေါစ၊အဘယ်သို့မိန့်
 တော်မူသနည်း၊၊ယောဥပါသကော၊အကြင်ဒါယကာ ဖြစ်သောသူ
 သည့်၊ဘာဝိတက္ကာနံ၊ပွားစေအပ်ပြီးသောစိတ်ရှိသောရဟန်းတို့ကို၊ဒဿနံ၊
 ဖူးမြင်ခြင်းကို၊ယာပေတိ၊ယုတ်ပေ၏၊အရိယဓမ္မာနံ၊အရိယာပုဂ္ဂိုလ်တို့၏
 တရားတို့ကို၊သဝနဉ္စ၊ကြားနာခြင်းကိုလည်း၊ပမဇ္ဇတိ၊မေ့လျော့၏၊အဓိ
 သီလေ၊လွန်မြတ်သောငါးပါးသောသီလဆယ်ပါးသောသီလ၌၊နသိက္ခတိ၊
 မဖြည့်ကျင့်၊၊ဘိက္ခု၊ရဟန်းတို့၌၊အပ္ပဿာဒေါစ၊မကြည်ညိုခြင်း
 သည်လည်း၊ဘိယျ၊ဘိယျ၊လွန်စွာလွန်စွာ၊ပဝဗ္ဗတိ၊ပွား၏၊ဥပါသေဓ္မက
 စိက္ခာစ၊ရှုချလိုသော စိတ်ရှိသည်ဖြစ်၍လည်း၊သဗ္ဗမ္ပံ၊သူတော်ကောင်း
 တရားကိုသောတုံ၊နာခြင်းငှါ၊ဣန္ဒတိ၊အလိုရှိ၏၊၊ယောဥပါသကော၊
 အကြင်ဒါယကာဖြစ်သောသူသည်၊ဣတော၊ဤသာသနာတော်မှ၊ဗဟိန္ဒါစ၊
 အပ၌လည်း၊အညံ့၊တပါးသော၊ဒက္ခိဏေယျံ၊အလှူခံထိုက်သောပုဂ္ဂိုလ်ကို
 ဂဝေသတိ၊ရှားဒီး၏၊တတ္ထေဝစ၊ထိုသာသနာတော်မှအပ၌သာလျှင်၊ပုဗ္ဗ
 ကာရံ၊ရှေ့ဦးစွာကုသိုလ်ကောင်းမှုကို၊ကရောတိ၊ပြု၏၊၊သုဒေသိ၊ထေ
 ကောင်းစွာဟောတော်မူအပ်ကုန်သော၊ပရိဟာနနိယေ၊ဆုတ်ယုတ်ခြင်းကို
 ဖြစ်စေဘတ်ကုန်သော၊ဧတေဓမ္မေ၊ထိုတရားတို့ကို၊သေဝမာနော၊ငြိပ်သော
 သောဥပါသကော၊ထိုဒါယကဖြစ်သောသူသည်၊သဗ္ဗမ္ပာ၊သူတော်ကောင်း
 တရားမှ၊ပရိဟာယတိ၊ယုတ်၏၊၊ယောဥပါသကော၊အကြင်ဒါယကာ
 ဖြစ်သောသူသည်၊ဘာဝိတက္ကာနံ၊ပွားစေအပ်ပြီးသောစိတ်ရှိသောရဟန်း
 တို့ကို၊ဒဿနံ၊ဖူးမြင်ခြင်းကို၊နဟာပေတိ၊မယုတ်ပေ၊အရိယဓမ္မာနံ၊အရိ
 ယာပုဂ္ဂိုလ်တို့၏တရားတို့ကို၊သဝနဉ္စ၊ကြားနာခြင်းကိုလည်း၊နပမဇ္ဇတိ၊
 မမေ့လျော့၊အဓိသီလေစ၊လွန်မြတ်သောငါးပါးသောသီလဆယ်ပါးသော

သတ္တကနိပါတ်ပဌမပစ္ဆိမသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၆၃

ဘိလန္တိလည်း၊ ဘိက္ခုတိ၊ ဖြည့်ကျင့်၏။ အဿ၊ ထိုဒါယကာအား၊ ဘိက္ခု၊ သု၊ ရဟန်းတို့၌၊ ပဿ၊ ခေါ်၊ ကြည်ညိုခြင်းသည်လည်း၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ ပဝဇ္ဇတိ၊ ပွား၏။ အနုပ၊ ရန္တ၊ စိတ္တောစ၊ ရှုံ့ချလိုသောစိတ်မရှိသည်ဖြစ်၍လည်း၊ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို၊ သောတုံ၊ နာခြင်းငှါ၊ ဣန္ဒတိ၊ အလိုရှိ၏။ ဣတော၊ ဤသာသနာတော်မှ၊ ဗဟိန္ဒါ၊ အပန္နံ၊ အညံ၊ တပားသော၊ ဒက္ခိဏေယျံ၊ အထွခံထိုက်သောပုဂ္ဂိုလ်ကို၊ နဂဝေသတိ၊ မရှာဖွားဟောဥပါသကော၊ အကြင်ဒါယကာသည်၊ ဣဝေစ၊ ဤသာသနာတော်၌သာသျှင်၊ ပုဗ္ဗကာရံ၊ ရှေးဦးစွာကုသိုလ်ကောင်းမှုကို၊ ကရေတိ၊ ပြု၏။ သုဒေသိတေ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော၊ အပရိဟာနိယေ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဧတေခေါဓမ္မေ၊ ဤတရားတို့ကို၊ သေဝမာနော၊ ဖြစ်သော၊ သောဥပါသကော၊ ထိုဒါယကာသည်၊ သဒ္ဓမ္မာ၊ သူတော်ကောင်း တရားငှါ၊ နပရိဟာယတိ၊ မယုတ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဥပါသကဿ၊ ဒါယကာ၏၊ ဝိပတ္တိယော၊ ပျက်စီးခြင်းတို့သည်၊ ဣမသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ (လ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဥပါသကဿ၊ ဒါယကာ၏၊ ဥပသမ္ပဒါ၊ ပြည့်စုံခြင်းတို့သည်၊ ဣမသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ (လ)။ ။

ဒသမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဥပါသကဿ၊ ဒါယကာ၏၊ ပရာဘဝါ၊ ပျက်စီးခြင်းတို့သည်၊ ဣမသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ (လ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဥပါသကဿ၊ ဒါယကာ၏၊ ဘိဘဝါ၊ ပြည့်စုံခြင်းတို့သည်၊ ဣမသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကထမေ၊ အဘတ်သည်တို့နည်း၊ ဘိက္ခုဒဿနံ၊ ရဟန်းတို့ကိုဖူးမြင်ခြင်းတို့ကို၊ နဟာပေတိ၊ မယုတ်စေ၊ သဒ္ဓမ္မသဝနံ၊ သူတော်ကောင်းတို့၏တရားကို ကြားနာခြင်းကို၊ နပမဇ္ဇတိ၊ မမှေ့ထျော့၊ အဓိသီလေ၊ လွန်မြတ်သောငါးပါးသောသီလဆယ်ပါးသောသီလ၌ ဘိက္ခုတိ၊ ဖြည့်ကျင့်၏။ ထေရေသု၊ မထေရ် ဖြစ်ကုန်သော၊ ဘိက္ခု၊ သုစေ၊ ရဟန်းတို့၌လည်းကောင်း၊ နဝေသု၊ သီတင်းပတ်ဖြစ်ကုန်သော၊ ဘိက္ခု၊ သုစရဟန်းတို့၌လည်းကောင်း၊ မဇ္ဈိမေသု၊ သီတင်းလတ်ဖြစ်ကုန်သော၊ ဘိက္ခု

သုစာရဟန်းတို့၌ထည်းကောင်း၊ ပံသာဗေဟုလော၊ ကြည်ညိုခြင်းများသည်၊
 ဘောတိ၊ ဖြစ်၏။ အနုပါရမ္မကိစ္ဆော၊ ရှုံချလိုသောစိတ်မရှိသည်ဖြစ်၍၊ နုဓန္တ
 ဂပေသိ၊ အခွင့်ကိုမရှာသည်ဖြစ်၍၊ ဓမ္မိ၊ တရားကို၊ သုကာတိ၊ နာ၏။ ဣတော
 ဤသာသနာတော်မှ၊ ဗဟိဒ္ဓါ၊ အပဉ္စိ၊ ဒက္ခိဏေယျံ၊ အလှူခံထိုက်သောပုဂ္ဂိုလ်
 ကို၊ နဂဝေသတိ၊ မရှာမှီး၊ ဣဝေ၊ ဤသာသနာတော်၌ထည်း၊ ပုဗ္ဗကာရံ၊ ရှေးဦး
 စွာကုသိုလ်ကောင်းမှုကို၊ ကရောတိ၊ ပြု၏။ ဣတိဣမေသတ္တ၊ ဤချနစ်ပါးတို့
 ထည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဥပါသကဿ၊ ဒါယကာ၏၊ သံဃာ
 ဝါ၊ ပြည့်စုံခြင်းတို့သည်၊ ဣမေသတ္တ၊ ဤချနစ်ပါးတို့ထည်း၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ မိန့်တော်မူ၏။ ယောဥပါသကော၊ အကြင်ဒါယကာသည်၊
 ဘာဝိတတ္တာနံ၊ ပွားစေအပ်ပြီးသောစိတ်ရှိသောရဟန်းတို့ကို၊ ဒဿနံ၊ ဖူးမြင်
 ခြင်းကို၊ ဟာပေတိ၊ ယုတ်စေ၏။ အရိယဓမ္မာနံ၊ အရိယာပုဂ္ဂိုလ်၏ တရားတို့
 ကို၊ သဝနဉ္စ၊ ကြားနာခြင်းကိုလည်း၊ ဟာပေတိ၊ ယုတ်စေ၏။ အဓိသီလေ၊
 လွန်မြတ်သော ငါးပါးသီလဆယ်ပါးသီလ၌၊ နသိက္ခတိ၊ မပြည့်ကျင့်၊
 ဘိက္ခုသု၊ ရဟန်းတို့၌၊ အပ္ပသာဒေါစ၊ မကြည်ညိုခြင်းသည်ထည်း၊ ဘိယျော
 ဘိယျော၊ လွန်စွာလွန်စွာ၊ ပဝဗ္ဗတိ၊ ပွားများ၏၊ ဥပါရမ္မကိစ္ဆောစ၊ ရှုံချ
 လိုသောစိတ်ရှိသည်ဖြစ်၍လည်း၊ သန္ဓိန္ဒာ၊ သူထော်ကောင်းတရားကို၊ သော
 တံ၊ နာခြင်းငှါ၊ ဣစ္ဆတိ၊ အလိုရှိ၏။ ဣတောစ၊ ဤသာသနာ တော်မှ
 ထည်း၊ ဗဟိဒ္ဓါ၊ အပဉ္စိ၊ အညံ့၊ တပါးသော၊ ဒက္ခိဏေယျံ၊ အလှူခံထိုက်
 သောပုဂ္ဂိုလ်ကို၊ ဂဝေသတိ၊ ရှာမှီး၏။ ယောဥပါသကော၊ အကြင်ဒါယကာ
 သည်၊ တက္ခေဝစ၊ ထိုသာသနာတော်မှ အပဉ္စိသာလျှင်၊ ပုဗ္ဗကာရံ၊ ရှေးဦး
 စွာ ကုသိုလ်ကောင်းမှုကို၊ ကရောတိ၊ ပြု၏။ သုဒေသိတေ၊ ကောင်းစွာ
 ဟောတော် မူအပ်ကုန်သော၊ ပရိဟာနိယေ၊ ဆုတ်ယုတ်ခြင်းကို ဖြစ်စေ
 ထတ်ကုန်သော၊ သတ္တ၊ ချနစ်ပါး ကုန်သော၊ ဇေတေခေါ ဓမ္မေ၊ ထိုတရား
 တို့ကို၊ သေဝမာနော၊ မှီဝဲသော၊ သောဥပါသကော၊ ထိုဒါယကာသည်၊
 သန္ဓိန္ဒာ၊ သူထော်ကောင်းတရားမှ၊ ပရိဟာယတိ၊ ဆုတ်ယုတ်၏။ ယော
 ဥပါသကော၊ အကြင် ဒါယကာသည်၊ ဘာဝိတတ္တာနံ၊ ပွားစေအပ်ပြီး
 သော စိတ်ရှိသော ရဟန်းတို့ကို၊ ဒဿနံ၊ ဖူးမြင်ခြင်းကို၊ နဟာပေတိ၊
 မယုတ်စေ၊ အရိယဓမ္မာနံ၊ အရိယပုဂ္ဂိုလ်တို့၏ တရားတို့ကို၊ သဝနဉ္စ၊
 ကြားနာခြင်းကိုလည်း၊ ပမဇ္ဇတိ၊ မေ့လျော့၏။ အဓိသီလေ၊ လွန်မြတ်သော
 ငါးပါးသောသီလဆယ်ပါးသောသီလ၌၊ သိက္ခတိ၊ ပြည့်ကျင့်၏။ အဿ၊
 ထိုဒါယကာအား၊ ဘိက္ခုသု၊ ရဟန်းတို့၌၊ ပသာဒေါစ၊ ကြည်ညိုခြင်းသည်

သတ္တကနိပါတ်-ပဉ္စမပဏ္ဍိတသက-၃-ဝဇ္ဇိသတ္တကဝဂ်၊ ၆၅

လည်း၊ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ၊ ပဝဗ္ဗတိ၊ ပွား၏။ အနုပါရမ္မ
စိတ္တောစ၊ ရှုချလိုသောစိတ်မရှိသည် ဖြစ်၍လည်း၊ သဒ္ဓမ္မံ၊ သူတော်ကောင်း
တရားကို၊ သောတံ၊ နာခြင်းငှါ၊ ဣစ္ဆတိ၊ အလိုရှိ၏။ ဣတော၊ ဤသာသနာ
တော်မှာ၊ ဗဟိဒ္ဓါ၊ အပဉ္စ၊ အညံ့၊ ထပါးသော၊ ဒက္ခိဏေယျံ၊ အလှူခံထိုက်သော
ပုဂ္ဂိုလ်ကို၊ နဝဝေတိ၊ မရှာဖွ်၊ ယောဥပါသကော၊ အကြင်ဒါယကာသည်၊
ဣဓေဝစ၊ ဤသာသနာ တော်၌သာလျှင်၊ ပုဗ္ဗကာရံ၊ ရှေးဦးစွာကုသိုလ်
ကောင်းမှုကို၊ ကရေတိ၊ ပြု၏။ သုဒေသိတေ၊ ကောင်းစွာဟောတော်မူအပ်
ကုန်သော၊ အပရိဟာနိယေ၊ မဆုတ်ယုတ်ခြင်းကို ဖြစ်စေတတ်ကုန်သော၊
သတ္တ၊ ခုနစ်ပါး ကုန်သော၊ ဧတေခေါဓမ္မေ၊ ထိုတရားတို့ကို၊ သေဝမာနော၊
မှီဝဲသော၊ သောဥပါသကော၊ ထိုဒါယကာသည်၊ သဒ္ဓမ္မာ၊ သူတော်ကောင်း
တရားမှာ၊ နပရိဟာယတိ၊ မဆုတ်ယုတ်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်
မူ၏။ ၊

ကောဒသမသုတ်ပြီး၏။

တတိယော၊ သုံးခုမြောက်သော၊ ဝဇ္ဇိသတ္တကဝဂ္ဂေါ၊ ဝဇ္ဇိသတ္တကဝဂ်
သည်၊ နိဗ္ဗိတေး၊ ပြီးခြင်းသို့ရောက်ပြီ၊ ၊ တဿ၊ ထိုဝဇ္ဇိသတ္တကဝဂ်၏၊ ဥဒါ
နံ၊ ဥဒါန်းသည်ကား၊ အာနန္ဒ၊ အာနန္ဒာမည်သော ဘိဇ္ဇု၊ သည်ထိမ်းသည်အပ်
သောကျောင်းတော်၌ဟောတော်မူအပ်သော အပရိဟာနိယတရားခုနစ်ပါး
လည်းကောင်း၊ ဝဿကာရောစ၊ ဝဿကာရပုဏ္ဏားအားဟောတော်မူအပ်
သော အပရိဟာနိယ တရားခုနစ်ပါးလည်းကောင်း၊ ဘိက္ခုကာ၊ ရဟန်းတို့
အားဟောတော်မူအပ်ကုန်သော၊ တိသတ္တကနိ၊ သုံးပါးသော သတ္တကတို့
လည်းကောင်း၊ ဗောဓိ၊ ဗောဇ္ဈင်ခုနစ်ပါးနှင့်စပ်၍ အပရိဟာနိယတရားကို
ဟောရာဖြစ်သော သုတ်လည်းကောင်း၊ သညာ၊ သညာခုနစ်ပါးနှင့် စပ်၍
အပရိဟာနိယတရားကိုဟောရာဖြစ်သော သုတ်လည်းကောင်း၊ ဧဒ္ဓ၊ နှစ်ပါး
ကုန်သော၊ တာနိစ၊ ထိုသေခရဟန်းဒါယကာတို့၏ ဆုတ်ယုတ်ကြောင်းဖြစ်
သော အပရိဟာနိယ တရားခုနစ်ပါးတို့ကို ဟောရာဖြစ်မသာ သုတ်လည်း
ကောင်း၊ ဝိပတ္တိစ၊ ဒါယကာတို့၏ ဝိပတ္တိတရားခုနစ်ပါးတို့ကို ဟောရာဖြစ်
သော သုတ်လည်းကောင်း၊ ပရာဘဝေါစ၊ ဒါယကာတို့၏ ပရာဘဝတရား
ခုနစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ထေတာ
နိ၊ ထိုသုတ်တို့သည်၊ ဥကာဒသ၊ တဆဲ့တသုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်
၏။ ဣတိ၊ ဤသည်လျှင်၊ ဥဒါနံ၊ ဥဒါန်းတည်း။ ၊

သတ္တကနိပါတ်ပဌမပဏ္ဍာသက-၄-ဒေဝတာဝဂ်၊

အဘခေါ၊ထိုအခါ၌၊ အညတရာ၊မထင်ရှားသော၊ ဒေဝတာ၊ နတ်သားလည်း၊ အဘိက္ကန္တနာယ၊ ညဦးယာပ်လွန်ပြီးသော၊ ရုက္ခိဟာ၊ သန်းခေါင်အခါ၌၊ အဘိက္ကန္တပဏ္ဍာ၊ အလွန်ရှစ်လိုဘွတ်သောအဆင်းရှိသည်ဖြစ်၍၊ ကေဝလကပ္ပံ၊ အလုံးစုံအကြွင်းမရှိသော၊ ဇေတဝနံ၊ ဇေတဝန်၊ ကျောင်းထောင်ကို၊ ဩဘာသေတွံ၊ ထွန်းဆင်းစေ၍၊ ယေန၊အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထူးများသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကံ၊ မိ၊ ကပ်ထေ၏ ဥပသကံ၊ မိထွာ၊ ကပ်ထေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရှိသောစွာရှိသိုး၍၊ ကေမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ အဋ္ဌာထိ၊ ထည်၏၊ ကေမန္တံ၊ သင့်တင့်ထောက်ပတ်သောအရပ်၌၊ ဌိတာခေါ၊ တည်ပြီးသော၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဇေတဝနံ၊ ဤစကားကို၊ အဂေါစ၊ ယျော့ကံ၏၊ ကိံ၊ အဂေါစ၊ အဘယ်သို့ယျော့ကံသနည်း၊ ဘန္တေ၊ မြတ်စွာထူးများ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤထူးများ ဤသည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနာယ၊ ဘိဝေသမာမိအစရှိသောဂုဏ်ကျေးဇူးတို့ဖြင့်မဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ သတ္တ၊ ခုနစ်ပါး ဤသည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ သတ္တဂါရဝဘာ၊ ထူးများ၌ရှိသောခြင်းရှိသောသူ၏အဖြစ်သည်းကောင်း၊ ဓမ္မဂါရဝတာ၊ ထူးများ၌ ရှိသောခြင်းရှိသောသူ၏ အဖြစ်သည်းကောင်း၊ သံစဂါရဝတာ၊ သံစ၌ ရှိသောခြင်းရှိသောသူ၏ အဖြစ်သည်းကောင်း၊ ဘိက္ခဂါရဝတာ၊ ဘိက္ခာသုံးပါး၌ ရှိသောခြင်းရှိသောသူ၏အဖြစ်သည်းကောင်း၊ သမာဓိဂါရဝတာ၊ သမာဓိတရား၌ရှိသောခြင်းရှိသောသူ၏အဖြစ်သည်းကောင်း၊ အပ္ပမာဒဂါရဝတာ၊ အပ္ပမာဒတရား၌ရှိသောခြင်းရှိသောသူ၏ အဖြစ်သည်းကောင်း၊ ပဋိနာန္တာရဂါရဝတာ၊ ပြုငှါလောကဝတ်အစေ့အစပ်ပြုခြင်း၌ ရှိသောခြင်းရှိသောသူ၏ အဖြစ်သည်းကောင်း၊ ဣတံ၊ ဣမေသတ္တ၊ ဤခုနစ်ပါးတို့သည်၊ ဘန္တေ၊ မြတ်စွာထူးများ၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤထူးတို့သည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနာယ၊ ဘိဝေသမာမိအစရှိသောဂုဏ်ကျေးဇူးတို့ဖြင့်မဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ ယျော့ကံ၏၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဣဒံဝနံ၊ ဤစကားကို၊ အဂေါစ၊ ယျော့ကံ၏၊ သတ္တာ၊ မြတ်စွာထူးများသည်၊ သမန္တညော၊ ကောင်းစွာ နှစ်သက်ထောဝ်မူသည်၊ အဟောထိ၊ ဖြစ်၏၊ အထခေါ၊

သတ္တကနိပါတ်ပဋ္ဌမပဏ္ဍိတသက-၄-ဒေဝတာဝဂ်၊ ၆၇

ထိုအခါ၌၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ သတ္တ၊ မြတ်စွာထုရားသည်၊
မေ၊ ငါ၏၊ ဝစနံ၊ စကားကို၊ သမန္တညော၊ နှစ်သက်တော်မူ၏၊ ဣ၊ မထိက တွာ
ဤ သို့လှလုံးသွင်း၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာ
ရှိခိုး၍၊ ပဒက္ခိတံ၊ လက်ျာရစ်ထည့်သည်ကို၊ ကတွာ၊ ပြု၍၊ ထေဇ္ဇေဝ ထို
အရပ်၌သာလျှင်၊ အန္တရဓာယိ၊ ကွယ်လေ၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝ၊
မြတ်စွာထုရား သာ၊ ဘဿရတ္ထိ သာ၊ ထိုညဉ့်၏၊ အစ္စပေ န၊ လူ့သောအခါ
၌၊ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ကိံအာမန္တေထိ၊
အဘယ်သို့ မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမံရတ္ထိံ၊ ဤသို့၊
အညတရာ၊ မဘင်ရှားသော၊ ဒေဝတာ၊ နတ်သားသည်၊ အဘိဏ္ဍန္တံ၊
ညဉ့်ဦးယံလွန်ပြီးသော၊ ရတ္ထိသာ၊ နန်းခေါင်အခါ၌၊ အဘိဏ္ဍန္တံ၊ အလွန်
နှစ်လိုဘွယ်သောအဆင်းရှိသည့်ဖြစ်၍၊ ကေဇေကပ္ပံ၊ အလုံးစုံအကြွင်း
သော၊ ဇေတဝနံ၊ ဇေတဝန်ကျောင်းတော်ကို၊ ဩဘာ၊ တွာ၊ ထွန်ပင်
စေ၍၊ ယေန၊ အကြင်အရပ်၌၊ အဟံ၊ ငါထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊
ထေန၊ ထိုအရပ်သို့၊ ဥပ၊ ကံသိ၊ ကပ်လေ၏၊ ဥပ၊ ကံသိတွာ၊ ကပ်လေ ပြီး၍၊
မံ၊ ငါထုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်စေ့
ပတ်သောအရပ်၌၊ အဋ္ဌာသိ၊ လည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧကမန္တံ၊ သင့်
တင့်စေ့ပတ်သောအရပ်၌၊ ဥတိ၊ ထည်ပြီးသော၊ သာဒေဝတာ၊
ထိုနတ်သားသည်၊ မံ၊ ငါထုရားကို၊ ထေဝံစနံ၊ ဤစကားကို၊ အဝေ၊ စေလျှောက်
၏၊ ကိံအဝေ၊ အဘယ်သို့လျှောက်သနည်း၊ အန္တေ၊ မြတ်စွာထုရား၊ သတ္တ၊
ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဘိက္ခုနော၊ ရဟန်းအား၊
အပရိဟာနာယ၊ ထို ဝဿမိအစရှိသောကျေးဇူးတို့ဖြင့်မဆုတ်ယုတ်ခြင်း
ငှါ၊ သံဝတ္ထန္တံ၊ ဖြစ်ကုန်၏၊ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်သည်
တို့နည်း၊ သတ္တ၊ ဂါရဝတာ၊ ထုရား၌ ရိုသေခြင်းရှိသော သူ၏အဖြစ်သည်၊
ကောင်း၊ ဓမ္မဂါရဝတာ၊ တရား၌ရှိသော ခြင်းရှိသောသူ၏အဖြစ်သည်၊ ကောင်း၊
ကံထဂါရဝတာ၊ သံဃာ၌ ရိုးသခြင်းရှိသောသူ၏ အဖြစ် ထည်းကောင်း၊
ဘိက္ခဂါရဝတာ၊ ဘိက္ခုသုံးပါး၌ ရိုသေခြင်းရှိသော သူ၏အဖြစ်ထည်း
ကောင်း၊ သမာဓိဂါရဝတာ၊ သမာဓိတရား၌ရှိသောခြင်းရှိသော သူ၏အဖြစ်
ထည်းကောင်း၊ အပ္ပမာဒဂါရဝတာ၊ အပ္ပမာဒတရား၌ရှိသောခြင်းရှိသောသူ၏
အဖြစ်ထည်းကောင်း၊ ပဋိသန္ဓာဂါရဝတာ၊ ပြုငှါသောကဝတ်အစုစုစပ်
ပြုခြင်း၌ ရိုသေခြင်းရှိသောသူ၏ အဖြစ်ထည်းကောင်း၊ ဣတိဣမေသတ္တ၊
ဤခုနစ်ပါးတို့သည်၊ ဘန္တေ၊ မြတ်စွာထုရား၊ ခေါ၊ စင်စင်၊ သတ္တ၊ ခုနစ်ပါး

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာ
 နာယ၊ သီလသမာဓိအစရှိသော ကျေးဇူးတရားတို့ဖြင့် မဆုတ်ယုတ်ခြင်းငှါ။
 သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျော့ကံ၏။ ဘိက္ခုဝေ၊ ရဟန်းတို့
 သားဒေဝတာ၊ ထိုနတ်သားသည်။ ဣဒံဝစံ၊ ဤစကားကို၊ အဝေါစ၊ ယျော့ကံ
 ၏။ ဣဒံဝစံ၊ ဤစကားကို၊ ဝတ္တာ၊ ယျော့ကံပြီး၍၊ ဝံ၊ ငါတုရားကို၊ အဘိဝါ
 ဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ပဒက္ခိဏံ၊ လက်ျာရစ်ထည့်သည်ကို၊ ကတွာ၊ ပြု၍၊
 ထက္ကေဝ၊ ထိုအရပ်၌သာလျှင်၊ အန္တရဓာယိ၊ ကွယ်လေ၏။ ဣတိ၊ ဤသို့၊
 အဝေါစ၊ မိန့်တော်မူ၏။ သတ္တုဂဗျာတုရား၌ အလေးအမြတ် ပြုခြင်းရှိ
 သည်လည်းဖြစ်သော၊ ဓမ္မဂဗျာတုရား၌ အလေးအမြတ် ပြုခြင်းရှိသည်လည်း
 ဖြစ်သော၊ သံဗော၊ သံဗာသံ၊ တိဗ္ဗဂါရဝေါ၊ ထက်သောရိုသေခြင်း ရှိသည်
 လည်းဖြစ်သော၊ သမာဓိဂါရဝတာပိစ၊ သမာဓိ၌ရှိသေခြင်း ရှိသည်လည်း
 ဖြစ်သော၊ သိက္ခာယ၊ သိက္ခာသံ၊ ပါးဘိ၌၊ တိဗ္ဗဂါရဝေါ၊ ထက်သောရိုသေ
 ခြင်းရှိသည်လည်းဖြစ်သော၊ အပ္ပမာဒဂဗျာ၊ အပ္ပမာဒတရား၌ ရိုသေခြင်းရှိ
 သည်လည်းဖြစ်သော၊ ပဇိသန္ဓာရဂါရဝေါစ၊ ငြိငြိထောကဝတ်၌ အစေ့အစပ်
 ပြုခြင်း၌ ရိုသေခြင်းရှိသည်လည်းဖြစ်သော၊ ဘိက္ခု၊ ရဟန်းသည်၊ ပရိဟာနာ
 ယ၊ သီလသမာဓိ အစရှိသော ဂုဏ်ကျေးဇူးတို့မှ ဆုတ်ယုတ် ခြင်းငှါ။
 အဘဗ္ဗော၊ မထိုက်၊ နိဗ္ဗာနသေဝ၊ နိဗ္ဗာန်၏သာလျှင်၊ သန္တိကော၊ အနီး၌၊
 ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဌမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓံဂုတ္တိံ၊ ဤညဉ့်၌၊ အညတရာ၊ မထင်ရှားသော၊
 ဒေဝတာ၊ နတ်သားသည်၊ အဘိက္ကန္တာယ၊ ညဉ့်ဦးဖ်လွန်ပြီးသော၊ ဂုတ္တိယာ၊
 သန်းခေါင်အခါ၌၊ အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်လိုဘွယ်သော အဆင်းရှိ
 သည်ဖြစ်၍၊ ကေဝကပ္ပံ၊ အလုံ့၍ အကြွင်းမရှိသော၊ ဇေတဝနံ၊ ဇေတဝန်
 ကျောင်းတော်ကို၊ ဩဘာသေတွာ၊ တွန်းထင်းစေ၍၊ ဟေန၊ အကြင်အရပ်
 ၌၊ အဟံ၊ ငါတုရားသည်၊ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်
 ထေ၏။ ဥပသင်္ကမိတွာ၊ ကပ်ထေပြီး၍၊ ဝံ၊ ငါတုရားကို၊ အဘိဝါဒေတွာ၊ ရိုသေ
 စွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်ယျောက်ပတ်သော အရပ်၌၊ အဋ္ဌာသိ၊ ထည်၏။
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧကမန္တံ၊ သင့်တင့်ယျောက်ပတ်သော အရပ်၌၊ ဌိတာ
 ခေါ၊ တည်ပြီးသော၊ သားဒေဝတာ၊ ထိုနတ်သားသည်၊ ဝံ၊ ငါတုရားကို၊ ဇေတံ

သတ္တကနိပါတ်ပဌမပစ္ဆာသက-၄-ဒေဝတာဝဂ်၊

ဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံအဝေါစ၊ အဘယ်သို့မိန့်
 တော်မူသနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ
 ဤတရားတို့သည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနာယ၊ သီလသမာဓိ
 အစရှိသော ကျေးဇူးတရားတို့ဖြင့် မဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်
 ကုန်၏။ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်သည်ကိုနည်း၊ သတ္တ၊
 ဂါရဝတာ၊ ဘုရား၌ရှိသေခြင်းရှိသောသူ၏အဖြစ် လည်းကောင်း၊ ဓမ္မဂါရဝ
 တာ၊ တရား၌ရှိသေခြင်း ရှိသောသူ၏အဖြစ် လည်းကောင်း၊ သံစာဂါရဝ
 တာ၊ သံစာ၌ရှိသေခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ သိက္ခာဂါရဝတာ
 သိက္ခာသုံးပါး၌ရှိသေခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ လမာဓိဂါရဝ
 တာ၊ သမာဓိတရား၌ရှိသေခြင်းရှိသောသူ၏အဖြစ် လည်းကောင်း၊ ဟိရိဂါ
 ရဝတာ၊ ဟိရိတရား၌ အထေးပြုခြင်းရှိသော သူ၏အဖြစ် လည်းကောင်း။
 ဩတ္တပ္ပဂါရဝတာ၊ ဩတ္တပ္ပတရား၌အထေးပြုခြင်းရှိသောသူ၏အဖြစ်လည်း
 ကောင်း၊ ဣတိဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊
 ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဘိက္ခု
 နော၊ ရဟန်းအား၊ အပရိဟာနာယ၊ သီလသမာဓိအစရှိသောဂုဏ်ကျေးဇူး
 တို့မှဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊
 ဝျောက်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဣဒံဝစနံ
 ဤစကားကို၊ အဝေါစ၊ ဝျောက်၏။ ကိံအဝေါစ၊ အဘယ်သို့ ဝျောက်
 သနည်း၊ ဣဒံဝစနံ၊ ဤစကားကို၊ ဝတ္ထာ၊ ဝျောက်ပြီး၍၊ ဝံ၊ ငါတုရားကို၊ အဘိ
 ဝါဒေတွာ၊ ရှိသေစွာရှိခိုး၍ ပဒက္ခိတံ၊ ထက်ရှာရစ်ထည့်သည်ကို၊ ကတု၊
 ပြု၍၊ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်၊ အန္တ ရဇာယိ၊ ကွယ်လေ၏။ ဣတိ၊ ဤသို့၊
 အဝေါစ၊ မိန့်တော်မူ၏။ သတ္တ၊ ဂရု၊ ဘုရား ၌အထေးအမြတ် ပြုခြင်းရှိသည်
 လည်းဖြစ်သော၊ ဓမ္မဂရု၊ တရား၌အထေးအမြတ် ပြုခြင်းရှိသည်လည်းဖြစ်
 သော၊ သံစော၊ သံစာ၌၊ တိဗ္ဗဂါရဝေါ၊ ထက်သောရှိသေ ခြင်း ရှိသည်
 လည်းဖြစ်သော၊ သမာဓိဂါရဝတာဝိစ၊ သမာဓိတရား၌ ရှိသေ ခြင်းရှိသည်
 လည်းဖြစ်သော၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ တိဗ္ဗဂါရဝေါ၊ ထက်သော
 ရှိသေခြင်းရှိသည်လည်း ဖြစ်သော၊ ဟိရိဩတ္တပ္ပသမ္ပန္နော၊ ဟိရိဩတ္တပ္ပ
 တရား၌ပြည့်စုံသော၊ သပ္ပတိသော၊ ဆရာ၏စကားကိုနာယူခြင်းရှိသော၊
 သဂါ၊ ဝေါ၊ ရှိသကမျိုး၌ခြင်းရှိသော၊ ဘိက္ခု၊ ဟောင်းသည်၊ ပရိဟာနာယ၊
 သီလသမာဓိအစရှိသောဂုဏ်ကျေးဇူးတို့မှဆုတ်ယုတ်ခြင်းငှါ၊ အဘဗ္ဗော၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ၊

မထိုက်၊ နိဗ္ဗာနသောဝါနိဗ္ဗာန်၏သာယျာဉ်၊ သန္တိကော၊ အနိးန္တိ၊ ဟောတိ၊ ဖြစ်
၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

နုတိယသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဣဒံ၊ ဤညဉ့်၌၊ အညတရာ၊ မထင်ရှားသော၊
ဒေဝတာ၊ နတ်သားသည်၊ (ထ)၊ ဝံ၊ ငါတုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊
အဝေါစ၊ ငျှောက်၏။ ကိံ၊ အဝေါစ၊ အဘယ်သို့၊ ငျှောက်သနည်။ တန္တေ၊
မြတ်စွာဘုရား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊
ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနာယ၊ သိလသမာဓိအစရှိသောကျေးဇူး
တရားတို့မှမဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ သတ္တ၊ ခုနစ်ပါးတို့
သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ သတ္တုဂါဝေတာ၊ ကုရား၌ရှိ သ
ခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ ဓမ္မဂါရဝတာ၊ တရား၌ရှိသေခြင်း
ရှိသောသူ၏အဖြစ်လည်းကောင်း၊ သံသံစာဂါရဝတာ၊ သံစာ၌ရှိသေခြင်း
ရှိသောသူ၏အဖြစ်လည်းကောင်း၊ သိက္ခာဂါရဝတာ၊ သိက္ခာသုံးပါး၌ရှိသေ
ခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ သမာဓိဂါရဝတာ၊ သမာဓိတရား၌
ရှိသေခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ သောဝစသာတာ၊ ဆိုလွယ်
သောစကားရှိသောသူ၏အဖြစ်လည်းကောင်း၊ ကထျာဏမိတ္တတာ၊ ကောင်း
သောအဆောင်မွန်းရှိသော သူ၏အဖြစ်လည်းကောင်း၊ ဣတိဣမသတ္တ၊
ဤခုနစ်ပါးတို့သည်၊ တန္တေ၊ မြတ်စွာဘုရား၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါး
ကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိ
ဟာနာယ၊ သိလသမာဓိအစရှိသောဂုဏ်ကျေးဇူးတို့မှဆုတ်ယုတ်ခြင်းငှါ၊
သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ငျှောက်၏။ ဘိက္ခုဝေ၊ ရဟန်း
တို့၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဣဒံဝစနံ၊ ဤစကားကို၊ အဝေါစ၊
ငျှောက်၏၊ ဣဒံဝစနံ၊ ဤစကားကို၊ ဝတော၊ ယျှောက်ပြီး၍၊ ဝံ၊ အကျွန်ုပ်ကို၊
အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ပဒက္ခိတံ၊ လကျောရစ်ထည့်သည်ကို၊
ကတွာ၊ ပြု၍၊ တတ္ထေဝ၊ ထိုအရပ်၌သာယျာဉ်၊ အန္တရောယံ၊ ကွယ်ထေ၏၊
ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ သတ္တုဂရ၊ သူရား၌အထေးအမြတ်ပြု
ခြင်းရှိသည်လည်းဖြစ်သော၊ ဓမ္မဂရ၊ တရား၌အထေးအမြတ်ပြုခြင်းရှိသည်
လည်းဖြစ်သော၊ သံစာ၊ သံစာ၌၊ ဟိဗ္ဗဂါရဝေါစ၊ ထက်သောရှိသေခြင်းရှိ
သည်လည်းဖြစ်သော၊ သမာဓိဂါရဝတာဝိစ၊ သမာဓိတရား၌ရှိသေခြင်းရှိ
သည်လည်းဖြစ်သော၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ ဟိဗ္ဗဂါရဝေါ၊ ထက်သော

ရိုသေခြင်း ရှိသည်လည်းဖြစ်သော၊ ကထုာထမိတ္တော၊ ကောင်းသော အဆွေခင်ပွန်း ရှိသည်လည်းဖြစ်သော၊ သုဝေဝ၊ ဆိုဆုံးမလွယ်သော စကားရှိသည်လည်းဖြစ်သော၊ သပ္ပတိသော၊ ဆရာ၏စကားကိုနာယူခြင်း ရှိသည်လည်းဖြစ်သော၊ သဂါရဝေါ၊ ရိုသေခြင်းရှိသည်လည်းဖြစ်သော၊ ဘိက္ခု၊ ရဟန်းသည်၊ ပရိဟာနယ၊ ဘိဝေသမာမိအစရှိသောဂုဏ်ကျေးဇူး တို့မှဆုတ်ယုတ်ခြင်းငှါ၊ အာဗ္ဗော၊ မထိုက်၊ နိဗ္ဗာနသေဝ၊ နိဗ္ဗာန်၏သာ လျှင်၊ သန္တိကေ၊ အနီး၌၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော် မူ၏။ ၊

တတိသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝရတ္ထိ၊ ဤညဉ့်၌၊ အညတရာ၊ မထင်ရှားသော၊ ဒေဝတာ၊ နတ်သားသည်၊ ဘိက္ကန္တယ၊ ညဉ့်ဦးယင်လွန်ပြီးသော၊ ရတ္တိယာ၊ သန်းခေါင်းအခါ၌၊ အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်လိုတွယ်သော အဆင်းရှိ သည် ဖြစ်၍၊ (ဝ)၊ ဘန္တေ၊ မြတ်စွာဘုရား၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေ ဓမ္မော၊ ဤ တရားတို့သည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနယ၊ ဘိဝေ သမာမိအစရှိသောကျေးဇူးတရားတို့မှ မဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ သတ္တ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အတယ်သည်တို့နည်း၊ သတ္တ၊ ဂါရဝတာ၊ ထုချား၌ရိုသေခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ ဓမ္မဂါရဝ တာ၊ တရား၌ရိုသေခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ သံဃဂါရဝတာ၊ သံဃာ၌ရိုသေခြင်းရှိသော သူ၏အဖြစ် လည်းကောင်း၊ ဘိက္ခဝဂါရဝတာ၊ ဘိက္ခဝာသုံးပါး၌ရိုသေခြင်းရှိသောသူ၏အဖြစ်လည်းကောင်း၊ သမာမိဂါရဝ တာ၊ သမာမိတရား၌ရိုသေခြင်းရှိသောသူ၏အဖြစ် လည်းကောင်း၊ သေဝ စသောတာ၊ ကောင်းစွာဆိုဆုံးမအပ်သော စကားရှိသော သူ၏အဖြစ်လည်း ကောင်း၊ ကထုာထမိတ္တတာ၊ ကောင်းသောအဆွေ ခင်ပွန်းရှိသောသူ၏ အဖြစ်လည်းကောင်း၊ ဣတိဣမေသတ္တ၊ ဤခုနစ်ပါးတို့သည်၊ ဘန္တေ၊ မြတ် စွာဘုရား၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မော၊ ဤတရားတို့ သည်၊ ဘိက္ခုနော၊ ရဟန်းအား၊ အပရိဟာနယ၊ ဘိဝေသမာမိအစရှိသော ကျေးဇူးတရားတို့မှဆုတ်ယုတ်ခြင်းငှါ၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့ အဝေါစ၊ ယျောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သာဒေဝတာ၊ ထိုနတ်သားသည်၊ ဣဒံဝစံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏၊ ဣဒံဝစံ၊ ဤစကားကို၊ ဝေတွာ၊ ယျောက်ပြီး၍၊ ဝံ၊ ငါဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိမိုး၍၊ ပဒက္ခိတံ၊

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

လကျာရစ်ထုည့်သည်ကို၊ ကတွာ၊ ပြု၍၊ တတ္ထေဝ၊ ထိုအရစ်၌သာလျှင်၊
 အန္တရဓာယိ၊ ကွယ်ထေ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထောင်မူ၏၊ ဝေံ၊ ဤတို့၊
 ဝဒတ္တ၊ မိန့်ထောင်မူအပ်သည်ရှိသော်၊ အာယသ္မာသာရိဝုတ္တော၊ အရှင်သာရိ
 ပုတ္တရာသည်၊ ဘဂဝန္တံ၊ မြဲ ဘွားထုရားကို၊ ဝေံဝစနံ၊ ဤစကားကို၊ အဝေါ
 စ၊ သျှောက်၏၊ ဣံ၊ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာ
 ထုရား၊ ခေါ၊ စင်စစ်၊ ဘဂဝတာ၊ မြတ်စွာထုရားသည်၊ ဝံခိတ္တေန၊ အကျဉ်း၊
 အားဖြင့်၊ ဘာထိကဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ ဤပါဠိ၏၊ အတ္ထံ၊
 အနက်ကို၊ ဝေံ၊ ဤသို့၊ ဝိတ္ထာနေန၊ အကျယ်အားဖြင့်၊ အဟံ၊ အကျွန်ုပ်သည်း
 အာဇာနာမိ၊ သိ၏၊ ဘန္တေ၊ မြတ်စွာထုရား၊ ဣဝ၊ ဤသာသနာတော်၌၊ ဘိက္ခု၊
 ရဟန်းသည်၊ အတ္တနာစ၊ မိမိသည်လည်း၊ သတ္ထုဂါရဝေါ၊ ထုရား၌ရှိသေ
 ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သတ္ထုဂါရဝတာယ၊ ထုရား၌ရှိသေခြင်းရှိ
 သည်၏အဖြစ်ဖြင့်လည်း၊ ဝဗ္ဘဝါဒိ၊ ကျေးဇူးကိုဆိုထေ့ရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ အညော၊ တပါးကုန်သော၊ ယေစထိက္ခု၊ အကြင်ရဟန်းသည်လည်း၊
 သတ္ထုဂါရဝ၊ ထုရား၌ရှိသေခြင်းရှိကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ တေစ၊
 ထိုရဟန်းတို့ကိုလည်း၊ သတ္ထုဂါရဝတာယ၊ ထုရား၌ရှိသေခြင်းရှိသည်၏
 အဖြစ်၌၊ သမာဒပေတိ၊ ဆောက်တည်စေ၏၊ အညော၊ တပါးကုန်သော၊
 ယေစထိက္ခု၊ အကြင်ရဟန်းတို့သည်လည်း၊ သတ္ထုဂါရဝ၊ ထုရား၌ရှိသေ
 ခြင်းရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ တေသံစ၊ ထိုရဟန်းတို့၏လည်း၊
 ဝဗ္ဘံ၊ ဝုတ်ကျေးဇူးကို၊ ကာစေန၊ လျှောက်ပတ်သောအခါ၌၊ ဘူတံ၊ ဟုတ်
 မှန်စွာ၊ တန္တံ၊ မှန်ကန်စွာ၊ ဘဏတိ၊ ပြောဆို၏၊ အတ္တနာစ၊ မိမိသည်လည်း၊
 ဓမ္မဂါရဝေါ၊ တရား၌ရှိသေခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ (လ)၊ သံစာဂါရ
 ဝေါ၊ သံစာ၌ရှိသေခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ သိက္ခာဂါရဝေါ၊ သိက္ခာ
 သုံးပါး၌ရှိသေခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သမာဓိဂါရဝေါ၊ သမာဓိတရား
 ၌ရှိသေခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သုဝစော၊ ဆိုလွယ်သော စကားရှိ
 သည်၊ ဟောတိ၊ ဖြစ်၏၊ ကလျာဏမိတ္တော၊ ကောင်းသော အဆွေခင်ပွန်းရှိ
 သည်၊ ဟောတိ၊ ဖြစ်၏၊ ကလျာဏမိတ္တတာယစ၊ ကောင်းသောအဆွေခင်
 ပွန်းရှိသောသူ၏အဖြစ်၏လည်း၊ ဝဗ္ဘဝါဒိ၊ ကျေးဇူးကို ဆိုထေ့ရှိသည်၊
 ဟောတိ၊ ဖြစ်၏၊ အညော၊ တပါးကုန်သော၊ ယေစထိက္ခု၊ အကြင်ရဟန်းတို့
 သည်လည်း၊ ကလျာဏမိတ္တော၊ ကောင်းသောအဆွေခင်ပွန်းရှိကုန်သည်၊
 နဟောန္တိ၊ မဖြစ်ကုန်၊ ယေစ၊ ထိုဟန်းတို့ကိုလည်း၊ ကလျာဏမိတ္တတာယ၊
 ကောင်းသောအဆွေခင်ပွန်းရှိသည်၏အဖြစ်၌၊ သမာဒပေတိ၊ ဆောက်တည်၏။

သတ္တကံနိပါတ်ဗဒ္ဓမပတ္ထာသက-၄-ဒေဝတာဝဂ်၊ ၇၃

အညေ၊ တပါးကုန်သော၊ ယေစဘိက္ခု။ အကြင်ရဟန်း တို့သည်လည်း၊
ကဏ္ဍာဏမ်က္ခာ၊ ကောင်းသော အဆွေခင်ပွန်းရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်
ကုန်၏၊ တေသံစ၊ ထိုရဟန်းတို့၏လည်း၊ ဝဏ္ဏံ၊ ကျေးဇူးကို၊ ကာဇေန၊ ထောက်
ပတ်သောအခါ၌၊ ဘူထံ၊ ဟုတ်မှန်စွာ၊ တစ္ဆံ၊ မှန်ကန်စွာ၊ ဘဏတိ၊ ပြောဆို
၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ခေါ၊ စင်စစ်၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊
ပံသိက္ခေန၊ အကျဉ်းအားဖြင့်၊ ဘာသိတဿ၊ ဟောတော် မူအပ်သော၊
ဣမဿ၊ ဤပါဠိ၏၊ အတ္ထံ၊ အနက်ကို၊ ဝေံ၊ ဤသို့၊ ဝိတ္ထာနေ၊ အကျယ်အား
ဖြင့်၊ အဘံ၊ အကျွန်ုပ်သည်၊ အာဇာနာမိ၊ သိပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊
ဈေျာက်၏၊ သာရိပုတ္တ၊ သာရိပုတ္တရား၊ သာရဿရ၊ ကောင်း၏ကောင်း၏၊
သာရိပုတ္တ၊ သာရိပုတ္တရား၊ သာရခေါ၊ ကောင်းစွာသာလျှင်၊ မယာ၊ ငါတုရား
သည်၊ သံသိက္ခေန၊ အကျဉ်းအားဖြင့်၊ ဘာသိတဿ၊ ဟောတော်မူအပ်သော၊
ဣမဿ၊ ဤပါဠိ၏၊ အတ္ထံ၊ အနက်ကို၊ ဝေံ၊ ဤသို့၊ ဝိတ္ထာနေ၊ အကျယ်အား
ဖြင့်၊ တံ၊ သင်သည်၊ အာဇာနာမိ၊ သိ၏၊ သာရိပုတ္တ၊ သာရိပုတ္တရား၊ ဣဝ၊
ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ အတ္တနာ၊ မိမိသည်၊ သတ္တု
ဂါရဝေါ၊ ဘုရား၌ရှိသေခြင်းရှိသည်၊ ဘောတိ၊ ဖြစ်၏၊ သတ္တုဂါရဝတာယစ၊
ဘုရား၌ရှိသေခြင်း ရှိသောသူ၏ အဖြစ်၏လည်း၊ ဝဏ္ဏဝါဒိ၊ ကျေးဇူးကို
ဆိုထေ့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အညေ၊ တပါးကုန်သော၊ ယေစဘိက္ခု။
အကြင်ရဟန်းတို့ သည်လည်း၊ သတ္တုဂါရဝါ၊ ဘုရား၌ရှိသေခြင်းရှိကုန်
သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ တေစ၊ ထိုရဟန်းတို့ကုန်လည်း၊ သတ္တုဂါရ
ဝတာယ၊ ဘုရား၌ရှိသေခြင်းရှိသည်၏အဖြစ်၌၊ သမာဓပေတိ၊ ဆောက်
တည်စေ၏၊ အညေ၊ တပါးကုန်သော၊ ယေစဘိက္ခု။ အကြင်ရဟန်းတို့သည်
လည်း၊ သတ္တုဂါရဝါ၊ ဘုရား၌ရှိသေခြင်းရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊
တေသံစ၊ ထိုရဟန်းတို့၏လည်း၊ ဝဏ္ဏံ၊ ကျေးဇူးကို၊ ကာဇေန၊ ထောက်ပတ်
သောအခါ၌၊ ဘူထံ၊ ဟုတ်မှန်စွာ၊ တစ္ဆံ၊ မှန်ကန်စွာ၊ ဘဏတိ၊ ပြောဆို၏၊
အတ္တနာမိမိသည်လည်း၊ ခမ္မဂါရဝေါ၊ တရား၌ရှိသေခြင်းရှိသည်၊ ဟော
တိ၊ ဖြစ်၏၊ (ထ)၊ သံဃာဂါရဝေါ၊ သံဃာ၌ရှိသေခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊
သိက္ခာဂါရဝေါ၊ သိက္ခာသုံးပါး၌ရှိသေခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏၊ သမာဓိ
ဂါရဝေါ၊ သမာဓိတရား၌ရှိသေခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သုဝစော၊
ဆိုလွယ်သောစကားရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကဏ္ဍာဏမ်က္ခော၊ ကောင်း
သောအဆွေခင်ပွန်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ကဏ္ဍာဏမ်က္ခတာယစ၊
ကောင်းသောအဆွေခင်ပွန်းရှိသောသူ၏အဖြစ်၏လည်း၊ ဝဏ္ဏဝါဒိ၊ ကျေးဇူး

ကိုဆိုထေ့ရှိသည်။ဟောတိ၊ဖြစ်၏။ အညော၊တပါးကုန်သော၊ ယေစဘိက္ခု။
 အကြင်ရဟန်းတို့သည်သည်း၊ ကဏ္ဍာထမိတ္တာ၊ကောင်းသောအဆွေခင်
 ဗွားရှိကုန်သည်၊ နဟောန္တိ၊မဖြစ်ကုန်၊ တေစ၊ ထိုရဟန်းတို့ကိုထည်း။
 ကဏ္ဍာထမိတ္တာယ၊ ကောင်းသောအဆွေခင်ပွန်းရှိသောသူ၏အဖြစ်၌၊
 သမ ခပေတိ၊သောကံကည်စေ၏။ အညော၊တပါးကုန်သော၊ ယေစဘိက္ခု။
 အကြင်ရဟန်းတို့ သည်သည်း၊ ကဏ္ဍာထမိတ္တာ၊ ကောင်းသောအဆွေ
 ခင်ပွန်းရှိကုန်သည်။ ဟောန္တိ၊ဖြစ်ကုန်၏။ တေသံစ၊ထိုရဟန်းတို့၏ထည်း။
 ဝဏ္ဏံ၊ကျေးဇူးကို၊ကာသေန၊လျှောက်ပတ်သောအခါ၌၊ တုတံ၊ တုတ်မှန်စွာ၊
 တန္တံ၊ မှန်ကန်စွာ။ ဘဏတိ၊ပြောဆို၏။ သာရိဂုတ္တ၊ သာရိဂုတ္တရာ၊ ခေါ၊
 စင်စစ်၊မယာ၊ငါတုရားသည်။ သံသိ၊ ကွန်း၊အကျဉ်းအားဖြင့်၊ဘာသိတဿ၊
 ဟောထော်မူအပ်သော၊ဣမဿ၊ဤပါဠိ၏။ အတ္ထော၊အနက်ကို၊ ဝေံ၊ဤသို့၊
 ဝိက္ခာရေန၊အကျယ်အားဖြင့်၊ ခဋ္ဌဗ္ဗော၊မှတ်အပ်၏။ဣတိ၊ဤသို့၊ အဝေါစ၊
 မိန့်တော်မူ၏။ ။

စတုတ္ထသုတ်ပြီး၏။

ဘိက္ခဝေ၊ရဟန်းတို့၊သတ္တတိ၊ရင့်စပါးကုန်သော၊အင်္ဂေတိ၊အင်္ဂါတို့နှင့်၊
 သမန္နာဂတော၊ ပြည့်စုံသော၊ မိတ္တော၊ အဆွေခင်ပွန်းဖြစ်သော၊ ဘိက္ခု၊
 ရဟန်းကို၊သေဝိတဗ္ဗော၊မှီဝဲအပ်၏။ ကထမေတိ၊ အဘယ်မည်ကုန်သော၊
 သတ္တတိ၊ရင့်စပါးကုန်သော၊ အင်္ဂေတိ၊အင်္ဂါတို့နှင့်၊ သမန္နာဂတော၊ပြည့်စုံ
 သော၊မိတ္တော၊အဆွေခင်ပွန်းဖြစ်သော၊ ဘိက္ခု၊ရဟန်းကို၊ သေဝိတဗ္ဗော၊
 မှီဝဲအပ်သည်း၊ ဒုဒ္ဒံ၊ သူတပါးတို့ ပေးနှိုင်းခဲ့သော ဘဏ္ဍာကို၊ ဒေါတိ၊
 ပေးတတ်၏။ဒုက္ကရံ၊ပြုနိုင်ခဲ့သောအမှုကို၊ ကရေတိ၊ပြု၏။ ဒုက္ခမံ၊ ညည်းခံ
 နှိုင်းခဲ့သောအရာကို၊ ခမတိ၊သည်းခံ၏။ အဿ၊ထိုအဆွေခင်ပွန်းဖြစ်သော
 ရဟန်းအား၊ဂုဠံ၊မိမိ၏ပျို၍၍အပ်သောအရာကို၊အာဝိ၊ထင်စွာ၊ကရေတိ
 ပြု၏။ အဿ၊ ထိုအဆွေခင်ပွန်းဖြစ်သောရဟန်း၏၊ ဂုဠံ၊ပျို၍၍အပ်သော
 အရာကို၊ပရိဂုဗ္ဘတိ၊ပျို၍၍အပ်၏။အာပဓါသု၊ဘေးရန်တို့ကြောင့်၊ နဗဟတိ၊
 မစွန့်၊ ဟဿ၊ ထိုအဆွေခင်ပွန်းဖြစ်သော ရဟန်းအား၊ ဝနေ၊ ဥစ္စာသည်၊
 ဝိတော၊ ကုန်သည်ရှိဘော်၊ ထံ၊ ထိုအဆွေခင်ပွန်းဖြစ်သောသူကို၊ နာတိ
 မညတိ၊မထံမဲ့မြင်မပြု၊ဣတိ၊ဤသို့၊ သတ္တတိ၊ရင့်စပါးကုန်သော၊အင်္ဂေတိ၊
 အင်္ဂါတို့နှင့်၊သမန္နာဂတော၊ပြည့်စုံသော၊မိတ္တော၊အဆွေခင်ပွန်းဖြစ်သော၊
 ဘိက္ခု၊ရဟန်းကို၊ သေဝိတဗ္ဗော၊ မှီဝဲအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊

သတ္တကနိပါတ်ပဌမပဏ္ဍိတသက-၄-ဒေဝတာဝဂ်၊ ၂၅

စင်စစ်၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဣမေတိအင်္ဂေတိ၊ ဤအင်္ဂါတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိက္ခော၊ အဆွေခင်ပွန်းဖြစ်သော၊ ဘိက္ခု၊ ရဟန်းကို၊ သေဝိတဗ္ဗော၊ မှီဝဲအပ်၏။ ဝိက္ခော၊ အဆွေခင်ပွန်းဖြစ်သော ရဟန်းသည်၊ ဒုဗ္ဗဒံ၊ သူ့ဘဝါးသို့ပေးနှိုင်ခဲ့သောဘဏ္ဍာကို၊ ဒဒါကိ၊ ပေးတတ်၏။ ဒုက္ကရံစာပိ၊ ပြုနိုင်ခဲ့သောအမှုကိုလည်း၊ ကုဗ္ဗတိ၊ ပြုတတ်၏။ အထောပိ၊ ထိုမှဘဝါးလည်း၊ အဿ၊ ထိုအဆွေခင်ပွန်း ဖြစ်သောရဟန်း၏၊ ဒုက္ခမာနံ၊ သည်းခံနှိုင်ခဲ့ကုန်သော၊ ဒုရုတ္တာနိ၊ မကောင်းသဖြင့်ဆိုအပ်သောစကားတို့ကို၊ ခမတိ၊ သည်းခံတတ်၏။ တဿ၊ ထိုအဆွေခင်ပွန်းဖြစ်သောရဟန်းအား၊ ဂုဗ္ဘဉ္စ၊ လျှို့ဝှက်အပ်သောအရာကိုလည်း၊ အက္ခာတိ၊ ပြောကြား၏။ အာပဗါ၊ သူ့ဘေးရန်ဖြစ်သောအခါကို၌၊ နုဗဟတိ၊ မဝှန်း၊ တဿ၊ ထိုအဆွေခင်ပွန်း ဖြစ်သောသူအား၊ ဝေနေ၊ ဥစ္စာသည်၊ ဝိဒဏ၊ ကုန်သည်ရှိသော်၊ တံ၊ ထိုအဆွေခင်ပွန်းဖြစ်သောသူကို၊ နာတိမညတိ၊ မထိခံမြင်မပြု၊ ဣတိ၊ ဤသို့၊ ဖ၊ မှီပုဂ္ဂလေ၊ အကြင်အဆွေခင်ပွန်းဖြစ်သောပုဂ္ဂိုလ်၌၊ ဧတေနိဋ္ဌာနာနိ၊ ထိုခုနစ်ပါးသော အကြောင်းကိုသည်၊ သံဝိဇ္ဇန္တိ၊ ရှိကုန်အံ့၊ တထာပိဓော၊ ထိုသို့ သဘောရှိသော ဝိဒေက္ခာ၊ အဆွေခင်ပွန်းဖြစ်သော၊ သော၊ ထိုပုဂ္ဂိုလ်ကို၊ ဝိတ္တကာမေန၊ အဆွေခင်ပွန်းကို အလိုရှိသောပုဂ္ဂိုလ်သည်၊ ဘဇိတဗ္ဗော၊ ဆည်းကပ်အပ်၏။ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်ထော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဝေဗ္ဗတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိက္ခော၊ အဆွေခင်ပွန်း ဖြစ်သော၊ ဘိက္ခု၊ ရဟန်းကို၊ ပဒုဗ္ဗမာနေဒပိ၊ မောင် မဲနှင့်ထုတ်အပ်သော်လည်း၊ သေဝိတဗ္ဗော၊ မှီဝဲအပ်၏။ ဘဇိတဗ္ဗော၊ ဆည်းကပ်အပ်၏။ ပယိဂ္ဂပါထိတဗ္ဗော၊ အဘန်အလဲလဲဆည်းကပ်အပ်၏။ ကာကမေတိ၊ အဘယ်မည်ကုန်သော၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဝေဗ္ဗတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိက္ခော၊ အဆွေခင်ပွန်းဖြစ်သော၊ ဘိက္ခု၊ ရဟန်းကို၊ ပဒုဗ္ဗမာနေဒပိ၊ မောင် မဲနှင့်ထုတ်အပ်သော်လည်း၊ သေဝိတဗ္ဗော၊ မှီဝဲအပ်၏။ ဘဇိတဗ္ဗော၊ ဆည်းကပ်အပ်၏။ ပယိဂ္ဂပါထိတဗ္ဗော၊ အဘန်အလဲလဲဆည်းကပ်အပ်၏။ ဝိယောစ၊ ချက်ဖြတ်နှိုးအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ မနာပေါစ၊ စိတ်နှလုံးဖြင့် ချောက်အပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ဂဂ္ဂစ၊ ကျောက်ထီးကဲ့သို့အထေး ပြုအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ဘာဝနိယောစ၊ ဥတ္တရိမနုဿဓမ္မဇ္ဇိ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

အစွမ်းဖြင့်ပွားစေအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ဝတ္ထုဝ၊ သူတပါးတို့
အားဆိုဆုံးမအပ်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ဝစနက္ခမောစ၊ သူတပါးတို့
ဆိုဆုံးမခြင်းငှါခံ့သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ဝတ္တိရံ၊ ဈာန်ဝိပဿနာမဂ်
ဖိုလ်နိဗ္ဗာန်ကိုမြှီသည်ဖြစ်၍ နက်နဲသော၊ ကထဉ္စ၊ စကားကိုလည်း၊ ကတ္တာ၊
ပြောဆိုတတ်သည်။ ဟောတိ၊ ဖြစ်၏။ အဋ္ဌာနေ၊ ဝဟန်းတို့၏အရာမဟုတ်
သည်၌၊ နောစနိယောဇကော၊ ယဉ်လည်း မယဉ်စေတတ်၊ ဣတိ၊ ဤသို့၊
သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေကိ၊ ထန်းတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံ
သော၊ မိတ္တော၊ အဆွေခင်ပွန်းဖြစ်သော၊ ဘိက္ခု၊ ဝဟန်းကို၊ ပနဇ္ဇမာနေနဝိ၊
မောင်းမဲနှင်ထုတ်အပ်သော်လည်း၊ သေဝိတဗ္ဗော၊ မြှီအပ်၏။ ဘဇိတဗ္ဗော၊
ဆည်းကပ်အပ်၏။ ပယိရူပါသိတဗ္ဗော၊ အဘန်တလဲလဲဆည်းကပ်အပ်၏။
ဘိက္ခဝေ၊ ဝဟန်းတို့ခေါ်စင်စစ်၊ သတ္တတိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိဓမ္မ
တိ၊ ဤဘုရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ မိတ္တော၊ အဆွေခင်ပွန်း
ဖြစ်သော၊ ပနဇ္ဇမာနေနဝိ၊ မောင်းမဲနှင်ထုတ်အပ်လော်လည်း၊ သေဝိတဗ္ဗော၊
မြှီအပ်၏။ ဘဇိတဗ္ဗော၊ ဆည်းကပ်အပ်၏။ ပယိရူပါသိတဗ္ဗော၊ အဘန်တလဲ
လဲဆည်းကပ်အပ်၏။ ဣတိ၊ ဤသို့၊ အဝေ၊ မိန့်တော်မူ၏။ ပိယောစ၊
ချစ်လည်းချစ်မြတ်အပ်၏။ ဝဂ္ဂစ၊ ကျောက်ထီးကဲ့သို့လည်းအလေးပြုအပ်၏။
ဘာဝနယောစ၊ ဥက္ကရိမန္တုဿဓမ္မ၏အစွမ်းဖြင့်လည်းပွားစေအပ်၏။ ဝတ္ထုဝ၊
သူတပါးတို့အားလည်း ဆိုဆုံးမအပ်၏။ ဝစနက္ခမောစ၊ သူတပါးတို့ဆို
ဆုံးမခြင်းငှါလည်းခံ့၏။ ဝတ္တိရံ၊ ဈာန်ဝိပဿနာမဂ်ဖိုလ်နိဗ္ဗာန်ကိုမြှီသည်ဖြစ်
၍နက်နဲသော၊ ကထဉ္စ၊ စကားကိုလည်း၊ ကတ္တာ၊ ပြောဆိုတတ်၏။ အဋ္ဌာနေ၊
ဝဟန်းတို့၏အရာမဟုတ်သည်၌၊ နောစနိယောဇကော၊ ယဉ်လည်းမယဉ်
စေတတ်၊ ဣတိ၊ ဤသို့၊ ဘောနိဗ္ဗာနာနိ၊ ထိုခုနစ်ပါးသောအကြောင်းတို့သည်၊
ယမိဂ္ဂုဇေ၊ အကြင်အဆွေခင်ပွန်းဖြစ်သောပုဂ္ဂိုလ်၌၊ သံဝိဇ္ဇန္တိ၊ ရှိကုန်အံ့၊
တထာပိဓေ၊ ထိုသို့သဘောရှိသော၊ အတ္ထကာမော၊ အကျိုးစီးပွားကိုအလို
ရှိသော၊ အနုကစ္ဆိကော၊ အကျိုးစီးပွားဖြင့်အစဉ်သနားထုတ်သော၊ မိတ္တော
အဆွေခင်ပွန်းဖြစ်သော၊ သော၊ ထိုဝဟန်းကို၊ နာယိယမာနေနဝိ၊ မောင်းမဲ
နှင်ထုတ်အပ်သော်လည်း၊ မိတ္တကာမေန၊ အဆွေခင်ပွန်းကို အလိုရှိသော
သူသည်၊ ဘဇိတဗ္ဗော၊ ဆည်းကပ်အပ်၏။ ဣတိ၊ ဤသို့၊ အဝေ၊ မိန့်တော်
မူ၏။ ။

ဆဗ္ဗသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊
 သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းကို၊ နိရိယေ၊ ဝါ၊ မကြာမြင့်မီ
 သာယျင်၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို၊
 သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိ
 ကတ္တာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရေယျ၊ နေရာ၏၊
 ကဘမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊
 တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ နိရိယေ
 ဝါ၊ မကြာမြင့်မီသာယျင်၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိ
 သန္တိဒါတို့ကို၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဥာဏ်
 ဖြင့်သိ၍၊ သန္တိ ကတ္တာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရေ
 ယျ၊ နေရာသနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣ၊ ဤသာသနာဝေ၊ ဝိန္ဒ၊ ဝိက္ခု၊
 ရဟန်းသည်၊ စတသော၊ စိတ်၏၊ ထိနတ္တံ၊ တွန့်သည်၏အဖြစ်သည်၊ ဥပ္ပန္နေ၊
 ဖြစ်သည်ရှိသော်၊ ဣဒံ၊ ဤသည်ကား၊ မေ၊ ငါ၏၊ စေတသော၊ စိတ်၏၊ ထိနတ္တံ၊
 တွန့်သည်၏အဖြစ်တည်း၊ ဣတိ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊
 ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ သံဝိတ္တံ၊ ချိုးအပ်
 သော၊ စိတ္တံ၊ စိတ်ကို၊ အဇ္ဈတ္တံ၊ မိမိသန္တာန်၌၊ မေ၊ ငါ၏၊ သံဝိတ္တံ၊ တွန့်သော၊
 စိတ္တံ၊ စိတ်တည်း၊ ဣ၊ ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာ
 နာတိ၊ အပြားအားဖြင့်သိ၏၊ ဗဟိန္ဒ၊ အပ၌ဖြစ်သော ကာမဂုဏ်ငါးပါးတို့၌၊
 မေ၊ ငါ၏၊ ဝိက္ခိတ္တံ၊ ပျံလွင့်သော၊ စိတ္တံ၊ စိတ်ကို၊ ဗဟိန္ဒ၊ အပ၌ဖြစ်သော ကာမ
 ဂုဏ်ငါးပါးတို့၌၊ မေ၊ ငါ၏၊ ဝိက္ခိတ္တံ၊ ပျံလွင့်သော၊ စိတ္တံ၊ စိတ်တည်း၊ ဣတိ၊
 ဤသို့၊ ယထာဘူတံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဇာနာတိ၊ အပြားအားဖြင့်
 သိ၏၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ ဝိဒိတာ၊ ထင်ရှားကုန်သော၊ ဝေဒနာ၊ ဝေဒနာ
 တို့သည်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဝိဒိတာ၊ ထင်ရှားကုန်သော၊ ဝေဒနာ၊ ဝေဒနာ
 တို့သည်၊ ဥပ္ပဇ္ဇဟန္တိ၊ ထင်ကုန်၏၊ ဝိဒိတာ၊ ထင်ရှားကုန်သော၊ ဝေဒနာ၊
 ဝေဒနာတို့သည်၊ အတ္တတ္ထံ၊ ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ ဝိဒိတာ၊
 ထင်ရှားကုန်သော၊ သညာ၊ သညာတို့သည်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊ ဝိဒိတာ၊
 ထင်ရှားကုန်သော၊ သညာ၊ သညာတို့သည်၊ ဥပ္ပဇ္ဇဟန္တိ၊ ထင်ကုန်၏၊ (ပ)၊
 ဝိဒိတာ၊ ထင်ရှားကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏၊
 ဝိဒိတာ၊ ထင်ရှားကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ ဥပ္ပဇ္ဇဟန္တိ၊ ထင်ကုန်
 ၏၊ ဝိဒိတာ၊ ထင်ရှားကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ အတ္တတ္ထံ၊
 ချုပ်ခြင်းသို့၊ ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ ခေါပန၊ စင်စစ်၊ သပ္ပါယာသပ္ပါယေသု၊

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ။

ထော့ကံပတ်သည် မထော့ကံပတ်သည်ဟု ဆိုအပ်ကုန်သော၊ ဟိနပဏီ
 တောသု၊ အယုတ်အမြတ် ဖြစ်ကုန်သော၊ ကဏ္ဍသက္က သပ္ပဋိဘာဂေသု၊
 ယူးသော အတ္တိဂိဓော မညှိုးညစ်သော အကုသိုလ်တရား ပြုစင်သော
 ကုသိုလ်တရားဟုဆိုအပ်ကုန်သော၊ ဓမ္မေယုတရားတို့၌၊ အသမ၊ ထိုရဟန်း
 သည်၊ နိမိတ္တံ၊ အကြောင်းကို၊ သုဂ္ဂဟိထံ၊ ကောင်းစွာယူအပ်သည်၊ သုမနသိ
 ကတံ၊ ကောင်းစွာလုံးသွင်းအပ်သည်၊ သုဗခာရိတံ၊ ကောင်းစွာမှတ်အပ်
 သည်၊ ပညာယ၊ ပညာဖြင့်၊ သပ္ပဋိပိဋံ၊ ကောင်းစွာ ထိုထွင်း၍ သိအပ်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ သက္ကဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေယုတရားတို့
 နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ နှစ်ရသေဝ၊ မကြာ
 မြင့်မီ သာသျှင်၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါဉာဏ်
 တို့ကို၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍၊
 သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရေယု၊ နေရာ၏
 ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သက္ကဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ
 ဓမ္မေယုတိ၊ ဤတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊
 နှစ်ရသေဝ၊ မကြာမြင့်မီသာသျှင်၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိ
 ဒါ၊ ပဋိသန္တိဒါဉာဏ်တို့ကို၊ သယံ၊ ကိုယ်တိုင်၊ အဘိညာ အဘိညာယ၊
 ထူးသောဉာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံ
 စေ၍၊ ဝိဟရေယု၊ နေရာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထော်မူ၏ ။

သက္ကမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သက္ကဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေယုတရားတို့နှင့်၊
 သမန္နာဂတော၊ ပြည့်စုံသော၊ သာရိပုတ္တော၊ သာရိပုတ္တရာသည်၊ စတသော၊
 ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါဘိက္ခို၊ သယံ၊ ကိုယ်တိုင်၊
 အဘိညာအဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်
 ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရေယု၊ နေရာ၏၊ ကဏ္ဍမေဟိ၊ အဘယ်မည်ကုန်
 သော၊ သက္ကဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေယုတရားတို့နှင့်၊ သမန္နာဂတော၊
 ပြည့်စုံသော၊ သာရိပုတ္တော၊ သာရိပုတ္တရာသည်၊ စတသော၊ ထေးပါးကုန်
 သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါဘိက္ခို၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာ
 ယ၊ ထူးသောဉာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊
 ပြည့်စုံစေ၍၊ ဝိဟရေယု၊ နေရာသည်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝေ၊ ဤသာသနာ
 တော်၌၊ သာရိပုတ္တော၊ သာရိပုတ္တရာသည်၊ စတသော၊ မိတ်၏၊ ထိနက္ခေ၊ တွန့်

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ

ပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို၊ သယံ၊ ကိုယ်တိုင်၊ အဘိညာ
အဘိညာယ၊ ထူးသောဥာဏ်ဖြင့်ထိ၍၊ သန္တိကတ္တော၊ မျက်မှောက်ပြု၍၊
ဥမသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ အဂေါ၊ မိန့်တော်မူ
၏။ ။

အဋ္ဌမသုတ်ပြီး၏

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊
သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တံစ၊ စိတ်ကိုလည်း၊
ဝသံ၊ အလိုသို့၊ ဝတ္တေဟိ၊ လိုက်၏။ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တဿ၊ စိတ်၏၊
ဝသေန၊ အလိုအားဖြင့်၊ နောစဝတ္တဟိ၊ ဖြစ်ကားမဖြစ်၊ ကတမေဟိ၊ အဘယ်
မည်ကုန်သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာ
ဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တံစ၊ စိတ်ကိုလည်း၊ ဝသံ၊
အလိုသို့၊ ဝတ္တေဟိ၊ လိုက်စေသနည်း။ ဘိက္ခု၊ ဟောင်းသည်၊ ဝိတ္တဿ၊
စိတ်၏၊ ဝသေန၊ အလိုအားဖြင့်၊ နောစဝတ္တဟိ၊ ဖြစ်ကား မဖြစ်သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသဘာဝတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊
သမာဓိ ကုသလော၊ မဟဂ္ဂုတ် ဈာန်သမာဓိ၌ လိပ်မာသည်။ ဟောတိ၊
ဖြစ်၏။ သမာဓိဿ၊ မဟဂ္ဂုတ်ဈာန် သမာဓိကို၊ ဝမာပတ္တိ ကုသလော၊
ဝင်စားခြင်း၌ လိပ်မာသည်။ ဟောတိ၊ ဖြစ်၏။ သမာဓိဿ၊ မဟဂ္ဂုတ်ဈာန်
သမာဓိ၏။ ဝိဘိကုသလော၊ တည်ခြင်း၌ လိပ်မာသည်။ ဟောတိ၊ ဖြစ်၏။
သမာဓိဿ၊ မဟဂ္ဂုတ်ဈာန်သမာဓိမှ၊ ဝဋ္ဌာနကုသလော၊ ထခြင်း၌လိပ်မာ
သည်။ ဟောတိ၊ ဖြစ်၏။ သမာဓိဿ၊ မဟဂ္ဂုတ်ဈာန်သမာဓိ၏။ ကဿုဏ
ကုသလော၊ ခုံသည်၏အဖြစ်၌လိပ်မာသည်။ ဟောတိ၊ ဖြစ်၏။ သမာဓိဿ၊
မဟဂ္ဂုတ်ဈာန်သမာဓိ၏။ ဂေါစဂ္ဂုကုသလော၊ ကျက်စားရာအာရုံ၌လိပ်မာ
သည်။ ဟောတိ၊ ဖြစ်၏။ သမာဓိဿ၊ မဟဂ္ဂုတ်ဈာန်သမာဓိကို၊ အဘိနိဟာရ
ကုသလော၊ အာရုံသို့ရှေးရှု ဆောင်ခြင်း၌ လိပ်မာသည်။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ၊ ဓမ္မေဟိ၊ ဤတရားတို့နှင့်၊
သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တံစ၊ စိတ်ကိုလည်း၊
ဝသံ၊ အလိုသို့၊ ဝတ္တေဟိ၊ လိုက်စေ၏။ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တဿ၊ စိတ်၏
ဝသေန၊ အလိုအားဖြင့်၊ နောစဝတ္တဟိ၊ ဖြစ်ကားမဖြစ်။ ဘိက္ခဝေ၊ ရဟန်းတို့၊
ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ၊ ဓမ္မေဟိ၊ ဤတရားတို့နှင့်၊
သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိတ္တံစ၊ စိတ်ကိုလည်း၊

အင်္ဂုတ္တိုရ်ပါဠိထောင်နိဿယ

သည်။ စိတ္တစ၊စိတ်ကိုလည်း၊ဝသံ၊အလိုသို့၊ ဝက္ကေတိ၊လိုက်စေ၏၊ယာဂိ
ပုက္ကော၊သာရိပုတ္တရာသည်၊ဝသေန၊အလိုအားဖြင့်၊ နောစဝက္ကတိ၊ဖြစ်ကား
မဖြစ်၊ဣတိ၊ဤသို့၊အဝေါစ၊မိန့်ထောင်မူ၏။ ။

ဒဿမသုတ်ပြီး၏။

အထခေါ၊ ထိုအခါ၌၊ အာယသ္မာသာရိပုက္ကော၊ အရှင်သာရိပုတ္တရာ
သည်၊ပုဗ္ဗန္တသမယံ၊ နံနက်အခါ၌၊ နိဝါဒေတွာ၊ သင်းပိုင်းကိုပြင်ဝတ်၍။
ပတ္တစီဝရံ၊သဝိတ်သင်္ကန်းကို၊အာဒါယ၊ယူ၍၊သာဝဏ္ဏိယံ၊သာဝဏ္ဏိပြည်သို့
ဝိဇ္ဇာယ၊ဆွမ်းအဖို့ငှါ၊ပါဝိထိ၊ဝင်လေ၏။ အထခေါ၊ထိုအခါ၌၊အာယသ္မ
ထောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ဇေတိသောပရိဝိတက္ကော၊
ဤသို့သောအကြံသည်၊အဟောသိ၊ဖြစ်၏။ ကိ'အဟောသိ၊အဘယ်သို့ဖြစ်
သနည်း၊သာဝဏ္ဏိယံ၊ သာဝဏ္ဏိပြည်သို့၊ ဝိဇ္ဇာယ၊ ဆွမ်းအဖို့ငှါ၊စရိတံ၊
သွားခြင်းငှါ။ အဟပ္ပဂေါခေါထာဝ၊ အလွန်စောသေးသည်သာလျှင်တည်း
အဟံ၊ငါသည်၊ ယေန၊အကြင်အရပ်၌၊ အညတံတ္ထိယာနံ၊ သာသနာတော်၌
ဖြစ်သောအယူမှတပါးသော အယူရှိကုန်သော၊ ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇ်၏။
အာရာမော၊အရံကျောင်းသည်၊ အတ္ထံ၊ရှိ၏။ ဇေန၊ထိုအရပ်သို့၊ဥပသင်္ကမေ
ယျံ၊ကပ်ရမှုကား၊ ယံနုန၊ကောင်းထေစွ။ ဣတိဇေတံသော ပရိဝိတက္ကော၊
ဤသို့သောအကြံသည်၊အဟောသိ၊ဖြစ်၏။အထခေါ၊ ထိုအခါ၌၊အာယသ္မာ
သာရိပုက္ကော၊အရှင်သာရိပုတ္တရာသည်၊ယေန၊အကြင်အရပ်၌၊ အညတံတ္ထိ
ယာနံ၊သာသနာတော်၌ ဖြစ်သောအယူမှ တပါးသော အယူရှိကုန်သော၊
ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇ်၏။ အာရာမော၊ အရံသည်။ အတ္ထံ၊ရှိ၏။ ဇေန၊
ထို အရပ်သို့ ဥပသင်္ကမိ၊ ကပ်လေ၏။ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊အည
တံတ္ထိယာနံ၊ သာသနာတော်၌ဖြစ်သော အယူမှတပါးသော အယူရှိကုန်
သော၊ ထေဟိပရိဗ္ဗာဇကေဟိ၊ ထိုပရိဗိုဇ်တို့နှင့်။ သမ္ဗိ၊တကွ၊သမ္ဗောဒိ၊
ဝမ်းမြောက် ဝမ်းသာပြောဟော၏။ သမ္ဗောဒနိယံ၊ ပမ်းမြောက်ဝမ်းသာ
ပြောဟောအပ်သော၊ သာရဏီယံ၊မပြတ်အောက်မေ့ အပ်သော၊ ဂ.ထံ၊
ဓကားကို၊ဝိ ဗာသာဓေတွာ၊ပြီဆုံးစေ၍၊ ဧကမန္တံ၊ သင့်ကုန်ထောက်ပတ်
သော အရပ်၌၊ နိသိဒိ၊ထိုင်နေ၏။ တေနခေါပနသပယေန၊ ထိုအခါ၌၊ထံနီ
ထိန္ဒ နံ၊အညီ အညွတ်နေကုန်သော၊ သန္နိပတိတာနံ၊အညီအညွတ်စည်ဝေး
ကုန်သော၊အညတံတ္ထိယာနံ၊ သာသနာတော်၌ဖြစ်သောတပါးသောအယူရှိ
ကုန်သော၊ပရိဗ္ဗာဇကောနံ၊ပရိဗိုဇ်တို့အား၊အန္တရာ၊အကြား၌၊ အယံကထာ၊

သတ္တကနိပါတ်ပဌမဇ္ဈက-၄-၆၈-၈၃

ဤစကားသည်ဥဒပါဒိထင်ရှားဖြစ်၏။ ကိဉ္စဥဒပါဒိ။ အဘယ်သို့ထင်ရှားဖြစ်သနည်း။ အာဝဿာ၊ ငါ့ရှင်ဘို့၊ ယောဟိကောပိ၊ အမှတ်မရှိသောရဟန်းသည်။ ဤဒုတိယသောနိ၊ တဆဲနှစ်နှစ်တို့ပတ်လုံး၊ ပရိပုဏ္ဏံ၊ ပြည့်စုံသော၊ ပရိသန္ဓိ စင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရတိကျင့်၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ နိဒ္ဒသော၊ တဆဲနှစ်နှစ်စသည်တဘန်မဖြစ်ပြန်လတ္တံ့။ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထိ၊ သင့်၏၊ ဣတိ၊ ဤသို့၊ အန္တရာအကြား၌၊ အယံကထာ၊ ဤစကားသည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ အထခေါ၊ ထိုအခါ၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ အညတိတ္ထိယာနံ၊ သာသနာတော်၌ ဖြစ်သောတပါးသော အယုဒ္ဓိကုန်သော၊ ယေထံပရိဗ္ဗာဇကနံ၊ ထိုပရိဗ္ဗိတဘို့၏၊ ဘာသိတံ၊ ဆိုအပ်သောစကားကို၊ နေဝအဘိနန္ဒိ၊ မနှစ်လည်းမနှစ်သက်၊ နုပ္ပဗိက္ခောထိ၊ မတားလည်းမတားမြစ်၊ အနဘိနန္ဒိတွာ၊ အလွန်မနှစ်သက်မူ၍၊ အပ္ပဗိက္ခောထိတွာ၊ မထားမြစ်မူ၍၊ အာသနာ၊ နေရာမှ ဥဋ္ဌာယ၊ ထ၍၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိက္ခေ၊ အထံ၌၊ ဘာသိတံ၊ ဟောတော်မူအပ်သော၊ ဧတဿ၊ ဤပါရှိ၏။ အတ္ထံ၊ အနက်ကို၊ အာဇာနိဿမိ၊ ထိအံ့။ ဣတိ၊ ဤသို့၊ ပတ္တမိ၊ ဖဲသွား၏။ အထခေါ၊ ထိုအခါ၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်သို့၊ ဝိဇ္ဇာယ၊ ဆွမ်းအဖို့ငှါ၊ စရိတွာ၊ တည်လည်၍၊ ပစ္စာက္ကံ၊ ဆွမ်းစားပြီးသည်မှနောက်၌၊ ဝိဇ္ဇာပါထပရိက္ကန္တော၊ ဆွမ်းခံရှာနေပုံသည်ရှိသော်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုမြတ်စွာဘုရားရှိတော်မူရာအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏။ ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ သဂန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရှိသောစွာရှိခဲ့၍၊ ဧကမန္တံ၊ သင့်ထင်ထောက်ပတ်သော အရပ်၌၊ နိသိဒ္ဓော၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်သင့်ထောက်ပတ်သောအရပ်၌၊ နိသိဒ္ဓော၊ သိင်နေပြီးသော၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧထံစနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ကိဉ္စအဝေါစ၊ အဘယ်သို့ဪသနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဣဝ၊ ဤအရပ်၌၊ အဟိ၊ အကျွန်ုပ်သည်၊ ပုဗ္ဗသမယံ၊ နံနက်အခါ၌၊ နိဝါသေတွာ၊ သင်းပိုင် ကိုပြင်ဝတ်၍၊ ပတ္တစိဝရံ၊ သဂိတ်သက်နိုးကို၊ ဒေါ၊ သူ၍၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်သို့၊ ဝိဇ္ဇာယ၊ ဆွမ်းအဖို့ငှါ၊ ပါဝိသိ၊ ဝင်ပြီ၊ ဘန္တေ၊ မြတ်စွာဘုရား၊ တဿမဟိ၊ ထိုအကျွန်ုပ်အား၊ ဧတံသော ပရိပိတက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊ ဖြစ်၏။ ကိဉ္စအဟောသိ၊ အဘယ်သို့ဖြစ်

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

သနည်း၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်သို့၊ ဝိဇ္ဇာယ၊ ဆွမ်းအဖို့၌၊ စရိတံ၊ ထုတ်
ထည်ခြင်း၌၊ အတိပ္ဓဂေါခေါတာဝ၊ အလွန်စောသေးသည်သာလျှင်လည်း၊
အဟံ၊ ငါဘုရားသည်၊ ယေန၊ အကြင်အရပ်၌၊ အညတိတ္ထိယာနံ၊ သာသနာ
တော်၌ဖြစ်သောထပါးသောအယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇ်တို့၏၊
အာရာမော၊ အရံသည်၊ အတ္တိဂါဇီ၊ တေန၊ ထိုပရိဗိုဇ်တို့၏အရံရှိရာအရပ်သို့၊
ဥပသင်္ဂဟေယျံ၊ ကပ်ရမှုကား၊ ယံနုန၊ ကောင်းလေစွ၊ ဣတိတေသောပရိ
ဝီတက္ကော၊ ဤသို့သောအကြံသည်၊ အဟောထိ၊ ဖြစ်၏၊ ဘန္တေ၊ မြတ်စွာ
ဘုရား၊ အထခေါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ ယေန၊ အကြင်အရပ်၌၊
အညတိတ္ထိယာနံ၊ သာသနာတော်၌ဖြစ်သောအယုဂ္ဂထပါးသောအယုဂ္ဂိကုန်
သော၊ ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇ်တို့၏၊ အာရာမော၊ အရံသည်၊ အတ္တိဂါဇီ၊ တေန၊
ထိုပရိဗိုဇ်တို့၏အရံရှိရာအရပ်သို့၊ ဥပသင်္ဂဟေယျံ၊ ကပ်လေ၏၊ ဥပသင်္ဂဟေ
ကပ်လေပြီး၍၊ အညတိတ္ထိယေဟိ၊ သာသနာတော်၌ဖြစ်သောအယုဂ္ဂထပါး
သောအယုဂ္ဂိကုန်သော၊ တေဟိပရိဗ္ဗာဇကေဟိ၊ ထိုပရိဗိုဇ်တို့နှင့်၊ သဒ္ဓိံ၊
တံကွ၊ သမ္မောဒိံ၊ ဝမ်းမြောက်ဝမ်းသာပြောဟော၏၊ သမ္မောဒနိယံ၊ ဝမ်း
မြောက်ဝမ်းသာပြောဟောအပ်သော၊ သာရဏိယံ၊ မပြတ်အောက်မေ့အပ်
သော၊ ကထံ၊ စကားကို၊ ဝီတိသာရေတွာ၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်တင့်
လျောက်ပတ်သောအရပ်၌၊ နိဝါဒိံ၊ ထိုင်နေ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ တေန
ခေါပနသမယေန၊ ထိုအခါ၌၊ သဒ္ဓိယိန္ဒာနံ၊ အညိအညွတ်နေကြကုန်သော၊
သဒ္ဓိပတိတာနံ၊ အညိအညွတ် စည်းဝေးကြကုန်သော၊ အညတိတ္ထိယာနံ၊
သာသနာတော်၌ဖြစ်သော အယုဂ္ဂထပါးသော အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇ
ကောနံ၊ ပရိဗိုဇ်တို့၏၊ အန္တရာ၊ အကြား၌ဖြစ်သော၊ အယံကထာ၊ ဤစကား
သည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ ကိံ ဥဒပါဒိ၊ အဘယ်သို့ထင်ရှားဖြစ်သနည်း၊
အာဂုဿော၊ ငါ့ရှင်တို့၊ ယေဟိကောပိ၊ အမှတ်မရှိသောရဟန်းသည်၊ ဣဒဿ
ဝဿာနိ၊ တဆွဲနှစ်နှစ်တို့ပတ်ဆုံး၊ ပရိပုဏ္ဏံ၊ ထက်ဝန်းကျင်မှပြည့်စုံသော၊
မဒိသုန္တံ၊ ထက်ဝန်းကျင်မှစင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်
ကို၊ စရတိ၊ ကျင့်၏၊ သောဘိက္ခု၊ ထိုရဟန်းကို၊ နိဗ္ဗသော၊ ဆွဲနှစ်နှစ်စသည်
တဘန်မရှိပြန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်း၌၊ အလံ၊ သင့်၏၊ ဣတိ၊
ဤသို့၊ အန္တရာ၊ အကြား၌ဖြစ်သော၊ အယံကထာ၊ ဤစကားသည်၊ ဥဒပါဒိ၊
ထင်ရှားဖြစ်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ အထခေါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်
သည်၊ အညတိတ္ထိ ဘာနံ၊ သာသနာတော်၌ဖြစ်သောအယုဂ္ဂထပါးသောအယု
ဂ္ဂိကုန်သော၊ တေသံပရိဗ္ဗာဇကောနံ၊ ထိုပရိဗိုဇ်တို့၏၊ ဘာသိတံ၊ ဆိုအပ်သော

အင်္ဂုတ္တိုရ်ပါဠိထောဝ်နိဿယံ။

လည်း၊ ဣစ္ဆာရိနယေ။ တုဏ္ဍာကိုပျောက်ခြင်း၌၊ အဓိဂတပေမော၊ မကင်း
သောချစ်မြတ်နိုးခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ ပဋိသန္ဓေ၊ ထေ၊ ထေယောကံ
အထည်းတည်းကိန်းအောင်းခြင်း၌၊ တိဗ္ဗန္တန္ဓော၊ ထက်သောကုသိုလ်ဆန္ဒရှိ
သည်၊ ဟောတိ၊ ဖြစ်၏။ အာယတိံစ၊ နောင်အခါ၌လည်း၊ ပဋိသန္ဓေ၊ ထေ၊
ထေယောကံအထည်းတည်းကိန်းအောင်းခြင်း၌၊ အဓိဂတပေမော၊ မကင်း
သောချစ်မြတ်နိုးခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဝိရိယာရေတ္တ၊ ဝိရိယကို
အားထုတ်ခြင်း၌၊ တိဗ္ဗန္တန္ဓော၊ ထက်သောကုသိုလ်ဆန္ဒရှိသည်၊ ဟောတိ၊
ဖြစ်၏။ အာယတိံစ၊ နောင်အခါ၌လည်း၊ ဝိရိယာရေတ္တ၊ ဝိရိယကိုအားထုတ်
ခြင်း၌၊ အဓိဂတပေမော၊ မကင်းသောချစ်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။
သတိနေပက္ကေ၊ သတိပညာ၌၊ တိဗ္ဗန္တန္ဓော၊ ထက်သောကုသိုလ်ဆန္ဒရှိသည်၊
ဟောတိ၊ ဖြစ်၏။ အာယတိံစ၊ နောင်အခါ၌လည်း၊ သတိနေပက္ကေ၊ သတိပညာ
၌၊ အဓိဂတပေမော၊ မကင်းသောချစ်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဒိဗ္ဗိပဋိ
ဝေဓေ၊ ပညာကိုထိုးတွင်း၍ထိခြင်း၌၊ တိဗ္ဗန္တန္ဓော၊ ထက်သောကုသိုလ်
ဆန္ဒရှိသည်၊ ဟောတိ၊ ဖြစ်၏။ အာယတိံစ၊ နောင်အခါ၌လည်း၊ ဒိဗ္ဗိပဋိဝေဓေ၊
ပညာကို ထိုးတွင်း၍ထိခြင်း၌၊ အဓိဂတပေမော၊ မကင်းသောချစ်မြတ်နိုး
ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဣတိဣမာနိသတ္တံ၊ ဤခုနစ်ပါးတို့တည်း၊ သာရိ
ပုတ္တံ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊ သတ္တံ၊ ခုနစ်ပါးကုန်သော၊ ဣမာနိနိဗ္ဗသ
ဝတ္ထုနိ၊ ဤဆွဲနှစ်နှစ်စသည်တဘန် မရှိပြန်လတ္တံ့ ဟုဆိုခြင်း၏ အကြောင်း
ဖြစ်သောတရားတို့ကို၊ မယာ၊ ဝါသည်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာ
ယ၊ ထူးသောဥာဏ်ဖြင့်ထိ၍၊ သန္တိကဘွာ၊ မျက်မှောက်ပြု၍၊ ပဝေဒိတာနိ၊
ဟောကြားအပ် ကုန်ပြီ၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊
ခုနစ်ပါးကုန်သော၊ ဣမေဟိနိဗ္ဗသဝတ္ထုဟိ၊ ဤဆွဲနှစ်နှစ်စသည်တဘန် မရှိပြန်
လတ္တံ့ ဟုဆိုခြင်း၏ အကြောင်းဖြစ်သောတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်
စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ နှိုဒသဝဿာနိ၊ တဆွဲနှစ်နှစ်တို့ပတ်လုံး၊ ပရိ
ပုဏ္ဏံ၊ ပြည့်စုံသော၊ ပရိသုဒ္ဓံ၊ စင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်
ကို၊ စေဝိစရတိ၊ အကယ်၍လည်း ကျင့်အံ့၊ ဘိက္ခု၊ ရဟန်းကို၊ နိဗ္ဗသော၊ ဆွဲနှစ်
နှစ်စသည်တဘန် မရှိပြန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထံ၊
သင့်၏။ စဘဝိ သတိဝဿာနိ၊ နှစ်ဆွဲလေးနှစ်တို့ ပတ်လုံး၊ ပရိပုဏ္ဏံ၊ ပြည့်စုံ
သော၊ ပရိသုဒ္ဓံ၊ စင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို၊ စေဝိစ
ရတိ၊ အကယ်၍လည်း ကျင့်အံ့၊ ဘိက္ခု၊ ရဟန်းကို၊ နိဗ္ဗသော၊ ဆွဲနှစ်နှစ်စသည်
တဘန် မရှိပြန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထံ၊ သင့်၏။ သတ္တိံ

သတ္တကနိပါတ်ပဋ္ဌမပဏ္ဍိတသက-၄-ဧဝတာဝဂ်၊ ၈၇

သဝဿာနိ၊ သုံးဆဲ့ခြောက်နှစ်တို့ပတ်လုံး၊ ပရိပုဏ္ဏုံ၊ ပြည့်စုံသော၊ ပရိသု
စင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စေဝိစရတိ၊ အကယ်၍
လည်းကျင့်အံ့၊ ဘိက္ခု၊ ရဟန်းကို၊ နိဗ္ဗသော၊ ဆဲနှစ်နှစ်စသည်တစာနမရှိပြန်
လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထံ၊ သင့်၏၊ အဋ္ဌတက္ကာရိ
သံဝဿာနိ၊ လေးဆဲ့ရှစ်နှစ်တို့ပတ်လုံး၊ ပရိပုဏ္ဏုံ၊ ပြည့်စုံသော၊ ပရိသုဋ္ဌံ၊ စင်
ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စေဝိစရတိ၊ အကယ်၍
လည်းကျင့်အံ့၊ ဘိက္ခု၊ ရဟန်းကို၊ နိဗ္ဗသော၊ ဆဲနှစ်နှစ်စသည်တစာနမရှိပြန်
လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထံ၊ သင့်၏၊ ဣတိ၊ ဤသို့၊ အဝေါ
စ၊ မိန့်တော်မူ၏။ ။

ကောဒသမသုတ်ပြီး၏။

ဘန္တေ၊ အရှင်ထုရားကဿ၊ ပ၊ ဣဒံသုတ္တံ၊ ဤဒုတိယနိဗ္ဗသဝတ္ထုသုတ်ကို၊
မေမယသ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သဗ္ဗုခါ၊
မျက်မှောက်တော်မူ၊ ဤသို့၊ သုထံ၊ ကြားအပ်ပါ၏၊ ကိံ သုထံ၊ အဘယ်
သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
ထုရားသည်။ ကောသမ္ဗိသံ၊ ကောသမ္ဗိပြည်၌၊ စောထိတာရာမေ၊ စောထိ
တာရုံကျောင်းတိုက်၌၊ ဝိဟရတိ၊ နေထော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ အာ
ယသ္မာအာနန္ဒော၊ အရှင်အာနန္ဒာသည်၊ ပုဗ္ဗန္တသမယံ၊ နံနက်အခါ၌၊ နိဝါ
သေတွာ၊ သင်းဒိုင်ကို ပြင်ဝတ်၍၊ ပဗ္ဗ၊ စိဝရံ၊ သပိတ်သက်နိုးကို၊ အာဓါယ၊
ယူ၍၊ ကောသမ္ဗိ၊ ကောသမ္ဗိပြည်သို့၊ ဝိဇ္ဇာယ၊ ဆွမ်းအဖို့ငှါ၊ ပါဝိသိ၊ ဝင်
လေ၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မာအာနန္ဒော၊ အရှင်အာနန္ဒာအား
တော်သောပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ
အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ ကောသမ္ဗိသံ၊ ကောသမ္ဗိပြည်၌၊ ဝိဇ္ဇာ
ယ၊ ဆွမ်းအဖို့ငှါ၊ စရိတုံ၊ တည်လည်ခြင်းငှါ၊ အတိပ္ပဂေါခေတာဝ၊ အလွန်
စောသေးသည်သာလျှင်တည်း၊ အဟံ၊ အကျွန်ုပ်သည်၊ အညတိ၊ ဣယာနံ၊
သာသနာဇော ဝိဋ္ဌိဖြစ်သော အယုဋ္ဌတပါးသော အယုဂ္ဂိကုန်သော၊ ပရိဗ္ဗာဇ
ကာနံ၊ ပရိဗိုဇ်တို့၏၊ အာရာမော၊ အရံကျောင်းသည်၊ အတ္ထိရှိ၏၊ တေန၊ ထို
အရံကျောင်းရှိရာအရပ်သို့၊ ဥပသင်္ကမေယျံ၊ ကပ်ရမှုကား။ ယံနုန၊ ကောင်း
လေစွ၊ ဣတိတေသောပရိဝိတက္ကော၊ ဤသို့သော အကြံသည်၊ အဟောသိ၊
ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မာအာနန္ဒော၊ အရှင်အာနန္ဒာသည်၊ ယေန
အကြင်အရပ်၌၊ အညတိ၊ ဣယာနံ၊ သာသနာတော်ဝိဋ္ဌိဖြစ်သော အယုဋ္ဌတပါး

သောအယူ ရှိကုန်သော၊ ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇိတိတို့၏၊ အာရာမော၊ အရံ
 ဘျောင်းသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရံကျောင်းရှိရာအရပ်သို့၊ ဥပသင်္ကမိ၊
 ကပ်ထေ၏။ ဥပသင်္ကမိယံ၊ ကပ်တေပြီး၍၊ အညတိတ္ထိယေဟိ၊ သာသနာတော်
 နှ့်ဖြစ်သောအယူမှတပါးသောအယူရှိကုန်သော၊ တေတိပရိဗ္ဗာဇကေဟိ၊ ထို
 ပရိဗိုဇိတိတို့နှင့်၊ သဒ္ဓိံ၊ တကွ၊ သဗ္ဗောဒိ၊ ဝမ်းမြောက် ဝမ်းသာပြောဟော၏။
 သဗ္ဗောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော၊ သာဓကိယံ၊ မပြတ်
 အောက်မေ့အပ်သော၊ ကထံ၊ စကားကို၊ ဝီတိသာဒေတွာ၊ ပြီးဆုံးစေ၍၊ ဧက
 မန္တံ၊ သင့်ဘင့် ထောက်ပတ်သောအရပ်၌၊ နိထိဒိ၊ ထိုင်နေ၏။ တေနခေါပန
 သမယေန၊ ထိုအခါ၌၊ သဒ္ဓိယိန္နာနံ၊ အညိအညွတ်နေကုန်သော၊ သဒ္ဓိပတိတာ
 နံ၊ အညိအညွတ်စည်းဝေးကုန်သော၊ အညတိတ္ထိယာနံ၊ သာသနာတော်နှ့်ဖြစ်
 သောအယူမှတပါးသောအယူရှိကုန်သော၊ တေသံပရိဗ္ဗာဇကောနံ၊ ထိုပရိဗိုဇိ
 တို့၏၊ အန္တရာ၊ အကြား၌ဖြစ်သော၊ အယံကထာ၊ ဤစကားသည်၊ ဥဒပါဒိ၊
 ထင်ရှားဖြစ်၏။ ကိံ ဥဒပါဒိ၊ အဘယ်သို့ထင်ရှားဖြစ်သနည်း၊ အာသုသော၊ ငါ့ရှင်
 တို့၊ ယေဟိကောစိ၊ အမှတ်မရှိသောရဟန်းသည်၊ စွါဒသဝဿာနိ၊ တဆဲ့
 နှစ်နှစ်တတ်ပတ်ထုံး၊ ပရိပုဏ္ဏံ၊ ပြည့်စုံသော၊ ပရိသုန္ဓိ၊ စင်ကြယ်သော၊ ဗြဟ္မစရိ
 ယံ၊ မြတ်သောအကျင့်ကို၊ စရတိ၊ ကျင့်၏။ တိက္ခ၊ ရဟန်းကို၊ နိဒ္ဒသော၊ ဆဲ့နှစ်
 နှစ်စသည်တရားမရှိပြန်ထွက်၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထံ၊
 သင့်၏။ ဣတိ၊ ဤသို့၊ အန္တရာ၊ အကြား၌ ဖြစ်သော၊ အယံကထာ၊ ဤစကား
 သည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏။ အထခေါ၊ ထိုအခါ၌၊ အာယသ္မာအာနန္ဒော၊
 အရှင်အာနန္ဒာသည်၊ အညတိတ္ထိယာနံ၊ သာသနာတော်နှ့် ဖြစ်သောအယူမှ
 တပါးသော အယူရှိကုန်သော၊ တေသံပရိဗ္ဗာဇကောနံ၊ ထိုပရိဗိုဇိ တို့၏၊
 ဘာထိတံ၊ ဆိုအပ်သောစကားကို၊ နေဝအဘိနန္ဒိ၊ မနှစ်လည်း မနှစ်သက်၊
 နပုဗ္ဗိက္ကောထိ၊ မတားလည်းမတားမြစ်၊ အနဘိနန္ဒိတွာ၊ မနှစ်သက်မူ၍၊
 အပ္ပဗိက္ကောထိတွာ၊ မတားမြစ်မူ၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊ ဘဂဝ
 ဟော၊ မြတ်စွာထုရား၏၊ သန္တိကော၊ အနီး၌၊ ဘာထိတဿ၊ ဆိုအပ်သော၊
 တေဿ၊ ဤပါဠိ၏အတ္ထံ၊ အနက်ကို၊ အာဇာနိဿာမိ၊ ထိအံ၊ ဣတိ၊ ဤသို့၊ ပက္က
 မိ၊ ဖဲသွားထေ၏။ အထခေါ၊ ထိုအခါ၌၊ အာယသ္မာအာနန္ဒော၊ အရှင်အာနန္ဒာ
 သည်၊ ကောသဒ္ဓိယံ၊ ကောသဒ္ဓိပြည်၌၊ ဝိဇ္ဇာယ၊ ဆွမ်းအထိုငှါ၊ စရိတွာ၊
 ထည့်ထည်၍၊ ပစ္စာတတ္ထံ၊ ဆွမ်းစားပြီးသည်မှ နောက်၌၊ ဝိဇ္ဇာပါတ
 ပဒိက္ကန္တာ၊ ဆွမ်းခံရှာမှ ဖဲခဲ့သည်ရှိသော်၊ ယေန၊ အကြင်အရပ်၌၊ ဘဂ
 ဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိရှိ၏။ တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်ထေ

သတ္တကနိပါတ်ပဋ္ဌမပဏ္ဍာသက-၄-ဒေဝတာဝဂ်၊ ၈၆

၏၊ ဥပသကံဒိတ္တာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အထိဝါ
ဒေတ္တာ၊ ရှိသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊
နိသိဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိန္ဒေန
ခေါ၊ ထိုင်နေပြီးသော၊ အစေ့သွာအာနန္ဒော၊ အရှင်အာနန္ဒာသည်၊ ဘဂဝန္တံ၊
မြတ်စွာထုရားကို၊ ဧတံဝစနံ၊ ဤသို့သောစကားကို၊ အဝေါစ၊ ဝျှောက်၏၊
ကိံအဝေါစ၊ အဘယ်သို့ ဝျှောက်သနည်း၊ ဘန္တေ၊ အရှင်ထုရား၊ ဣဝ၊
ဤအရပ်၌၊ အဟိ၊ အကျွန်ုပ်သည်၊ ဓုပ္ပန္န၊ သမယံ၊ နံနက်အခါ၌၊ နိဝါသေတွာ၊
သင်းဒိုင်၊ ဆိုပြင်ဝတ်၍၊ ပတ္တစိဝရံ၊ သဗိတ်သင်္ကန်းကို၊ အာဒါယ၊ ယူ၍၊
ကောသမ္ဘိယံ၊ ကောသမ္ဘိပြည်၌၊ ဝိဏ္ဏာယ၊ ဆွမ်းအဖို့ငှါ၊ ပါဝိထိံ၊ ဝင်
၏၊ ဘန္တေ၊ အရှင်ထုရား၊ ထဿမတ္တံ၊ ထိုအကျွန်ုပ်အား၊ ဧတံဧသောပရိ
ဝိဘက္ခော၊ ဤသို့သောအကြံသည်၊ အဟောထိ၊ ဖြစ်၏၊ ကိံအဟောထိ၊
အဘယ်ကဲ့သို့ဖြစ်သနည်း၊ ကောသမ္ဘိယံ၊ ကောသမ္ဘိပြည်၌၊ ဝိဏ္ဏာယ၊ ဆွမ်း
အဖို့ငှါ၊ စရိတံ၊ တွည့်လည်ခြင်းငှါ၊ အကိပ္ပဂေါခေါတာဝံ၊ အလွန်စောစေး
သည်သာသျှင်တည်း၊ အဟိ၊ အကျွန်ုပ်သည်၊ ယေန၊ အကြင်အရပ်၌၊ အည
တိတ္ထိံ၊ သာနံ၊ သာသနာတော်၌ဖြစ်သောအယူမှတစ်ပါးသောအယူရှိကုန်သော
ပရိဗ္ဗာဇကောနံ၊ ပရိဗိုဇ်တို့၏၊ အာရာမော၊ အရံသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊
ထိုအရပ်သို့၊ ဥပသကံ၊ မယျံ၊ ကပ်မှုကား၊ ယံနု၊ ကောင်းစေစွ၊ ဣတိဧတံ
ဧသောပရိဝိဘက္ခော၊ ဤသို့သောအကြံသည်၊ အဟောထိ၊ ဖြစ်၏၊ (ဇ)ဧတိ
ထိပရိဗိုဇ်တို့နှင့်၊ သဒ္ဓိံ၊ ထက္ခ၊ သဓမ္မာဒိံ၊ ဝမ်းမြောက်ဝမ်းသာပြောဟော၏၊
သဓမ္မာဒနိံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော၊ သာရဏီယံ၊ မပြတ်
သောအောက်မှအပ်သော၊ ကတံ၊ စကားကို၊ ဝိကိသာရေတွာ၊ အသက်
ထက်ဆုံးအောက်မှစ၍၊ ဧကမန္တံ၊ သင့်တင့် လျောက်ပတ်သောအရပ်၌၊
နိသိဒိံ၊ ထိုင်နေ၏၊ ဘန္တေ၊ အရှင်ထုရား၊ တေနခေါပနုသမယေန၊ ထိုအခါ၌၊
သန္နိထိန္နာနံ၊ အညီအညွတ် နေကြကုန်သော၊ သန္နိပတိတာနံ၊ အညီအညွတ်
စည်းဝေးကြကုန်သော၊ အညတိတ္ထိံ၊ သာနံ၊ သာသနာတော်၌ဖြစ်သောအယူမှ
တစ်ပါးသောအယူရှိကုန်သော၊ ဘေသံပရိဗ္ဗာဇကောနံ၊ ထိုပရိဗိုဇ်တို့၏၊ အန္တ
ဗျာ၊ အကြား၌ဖြစ်သော၊ ကာ၊ စကားသည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ ကိံဥဒ
ပါဒိ၊ အဘယ်သို့ထင်ရှားဖြစ်သနည်း၊ အာဝုဿာ၊ ငါ့ရှင်တို့၊ ယေဝဟိကောဝိ
အမှတ်မရှိသောသူသည်၊ ဒွါဒသဝဿာနိ၊ တဆဲ့နှစ်နှစ်တို့ ကာလပတ်လုံး၊
ပရိပုဏ္ဏံ၊ ထက်ဝန်ကျင့်၍ပြည့်စုံသော၊ ပရိသန္တံ၊ ထက်ဝန်ကျင့်၍ စင်ကြယ်
သော၊ ဗြဟ္မစရိသံ၊ မြတ်သော အကျင့်ကို၊ စရတိ၊ ကျင့်၏၊ ဘိက္ခု၊ ရဟန်းကို၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

နိဒ္ဒသော၊ ဆဲနှစ်နှစ်စသည် တဘန်မရှိပြန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဝစနာယ၊ ဆိုခြင်းငှါ၊ အထံ၊ သင့်၏၊ ဣတိ၊ ဤသို့၊ အန္တရာ၊ အကြား၌၊ ကထာ၊ စကားသည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ ဘန္တေ၊ အရှင်ဘုရား၊ အထဂေါ၊ ထိုအခါ၌၊ အဟံ၊ အကျွန်ုပ်သည်၊ အညကိတ္တိယာနံ၊ သာသနာတော်၌ ဖြစ်သော အယုတ္တတပါးသော အယုဂ္ဂိကုန်သော၊ လေထံပရိဗ္ဗာဇကောနံ၊ ထိုပရိဗိုဇ်တို့၏၊ ဘာထိတံ၊ ဆိုအပ်သော စကားကို၊ နေဝအဘိနန္ဒိ၊ မနှစ်ထည်းမနှစ်သက်၊ အပ္ပမ္ပိက္ကောသိမတားထည်းမတားမြစ်၊ အနထိနန္ဒိတွာ၊ မနှစ်သက်မူ၍၊ အပ္ပမ္ပိက္ကောသိတွာ၊ မဆဲရေးမူ၍၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံထော်၌၊ ဘာထိတဿ၊ ဆိုအပ်သော၊ ဧတဿ၊ ထိုပါဠိ၏၊ အတ္ထံ၊ အနက်ကို၊ အာဇာနိဿာမိ၊ ထိအံ၊ ဣတိမနထိကရိတွာ၊ ဤသို့နှစ်သုံးသွင်း၍၊ ပက္ကမိ၊ ပဲထေ၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဣမတ္ထိ၊ ဓမ္မဝိနယေ၊ ဤသုတ်အဘိဓမ္မာဝိနည်းဟုဆိုအပ်သော သာသနာတော်၌၊ ကေဝလံ၊ သက်သက်၊ ဝဿဂဏနမတ္တေန၊ နှစ်ကို ရေတွက်ခြင်းမျှဖြင့်၊ ဘိက္ခု၊ ရဟန်းသည်၊ နိဒ္ဒသော၊ ဆဲနှစ်နှစ်စသည်တဘန်မရှိပြန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ပညာပေတံ၊ ပညတ်ခြင်းငှါ၊ သက္ကာနုခေါ၊ တတ်နိုင်ပါအံ့သော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ အာနန္ဒ၊ အာနန္ဒာ၊ ဣမတ္ထိ၊ ဓမ္မဝိနယေ၊ ဤသုတ်အဘိဓမ္မာဝိနည်းဟုဆိုအပ်သော သာသနာတော်၌၊ ကေဝလံ၊ အထုံးရံသော၊ ဝဿဂဏနမတ္တေန၊ နှစ်ကို ရေတွက်ခြင်းမျှဖြင့်၊ ဘိက္ခု၊ ရဟန်းသည်၊ နိဒ္ဒသော၊ ဆဲနှစ်နှစ်စသည်တဘန်မရှိပြန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ပညာပေတံ၊ ပညတ်ခြင်းငှါ၊ နုခေါသက္ကာ၊ မတတ်ကောင်း၊ အာနန္ဒ၊ အာနန္ဒာ၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမာနိနိဒ္ဒသဝတ္ထုနိ၊ ဤဆဲနှစ်နှစ်စသည်တဘန်မရှိပြန်လတ္တံ့၊ ဟုဆိုခြင်း၏ အကြောင်းဖြစ်သော တရားတို့ကို၊ မယာ၊ ငါသည်၊ ထယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသော ဉာဏ်ဖြင့်ထိ၍၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ပဝေဒိတာနိ၊ ဟောကြားအပ်ကုန်၏၊ သတ္တ၊ ခုနစ်ပါးတို့ဟူသည်၊ ကတမာနံ၊ အတယ်သည်တို့နည်း၊ အာနန္ဒ၊ အာနန္ဒာ၊ ဣဝ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ဟိရိမာ၊ ကာယဒုစရိုက် စသည်တို့မှ ရှက်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဩတ္တပ္ပိ၊ ကာယဒုစရိုက် စသည်တို့မှ ကြောက်ထန်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဗဟုထုတော၊ များသော အကြားအမြင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာဓုဒ္ဓဝိရိယော၊ အားထုတ်အပ်သောဝိရိယရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သတိမာ၊ သတိနှင့်ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ပညာ၊ ပညာနှင့်ပြည့်စုံ

သတ္တကနိပါတ်ဝဋ္ဋမပတ္ထာသက-၄-ဒေဝတာဝဂ်၊ ၉၀

သည်၊ဟောတိ၊ ဖြစ်၏၊ ဣတိဣမာနိသတ္တံ၊ ဤခုနစ်ပါးတို့တည်း၊ အာနန္ဒ၊
အာနန္ဒ၊ခေါ၊စင်စစ်၊သတ္တ၊ခုနစ်ပါးကုန်သော၊ ဣမာနိနိဒ္ဓသဝတ္ထု၊နိ၊ဤဆဲ
နှစ်နှစ်စသည်တဘန်မရှိပြန်လတ္တံ့၊ ဟုဆိုခြင်း၏အကြောင်းဖြစ်သောတရား
တို့ကို၊မယာ၊ ဝါထုရားသည်၊ သယံ၊ကိုလိုတိုင်၊ အဘိညာအဘိညာယ၊
ထူးသောဥာဘင်ဖြင့်ထိ၍၊ သတ္တိကတွာ၊ မျက်မှောက်ပြု၍၊ ပဝေဒိတာနိ၊
ဟောကြားအပ်ကုန်၏၊ အာနန္ဒ၊အာနန္ဒ၊ ခေါ၊စင်စစ်၊ သတ္တဏိ၊ခုနစ်ပါး
သော၊ ဣမေတိနိဒ္ဓသဝတ္ထု၊ဏိ၊ ဤဆဲနှစ်နှစ်စသည်တဘန် မရှိပြန်လတ္တံ့၊
ဟုဆိုခြင်း၏ အကြောင်းဖြစ်သော တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံ
သော၊ဘိက္ခု၊ရဟန်းသည်၊ ခုဒ္ဓသဝဿာနိ၊ တဆဲနှစ်နှစ်တို့ကာလပတ်လုံး၊
ပရိပုဏ္ဏံ၊ထက်ဝန်းကျင်မှပြည့်စုံသော၊ပရိသန္ဓံ၊ထက်ဝန်းကျင်မှစင်ကြယ်
သော၊ဗြဟ္မစရိယံ၊မြတ်သောအကျင့်ကို၊စေဝိစရတိ၊ အကယ်၍ကျင့်သည်
ဖြစ်အံ့၊ဘိက္ခု၊ ရဟန်းသည်၊ နိဒ္ဓသော၊ ဆဲနှစ်နှစ်စသည်တဘန်မဖြစ်ပြန်
လတ္တံ့၊ဣတိ၊ဤသို့၊ဝစနာယ၊ဆိုခြင်းငှါ၊အလံ၊သင့်၏၊စတုရီသတိဝဿာ
နိ၊နှစ်ဆဲထေးနှစ်တို့ကာလပတ်လုံး၊ပရိပုဏ္ဏံ၊ထက်ဝန်းကျင်မှပြည့်စုံသော၊
ပရိသန္ဓံ၊ထက်ဝန်းကျင်မှ စင်ကြယ်သော၊ဗြဟ္မစရိယံ၊မြတ်သော အကျင့်
ကို၊စေဝိစရတိ၊အကယ်၍ကျင့်အံ့၊ဘိက္ခု၊ရဟန်းသည်၊နိဒ္ဓသော၊ဆဲနှစ်နှစ်
စသည်တဘန်မဖြစ်ပြန်လတ္တံ့၊ဣတိ၊ဤသို့၊ဝစနာယ၊ဆိုခြင်းငှါ၊အလံ၊သင့်
၏၊ ဆတ္တိံသဝဿာနိ၊အနှစ်ခြေခယ်တို့ကာလပတ်လုံး၊ ပရိပုဏ္ဏံ၊ထက်
ဝန်းကျင်မှပြည့်စုံသော၊ ပရိသန္ဓံ၊ထက်ဝန်းကျင်မှစင်ကြယ်သော၊ဗြဟ္မစရိ
ယံ၊မြတ်သောအကျင့်ကို၊စေဝိစရတိ၊ အကယ်၍ကျင့်အံ့၊ သိက္ခ၊ရဟန်း
သည်၊နိဒ္ဓသော၊ဆဲနှစ်နှစ်စသည်တဘန်မဖြစ်ပြန်လတ္တံ့၊ ဣတိ၊ဤသို့၊ဝစနာ
ယ၊ဆိုခြင်းငှါ၊ အလံ၊သင့်၏၊ အဋ္ဌစက္ကာရီသဝဿာနိ၊ လေးဆဲနှစ်နှစ်တို့
ကာလပတ်လုံး၊ပရိပုဏ္ဏံ၊ထက်ဝန်းကျင်မှပြည့်စုံသော၊ပရိသန္ဓံ၊ထက်ဝန်းကျင်
မှစင်ကြယ်သော၊ဗြဟ္မစရိယံ၊မြတ်သောအကျင့်ကို၊စေဝိစရတိ၊ အကယ်၍
ကျင့်အံ့၊ဘိက္ခု၊ရဟန်းသည်၊နိဒ္ဓသော၊ဆဲနှစ်နှစ်စသည်တဘန်မရှိပြန်လတ္တံ့၊
ဣတိ၊ဤသို့၊ဝစနာယ၊ဆိုခြင်းငှါ၊အလံ၊သင့်၏၊ ဣတိ၊ဤသို့၊အဝေါစ၊ခိန္တ
ထောံမူ၏၊ စေတုတ္ထော၊ထေးခုမြောက်သော၊ဒေဝတာဝဂ္ဂေါ၊ဒေဝတာဝဂ်
သည်၊နိဗ္ဗိထော၊ပြီးခြင်းသို့ရောက်ပြီ၊ ထဿ၊ထိုဒေဝတာဝဂ်၏၊ဥဒါနံ၊
ဥဒါနံသည်ကား၊ အပ္ပမာဒံ၊အပ္ပမာဒဂါရဝတာတရား၊ထျှင်ခုနစ်ခုမြောက်
ရှိသောအပ္ပရိဟာနိယ တရားခုနစ်ပါးတို့ကို ဟောရာဖြစ်သောသုတ်လည်း
ကောင်း၊ဟိရောတ္တပ္ပံ၊ ဟိရိဂါရဝတာဩတ္တပ္ပဂါရဝတာတရားထျှင်ခုနစ်ခု

မြောက်ရှိသော အပရိဟာနိသတရား ခုနစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်
 ထည်းကောင်း၊ သုဝစောစ၊ သုဝစ သတတရား သျှင်ခုနစ်ခု မြောက်ရှိသော၊
 အပရိဟာနိသ တရားခုနစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်ထည်းကောင်း၊
 ဝိညတ္တံ၊ အကျယ်ဖြစ်သော၊ ဘေဝုဝဂ္ဂသံ၊ သောဝဂ္ဂသတတရား သျှင်ခုနစ်
 ခု မြောက်ရှိသော အပရိဟာနိသတရား ခုနစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်
 ထည်းကောင်း၊ ဧန္တ၊ နှစ်ပါးကုန်သော၊ ဝိက္ကော၊ မြစ်အစ်သော အဆွေခင်ပွန်း
 တို့ကိုဟောရာဖြစ်သော သုတ်ထည်းကောင်း၊ ဧန္တ၊ နှစ်ပါးကုန်သော၊ ပဓိသန္တိဒါ
 ပဓိသန္တိဒါးထေးပါးတို့ကိုမျက်မှောက်ပြုခြင်း၏ အကြောင်းဖြစ်သော တရား
 ခုနစ်ပါးနှင့်ပြည့်စုံသော ရဟန်းတို့ကိုဟောရာဖြစ်သော သုတ်ထည်းကောင်း၊
 ဧန္တ၊ နှစ်ပါးကုန်သော၊ သမာဓိစ၊ သမာဓိတရားတို့ကိုဟောရာဖြစ်သော သုတ်
 တို့ထည်းကောင်း၊ အပရေ၊ ထိုမှတစ်ပါးကုန်သော၊ ဧန္တဝိ၊ နှစ်ပါးထည်းဖြစ်
 ကုန်သော၊ နိဒ္ဒိဋ္ဌာ၊ ညွှန်ပြအပ်ကုန်သော၊ နိဒ္ဒသဝတ္ထု၊ ဆဲနှစ်နှစ်စသည်
 တာဝန်မရှိပြန်သတ္တံ့ ဟုဆိုခြင်း၏ အကြောင်းဖြစ်သော တရားတို့ကိုဟော
 ရာဖြစ်သော သုတ်တို့ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ တေတာနိ၊ ဆဲနှစ်နှစ်
 စသည်တာဝန်မရှိပြန်သတ္တံ့ ဟုဆိုခြင်း၏ အကြောင်းဖြစ်သော တရားတို့ကို
 ဟောရာဖြစ်သော တရားတို့သည်၊ ဧဒံ၊ ထဆဲနှစ်ပါးတို့သည်၊ ဟောန္တိ၊
 ဖြစ်ကုန်၏၊ ဣတိ၊ ဤသည် သျှင်၊ ဥဒါနံ၊ ဥဒါနံ တည်း။

သတ္တကနိပါတ်ပဌမပဏ္ဏာသက-၅-မဟာယညဝဂ်။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝိညာထဌိတိယော၊ ပဓိသန္ဓေဝိညာဉ်၏ထည်ရာဖြစ်
 သောပုဂ္ဂိုလ်တို့သည်၊ ဣမာသတ္တ၊ ဤခုနစ်ယောက်တို့ထည်း၊ သတ္တ၊ ခုနစ်
 ယောက်သောပုဂ္ဂိုလ်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခုဝေ၊
 ရဟန်းတို့၊ နာနာက္ကကာယာ၊ အထူးထူးသောသဘောရှိသော ခန္ဓာကိုယ်ရှိ
 ကုန်သော၊ နာနာက္ကထညိနော၊ အထူးထူးသောသဘောရှိသော ပဓိသန္ဓေ
 သညာရှိကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏၊ သေယျထာဝိ၊
 အဘယ်သူတို့ကဲ့သို့နည်း၊ မနုဿောစသေယျထာဝိ၊ လူတို့ကဲ့သို့ ထည်း
 ကောင်း၊ ဧကပ္ပေ၊ အချို့ကုန်သော၊ ဒေဝါစသေယျထာဝိ၊ ကာမာစစရ
 နတ်တို့ကဲ့သို့ ထည်းကောင်း၊ ဧကပ္ပေ၊ အချို့ကုန်သော၊ ဝိနိပါတိကာစ
 သေယျထာဝိ၊ ချမ်းသာအပေါင်းမှ ဘောက်ပြန်လျက် ကျသောဝေမာနိက
 ပြိတ္တာတို့ကဲ့သို့ ထည်းကောင်း၊ အယံ၊ ဤလူအစရှိသော သတ္တဝါအပေါင်း

သတ္တကနိပါတ်ပဌမပဉ္စောသက-၅-မဟာယညဝဂ်၊ ၆၃

သည်။ ပဌမာ၊ ရှေးဦးစွာသော၊ ဝိညာဏဋ္ဌိတိ၊ ပဋိသန္ဓေဝိညာဉ်၏တည်ရာ ဖြစ်သောပုဂ္ဂိုလ်မည်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ နာနတ္တကာယာ၊ အထူးထူး သော သဘောရှိသော ခန္ဓာကိုယ်ရှိကုန်သော၊ ဧကတ္တသညိနော၊ တူသော သဘောရှိသော ပဋိသန္ဓေသညာ ရှိကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏။ သေယျထာပိ၊ အဘယ်သူတို့ ကဲ့သို့နည်း၊ ပဌမာထိ နိဗ္ဗတ္တာ၊ ပဌမဈာန်ကြောင့် ဖြစ်ကုန်သော၊ ဗြဟ္မာယိကာ၊ ပဌမဈာန်ဗြဟ္မာ အပေါင်း၌ ဖြစ်ကုန်သော၊ ဒေဝါသေယျထာပိ၊ ဗြဟ္မာတို့ ကဲ့သို့တည်း၊ အယံ၊ ဤပဌမဈာန်ထံ၌ ဖြစ်သော ဗြဟ္မာအပေါင်းသည်၊ ဒုတိယာ၊ ဒုတိယော ကံမြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ပဋိသန္ဓေဝိညာဉ်၏ တည်ရာဖြစ်သော ပုဂ္ဂိုလ်မည်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧကတ္တကာယာ၊ တူသောသဘော ရှိသောခန္ဓာကိုယ်ရှိ ကုန်သော၊ နာနတ္တသညိနော၊ အထူးထူးသောသဘော ရှိသောပဋိသန္ဓေသညာရှိကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန် ၏။ သေယျထာပိ၊ အဘယ်သူတို့ကဲ့သို့နည်း၊ အာဘဿရာ၊ အာဘဿရာထံ၌ ဖြစ်ကုန်သော၊ ဒေဝါသေယျထာပိ၊ ဗြဟ္မာတို့ကဲ့သို့တည်း၊ အယံ၊ ဤအာ ဘဿရာထံ၌ဖြစ်သောဗြဟ္မာအပေါင်းသည်၊ တတိယာ၊ သုံးယောက်မြောက် သော၊ ဝိညာဏဋ္ဌိတိ၊ ပဋိသန္ဓေဝိညာဉ်၏တည်ရာဖြစ်သော ပုဂ္ဂိုလ်မည်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧကတ္တကာယာ၊ တူသောသဘောရှိသော ခန္ဓာကိုယ် ရှိကုန်သော၊ ဧကတ္တသညိနော၊ တူသော သဘောရှိသော ပဋိသန္ဓေသညာ ရှိကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏။ သေယျထာပိ၊ ဥပမာ မည်သည်ကာ။ သုဘကိဏ္ဍာ၊ သုဘကိဏ္ဍာထံ၌ ဖြစ်ကုန်သော၊ ဒေဝါ သေယျထာပိ၊ နတ်တို့ကဲ့သို့လည်းကောင်း၊ အယံ၊ ဤသုဘကိဏ္ဍာထံ၌ဖြစ် သောဗြဟ္မာအပေါင်းသည်၊ စတုတ္ထာ၊ ထေးယောက်မြောက်သော၊ ဝိညာဏ ဋ္ဌိတိ၊ ပဋိသန္ဓေဝိညာဉ်၏တည်ရာဖြစ်သောပုဂ္ဂိုလ်မည်၏။ ဘိက္ခုဝေ၊ ရဟန်း တို့၊ သဗ္ဗသော၊ အလုံးစုံသော၊ ဓူပသညာနံ၊ ဓူပသညာတို့ကို၊ သမတိက္ကမာ၊ ကောင်းစွာလွန်ခြင်းကြောင့်၊ ပဋိဗာသညာနံ၊ ဝတ္ထုအရံတို့၏ အချင်းချင်း ထိခိုက်ခြင်းကြောင့်ဖြစ်သောပဋိသန္ဓေဝိညာဉ်သညာတို့၏၊ အတ္တဂီမာ၊ ချင်ခြင်း ကြောင့်၊ နာနတ္တသညာနံ၊ အထူးထူးသောသဘော ရှိသောကမဝစရေညာ တို့ကို၊ အမနသိကာရာ၊ ဒုလ္လိမသွင်းဂြင်းကြောင့်၊ အာကာသော၊ အာကာသ ကသိုဏ်းသည် ကြည့်အပ်သော ကသိုဏ်းကိုးပါးတို့တွင် ထပါးပါးကိုခွဲ၍ အေဝံသော ကောင်းကင် ပညာတ်သည်။ အနန္တော၊ ဥပါဒ်ဋီတင်အားဖြင့် အပိုင်းအခြားမရှိ၊ ဣတိ၊ ဤသို့၊ ဘာဝေတွာ၊ ပွားစေ၍၊ အာကာသာနဗ္ဗယတနု

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ပဂါ၊ အာကာသာနဉ္စယတနသံသိုကင်၍ရောက်ကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏။ အယံ၊ ဤသည်လျှင်၊ ပဉ္စမာ၊ ငါးခုမြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာဏဋ္ဌိတိတည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သဗ္ဗသော၊ အချင်းခပ်ဆိမ်း၊ အာကာသာနဉ္စယတနံ၊ အပိုင်းအခြားမရှိသောကောင်းကင်ပညတ်လျှင်အာရုံရှိသော အာကာသာနဉ္စယတနချာန်ကို၊ သမတိက္ကမ္မ၊ ကောင်းစွာလွန်၍၊ ဝိညာဏံ၊ ပဌမာရပုဂ္ဂိညာဉ်သည်။ အနန္တ၊ ဥပါန် ဌိတင်အားဖြင့် အပိုင်းအခြားမရှိ၊ ဣတိ၊ ဤသို့၊ ဘာပေတွာ၊ ပွားစေ၍၊ ဝိညာဏဉ္စယတနပဂါ၊ ဝိညာဏဉ္စယတနသံသိုကင်၍ ရောက်ကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏။ အယံ၊ ဤဝိညာဏဉ္စယတနသံသို ကင်၍ဖြစ်သော ဗြဟ္မာအပေါင်းသည်၊ ဆဋ္ဌာ၊ ရွှေကံယောက်မြောက်သော၊ ဝိညာဏဋ္ဌိတိ၊ ပဋိသန္ဓေဝိညာဉ်၏တည်ရာဖြစ်သောဝုတ္တိတံမည်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သဗ္ဗသော၊ အချင်းခပ်ဆိမ်း၊ ဝိညာဏဉ္စယတနံ၊ အပိုင်းအခြားမရှိသောပဌမာရပုဂ္ဂိညာဉ်လျှင် အာရုံရှိသောဝိညာဏာယတနချာန်ကို၊ သမတိက္ကမ္မ၊ လွန်၍၊ ကိပ္ပိ၊ စိုးစဉ်းရှားနတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ ဘာပေတွာ၊ ပွားစေ၍၊ အာကိဉ္စညာယတနပဂါ၊ အာကိဉ္စညာယတနသံသိုကင်၍ရောက်ကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ သန္တိ၊ ရှိကုန်၏။ အယံ၊ ဤအာကိဉ္စညာယတနသံသိုကင်၍ဖြစ်သော ဗြဟ္မာအပေါင်းသည်၊ သတ္တမာ၊ ခုနစ်ပါးကုန်သော၊ ဝိညာဏဋ္ဌိတိ၊ ဝိညာဏဋ္ဌိတိတည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝိညာဏဋ္ဌိတိယော၊ ဝိညာဏဋ္ဌိတိတို့သည်၊ ဣမာ၊ ခေါသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ဣတိ၊ ဤသို့၊ အဝေ၊ စ၊ မိန့်တော်မူ၏။ ။

ပဌမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သမာပိပရိက္ခာရာ၊ သမာပိ၏အဆောက်အပြီဖြစ်ကုန်သောတရားတို့သည်။ ဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ သတ္တ၊ ခုနစ်ပါးတို့ဟူသည်၊ ကဟမေ၊ အဘယ်သည်တို့နည်း၊ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမဂ္ဂင်လည်းကောင်း၊ သမ္မာသင်္ကပ္ပေ၊ သမ္မာသင်္ကပ္ပမဂ္ဂင်လည်းကောင်း၊ သမ္မာဝါစာ၊ သမ္မာဝါစာခွင်လည်းကောင်း၊ သမ္မာကမ္မန္တေ၊ သမ္မာကမ္မန္တမဂ္ဂင်လည်းကောင်း၊ သမ္မာအာဇီဝေ၊ သမ္မာအာဇီဝမဂ္ဂင်လည်းကောင်း၊ သမ္မာဝါယာမေ၊ သမ္မာဝါယာမမဂ္ဂင်လည်းကောင်း၊ သမ္မာသတိ၊ သမ္မာသတိ မဂ္ဂင်လည်းကောင်း၊ ဣတိဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်မသာ၊ ဣမေဟိအင်္ဂေဟိ၊ ဤအင်္ဂါတို့သည်။

သတ္တကနိပါတ်ပဌမပဏ္ဍိတသက-၅-မဟာယညဝဂ်၊ ၆၅

ပရိက္ခရာ၊ ထက်ဝန်းကျင်မှပြုအပ်သော၊ ဝိတ္တဿ၊ ဝိတ်၏၊ ယာဇကေဂ္ဂတာ၊ အကြင်တစ်ခုတည်းသော အာရုံ၏ အဖြစ်သည်။ အတ္ထိ၊ ရှိ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အယံ၊ ဤသမ္မာဒိဗ္ဗစသော ခုနစ်ပါးသော မဂ္ဂင်တရားကို၊ အနိယော၊ မြတ်သော၊ တဿ သမ္မာ သမာဓိဿ၊ ထိုသမ္မာ သမာဓိ၏၊ ဥပနိသော ဣတိ၊ အကြောင်းဟူ၍လည်းကောင်း၊ ပရိက္ခရာ ဣတိ၊ အသောက်အစို့အခြံအရံဟူ၍လည်းကောင်း၊ ဝုဇ္ဈတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့အဝေါစ၊ မိန့်တော်မူ၏။ ။

ဒုတိယသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့အပျို၊ မီးတို့သည်၊ ဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း။ သတ္တ၊ ခုနစ်ပါးတို့ဟူသည်။ ကတမေ၊ အဘယ်သည်တို့နည်း။ ရာဂဂ္ဂိ၊ ရာဂတည်းဟူသော မီးလည်းကောင်း၊ ဒေါသဂ္ဂိ၊ ဒေါသတည်းဟူသော မီးလည်းကောင်း၊ မောဟဂ္ဂိ၊ မောဟတည်းဟူသော မီးလည်းကောင်း၊ အာဟုနေယျဂ္ဂိ၊ အဝေးမှဆောင်အပ်သော ပူဇော်အထူးကို ခံထိုက်သော အမိအဘတည်းဟူသော မီးလည်းကောင်း၊ ဂဟပတဂ္ဂိ၊ အိမ်ရှင်ယောက်ျားတည်းဟူသော မီးလည်းကောင်း၊ ဒက္ခိဏေယျဂ္ဂိ၊ မြတ်သော အလှူကိုခံထိုက်သော ရဟန်းသံဃာ တည်းဟူသော မီးလည်းကောင်း၊ ကဋ္ဌဂ္ဂိ၊ ထင်းမီးလည်းကောင်း၊ ဣတိ ဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ အပျို၊ မီးတို့သည်၊ ဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း။ ဣတိ၊ ဤသို့အဝေါစ၊ မိန့်တော်မူ၏။ ။

တတိယသုတ်ပြီး၏။

ထေနခေါပနသမယေန၊ ထိုအခါ၌၊ ဥဂ္ဂတသရိဿ၊ ဥဂ္ဂတသရိယအမည်ရှိသော၊ ဗြာဟ္မဏဿ၊ ပုဏ္ဏားသည်၊ မဟာရညော၊ ကြီးစွာသော ယဇ်ပူဇော်ခြင်းသည်။ ဥပက္ခဋေ၊ စီရင်အပ်သော တရားသည်။ ဟောတိ၊ ဖြစ်၏။ ယညတ္ထာယ၊ ယဇ်ပူဇော်ခြင်းအကျိုး၌၊ ပဉ္စဥသဘသတာနိ၊ ငါးရာသော နွားလားတို့သည်။ ထုဏုပနိတာနိ၊ ယဇ်တိုင်သို့ ဆောင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယညတ္ထာယ၊ ယဇ်ပူဇော်ခြင်းအကျိုး၌၊ ပဉ္စဝစ္ဆတရသတာနိ၊ ငါးရာသော နွားလားငယ်တို့သည်။ ထုဏုပနိတာနိ၊ ယဇ်တိုင်သို့ ဆောင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယညတ္ထာယ၊ ယဇ်ပူဇော်ခြင်းအကျိုး၌၊ ပဉ္စဝစ္ဆတရိသတာနိ၊ ငါးရာသော နွားမငယ်တို့သည်။ ထုဏုပနိ

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

တာနိ၊ ယဇ်တိုင်သို့ဆောင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယညတ္ထာ
ယ၊ ယဇ်ပူဇော်ခြင်းအကျိုးငှါ။ ပဉ္စအဇသတာနိ၊ ငါးရာသောဆိတ်ကြီးတို့
သည်။ နေဇာနိ၊ နိကာနိ၊ ယဇ်တိုင်သို့ ဆောင်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်
ကုန်၏။ ယညတ္ထာယ၊ ယဇ်ပူဇော်ခြင်းအကျိုးငှါ။ ပဉ္စဥရက္ခသတာနိ၊ ငါးရာ
သော ဆိတ်ငယ်တို့သည်။ ထုဇာနိ၊ ယဇ်တိုင်သို့ ဆောင်အပ်ကုန်
သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အထခေါ၊ ထိုအခါ၌။ ဥဂ္ဂတသဇီရော၊ ဥဂ္ဂတသဇီ
ရအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်များသည်။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ
မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်၌။ ဥပသင်္ကမိ၊ ကပ်လေ
၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီ၍။ ဘဂဝတာ၊ မြတ်စွာဘုရားနှင့်။ သန္ဓိံ၊
ထကွ။ သမ္မောဒိ၊ ဝမ်းမြောက်ဝမ်းသာ ပြောဟော၏။ သမ္မောဒနိယံ၊ ဝမ်း
မြောက်ဝမ်းသာပြောဟောအပ်သော။ သာရဏီယံ၊ မပြတ်အောက်မေ့အပ်
သော။ ကထံ၊ စကားကို။ ဝိတိသာရေတွာ၊ ပြီးဆုံးစေ၍။ ဧကမန္တံ၊ သင့်ထင်
ထောက်ပတ်သောအရပ်၌။ နိထိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်ထင်ထောက်
ပတ်သောအရပ်၌။ နိထိန္ဒောခေါ၊ ထိုင်နေပြီးသော။ ဥဂ္ဂတသဇီရော၊ ဥဂ္ဂတသဇီ
ရအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်များသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
ဧတံဝစနံ၊ ဤသို့သော စကားကို။ အဝေါစ၊ ဝျှောက်၏။ ကိံအဝေါစ၊
အဘယ်သို့ ဝျှောက်သနည်း။ ဘောဂေါတမ၊ အရှင်ဂေါတမ။ ဧတံဝစနံ၊
ဤစကားကို။ မေ၊ အတ္တန္တံသည်။ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်
သို့ကြားအပ်ပါသနည်း။ အဂ္ဂိဿ၊ မင်္ဂလာမီးကို။ အာခါနံ၊ ယူခြင်းသည်။
ယူပဿ၊ ယဇ်ပူဇော်ရာဖြစ်သောတိုင်ကို။ ဥဿပနံ၊ စိုက်ထူခြင်းသည်။
မဟပ္ပဏံ၊ များသောအကျိုးရှိသည်။ မဟာနိသံသံ၊ များသောအာနိသင်ရှိ
သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ သုတံ၊ ကြားဘူးပါ၏။ ဣတိ၊ ဤသို့။
အဝေါ၊ ဝျှောက်၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်များ။ ခေါ၊ စင်စစ်၊ မယာပိ၊ ငါဘုရားသည်
ထည်း။ ဧတံဝစနံ၊ ဤစကားကို။ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်သို့
ကြားဘိသနည်း။ အဂ္ဂိဿ၊ မင်္ဂလာမီးကို။ အာခါနံ၊ ယူခြင်းသည်။ ယူပဿ၊
ယဇ်ပူဇော်ရာဖြစ်သောတိုင်ကို။ ဥဿပနံ၊ စိုက်ထူခြင်းသည်။ မဟပ္ပဏံ၊
များသောအကျိုးရှိသည်။ မဟာနိသံသံ၊ များသောအာနိသင်ရှိသည်။ ဟော
တိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ သုတံ၊ ကြားအပ်ပါ၏။ ဣတိ၊ ဤသို့။ အဝေါ၊ မိန့်တော်
မူ၏။ ဒုတိယစွိခေါ၊ နှစ်ကြိမ်မြောက်ထည်း။ ဥဂ္ဂတသဇီရော၊ ဥဂ္ဂတသဇီရ
အမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်များသည်။ (လ)၊ ထက်ယစွိခေါ၊ သုံးကြိမ်
မြောက်ထည်း။ ဥဂ္ဂတသဇီရော၊ ဥဂ္ဂတသဇီရအမည်ရှိသော၊ ဗြာဟ္မဏော၊

ပုဏ္ဏားသည် ဘဝဝန္တံ၊ မြတ်စွာထုရားကို၊ တော်ဝစနံ၊ ဤသို့သောစကားကို၊
 အဝေါစ၊ ဝျှောက်၏။ ကိံ အဝေါစ၊ အဘယ်သို့ ဝျှောက်သနည်း၊ ဘော
 ဂေါတမ၊ အရှင်ဂေါတမ၊ ဇေဝံဝစနံ၊ ဤသို့သောစကားကို၊ မေ၊ အကျွန်ုပ်
 သည်၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ သုတံ၊ အဘယ်သို့ ကြားအပ်ပါသနည်း၊
 အဂ္ဂိဿ၊ မင်္ဂလာမီးကို၊ အာဒါနံ၊ ယူခြင်းသည်၊ ယူပဿ၊ ယဇ်ပူဇော်ရာဖြစ်
 သောတိုင်ကို၊ ဥဿာပနံ၊ စိုက်ထူခြင်းသည်။ မဟပ္ပလံ၊ များသောအကျိုးရှိ
 သည်၊ မဟာနိသံသံ၊ များသောအာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဣတိ၊
 ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏။ ဗြာဟ္မဏ၊
 ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ မဟာဝိ၊ ငါထုရားသည်လည်း၊ ဇေဝံဝစနံ၊ ဤစကားကို၊
 သုတံ၊ ကြားအပ်ပါ၏။ ကိံ သုတံ၊ အဘယ်သို့ ကြားအပ်ပါသနည်း၊ အဂ္ဂိဿ၊
 မင်္ဂလာမီးကို၊ အာဒါနံ၊ ယူခြင်းသည်၊ ယူပဿ၊ ယဇ်ပူဇော်ရာဖြစ်သောတိုင်
 ကို၊ ဥဿာပနံ၊ စိုက်ထူခြင်းသည်၊ မဟပ္ပလံ၊ များသောအကျိုးရှိသည်၊ မဟာ
 နိသံသံ၊ များသောအာနိသင်ရှိသည်၊ ဟောတိ ဖြစ်၏။ ဣတိ၊ ဤသို့၊ သုတံ၊
 ကြားအပ်ပါ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဘောဂေါတမ၊ အရှင်
 ဂေါတမ၊ ဘောတောစေဝဂေါတမဿ၊ အရှင်ဂေါတမ၏ထည်း၊ သဗ္ဗေန၊
 အထုံးစုံကြားအပ်သည်နှင့်၊ အဋ္ဌကပ္ပ၊ အကျွန်ုပ်တို့၏လည်း၊ သဗ္ဗံ၊ အထုံးစုံ
 သော၊ ယဒိဒံယံ၊ အသုတံ၊ အကြင်ကြားအပ်သောအရာသည်၊ အတ္ထိ ရှိ၏။
 တယိဒံတံ၊ အသုတံ၊ ထိုနှစ်ဦးသာကြားအပ်သော အရာသည်၊ သမေတိ၊
 ထူကြ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏။ ဇေဝံ၊ ဤသို့၊ ဝုတ္တော၊ နားထော်
 ဝျှောက်သည်ရှိသော်၊ အာယသ္မာအာနန္ဒော၊ အရှင်အာနန္ဒာသည်၊ ဥဂ္ဂတ
 သရိရံ၊ ဥဂ္ဂတသရိရအမည်ရှိသော၊ ဗြာဟ္မဏံ၊ ပုဏ္ဏားကို၊ ဇေဝံဝစနံ၊ ဤစ
 ကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံ အဝေါစ၊ အဘယ်သို့မိန့်တော်မူ
 သနည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တထာဂတာ၊ မြတ်စွာထုရားတို့ကို၊ ဇေဝံ၊ ဤသို့၊
 နခေါပုန္နိတဗ္ဗာ၊ မမေးအပ်ကုန်၊ ကိံ နပုန္နိတဗ္ဗာ၊ အဘယ်သို့မမေးအပ်ကုန်
 သနည်း၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ မေ၊ ငါသည်၊ ဇေဝံဝစနံ၊ ဤစကား
 ကို၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ သုတံ၊ အဘယ်သို့ ကြားအပ်ပါသနည်း၊
 အဂ္ဂိဿ၊ မင်္ဂလာမီးကို၊ အာဒါနံ၊ ယူခြင်းသည်၊ ယူပဿ၊ ယဇ်ပူဇော်ရာ
 ဖြစ်သောတိုင်ကို၊ ဥဿာပနံ၊ စိုက်ထူခြင်းသည်။ မဟပ္ပလံ၊ များသော
 အကျိုးရှိသည်၊ မဟာနိသံသံ၊ များသောအာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏။
 ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ဣတိ၊ ဤသို့၊ နခေါပုန္နိတဗ္ဗာ၊ မမေး
 အပ်ကုန်၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေဠုခေါ၊ ဤသို့လျှင်၊ တထာဂတာ၊ မြတ်စွာ

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ထုရားတို့ကို၊ ပုစ္ဆိတဗ္ဗခံ၊မေးအပ်ကုန်၏။ ကိံပုစ္ဆိတဗ္ဗခ၊အဘယ်သို့မေး
 အပ်ကုန်သနည်း၊ဘန္တေ၊မြတ်စွာထုရား၊ အဟဗ္ဗိ၊အကျွန်ုပ်သည်သာလျှင်၊
 အဂ္ဂိဿ၊မင်္ဂလာသိမ်းကို၊ အာဒါတုကာမော၊ ယုခြင်းငှါအလိုရှိသည်၊ ယုပံ၊
 ယဇ်တိုင်ကို၊ ဥဿာပေတုကာမော၊ စိုက်ထူခြင်းငှါအလိုရှိသည်၊ အမ္ဘိ၊
 ဖြစ်၏၊ဘန္တေ၊မြတ်စွာထုရား၊ဘဂဝါ၊မြတ်စွာထုရားသည်၊ မမ၊အကျွန်ုပ်
 အား၊ ယံယေန၊အကြင်ဆုံးမခြင်းဖြင့်၊ ဒိစရတ္တံ၊ရှည်စွာသောညဉ့်နေ့ပတ်
 ထုံး၊ဟိတာယ၊စီးပွားခြင်းငှါထည်းကောင်း၊သုခါယ၊ချမ်းသာခြင်းငှါထည်း
 ကောင်း၊အဿ၊ဖြစ်ရာ၏၊တေန၊ထိုဆုံးမခြင်းဖြင့်၊မံ၊အကျွန်ုပ်ကို၊ ဩဝဓ
 တု၊ဆုံးမတော်မူပါလော့၊ ဘန္တေ၊မြတ်စွာထုရား၊ ဘဂဝါ၊မြတ်စွာထုရား
 သည်၊ မမ၊အကျွန်ုပ်အား၊ ယံယေန၊ အကြင်ကမြစ်ခြင်းဖြင့်၊ ဒိစရတ္တံ၊
 ရှည်မြင့်စွာသောညဉ့်နေ့ပတ်ထုံး၊ ဟိတာယ၊စီးပွားခြင်းငှါ ထည်းကောင်း၊
 သုခါယ၊ချမ်းသာခြင်းငှါထည်းကောင်း၊အဿ၊ဖြစ်ရာ၏၊ တေန၊ထိုကမြစ်
 ခြင်းဖြင့် မံ၊အကျွန်ုပ်ကို၊အနုဿ၊သတု၊ကမြစ်တော်မူပါလော့၊ဣတိ၊ဤသို့၊
 ပုစ္ဆိ တဗ္ဗခ၊မေးအပ်ကုန်၏၊ဣတိ၊ဤသို့၊အဝေါစ၊ဆို၏၊အထခေါ၊ထိုအခါ၌၊
 ဥဂ္ဂဘသဓိရော၊ ဥဂ္ဂထသဓိရအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဏ္ဏားသည်၊
 ဘဂဝန္တံ၊မြတ်စွာထုရားကို၊ဝေဝံဝစနံ၊ဤစကားကို၊အဝေါစ၊ဪ၊ဟေ့၊
 ကိံအဝေါစ၊အဘယ်သို့ဪ၊ဟေ့၊သနည်း၊ ဘောဂေါတမ၊အရှင်ဂေါတမ၊
 အဟဗ္ဗိ၊အကျွန်ုပ်သည်၊အဂ္ဂိဿ၊မင်္ဂလာသိမ်းကို၊ အာဒါတုကာမော၊ယုခြင်း
 ငှါအလိုရှိသည်၊ ယုပံ၊ယဇ်တိုင်ရာဖြစ်သောတိုင်ကို၊ ဥဿာပေတုကာ
 မော၊ စိုက်ထူခြင်းငှါအလိုရှိသည်၊ အမ္ဘိ၊ဖြစ်၏၊ ဘဝံဂေါတမော၊ အရှင်
 ဂေါတမသည်၊ မမ၊အကျွန်ုပ်အား၊ ယံယေန၊အကြင်ဆုံးမခြင်းဖြင့်၊ ဒိစ
 ရတ္တံ၊ ရှည်မြင့်စွာသော ညဉ့်နေ့ပတ်ထုံး၊ ဟိတာယ၊ စီးပွားခြင်းငှါထည်း
 ကောင်း၊သုခါယ၊ချမ်းသာခြင်းငှါထည်းကောင်း၊အဿ၊ဖြစ်ရာ၏၊ တေန၊
 ထိုဆုံးမခြင်းဖြင့်၊မံ၊အကျွန်ုပ်ကို၊ဩဝဓတု၊ဆုံးမတော်မူပါလော့၊ဘဝံဂေါတ
 မော၊အရှင်ဂေါတမသည်၊မမ၊အကျွန်ုပ်အား၊ ယံယေန၊အကြင်ကမြစ်ခြင်း
 ဖြင့်၊ ဒိစရတ္တံ၊ ရှည်မြင့်စွာသောညဉ့်နေ့ပတ်ထုံး၊ ဟိတာယ၊စီးပွားခြင်းငှါ
 ထည်းကောင်း၊သုခါယ၊ချမ်းသာခြင်းငှါထည်းကောင်း၊ အဿ၊ဖြစ်ရာ၏၊
 တေန၊ထိုကမြစ်ခြင်းဖြင့်၊မံ၊အကျွန်ုပ်ကို၊ အနုဿ၊သတု၊ကမြစ်တော်မူပါ
 လော့၊ဣတိ၊ဤသို့၊အဝေါစ၊ဪ၊ဟေ့၊ဘဂဝန္တံ၊မြတ်စွာထုရားကို၊အာဒါ
 တုကာမော၊ယုလိုသော၊ ယုပံ၊ယဇ်တိုင်ကို၊ ဥဿာပေတုကာ၊စိုက်ထူ
 လိုသော၊ပုဂ္ဂဏော၊ပုဂ္ဂိုလ်သည်၊ယညာ၊ယဇ်ပူဇော်ခြင်းမှ၊ ပုဗ္ဗေ၊ရှေ့အတို

သတ္တကနိပါတ်ပဌမပစ္ဆာသက-၅-မဟာယညဝဂ်၊ ၆၆

ဖြစ်သောကာလ၌၊ အကုသလာနိ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဒုက္ခု၊ ခြိယာဒိ၊
ဒုက္ခတည်းဟူသောတိုးပွားခြင်းရှိကုန်သော၊ ဒုက္ခဝိပါကာနိ၊ ဆင်းရဲသော
အကျိုးရှိကုန်သော၊ တိဏိ၊ သုံးပါးကုန်သော၊ သတ္ထာနိ၊ လက်နက်တို့ကို။
ဥဿာပေတိ၊ စိုက်ထူ၏။ တိဏိ၊ သုံးပါးကိုဟူသည်။ ကတမာနိ၊ အဘယ်
သည်တို့နည်း၊ ကာယသတ္တံ၊ ကာယကံတည်းဟူသော လက်နက် ထည်း
ကောင်း၊ ဝစီသတ္တံ၊ ဝစီကံတည်းဟူသောလက်နက်ထည်းကောင်း၊ မနော
သတ္တံ၊ မနောကံတည်းဟူသောလက်နက်ထည်းကောင်း၊ ဣတိဣမာနိတိဏိ၊
ဤသုံးပါးကိုတည်း၊ ဗြာဟ္မဏ၊ ပုစ္ဆား၊ အဂ္ဂိ၊ မင်္ဂလာမီးကို၊ အာဒေန္တော၊
ယူလိုသော၊ ယူပံ၊ ယာဇ်တိုင်ကို၊ ဥဿာပေန္တော၊ စိုက်ထူစေလိုသော၊
ပုဂ္ဂံ၊ ပုဂ္ဂိုလ်သည်၊ ယညာ၊ ယာဇ်ပူဇော်ခြင်း၌၊ ပုဗ္ဗေ၊ ရှေးအတိုဖြစ်
သောကာလ၌သာလျှင်၊ ဧဝံ၊ ဤသို့၊ ဝိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတိ၊ ဖြစ်စေ၏။ ကိံ၊
အဘယ် သို့၊ ဝိတ္တံ၊ စိတ်ကို၊ ဥပ္ပါဒေတိ၊ ဖြစ်စေသနည်း၊ ယညတ္ထာယ၊ ယာဇ်
ပူဇော်ခြင်း၌၊ ဧတ္ထကာ၊ ဤမျှလောက်ကုန်သော၊ ဥသဘာ၊ နွားထားထိုက်ကို၊
ဟညန္တု၊ သတ်အပ်သည်ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုး
၌၊ ဧတ္ထကာ၊ ဤမျှလောက်ကုန်သော၊ ဝစ္ဆထရာ၊ နွားမယ်တို့ကို၊ ဟညန္တု၊
သတ်အပ်သည်ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုး၌၊ ဧတ္ထ
ကာ၊ ဤမျှလောက်ကုန်သော၊ ဝစ္ဆထရိယော၊ နွားမယ်တို့ကို၊ ဟညန္တု၊
သတ်အပ်သည် ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်း အကျိုး၌။ ဧတ္ထ
ကာ၊ ဤမျှလောက်ကုန်သော၊ အဇာ၊ ဆိတ်ကုသားတို့ကို၊ ဟညန္တု၊
သတ်အပ်သည် ဖြစ်စေကုန် သတည်း၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်း
အကျိုး၌။ ဧတ္ထကာ၊ ဤမျှလောက်ကုန်သော၊ ဥရတ္တာ၊ ဆိတ်မြွေတို့ကို၊
ဟညန္တု၊ သတ်အပ်သည် ဖြစ်စေကုန်သတည်း၊ ဣတိဧဝံ၊ ဤသို့၊ ဝိတ္တံ၊
စိတ်ကို၊ ဥပ္ပါဒေတိ၊ ဖြစ်စေ၏။ သော၊ ထိုပုဂ္ဂိုလ်သည်၊ ပုညံ၊ ကောင်းကို၊
ကရောမိ၊ ပြုအံ့၊ ဣတိ၊ ဤသို့လုံးသွင်း၍၊ အပုညံ၊ မကောင်းမှုကို၊ ကရောတိ၊
ပြု၏။ ကုသလံ၊ ကုသိုလ်ကို၊ ကရောမိ၊ ပြုအံ့၊ ဣတိ၊ ဤသို့လုံးသွင်း၍၊ အကု
သလံ၊ အကုသိုလ်ကို၊ ကရောတိ၊ ပြု၏။ သုဂတိယာ၊ သုဂတိဘဝ၏၊ မဂ္ဂံ၊
အကြောင်းဖြစ်သောခရီးကို၊ ပရိယေသမိ၊ ရှာဖွေအံ့၊ ဣတိမနသိကရိတွာ၊
ဤသို့လုံးသွင်း၍၊ ဒုဂ္ဂတိယာ၊ ဒုဂ္ဂတိဘဝ၏၊ မဂ္ဂံ၊ အကြောင်းဖြစ်သောခရီး
ကို၊ ပရိယေသတိ၊ ရှာဖွေ၏။ ဗြာဟ္မဏ၊ ပုစ္ဆား၊ အဂ္ဂိ၊ မင်္ဂလာမီးကို၊ အာဒေန္တော၊
ယူလိုသော၊ ယူပံ၊ ယာဇ်တိုင်ကို၊ ဥဿာပေန္တော၊ အားထုတ်
လိုသော၊ ပုဂ္ဂံ၊ ပုဂ္ဂိုလ်သည်၊ ယညာ၊ ယာဇ်ပူဇော်ခြင်း၌၊ ပုဗ္ဗေ၊ ရှေးဦး

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ၊

ကလျှင်၊ အကုသလံ၊ အကုသိုလ်ကို၊ ဒုက္ခုဒ္ဓိယံ၊ ဒုက္ခတည်းဟူသောတိုးပွားခြင်းရှိသော၊ ဒုက္ခဝိပါကံ၊ ဒုက္ခ၏အကျိုးတည်းဟူသောအကုသိုလ်ကို၊ ပဋ္ဌဓံ၊ ရှေးဦးစွာ၊ နှိမ့်မနေသထွံ၊ ဤမနေကံတည်းဟူသောထက်နက်ကို၊ ဥဿာပေတိ၊ ပိုက်ထူး၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ပုဂံ၊ ထာဝရ၊ ပရိ၊ စ၊ တပါးတုံလည်း၊ အဂ္ဂိ၊ မင်္ဂလာ၊ အာဒေန္တော၊ ပုဂံလိုသော၊ ယူပံ၊ ယာဇ်တိုင်ကို၊ ဥဿာပေန္တော၊ ပိုက်ထူးလှသော၊ ပုဂ္ဂိုလ်သည်၊ ယညာ၊ ယာဇ်ပူဇော်ခြင်းမှ၊ ပုဗ္ဗေ၊ ရှေ့အဘို့ဖြစ်သောကာလ၌သာလျှင်၊ ဝေံ၊ ဤသို့၊ ဝါစံ၊ စကားကို၊ ဘာသတိ၊ ပြောဆို၏၊ ကိံ၊ ဘာသတိ၊ အဘယ်သို့ပြောဆိုသနည်းဟုမူကား၊ ဧက္ကော၊ ဤမျှလောက်ကုန်သော၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ ဧက္ကော၊ ဤမျှလောက်ကုန်သော၊ ဥဿာ၊ နွားလေးတို့ကို၊ ဟညန္တု၊ သတ်အပ်သည်ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ ဧက္ကော၊ ဤမျှလောက်ကုန်သော၊ ဝတ္ထုတရား၊ နွားလေးတို့ကို၊ ဟညန္တု၊ သတ်အပ်သည်ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ ဧက္ကော၊ ဤမျှလောက်ကုန်၊ ဝတ္ထုတရား၊ နွားမလေးတို့ကို၊ ဟညန္တု၊ သတ်အပ်သည်ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ ဧက္ကော၊ ဤမျှလောက်ကုန်သော၊ အဇာ၊ ဆိပ်ကုလားတို့ကို၊ ဟညန္တု၊ သတ်အပ်သည်ဖြစ်စေကုန်၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ ဧက္ကော၊ ဤမျှလောက်ကုန်သော၊ ဥရုတ္တ၊ ဆိပ်မြွေတို့ကို၊ ဟညန္တု၊ သတ်အပ်သည်ဖြစ်စေကုန်၊ ဣတိဝေံ၊ ဤသို့၊ ဝါစံ၊ စကားကို၊ ဘာသတိ၊ ပြောဆို၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ပုညံ၊ ကောင်းမှုကို၊ ကရောမိ၊ ပြုအံ့၊ ဣတိမနုမနသိကရိတွာ၊ ဤသို့လုံးသွင်း၍ကား၊ အပုညံ၊ မကောင်းမှုကို၊ ကရောတိ၊ ပြု၏၊ ကုသလံ၊ ကုသိုလ်ကို၊ ကရောမိ၊ ပြုအံ့၊ ဣတိမနုမနသိကရိတွာ၊ ဤသို့လုံးသွင်း၍၊ အကုသလံ၊ အကုသိုလ်ကို၊ ကရောတိ၊ ပြု၏၊ သုဂတိယာ၊ သုဂတိဘဝ၏၊ မဂ္ဂံ၊ အကြောင်းဖြစ်သော ခရီးကို၊ ပရိယေသာမိ၊ ရှာဖွေအံ့၊ ဣတိမနုမနသိကရိတွာ၊ ဤသို့လုံးသွင်း၍၊ ဒုဂတိယာ၊ ဒုဂတိဘဝ၏၊ မဂ္ဂံ၊ အကြောင်းဖြစ်သော ခရီးကို၊ ပရိယေသတိ၊ ရှာဖွေအံ့၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အဂ္ဂိ၊ မင်္ဂလာ၊ အာဒေန္တော၊ ပုဂံလိုသော၊ ယူပံ၊ ယာဇ်တိုင်ကို၊ ဥဿာပေန္တော၊ ပိုက်ထူးလှသော၊ ပုဂ္ဂိုလ်သည်၊ ယညာ၊ ယာဇ်ပူဇော်ခြင်းမှ၊ ပုဗ္ဗေ၊ ရှေးအဘို့ဖြစ်သော ကာလ၌သာလျှင်၊ အကုသလံ၊ အကုသိုလ်ကို၊ ဒုက္ခုဒ္ဓိယံ၊ ဒုက္ခတည်းဟူသောတိုးပွားခြင်းရှိသော၊ ဒုက္ခဝိပါကံ၊ ဒုက္ခ၏အကျိုးဖြစ်သော အကုသိုလ်ကို၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ နှိမ့်ဝေသထွံ၊ ဤဝေသထွံတည်း

သတ္တကနိပါတ်ပဌမဗျတ္တိသက-၅-မဟာယညဝဂ်၊ ၁၀၁

ဟူသောထက်နက်ကို၊ ဥဿာပေတိ၊ စိုက်ထူ၏၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊ ဝုန်း၊
 တာဝန်၊ ပရိဝ၊ ထပါးထုံထည်း၊ အဂ္ဂိ၊ မင်္ဂလာမီးကို၊ အာဒန္တော၊ ယူလိုသော၊
 ယူပံ၊ ယာဇ်တိုင်ကို၊ ဥဿာပေန္တော၊ စိုက်ထူလိုသော၊ ဝုဂ္ဂဇော၊ ဝုဂ္ဂါလ်
 သည်၊ ယညာ၊ ယာဇ်ပူဇော်ခြင်းမှ၊ ဝုဗ္ဗေဝ၊ ရှေးအဘို့သောကာလ၌လျှင်၊
 သယံ၊ မိမိသည်၊ ပဌမံ၊ ရှေးဦးစွာ၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊
 ဥဿာ၊ နွားလားတို့ကို၊ ဟန္တု၊ သတ်ခြင်းငှါ၊ သမာရဗ္ဗတိ၊ အားထုတ်၏၊
 သယံ၊ ကိုယ်တိုင်၊ ပဌမံ၊ ရှေးဦးစွာ၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊
 ဝစ္ဆတရာ၊ နွားငယ်တို့ကို၊ ဟန္တု၊ သတ်ခြင်းငှါ၊ သမာရဗ္ဗတိ၊ အားထုတ်
 ၏၊ သယံ၊ ကိုယ်တိုင်၊ ပဌမံ၊ ရှေးဦးစွာ၊ ယညတ္ထာယ၊ ယာဇ်ပူဇော်ခြင်း
 အကျိုးငှါ၊ ဝစ္ဆတရိယော၊ နွားမငယ်တို့ကို၊ ဟန္တု၊ သတ်ခြင်းငှါ၊ သမာ
 ရဗ္ဗတိ၊ အားထုတ်၏၊ သယံ၊ ကယ်တိုင်၊ ပဌမံ၊ ရှေးဦးစွာ၊ ယညတ္ထာယ၊
 ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ အစောဆိပ်ကုထားတို့ကို၊ ဟန္တု၊ သတ်ခြင်းငှါ၊
 သမာရဗ္ဗတိ၊ အားထုတ်၏၊ သယံ၊ ကိုယ်တိုင်၊ ပဌမံ၊ ရှေးဦးစွာ၊ ယညတ္ထာ
 ယ၊ ယာဇ်ပူဇော်ခြင်းအကျိုးငှါ၊ ဥရဗ္ဗာ၊ ဆိပ်မြေတို့ကို၊ ဟန္တု၊ သတ်ခြင်း
 ငှါ၊ သမာရဗ္ဗတိ၊ အားထုတ်၏၊ သော၊ ထိုဝုဂ္ဂါလ်သည်၊ ဝုတ္တံ၊ ကောင်းမှု
 ကို၊ ကရောမိ၊ ပြုအံ့၊ ဣတိမနသိ၊ ကရိတွာ၊ ဤသို့လုံးလုံးသွင်း၍၊ အဝုတ္တံ၊
 မကောင်းမှုကို၊ ကရောမိ၊ ပြုအံ့၊ ဣတိမနသိ၊ ကရိတွာ၊ ဤသို့လုံးလုံး
 သွင်း၍၊ အသကုသယံ၊ အကုသိုလ်ကို၊ ကရောတိ၊ ပြု၏၊ သုဂတိယာ၊ သုဂတိ
 ဘဝ၏၊ မဂ္ဂံ၊ အကြောင်း ဖြစ်သောခရီးကို၊ ပရိယေသယာမိ၊ ရှာဖွေအံ့၊ ဣတိ
 မနသိ၊ ကရိတွာ၊ ဤသို့လုံးလုံး သွင်း၍၊ ဒုဂ္ဂတိယာ၊ ဒုဂ္ဂတိဘဝ၏၊ မဂ္ဂံ၊
 အကြောင်းဖြစ်သော ခရီးကို၊ ပရိယေသယံ၊ ရှာဖွေ၏၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊
 အဂ္ဂိ၊ မင်္ဂလာမီးကို၊ အာဒန္တော၊ ယူလိုသော၊ ယူပံ၊ ယာဇ်တိုင်ကို၊ ဥဿာ
 ပေန္တော၊ စိုက်ထူလိုသော၊ ဝုဂ္ဂဇော၊ ဝုဂ္ဂါလ်သည်၊ ယညာ၊ ယာဇ်ပူဇော်
 ခြင်းမှ၊ ဝုဗ္ဗေဝ၊ ရှေးအဘို့ဖြစ်သောကာလ၌လျှင်၊ အကုသယံ၊ အကုသိုလ်
 ကို၊ ဒုက္ခု၊ ခြံ့ယံ၊ ဒုက္ခတည်းဟူသောတိုးပွားခြင်းရှိသော၊ ဒုက္ခဝိပါကံ၊ ဒုက္ခ၏
 အကျိုးဖြစ်သောအကုသိုလ်ကို၊ ဘတိယံ၊ သုံးကြိမ်မြောက်သော၊ ဣဒံ၊ ကာယ
 သတ္တံ၊ ဤကာယကံတည်းဟူသောထက်နက်ကို၊ ဥဿာပေတိ၊ စိုက်ထူ၏၊
 ဗြာဟ္မဏ၊ ဝုဏ္ဏား၊ အဂ္ဂိ၊ မင်္ဂလာမီးကို၊ အာဒန္တော၊ ယူလိုသော၊ ယူပံ၊ ယာဇ်
 တိုင်ကို၊ ဥဿာပေန္တော၊ အားထုတ်လိုသည်ဖြစ်၍၊ ယညာ၊ ယာဇ်ပူဇော်ခြင်း
 မှ၊ ဝုဗ္ဗေဝ၊ ရှေးအဘို့ဖြစ်သောကာလ၌လျှင်၊ အကုသယာနိ၊ အကုသိုလ်ဖြစ်
 ကုန်သော၊ ဒုက္ခု၊ ခြံ့ယာနိ၊ ဒုက္ခတည်းဟူသောတိုးပွားခြင်းရှိကုန်သော၊ ဒုက္ခ

ဝိပါကာနိ၊ ဆင်းရဲသောအကျိုးရှိကုန်သော၊ တိဏိ၊ သုံးပါးကုန်သော၊ ဣမာ
 နိဿတ္တာနံ၊ ဤလက်နက်တို့ကို၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ တယော၊ သုံးပါးကုန်
 သော၊ ဣမေအဂ္ဂိ၊ ဤမီးကိုကို၊ ပဟာတဗ္ဗော၊ ပယ်အပ်ကုန်၏။ ပရိဝဇ္ဇေတဗ္ဗော၊
 ကြဉ်အပ်ကုန်၏။ နသေဝိတဗ္ဗော၊ မငြိပ်အပ်ကုန်၊ တယော၊ သုံးပါးတို့ဟူသည်၊
 ကတမေ၊ အတယ်သည်တို့နည်း၊ ရာဂဂ္ဂိ၊ ရာဂတည်းဟူသောမီး၊ ဒေါသဂ္ဂိ၊
 ဒေါသတည်းဟူသောမီး၊ မောဟဂ္ဂိ၊ မောဟတည်းဟူသောမီး၊ ဣတိဣမေ
 တယော၊ ဤသုံးပါးတို့တည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ကသ္မာစ၊ အဘယ်ကြောင့်
 ထည်း၊ အယံရာဂဂ္ဂိ၊ ဤရာဂတည်းဟူသောမီးကို၊ ပဟာတဗ္ဗော၊ ပယ်အပ်
 သနည်း၊ ပရိဝဇ္ဇေတဗ္ဗော၊ ကြဉ်ရှောင်အပ်သနည်း၊ နသေဝိတဗ္ဗော၊ မငြိပ်အပ်
 သနည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ ခုဋ္ဌော၊ တပ်တတ်သောသူသည်၊
 ရာဂေန၊ ရာဂဖြင့်၊ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍၊ ပရိယာဒိန္နမိက္ခော
 ထက်ဝန်းကျင်မှကုန်စေအပ်သောစိတ်ရှိသည်ဖြစ်၍၊ ကာယေန၊ ကိုယ်ဖြင့်၊
 ဒုစ္စရိတံ၊ ဒုစရိုက်ကို၊ စရတိ၊ ကျင့်၏။ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုစ္စရိတံ၊ ဒုစရိုက်
 ကို၊ စရတိ၊ ကျင့်၏။ မနဿာ၊ စိတ်ဖြင့်၊ ဒုစ္စရိတံ၊ ဒုစရိုက်ကို၊ စရတိ၊ ကျင့်၏။
 သော၊ ထိုပုဂ္ဂိုလ်သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသော
 ဒုစရိုက်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ ဝါစာယ၊ နှုတ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသော
 အကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ မနဿာ၊ စိတ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသော
 အကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ ကာ၊ ယဿ၊ ကိုခန္ဓာ၏။ ဘေဒါ၊ ပျက်ခြင်း
 ကြောင့်၊ မရတာ၊ ဂုတိပြတ်ကျေသလွန်သည်မှ၊ ပရိ၊ နောက်၌၊ အပါယံ၊
 ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းသောသူတို့၏ ထားရာဖြစ်သော၊
 ဝိနိပါတံ၊ မကောင်းသောသူတို့၏ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ဥပပဇ္ဇတိ၊
 ရောက်တတ်၏။ ထာသ္မာ၊ ထိုကြောင့်၊ အယံရာဂဂ္ဂိ၊ ဤရာဂတည်းဟူသောမီး
 ကို၊ ပဟာတဗ္ဗော၊ ပယ်အပ်၏။ ပရိဝဇ္ဇေတဗ္ဗော၊ ရှောင်ကြဉ်အပ်၏။ နသေ
 ဝိတဗ္ဗော၊ မငြိပ်အပ်၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ကသ္မာစ၊ အဘယ်ကြောင့်သားလျှင်၊
 အယံဒေါသဂ္ဂိ၊ ဤဒေါသတည်းဟူသောမီးကို၊ ပဟာတဗ္ဗော၊ ပယ်အပ်
 သနည်း၊ ပရိဝဇ္ဇေတဗ္ဗော၊ ကြဉ်ရှောင်အပ်သနည်း၊ နသေဝိတဗ္ဗော၊ မငြိပ်အပ်
 သနည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ ဒုဋ္ဌော၊ ဒေါသသည် ပျက်ဆီးအပ်
 သောသူသည် ဒေါသေန၊ ဒေါသဖြင့်၊ အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍
 ပရိယာဒိန္နမိက္ခော၊ ထက်ဝန်းကျင်မှကုန်စေအပ်သောစိတ်ရှိသည်ဖြစ်၍၊ ကာ
 ယေန၊ ကိုယ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသောအကျင့်ကို၊ စရတိ၊ ကျင့်၏။ ဝါစာ
 ယ၊ နှုတ်ဖြင့်၊ (ပ)၊ မနဿာ၊ စိတ်ဖြင့်၊ ဒုစ္စရိတံ၊ မကောင်းသောအကျင့်ကို၊ (ပ)။

သက္ကကနိပါတ်ပဋ္ဌမပစ္ဆိမာသက-၅-မဟာထညဝဂ်၊ ၁၀၃

သော၊ ထိုပုဂ္ဂိုလ်သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ ဝါစာယ၊ နှုတ်ဖြင့်၊ ခုစွရိတွာ၊ မကောင်းသော အကျင့်ကို ကျင့်ပြီး၍၊ မနဿ၊ မိတ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရိတွာ ကျင့်ပြီး၍၊ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ စုတ်ပြတ်ကျေသေလွန်သည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းသော သူတို့၏ ထားရာဖြစ်သော၊ ဝိနိပါတံ၊ မကောင်းသော သူတို့၏ ကျရာဖြစ်သော၊ နိရယံ၊ ရေသို့ ဥပပဇ္ဇတိ၊ ရောက်တတ်၏၊ ထသ္မာ၊ ထိုကြောင့်၊ အယံ ခေါ်သဂ္ဂိ၊ ဤခေါ်သတည်းဟူသော မီးကို၊ ပဟာထဗ္ဗော၊ ပယ်အပ်၏၊ ပရိဝဇ္ဇေတဗ္ဗော၊ ရှောင်ကြဉ်အပ်၏၊ နုသေဝိတဗ္ဗော၊ မမြီဝဲအပ်၊ ဗြာဟ္မဏ၊ ပုစ္ဆား၊ ကသ္မာစ၊ အဘယ်ကြောင့်လည်း၊ အယံ မောဟဂ္ဂိ၊ ဤမောဟတည်းဟူသော မီးကို၊ ပဟာထဗ္ဗော၊ ပယ်အပ်သနည်း၊ ပရိဝဇ္ဇေတဗ္ဗော၊ ရှောင်ကြဉ်အပ်သနည်း၊ နုသေဝိတဗ္ဗော၊ မမြီဝဲအပ်သနည်း၊ ဗြာဟ္မဏ၊ ပုစ္ဆား ခေါ၊ စင်စစ်၊ ဓမ္မော၊ တွေဝေသော သူသည်၊ မောဟောန၊ မောဟဖြင့်၊ အဘိတုတော၊ နှိမ့်စက်အပ်သည်ဖြစ်၍၊ ပရိယာဓိန္ဒမိတ္တော၊ တက်ဝန်းကျင်မှ ကုန်စေအပ်သော မိတ်ရှိသည်ဖြစ်၍၊ ကာယေန၊ ကိုယ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရတိ၊ ကျင့်၏၊ ဝါစာယ၊ နှုတ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရတိ၊ ကျင့်၏၊ မနဿ၊ မိတ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရတိ၊ ကျင့်၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ ဝါစာယ၊ နှုတ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ မနဿ၊ မိတ်ဖြင့်၊ ခုစွရိတံ၊ မကောင်းသော အကျင့်ကို၊ စရိတွာ၊ ကျင့်ပြီး၍၊ ကာယဿ၊ ကိုယ်ခန္ဓာ၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ စုတ်ပြတ်ကျေသေလွန်သည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းသော သူတို့၏ ထားရာဖြစ်သော၊ ဝိနိပါတံ၊ မကောင်းသော သူတို့၏ ကျရာ ဖြစ်သော၊ နိရယံ၊ ရေသို့ ဥပပဇ္ဇတိ၊ ရောက်တတ်၏၊ ထသ္မာ၊ ထိုကြောင့်၊ အယံ မောဟဂ္ဂိ၊ ဤမောဟတည်းဟူသော မီးကို၊ ပဟာထဗ္ဗော၊ ပယ်အပ်၏၊ ပရိဝဇ္ဇေတဗ္ဗော၊ ရှောင်ကြဉ်အပ်၏၊ နုသေဝိတဗ္ဗော၊ မမြီဝဲအပ်၊ ခေါ၊ စင်စစ်၊ တယော၊ သုံးပါး ကုန်သော၊ ဣမေ အဂ္ဂိ၊ ဤမီးတို့ကို၊ ပဟာထဗ္ဗော၊ ပယ်အပ်ကုန်သနည်း၊ ပရိဝဇ္ဇေတဗ္ဗော၊ ရှောင်ကြဉ်အပ် ကုန်သနည်း၊ နုသေဝိတဗ္ဗော၊ မမြီဝဲအပ်ကုန်သနည်း၊ ဗြာဟ္မဏ၊ ပုစ္ဆား၊ ခေါ၊ စင်စစ်၊ တယော၊ သုံးပါး ကုန်သော၊ အဂ္ဂိ၊ မီးတို့ကို၊ သက္ကတွာ၊ အရှိအသေပြု၍၊ ဂရုံကတွာ၊ အထေးအမြတ်ပြု၍၊ မာ

နေတွာ၊ မြတ်နိုး၍၊ ပူဇော်၍၊ ပူဇော်၍၊ သမ္မာ၊ ကောင်းစွာ၊ သုခံ၊ ချမ်းသာစွာ၊
 ပရိဟာတဗ္ဗော၊ ဆောင်အပ်ကုန်၏။ ထယော၊ သုံးပါးတို့ဟူသည်။ ကတမေ၊
 အာဟုနေယျုပ္ပိ၊ အဝေးမှ ဆောင်အပ်သော ပူဇော်
 အထူးကိုခံထိုက်သော အဓိအာတတည်းဟူသောမီး ထည်းကောင်း၊ ဂဟ
 ပတဂ္ဂိ၊ အိမ်ရှင်ယောကျ်ားတည်းဟူသောမီး ထည်းကောင်း၊ ဒက္ခိဏေ
 ယျုပ္ပိ၊ မြတ်သောအထွကို ခံထိုက်သော ရဟန်းသံဃာတည်း ဟူသောမီး
 ထည်းကောင်း၊ ဣတိဣမေတယော၊ ဤသုံးပါးတို့တည်း၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊
 အာဟုနေယျုပ္ပိ၊ အဝေးမှ ဆောင်အပ်သော ပူဇော်အထူးကို ခံထိုက်သော
 အဓိအာ တတည်းဟူသောမီးသည်။ ကတမေ၊ အဘဟံနည်း၊ ဗြာဟ္မဏ၊
 ပုဂ္ဂိုလ်၊ ဣ၊ ဤလောက၌၊ အဿ၊ ထိုသားသမီးအား၊ မာတာတိဝါ၊ အမိ
 ဟူ၍လည်းကောင်း၊ ပိတာတိဝါ၊ အဘဟူ၍ လည်းကောင်း၊ ယေတေ၊
 အကြင်သူတို့သည်။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ အယံ၊ ဤအဓိအာကို၊
 ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အာဟုနေယျုပ္ပိ၊ အဝေးမှဆောင်အပ်သောပူဇော်အထူး
 ကိုခံထိုက်သော အဓိအာ တတည်းဟူသော မီးဟူ၍။ ဝုပ္ပတိ၊ ဆိုအပ်၏။
 တံ၊ ထိုသို့အဝေးမှ ဆောင်အပ်သော ဝတ္ထုကိုခံထိုက်၏ဟု ဆိုခြင်းသည်။
 ကိဿဟေတု၊ အဘယ်ကြောင့်နည်းဟူမူကား၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ဣတော
 ပိ၊ ဤအဓိအာမှလည်း။ အယံ၊ ဤသားသမီးသည်။ အာဟုတော၊ ထာ၏။
 သမ္ပူတော၊ ကောင်းစွာဖြစ်၏။ တသ္မာ၊ ထိုကြောင့်၊ အယံ၊ ဤအဓိအာကို၊
 အာဟုနေယျုပ္ပိ၊ အဝေးမှ ဆောင်အပ်သော ပူဇော်အထူးကို ခံထိုက်သော
 အဓိအာတတည်းဟူသောမီးဟူ၍။ ဝုပ္ပတိ၊ ဆိုအပ်၏။ ယသ္မာပိ၊ ထိုကြောင့်
 ထည်း၊ အယံအာဟုနေယျုပ္ပိ၊ ဤအဝေးမှ ဆောင်အပ်သော ပူဇော်အထူး
 ကိုခံထိုက်သော အဓိအာတတည်းဟူသောမီးကို၊ သက္ကတွာ၊ အရိုအသေ
 ပြု၍၊ ဂရုံကတွာ၊ အလေးဂရုပြု၍၊ မာနေတွာ၊ မြတ်နိုး၍၊ ပူဇော်၍၊
 ပူဇော်၍၊ သမ္မာ၊ ကောင်းစွာ၊ သုခံ၊ ချမ်းသာကို၊ ပရိဟာတဗ္ဗော၊ ဆောင်အပ်
 ၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ဂဟပတဂ္ဂိ၊ အိမ်ရှင်ယောကျ်ား တည်းဟူသောမီး
 ဟူသည်။ ကတမေ၊ အဘဟံနည်း၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ဣ၊ ဤလောက၌၊
 အဿ၊ ထိုယောကျ်ားအား၊ ပုပ္ဖာတိဝါ၊ သားသမီးတို့ဟူ၍လည်းကောင်း၊
 ဒါရာတိဝါ၊ အမွေခံတို့ဟူ၍ လည်းကောင်း၊ ဒါသာတိဝါ၊ ကျွန်ဟူ၍လည်း
 ကောင်း၊ ပေသာတိဝါ၊ စေပါးခိုင်းခံသော သူတို့ဟူ၍လည်းကောင်း၊ ကမ္မ
 ကရာတိဝါ အမှုလုပ်တို့ဟူ၍လည်းကောင်း၊ ယေတေ၊ အကြင်သူတို့သည်။
 ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အယံ၊ ဤသားမယားစသော။

သက္ကကနိပါတ်ပဋိပက္ခသက-၅-မဟာယညဝဂ်၊ ၁၀၅

သုကို၊ ဂဟပတဂ္ဂိ၊ အိမ်ရှင် ယောကျ်ား တည်းဟူသော မီးဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ တသ္မာ၊ ထိုကြောင့်၊ အယံဂဟပတဂ္ဂိ၊ ဤမီးကို၊ သက္ကတွာ၊ အရိအသေပြု၍၊ ဂရုံကတွာ၊ အလေးဂရုပြု၍၊ မာနေတွာ၊ မြတ်နိုး၍၊ ပူဇော်တွာ၊ ပူဇော်၍၊ သမ္မာ၊ ကောင်းစွာ၊ သုခံ၊ ချမ်းသာစွာ၊ ပရိဟာတဗ္ဗော၊ ဆောင်အပ်၏။ ပြာဟ္မဏ၊ ပုဏ္ဏား၊ ဒက္ခိဏေယျဂ္ဂိ၊ မြတ်သောအလှူကို ခံထိုက်သောမီးဟူသည်။ ကတမောစ၊ အဘယ်နည်း၊ ပြာဟ္မဏ၊ ပုဏ္ဏား၊ ဣဓ၊ ဤထောကဦး၊ ပရပ္ပဝါဒါ၊ သာသနာတော်၌ ဖြစ်သောသူမှ တပါးသောသူ၏၊ မိစ္ဆာဒိဋ္ဌိတည်းဟူသောအယုပျာ၊ မမှီဝဲရတာ၊ ကြဉ်ကုန်သော၊ ခန္တိသောရဓ္မေ၊ သည်းခံခြင်း၌ တင့်တယ်သောကိုယ်ဖြင့် ပြုအပ်သောအမှုနှုတ်ဖြင့် ပြုအပ်သောအမှု၌ မွေထျော်သောသူ၏အဖြစ်၌၊ နိဝိဋ္ဌာ၊ တည်ကုန်သော၊ ယေတေ သမဏ၊ ပြာဟ္မဏာ အကြင်ရဟန်းပုဏ္ဏားတို့သည်၊ ဧကံ၊ တကြိမ်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဒမေန္တိ၊ ဣန္ဒြေကိုဆုံးမသည်၏ အစွမ်းဖြင့်ဆုံးမကုန်၏။ ဧကံ၊ တကြိမ်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ သမေန္တိ၊ ရာဂစသည်ကိုငြိမ်းစေသောအားဖြင့် ငြိမ်းစေကုန်၏။ ဧကံ၊ တကြိမ်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိနိဗ္ဗာပေန္တိ၊ ရာဂစသည်ကိုငြိမ်းစေသောအားဖြင့်ငြိမ်းစေကုန်၏။ ပြာဟ္မဏ၊ ပုဏ္ဏား၊ အယံ၊ ဤရဟန်းပုဏ္ဏားကို၊ ဒက္ခိဏေယျဂ္ဂိ၊ မြတ်သောအလှူကိုခံထိုက်၏ဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏။ တသ္မာ၊ ထိုကြောင့်၊ အယံဒက္ခိဏေယျဂ္ဂိ၊ ဤမြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်ကို၊ သက္ကတွာ၊ အရိအသေပြု၍၊ ဂရုံကတွာ၊ အလေးပြု၍၊ မာနေတွာ၊ မြတ်နိုး၍၊ ပူဇော်တွာ၊ ပူဇော်၍၊ သမ္မာ၊ ကောင်းစွာ၊ သုခံ၊ ချမ်းသာကို၊ ပရိဟာတဗ္ဗော၊ ဆောင်အပ်၏။ ပြာဟ္မဏ၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ တယေ၊ သုံးပါးကုန်သော၊ ဣမေအဂ္ဂိ၊ ဤမီးတို့ကို၊ သက္ကတွာ၊ အရိအသေပြု၍၊ ဂရုံကတွာ၊ အလေးဂရုပြု၍၊ မာနေတွာ၊ မြတ်နိုး၍၊ ပူဇော်တွာ၊ ပူဇော်၍၊ သမ္မာ၊ ကောင်းစွာ၊ သုခံ၊ ချမ်းသာစွာ၊ ပရိဟာတဗ္ဗော၊ ဆောင်အပ်ကုန်၏။ ပြာဟ္မဏ၊ ပုဏ္ဏား၊ ခ၊ ပန၊ စင်စစ်သော်ကား၊ အယံ၊ ကဋ္ဌဂ္ဂိ၊ ဤထင်းမီးကို၊ ကာလေနကာလံ၊ ရံခါရံခါ၊ ဥဇ္ဇလေတဗ္ဗော၊ ညှိအပ်၏။ ကာလေနကာလံ၊ ရံခါရံခါ၊ အဇ္ဈုပေက္ခိတဗ္ဗော၊ ထုတ်ထုရှုအပ်၏။ ကာလေနကာလံ၊ ရံခါရံခါ၊ နိဗ္ဗာပေတဗ္ဗော၊ ငြိမ်းစေအပ်၏။ ကာလေနကာလံ၊ ရံခါရံခါ၊ နိက္ခိပိတဗ္ဗော၊ မ ပျက်မပျက်ဆောင်ထားအပ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဝေံ၊ ဤသို့၊ ဝုတ္တေ၊ မိန့်တော်မူအပ်သည်ရှိသော်၊ ဥဂ္ဂတသဓိရော၊ မြတ်သောကိုယ်ရှိသော၊ ပြာဟ္မဏော၊ ပုဏ္ဏားသည်၊ တဂန္တံ၊ မြတ်စွာထုရားကို၊ ဝေတံစနံ၊ ဤသို့သောစကားကို။ အဝေါစ၊ နားတော်သျှောက်၏။ ဣံ၊ အဝေါစ၊ အဘယ်သို့သျှောက်သနည်း

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ

ဟူမူကား၊ဘောဂေါတမ၊အရှင်ဂေါတမ၊အဘိက္ကန္တံ၊အလွန်နှစ်လိုဘွယ်ရှိစွ
 ဘောဂေါတမ၊အရှင်ဂေါတမ၊အဘိက္ကန္တံ၊အလွန်နှစ်လိုဘွယ်ရှိစွ၊ဘဝံဂေါ
 ထမာ၊အရှင်ဂေါတမသည်၊မံ၊ကကျွန်ုပ်ကို၊ အဇ္ဇတဂ္ဂေ၊ယနေ့ကိုအစပြု၍၊
 ပါဏုပေတံ၊အသက်ထက်ဆုံး၊သရဏံ၊သရဏဂုဏ်သုံးပါးကို၊ဂတံ၊ဆည်း
 ကပ်သော၊ဥပါသကံ၊ဒါယကာ၊၇၅၊ဇာရေတု၊မှတ်တော်မူပါထော၊ဘော
 ဂေါတမ၊အရှင်ဂေါတမ၊သောဟံသောအဟံ၊ထိုအကျွန်ုပ်သည်၊ ပဉ္စဥသ
 ဘသတာနိ၊ငါးရာသောနွားငယ်တို့ကို၊ရဉ္စာမိ၊ထွတ်ပါ၏၊ ဇီဝိတံ၊အသက်
 ကို၊ဒေမိ၊ပေး၏၊ပဉ္စဝတ္ထတရသတာနိ၊ ငါးရာသောနွားငယ်တို့ကို၊ ရဉ္စာမိ၊
 ထွတ်ပါ၏၊ဇီဝိတံ၊အသက်ကို၊ဒေမိ၊ပေးပါ၏၊ပဉ္စဝတ္ထတရသတာနိ၊ငါးရာ
 သောနွားမငယ်တို့ကို၊ ရဉ္စာမိ၊ထွတ်ပါ၏၊ ဇီဝိတံ၊အသက်ကို၊ဒေမိ၊ပေးပါ
 ၏၊ ပဉ္စအဇေသတာနိ၊ ငါးရာသောဆိတ်ကုလားတို့ကို၊ ရဉ္စာမိ၊ထွတ်ပါ၏၊
 ဇီဝိတံ၊အသက်ကို၊ ဒေမိ၊ပေးပါ၏၊ ပဉ္စဥရတ္တသတာနိ၊ ငါးရာသောဆိတ်
 မြွေဘို့ကို၊ရဉ္စာမိ၊ထွတ်ပါ၏၊ဇီဝိတံ၊အသက်ကို၊ဒေမိ၊ပေးပါ၏၊ ဟရိတာ
 နိ၊စိမ်းစိုကုန်သော၊ တီထာနိစေဝ၊ မျက်တို့ကိုလည်း၊ ဒဒန္တု၊စားစေကုန်
 သတည်း၊ သိတာနိ၊ချမ်းအေးကုန်သော၊ ပါနိယာနိစ၊ သောက်စေတို့ကို
 လည်း၊ ဝိဝန္တု၊ သောက်စေကုန်သတည်း၊ နေသံ၊ထိုနွားထားစေရှိသော
 သတ္တဝါတို့အား၊သိထော၊အေးမြသော၊ဝါတောစ၊လေသည်လည်း၊ ဥပဝါ
 ယတု၊ထိုင်စေသတည်း၊ဣတိ၊ဤသို့၊အဂေါစ၊မိန့်ထော်မူ၏ ။

စတုတ္ထသုတ်ပြီး၏။

ဘိက္ခုဝေ၊ရဟန်းတို့၊ ဘာဝိတော၊ပွါးစေအပ်ကုန်သော၊ ဗဟုထိကတော၊
 အကြိမ်များစွာ ပြုအပ်ကုန်သော၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမာသညာ၊
 ဤသညာတို့သည်၊ မဟပ္ပဏာ၊ ကြီးသောအကျိုးရှိကုန်သည်၊ မဟာနံသံ
 သာ၊ကြီးသောအာနိသင်ရှိကုန်သည်၊ဟောန္တိ၊ဖြစ်ကုန်၏၊ အမတောဂဇေ၊
 အမြှိုက်နိဗ္ဗာန်လျှင် တည်ရာရှိကုန်သည်၊ အမတပရိယောသာနာ၊ အမြှိုက်
 နိဗ္ဗာန်လျှင်အဆုံးရှိကုန်သည်၊ ဟောန္တိ၊ဖြစ်ကုန်၏၊ သတ္တ၊ ခုနစ်ပါးတို့ဟူ
 သည်၊ ကတမာ၊ အသတ်သည်တို့ နည်းဟူ ကား၊ အသုဘသညာ၊
 အသုဘသညာကို၊မရဏသညာ၊မရဏသညာကို၊ အာဟာရေ၊အာဟာရ-
 ဌ၊ပမိုကူလသညာ၊ စက်ဆုပ်ဘွယ်ရှိ၏ဟူသောသညာကို၊ သဗ္ဗယောကေ၊
 အထုံးစုံသောလောကဌ၊ အနဘိရတသညာ၊ မယွေ့ချော်သောသညာကို၊
 အနိစ္စသညာ၊အနိစ္စသညာကို၊အနိစ္စေ၊မမြဲသည်၌၊ဒုက္ခသညာ၊ ဒုက္ခသညာ

သတ္တကနိပါတ်ဝဋ္ဋမပစ္စယသက-၅-မဟာယညဝဂ်၊ ၁၀၇

ကို၊ နုက္ခေ၊ ဆင်းရဲသည်၌၊ အနတ္တသည်၊ အနတ္တသည်ကို၊ ဣတိဣမာ သတ္တုဤချနစ်ပါးတို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဘာဝိတာ၊ ပွားစေအပ်သော၊ ဗဟုဇီကတာ၊ အကြိမ်များစွာပြုအပ်သော၊ သတ္တုဒုနစ် ပါးကုန်သော၊ ဣမာသညာ၊ ဤအမည်တို့သည်၊ မဟပ္ပဇာ၊ ကြီးသောအကျိုး ရှိကုန်၏၊ မဟာနိသံသာ၊ ကြီးသောအာနိသင်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန် ၏၊ အမတောဂဇာ၊ အမြိုက်နိဗ္ဗာန်သျှင် တည်ရာရှိကုန်သည်၊ အမတပရိ ယောသာနာ၊ အမြိုက်နိဗ္ဗာန်သျှင်အဆုံးရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအပ်သော၊ ဗဟုဇီကတာ၊ အကြိမ်များစွာ ပြုအပ်သော၊ သတ္တု၊ ခနစ်ပါး ကုန်သော၊ ဣမာသညာ၊ ဤ သညာ တို့သည်၊ မဟပ္ပဇာ၊ ကြီးသောအကျိုးရှိကုန်၏၊ မဟာနိသံသာ၊ ကြီးသော အာနိသင်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အမတောဂဇာ၊ အမြိုက်နိဗ္ဗာန် သျှင် တည်ရာရှိကုန်သည်၊ အမတပရိယောသာနာ၊ အမြိုက် နိဗ္ဗာန်သျှင်အဆုံးရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ သတ္တု၊ ခနစ်ပါးတို့ဟူ သည်၊ ကတမာ၊ အဘယ်သည်တို့နည်းဟူမူကား၊ အသုဘသညာ၊ အသုဘ သညာလည်းကောင်း၊ မရုဏသညာ၊ မရုဏသညာလည်းကောင်း၊ အာဟာ ရေ၊ အာဟာရ၌၊ ပရိကူသသညာ၊ စက်ဆုတ်ဘွယ်ရှိ၍ ဟူသောသညာ လည်းကောင်း၊ သဗ္ဗဇောကေ၊ အထုံးစုံသောလောက၌၊ အနုဘိရတသညာ၊ မမွေ့လျော်ဘွယ်ရှိသောသညာလည်းကောင်း၊ အနိစ္စသညာ၊ အမြဲမရှိသော သညာလည်းကောင်း၊ အနိစ္စေ၊ အမြဲမရှိသည်၌၊ နုက္ခသညာ၊ ဆင်းရဲသော သညာလည်းကောင်း၊ နုက္ခေ၊ ဆင်းရဲသည်၌၊ အနတ္တသညာ၊ အစိုးမရ သောသညာလည်းကောင်း၊ ဣတိဣမာသတ္တုဤချနစ်ပါးတို့တည်း။ ဘိက္ခ ဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဘာဝိတာ၊ ပွားစေအပ်ကုန်သော၊ ဗဟုဇီကတာ၊ အကြိမ်များစွာ ပြုအပ်ကုန်သော၊ သတ္တု၊ ခနစ်ပါးကုန်သော၊ ဣမာသညာ၊ ဤ သညာတို့သည်၊ မဟပ္ပဇာ၊ ကြီးသော အကျိုးရှိကုန်သည်၊ မဟာနိ သံသာ၊ ကြီးသောအာနိသင်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အမတော ဂဇာ၊ အမြိုက်နိဗ္ဗာန်သျှင် တည်ရာရှိကုန်သည်၊ အမတပရိယောသာနာ၊ အမြိုက်နိဗ္ဗာန်သျှင်အဆုံးရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအကျော်

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

သော၊ ဗဟုထိကကော၊ အကြိမ်များစွာပြုအပ်ကုန်သော။ အသုဘသညာ၊ မကင့်တယ်ဟုဖြစ်သောသညာသည်။ မဟပ္ပဿ၊ ကြီးသောအကျိုးရှိသည်။ မဇ္ဇာနိသံသာ၊ ကြီးသော အနိသင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အမထော စော၊ အမြို့ နိဗ္ဗာန်ထွင် တည်ရာရှိသည်။ အမတပရိယောသာနာ၊ အမြို့ကို နိဗ္ဗာန်ထွင် အဆုံးရှိသည်။ ဟောဘိ၊ ဖြစ်၏။ ဣတိ၊ ဤသို့သော အကြောင်း ကြောင့်၊ ဣတိ၊ ဤသို့၊ ဧတံ၊ ဤစကားကို၊ ခေါပန၊ စင်စစ်၊ မယော၊ ငါသည်။ ဝတ္ထံ၊ ဟောတော်မူအပ်၏။ ဧတံ၊ ဤစကားကို၊ ကိဉ္စ၊ အဘယ်အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝတ္ထံ၊ ဟောတော်မူအပ်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ အသုဘ သညာပရိပိတေန၊ အသုဘသညာ၌ထေ့သာသော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုထံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်း၏၊ ပိတ္တံ၊ စိတ်သည်။ မေထုနုဗ္ဗေသမာပတ္တိယာ၊ မေထုန်အကျင့်သို့ရောက်ခြင်းမှ၊ ပဋိဝီယတိ၊ တွန့်၏။ ပဋိကုဋတိ၊ ရှုံ့၏။ ပဋိဝတ္တတိ၊ ဆုတ်နစ်၏။ နပသံသာရိယတိ၊ မပြန်၊ ဥပေက္ခာဝါ၊ ထျစ်ထျှူရှုသည်၏အဖြစ် သည်လည်းကောင်း၊ ပဋိကုဋတာဝါ၊ စက်ဆုတ်ရှံရှာဘွယ်ရှိသည်၏အဖြစ် သည်လည်းကောင်း။ သဗ္ဗာတိ၊ တည်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာပိ၊ ဥပမာမည်သည် ကား၊ ကုက္ကုဋပတ္တံဝါ၊ ကြက်တောင်သည်လည်းကောင်း၊ နှာရုဒဗ္ဗုလံဝါ၊ အကြောတုံးသည်လည်းကောင်း၊ အပိမ္မိ၊ မီး၌၊ ပက္ခိတ္တံ၊ ထည့်အပ်သည်ရှိ သော်၊ ပဋိဝီယတိ၊ သေယျထာပိ၊ တွန့်သကဲ့သို့လည်းကောင်း၊ ပဋိကုဋတိ သေ သျှထာပိ၊ ရှုံ့သကဲ့သို့လည်းကောင်း၊ ပဋိဝတ္တတိ၊ သေယျထာပိ၊ နတ်ဆု သကဲ့သို့လည်းကောင်း၊ နပသံသာရိယတိ၊ သေယျထာပိ၊ မပြန်သကဲ့သို့ လည်းကောင်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ အသုဘ သညာပရိပိတေန၊ အသုဘသညာ၌ထေ့သာသော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုထံ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်း၏၊ ပိတ္တံ၊ စိတ် သည်။ မေထုနုဗ္ဗေသမာပတ္တိယာ၊ မေထုန်အကျင့်သို့ရောက်ခြင်းမှ၊ ပဋိဝီ ယတိ၊ တွန့်၏။ ပဋိကုဋတိ၊ ရှုံ့၏။ ပဋိဝတ္တတိ၊ ဆုတ်နစ်၏။ နပသံသာရိယတိ၊ မပြန်၊ ဥပေက္ခာဝါ၊ ထျစ်ထျှူရှုသည်၏အဖြစ် သည်လည်းကောင်း၊ ပဋိကုဋ တာဝါ၊ စက်ဆုတ်ရှံရှာဘွယ်ရှိသည်၏အဖြစ် သည်လည်းကောင်း၊ သဗ္ဗာ တိ၊ တည်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ အသုဘသညာပရိပိတေန၊ အသုဘ သညာ၌ထေ့သာသော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုထံ၊ အကြိမ်များစွာ၊ ဝိဟရ တော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်း၏၊ ပိတ္တံ၊ စိတ်သည်။ မေထုနုသမာပတ္တိ ယာ၊ မေထုန်အကျင့်သို့ရောက်ခြင်း၌၊ သစေအနုသန္ဓဟတိ၊ အကယ်၍ဖြစ်

သတ္တကနိပါတ်ပဋိပက္ခသမာဓိ-၅-မဟာဟညဝဂ်၊ ၁၀၆

အံ၊ အပ္ပဒိုကုဿုတာ၊ စက်ဆုရ်ရုံရှာသွယ် ဝံရှိသည်၏အဖြစ် သည်၊ သစေ
သတ္တတိ၊ အကယ်၍တည်အံ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်
မေ၊ ငါသည်၊ အသုဘသညာ၊ အသုဘသညာကို၊ အဘာဝိတာ၊ မီးပွားပေး
အပ်၊ မေ၊ ငါအား၊ ပုဗ္ဗေန၊ အသုဘသညာကိုမပွားပေးအပ်သောရှေ့အတိုဖြစ်
သောကာလမှ၊ အပရံ၊ အသုဘသညာကိုပွားပေးအပ်သောနေ့ကအတိုဖြစ်
သောကာလ၌၊ ဝိသေသော၊ အထူးသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါသည်၊ ဘာဝနာ
ဗလံ၊ ဘာဝနာ၏အစွမ်း အာနုဘောသိ၊ အပ္ပတ္တံ၊ မရောက်အပ်၊ ဣတိထေံ၊
ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိစ၊ ဤသို့လျှင်၊ တတ္ထ၊ ထိုအသုဘ
သညာကိုမပွားပေးခြင်း၌၊ သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့်ထိသည်၊
ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အသုဘသညာပရိပိတေန၊ အသုဘ
သညာ၌ထေ့ထောသော၊ စေတသ၊ စိတ်ဖြင့်၊ ဗဟုထံ၊ အကြိမ်များစွာ၊ ဝိဟရ
တော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ စိတ္တံ၊ စိတ်သည်၊ မေထုနသမာပတ္တိ
ယာ၊ မေထုနအကျင့်သို့ ရောက်ခြင်းမှ၊ ပဒိုတီယတိ၊ တွန့်၏၊ ပဒိုကုဿုတိ၊
ရှုံ့၏၊ ပဒိုဝတ္တတိ၊ ဆုတ်နစ်၏၊ နာသံပသာရိယတိ၊ မပြန်၊ ဥပေက္ခာဝါ၊ ထုတ်လျှူ
ရှုသည်အဖြစ်သည်လည်းကောင်း၊ ပဒိုကုဿုတာဝါ၊ စက်ဆုရ်ရုံရှာသွယ်ရှိ
သည်၏အဖြစ်သည်လည်းကောင်း၊ သစေပနသတ္တတိ၊ အကယ်၍တည်
သည်ဖြစ်အံ၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊ မေ၊ ငါသည်၊
အသုဘသညာ၊ အသုဘသညာကို၊ သဘာဝိတာ၊ ကောင်းစွာပွားပေးအပ်၏၊
မေ၊ ငါအား၊ ပုဗ္ဗေန၊ အသုဘသညာကို ကောင်းစွာပွားပေးသောရှေ့အတိုဖြစ်
သောကာလမှ၊ အပရံ၊ အသုဘသညာကို ကောင်းစွာပွားပေးသောနေ့က
အတိုဖြစ်သောကာလ၌၊ ဝိသေသော၊ အထူးသည်၊ အတ္ထိ၊ ရှိ၏၊ မေ၊ ငါသည်၊
ဘာဝနာဗလံ၊ ဘာဝနာ၏အစွမ်း အာနုဘောသိ၊ ပတ္တံ၊ ရောက်စေအပ်၏၊
ဣတိထေံ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိစ၊ ဤသို့လျှင်၊ တတ္ထ၊ ထို
အသုဘသညာကို ပွားပေးရာ၌၊ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့်
ထိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားပေးအပ်သော၊
ဗဟုထီကာတာ၊ အကြိမ်များစွာပြုအပ်သော၊ အသုဘသညာ၊ အသုဘသညာ
သည်၊ မဟပ္ပယာ၊ ကြီးသောအကျိုးရှိသည်၊ မဟာနိသံသာ၊ ကြီးသောအာနိ
သင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အမတောဂော၊ အမြှိုက်နိဗ္ဗာန်လျှင်တည်ရာရှိ
သည်၊ အမတပရိယောသာနာ၊ အမြှိုက်နိဗ္ဗာန်လျှင်အဆုံးရှိသည်၊ ဟောတိ၊
ဖြစ်၏၊ ဣတိ၊ ဤသို့သော အကြောင်းကြောင့်၊ ဣတိ၊ ဤသို့၊ ယန္တံဝစံ၊
အကြင်စကားကို၊ ဝတ္ထံ၊ ဆိုအပ်၏၊ ထေံဝစံ၊ ဤအသုဘသညာဘိက္ခုဝေ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

အစရှိသောစကားကို၊ ဣဒံ၊ ဤစိတ်၏မေထုန်အကျင့်သို့ရောက်ခြင်းမှတွန့်
 ခြင်းအစရှိသောအကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝတ္တံ၊ ဆိုအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဘာဝိဇာ၊ ပွားစေအပ်သော၊ ဗဟု၊ ထိကတာ၊ အကြိမ်များစွာပြုအပ်သော၊
 မရဏသညာ၊ မရဏသညာသည်၊ မဟပ္ပဿ၊ ကြီးသောအကျိုးရှိသည်၊
 မဟာနိသံသာ၊ ကြီးသောအာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အမတောဂဓာ
 အမြိုက်နိဗ္ဗာန်လျှင်တည်ရာရှိသည်၊ အမတပရိယောသာနာ၊ အမြိုက်နိဗ္ဗာန်
 လျှင်အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သောအကြောင်းကြောင့်၊
 ဣတိခေါပန၊ စင်စစ်သော်ကား၊ ဧတံ၊ ဤစကားကို၊ ဝတ္တံ၊ ဆိုအပ်၏၊ တိဉ္စ၊
 အဘယ်အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဧတံ၊ ဤစကားကို၊ ဝတ္တံ၊ ဟောတော်မူအပ်သ
 နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ မရဏသညာပရိစိတေန၊ မရဏသညာ၌လေ့လာ
 သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊
 ဘိက္ခုနော၊ ရဟန်းအား၊ ဝိတ္တံ၊ စိတ်သည်၊ ဇီဝိတနိကန္တိယာ၊ အသက်ရှင်
 ခြင်း၌တစ်နှစ်သက်တတ်သောတဏှာမှ၊ ပဋိတိယတိ၊ တွန့်၏၊ ပဋိကုဗုတိ၊
 ရှုံ့၏၊ ပဋိဝတ္တတိ၊ ဆုတ်နှစ်၏၊ နသံပသာရိယတိ၊ မပြန်၊ ဥပေက္ခာဝါ၊ ထစ်ထျှ
 ရှုသည်၏အဖြစ်သည်လည်းကောင်း၊ ပါဠိကုလုတာဝါ၊ စက်ဆုပ်ရှုံ့ရှာ
 တွယ်ရှိသည်၏အဖြစ်သည်လည်းကောင်း၊ သဏ္ဍာတိ၊ တည်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ကုက္ကုဗုပတ္တံဝါ၊ ကြက်
 တောင်သည်လည်းကောင်း၊ နှာရုဒဒ္ဓုလံဝါ၊ အကြောတုံးသည်လည်းကောင်း၊
 အဂ္ဂိမ္မိ၊ မီး၌၊ ပဋိက္ခိတ္တံ၊ ထည့်အပ်သည်ရှိသော်၊ ပဋိတိယတိ၊ သေယျထာဝိ၊
 တွန့်တိုဘိသကဲ့သို့လည်းကောင်း၊ ပဋိကုဗုတိ၊ သေယျထာဝိ၊ ရှုံ့၊ ဘိသကဲ့သို့
 ထည်းကောင်း၊ ပဋိဝတ္တတိ၊ သေယျထာဝိ၊ ဆုတ်နှစ်ဘိသကဲ့သို့လည်းကောင်း၊
 နသံပသာရိယတိ၊ သေယျထာဝိ၊ မပြန်သကဲ့သို့လည်းကောင်း၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဧဝမေခေါ၊ ဤအတူသာလျှင်၊ မရဏသညာပရိစိတေန၊ မရဏ
 သညာ၌လေ့လာအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊
 ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ ဇီဝိတနိကန္တိ
 ယာ၊ အသက်ရှင်ခြင်း၌တစ်တတ်သောတဏှာမှ၊ ပဋိတိယတိ၊ တွန့်၏၊ ပဋိ
 ကုဗုတိ၊ ရှုံ့၏၊ ပဋိဝတ္တတိ၊ ဆုတ်နှစ်၏၊ နသံပသာရိယတိ၊ မပြန်၊ ဥပေက္ခာဝါ
 ထစ်ထျှရှုသည်၏အဖြစ်သည်လည်းကောင်း၊ ပါဠိကုလုတာဝါ၊ စက်ဆုပ်
 ရှုံ့ရှာတွယ်ရှိသည်၏အဖြစ်သည်လည်းကောင်း၊ သဏ္ဍာတိ၊ တည်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ မရဏသညာပရိစိတေန၊ မရဏသညာ၌လေ့လာအပ်
 သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊

သတ္တကနိပါတ်ပဌမပစ္ဆာသက-၅-မဟာယညဝဂ်၊ ၁၁၁

ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ ဇီဝိတနိကန္တိယာ၊ စက်ဆုပ်ရွံရှာ
 ဘွယ်ရှိသည်၏အဖြစ်သည်၊ သဝေဓနသန္ဓာတိ၊ အကယ်၍ဖြစ်အံ့၊ အပ္ပဗို
 ကုဇုတာ၊ မစက်ဆုတ်သည်အဖြစ်သည်လည်းကောင်း၊ သဝေဓနသန္ဓာတိ၊
 အကယ်၍သည်သည်ဖြစ်အံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊
 မေ၊ ငါ၏၊ မရဏသညာ၊ မရဏသညာကို၊ အဘာပိတာ၊ မပွားစေအပ်
 သော၊ မေ၊ ငါ့အား၊ ပုဗ္ဗေန၊ မရဏသညာကိုမပွားစေ အပ်သောရှေးအဘို့
 ဖြစ်သော ကာလမှ၊ အပရံ၊ မရဏသညာကို မပွားစေအပ်သော နောက်
 အဘို့ဖြစ်သောကာလ၌၊ ဝိသေသော၊ အထူးသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါ့အား။
 ဘာဝနာဗလံ၊ ဘာဝနာ၏အစွမ်းအာနုဘော်သို့၊ အပ္ပတ္တံ၊ မရောက်သေ၊ ဣတိ
 တေံ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ သိအပ်၏၊ ဣတိဟ၊ ဤသို့လျှင်၊ တတ္ထ၊ ထိုမရ
 ဏသညာကို မပွားစေခြင်း၌၊ သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့်ထိ
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ မရဏသညာပရိစိတေန၊
 မရဏသညာ၌ထေ့လာသော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊
 ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ ဇီဝိတနိကန္တိ
 ယာ၊ အသက်ရှင်ခြင်း၌ ထပ်တတ်သောဟဏ္ဍာမှ၊ ပဗိုတိယတိ၊ တွန့်၏၊
 ပဗိုကုဇုတိ၊ ရှို့၏၊ ဝဗိုဝတ္တတိ၊ ဆုတ်နှစ်၏၊ နသံပသာရိယတိ၊ မပြန်၊ ဥပေက္ခာ
 ဝါ၊ ထပ်လျှူရှုသည်၏အဖြစ်သည် လည်းကောင်း၊ ပါဗိုကုဇုတာဝါ၊ စက်
 ဆုပ်ရွံရှာဘွယ်ရှိသည်၏အဖြစ်သည်လည်းကောင်း၊ သဝေဓနသန္ဓာတိ၊
 အကယ်၍ထည်ထည်ဖြစ်အံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်း၏၊
 မေ၊ ငါ့အား၊ မရဏသညာ၊ မရဏသညာကို၊ သုဘာပိတာ၊ ကောင်းစွာပွား
 အပ်ပြီ၊ မေ၊ ငါ့အား၊ ပုဗ္ဗေန၊ မရဏသညာကို မပွားစေအပ်သောရှေးအဘို့၌
 ဖြစ်သောကာလမှ၊ အပရံ၊ မရဏသညာကိုမပွားစေအပ်သော နောက်အဘို့
 ဖြစ်သောကာလ၌၊ ဝိသေသော၊ အထူးသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါ့အား၊ ဘာဝ
 နာဗလံ၊ ဘာဝနာ၏ အစွမ်းအာနုဘော်သို့၊ ပတ္တံ၊ ရောက်ပြီ၊ ဣတိတေံ၊ ဤသ
 ဘောကို၊ ဝေဒိတဗ္ဗံ၊ သိအပ်၏၊ ဣတိဟ၊ ဤသို့လျှင်၊ တတ္ထ၊ ထိုမရဏသညာ
 ကိုပွားစေခြင်း၌၊ သမ္ပဇာနော၊ ကောင်းစွာအပြားအားဖြင့် ထိသည်၊ ဟောတိ၊
 ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာပိတာ၊ ပွားစေအပ်သော၊ ဗဟုလံ၊ ကတာ
 အကြိမ်များစွာ ပြုအပ်သော၊ မရဏသညာ၊ မရဏသညာသည်၊ မဟိဗ္ဗလော
 ကြီးသော အကျိုးရှိသည်၊ မဟာနိသံသာ၊ ကြီးသော အာနိသင်ရှိသည်၊
 ဟောတိ၊ ဖြစ်၏၊ အမတောဂဝေ၊ အမြိုက်နိဗ္ဗာန်လျှင် တည်ရာရှိသည်။
 အမတာရိယောသနာ၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏။

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ

ဣတိ၊ ဤသို့သော အကြောင်းကြောင့်၊ ဣတိ၊ ဤသို့၊ ယံဝံဝစနံ၊ အကြင် စကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်၏၊ ဇေဝံဝစနံ၊ ဤစကားကို၊ ဣဒံ၊ ဤစိတ် အသက် ရှင်ခြင်း၌ တပ်နှစ် သက်ထတ်သော တဏှာမှ တွန့်ခြင်း အစရှိ သော အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝုတ္တံ၊ ဟောတော်မူအပ်၏၊ ဘိက္ခဝေ၊ ရဟန်း တို့၊ အာဟာရေ၊ အာဟာရ၌၊ ပဋိက္ခယသညာ၊ စက်ဆုပ်ဘွယ်ရှိ၏ ဟူသော သညာကို၊ ဘာဝိတာ၊ ပွားစေအပ် သည်ရှိသော်၊ ဗဟုလံ၊ ကတော၊ အကြိမ် များစွာ ပြုအပ်သည်ရှိသော်၊ မဟပ္ပလာ၊ ငြီးသော အကျိုးရှိသည်၊ မဟာနိ ယံသာ၊ ကြီးသော အာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အမတောဂဓာ၊ အမြက်နိဗ္ဗာန်လျှင် တည်ရာရှိသည်၊ အမတပရိယောသာနာ၊ အမြက်နိဗ္ဗာန် လျှင် အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သော အကြောင်းကြောင့်၊ ဣတိ၊ ဤသို့သော်ကား၊ ဇေဝံ၊ ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ် ၏၊ ဇေဝံဝစနံ၊ ဤစကားကို၊ ကိဉ္စ၊ အဘယ်အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝုတ္တံ၊ ဟောတော်မူအပ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အာဟာရေ၊ မျှအပ်သော အစာအဟာရ၌၊ ပဋိက္ခယသညာပရိပိတေန၊ ရှုံရှာဘွယ်ရှိ၏ ဟူသော အမှတ်၌ ထေ့သာအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရ တော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်း၏၊ စိတ္တံ၊ စိတ်သည်၊ ရသတဏှာယ၊ ရသာရုံ၌ တပ်မက်မော တတ်သော တဏှာမှ၊ ပဋိတိယတိ၊ တွန့်၏ (ပ)၊ ဥပေက္ခာဝါ၊ ထစ်ထျှုရှုသည်၏ အဖြစ်သည်လည်းကောင်း၊ ပါဠိကုဏ္ဍတာဝါ စက်ဆုပ်ရှုံရှာဘွယ်ရှိသည်၏ အဖြစ်သည်လည်းကောင်း၊ သဗ္ဗာတိ၊ တည် ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ကုက္ကုဋုပတ္တံ ဝါ၊ ကြက်ထောင်သည် လည်းကောင်း၊ နှာရုဒ္ဓေယံဝါ၊ ကြက်အကြော ထုံးသည် လည်းကောင်း၊ အဂ္ဂိမ္မိ၊ မီး၌၊ ပက္ခိတ္တံ၊ တည့်အပ်သည်ရှိသော်၊ ပဋိတိယတိ သေယျထာဝိ၊ တွန့်တိုဘိသကဲ့သို့ လည်းကောင်း၊ ပဋိကုဋုတိ သေယျထာဝိ၊ ရှုံ့ထိသကဲ့သို့ လည်းကောင်း၊ ပဋိဝတ္တတိ သေယျထာဝိ၊ ဆုတ်နစ်ထိ သကဲ့သို့ လည်းကောင်း၊ နသံပသာရိယတံ သေယျထာဝိ၊ မပြန့်ဘိသကဲ့သို့လည်းကောင်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝမေဝေ၊ ဤအတူ သာလျှင်၊ အာဟာရေ၊ အာဟာရ၌၊ ပဋိက္ခယသညာ ပရိပိတေန၊ ပဋိက္ခယ သညာ၌ ထေ့သာသော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟ ရတော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်း၏၊ စိတ္တံ၊ စိတ်သည်၊ ရသတဏှာယ၊ ရသာရုံ၌ တပ်တတ်သော တဏှာမှ၊ ပဋိတိယတံ၊ တွန့်၏ (ပ)၊ ဥပေက္ခာဝါ၊ ထစ်ထျှုရှုသည်၏ အဖြစ်သည်လည်းကောင်း၊ ပါဠိကုဏ္ဍတာဝါ၊ စက်ဆုတ်

သတ္တကနိပါတ်ပဋိပက္ခသမာဓိ-၅-မဟာယညဝဂ်၊ ၁၁၃

ရှ်ရှာဘွယ်ရှိသည်အဖြစ်သည်လည်းကောင်း၊ သဗ္ဗာတိ၊ တည်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ အာဟာရေ၊ အာဟာရ၌၊ ပဋိကူလသညာပရိပိဇေန၊ ပဋိကူလ
 သညာ၌လေ့လာသော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုယံ၊ အကြိမ်များစွာ၊ ဝိဟ
 ရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ စိတ္တံ၊ စိတ်သည်။ ရသတဏှာယ၊
 ရသာရုံ၌တစ်မက်မောက်သော တဏှာမှ၊ သစေအနုသန္တတိ၊ အကယ်၍
 ဖြစ်အံ့၊ အပ္ပဋိကုဿုတာ၊ စက်ဆုပ်ရှ်ရှာဘွယ်မရှိသည်၏ အဖြစ်သည်။ သစေ
 သဗ္ဗာတိ၊ အကယ်၍ ဟည်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်
 မေ၊ ငါသည်။ အာဟာရေ၊ အာဟာရ၌၊ ပဋိကူလသညာ၊ ပဋိကူလသညာ
 သည်။ အဘာဝိတာ၊ မပွားအပ်သော၊ မေ၊ ငါအား၊ ပုဗ္ဗေန၊ ရှေးကာလမှ
 အပရံ၊ နောက်ကာလ၌၊ ဝိသေသော၊ အထူးသည်။ နတ္ထိမရှိ၊ မေ၊ ငါသည်။
 ဘာဝနာဗလံ၊ ဘာဝနာ၏အစွမ်းအာနုဘော်သို့၊ အပ္ပတ္တံ၊ ရောက်သေး၊ ဣတိ
 တေံ၊ ဤအကြောင်းကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိဟ၊ ဤသို့လျှင်၊ တတ္ထ၊
 ထိုအာဟာရပဋိကူလသညာကို မပွားခြင်း၌၊ သမ္ပဇာနော၊ ကောင်းစွာ
 အပြားအားဖြင့် သိခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အာဟာ
 ရေ၊ အာဟာရ၌၊ ပဋိကူလသညာပရိပိဇေန၊ ပဋိကူလသညာ၌ လေ့လာ
 သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုယံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊
 ဘိက္ခုနော၊ ရဟန်း၏၊ စိတ္တံ၊ စိတ်သည်။ ရသတဏှာယ၊ ရသာရုံ၌တစ်မက်
 မောက်သော တဏှာမှ၊ ပဋိပိယတိ၊ တွန့်၏၊ (ဝ)၊ ဥပေက္ခာဝ၊ ဇင်ထူး။
 ရှုသည်၏အဖြစ် သည်လည်းကောင်း၊ ပါဋိကုဿုတာဝါ၊ စက်ဆုပ်ရှ်ရှာ ဘွယ်
 ရှိ သည်၏အဖြစ်သည်လည်းကောင်း၊ သစေပနသဗ္ဗာတိ၊ အကယ်၍ တည်
 သည်ဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်။ မေ၊ ငါအား၊
 အာဟာရေ၊ အာဟာရ၌၊ ပဋိကူလသညာ၊ စက်ဆုပ်ဘွယ်ရှိ၏ ဟူသော
 သညာသည်။ သုဘာဝိတာ၊ ကောင်းစွာပွားစေအပ်ပြီ၊ မေ၊ ငါအား၊ ပုဗ္ဗေန၊
 ရှေးအတို ဖြစ်သောကာလမှ အပရံ၊ နောက်ကာလ၌၊ ဝိသေသော၊ အထူး
 သည်၊ အတ္ထိရှိ၏၊ မေ၊ ငါသည်။ ဘာဝနာဗလံ၊ ဘာဝနာ၏အစွမ်းအာနုဘော်
 သို့၊ ပတ္တံ၊ ရောက်ပြီ၊ ဣတိတေံ၊ ဤသသောကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိဟ၊
 ဤသို့လျှင်၊ တတ္ထ၊ ထိုအာဟာရပဋိကူလသညာကို ပွားစေခြင်း၌၊ သမ္ပဇာ
 နော၊ ကောင်းစွာအပြားအားဖြင့် သိခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ သာဝိတာ၊ ပွားစေအပ်သော၊ ဗဟုယိကာတာ၊ အကြိမ်များစွာ
 ပြုအပ်သော၊ အာဟာရေ၊ အာဟာရ၌၊ ပဋိကူလသညာ၊ စက်ဆုပ်ဘွယ်
 ရှိ၏ဟူသော သညာသည်။ မဟပ္ပဏာ၊ ကြီးသောအကျိုးရှိသည်။ မဟာနုသံ

အင်္ဂုတ္တိုရ်ပါဠိထောင်နိဿယ

သာ၊ကြီးသောအာနိသင်ရှိသည်။ ဟောတိ၊ဖြစ်၏။ အမတောဂဝေ၊အမြှိုက်
နိဗ္ဗာန်သျှင်တည်ရာရှိသည်။ အမတပရိယောသနာ၊အမြှိုက်နိဗ္ဗာန်သျှင်အဆုံး
ရှိသည်။ဟောတိ၊ဖြစ်၏။ ဣတိ၊ဤသို့သောအကြောင်းကြောင့်၊ဣတိခေါပန၊
ဤသို့သျှင်၊ ယံတံဝစနံ၊အကြင်စကားကို။ ဝုတ္တံ၊ဆိုအပ်ပြီ။ ဇေတံဝစနံ၊ဤ
စကားကို၊ဣဒံ၊ဤစိတ်၏ရသာရုံ၌ တပ်မက်မောတတ်သောတဏှာမှတွန့်
ခြင်းအစရှိသောအကျိုးကို၊ပဋိစ္စ၊စွဲ၍၊ ဝုတ္တံ၊ဆိုအပ်ပြီ။ ဘိက္ခဝေ၊ရဟန်းတို့။
ဘာဝိ၊ဘာ၊ ပွားစေအပ်သော၊ ဗဟုထိကလာ၊အကြပ်များစွာ ပြုအပ်သော၊
သဗ္ဗထောကေ၊အလုံးစုံသောလောက၌၊အနဘိရတသညာ၊မမ္မေဇျော်ခြင်း
၌ဖြစ်သောသညာ သည်၊မဟပ္ပဿ၊ကြီးသောအကျိုးရှိသည်။မဟာနိသံသာ
ကြီးသောအာနိသင်ရှိသည်။ ဟောတိ၊ဖြစ်၏။အမတောဂဝေ၊အမြှိုက်နိဗ္ဗာန်
သျှင်တည်ရာရှိသည်။အမတပရိယောသနာ၊အမြှိုက်နိဗ္ဗာန်သျှင်အဆုံးရှိသည်
ဟောတိ၊ဖြစ်၏။ ဣတိ၊ဤသို့သော၊အကြောင်းကြောင့်၊ ဣတိခေါပန၊ဤသို့
သျှင်၊ဇေတံ၊ ဤစကားကို၊(ယ)၊ပဋိထိယတိသေယျထာဝိ၊ ထွန်းဘိသကဲ့သို့
လည်းကောင်း၊ ပဋိကုဋတိသေယျထာဝိ၊ ရှုံ့ဘိသကဲ့သို့ လည်းကောင်း။
ပဋိဝတ္တတိသေယျထာဝိ၊နစ်ဘိသကဲ့သို့လည်းကောင်း၊ နသံပဿာရိယတိ
သေယျထာဝိ၊မပြန်ဘိသကဲ့သို့လည်းကောင်း၊ဘိက္ခပေ၊ရဟန်းတို့၊ဧဝမေဝ
ခေါ၊ဤအတူသာသျှင်၊ သဗ္ဗထောကေ၊အလုံးစုံသောလောက၌၊ အနဘိရတ
သညာပရိပိတေန၊အနဘိရတသညာ၌ လေ့လာအပ်သော၊ စေတသာ၊စိတ်
ဖြင့်၊ဗဟုထိ၊အကြပ်များစွာ၊ဝိဟရတော၊နောသော၊ ဘိက္ခုနော၊ရဟန်း၏၊
စိတ္တံ၊စိတ် သည်၊ထောကစိတြေသု၊ တေဘူမကဟုဆိုအပ်သော ထောက၏
ဆန်းကြယ်ခြင်းကို၌၊ အနုသန္ဓဟတိ၊ အကယ်၍ဖြစ်အံ့၊ အပ္ပဋိကုဋျဘာ၊
စက်ဆုတ်ရှုရှာဘွယ်မရှိသည်၏အဖြစ်သည်။သဏ္ဍာတိ၊ထည်၏။ ဘိက္ခဝေ၊
ရဟန်းတို့၊ဘိက္ခုနော၊ရဟန်း၏၊မေ၊ငါသည်။ သဗ္ဗထောကေ၊အလုံးစုံသော
လောက၌၊အနဘိရတသညာ၊မမ္မေဇျော်ခြင်း၌ဖြစ်သောသညာကို၊အတော
ဝိဘာ၊မပွားစေအပ်၊မေ၊ငါ့အား၊ပုဗ္ဗေန၊ရှေးကာလမှ၊ အပရံ၊နောက်ကာလ
၌၊ဝိသေသော၊အထူးသည်၊နတ္ထိ၊မရှိ၊မေ၊ငါသည်။ ဘဝေန၊ဗထံ၊ဘာဝနာ၏
အစွမ်းအာနုဘော်သို့၊ အပ္ပတ္တံ၊ မရောက်သေး၊ ဣတိဇေတံ၊ ဤသဘောကို၊
ဝေဒိ၊ထမ္ပံ၊ထိအပ်၏။ဣတိဟ၊ဤသို့သျှင်၊ ထတ္ထ၊မမ္မေဇျော်ခြင်း၌ ဖြစ်သော
သညာ၌၊ သမ္မုဒာနော၊ကောင်းစွာအပြားအားဖြင့်ဆင်ခြင်သည်။ ဟောတိ၊
ဖြစ်၏။ဘိက္ခဝေ၊ရဟန်းတို့၊သဗ္ဗထောကေ၊အလုံးစုံသောလောက၌၊ အနဘိ
ရတသညာပရိပိတေန၊အနဘိရတသညာ၌လေ့လာအပ်သော၊ စေတသာ၊

သတ္တကနိပါတ်ပဌမပဏ္ဏာသက-၅-မဟာယညဝဂ်၊ ၁၁၅

စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်း၊
 ၏၊ စိတ္တံ၊ စိတ်သည်၊ လောကဗိကြေသု၊ တေတုမကဟုဆိုအပ်သော လောက
 ၏ဆန်းကြယ်ခြင်းတို့၌၊ ပဋိတိယတိ၊ တွန့်၏၊ (၀)၊ ဥပေက္ခာဝါ၊ လစ်ထူရှု
 သည်အဖြစ်သည်လည်းကောင်း၊ ပါဋိကုလျာသာဝါ၊ စက်ဆုပ်ရွံရှာတွယ်
 ရှိသည်၏အဖြစ်သည်လည်းကောင်း၊ သစေပနသဏ္ဍာတိ၊ အကယ်၍ တည်
 သည်ဖြစ်အံ့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ နေ၊ ရဟန်းသည်၊ မေ၊ ငါသည်၊
 သဗ္ဗလောကေ၊ အလုံးစုံသောထောက၌၊ အနဘိရတသညာ၊ အနထိရတ
 သညာကို၊ သုတာဝိတာ၊ ကောင်းစွာပွားအပ်ပြီ၊ မေ၊ ငါအာ၊ ပုဗ္ဗေန၊ ရှေးကာ
 လမှ၊ အပရံ၊ နောက်ကာလ၌၊ ဝိသေသော၊ အထူးသည်၊ အတ္ထိ၊ ရှိ၏၊ မေ၊ ငါ
 သည်၊ ဘာဝနာဗလံ၊ ဘာဝနာ၏အစွမ်းအာနုဘော်သို့၊ ပတ္တံ၊ ရောက်အပ်၏၊
 ဣတိ၊ ဧဝံ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိ၊ ဟ၊ ဤသို့လျှင်၊ တတ္ထ၊
 ထိုတရား၌၊ သမ္ပတေ၊ နေ၊ ကောင်းစွာအပြားအားဖြင့် သိခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအပ်သော၊ ဗဟုလိကတာ၊
 အကြိမ်များစွာ ပြုအပ်သော၊ သဗ္ဗလောကေ၊ အလုံးစုံသော လောက၌၊ အန
 ဘိရတသညာ၊ အနဘိရတသညာသည်၊ မဟာပဗ္ဗလာ၊ ကြီးသော အကျိုးရှိ
 သည်၊ မဟာနိဿံ၊ ကြီးသော အာနိသင် ရှိသည်၊ ဟောတိ၊ ဖြစ်၏၊
 အမတောဝဿ၊ အမြိုက်နိဗ္ဗာန်လျှင် တည်ရာရှိသည်၊ အမတပရိယော
 သနာ၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သော
 အကြောင်းကြောင့်၊ ဣတိ၊ ဤသို့၊ ယန္တံ၊ အကြင်စကားကို၊ ဝုတ္တံ၊ ဟောတော်
 မူအပ်၏၊ ဧဝံ၊ ဤသဗ္ဗလောကေ အနဘိရတသညာ ဘိက္ခုဝေအစရှိသော
 စကားကို၊ ဣဒံ၊ ဤစိတ်၏တေတုမကဟုဆိုအပ်သောလောက၏ ဆန်းကြယ်
 ခြင်း၌တွန့်ခြင်းအစရှိသော အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝုတ္တံ၊ ဟောတော်မူအပ်၏၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအပ်သော၊ ဗဟုလိကတာ၊ အကြိမ်
 များစွာပြုအပ်သော၊ အနိစ္စသညာ၊ အနိစ္စသည်သည်၊ မဟာပဗ္ဗလာ၊ ကြီးသော
 အကျိုးရှိ သည်၊ မဟာနိဿံ၊ ကြီးသော အာနိသင်ရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ အမတောဝဿ၊ အမြိုက်နိဗ္ဗာန်၌ အတွင်းဝင်သည်၊ အမတပရိ
 ယောသာနာ၊ အမြိုက်နိဗ္ဗာန်ကိုရှာဖွေသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သော
 အကြောင်းကြောင့်၊ ဣတိ၊ ဤသို့လျှင်၊ ဧဝံ၊ ဤစကားကို၊ ဝုတ္တံ၊ ဟော
 တော်မူအပ်၏၊ ဧဝံ၊ ဤစကားကို၊ ကိဉ္စ၊ အဘယ်အကျိုးကိုလျှင်၊ ပဋိစ္စ၊ စွဲ၍
 ဝုတ္တံ၊ ဟောတော်မူအပ်သနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အနိစ္စသညာပရိဝိတေ
 န၊ အနိစ္စသညာ၌ ထေ့ထားအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ လာဘသက္ကာရသိလောကော၊ လာဘ်ပူဇော်သကာကျော်စောထင်ရှားခြင်း၌၊ ပဒိုတိယ၊ ဟိ၊ တွန့်၏၊ (၁)၊ ဥပေက္ခာဝါ၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ ပါဠိကုလုတာဝါ၊ စက်ဆုပ်သွယ်ရှိသည်၏အဖြစ်သည်လည်းကောင်း၊ သဗ္ဗာတိ၊ တည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သယုထာဝိ၊ ဥပမာသည်ကား၊ လက္ခဏုပတ္တံ၊ ကြက်ထောင်သည်လည်းကောင်း၊ နှာရုံ၊ ချွယ်ဝါ၊ အကြောထိုးသည်သည်ကောင်း၊ အဂ္ဂိမ္မိ၊ မိ၊ မက္ခိတံ၊ တည့်အပ်သည်ရှိသော်၊ ပုဗ္ဗိတိယ၊ အသေယုထာဝိ၊ တွန့်သကဲ့သို့၊ ပဒိုကုလုတိ၊ သေယုထာဝိ၊ ရှု၊ သိသကဲ့သို့၊ ပဒိုဂတ္တကိ၊ သေယုထာဝိ၊ ဆုတ်နှစ်သကဲ့သို့၊ နသံပသာရိယတိ၊ သေယုထာဝိ၊ မပြန်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ အနိစ္စသညာ၊ ပရိပိတေန၊ အနိစ္စသညာ၌လေ့လာအပ်သော၊ စေတသ၊ စိတ်ဖြင့်၊ ဗဟုယံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ လာဘသက္ကာရသိလောကော၊ လာဘ်ပူဇော်သကာကျော်စောထင်ရှားခြင်း၌၊ ပဒိုတိယတိ၊ တွန့်၏၊ (၂)၊ ဥပေက္ခာဝါ၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ ပါဠိကုလုတာဝါ၊ စက်ဆုပ်သွယ်ရှိသည်၏ အဖြစ်သည်လည်းကောင်း၊ သဗ္ဗာတိ၊ တည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အနိစ္စသညာ၊ ပရိတေန၊ အနိစ္စသညာ၌ လေ့လာအပ်သော၊ စေတသ၊ စိတ်ဖြင့်၊ ဗဟုယံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ လာဘသက္ကာရသိလောကော၊ လာဘ်ပူဇော်သကာကျော်စောထင်ရှားခြင်း၌၊ သစေအနုဒဟတိ၊ အကယ်၍ အားထုတ်အံ့၊ အပ္ပဒိုကုလုတာဝါ၊ စက်ဆုပ်ရှုံ့ရှာသွယ်မရှိသည်၏အဖြစ်သည်၊ သစေသဗ္ဗာတိ၊ အကယ်၍တည်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊ မေ၊ ငါ့အား၊ အနိစ္စသညာ၊ အနိစ္စသညာကို၊ အဘာဝိတာ၊ မပွားစေအပ်၊ မေ၊ ငါ့အား၊ ပုဗ္ဗေန၊ ရှေးအတို့ ဖြစ်သော ကာထမှ၊ အပရံ၊ နောက်အတို့ ဖြစ်သော ကာထ၌၊ ဝိသေသော၊ အထူးသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါသည်၊ ဘာဝနာဗယံ၊ ဘာဝနာ၏ အစွမ်းအာရုံဘော်သို့၊ အပ္ပတ္တံ၊ မရောက်အပ်၊ ဣတိ၊ ဧဝံ၊ ဤသဘောကို၊ ဝေမိထမ္ပံ၊ သိအပ်၏၊ ဣတိ၊ ဟ၊ ဤသို့လျှင်၊ တတ္ထု၊ ထိုအနိစ္စသညာကိုမပွားစေခြင်း၌၊ သမ္ပဇေနော၊ ကောင်းစွာအပြားအားဖြင့်သိခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အနိစ္စသညာ၊ ပရိပိတေန၊ အနိစ္စသညာ၌လေ့လာသော၊ စေတသ၊ စိတ်ဖြင့်၊ ဗဟုယံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ လာဘသက္ကာရသိလောကော၊ လာဘ်

သတ္တကနိပါတ်ပဌမဝဂ္ဂသက-၅-မဟာယညဝဂ်၊ ၁၁၇

ပူဇော်သကာ ကျော်စောထင်ရှားခြင်း၌၊ သဝေပနပဋိတိယတိ၊ အကယ်၍ ကားတွန်အံ့၊ သဝေပနပဋိကုတိ၊ အကယ်၍ကားရှုံ့အံ့၊ သဝေပနပဋိဝတ္တတိ အကယ်၍ကား ဆုတ်နစ်အံ့၊ သဝေပနနသံပသာရိယတိ၊ အကယ်၍ကား မပြန်အံ့၊ ဥပေက္ခာဝါ၊ ယျှစ်ယျှစ်ရှုခြင်းသည်လည်းကောင်း၊ ပါဠိကုဏ္ဍတာဝါ စက်ဆုပ်ရွံရှာတွယ်မရှိသည်၏အဖြစ်သည်လည်းကောင်း၊ သဝေပနသတ္တတိ၊ အကယ်၍ကားတည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊ မေ၊ ငါသည်၊ အနိစ္စသညာ၊ အနိစ္စသညာကို၊ သုဘာဝိတာ၊ ကောင်းစွာပွားအပ် ဖြိုမေ၊ ငါအား၊ ပုဗ္ဗေန၊ အနိစ္စသညာကို ပွားစေအပ်သောရှေ့အတို့ ဖြစ်သော ကာလမှ၊ အပရံ၊ နောက်အတို့ဖြစ်သောကာလ၌၊ ဝိသေသော၊ အထူးသည်၊ အတ္ထိ၊ ရှိ၏၊ မေ၊ ငါသည်၊ ဘာဝနာဗထံ၊ ဘာဝနာ၏အစွမ်းအာဇာတော်သို့၊ ပတ္တံ၊ ရောက်အပ်၏၊ ဣတိတေ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိဟ၊ ဤသို့လျှင်၊ တတ္ထ၊ ထိုအနိစ္စသညာကိုပွားစေခြင်း၌၊ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့်ထိခြင်းသည်။ ဟောတိ၊ ဖြစ်၏၊ ဘက္ခဝေ၊ ရဟန်းတို့၊ 'ဘာဝိ တာ၊ ပွားစေအပ်သော၊ ဗဟုထိကတာ၊ အကြိမ်များစွာပြုအပ်သော၊ အနိစ္စ သညာ၊ အနိစ္စသညာသည်၊ မဟပ္ပဇာ၊ ကြီးသောအကျိုးရှိသည်၊ မဟာနိသံ သာ၊ ကြီးသောအာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အမတောဂဝ၊ အမြိုက် နိဗ္ဗာန်လျှင် တည်ရာရှိသည်၊ အမတပရိယောသာနာ၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သောအကြောင်းကြောင့်၊ ဣတိ၊ ဤသို့၊ ယန္တံ၊ အကြင်စကားကို၊ ဝတ္တံ၊ ဟောတော်မူအပ်၏၊ ဇေတံဝစနံ၊ ဤအနိစ္စသညာဘိက္ခဝေအစရှိသောစကားကို၊ ဣဒံ၊ ဤစိတ်၏ထာဘီပူဇော် သတ္တာ၊ ကျော်စောထင်ရှားခြင်း၌တွန်ခြင်းအစရှိသောအကျိုးကို၊ ပဋိစ္စ၊ စွဲ၍ ဝတ္တံ၊ ဟောတော်မူအပ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအပ်သော ဗဟုထိကတာ၊ အကြိမ်များစွာပြုအပ်သော၊ အနိစ္စမမြဲသည်၌၊ နက္ခသညာ ဆင်းရဲခြင်း၌ဖြစ်သော သညာသည်၊ မဟပ္ပဇာ၊ ကြီးသောအကျိုးရှိသည်၊ မဟာနိသံသာ၊ ကြီးသောအာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အမတောဂဝ၊ အမြိုက်နိဗ္ဗာန်လျှင်တည်ရာရှိသည်၊ အမတပရိယောသာနာ၊ အမြိုက်နိဗ္ဗာန် လျှင်အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သောအကြောင်းကြောင့်၊ ဣတိခေါပနံ၊ ဤသို့လျှင်၊ ဇေတံဝစနံ၊ ဤစကားကို၊ ဝတ္တံ၊ ဟောတော်မူအပ်၏၊ ဇေတံဝစနံ၊ ဤစကားကို၊ ကိဉ္စ၊ အဘယ်အကျိုးကိုသာလျှင်၊ ဝတ္တံ၊ ဟောတော် မူအပ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အနိစ္စမမြဲခြင်း၌၊ နက္ခသညာပရိပိတေ န၊ နက္ခသညာ၌ထေ့ထာအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုထံ၊ အကြိမ်များ

အင်္ဂုတ္တိုရ်ပါဠိထော်ဒိုသျှ၊

စွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်းအား၊ အာထယေျ၊ ပျင်းသော သူ၏သို့ဖြစ်၌၊ ကောသဇ္ဇေ၊ စက်ဆုပ်အပ်သည်ဖြစ်၍ ဆုတ်နစ်သောသူ၏ အဖြစ်၌၊ ဝိသမ္ပိယေ၊ ဝိရိယကိုစွန့်လွှတ်ခြင်း၌၊ ပမာဒေ၊ မေ့ထော့ခြင်း၌၊ အနန္ဒယောဂေ၊ လုံ့လကို အားမထုတ်ခြင်း၌၊ အပစ္စဝေက္ခနာယ၊ မဆင်ခြင်ခြင်း၌၊ တိဗ္ဗာ၊ ထက်သော၊ ဘယသညာ၊ ဘေးဟူသောသညာသည်၊ ပစ္စုပ္ပိတာ၊ ရှေးရှုတည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဥက္ခိတ္တာသိကေ၊ ချီအပ်သော သန်ထွက်ရှိသော၊ ဝဓကေ၊ သူသတ်ယောကျ်ား၌၊ တိဗ္ဗာ၊ ထက်သော၊ ဘယသညာ၊ ဘေးဟူသောသညာသည်၊ ပစ္စုပ္ပိတာ၊ ရှေးရှုတည်သည်၊ ဟောတိ၊ သေယျထာဝိ၊ ဖြစ်သကဲ့သို့၊ တထာ၊ ထိုအတူ၊ တိဗ္ဗာ၊ ထက်သော၊ ဘယသညာ၊ ဘေးဟူသောသညာသည်၊ ပစ္စုပ္ပိတာ၊ ရှေးရှုတည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အနိစ္စေ၊ မမြဲခြင်း၌၊ ဒုက္ခသညာပရိစိထေန၊ ဆင်းရဲ၏ဟုဖြစ်သော သညာ၌လေ့လာအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်းအား၊ အာထယေျ၊ ပျင်းသောသူ၏ အဖြစ်၌၊ ကောသဇ္ဇေ၊ စက်ဆုပ်အပ်သည်ဖြစ်၍ ဆုတ်နစ်သောသူ၏အဖြစ်၌၊ ဝိသမ္ပိယေ၊ ဝိရိယကိုစွန့်လွှတ်ခြင်း၌၊ ပမာဒေ၊ မေ့ထော့ခြင်း၌၊ အနန္ဒယောဂေ၊ လုံ့လကို အားမထုတ်ခြင်း၌၊ အပစ္စဝေက္ခနာယ၊ မဆင်ခြင်ခြင်း၌၊ တိဗ္ဗာ၊ ထက်သော၊ ဘယသညာ၊ ဘေးဟူသောသညာသည်၊ ပစ္စုပ္ပိတာ၊ ရှေးရှုတည်သည်၊ နဟောတိ၊ မဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဥက္ခိတ္တာသိကေ၊ ချီအပ်သော သန်ထွက်ရှိသော၊ ဝဓကေ၊ သူသတ်ယောကျ်ား၌၊ တိဗ္ဗာ၊ ထက်သော၊ ဘယသညာ၊ ဘေးဟူသောသညာသည်၊ ပစ္စုပ္ပိတာ၊ ရှေးရှုတည်သည်၊ နဟောတိ၊ သေယျထာဝိ၊ မဖြစ်သကဲ့သို့၊ တထာ၊ ထိုအတူ၊ တိဗ္ဗာ၊ ထက်သော၊ ဘယသညာ၊ ဘေးဟူသောသညာသည်၊ ပစ္စုပ္ပိတာ၊ ရှေးရှုတည်သည်၊ နဟောတိ၊ မဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊ မေ၊ ငါသည်၊ အနိစ္စေ၊ မမြဲခြင်း၌၊ ဒုက္ခသညာ၊ ဆင်းရဲ၏ ဟုမသာအမှတ်သည်ကို၊ အဘာဝိတာ၊ မခွါးစေအပ်၊ မေ၊ ငါအား၊ ပုဗ္ဗေန၊ ရှေးအတို့ဖြစ်သောကာလမှ၊ အပရံ၊ နောက်အတို့ဖြစ်သော ကာလ၌၊ ဝိသေသော၊ အထူးသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါသည်၊ တာဝနဗလံ၊ တာဝနာ၏အစွမ်းအာနုဘော်သို့၊ အပ္ပတ္တံ၊ မရောက်အပ်၊ ဣဟိတေံ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ သိအပ်၏၊ ဣတိပ၊ ဤသို့လျှင်၊ တတ္ထ၊ ထိုအနိစ္စသညာဒုက္ခသညာကိုမပွားစေခြင်း၌၊ သမ္မာဒေနော၊ ကောင်းစွာအပြားအားဖြင့် သိခြင်းသည်၊

သက္ကကနိပါတ်ပဋ္ဌမပစ္ဆာသက-၅-မဟာယညဝဂ်၊ ၁၁၉

ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အနိစ္စေ၊ မမြဲခြင်း၌၊ ဒုက္ခသညာ ပရိပိတေန၊ ဒုက္ခသညာ၌ထေ့လာအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်းအား၊ အာထယျေ၊ ပျင်းရိသောသူ၏အဖြစ်၌၊ ကောသဇ္ဇေ၊ စက်ဆုပ်အပ်သည်ဖြစ်၍ ဆုတ်နစ်သောသူ၏အဖြစ်၌၊ ဝိဿဗြိယေ၊ ဝိရိယကို စွန့်ထွက်ခြင်း၌၊ ပမာဒေ၊ ဓမ္မေထေ့ခြင်း၌၊ အနန္တယောဂေ၊ လုံ့လကိုအား မတုတ်ခြင်း၌၊ အပစ္စဝေက္ခနာယ၊ မဆင်ခြင်ခြင်း၌၊ တိဗ္ဗာထက်သော၊ ဘယသညာ၊ ဘေးဟူသော သညာသည်။ ပစ္စုပဗ္ဗိတာ၊ ရှေးရှုတည်သည်။ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဥက္ခိတ္တာယိကေ၊ ချီအပ်သော သန်လျက်ရှိသော၊ ဝဂ္ဂေ၊ သူသတ် ယောဂျား၌၊ တိဗ္ဗာထက်သော၊ ဘယသညာ၊ ဘေးဟူသော သညာသည်။ ပစ္စုပဗ္ဗိတာ၊ ရှေးရှုတည်သည်။ ဟောတိ၊ သေယျထာဝိ၊ ဖြစ်သကဲ့သို့၊ ထထာ၊ ထိုအတူ၊ တိဗ္ဗာထက်သော၊ ဘယသညာ၊ ဘေးဟူသော သညာသည်။ ပစ္စုပဗ္ဗိတာ၊ ရှေးရှုတည်သည်။ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်။ မေ၊ ငါသည်။ အနိစ္စေ၊ မမြဲခြင်း၌၊ ဒုက္ခသညာ၊ ဒုက္ခသညာသည်။ သုတာဝိတာ၊ ပွားစေအပ်၏။ မေ၊ ငါအား၊ ပုဗ္ဗေန၊ အနိစ္စဒုက္ခသညာကိုမပွားစေအပ်သော ရှေးအဘို့ဖြစ်သောကာထမှ၊ အပရံ၊ နောက်အဘို့ဖြစ်သောကာထ၌၊ ဝိသေသော၊ အထူးသည်။ အတ္ထိ၊ ရှိ၏။ မေ၊ ငါသည်။ ဘာဝနာဗလံ၊ ပွားစေခြင်းဟူသောအားကို၊ ပတ္တံ၊ ရောက်အပ်၏။ ဣတိဘေ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ဣတိဟ၊ ဤသို့လျှင်၊ တတ္ထ၊ ထိုအနိစ္စဒုက္ခသညာကိုပွားစေခြင်း၌၊ သမ္ပာဒေန၊ ပညာအဆင်အခြင်ရှိသည်။ ဟော၊ ဟုဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအပ်သော၊ ဗဟုထိကတာ၊ အကြိမ်များစွာပြုအပ်သော၊ အနိစ္စေ၊ မမြဲသည်၌၊ ဒုက္ခသညာ၊ ဆင်းရဲ၏ဟုအမှတ်ရှိသော သညာသည်။ မဟပ္ပဿ၊ ကြီးသောအကျိုးရှိသည်။ မဟာနိသံတာ၊ ကြီးသောအာနိသင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ အမဘောဝဂေ၊ အမြိုက်နိဗ္ဗာန်လျှင်တည်ရာရှိသည်။ အမဘပရိယောသာနာ၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့သော အကြောင်းကြောင့်၊ ဣတိ၊ ဤသို့၊ ယန္တံ၊ အကြင်စကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်၏။ ဧဝံ၊ ဤအနိစ္စဒုက္ခသညာဘိက္ခုဝေအစရှိသောစကားကို၊ ဣဒံ၊ ဤပျင်းသောသူ၏အဖြစ်စသည်၌ထက်သော ဘေးဟူသော သညာ၏ရှေးရှုတည်သော အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝုတ္တံ၊ ဟောတော်မူအပ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝိတာ၊ ပွားစေအပ်သော၊ ဗဟုထိ

ကတာ၊ အကြီးများစွာပြုအပ်သော၊ ဒုက္ခေ၊ ဆင်းရဲ၌၊ အနတ္တသညာ၊ ကိုယ်
မဟုတ်ဟူသောသညာသည်၊ မဟပ္ပသာ၊ ကြီးသောအကျိုးရှိသည်၊ မဟာနိ
သံသာ၊ ကြီးသောအာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အမတောဂဂေ၊ အမြွက်
နိဗ္ဗာန်လျှင်တည်ရာရှိသည်၊ အမတပရိယောသနာ၊ အမြွက်နိဗ္ဗာန်လျှင်အဆုံး
ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့သောအကြောင်းကြောင့်၊ ဣတိခေါပန၊
ဤသို့သော်ကား၊ ဇေဝံစခံ၊ ဤစကားကို၊ ဝုတ္တံ၊ ဟောတော်မူအပ်၏၊ ဇေဝံစ
ခံ၊ ဤစကားကို၊ ကိဉ္စ၊ အဘယ်ကိုသာလျှင်၊ ပရိစ္စ၊ စွဲ၍၊ ဝုတ္တံ၊ ဟောတော်မူအပ်
သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဒုက္ခေ၊ ဆင်းရဲ၌၊ အနတ္တသညာပရိပိတေန၊ ကိုယ်
မဟုတ်ဟူသောအမှတ်သညာ၌ထေ့လာအပ်သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗဟု
လံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊ သဝိညာ
ဏကေ၊ ဝိညာဉ်ရှိသော၊ ဣမတ္ထိံစကာယေ၊ ဤကိုယ်၏ အဖြစ်၌လည်း
ကောင်း၊ ဗဟိဒ္ဓါ၊ အပသန္တာနံ၌၊ သဗ္ဗနိမိတ္တေသုစ၊ အလုံးစုံသောအာရုံတို့၌
လည်းကောင်း၊ အဟင်္ဂါရမမံကာရမာနာပဂတံ၊ ငါဟူသောအခြင်းအရာ
ဟုဆိုအပ်သောဒိဋ္ဌိငါ၏ဥစ္စာဟူသောအခြင်းအရာဟုဆိုအပ်သော တဏှာ
ထောင်လွှားခြင်းဟု ဆိုအပ်သော မာနမှကင်းသော၊ မာနသံ၊ စိတ်သည်၊
ဟောတိ၊ ဖြစ်၏၊ ဝိဝာသမတိက္ကန္တံ၊ ကိုးပါးသော မာနကိုကောင်းစွာလွန်
သော၊ သန္တံ၊ ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့မှငြိမ်းသော၊ သုပိရတ္တံ
ငါးပါးသောပိရတ္တံတို့မှ ကောင်းစွာလွတ်သော၊ မာနသံ၊ စိတ်သည်၊ ဟော
တိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဒုက္ခေ၊ ဆင်းရဲ၌၊ အနတ္တသညာပရိပိတေန၊
ကိုယ်မဟုတ်ဟူသော အမှတ်သညာ၌ထေ့လာအပ်သော၊ စေတသာ၊ စိတ်
ဖြင့်၊ ဗဟုလံ၊ အကြိမ်များစွာ၊ ဝိဟရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း၏၊
သဝိညာဏကေ၊ ဝိညာဉ်ရှိသော၊ ဣမတ္ထိံစကာယေ၊ ဤကိုယ်၌လည်း၊
ဗဟိဒ္ဓါ၊ အပသန္တာနံ၌၊ သဗ္ဗနိမိတ္တေသုစ၊ အလုံးစုံသော နိမိတ်တို့၌လည်း၊
အဟင်္ဂါရမမံကာရမာနာပဂတံ၊ ငါဟူသောအခြင်းအရာဟုဆိုအပ်သော
ဒိဋ္ဌိငါ၏ဥစ္စာဟူသောအခြင်းအရာဟုဆိုအပ်သောမာနမှကင်းသော၊ မာနသံ
စိတ်သည်၊ နဟောတိ၊ မဖြစ်၊ ဝိဝာသမတိက္ကန္တံ၊ ကိုးပါးသောမာနကိုကောင်း
စွာလွန်သော၊ သန္တံ၊ ဆန့်ကျင်ဘက်ဖြစ်သော ကိလေသာတို့မှငြိမ်းသော၊
သုပိရတ္တံ၊ ငါးပါးသောပိရတ္တံတို့မှကောင်းစွာလွတ်သော၊ မာနသံ၊ စိတ်သည်
နဟောတိ၊ မဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊ မေငါသည်
ဒုက္ခေ၊ ဆင်းရဲ၌၊ အနတ္တသညာ၊ ကိုယ်မဟုတ်ဟူသော အမှတ်သညာကို၊
အဘာဝိတာ၊ မပွားစေအပ်၊ မေ၊ ငါအား၊ ဝုဗ္ဗေန၊ ဒုက္ခအနတ္တသညာကိုမပွား

သတ္တကနိပါတ်ပဋ္ဌမပဏ္ဍာသက-၅-မဟာယညဝဂ်၊ ၁၂၀

စေအပ်သောရှေးအတို့ဖြစ်သောကာလမှ၊ အပရံ၊ ဒုက္ခအနတ္တသညာကိုမပွါး
စေအပ်သောနောက်အတို့ဖြစ်သောကာလ၌၊ ဝိသေသော၊ အထူးသည်၊ နတ္ထိ၊
မရှိ၊ မေ၊ ငါအား၊ ဘာဝနာဗယံ၊ ပွါးစေခြင်းဟူသော အားကို၊ အပ္ပတ္တံ၊
မရောက်အပ်၊ ဣတိဇေတံ၊ ဤသဘောကို၊ ဝေဒိတဗ္ဗံ၊ ထိအပ်၏၊ ဣတိဟ၊ ဤသို့
လျှင်၊ ထတ္ထ၊ ထိုဒုက္ခအနတ္တသညာကို မပွါးစေခြင်း၌၊ သမ္ပဇာနော၊ အပြား
အားဖြင့်ထိခြင်းသည်၊ ဧကောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဒုက္ခေ၊ ဆင်းရဲ
၌၊ အနတ္တသညာပရိပိတေန၊ ကိုယ်မဟုတ်ဟူသော အမှတ်သညာ၌လှောထ
အပ်သော၊ စေတသော၊ စိတ်ဖြင့်၊ ဗဟုယံ၊ အကြိမ်များစွာ၊ ဝိဟရေတော၊
နေသော၊ ထိက္ခန္ဓေန၊ ရဟန်း၏၊ သဝိညာထကော၊ ဝိညာဉ်ရှိသော၊ ဣမတ္ထိံစ
ကာယေ၊ ဤကိုယ်၌လည်း၊ ဗဟိဒ္ဓါ၊ အမာသန္တာန်၌၊ သဗ္ဗနိမိတ္တေ၊ သုစ၊ အလုံးစုံ
သောအာရုံတို့၌လည်း၊ အဟင်္ဂါရမင်္ဂကာရမာနာပဂတံ၊ ငါဟူသောအခြင်း
အရာဟုဆိုအပ်သောဒိဗ္ဗိငါ၏ ဥစ္စာဟုဆိုအပ်သောအခြင်းအရာထေးငှိတ္ထား
တတ်သောမာနမှကင်းသော၊ မာနသံ၊ စိတ်သည်၊ သစေပနဟောတိ၊ အကယ်
၍ကားဖြစ်အံ့၊ ဝိဝေသမတိက္ကန္တံ၊ ကိုးပါးသောမာနကိုကောင်းစွာလွန်သော၊
ယန္တံ၊ ဆန့်ကျင်ဘက်ဖြစ်သောကိလေသာတို့မှငြိမ်းသော သုဝိရတ္တံ၊ ငါးပါး
သောဝိရတ္တံတို့မှကောင်းစွာလွတ်သော၊ မာနသံ၊ စိတ်သည်၊ သစေပနဟော
တိ၊ အကယ်၍ကားဖြစ်အံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခုနော၊ ရဟန်းသည်၊
မေ၊ ငါသည်၊ ဒုက္ခေ၊ ဆင်းရဲ၌၊ အနတ္တသညာ၊ ကိုယ်မဟုတ်ဟူသော အမှတ်
သညာကို၊ သုဝိဘာဝိတာ၊ ကောင်းစွာပွါးစေအပ်ပြီ၊ မေ၊ ငါအား၊ ဝုဗ္ဗေန၊
ရှေးအတို့ဖြစ်သောကာလမှ၊ အပရံ၊ နောက်အတို့ဖြစ်သောကာလ၌၊ ဝိသေ
သော၊ အထူးသည်၊ နတ္ထိ၊ မရှိ၏၊ မေ၊ ငါသည်၊ ဘာဝနာဗယံ၊ ပွါးစေခြင်း
ဟူသောအားကို၊ ပတ္တံ၊ ရောက်အပ်၏၊ ဣတိဇေတံ၊ ဤစကားကို၊ ဝေဒိတဗ္ဗံ၊
ထိအပ်၏၊ ဣတိဟ၊ ဤသို့လျှင်၊ ထတ္ထ ထိုအနတ္တသညာ၌၊ သမ္ပဇာနော၊
အပြားအားဖြင့်ထိခြင်းသည်၊ ဧကောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘာဝ
တာ၊ ပွါးစေအပ်သော၊ ဗဟုယိကတာ၊ အကြိမ်များစွာပြုစပ်သော၊ ဒုက္ခေ၊
ဆင်းရဲ၌၊ အနတ္တသညာ၊ ကိုယ်မဟုတ်ဟူသောအမှတ်သညာသည်၊ မဟပ္ပ
လာ၊ ကြီးသောအကျိုးရှိသည်၊ မဟာနိသံသာ၊ ကြီးသောအာနိသင်ရှိသည်၊
ဟောတိ၊ ဖြစ်၏၊ အမထောဂဓာ၊ အမြိုက်နိဗ္ဗာန်လျှင်သည်မှ ရှိသည်၊ အမထ
ပရိယောသာနာ၊ အမြိုက်နိဗ္ဗာန်လျှင်အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊
ဤသို့သောအကြောင်းကြောင့်၊ ဣတိ၊ ဤသို့၊ ယန္တံစရံ၊ အကြင်စကားကို၊
ဝုတ္တံ၊ ဟောတော်မူအပ်၏၊ ဇေတံ၊ ဤဒုက္ခအနတ္တသညာ ဘိက္ခဝေအစရှိသော

စကားကို၊ ဣဒံ၊ ဤသဒ္ဓါညာဏက ဖြစ်သောခန္ဓာကိုယ် စသည်၌ ငါဟူသော အခြင်းအရာဟုဆိုအပ်သောနိဗ္ဗိတိဇာတိဥစ္စာဟူသော အခြင်းအရာဟုဆိုအပ်သော တဏှာထောင်ထွားတတ်သော မာနမှကင်းသော စိတ်အစရှိသော အကျိုးကို၊ ပဋိစ္စ၊ စွဲ၍၊ ဝုတ္တံ၊ ဟောစေတော်မူအပ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဘာဝိတော၊ ပွားစေအပ်ကုန်သော၊ ဗဟုဏီကတော၊ အကြိမ်များစွာ ပြုအပ်ကုန်သော၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေသညာ၊ ဤသညာတို့သည်၊ မဟာပဿ၊ ကြီးသော အကျိုးရှိကုန်သည်၊ မဟာနိသံသာ၊ ကြီးသောအာနိသင်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အမတောဂဓာ၊ အမြိုက်နိဗ္ဗာန်လျှင် ထည်ရာရှိကုန်သည်၊ အမတပရိယောသာနာ၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏ ။

သဋ္ဌသုတ်ပြီး၏။

‘အထခေါ၊ ထိုအခါ၌၊ ဇာဏုသောဏီ၊ ဇာဏုသောဏီ အမည်ရှိသော၊ ဗြာဟ္မဏော၊ ဝုဏ္ဏားသည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်လေ၏၊ ဥပသင်္ကမိတ္တာ၊ ကပ်လေပြီး၍၊ ဘဂဝတော၊ မြတ်စွာထုရားနှင့်၊ သဒ္ဓိံ၊ တကွ၊ သမ္မောဒိ၊ ဝမ်းမြောက် ဝမ်းသာပြောဟော၏၊ သမ္မောဒနိယံ၊ ဝမ်းမြောက်ဝမ်းသာပြောဟောအပ်သော၊ သာရဏီယံ၊ မပြတ်အောက်မေ့ အပ်သော၊ ကထံ၊ စကားကို၊ ဝိတိသာ၊ ရေတွဲ၍၊ ပြီးဆုံးစေ၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓေါ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓေါ၊ ထိုင်နေပြီးသော၊ ဇာဏုသောဏီ၊ ဇာဏုသောဏီ အမည်ရှိသော၊ ဗြာဟ္မဏော၊ ဝုဏ္ဏားသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဇေတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ယျော့ကံ၏၊ ကိံ၊ အဝေါစ၊ အတယ်သို့ ယျော့ကံသနည်း၊ ဘဝံပိဂေါဟမော၊ အရှင်ဂေါတမသည်ထည်း၊ အဟံ၊ ငါသည်၊ ဗြဟ္မစာရီ၊ မြတ်သောအကျင့်ကိုကျင့်ထေ့ရှိသည်၊ အဓိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဗြဟ္မစရိယဝါသံ၊ မြတ်သောအကျင့်ကိုကျင့်သုံးခြင်းကို၊ ပဋိဇာနာတိ နောပဋိဇာနာတိနူ၊ ဝန်ခံသည်မဟုတ်လော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျော့ကံ၏၊ ဗြာဟ္မဏ၊ ဝုဏ္ဏား၊ အက္ခန္တံ၊ မကြီးသော၊ အတ္ထိန္ဒံ၊ မပေါက်သော၊ အထဗလံ၊ မကျားသော၊ အကမ္မာသံ၊ မပြောက်သော၊ ပရိပုဏ္ဏံ၊ ထက်ဝန်းကျင်မှ ပြည့်စုံသော၊ ပရိသုဇ္ဈံ၊ ထက်ဝန်းကျင်မှစင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရတိ၊ ကျင့်၏၊ ဣတိ၊ ဤသို့၊ ယံတံ၊ အကြင်စကားကို၊ သမ္မာ

သတ္တကနိပါတ်ပဌမပတ္ထောသက-၅-မဟာယညဝဂ်၊ ၁၂၃

ကောင်းစွာ၊ ဝဒမာနော၊ ပြောဆိုသောသူသည်၊ ဝဒေယျ၊ ဆိုရာ၏၊ ပြောဟူက၊
 နှော့ပေး၊ တံ၊ ထိုစကားကို၊ မမေဝ၊ ငါ့ကိုသာလျှင်၊ သန္ဓာယ၊ ရည်၍၊ ဝဒမာနော
 ဆိုသောသူသည်၊ သမ္မာ၊ ကောင်းစွာ၊ ဝဒေယျ၊ ဆိုသည်မည်ရာ၏၊ ပြောဟူက
 ပုဏ္ဏား၊ အဟံဝိ၊ ငါသည်လည်း၊ အက္ခယျံ၊ မကြိုးသော၊ အန္တိန္ဒြိယံ၊ မပေါက်
 သော၊ အသလထံ၊ မကျားသော၊ အကမ္မာသံ၊ မပြောက်သော၊ ပရိပုဏ္ဏံ၊ ပြည့်စုံ
 သော၊ ပရိသုန္ဒ၊ စင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရာမိ၊
 ကျင့်ပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘောဂေါတမ၊ အရှင်ဂေါတမ၊ ကိံ
 ပန၊ အဘယ်သို့လျှင်၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်၏၊ အက္ခယျံ၊ မ
 မကြိုးခြင်းသည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ အန္တိန္ဒြိယံ၊ မပေါက်ခြင်းသည်
 လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ အသလထံဝိ၊ မကျားခြင်းသည်လည်း၊ ဟောတိ
 ဖြစ်သနည်း၊ အကမ္မာသံဝိ၊ မပြောက်သည်လည်း၊ ဟောတိ၊ ဖြစ်သနည်း၊ ဣတိ
 ဤသို့၊ အဝေါစ၊ ဈောကံ၊ ဤ၊ ပြောဟူက၊ ပုဏ္ဏား၊ ဣ၊ ဤထောကဋ္ဌ၊ ဧကစ္စော၊
 အချို့သော၊ သမဏောဝါ၊ ရဟန်းသည်လည်းကောင်း၊ ပြောဟူကောဝါ၊ ပုဏ္ဏား
 သည်လည်းကောင်း၊ အဟံ၊ ငါသည်၊ သမ္မာ၊ ကောင်းစွာ၊ ဗြဟ္မစရိယံ၊ မြတ်
 သောအကျင့်ကိုကျင့်ထေ့ရှိသည်၊ အဓိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ ဗြဟ္မစရိယဝါသံ၊
 မြတ်သောအကျင့်ကိုကျင့်သုံးခြင်းကို၊ ပရိဇာနမာနော၊ ဝန်ခံချက်၊ မာတုဂါ
 မေန၊ မာတုဂါမနှင့်၊ သန္တိံ၊ တကွ၊ နှစ်နှစ်သမာပတ္ထိံ၊ နှစ်ယောက်နှစ်ယောက်
 သောသူကိုသည်ရောက်အပ်သော မေထုန်အကျင့်ကို၊ နဟောခေါသမာ
 ပဇ္ဇတိ၊ မရောက်၊ အဝိစခေါ၊ စင်စစ်သော်ကား၊ မေတုဂါမသ၊ မာတုဂါမ၏
 ဥစ္စာဒနပရိမဒ္ဒနနာပနသမ္မာဟာနံ၊ ကိုယ်၌ မကောင်းသောအနံ့တို့ကို ပျော်စေ
 ခြင်းငြိန့်သာစသည်ဖြင့်ဖုံးထွင်းခြင်းဆုတ်နယ်ခြင်းရေချိုးခြင်းသုံးသပ်ခြင်း
 ကို၊ သာဒိယတိ၊ သာယာ၏၊ သော၊ ထိုရဟန်းပုဏ္ဏားသည်၊ တံ၊ ထိုကိုယ်၌
 မကောင်းသောအနံ့တို့ကိုပျောက်စေခြင်းငြိန့်သာစသည်ဖြင့် ဖုံးထွင်းခြင်း
 စသည်ကို၊ အသာဒေတိ၊ လွန်စွာသာယာ၏၊ တံ၊ ထိုကိုယ်၌ မကောင်းသော
 အနံ့တို့ကို ပျောက်စေခြင်းငြိန့်သာစသည်ဖြင့် ဖုံးထွင်းခြင်း စသည်ကို၊
 နိကာမေတိ၊ အလိုရှိ၏၊ ဧကန္တ၊ ထိုကိုယ်၌မကောင်းသောအနံ့တို့ကို ပျော်
 စေခြင်းငြိန့်သာစသည်ဖြင့်ဖုံးထွင်းခြင်းစသည်ဖြင့်လည်း၊ ဝတ္ထိံ၊ နှစ်သက်
 ခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ ပြောဟူက၊ ပုဏ္ဏား၊ ခေါ၊ စင်စစ်၊ ဣဒံဝိ၊ ဤကိုယ်
 ၌မကောင်းသောအနံ့တို့ကိုပျောက်စေခြင်းငြိန့်သာစသည်ဖြင့်ဖုံးထွင်းခြင်း
 စသည်ကိုသာယာခြင်း အစရှိသည်လည်း၊ ဗြဟ္မစရိယံ၊ မြတ်သော
 အကျင့်၏၊ ခတ္ထံ၊ ကြိုးခြင်းမည်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဆိန္ဒြိယံ၊ ပေါက်

ခြင်းမည်သည့်သည်၊ ဟောတိ၊ ဖြစ်၏။ သဗ္ဗထံဝိ၊ ကျားသည် မည်သည် ထံသို့၊ ဟောတိ၊ ဖြစ်၏။ ကမ္မာသံဝိ၊ ပြောက်သည်မည်သည်သည်။ ဟောတိ၊ ဖြစ်၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အယံ၊ ဤသို့ သဘောရှိသော ရဟန်းပုဂ္ဂိုလ်ကို၊ အပရိသုဒ္ဓိ၊ မစင်ကြယ်သော၊ ဗြာဟ္မဓရိယံ၊ မြတ်သော အကျင့်ကို၊ စရတိ၊ ကျင့်၏။ မေထုနေန၊ မေထုန်နှင့်၊ သညောဂေန၊ ဟင်္ဂုတ်ခြင်းဖြင့်၊ သညောက္ခော၊ ဟင်္ဂုတ်၏။ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းမှ ထွန်းကောင်း၊ ဇရာယ၊ အိုခြင်းမှ ထွန်းကောင်း၊ မရဏေန၊ သေခြင်းမှ ထွန်းကောင်း၊ သောကေဟိ၊ စိုးရိမ်ခြင်းတို့မှ ထွန်းကောင်း၊ ပရိဒေဝတိ၊ ငိုကြွေးမည်ထန်းခြင်းတို့မှ ထွန်းကောင်း၊ ဒုးက္ခတိ၊ ဆင်းရဲခြင်းတို့မှ ထွန်းကောင်း၊ ဒေါမနသေတိ၊ နှလုံးမသာကာခြင်းတို့မှ ထွန်းကောင်း၊ ဥပါယာသေတိ၊ ပြင်းစွာပင်ပန်းခြင်းတို့မှ ထွန်းကောင်း၊ နပရိရစ္စတိ၊ မလွတ်၊ ဒုက္ခသွား၊ အထုံးစုံသော ဝန်ဆင်းရဲမှ။ နပရိရစ္စတိ၊ မလွတ်၊ ဣတိ၊ ဤသို့၊ ဝုစ္စတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ အဟံ၊ ငါ ထုန်းသည်၊ ဝဒါမိ၊ ဟောတော်မူ၏။ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ဝုန၊ တာဝန်၊ ပရိစ၊ တပါးတုံထည်း၊ ဣ၊ ဤသောကန္တံ၊ ကေစ္စော၊ အချိုသော၊ သမဏောဝါ၊ ရဟန်းသည် ထည်းကောင်း၊ ဗြဟ္မဏောဝါ၊ ပုဂ္ဂိုလ်သည် ထည်းကောင်း၊ အဟံ၊ ငါသည်၊ သဗ္ဗာ၊ ကောင်းစွာ၊ ဗြဟ္မဓရိ၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသည်၊ အဓိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ဗြဟ္မဓရိယဝါသံ၊ မြတ်သော အကျင့်ကို သုံးခြင်းကို၊ ပဋိဇာနမာနော၊ ဝန်ခံထုက်၊ မာတုဂါမေန၊ မာတုဂါမနှင့်၊ သဒ္ဓိံ၊ ထက္က၊ နှစ်နှစ်သမာပတ္တိံ၊ နှစ်ယောက် နှစ်ယောက် သောသူတို့သည် ရောက်အပ်သော မေထုန်အကျင့်ကို၊ နဟေဝခေါသမာပစ္စတိ၊ မရောက်၊ မာတုဂါမဿ၊ မာတုဂါမ၏၊ ဥစ္စာဒနပရိမန္ဒနနာပနသမ္မာဟာနံ၊ ကိုယ်၌မကောင်းသော အနံ့ကို ပျောက်စေခြင်းငှါနံ့ သာစသည်ဖြင့် ဖုံးထွန်းခြင်း ဆုတ်နယ်ခြင်း ရေချိုးခြင်း သုံးသပ်ခြင်းကို၊ နဝိသာမိယတိ၊ သာထည်းမသာယာ၊ အဝိစခေါ၊ စင်စစ်သော်ကား၊ မာတုဂါမေန၊ မာတုဂါမနှင့်၊ သံဇ္ဈတိ၊ ပြောဟော၏။ သံကီဇ္ဈတိ၊ ပြက်ရှုတ်ပြု၏။ သံကေသာယတိ၊ ပြင်းစွာရယ်၏။ (ပ)၊ မာတုဂါမေန၊ မာတုဂါမနှင့်၊ သဒ္ဓိံ၊ တက္က၊ နဝိသံဇ္ဈတိ၊ ပြောလည်းမပြောဟော၊ နဝိသံကီဇ္ဈတိ၊ ပြက်ရယ်ထည်းမပြု၊ နဝိကေသာယတိ၊ ပြင်းစွာထည်းမရယ်၊ အဝိစခေါ၊ စင်စစ်သော်ကား၊ မာတုဂါမဿ၊ မာတုဂါမ၏၊ စက္ခုနာ၊ မျက်စိဖြင့်၊ စက္ခု၊ မျက်စိကို၊ အတ္တနော၊ မိမိ၏။ စက္ခုနာ၊ မျက်စိဖြင့်၊ ဥပနိဇ္ဈာယတိ၊ တစိတ်စိတ်ကြည့်၏။ ပေက္ခတိ၊ အာသနံတလဲလဲရှု၏။ မာတုဂါမဿ၊ မာတုဂါမ၏၊ စက္ခု၊ မျက်စိကို

သတ္တကနိပါတ်ပဋိပက္ခသမာဓိ-၅-မဟာယညဝဂ်၊ ၁၂၅

အထူနော၊မိမိ၏၊စက္ခုနာ၊မျက်စိဖြင့်၊ နာဂိဥပနိဇ္ဈာယတိ၊ထစ်ဝှစ်ဝှစ်လည်း
မရှုကြည့်၊နာဂိပေက္ခတိ၊အဘန်တလဲလဲလည်းမရှု၊ အဝိစခေါ၊စင်စစ်သော်
ကား၊ တိရောကုဋံဝါ၊ နံရံ၏ထဘက်၌လည်းကောင်း၊ တိရောပါကာရံဝါ၊
ကံတိုင်း၏တဘက်၌လည်းကောင်း၊ဟသန္တိယာဝါ၊ ရယ်ရွှင်သည်လည်း
ဖြစ်သော၊တဏန္တိယာဝါ၊ပြောဆိုသည်လည်းဖြစ်သော၊ ဂါယန္တိယာဝါ၊
သီးချင်းဆိုသည်လည်းဖြစ်သော၊ရောဒန္တိယာဝါ၊ငိုသည်လည်းဖြစ်သော၊
မာတုဂါမဿ၊ မာတုဂါမ၏၊ သန္ဓိ၊အသံကို၊ သုဏာတိ၊ကြား၏၊ (ပ)၊
တိရောကုဋံဝါ၊နံရံ၏ထဘက်၌လည်းကောင်း၊ တိရောပါကာရံဝါ၊ထံတိုင်း
၏တဘက်၌လည်းကောင်း၊ဟသန္တိယာဝါ၊ရယ်ရွှင်သည်လည်းဖြစ်သော
တဏန္တိယာဝါ၊ပြောဆိုသည်လည်းဖြစ်သော၊ ဂါယန္တိယာဝါ၊သီးချင်းဆို
သည်လည်းဖြစ်သော၊ ရောဒန္တိယာဝါ၊ ငိုသည်လည်း ဖြစ်သော၊ မာတု
ဂါမဿ၊မာတုဂါမ၏၊ သန္ဓိ၊အသံကို၊နဂိသုဏာတိ၊ ကြားလည်းမကြား၊
အဝိစခေါ၊စင်စစ်သော်ကား၊ အဿ၊ထိုရဟန်း၊ပုဏ္ဏားအား၊ ပုဗ္ဗေ၊အကူငှ
ဝတ်ကိုသောက်ထည်သမုဉ်ရှေးအတို့ဖြစ်သောကလေး၊ မာတုဂါမေန၊
မာတုဂါမနှင့်၊သန္ဓိ၊တကွ၊ယာနိတာနိဟာသိတထဝိတကီဗ္ဗိတာနိ၊ အကြင်
ရယ် ရှင်ခြင်းစကားပြောဆိုခြင်း မြူးထူးခြင်းတို့ကို၊ အနုဿရတိ၊အဘန်
တလဲလဲအောက်စေ့၏၊(ပ)၊အဿ၊ထိုရဟန်း၏၊ပုဗ္ဗေ၊ရှေး၌၊မာတုဂါမေန၊
မာတုဂါမနှင့်၊သန္ဓိ၊တကွ၊ ယာနိတာနိဟာသိတထဝိတကီဗ္ဗိတာနိ၊ အကြင်
ရယ်ခြင်းစကားပြောဆိုခြင်း မြူးထူးခြင်းတို့ကို၊ နဂိအနုဿရတိ၊အောက်
လည်းမအောက်မှ၊အဝိစခေါ၊စင်စစ်သော်ကား၊ပဉ္စဟိ၊ ငါးပါးကုန်သော၊
ကာမဂုဏေတိ၊ကာမဂုဏ်တို့နှင့်၊ သမပ္ပိတံ၊တကွဖြစ်သော၊ သမဂီဘူတံ၊
ပြည့်စုံသည်ဖြစ်၍ဖြစ်သော၊ ပရိစာရိယမာနံ၊စမွယ်မွေ့ထောင်သော၊ ဂဟ
ပတိံဝါ၊ သူကြွယ်ကိုလည်းကောင်း၊ ဂဟပတိပုတ္တံဝါ၊သူကြွယ်သားကို
လည်းကောင်း၊ ပဿတိ၊မြင်၏၊ ပဉ္စဟိ၊ငါးပါးကုန်သော၊ ကာမဂုဏေတိ၊
ကာမဂုဏ်တို့နှင့်၊သမပ္ပိတံ၊တကွဖြစ်သော၊သမဂီဘူတံ၊ပြည့်စုံသည်ဖြစ်၍
ဖြစ်သော၊ပရိစာရိယမာနံ၊စမွယ်မွေ့ထောင်သော၊ဂဟပတိံဝါ၊သူကြွယ်ကို
လည်းကောင်း၊ ဂဟပတိပုတ္တံဝါ၊ သူကြွယ်၏သားကိုလည်းကောင်း၊ နဂိ
ပဿတိ၊မြင်လည်းမမြင်၊ အဝိစခေါ၊ စင်စစ်သော်ကား၊ အတံ၊ ငါသည်၊
ဣမိနာသီလေနဝါ၊ဤသီလဖြင့်လည်းကောင်း၊ဣမိနာဝတေနဝါ၊ဤအကူငှ
ဖြင့်လည်းကောင်း၊ ဣမိနာတပေနဝါ၊ ဤမြူးခြံသော အကူငှဖြင့် လည်း
ကောင်း၊ ဣမိနာဗြဟ္မစရိယေနဝါ၊ဤမြတ်သောအကူငှဖြင့်လည်းကောင်း၊

ဒေဝေါဝါ၊ ထင်ရှားသောနတ်သည်ထည်းကောင်း၊ ဒေဝဥတရောဝါ၊ မထင်ရှားသောနတ်သည်ထည်းကောင်း၊ ဘဝိဿာသိ၊ ဖြစ်ရလို၏၊ ဣတိ၊ ဤသို့၊ အညတရံ၊ မထင်ရှားသော၊ ဒေဝနိကာယံ၊ နတ်ပြည်ကို၊ ပဏိဝေယ၊ တောင့်တ၍၊ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို၊ စရတိ၊ ကျင့်၏၊ သော၊ ထိုရဟန်းပုဂ္ဂိုလ်သည်၊ တံ၊ ထိုတောင့်တ အပ်သော နတ်ပြည်ကို၊ အဿာဒေတိ၊ သာယာ၏၊ တံ၊ ထိုတောင့်တ အပ်သော နတ်ပြည်ကို၊ နိကာမေတိ၊ အစို့ရှိ၏၊ ဟေနစ၊ ထိုတောင့်တ အပ်သော နတ်ပြည်ဖြင့်လည်း၊ ဝိတ္တိံ၊ ရှစ်သက်ခြင်းသို့၊ အာပဇ္ဇတိ၊ ရောက်၏၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ ဣဒံဝိခေါ၊ ဤတောင့်တအပ်သောနတ်ပြည်ကို သာယာခြင်းအစရှိသည်သည်၊ ဗြဟ္မစရိယဿ၊ မြတ်သော အကျင့်၏၊ ခဏ္ဍိယံ၊ ကြီးသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ဆိန္ဒိဝိ၊ ပေါက်သည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ သဗလံဝိ၊ ကျားသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ကမ္မာသံဝိ၊ ပြောကံသည်ထည်း၊ ဟောတိ၊ ဖြစ်၏၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အယံ၊ ဤသို့သဘောရှိသော ရဟန်းပုဂ္ဂိုလ်ကို၊ အပရိသုန္ဓံ၊ မစင်ကြယ်သော၊ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို၊ စရတိ၊ ကျင့်၏၊ မေထုနေန၊ မေထုန်နှင့်၊ သညောဂေန၊ ဟွင်ခြင်းဖြင့်၊ သညုတ္တော၊ ဟွင်သည်ဖြစ်၍၊ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းမှ လည်းကောင်း၊ ဇရာယ၊ အိုခြင်းမှလည်းကောင်း၊ မရဏေန၊ သေခြင်းမှလည်းကောင်း၊ သောကေတိ၊ စိုးရိမ်ခြင်းတို့မှလည်းကောင်း၊ ပရိဒေဝေတိ၊ ဝိကြွေးခြင်းတို့မှလည်းကောင်း၊ ဒုက္ခေတိ၊ ဆင်းရဲခြင်းတို့မှလည်းကောင်း၊ ဒေါမနဿေတိ၊ ရှလုံးမသာယာခြင်းတို့မှလည်းကောင်း၊ ဥပါယာသေတိ၊ ပြင်းစွာပင်ပန်းခြင်းတို့မှလည်းကောင်း၊ နပရိရဂ္ဂတိ၊ မလွတ်၊ ဒုက္ခသွား၊ အထုံးစုံသောဆင်းရဲအပေါင်းမှ၊ နပရိရဂ္ဂတိ၊ မလွတ်၊ ဣတိ၊ ဤသို့၊ ဝုစ္စတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အတံ၊ ငါထုရားသည်၊ ဝဒါမိ၊ ဟောထော်မူ၏၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အတံ၊ ငါထုရားသည်၊ ယာဝကီဝဉ္ဇ၊ အကြင်မျှထောက်လည်း၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဣမေသံမေထုနသညောဂါနံ၊ ဤမေထုန်နှင့်ဟွင်ခြင်းတို့တွင်၊ အညတရောတရမေထုနသညောဂံ၊ တပါးပါးသောမေထုန်နှင့်ဟွင်ခြင်းကို၊ အတ္တနိမိမိန္ဒိ၊ အပ္ပတိန်၊ မပယ်အပ်သေးသည်ကို၊ သမနုပဿိံ၊ မြင်ပြီ၊ ဗြာဟ္မဏ၊ ပုဂ္ဂိုလ်၊ အတံ၊ ငါထုရားသည်၊ တာဝ၊ ထိုမျှလောက်၊ သဒေဝကော၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သမာရကော၊ မာရ်မင်းပြည်နှင့်တကွသော၊ သဗြာဟ္မဏေ၊ ဗြဟ္မာပြည်နှင့်တကွသော၊ ထောကော၊ ဩကာသထောကန္တံ ထည်းကောင်း၊ သဿမဏ ဗြာဟ္မဏီယာ၊ သာသနာတော်၏ ဆန့်ကျင်ဘက် ဖြစ်သော

သတ္တကနိပါတ်ပဋိပက္ခသမာဓိ-၅-မဟာယညဝဂ်၊ ၁၂၇

ရဟန်းပုဂ္ဂိုလ်နှင့် တကွသော၊ သဒ္ဓေဝမနုဿာယ၊ သမ္ပုတိ နုတ်တည်း
ဟူသောမင်းကြွင်းသောလျှာနှင့် တကွသော၊ ပဇာယ၊ သတ္တထောကဋ္ဌိလည်း
ကောင်း၊ အနုတ္တရံ၊ အတုမရှိသော၊ သံဗ္ဗာသမ္ဗောဓိံ၊ အရဟတ္တမဉာဏ်
သဗ္ဗညုတဉာဏ်ကို၊ အဘိသမ္ဗုဒ္ဓေါ၊ ထိုထွင်း၍ထိပြီ၊ ဣတိ၊ ဤသို့၊ နေဝ
ပစ္စညာထိံ၊ ဝန်မခံ၊ ဖြာဟူထာ၊ ပုဂ္ဂိုလ်၊ အာဟံ၊ ငါသည်၊ ယတောစခေါ၊ အကြင်
အခါ၌သာလျှင်၊ သတ္တန္တံ၊ ခုန့်နှစ်ပါးကုန်သော၊ ဣမေသံမေတုန သညောဂါနံ၊
ဤမေထုန်နှင့် ယှဉ်ခြင်းတို့တွင်၊ အညတရညတရမေထုန သညောဂံ၊
တပါးပါးသော မေထုန်နှင့်ယှဉ်ခြင်းကို၊ အတ္တနိ၊ မိမိ၌၊ အပ္ပဟိနံ၊ မပယ်
အပ်သည်ကို၊ နသမနုပထိံ၊ မမြင်၊ ဖြာဟူထာ၊ ပုဂ္ဂိုလ်၊ အထ၊ ထိုအခါ၌၊
အာဟံ၊ ငါသည်၊ သဒ္ဓေဝကော၊ ကာမဝစရနတ်ပြည်ငါးထပ်နှင့်တကွသော၊
သမာရကော၊ ဝသဝတ္တိနုတ်ပြည်နှင့်တကွသော၊ သဗြဟ္မကော၊ ဗြဟ္မာပြည်
နှစ်ဆယ်နှင့်တကွသော၊ ထောကော၊ ဩကာသထောကဋ္ဌိ၊ သဿမဏဗြဟ္မာ
ဏိယာ၊ သာသနာထောဇီဝနိက္ခင်ဘက်ဖြစ်သောရဟန်းပုဂ္ဂိုလ်နှင့်တကွ
သော၊ သဒ္ဓေဝမနုဿာယ၊ သမ္ပုတိနုတ် တည်းဟူသော မင်းကြွင်းသော
လျှာနှင့်တကွသော၊ ပဇာယ၊ သတ္တထောကဋ္ဌိလည်းကောင်း၊ အနုတ္တရံ၊ အတု
မရှိသော၊ သံဗ္ဗာသမ္ဗောဓိံ၊ အရဟတ္တမဉာဏ်သဗ္ဗညုတဉာဏ်ကို၊ အဘိ
သမ္ဗုဒ္ဓေါ၊ ထိုထွင်း၍ထိပြီ၊ ဣတိ၊ ဤသို့၊ ပစ္စညာထိံ၊ ဝန်ခံပြီ၊ မေ၊ ငါအား၊
ဒဿနံ၊ မြင်ဘတ်သော၊ ဥာတဗ္ဗပန၊ ပစ္စဝေက္ခနာဉာဏ်သည်လည်း၊ ဥဒပါ
ဒါထင်ရှားဖြစ်၏၊ ကိံ ဥဒပါဒါ၊ အဘယ်သို့ဖြစ်သနည်း၊ မေ၊ ငါ၏၊ စေတော
ဗိရုတ္တိ၊ စိတ်၏ကိလေသာတို့မှလွတ်သောအရဟတ္တဖိုလ်သည်၊ အက္ခပ္ပါ၊
ပျက်စီးခြင်းမရှိ၊ အယံ၊ ဤပုဂ္ဂိုလ်သန္ဓေသည်၊ အန္တိမာ၊ အဆုံးဖြစ်သော၊ ဇာတိ၊
ပဋိသန္ဓေတည်း၊ ဒါနိ၊ ယခုအခါ၌၊ ပုနုတ္တဝေါ၊ တတန်ဘဝသစ်၌ဖြစ်ခြင်းသည်
နတ္ထိမရှိ၊ ဣတိ၊ ဤသို့၊ ဥဒပါဒါထင်ရှားဖြစ်၏၊ ဝေံ၊ ဤသို့၊ ဝုတ္တေ၊ ဆိုအပ်
သည်ရှိသော်၊ ဇာတုသောဏိ၊ ဇာတုသောဏိအမည်ရှိသော၊ ဖြာဟူထော၊
ပုဂ္ဂိုလ်သည်၊ ဘဝဝန္တံ၊ မြတ်စွာလူဆုများကို၊ ဇေတဝစနံ၊ ဤစကားကို၊ အဂေါ
ဝါ၊ ယျောက်၏၊ ကိံ အဂေါဝါ၊ အဘယ်သို့ယျောက်သနည်း၊ ဘောဂေါတမ၊
အရှင်ဂေါတမ၊ အဘိက္ကန္တံ၊ အလွန်နှစ်သက်သွယ်ရှိပါပေစွ၊ ဘောဂေါတမ၊
အရှင်ဂေါတမ၊ အဘိက္ကန္တံ၊ အလွန်နှစ်သက် သွယ်ရှိပါပေစွ၊ (ပ)၊ ဘဝံ
ဂေါတမော၊ အရှင်ဂေါတမသည်၊ ဝံ၊ အကျွန်ုပ်ကို၊ အဇ္ဇတဇ္ဇေ၊ ယနေ့ကိုအစ
ပြု၍၊ ပါဏုပေတံ၊ အသက်ရှည်သမျှကာလပတ်လုံး၊ သဇုတံ၊ သရဏဂုဏ်

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ၊

သုံးပါးကို၊ဂထံ၊ဆည်းကပ်သော၊ ဥပါသကံ၊ဥပါသကာဟူ၍၊ ဓာရေထု၊ မှတ်တော်မူပါထော၊ဣတိ၊ဤသို့၊အဝေါစ၊နားတော်ထျှောက်၏။ ။

သတ္တမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သညောဂဗိသညောဂံ၊ မေထုန်အကျင့်နှင့်ယှဉ်ခြင်းမေထုန်အကျင့်နှင့် မယှဉ်ခြင်းဟုဆိုအပ်သော၊ ဓမ္မပရိယာယံ၊ တရားဒေသနာတော်ကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါသည်၊ ဒေထိဿာမိ၊ ဟောအံ့၊ တံ၊ ထိုတရားကို၊ တုဌေ၊ သင်တို့သည်၊ သုဏာထ၊ နာကြကုန်လော၊ (ပ)၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သညောဂေါ၊ မေထုန်အကျင့်နှင့် ယှဉ်ခြင်းဟုဆိုအပ်သော၊ ဗိသညောဂေါ၊ မေထုန်အကျင့်နှင့် မယှဉ်ခြင်းဟု ဆိုအပ်သော၊ သောဓမ္မပရိယာယော၊ ထို တရားဒေသနာတော်သည်၊ ကတမောစ၊ အဘယ်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတ္ထိ၊ မိန်းမသည်၊ အဇ္ဈတ္တံ၊ မိမိသန္တန်နှင့်၊ ဣတ္ထိန္ဒြိယံ၊ ဣတ္ထိန္ဒြေကို၊ မနုထိကရောတိ၊ နှလုံးသွင်း၏၊ ဣတ္ထိကုတ္တံ၊ မိန်းမသည် ပြုအပ်သော အမူအရာကို၊ ဣတ္ထာကပ္ပံ၊ ဝတ်ရုံခြင်း အစရှိသော မိန်းမ၏ အသွင်အပြင်ကို၊ ဣတ္ထိဝိဓံ၊ မိန်းမ၏ကိုးပါး အပြားရှိသောမာန်ကို၊ ဣတ္ထိစ္ဆန္ဒံ၊ မိန်းမ၏အလိုကို၊ ဣတ္ထိဿာရံ၊ မိန်းမ၏ အသံကို၊ ဣတ္ထာသင်္ကာရံ၊ မိန်းမသည် ဝတ်ဆင် အပ်သော ဂတ်စား တန်ဆာကို၊ မနုထိကရောတိ၊ နှလုံးသွင်း၏၊ သာ၊ ထိုမိန်းမသည်၊ တတ္ထ၊ ထိုဣတ္ထိန္ဒြေစသောချနစ်ပါးသောတရားတို့၌၊ ရဇ္ဇတိ၊ တတ်၏၊ တတြိ၊ ထိုဣတ္ထိန္ဒြေစသောချနစ်ပါးသောတရားတို့၌၊ အဘိရမတိ၊ အလွန်မွေ့လျော်၏၊ သာ၊ ထိုမိန်းမသည်၊ တတ္ထ၊ ထိုဣတ္ထိန္ဒြေစသောချနစ်ပါးသောတရားတို့၌၊ ရက္ခာ၊ တတ်တတ်သည် ဖြစ်၍၊ တတြိ၊ ထိုဣတ္ထိန္ဒြေစသောချနစ်ပါးသော တရားတို့၌၊ အဘိရတော၊ အလွန်မွေ့လျော်သည်ဖြစ်၍၊ ဗလိဒ္ဓါ၊ အပ၌၊ ဝုရိထိန္ဒြိယံ၊ ဝုရိထိန္ဒြေကို၊ မနုထိကရောတိ၊ နှလုံးသွင်း၏၊ ဝုရိသကုတ္တံ၊ ယောက်ျားသည်ပြုအပ်သောအမူအရာကို၊ ဝုရိသာကပ္ပံ၊ ဝတ်ခြင်းရုံခြင်းအစရှိသော ယောက်ျား၏အသွင်းကို၊ ဝုရိသဝိဓံ၊ ယောက်ျား၏ ကိုးပါးအပြားရှိသောမာန်ကို၊ ဝုရိသစ္ဆန္ဒံ၊ ယောက်ျား၏အလိုကို၊ ဝုရိသဿာရံ၊ ယောက်ျား၏အသံကို၊ ဝုရိသသင်္ကာရံ၊ ယောက်ျားသည်ဝတ်ဆင်အပ်သော ဂတ်စားတန်ဆာကို၊ မနုထိကရောတိ၊ နှလုံးသွင်း၏၊ သာ၊ ထိုမိန်းမသည်၊ တတ္ထ၊ ထိုဝုရိထိန္ဒြေစသောချနစ်ပါးသောတရားတို့၌၊ ရဇ္ဇတိ၊ တတ်၏၊ တတ္ထ၊ ထိုဝုရိထိန္ဒြေစသောချနစ်ပါးသောတရားတို့၌၊ အဘိရမတိ၊ မွေ့လျော်၏၊ သာ၊ ထိုမိန်းမသည်၊ တတ္ထ၊ ထိုဝုရိ

သတ္တကန်ပါတ်ပဋ္ဌမပဏ္ဍာသက-၅-မဟာယညဝဂ်၊ ၁၂၉

ထိန္ဒြေစသောချနစ်ပါးသောတရားတို့၌၊ ရတ္တဒါတပ်သည်ဖြစ်၍၊ တကြ၊ ထို
 ပုဂံထိန္ဒြေစသော ချနစ်ပါးသောတရားတို့၌၊ အဘိရတ၊ အလွန်မြေ့လျော်
 သည်ဖြစ်၍၊ ဗဟိဒ္ဓါ၊ အပစ္စိ၊ သညောဂံ၊ မေထုန်အကျင့်နှင့် ဟူ၍ခြင်းကို၊
 အာကင်္ခတိ၊ အလိုရှိ၏၊ အဿာ၊ ထိုမိန်းမအား။ သံယောဇပစ္စယာ၊ မေ န
 အကျင့်နှင့်ဟူ၍ခြင်းဟုံသော အကြောင်းကြောင့်၊ ယဉ္ဇသုခသော၊ မနသံ၊
 အကြင်ချမ်းသာခြင်းဝမ်းမြောက်ခြင်းသည်လည်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊ တံစ၊
 ထိုချမ်းသာခြင်း ဝမ်းမြောက်ခြင်း ကိုလည်း။ အာကင်္ခတိ၊ အလိုရှိ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတ္ထိတ္ထေ၊ မိန်းမ၏အဖြစ်၌၊ အဘိရတ၊ အလွန်မြေ့
 လျော်ကုန်သော၊ သတ္တာ၊ သတ္တဝါတို့သည်၊ ပုဂံသေသု၊ ယောကျ်ားတို့၌၊
 သံယောဂံ၊ မေထုန်နှင့်ဟူ၍ခြင်းသို့၊ ဝတ၊ ရောက်ကုန်၏ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဝေံခေါ၊ ဤသို့ဖြစ်သည်ရှိသော်၊ ဣတ္ထိ၊ မိန်းမသည်၊ ဣတ္ထိ၊ မိန်းမ၏
 အဖြစ်ကို၊ နာတိဝတ္တတိ၊ မလွန်နိုင်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုဂံသော၊ ယောကျ်ား
 သည်၊ အတ္တတ္ထံ၊ အတွင်းသန္တာန်၌၊ ပုဂံထိန္ဒြေ၊ ပုဂံထိန္ဒြေကို၊ မနသိကရော
 တိ၊ နှလုံးသွင်း၏၊ ပုဂံသကုတ္တံ၊ ယောကျ်ားသည်ပြုအပ်သော အမူအရာကို၊
 ပုဂံသကပ္ပံ၊ ဝတ်ရုံခြင်းအစရှိသော ယောကျ်ား၏ အသွင်ကို၊ ပုဂံသပိဝံ၊
 ကို၊ ပါးအပြားရှိသော ယောကျ်ား၏ မာန်ကို၊ ပုဂံသစ္ဆန္တံ၊ ယောကျ်ား၏ အလို
 ကို၊ ပုဂံ သဿရံ၊ ယောကျ်ား၏ အသံကို၊ ပုဂံသာလင်္ကာရံ၊ ယောကျ်ားသည်
 ဝတ်ဆင်အပ်သော ဝတ်စားတန်ဆာကို၊ မနသိကရောတိ၊ နှလုံးသွင်း၏၊
 သော၊ ထိုယောကျ်ားသည်၊ တတ္ထ၊ ထိုပုဂံထိန္ဒြေအစရှိသော ချနစ်ပါးသော
 တရားတို့၌၊ ရတ္တတိ၊ တပ်တတ်၏၊ တတ္ထ၊ ထိုပုဂံထိန္ဒြေ အစရှိသော ချနစ်ပါး
 သောတရားတို့၌၊ အဘိရမတိ၊ မြေ့လျော်၏၊ သော၊ ထိုယောကျ်ားသည်၊
 တတ္ထ၊ ထိုပုဂံထိန္ဒြေစသော ချနစ်ပါးသော တရားတို့၌၊ ရတ္တော၊ တပ်တတ်
 သည်ဖြစ်၍၊ တကြ၊ ထိုပုဂံထိန္ဒြေစသော ချနစ်ပါးသော တရားတို့၌၊ အဘိရ
 တော၊ အလွန်မြေ့လျော်သည်ဖြစ်၍၊ ဗဟိဒ္ဓါ၊ အပေသန္တာန်၌၊ ဣတ္ထိန္ဒြေ၊ ဣတ္ထိ
 နှေ့ကို၊ မနသိကရောတိ၊ နှလုံးသွင်း၏၊ ဣတ္ထိကုတ္တံ၊ မိန်းမသည်ပြုအပ်သော
 အမူအရာကို၊ ဣတ္ထာကပ္ပံ၊ ဝတ်ရုံခြင်းစသော မိန်းမ၏ အသွင်ကို၊ ဣတ္ထိပိဝံ၊
 ကိုးပါးသော မိန်းမ၏ မာန်ကို၊ ဣတ္ထိစ္ဆန္တံ၊ မိန်းမ၏ အလိုကို၊ ဣတ္ထိဝသရံ၊ မိန်းမ
 ၏ အသံကို၊ ဣတ္ထာလင်္ကာရံ၊ မိန်းမသည် ဝတ်ဆင်အပ်သော ဝတ်စားတန်
 ဆာကို၊ မနသိကရောတိ၊ နှလုံးသွင်း၏၊ သော၊ ထိုယောကျ်ားသည်၊ တတ္ထ၊
 ထိုဣတ္ထိန္ဒြေစသော ချနစ်ပါးသော တရားတို့၌၊ ရတ္တတိ၊ တပ်တတ်၏၊ တတ္ထ၊
 ထိုဣတ္ထိန္ဒြေစသော ချနစ်ပါးသော တရားတို့၌၊ အဘိရမတိ၊ အလွန်မြေ့လျော်

အင်္ဂုတ္တိုရ်ပါဠိထောင့်နိဿယ

၏သော၊ ထိုယောကျ်ားသည်၊ တတ္ထ၊ ထိုအတ္တိန္ဒြေစသော ခုနစ်ပါးသော
 တရားတို့၌၊ ရက္ခော၊ တစ်ဘတ်သည်ဖြစ်၍၊ တတ္ထ၊ ထိုအတ္တိန္ဒြေစသောခုနစ်
 ပါးသောတရားတို့၌၊ အဘိရထော၊ အလွန်မွေ့လျော်သည်ဖြစ်၍၊ ဗဟိဒ္ဓါ၊
 အပဉ္စ၊ သညောဂံ၊ မေထုန်နှင့် ဟွဉ်ခြင်းကို၊ အာကင်္ခိတိ၊ အလိုရှိ၏၊ အဿ၊ ထို
 ယောကျ်ားအား၊ သံယောဂပစ္စယာ၊ မေထုန်နှင့် ဟွဉ်ခြင်းဟူသောအ
 ကြောင်းကြောင့်၊ ယဉ္ဇသုခံ၊ အကြင်ချမ်းသာသည် ထည်းကောင်း၊ ယဉ္ဇ
 သောမနဿံ၊ အကြင်ဝမ်းမြောက်ခြင်းသည်ထည်းကောင်း၊ ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊
 တံစ၊ ထိုချမ်းသာခြင်း ဝမ်းမြောက်ခြင်းကိုလည်း၊ အာကင်္ခိတိ၊ အလိုရှိ၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ပုရိသတ္ထေ၊ ယောကျ်ား၏အဖြစ်၌၊ အဘိရထာ၊ အလွန်
 မွေ့လျော်လှသော၊ သတ္တာ၊ သတ္တဝါတို့သည်၊ အတ္တိသုမိန်းမတို့၌၊ သံယော
 ဂံ၊ ဟွဉ်ခြင်းသို့၊ ဝတာ၊ ရောဂင်လှန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊ ဤသို့
 ဖြစ်သည်ရှိသော်၊ ပုရိသော၊ ယောကျ်ားသည်၊ ပုရိသတ္တံ၊ ယောကျ်ား၏
 အဖြစ်ကို၊ နာတိဝတ္တတိ၊ မလွန်မြောက်နိုင်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊
 ဤသို့လျှင်၊ သံယောဂေါ၊ မေထုန်အကျင့်နှင့် ဟွဉ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ကထဉ္စ၊ အဘယ်သို့လျှင်၊ ဝိသံယောဂေါ၊ မေထုန်အ
 ကျင့်နှင့်မဟွဉ်ခြင်းသည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အတ္တိ၊
 မိန်းမသည်၊ အတ္တိ၊ မိမိသန္တာန်၌၊ အတ္တိန္ဒြေယံ၊ အတ္တိန္ဒြေကို၊ နမနသိကဇောတိ
 နှလုံးမသွင်း၊ အတ္တိကုတ္တံ၊ မိန်းမသည်ပြုအပ်သော အမူအရာကို၊ အတ္တိကပ္ပံ၊
 ဝတ်ရုံခြင်းအစရှိသော မိန်းမ၏ အသွင်အပြင်ကို၊ အတ္တိဝိခံ၊ ကိုးပါးသော
 မိန်းမ၏မာန်ကို၊ အတ္တိစ္ဆန္တံ၊ မိန်းမ၏အလိုကို၊ အတ္တိဿရံ၊ မိန်းမ၏အသံကို၊
 အတ္တိထကံ၊ ရံ၊ မိန်းမသည်ဝတ်ဆင်အပ်သောဝတ်စားတန်ဆာကို၊ နမနသိ
 ကဇောတိ၊ နှလုံးမသွင်း၊ သာ၊ ထိုမိန်းမသည်၊ တတ္ထ၊ ထိုအတ္တိန္ဒြေစသောခုနစ်
 ပါးသောတရားတို့၌၊ နရဇ္ဇတိ၊ မတပ်၊ သာ၊ ထိုမိန်းမသည်၊ တတ္ထ၊ ထိုအတ္တိ
 န္ဒြေစသောခုနစ်ပါးသော တရားတို့၌၊ နာဘိရမတိ၊ မမွေ့လျော်၊ သာ၊ ထို
 မိန်းမသည်၊ တတ္ထ၊ ထိုအတ္တိန္ဒြေစသောခုနစ်ပါးသောတရားတို့၌၊ အရက္ခော၊
 မတပ်တတ်သည်ဖြစ်၍၊ တတ္ထ၊ ထိုအတ္တိန္ဒြေစသောခုနစ်ပါးသော တရားတို့
 ၌၊ အဘိရထာ၊ မမွေ့လျော်သည်ဖြစ်၍၊ ဗဟိဒ္ဓါ၊ အပဉ္စ၊ သန္တာန်၌၊ ပုရိသိန္ဒြေယံ၊
 ပုရိသိန္ဒြေကို၊ နမနသိကဇောတိ၊ နှလုံးမသွင်း၊ ပုရိသတ္တံ၊ ယောကျ်ားသည်
 ပြုအပ်သော အမူအရာကို၊ ပုရိသကပ္ပံ၊ ဝတ်ရုံခြင်းစသောမိန်းမ၏အသွင်ကို
 ပုရိသဝိခံ၊ ကိုးပါးသော ယောကျ်ား၏မာန်ကို၊ ပုရိသစ္ဆန္တံ၊ ယောကျ်ား၏
 အလိုကို၊ ပုရိသဿရံ၊ ယောကျ်ား၏အသံကို၊ ပုရိသထကံ၊ ရံ၊ ယောကျ်ား

သတ္တကနိပါတ်ပဌမဝဂ္ဂသက-၅-မဟာယညဝဂ်၊ ၁၃၁

သည်ဝတ်ဆင်အပ်သောဝတ်စားတန်ဆာကို၊ နမနုထိကရောတိ၊ နှလုံးမသွင်း
 သာ၊ ထိုမိန်းမသည်၊ ထတ္ထ၊ ထိုပုဂ္ဂိုလ်ဖြစ်စေသော ခုနစ်ပါးသောတရားတို့၌၊
 နရဇ္ဇတိ၊ မတတ်တတ်၊ ကတြ၊ ထိုပုဂ္ဂိုလ်ဖြစ်စေသောခုနစ်ပါးသောတရားတို့၌၊
 နာဘိရမတိ၊ မမေ့လျော့၊ သာ၊ ထိုမိန်းမသည်၊ ထတ္ထ၊ ထိုပုဂ္ဂိုလ်ဖြစ်စေသော
 ခုနစ်ပါးသောတရားတို့၌၊ အရတ္တာ၊ မတတ်တတ်သည်ဖြစ်၍၊ တတြ၊ ထိုပုဂ္ဂို
 လ်ဖြစ်စေသောခုနစ်ပါးသောတရားတို့၌၊ အနဘိရတော၊ မမေ့လျော့သည်ဖြစ်
 ၍၊ ဗဟိဒ္ဓါ၊ အပသန္တာနံ၌၊ သံယောဂံ၊ ယှဉ်ခြင်းကို၊ နအာကင်္ခတိ၊ အလိုမရှိ၊
 အဿ၊ ထိုရကန်းအား၊ သံယောဂပစ္စယာ၊ ယှဉ်ခြင်းဟူသောအကြောင်း
 ကြောင့်၊ ယဉ္ဇသုခံ၊ အကြင်ချမ်းသာသည် ထည်းကောင်း၊ ယဉ္ဇသောမနုဿံ၊
 အကြင်ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊ ဥပ္ပဇ္ဇတိဖြစ်၏၊ တံစ၊ ထိုချမ်း
 သာခြင်းဝမ်းမြောက်ခြင်းကိုထည်း၊ နအာကင်္ခတိ၊ အလိုမရှိ၊ ဘိက္ခဝေရဟန်း
 တို့၊ ဣတ္ထိတ္တံ၊ မိန်းမ၏အဖြစ်၌၊ အနဘိရတော၊ မမေ့လျော့ကုန်သော၊ သတ္တာ၊
 သတ္တဝါတို့သည်။ ပုဂ္ဂိသေသု၊ ယောကျ်ားတို့၌၊ ဝိသံယောဂံ၊ မေထုန်၌
 မယှဉ်ခြင်းသို့၊ ဂတာ၊ ရောက်ကုန်၏၊ ဘိက္ခဝေရဟန်းတို့၊ ဧဝေါ၊ ဤသို့လျှင်
 ဣတ္ထိ၊ မိန်းမသည်၊ ဣတ္ထိတ္တံ၊ မိန်းမ၏အဖြစ်ကို၊ အတိဝတ္တတိ၊ လွန်မြောက်နိုင်
 ၍၊ ဘိက္ခဝေရဟန်းတို့၊ ပုဂ္ဂိသေသု၊ ယောကျ်ားသည်၊ အဇ္ဈတ္တံ၊ မိမိသန္တာ၌၊
 ပုဂ္ဂိသိန္ဓိ၊ ပုဂ္ဂိုလ်ဖြစ်ကို၊ ပုဂ္ဂိသဏ္ဍိ၊ ယောကျ်ားသည်ပြုအပ်သောအမှု
 အရာကို၊ ပုဂ္ဂိသာကပ္ပံ၊ ဝတ်ရုံခြင်းစသောယောကျ်ား၏အသွင်ကို၊ ပုဂ္ဂိသဝိ
 ဝံ၊ ကိုးပါးသောယောကျ်ား၏မာန်ကို၊ ပုဂ္ဂိသစ္ဆန္တံ၊ ယောကျ်ား၏အလိုကို၊ ပုဂ္ဂိ
 သဿရံ၊ ယောကျ်ား၏အသံကို၊ ပုဂ္ဂိသာထကံ၊ လောကီယောကျ်ားသည်ဝတ်
 ဆင်အပ်သောဝတ်စားတန်ဆာကို၊ နမနုထိကရောတိ၊ နှလုံးမသွင်း၊ သော၊
 ထိုယောကျ်ားသည်၊ တတ္ထ၊ ထိုပုဂ္ဂိုလ်ဖြစ်စေသောခုနစ်ပါးသောတရားတို့၌၊
 နရဇ္ဇတိ၊ မတတ်တတ်၊ သော၊ ထိုယောကျ်ားသည်၊ တတ္ထ၊ ထိုပုဂ္ဂိုလ်ဖြစ်
 စေသောခုနစ်ပါးသော တရားတို့၌၊ နာဘိရမတိ၊ မမေ့လျော့၊ သော၊ ထို
 ယောကျ်ားသည်၊ ထတ္ထ၊ ထိုပုဂ္ဂိုလ်ဖြစ်စေသော ခုနစ်ပါးသောတရားတို့၌၊
 အရတ္တာ၊ မတတ်တတ်သည်ဖြစ်၍၊ တတြ၊ ထိုပုဂ္ဂိုလ်ဖြစ်စေသော ခုနစ်ပါး
 သောတရားတို့၌၊ အနဘိရတော၊ မမေ့လျော့သည်ဖြစ်၍၊ ဗဟိဒ္ဓါ၊ အပသန္တာနံ၌
 ဣတ္ထိန္ဒိယံ၊ ဣတ္ထိန္ဒိယံကို၊ နမနုထိကရောတိ၊ နှလုံးမသွင်း၊ ဣတ္ထိကုတ္တံ၊ မိန်းမ
 သည်ပြုအပ်သောမိန်းမ၏ အမှုအရာကို၊ ဣတ္ထာကပ္ပံ၊ ဝတ်ရုံခြင်းစသော
 မိန်းမ၏အသွင်ကို၊ ဣတ္ထိဝိဝံ၊ ကိုးပါးသောမိန်းမ၏မာန်ကို၊ ဣတ္ထိစ္ဆန္တံ၊ မိန်းမ
 ၍အလိုကို၊ ဣတ္ထိဿရံ၊ မိန်းမ၏အသံကို၊ ဣတ္ထာထကံ၊ မိန်းမသည်ဝတ်

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ၊

ဆင်အပ်သောဝတ်စားတန်ဆာကို၊ နမနာထိကရောထိ၊ နှလုံးမသွင်း၊ သော၊
 ထိုယောကျ်ားသည်၊ တတ္ထ၊ ထိုအတ္ထိန္ဒြေစသော ခုနစ်ပါးသော ထရားတို့၌၊
 နရုဇ္ဈတိ၊ မတတ်တတ်၊ တတြ၊ ထိုအတ္ထိန္ဒြေစသောခုနစ်ပါးသော ထရားတို့၌၊
 နာဘိရမဘိ၊ မမွေ့ထျော်၊ သော၊ ထိုယောကျ်ားသည်၊ တတ္ထ၊ ထိုအတ္ထိန္ဒြေ
 စသော၊ ခုနစ်ပါးသောထရားတို့၌၊ အရက္ခော၊ မတတ်သည်ဖြစ်၍၊ တတြ၊ ထို
 အတ္ထိန္ဒြေစသော ခုနစ်ပါးသောထရားတို့၌၊ အနဘိရက္ခော၊ မမွေ့ထျော်သည်
 ဖြစ်၍၊ ဗဟဒ္ဒါ၊ အပသန္တာန်၌၊ သံယောဂံ၊ မေထုန်နှင့်ယှဉ်ခြင်းကို၊ နအာ
 ကင်္ဂတိ၊ အလိုမရှိ၊ အဿ၊ ထိုယောကျ်ားအား၊ သံယောဂပစ္စယာ၊ ယှဉ်ခြင်း
 ဟူသော အကြောင်းကြောင့်၊ ယဉ္ဇသုခံ၊ အကြင်ချမ်းသာသည်လည်း
 ကောင်း၊ ယဉ္ဇသောမနဿံ၊ အကြင်ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊
 ဥပ္ပုဇ္ဈတိ၊ ဖြစ်၏၊ တဉ္ဇသုခံ၊ ထိုချမ်းသာကိုလည်းကောင်း၊ တဉ္ဇသောမနဿံ၊
 ထိုဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ နအာကင်္ဂတိ၊ အလိုမရှိ၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ပုရိသတ္ထေ၊ ယောကျ်ား၏အဖြစ်၌၊ အနဘိရက္ခော၊ မမွေ့ထျော်
 သည်ဖြစ်၍၊ သတ္တာ၊ သတ္တဝါတို့သည်၊ အတ္ထိသုမိန်းမတို့၌၊ ဝိသံယောဂံ၊
 မယှဉ်ခြင်းသို့၊ ဝတာ၊ ရောက်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊ ဤသို့
 ယျှင်၊ ပုရိသော၊ ယောကျ်ားသည်၊ ပုရိသတ္တံ၊ ယောကျ်ား၏အဖြစ်ကို၊ အတိ
 ဝတ္တတိ၊ လွန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေခေါ၊ ဤသို့ယျှင်၊ ဝိသံယောဂေါ၊
 မေထုန်အကျင့်နှင့်မယှဉ်ခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 သံယောဂေါ၊ မေထုန်နှင့် ယှဉ်ခြင်းသည်လည်းကောင်း၊ ဝိသံယောဂေါ၊
 မေထုန်နှင့်မယှဉ်ခြင်းသည်လည်းကောင်း၊ ဓမ္မပရိယာယော၊ ထရားဒေဝနာ
 တည်း၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ ။

အဋ္ဌမသုတ်ပြီး၏။

ကော်၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာထရားသည်၊ စမ္မာယံ၊
 စမ္မာပြုသံ၌၊ ဂဂုရာယ၊ ဂဂုရာအမည်ရှိသော၊ ပေါက္ခရဏီယာ၊ လေးထောင့်
 ကန်၏၊ တိရေ၊ ကမ်းနား၌၊ ဝိဟရတိ၊ နေတော်မူ၏၊ အထခေါ၊ ထိုအခါ၌၊
 သမ္ပဟုဿ၊ များစွာကုန်သော၊ စမ္မယူကာ၊ စမ္မာပြုသံသား ဖြစ်ကုန်သော၊
 ဥပါသကာ၊ ဒါယကာတို့သည်၊ ယေန၊ အကြင်အရပ်၌၊ အာယသ္မာသာရိ
 ပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ အတ္ထိ၊ ရှိ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကံ
 မိ၊ ကပ်ထေ၏၊ ဥပသကံမိတွာ၊ ကပ်သေပြီး၍၊ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်
 သာရိပုတ္တရာကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်ထင်

သတ္တကနိပါတ်ပဌမပစ္ဆာသက-၅-မဟာယညဝဂ်၊ ၁၃၃

လျှောက် ပတ်သော အရပ်၌၊ နိသိဒ္ဓိ သုထိုင်နေ ကြကုန်၏။ ကေမန္တံ၊
 သင့်တင့်လျှောက်ပတ်သော အရပ်၌၊ နိသိဒ္ဓါခေါ်၊ ထိုင်နေကုန်ပြီးသော၊
 စမ္ဘေယျကော၊ စမ္ဘာပြည်သားဖြစ်ကုန်သော၊ ဥပါသကာ၊ ဥပါသကာတို့သည်
 အာယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊ တေဝစနံ၊ ဤစကားကို၊
 အဝေါရံ၊ လျှောက်ကုန်၏။ ကိံ၊ အဝေါရံ၊ အဘယ်သို့လျှောက်ကုန်သနည်း။
 ဘန္တေ၊ အရှင်ထုရား၊ နော၊ အကုန်တို့သည်၊ ဝိရဿံ၊ ကြာမြင့်စွာသော ကာ
 ထ၌၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဓမ္မိကထာ
 တရားစကားကို၊ သုကာ၊ ကြားနာအပ်၏။ ဘန္တေ၊ အရှင်ထုရား၊ မယံ၊
 အကျွန်ုပ်တို့သည်၊ သာဓုအာယာစာမ၊ ထောင်းပန်ပါကုန်အံ့၊ ဝိယံ၊ အကျွန်ုပ်
 တို့သည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဓမ္မိ
 ကထံ၊ တရားစကားကို၊ သဝနာယ၊ နာခြင်းငှါ၊ လဘောယျာမ၊ ရပါကုန်၏။
 ဣတိ၊ ဤသို့၊ အဝေါရံ၊ လျှောက်ကုန်၏။ အာသုသော၊ ဒါယကာတို့။ တေနဟိ၊
 ထိုသို့ထပြီးကား၊ တဒဟုပေါသထေ၊ ထိုနေ့ဥပုသ်နေ့၌၊ ဘဂဝတော၊ မြတ်စွာ
 ထုရား၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဓမ္မိကထံ၊ တရားစကားကို၊ သဝနာ
 ယ၊ နာခြင်းငှါ။ အာဂစ္ဆေယျာထ၊ ထာကြကုန်လေ။ ဣတိ၊ ဤသို့၊ အဝေါဝ၊
 မိန့်တော်မူ၏။ ဘန္တေ၊ အရှင်ထုရား၊ ဝေံ၊ ကောင်းပါပြီ၊ ဣဟိခေါ၊ ဤသို့လျှင်၊
 စမ္ဘေယျကော၊ စမ္ဘာပြည်သားဖြစ်ကုန်သော၊ ဥပါသကာ၊ ဥပါသကာတို့သည်၊
 အာယသ္မန္တောသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာ၏။ ဝစနံ၊ စကားတော်
 ကို၊ ပဋိသုတုတော၊ စကားထုံ၊ ပေး၍၊ အာသနာ၊ နေရာမှ၊ ဥဠာယ၊ ထ၍၊ အာ
 ယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး
 ၍၊ ပဒက္ခိတံ၊ လကျာရစ်ထည်သည်ကို၊ ကတွာ၊ ပြု၍၊ ပက္ကမိံ၊ သု၊ ဖဲသွားကုန်
 ၍၊ အထခေါ၊ ထိုအခါ၌၊ စမ္ဘေယျကော၊ စမ္ဘာပြည်သားဖြစ်ကုန်သော၊ ဥပါ
 သကာ၊ ဥပါသကာတို့သည်၊ တဒဟုပေါသထေ၊ ထိုနေ့ဥပုသ်နေ့၌၊ ယေန၊
 အကြင်အရပ်၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ အတ္ထိ၊
 ရှိ၏။ တေန၊ ထိုအရပ်သို့၊ ဥပသကံမိံ၊ သု၊ ကပ်ကုန်၏။ ဥပသကံမိတွာ၊ ကပ်
 ကုန်ပြီး၍၊ အာယသ္မန္တံသာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို၊ အဘိဝါဒေတွာ၊
 ရိုသေစွာရှိခိုးကုန်၍၊ ကေမန္တံ၊ သင့်တင့်လျှောက်ပတ်သောအရပ်၌၊ အဋ္ဌံ၊ သု၊
 ရပ်ကုန်၏။ အထခေါ၊ ထိုအခါ၌၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိ
 ပုတ္တရာသည်၊ စမ္ဘေယျကေဟိ၊ စမ္ဘာပြည်သားဖြစ်ကုန်သော၊ တေဟိဥပါ
 သကေဟိ၊ ထိုဥပါသကာတို့နှင့်၊ သဒ္ဓိံ၊ တကွ၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ
 မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏။ တေန၊ ထိုမြတ်စွာထုရားရှိတော်မူ

ရာအရပ်သို့၊ ဥပသင်္ကမိ၊ ကင်လေ၏။ ဥပသင်္ကမိတွာ၊ ကင်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊ နိဿိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌၊ နိဿိန္ဒောခေါ၊ ထိုင်နေပြီးသော၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ကိံအဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ထိယာ၊ ရံခါ၊ ဣဓ၊ ဤလောက၌၊ ဧကေစ္စသာ၊ အချို့သော၊ တာဒိသံယေဝ၊ ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော၊ ဒိန္နံ၊ ပေးလှူအပ်သော၊ ဒါနံ၊ အလှူသည်၊ မဟပ္ပဿံ၊ ကြီးသော ချစ်သော အကျိုးရှိသည်၊ နဟောတိ၊ နှစ်သလော၊ မဟာနိသံသံ၊ ကြီးသော အာနိသင် ဟုဆိုအပ်သော အကျိုးရှိသည်၊ နဟောတိ၊ နှစ်သလော၊ ဘန္တေ၊ မြတ်စွာဘုရား၊ ထိယာ၊ ပန၊ ရံခါ၊ ဣဓ၊ ဤလောက၌၊ ဧကေစ္စသာ၊ အချို့သော ပုဂ္ဂိုလ်၏၊ တာဒိသံယေဝ၊ ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော၊ ဒိန္နံ၊ အလှူသည်၊ မဟပ္ပဿံ၊ ကြီးသော ချစ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်သလော၊ မဟာနိသံသံ၊ ကြီးသော အာနိသင် ဟုဆိုအပ်သော အကျိုးရှိသည်၊ ဟောတိ၊ ဖြစ်သလော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်၏။ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ထိ၊ ဘာ၊ ရံခါ၊ ဣဓ၊ ဤလောက၌၊ ဧကေစ္စသာ၊ အချို့သော ပုဂ္ဂိုလ်၏၊ တာဒိသံယေဝ၊ ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော၊ ဒိန္နံ၊ လှူအပ်သော၊ ဒါနံ၊ အလှူသည်၊ မဟပ္ပဿံ၊ ကြီးသော ချစ်သော အကျိုးရှိသည်၊ နဟောတိ၊ မဖြစ်၊ မဟာနိသံသံ၊ ကြီးသော အာနိသင်ရှိသည်၊ နဟောတိ၊ မဖြစ်၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ ထိယာ၊ ပန၊ ရံခါ၊ ဣဓ၊ ဤလောက၌၊ ဧကေစ္စသာ၊ အချို့သော ပုဂ္ဂိုလ်၏၊ တာဒိသံယေဝ၊ ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော၊ ဒိန္နံ၊ လှူအပ်သော၊ ဒါနံ၊ အလှူသည်၊ မဟပ္ပဿံ၊ ကြီးသော ချစ်သော အကျိုးရှိသည်၊ နဟောတိ၊ မဖြစ်၊ မဟာနိသံသံ၊ ကြီးသော အာနိသင်ရှိသည်၊ နဟောတိ၊ မဖြစ်၊ သောဟေတု၊ ထိုအကြောင်းသည်၊ ကောနုခေါ၊ အဘယ်နည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်။

သက္ကနိပါတ်ပဌမဗျူဟာသက-၅-မဟာယညဝဂ်၊ ၁၃၅

ကောဉ္ဇေ၊ အဘယ်နည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယေနဟေတုနာ၊ အကြင်
အကြောင်းကြောင့်၊ ယေနပစ္စယေန၊ အကြင်အထောက်အပံ့ကြောင့်၊ ဣဓ၊
ဤလောက၌၊ ဧ၊ စွဿ၊ အချိုသောပုဂ္ဂိုလ်၏၊ တာဒိသံယေဝ၊ ထိုသို့သဘော
ရှိသည်သာလျှင်ဖြစ်သော၊ ဒိန္နံ၊ ပေးလှူအပ်သော၊ ဒါနံ၊ အလှူသည်၊ မဟာပဏ္ဍိတံ၊
ကြီးသောအကျိုးရှိသည်၊ ဟောတံ၊ ဖြစ်၏၊ မဟာနိဿိသံ၊ ကြီးသောအာနိ
သင်ဟုဆိုအပ်သော အကျိုးရှိသည်၊ ဟောတံ၊ ဖြစ်၏၊ သောဟေတု၊ ထို
အကြောင်းသည်၊ ကောဉ္ဇေ၊ အဘယ်နည်း၊ သောပစ္စယော၊ ထိုအထောက်
အပံ့သည်၊ ကောဉ္ဇေ၊ အဘယ်နည်း၊ ဣတံ၊ ဤသို့၊ အဝေဝ၊ ဝျှောက်၏၊
သာရိပုတ္တ၊ သာရိပုတ္တရာ၊ ဣဓ၊ ဤလောက၌၊ ဧကစ္စော၊ အချိုသောသူသည်၊
သာပေခေါ၊ ဝဲကွက်ခြင်းရှိသည်ဖြစ်၍၊ ဒါနံ၊ အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ ပဋိဗ္ဗာ
ဗိက္ခော၊ အလှူ၏အကျိုး၌ တဏှာသည်၊ ဖွဲ့အပ်သောစိတ်ရှိသည်ဖြစ်၍၊ ဒါနံ၊
အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ သန္နိမိပေခေါ၊ သိုမှီးခြင်းကို ဝဲသည်ဖြစ်၍၊ ဒါနံ၊
အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ ဣဒံ၊ ဤအလှူ၏အကျိုးကို၊ ပေစ္စ၊ ထမလွန်ဘဲသို့
ရောက်၍၊ ပရိဘုဉ္ဇိဿာမိ၊ သုံးဆောင်ခံစားအံ့၊ ဣတံ၊ ဤသို့၊ ဒါနံ၊ အလှူကို၊
ဒေတိ၊ ပေးလှူ၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ တံဒါနံ၊ ထိုအလှူကို၊ သမဏဿဝါ၊
ရဟန်းအားလည်းကောင်း၊ ဗြာဟ္မဏဿဝါ၊ ပုစ္ဆားအားလည်းကောင်း၊ ဒေ
တိ၊ ပေးလှူ၏၊ အန္ဓိ၊ ထမင်းကိုလည်းကောင်း၊ ပါနံ၊ အပျော်ကိုလည်းကောင်း၊
ပတ္တံ၊ အဝတ်ကိုလည်းကောင်း၊ ယာနံ၊ ယာဉ်ကိုလည်းကောင်း၊ မေဇာဂန္ဓ
ဝိလေပနံ၊ ပန်းနံ၊ သာနံ၊ သာပျောင်းကိုလည်းကောင်း၊ သေယျာဝသထပဒိပေ
ယျံ၊ အိပ်ရာနေရာကျောင်းဆီမီး၏ အဆောက်အဦးဖြစ်သောဆီမီးစာဆီမီး
ခွက်ကိုလည်းကောင်း၊ ဒေတိ၊ ပေးလှူ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ မယာ၊
ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကားသည်၊
အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တွံ၊ သင့်သည်၊ ဂိမညတိ၊ အဘယ်သို့
အောက်မေ့သနည်း၊ ဣဓ၊ ဤလောက၌၊ ဧကစ္စော၊ အချိုသောသူသည်၊ ဝေ
ဂ္ဂုပံ၊ ဤသို့သဘောရှိသော၊ ဒါနံ၊ အလှူကို၊ ဒေတယျ၊ ပေးလှူရာအိုသော၊ ဣတံ၊
ဤသို့၊ ပုတ္တိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံ၊ ဤသို့ပေးလှူသည်
မှန်ပါ၏၊ ဣတံ၊ ဤသို့၊ အဝေဝ၊ ဝျှောက်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ တက္ကံ၊
ထိုသို့ပေးလှူရာ၌၊ ယွာယံယောအယံ၊ အကြင်ပုဂ္ဂိုလ်သည်၊ သာပေခေါ၊
ဝဲကွက်ခြင်းရှိသည်ဖြစ်၍၊ ဒါနံ၊ အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ ပဋိဗ္ဗာဗိက္ခော၊
အလှူ၏အကျိုး၌ တဏှာသည်၊ ဖွဲ့အပ်သောစိတ်ရှိသည်ဖြစ်၍၊ ဒါနံ၊ အလှူကို၊
ဒေတိ၊ ပေးလှူ၏၊ သန္နိမိပေခေါ၊ သိုမှီးခြင်းကို ဝဲသည်ဖြစ်၍၊ ဒါနံ၊ အလှူကို၊

ဒေတိ၊ပေးလှူ၏။ဣတံ၊ဤအလှူ၏အကျိုးကို၊ပေဗ္ဗ၊တမလွန်ဘဝသို့ရောက်၍၊
 ပရိတုပ္ပိဿာမိ၊ သုံးဆောင်အံ၊ ဣတိမနသိကရိတွာ၊ ဤသို့နှလုံးသွင်း၍၊
 ဒါနံ၊အလှူကို၊ဒေတိ၊ပေးလှူ၏။သော၊ထိုပုဂ္ဂိုလ်သည်၊ တံဒါနံ၊ထိုအလှူကို၊
 ဒတွာ၊ပေးလှူ၍၊ ကာယဿ၊ခန္ဓာကိုယ်၏၊ ဘေဒါ၊ပျက်ခြင်းကြောင့်၊ မရ
 ထာ၊သေသည်မှ၊ ပရံ၊နောက်၌၊ စာတုမဟာရာဇိကာနံ၊ စတုမဟာရာဇ်
 ထံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊နတ်တို့၏၊ သဟဗျထံ၊ အပေါင်း အဘော်၏
 အဖြစ်သို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်၊ တံကမ္မံ၊ထို
 ကုသိုလ်ကံကို၊ ခေပေတွာ၊ကုန်စေ၍၊ တံဣဒ္ဓိံ၊ထိုကုသိုလ်ကံ၏ အကျိုး
 ဖြစ်သော တန်ခိုးကို၊ တံပထံ၊ ထိုကုသိုလ်ကံ၏ အကျိုးဖြစ်သော အခြေ
 အရံ၏ ပြည့်စုံခြင်းကို၊ တံအာဓိပတ္တံ၊ ထိုကုသိုလ်ကံ၏ အကျိုးဖြစ်သော
 အကြီးအကဲ၏ အဖြစ်ကို၊ ခေပေတွာ၊ကုန်စေ၍၊ ဣတ္ထတ္တံ၊ဤခန္ဓာငါးပါးဟု
 ဆိုအပ်သော ဤလူ၏အဖြစ်သို့၊ အာဂတံ၊ ထာရောက်၍၊ အာဝေဂါဝိ၊
 အောက်ဖြစ်သော ကာမထုံသို့သာသည်၊ဟောတိ၊ဖြစ်၏။သာရိပုတ္တ၊သာရိ
 ပုတ္တရာ၊ ဣပေန၊ဤထောက၌၊ကေဠော၊အချိုသော သူသည်၊ သာပေခေါ၊
 ဇဲကွက်ခြင်း ရှိသည်ဖြစ်၍၊ ဒါနံ၊အလှူကို၊ နဟေဝခေါဒေတိ၊ မလှူ၊ပရိဗန္ဓ
 ဝိတ္တော၊ကြိုက်နှစ်သက်သောစိတ်ရှိသည်ဖြစ်၍၊ဒါနံ၊အလှူကို၊နဒေတိ၊မပေး
 လှူ၊သန္နိမိပေခေါ၊ သိဋ္ဌိးခြင်း၌ဇဲကွက်ခြင်း ရှိသည်ဖြစ်၍၊ ဒါနံ၊အလှူကို၊
 နဒေတိ၊မပေးလှူ၊ဣတံ၊ဤအလှူ၏ အကျိုးကို၊ ပေဗ္ဗ၊တမလွန်ဘဝသို့ရောက်
 ၍၊ပရိတုပ္ပိဿာမိ၊ သုံးဆောင်အံ၊ ဣတိမနသိကရိတွာ၊ ဤသို့နှလုံးသွင်း၍၊
 ဒါနံ၊အလှူကို၊နဒေတိ၊မလှူ၊အစိစခေါ၊စင်စစ်သော်ကား၊ ဒါနံ၊အလှူသည်၊
 သာဟု၊ကောင်းမြတ်၏။ဣတံ၊ဤ သို့နှလုံးသွင်း၍၊ဒါနံ၊အလှူကို၊ဒေတိ၊ပေးလှူ
 ၍၊(ပ)၊ဒါနံ၊အလှူသည် သာဟု၊ကောင်းမြတ်၏။ဣတံ၊ဤသို့၊ ဒါနံ၊အလှူကို၊
 နာပိဒေတိ၊ပေးလည်းမပေး၊ အပိစခေါ၊စင်စစ်သော်ကား၊ပိတုဟိ၊အဘတို့
 သည်လည်းကောင်း၊ ပိတာမပေဟိ၊အဘိုးတို့သည်လည်းကောင်း၊ဒိန္နုပုဗ္ဗံ၊
 ပေးအပ်ဘူး၏၊ကတပုဗ္ဗံ၊ပြုအပ်ဘူး၏၊ပေါရာဏံ၊ရှေး၌ဖြစ်သော၊ကုလဝံသံ၊
 ဆွေမျိုးတို့၏အနွယ်ကို၊ ဟာပေတံ၊ယုတ်စေခြင်းငှါ၊နအဟာရာမိ၊မထိုက်၊
 ဣတိမနသိကရိတွာ၊ဤသို့နှလုံးသွင်း၍၊ဒါနံ၊အလှူကို၊ ဒေတိ၊ပေးလှူ၏၊(ပ)၊
 ပိတုဟိ၊အဘတို့သည်လည်းကောင်း၊ပိတာမပေဟိ၊အဘိုးတို့သည်လည်း
 ကောင်း၊ဒိန္နုပုဗ္ဗံ၊ပေးအပ်ဘူး၏၊ကတပုဗ္ဗံ၊ပြုအပ်ဘူး၏၊ ပေါရာဏံ၊ရှေး၌ဖြစ်
 သော၊ကုလဝံသံ၊ဆွေမျိုးတို့အနွယ်ကို၊ ဟာပေတံ၊ယုတ်စေခြင်းငှါ၊ နအရ
 ဟာမိ၊မထိုက်၊ဣတိမနသိကရိတွာ၊ဤသို့နှလုံးသွင်း၍၊ဒါနံ၊အလှူကို၊နာပိဒေ

သတ္တကနိပါတ်ပဋ္ဌမပဏ္ဍာသက-၅-မဟာယညဝဂ်၊ ၁၃၇

တိ၊ ဣလည်းမဣ၊ အဝိစခေါ၊ စင်စစ်သော်ကား၊ အဟံ၊ ငါသည်၊ ပစာမိ၊ ချက်
 ၏၊ ဣမေ၊ ဤရဟန်းပုဂ္ဂိုလ်တို့သည်၊ နပစ္ဆိ၊ မချက်ကုန်၊ ပစန္ဒော၊ ချက်သော်
 သူသည်၊ အပပန္နာနံ၊ မချက်သောသူတို့အား၊ ဓါနံ၊ အဣကို၊ အဒါတံ၊ မပေး
 ခြင်းငှါ၊ နအရဟတိ၊ မထိုက်၊ ဣတိမနုထိကရိတွံ၊ ဤသို့လှလုံးသွင်း၍၊ ဓါနံ၊
 အဣကို၊ ဒေတိ၊ ပေးလှူ၏၊ (ပ)၊ အဟံ၊ ငါသည်၊ ပစာမိ၊ ချက်၏၊ ဣမေ၊ ဤ
 ရဟန်းပုဂ္ဂိုလ်တို့သည်၊ နပစ္ဆိ၊ မချက်ကုန်၊ ပစန္ဒော၊ ချက်သော်သူသည်၊
 အပပန္နာနံ၊ မချက်သောသူတို့အား၊ ဓါနံ၊ အဣကို၊ အဒါတံ၊ မပေးခြင်းငှါ၊
 နအရဟတိ၊ မထိုက်၊ ဣတိမနုထိကရိတွံ၊ ဤသို့လှလုံးသွင်း၍၊ ဓါနံ၊ အဣကို၊
 နဝိဒေတိ၊ ပေးလည်းမပေး၊ အဝိစခေါ၊ စင်စစ်သော်ကား၊ ပုဗ္ဗကာနံ၊ ရှေး၌ဖြစ်
 ကုန်သော၊ တေသံ၊ အဘိ၊ ထိုရသေ့တို့၏၊ တာနိမဟာယညာနိ၊ ထိုထောပတ်
 ဆီဦးစသည်တို့ဖြင့်စီရင်အပ်သောကြီးစွာသောပူဇော်ခြင်းတို့သည်၊ အဟေ
 သံ၊ ယထာ၊ ဖြစ်ကုန်သကဲ့သို့၊ ဣဒံ၊ ဣမေ၊ ဤရသေ့တို့သည်၊ သေယျထာ၊ ကတ
 မေ၊ အဘဟံ၊ သည်တို့နည်း၊ အဋ္ဌကဿ၊ အဋ္ဌကရသေ့၏လည်းကောင်း၊
 ဝါမကဿ၊ ဝါမကဿရသေ့၏လည်းကောင်း၊ ဝါမဒေဝဿ၊ ဝါမဒေဝ
 ရသေ့၏လည်းကောင်း၊ ဝေသာမိတ္တဿ၊ ဝေသာမိတ္တရသေ့၏လည်း
 ကောင်း၊ ယမဒဂ္ဂိနော၊ ယမဒဂ္ဂိရသေ့၏လည်းကောင်း၊ အဂီရဿ၊ အဂီရ
 ရသေ့၏လည်းကောင်း၊ ဘာရုခါဇဿ၊ ဘာရုခါဇရသေ့၏လည်းကောင်း၊
 ဝါသေဋ္ဌဿ၊ ဝါသေဋ္ဌရသေ့၏လည်းကောင်း၊ ကဿပ
 ရသေ့၏လည်းကောင်း၊ ဘဂုနော၊ ဘဂုရသေ့၏လည်းကောင်း၊ ဣတိ၊ ဣမေ၊
 ဤသည်တို့တည်း၊ တာနိမဟာယညာနိ၊ ထိုထောပတ်ဆီဦးစသည်တို့ဖြင့်
 စီရင်အပ်သောကြီးစွာသောပူဇော်ခြင်းတို့သည်၊ အဟေသံ၊ ယထာ၊ ဖြစ်
 ကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူမေ၊ ငါ၏၊ အယံ၊ ဒါနံ၊ သံဝိဘာဂေါ၊ ဤသို့ပေ ကမ်း
 ခြင်းခွဲခြမ်းဝေစာန်ခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိမနုထိကရိတွံ၊
 ဤသို့လှလုံးသွင်း၍၊ ဓါနံ၊ အဣကို၊ ဒေတိ၊ ပေးလှူ၏၊ (ပ)၊ ပုဗ္ဗကာနံ၊ ရှေး၌ဖြစ်
 ကုန်သော၊ တေသံ၊ အဘိ၊ ထိုရသေ့တို့၏၊ တာနိမဟာယညာနိ၊ ထိုထော
 ပတ်ဆီဦးစသည်တို့ဖြင့်စီရင်အပ်သောကြီးစွာသောပူဇော်ခြင်းတို့သည်၊
 အဟေသံ၊ ယထာ၊ ဖြစ်ကုန်သကဲ့သို့၊ ဣဒံ၊ ဣမေ၊ ဤရသေ့တို့သည်၊ သေယျထာ
 ကတမေ၊ အဘဟံ၊ သည်တို့နည်း၊ အဋ္ဌကဿ၊ အဋ္ဌကရသေ့၏လည်းကောင်း၊
 ဝါမကဿ၊ ဝါမကရသေ့၏လည်းကောင်း၊ ဝါမဒေဝဿ၊ ဝါမဒေဝရသေ့
 ၏လည်းကောင်း၊ ဝေသာမိတ္တဿ၊ ဝေသာမိတ္တရသေ့၏လည်းကောင်း၊
 ယမဒဂ္ဂိနော၊ ယမဒဂ္ဂိရသေ့၏လည်းကောင်း၊ အဂီရဿ၊ အဂီရသေ့

ဇာတိကောင်း၊ ဘာဝနာရသေ၊ ဘာဝနာရသေ၊ ဇာတိကောင်း၊ ဝါ
သေဋ္ဌသေ၊ ဝါသေဋ္ဌသေ၊ ဇာတိကောင်း၊ ကဿပသေ၊ ကဿပရသေ၊ ဇာ
တိကောင်း၊ ဘဂုဏော၊ ဘဂုဏသေ၊ ဇာတိကောင်း၊ ဣတိဣမေ၊ ဤသည်
တို့တည်း။ တာနိမဟာယညာနိ၊ ထိုထောပတ်ဆီးဦး စသည်တို့ဖြင့်စီရင်
အပ်သောယဇ်ပူဇော်ခြင်းသည်။ အဟောသိုယထော၊ ဖြစ်ကုန်သကဲ့၊ ဝေံ၊ ဤ
အတူ၊ မေ၊ ဝါဇာ၊ အယံဒါနသံပိဘာဂေါ၊ ဤသို့ပေးကပ်ခြင်း ခွဲခြမ်းဝေစာန်
ခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိမနသိကရိတွာ၊ ဤသို့နှလုံးသွင်း၍၊
ဒါနံ၊ အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ အဝိစခေါ၊ စင်စစ်သော်ကား၊ ဣဝံဒါနံ၊ ဤ
အလှူကို၊ ဒေတော၊ ပေးလှူသော၊ မေ၊ ဝါဇာ၊ မိတ္တံ၊ မိတ်သည်။ ပသိဒတိ၊ ကြည်
လင်၏၊ အတ္တမနတာ၊ မိမိမိတ်ရှိသည်၏အဖြစ်သည်။ သောမနဿံ၊ နှစ်သက်
ဝမ်းမြောက်ခြင်းသည်။ ဥပဇာယတိ၊ ဖြစ်၏၊ ဣတိမနသိကရိတွာ၊ ဤသို့နှလုံး
သွင်း၍၊ ဒါနံ၊ အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ (ပ)၊ ဣဝံဒါနံ၊ ဤအလှူကို၊ ဒေတော၊
ပေးလှူသော၊ မေ၊ ဝါဇာ၊ မိတ္တံ၊ မိတ်သည်။ ပသိဒတိ၊ ကြည်၏၊ အတ္တမနတာ၊
မိမိမိတ်ရှိသည်၏အဖြစ်သည်။ သောမနဿံ၊ ဝမ်းမြောက်ခြင်းသည်။ ဥပဇာ
ယတိ၊ ဖြစ်၏၊ ဣတိမနသိကရိတွာ၊ ဤသို့နှလုံးသွင်း၍၊ ဒါနံ၊ အလှူကို၊ နပိဒေ
တိ၊ လှူလည်းမလှူ၊ အဝိစခေါ၊ စင်စစ်သော်ကား၊ မိတ္တာလင်္ကာရမိတ္တပရိတွာ
ရုံ၊ သမထပိပဿနာ၊ မိတ်၏တန်သာ၊ သမထပိပဿနာ၊ မိတ်၏အဆောက်
အဦဖြစ်သော၊ ဒါနံ၊ အလှူကို၊ ဒေတိ၊ ပေးလှူ၏၊ သော၊ ထိုပုဂ္ဂိုလ်သည်။
တံဒါနံ၊ ထိုအလှူကို၊ သမအာသဝါ၊ ရဟန်းအားလည်းကောင်း၊ ပြာဟူ
ဏသဝါ၊ ပုဂ္ဂိုလ်အားလည်းကောင်း၊ ဒေတိ၊ ပေးလှူ၏၊ အနံ၊ ထမင်းကို
လည်းကောင်း၊ ပါနံ၊ အပျော်ကိုလည်းကောင်း၊ ဝတ္ထံ၊ အဝတ်ပုဆိုးကိုလည်း
ကောင်း၊ ယာနံ၊ ယာဉ်ကိုလည်းကောင်း၊ မ၊ လာဂန္ဓဝိဇေယပနံ၊ ဗန်းနံသာ
နံ၊ ပြောင်းကိုလည်းကောင်း၊ သေယျာဝသထပဇိပေယျံ၊ ကျောင်းအိပ်ရာ
ဆီးဖီးအဆောက်အဦဖြစ်သောဆီးဖီးစာကိုလည်းကောင်း၊ ဒေတိ၊ ပေးလှူ၏၊
သာရိပုတ္တံ၊ သာရိပုတ္တရာ၊ မယာ၊ ဝါထုရားသည်။ ဝုစ္ဆမာနံ၊ ဆိုအပ်လတ္တံ့
သော၊ ယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ တိုစကားကို၊ တံ၊
သင်သည်။ ကိံမညထိ၊ အဘယ်သို့အောက်သနည်း၊ ဣဝ ဤထောကန္တံ၊
ကေစ္စော၊ အချို့သောသူသည်။ ဝေရုပံ၊ ဤသို့သဘောရှိသော၊ ဒါနံ၊ အလှူကို၊
ဒေပယျ၊ ပေးလှူရာအံ့သော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊
မြတ်စွာထုရား၊ ဝေံ၊ ဤသို့ ပေးလှူသည်မှန်ပါ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊
ဈောကံ၏၊ သာရိပုတ္တံ၊ သာရိပုတ္တရာ၊ တတြိ၊ ထိုသို့ပေးလှူရာ၌၊ ယာယံ

သတ္တကနိပါတ်ပဌမပစ္စယသက္-၅-မဟာယညဝဂ်၊ ၁၃၆

ယောဇယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သာပေခေါ၊ ဝဲကွက်ခြင်းရှိသည်
 ဖြစ်၍၊ ဒါနံ၊ အလှူကို၊ နုဒေတိ၊ မပေးလှူ၊ ပရိပန္နပိက္ခော၊ ကြိုက်နှစ်သက်
 ခြင်းရှိသည်ဖြစ်၍၊ ဒါနံ၊ အလှူကို၊ နုဒေတိ၊ မပေးလှူ၊ သန္နိမိပေခေါ၊ သိရှိခြင်း၌
 ဝဲကွက်ခြင်းရှိသည်ဖြစ်၍၊ ဒါနံ၊ အလှူကို၊ နုဒေတိ၊ မပေးလှူ၊ ဣမံ၊ ဤအလှူ၏
 အကျိုးကို၊ ပေဠာထမလွန်ဘဝသို့ရောက်၍၊ ပရိထုဉ္စိသာမိ၊ သံဆောင်အံ့၊
 ဣတိ၊ ဤသို့၊ ဒါနံ၊ အလှူကို၊ နုဒေတိ၊ မပေးလှူ၊ ဒါနံ၊ အလှူသည်၊ သာဟု၊
 ကောင်းမြတ်၏၊ ဣတိမနုသိကရိတွာ၊ ဤသို့လုံးလုံးသွင်း၍၊ ဒါနံ၊ အလှူကို၊ နုပိ
 ဒေတိ၊ ပေးသည်၊ မပေး၊ ပိတုတိ၊ အဘတို့သည်လည်းကောင်း၊ ပိတာမဟေ
 တိ၊ အဘိုးတို့သည်လည်းကောင်း၊ ဒိန္နုပုဗ္ဗံ၊ ပေးလှူဘူးသော၊ ကာတပုဗ္ဗံ၊ ပြုအပ်
 ဘူးသော၊ ပေါရာဏံ၊ ရှေး၌ဖြစ်သော၊ ကုထဝံသံ၊ ဆွေမျိုးတို့၏အနွယ်ကို၊
 ဟာပေတံ၊ ယုတ်စေခြင်းငှါ၊ နုအရဟာမိ၊ မထိုက်၊ ဣတိမနုသိကရိတွာ၊
 ဤသို့လုံးလုံးသွင်းမှု၍၊ ဒါနံ၊ အလှူကို၊ နုပုဒေတိ၊ မပေးလှူ၊ အဟံ၊ ငါသည်၊ ပစာ
 မိ၊ ချက်၏၊ ဣမေ၊ ဤရဟန်းပုဂ္ဂိုလ်တို့သည်၊ နုပစန္နိ၊ မချက်ကုန်၊ ပစန္တော၊
 ချက်သောသူသည်၊ အပစန္တောနံ၊ မချက်သောသူတို့အား၊ ဟာပေတံ၊ ယုတ်
 စေခြင်းငှါ၊ နုအရဟတိ၊ မထိုက်၊ ဣတိမနုသိကရိတွာ၊ ဤသို့လုံးလုံးသွင်း၍၊
 ဒါနံ၊ အလှူကို၊ နုပိဒေတိ၊ ပေးသည်၊ မပေးလှူ၊ ပုဗ္ဗကာနံ၊ ရှေး၌ဖြစ်ကုန်သော၊
 တေသံ၊ ဣသိနံ၊ ထိုရသေ့တို့၏၊ တာနိမဟာယညာနိ၊ ထိုထောပတ်ဆီးဦး
 စသည်တို့ဖြင့်စီရင်အပ်သော ကြီးစွာသောပူဇော်ခြင်းတို့သည်၊ အဟေသံ၊
 ယထာ၊ ဖြစ်ကုန်သကဲ့သို့၊ ဣဒံ၊ ဤရသေ့တို့သည်၊ သေယျထာ၊ ကထ
 မေ၊ အဘယ်သည်တို့နည်း၊ အဋ္ဌကဿ၊ အဋ္ဌကသေ့၏လည်းကောင်း၊ ဝါ
 မကဿ၊ ဝါမကရသေ့၏လည်းကောင်း၊ ဝါမဒေဝဿ၊ ဝါမဒေဝရသေ့၏
 လည်းကောင်း၊ ဝေသာမိတ္တဿ၊ ဝေသာမိတ္တရသေ့၏လည်းကောင်း၊
 ယမဒဂ္ဂိနော၊ ယမဒဂ္ဂိရသေ့၏လည်းကောင်း၊ အင်္ဂီရဿ၊ အင်္ဂီရရသေ့၏
 လည်းကောင်း၊ ဘာရဒ္ဒါဇေယျ၊ ဘာရဒ္ဒါဇရသေ့၏လည်းကောင်း၊ ဝါ
 သေဋ္ဌဿ၊ ဝါသေဋ္ဌရသေ့၏လည်းကောင်း၊ ကဿပဿ၊ ကဿပရသေ့၏
 လည်းကောင်း၊ ဘာဇုနော၊ ဘာဇုရသေ့၏လည်းကောင်း၊ ဣတိ၊ ဤသည်
 တို့တည်း၊ တာနိမဟာယညာနိ၊ ထိုထောပတ်ဆီးဦး စသည်တို့ဖြင့်စီရင်
 အပ်သောကြီးစွာသောပူဇော်ခြင်းတို့သည်၊ အဟေသံ၊ ယထာ၊ ဖြစ်ကုန်
 သကဲ့သို့၊ ဝေ၊ ဤအတူမေ၊ ငါ၏အယံဒါနသံပိတာဂေါ၊ ဤသို့ပေးကမ်းခြင်း
 ခွဲခြမ်းဝေစာန်ခြင်းသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိမနုသိကရိတွာ၊ ဤသို့

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

နှလုံးသွင်း၍၊ ခါနံ၊ အလ္လကိ၊ ခေတိ၊ ပေးလ္လန္တိ၊ ဣဝံဒါနံ၊ ဤအလ္လကိ၊ ခဒတော၊ ပေးလ္လသော၊ မေ၊ ဝါဏိ၊ ဝိတ္တံ၊ ဝိတ်သည်၊ ပထိဒတိ၊ ကြည်၏၊ အတ္တမနတော၊ မိမိဝိတ်ရှိသည်၏ အဖြစ်သည်၊ သောမနဿံ၊ နှစ်သက်ဝမ်းမြောက်ခြင်းသည်၊ ဥပဇာယတိ၊ ဖြစ်၏၊ ဣတိမနသိကရိတွာ၊ ဤသို့နှလုံးသွင်း၍၊ ခါနံ၊ အလ္လကိ၊ နုပိဒေတိ၊ ပေးထည်းမပေးလ္လ၊ အပိဝခေါ၊ စင်စစ်သော်ကား၊ ဝိတ္တာထကာ၊ ခုပိတ္တပရိက္ခာရံ၊ သမထင်ပဿနာပိတ်၏ တန်ဆာသမထဝိပဿနာပိတ်၏ အသောက်အဦ ဖြစ်သော၊ ခါနံ၊ အလ္လကိ၊ ခေတိ၊ ပေးလ္လန္တိ၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ တံဒါနံ၊ ထိုအလ္လကိ၊ ဒတွာ၊ ပေးလ္လ၍၊ ကာယဿ၊ ခန္ဓာကိုယ်၏ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ ဗြဟ္မကာယိကာနံ၊ ပဋ္ဌမဈာန်ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော၊ ဒေဝါနံ၊ ဗြဟ္မာတို့၏၊ သဟဗျတံ၊ အပေါင်းအတော်၏ အဖြစ်သို့၊ ဥပပဇ္ဇတိ၊ ကပ်၍ ဖြစ်၏၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ တံကမ္မံ၊ ထိုကုသိုလ်ကံကို၊ ခေပေတွာ၊ ကုန်စေ၍၊ တံအုဗ္ဗိံ၊ ထိုကုသိုလ်ကံ၏ အကျိုးဖြစ်သော တန်ခိုးကို၊ တံယသံ၊ ထိုကုသိုလ်ကံ၏ အကျိုးဖြစ်သော အခြေအရံ၏ ပြည့်စုံခြင်းကို၊ တံအာပိယစ္စံ၊ ထိုကုသိုလ်ကံ၏ အကျိုးဖြစ်သော အကြီးအကဲ၏ အဖြစ်ကို၊ ခေပေတွာ၊ ကုန်စေ၍၊ ဣတ္ထတ္ထံ၊ ဤခန္ဓာငါးပါး ဟုဆိုအပ်သော ဤလူ၏ အဖြစ်သို့၊ အနာဂတ္တာ၊ မထာရောက်မှ၍၊ အနာဂါပိ၊ ဈာန်အားဖြင့် ဤကာမထုံသို့ မထာသော ပုဂ္ဂိုလ်သည်၊ ဟောတိ၊ ဖြစ်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယေ နဟေတုနာ၊ အကြင်အကြောင်းဖြင့်၊ ယေ နပစ္စယေန အကြင်အထောက်အပံ့ဖြင့်၊ ဣဝ၊ ဤထောက၌၊ ဧကစ္စဿ၊ အချို့သော ပုဂ္ဂိုလ်၏၊ တာဒိသံယေဝ၊ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော၊ ဒိန္နံ၊ ပေးလ္လအပ်သော၊ ခါနံ၊ အလ္လသည်၊ မဟပ္ပလံ၊ ကြီးသောရချ ဖြစ်သော အကျိုးသည်၊ နဟောတိ၊ မဖြစ်၊ မဟာနိသံသံ၊ ကြီးသော အာနိသင်ဟု ဆိုအပ်သော အကျိုးရှိသည်၊ နဟောတိ၊ မဖြစ်၊ သောဟေတု၊ ထိုအကြောင်းသည်၊ အယံခေါ၊ ဤသည်ပင်တည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်၊ အယံခေါ၊ ဤသည်ပင်တည်း၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယေ နဟေတုနာ၊ အကြင်အကြောင်းဖြင့်၊ ယေ နပစ္စယေန၊ အကြင်အထောက်အပံ့ဖြင့်၊ ဣဝ၊ ဤထောက၌၊ ဧကစ္စဿ၊ အချို့သော ပုဂ္ဂိုလ်အား၊ တာဒိသံယေဝ၊ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော၊ ဒိန္နံ၊ ပေးလ္လအပ်သော၊ ခါနံ၊ အလ္လသည်၊ မဟပ္ပလံ၊ များသော အကျိုးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ မဟာနိသံသံ၊ ကြီးသော အာနိသင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သောဟေတု၊ ထိုအကြောင်းသည်၊

သတ္တကနိပါတ်ပဌမဝိညာသက-၅-မဟာယဉ္ဇဝဂ်၊ ၁၄၁

အယံပန၊ ဤသည်ပင်တည်း၊ ဘေဝပစ္စယော၊ ထိုအထောက်အပံ့သည်၊
အယံပန၊ ဤသည်ပင်တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘန္တေကဿပ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤနန္ဒမာတာသုတ်ကို
မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္ပုခါ၊
မျက်မှောက်၌၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်သို့ကြားအပ်ပါ
သနည်း၊ ဧကံ၊ တပါးသော၊ သမယံအခါ၌၊ အာယသ္မာစသော၊ သိဝုဏ္ဏော၊ အရှင်
သာရိပုတ္တရာသည်လည်းကောင်း၊ အာယသ္မာစမဟာမောဂ္ဂဏာနော၊ အရှင်
မောဂ္ဂဏနိသည့်လည်းကောင်း၊ မဟတာ၊ များစွာသော၊ ဘိက္ခုသံစောန၊
ရဟန်းအပေါင်းနှင့်၊ သဒ္ဓိံ၊ ထက္က၊ ဒိက္ခိ၊ ထာဝရသိက္ခိ၊ ဒက္ခိ၊ ထာဝရ
ကံ၊ ဒေသစာရိကို၊ စရန္တိ၊ သွားကြကုန်၏။ တေနခေါပနသမယေန၊ ထိုအခါ၌၊
ဝေဠုကဏ္ဍကီ၊ ဝေဠုကဏ္ဍကီမြို့၌နေလေ့ရှိသော၊ နန္ဒမာတာ၊ နန္ဒသတ္တိသား
၏အမိဖြစ်သော၊ ဥပါသိကာ၊ ဒါယိကာမသည်၊ ရက္ခိယာ၊ ညဉ့်၏၊ ပဗ္ဗုသမ
ယံ၊ ချိမ်းသော၊ ကထအခါ၌၊ ပဗ္ဗုဋ္ဌာယ၊ စောစောထ၍၊ ပါရာယနံ၊ ပါရာယန
သုတ်ကို၊ အရေန၊ အသံဖြင့်၊ ဘာသန္တိ၊ ရွတ်ဆို၏။ တေနခေါပနသမယေန၊ ထို
အခါ၌၊ ဝေဿဝဏော၊ ဝေဿဝဏ်အမည်ရှိသော၊ မဟာရာဇာ၊ နတ်မင်း
ကြီးသည်၊ ဥတ္တရာယ၊ မြောက်ဖြစ်သော၊ ဒိသာယ၊ အရပ်မျက်နှာမှ၊ ကေနပိ
ဒေဝ၊ တရံတရံသာလျှင်ဖြစ်သော၊ ကရဏီယောန၊ ပြုဘွယ်ကိစ္စကြောင့်၊ ဒက္ခိ
တံ၊ တောင်ဖြစ်သော၊ ဒိသံ၊ အရပ်သို့၊ ဂစ္ဆတိ၊ သွား၏။ ဝေဿဝဏော၊ ဝေဿ
ဝဏ်အမည်ရှိသော၊ မဟာရာဇာ၊ နတ်မင်းကြီးသည်၊ ပါရာယနံ၊ ပါရာယန
သုတ်ကို၊ သရေန၊ အသံဖြင့်၊ ဘာသန္တိ၊ ရွတ်ဆိုသော၊ နန္ဒမာတာယ၊
နန္ဒသတ္တိသား၏အမိဖြစ်သော၊ ဥပါသိကာယ၊ ဒါယိကာမ၏၊ သန္တံ၊ အသံကို၊
အသောသိခေါ၊ ကြားသည်သာလျှင်တည်း၊ သုတ္တံ၊ ကြားပြီး၍၊ ကထာပရိ
ယောသာနံ၊ တရားစကား၏ပြီးဆုံးခြင်းကို၊ အာဂမယမာနော၊ ငံထင်သည်
ဖြစ်၍၊ အဋ္ဌာသိ၊ တည်၏။ အထခေါ၊ ထိုအခါ၌၊ နန္ဒမာတာ၊ နန္ဒသတ္တိသား၏အမိ
ဖြစ်သော၊ ဥပါသိကာ၊ ဒါယိကာမသည်၊ ပါရာယနံ၊ ပါရာယနသုတ်ကို၊ သရေန၊
အသံဖြင့်၊ တာသိတ္တာ၊ ရွတ်ဆို၍၊ ဝုဏ္ဏိ၊ သိတ်သိတ်နေသည်၊ အဟောသိ၊
ဖြစ်၏။ အထခေါ၊ ထိုအခါ၌၊ ဝေဿဝဏော၊ ဝေဿဝဏ် အမည်ရှိသော၊
မဟာရာဇာ၊ နတ်မင်းကြီးသည်၊ နန္ဒမာတာယ၊ နန္ဒသတ္တိသား၏အမိဖြစ်သော
ဥပါသိကာယ၊ ဒါယိကာမ၏၊ ကထာပရိယောသာနံ၊ တရားစကား၏ ပြီးဆုံး

ခြင်းကို၊ ဝိဒိတွာ၊ သိ၍၊ ဘဂိနိ၊ နှမ၊ သာဓု၊ ကောင်းပေစွ၊ ဘဂိနိ၊ နှစ်မ၊ သာဓု၊ ကောင်းပေစွ၊ ဣတိ၊ ဤသို့၊ အတ္တ နှမောဒိ၊ လွန်စွာဝမ်းမြောက်၏၊ ဘဒ္ဒိဓုခ၊ ကောင်းသော မျက်နှာရှိသောအရှင်၊ ဧဝော၊ ဤလွန်စွာ ဝမ်းမြောက်သော အရှင်သည်၊ ကောပန၊ အဘယ်သူနည်း၊ ဣတိ၊ ဤသို့၊ ဝုတ္တိ၊ မေး၏၊ ဘဂိနိ၊ နှမ အဟိ၊ အကျွန်ုပ်သည်၊ တေ၊ သင်၏၊ ဘာကာ၊ မောင်တော်ဖြစ်သော၊ ဝေဿ ဝဏော၊ ဝေဿဝဏ်အမည်ရှိသော၊ မဟာရာဇာ၊ နတ်မင်းကြီးတည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘဒ္ဒိဓုခ၊ ကောင်းသောမျက်နှာရှိသော အမောင်နတ် မင်း၊ တေ၊ သင်၏၊ အာဂမနံ၊ ကြွလာခြင်းသည်၊ သာဓု၊ ကောင်း၏၊ တေနယိ၊ ထို သို့တပြားကားမေ၊ အကျွန်ုပ်သည်၊ ယောအဟိ၊ ဓမ္မပရိယာယော၊ အကြင်တရား ဒေသနာတော်ကို၊ ဘဏိထော၊ ရှုတ်ဆိုအပ်၏၊ ဣဒံ၊ ဤတရားဒေသနာတော် ကိုရှုတ်ဆိုခြင်းသည်၊ တေ၊ သင်အား၊ အာတိထေယျံ၊ ဧည့်သည်တို့အလိုငှါ၊ ထက်ဆောင်သည်၊ ဟောတု၊ ဖြစ်စေဦးစေ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘဂိနိ၊ နှမ၊ သာဓု၊ ကောင်းပြီ၊ ဧတံစေတံ၊ ဤတရားကို ရှုတ်ဆိုခြင်းသည် ထည်း၊ မေ၊ ငါ့အား၊ အာတိထေယျံ၊ ဧည့်သည်တို့အလိုငှါထက်ဆောင်သည်၊ ဟောတု၊ ဖြစ်စေဦးစေ၊ လွေဝ၊ နက်ဖြန်အခါ၌သာလျှင်၊ သာရိပုတ္တမောဂ္ဂ ထာနပ္ပရ ခေါ၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂထာနံအမှူးရှိသော၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်၊ အကတပါတရာသော၊ မပြုအပ်သောနံနက်စာ ရှိသည်ဖြစ်၍၊ ဝေဠုကဏ္ဍကံ၊ ဝေဠုကဏ္ဍ က မြို့သို့၊ အာဂမိသတိ၊ ကြွလာ လတ္တံ၊ တဗ္ဗဘိက္ခုသံဃံ၊ ထိုရဟန်းအပေါင်းကိုလည်း၊ ပရိဝိသိတွာ၊ လုပ် ကြွေး၍၊ မမာ၊ ငါ့အား၊ ဒက္ခိတံ၊ အလှူ၏အတို့ကို၊ အာဒိသေယျာထိ၊ ပေးဝေပါ ထော၊ ဧတံစေတံ၊ ထိုအလှူ၏အတို့ကိုပေးဝေခြင်းသည်လည်း၊ မေ၊ ငါ့အား၊ အာ တိထေယျံ၊ ဧည့်သည်တို့အလိုငှါထက်ဆောင်သည်၊ ဘဝိသတိ၊ ဖြစ်လတ္တံ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အထခေါ၊ ထိုအခါ၌၊ နန္ဒမာတေ၊ နန္ဒသတို့သား ၏အိမ်ဖြစ်သော၊ ဥပါထိကာ၊ ဒါယကာမသည်၊ တဿာဂတ္ထိယာ၊ ထိုညဉ့်၏ အစွယေန၊ လွန်သဖြင့်၊ သကေနဝေသနေးမိမိအိမ်၌၊ ပဏီတံ၊ ပွန်မြတ်သော၊ ခါဒနိယံ၊ နဲ့တွယ်ကိုလည်းကောင်း၊ တောဇနိယံ၊ တောဇဉ်ကိုလည်းကောင်း ပရိယာဒါပေထိ၊ စီရင်စေ၏၊ အထခေါ၊ ထိုအခါ၌၊ သာရိပုတ္တမောဂ္ဂထာနပ္ပရ ခေါ၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂထာနံအမှူးရှိသော၊ ဘိက္ခုသံဃော၊ ရဟန်းအပေါင်းသည်၊ အကတပါတရာသော၊ မပြုအပ်သောနံနက်စာရှိသည် ဖြစ်၍၊ ယေန၊ အကြင်အရပ်၌၊ ဝေဠုကဏ္ဍကော၊ ဝေဠုကဏ္ဍက မြို့သည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုဝေဠုကဏ္ဍက မြို့သို့၊ အဝသရိ၊ ရောက်ထေ၏၊ အထခေါ၊

သတ္တကနိပါတ်ပဋိပက္ခသက-၅-မဟာယညဝဂ်၊ ၁၄၃

ထိုအခါ၌နန္ဒမာထာ၊နန္ဒသတို့သား၏အမိဖြစ်သော၊ ဥပါထိကာ၊ဒါယိကာမသည်၊ အညတရံ၊တယောက်သော၊ ပုရိသံ၊ယောကျ်ားကို။ အာမန္တေထိ၊ ပြောဆို၏။ ကိံအာမန္တေထိ၊အဘယ်သို့ပြောဆိုသနည်း၊ အတ္ထောပုရိသ၊ အမောင်ယောကျ်ား၊ တံ၊သင်သည်၊ ဖေ၊ထာထည်၊ အာရာမံ၊အရံသို့၊ ဂတံ၊သွား၍၊ဘန္တေ၊အရှင်၊ကာထော၊အခါတပါး၌၊ အယျာယ၊အရှင်ဖြစ်သော၊နန္ဒမာတုယာ၊နန္ဒသတို့သား၏အမိ၏၊နိဝေသနေ၊အိပ်၌၊ ဘတ္တံ၊ဆွမ်းကိစ္စသည်၊ နိဗ္ဗိတံ၊ပြီးပြီ၊ဣတိ၊ဤသို့၊ဘိက္ခုသံစာဿ၊ရဟန်းအပေါင်းအား၊ ကာထံ၊ အခါကို၊ အာရောစေတိ၊ ကြားလျှောက်ချေသော၊ ဣတိ၊ဤသို့၊ အာမန္တေထိ၊ပြောဆို၏၊အယျေ၊အရှင်မ၊ဇေသာရ၊ကောင်းပါပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊ သောပုရိသော၊ထိုယောကျ်ားသည်၊ နန္ဒမာတာယ၊ နန္ဒသတို့သား၏ အမိဖြစ်သော၊ ဥပါထိကာယ၊ ဒါယကာမ၏၊ ဝစံ၊ စကားကို၊ ပဋိသုတ္တာ၊ရိုသေစွာနာ၍၊ အာရာမံ၊အရံသို့၊ဂတံ၊သွား၍၊ ဘန္တေ၊အရှင်ဘုရား၊ကာထော၊ထမ်းသောအခါ၌၊အယျာယ၊အရှင်ဖြစ်သော၊နန္ဒမာတုယာ၊နန္ဒသတို့သား၏အမိ၏၊နိဝေသနေ၊အိပ်၌၊ဘတ္တံ၊ဆွမ်းသည်၊နိဗ္ဗိတံ၊ပြီးပါပြီ၊ ဣတိ၊ဤသို့၊ ဘိက္ခုသံစာဿ၊ ရဟန်းအပေါင်းအား၊ ကာထံ၊ ဆွမ်းစားချိန်အခါကို၊အာရောစေထိ၊ကြားလျှောက်စေ၏၊အထခေါ၊ထိုအခါ၌၊သာရိပုတ္တမောဂ္ဂဿ၊နုပုရခေါ၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂဿနံ အမှူးရှိသော၊ ဘိက္ခုသံစာ၊ရဟန်းသံစာသည်၊ပုဗ္ဗန္ဓယမယံ၊နံနက်အခါ၌၊နိဝါယေတ္တာ၊သင်းပိုင်ကိုပြင်ဝတ်၍၊ပတ္တစိဝရံ၊သင်္ဃိတ်သင်္ကန်းကို၊အာဒါယ၊ယူ၍၊ယေနအကြင်အရပ်၌၊နန္ဒမာတာယ၊နန္ဒသတို့သား၏အမိဖြစ်သော၊ဥပါထိကာယ၊ ဒါယိကာမ၏၊ နိဝေသနေ၊အိပ်သည်၊ အတ္ထိ၊ရှိ၏၊ တေန၊ထိုအရပ်သို့၊ ဥပသင်္ကမိ၊ကပ်စေ၏၊ ဥပသင်္ကမိတ္တာ၊ကပ်စေပြီး၍၊ ပညတ္တေ၊ခင်းထားအပ်သော၊အာသနေ၊နေရာ၌၊ နိသိဒိ၊ထိုင်နေ၏၊အထခေါ၊ထိုအခါ၌၊နန္ဒမာထာ၊ နန္ဒသတို့သား၏ အမိဖြစ်သော၊ ဥပါထိကာ၊ဒါယိကာမသည်၊ သာရိပုတ္တမောဂ္ဂဿ၊နုပုရခံ၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂဿနံ အမှူးရှိသော၊ ဘိက္ခုသံစံ၊ ရဟန်းအပေါင်းကို၊ ပဏီတေန၊ ပွန်မြတ်သော၊ ခါဒနိယေန၊ ခဲဘွယ်ဖြင့်လည်းကောင်း၊ တောဇနိယေန၊ တောဇဉ်ဖြင့် လည်းကောင်း၊ သဟတ္တာ၊မိမိထက်ဖြင့်၊သန္တပေထိ၊ရောင်ရဲစေ၏၊ သမ္ပဝါရေတိ၊ထန်ပြီဟု ဖြစ်စေ၏၊အထခေါ၊ထိုအခါ၌၊နန္ဒမာတာ၊ နန္ဒသတို့သား၏ အမိဖြစ်သော၊ ဥပါထိကာ၊ဒါယိကာမသည်၊ အာယသ္မန္တသရိပုတ္တံ၊အရှင်သာရိပုတ္တရာကို၊ထုတ္တာပိ၊ဆွမ်းစားပြီးသည့်ကို၊ ဩနိယပတ္တပါဏီ၊ သင်္ဃိတ်ပုထုအပ်ပြီး

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

သောထက်ရှိသည်ကို။ သဗ္ဗက္ခေတွာမှတ်၍၊ ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သော အရပ်၌၊ နိသိန္ဒံခေါ၊ ထိုင်နေပြီးသော၊ နန္ဒမာတာရံ၊ နန္ဒသတို့သား၏ အမိဖြစ်သော၊ ဥပါထိကံ၊ ခါယိကာမကို၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံအဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ တေ၊ သင်အား၊ ထိက္ခယံ၊ ထာသာ၊ ရဟန်းအပေါင်း၏၊ အတ္တဂမနံ၊ ဂရေ၊ ရှုထာခြင်းကို၊ ကောပန၊ အဘယ်သူသည်၊ အာရောစေထိ၊ ကြားသနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဣစန္ဒြေ၊ ယခု၊ အတံ၊ အကျွန်ုပ်သည်၊ ရတ္တိယာ၊ ညဉ့်၏၊ ပစ္စု၊ သသမဟံ၊ ရိုဗ်းသောက်ထအခါ၌၊ ပစ္စု၊ ဌာယ၊ စောစောထ၍၊ ပါရာယနံ၊ ပါရာယနသုတ်ကို၊ သရေန၊ အသံဖြင့်၊ ဘာထိတွာ၊ ပြောဟော၍၊ တုဏှိ၊ ဆိတ်ဆိတ်နေသည်၊ အဟောထိ၊ ဖြစ်ပြီ၊ ဘန္တေ၊ အရှင်ဘုရား၊ အထခေါ၊ ထိုအခါ၌၊ ဝေဿဝဏော၊ ဝေဿဝဏ်အမည်ရှိသော၊ မဟာရာဇာ၊ နတ်မင်းကြီးသည်၊ မမ၊ အကျွန်ုပ်၏၊ ကထာပရိယောသာနံ၊ တရားစကား၏ပြီးဆုံးခြင်းကို၊ ဝိဒိတွာ၊ သိ၍၊ ဘဝိနိ၊ နှမ၊ သာဓု၊ ကောင်းပေစွ၊ ဘဝိနိ၊ နှမ၊ သာဓု၊ ကောင်းပေစွ၊ ဣတိ၊ ဤသို့၊ အတ္တန္တမောဒိ၊ အလွန်ဝမ်းမြောက်၏၊ ဘဒ္ဒိဗုခ၊ ကောင်းသော မျက်နှာရှိသောအရှင်၊ ဧသော၊ ဤလွန်စွာဝမ်းမြောက်သောသူသည်၊ ကောပန၊ အဘယ်သူနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘဝိနိ၊ နှမ၊ အတံ၊ ငါသည်၊ ကေ၊ သင်အား၊ ဘာတာ၊ မောင်တော်ဖြစ်သော၊ ဝေဿဝဏော၊ ဝေဿဝဏ်အမည်ရှိသော၊ မဟာရာဇာ၊ နတ်မင်းကြီးသည်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘဒ္ဒိဗုခ၊ ကောင်းသော မျက်နှာရှိသော၊ တေ၊ မောင်တော်နတ်မင်း၏၊ အာဂမနံ၊ ထာခြင်းသည်၊ သာဓု၊ ကောင်း၏၊ တေနဟိ၊ ထိုထိုထပြိုကား၊ မေ၊ အကျွန်ုပ်သည်၊ ယောအယံ၊ ဓမ္မပရိယာယော၊ အကြင်တရားဒေသနာထော်ကို၊ ဘဏိတော၊ ရွတ်ဆိုအပ်၏၊ ဣဒံ၊ ဤတရားဒေသနာကို ရွတ်ဆိုခြင်းသည်၊ တေ၊ သင်အား၊ အတိ၊ ပါထေယျံ၊ ဧည့်သည်တို့ အထို့ငှါလက်ဆောင်သည်၊ ဟောတု၊ ဖြစ်စေ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘဝိနိ၊ နှမ၊ သာဓု၊ ကောင်း၏၊ တေဉ္ဇေဝ၊ ဤတရားဒေသနာကို ရွတ်ဆိုခြင်းသည်၊ မေ၊ ငါအား၊ အတိ၊ ထေယျံ၊ ဧည့်သည်တို့အထို့ငှါ လက်ဆောင်သည်၊ ဟောတု၊ ဖြစ်စေပြီးစေ၊ သေဝ၊ နံ၊ ကံဖြစ်၌ သာလျှင်၊ သာရိပုတ္တမောဂ္ဂထာနုပ္ပရခေါ၊ အရှင်သာရိပုတ္တရာအရှင်မောဂ္ဂထာနုအမှူးရှိသော၊ ထိက္ခယံ၊ ထာသာ၊ ရဟန်းအပေါင်းသည်၊ အကထပါတရာသော၊ မပြုအပ်သောနတ်စားရှိသည်ဖြစ်၍၊

သက္ကနိပါတ်ပဋ္ဌမပဏ္ဏာသက-၅-မဟာယညဝဂ်၊ ၁၄၅

ဝေဠုကထူကံ၊ ဝေဠုကထူကံ၊ မြို့သို့၊ အာဂမိဿတိ၊ ကြွလာထတ္တံ၊ တဗ္ဗ
ထိက္ခုသံစံ၊ ထိုရဟန်းအပေါင်းကိုထည်း၊ ပရိဝိသိတွာ၊ လုပ်ကြေး၍၊ မမ၊
အကျွန်ုပ်အား၊ ခေက္ခိတံ၊ အလှူ၏အတို့ကို၊ အာဒိသေယျာသိ၊ ပေးဝေပါလော၊
တေးဥဝ၊ ဤအလှူ၏အတို့ကိုပေးဝေခြင်းသည်ထည်း၊ မေ၊ ငါ့အား၊ အတိထေ
ယျံ၊ ဧည့်သည်တို့အလိုငှါထက်ဆောင်သည်၊ ဘဂိဿတိ၊ ဖြစ်ထတ္တံ၊ ဘန္တေ
အရှင်ဘုရား၊ ဒါနေး၊ ပေးလှူခြင်း၌၊ ယဒိဒံ၊ နှစ်ခုပင်၊ အကြင်ပုဗ္ဗစေတနာ
ဟုဆိုအပ်သောကုသိုလ်သည်ထည်းကောင်း၊ ယဒိဒံ၊ ယသောပုညမဟိဝါ၊
အကြင်ပရစေတနာဟုဆိုအပ်သောကုသိုလ်သည်ထည်းကောင်း၊ ဟောတိ၊
ဖြစ်၏၊ ဣဒံ၊ ဤပုဗ္ဗစေတနာပုဗ္ဗစေတနာ အပရစေတနာဟု ဆိုအပ်သော
ကုသိုလ်သည်၊ ဝေဿဝဏဿ၊ ဝေဿဝဏ် အမည်ရှိသော၊ မဟာရာ
ဇဿ၊ နတ်မင်းကြီးအား၊ သုဂါယ၊ ချမ်းသာခြင်းငှါ၊ ဟောတု၊ ဖြစ်စေ ဣတိ၊
ဤသို့၊ အဝေါစ၊ ဝျောက်၏၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ အတ္တရိယံ၊
အံ့ဘွယ်ရှိပေစွ၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်
ပေစွ၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ယတြယောတွံ၊ အကြင်သင်သည်၊ ဝေံ၊
ဤသို့၊ မဟိဒ္ဓံ၊ ကန၊ ကြီးသော တန်ခိုးရှိသော၊ ဝေံ၊ ဤသို့၊ မဟောသက္ခေန၊
ကြီးသော တန်ခိုးရှိသော၊ ခေဝုတ္တေန၊ နတ်သားသည်။ ဝေဿဝဏေန၊
ဝေဿဝဏ်အမည်ရှိသော၊ မဟာရာဇေန၊ နတ်မင်းကြီးသည်၊ သဗ္ဗုခါ၊
မျက်မှောက်၌၊ သဗ္ဗဒိဿတိနာမ၊ စကားပြောဟောတုံတိ၏၊ တသ္မာ၊ ထို
ကြောင့်၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ တဿတေ၊ ထိုသင်အား၊ အတ္တရိ
ယံ၊ အံ့ဘွယ်ရှိပေစွ၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ တဿတေ၊ ထိုသင်
အား၊ အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊
ဘန္တေ၊ အရှင်ဘုရား၊ မေ၊ အကျွန်ုပ်အား၊ ဧသော၊ ဤဝေဿဝဏ်နတ်မင်း
ကြီးနှင့်မျက်မှောက်စကားပြောဟောခြင်းသည်သာလျှင်၊ အတ္တရိယော၊
အံ့ဘွယ်သရဲရှိသော၊ အတ္တုတော၊ မဖြစ်ဘူးမြဲသော၊ ဓမ္မော၊ သဘောတရား
သည်၊ နခေါဟောတိ၊ ဖြစ်သည်မဟုတ်သေး၊ မေ၊ ငါ့အား၊ အညောပိ၊ ထပါး
ထည်းဖြစ်သော၊ အတ္တရိယော၊ အံ့ဘွယ်သရဲရှိသော၊ အတ္တုတော၊ မဖြစ်ဘူး
မြဲသော၊ ဓမ္မော၊ တရားသည်၊ အတ္ထိ၊ ရှိသေး၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဣဓ၊
ဤအရပ်၌၊ မေ၊ အကျွန်ုပ်သည်၊ ပိယော၊ ချစ်အပ်သော၊ မနာပေါ၊ နှလုံးကို
ဝှားစေတတ်သော၊ နန္ဒောနာမ၊ နန္ဒအမည်ရှိသော၊ ဧကပုတ္တကော၊ တယောက်
ထည်းသောသားငယ်သည်၊ အတ္ထိ၊ ရှိ၏၊ တံ၊ ထိုနန္ဒမည်သောသတို့သားငယ်
ကို၊ ရာဇာနော၊ မင်းဘို့သည်၊ ကိသ္ဗိပိဒေဝ၊ တရံတရသာလျှင်ဖြစ်သော၊ ကာ

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ရကော၊ အကြောင်းကြောင့်၊ ဩကဿ၊ အယုတ်အားဖြင့်ဆွဲငင်၍၊ ပဿယျာ၊
 နှိုင်းထက်မှု၍ ဖီရိတာ၊ အသက်ရှာ၊ ဝေါရောပေသံ၊ ချက်ကုန်၏၊ ဘန္တေ၊ အရှင်
 ဘုရားခေါ်ပန၊ စင်စစ်၊ အဟံ၊ အကျွန်ုပ်သည်၊ တထိ၊ ခါရကော၊ ထိုသတို့သား
 ကို၊ ဂဟိတေဝါ၊ ဘမ်းယူအပ်ပြီးသော်လည်းကောင်း၊ ဝဟ္တမာနေဝါ၊ ဘမ်း
 ယူအပ်ဆဲသော်လည်းကောင်း၊ ဝဝေဝါ၊ သတ်အပ်ပြီးသော်လည်းကောင်း၊
 ဝတ္တမာနေဝါ၊ သတ်အပ်ဆဲသော်လည်းကောင်း၊ ဟတေဝါ၊ ညှဉ်းပန်းအပ်
 ပြီးသော်လည်းကောင်း၊ ဟညမာနေဝါ၊ ညှဉ်းပန်းအပ်ဆဲသော်လည်း
 ကောင်း၊ ဝိတ္တဿ၊ ဖိတ်၏၊ အညထတ္ထံ၊ တပါးသောအခြင်းအရာအားဖြင့်
 ဖြစ်သည်၏အဖြစ်ကို၊ နာဘိဇာနာမိ၊ မသိ၊ ဣတိ၊ ဤသို့၊ အဝေဝါ၊ ဝျှောက်၏၊
 နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ အစ္ဆုရိယံ၊ အံ့ဘွယ်ရှိပေစွ၊ နန္ဒမာတေ၊ နန္ဒ
 သတို့သား၏အမိ၊ အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ ဟိယသ္မာ၊ အကြင်ကြောင့်
 ယတြယောက္ခံ၊ အကြင်သင်သည်၊ ဝိတ္တုပ္ပါဒံ၊ ဘောက်ပြန်သော်စိတ်၏ဖြစ်
 ခြင်းကိုလည်း၊ ပရိသောဝေသထိနာမ၊ သုတ်သင်နိုင်ဘိ၏၊ တသ္မာ၊ ထို
 ကြောင့်၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ တဿတေ၊ ထိုသင်အား၊ အစ္ဆုရိယံ
 အံ့ဘွယ်ရှိပေစွ၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ ထဿတေ၊ ထိုသင်အား၊
 အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ ဣတိ၊ ဤသို့၊ အဝေဝါ၊ မိန့်တော်မူ၏၊ ဘန္တေ၊
 အရှင်ဘုရား၊ ဝေဝေဝါ၊ ဤသို့သားကိုသတ်အပ်သည်ရှိသော်စိတ်၏ဘောက်
 ပြန်ခြင်းကိုမထိခြင်းသည်သာလျှင်၊ မေ၊ ငါ့အား၊ အစ္ဆုရိယော၊ အံ့ဘွယ်သရဲ
 ရှိသော၊ အတ္တုတေ၊ မဖြစ်ဘူးမြဲသော၊ ဓမ္မော၊ တရားသည်၊ နခေါဟောတိ၊
 ဖြစ်သည်မဟုတ်သေး၊ မေ၊ ငါ့အား၊ အညောဝိ၊ တပါးလည်းဖြစ်သော၊ အစ္ဆု
 ရိယော၊ အံ့ဘွယ်သရဲရှိသော၊ အတ္တုတေ၊ မဖြစ်ဘူးမြဲဖြစ်သော၊ ဓမ္မော၊
 တရားသည်၊ အတ္ထိ၊ ရှိသေး၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဣ၊ ဤအရပ်၌၊ မေ၊
 အကျွန်ုပ်၏၊ သာမိကော၊ လင်သည်၊ ကာထကံတေ၊ သေသည်ဖြစ်၍၊ အည
 တရံ၊ အငှတ်မရှိမထင်ရှားသော၊ ယက္ခယောနိ၊ ယုတ္တပိုးနတ်၏အဖြစ်သို့ဥပ
 ပန္နော၊ ကပ်၍ဖြစ်၏သော၊ ထိုယုတ္တပိုးနတ်သည်၊ မေ၊ အကျွန်ုပ်အား၊ ဝရိမေန၊
 ရှေးလူ၌ဖြစ်သော၊ အတ္တဘာဝေန၊ အတ္တဘောဖြင့်၊ ဥဒ္ဓဿေထိ၊ ပြု၏၊ ဘန္တေ
 အရှင်ဘုရား၊ ခေါ်ပန၊ စင်စစ်၊ အဟံ၊ အကျွန်ုပ်သည်၊ တတောနိခါနံ၊ ထိုရှေးလူ
 ၌ဖြစ်သော အတ္တဘောဖြင့်ပြုခြင်းဟူသော အကြောင်းကြောင့်၊ ဝိတ္တဿ၊
 ဘောက်ပြန်သော်စိတ်၏၊ အညထတ္ထံ၊ တပါးသောအခြင်းအရာအားဖြင့်ဖြစ်
 သည်၏အဖြစ်ကို၊ နာဘိဇာနာမိ၊ မသိ၊ ဣတိ၊ ဤသို့၊ အဝေဝါ၊ ဝျှောက်၏၊
 နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ အစ္ဆုရိယံ၊ အံ့ဘွယ်ရှိပါပေစွ၊ နန္ဒမာတေ၊ နန္ဒ

သတ္တကနိပါတ်ပဌမပဏ္ဍိတသက-၅-မဟာယညဝဂ်၊ ၁၄၇

သက္ကိသား၏အမိ၊ အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ ဟိယသ္မာ၊ အကြင်ကြောင့်
ယတြိယောတံ၊ အကြင်သင်သည်၊ ဝိတ္တုပ္ပါဒံ၊ ဘောက်ပြန်သော စိတ်
၏ဖြစ်ခြင်းကိုလည်း၊ ပရိသောဓေသထိနာမ၊ သုတ်သင်တံဘိ၏၊ တသ္မာ၊
ထိုကြောင့်၊ နန္ဒမာတေ၊ နန္ဒသက္ကိသား၏အမိ၊ တသ္မာတေ၊ ထိုသင်အား၊ အတ္တ
ရိယံ၊ အံ့ဘွယ်ရှိပေစွ၊ နန္ဒမာတေ၊ နန္ဒသက္ကိသား၏အမိ၊ တသ္မာတေ၊ ထိုသင်
အား၊ အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊
ဘန္တေ၊ အရှင်ဘုရား၊ ဧဝေဝ၊ ဤသို့ရှေးလွန်ဖြစ်သော အတ္တဘောဖြင့်ပြခြင်း
ဟူသော အကြောင်းကြောင့်စိတ်၏ဘောက်ပြန်ခြင်းကိုမထိခြင်းသည်သာ
လျှင်၊ မေ၊ အကျွန်ုပ်အား၊ အတ္တရိယော၊ အံ့ဘွယ်သရဲရှိသော၊ အတ္တုတော၊
မဖြစ်ဘူးမြဲသော၊ ဓမ္မော၊ ထရားသည်၊ နဂေါဟောတိ၊ ဖြစ်သည်မဟုတ်သေး
မေ၊ အကျွန်ုပ်အား၊ အညောဝိ၊ တပါးလည်းဖြစ်သော၊ အတ္တရိယော၊ အံ့ဘွယ်
သရဲရှိသော၊ အတ္တုတော၊ မဖြစ်ဘူးမြဲဖြစ်သော၊ ဓမ္မော၊ ထရားသည်၊ အတ္တိ၊
ရှိသေး၏၊ ဘန္တေ၊ အရှင်ဘုရား၊ ယတော၊ အကြင်အခါ၌၊ ဒဟရသေဝ၊ ပျိုနု
သည် သာလျှင်ဖြစ်သော၊ သာမိကဿ၊ လင်သည်၊ ဗဟရာ၊ ပျိုနုသော၊ အဟံ၊
အကျွန်ုပ်သည်၊ အာနိတ၊ ဆောင်အပ်သည်၊ အဗျိ၊ ဖြစ်၏၊ သာမိကံ၊ လင်ကို၊
မနာသမိ၊ စိတ်ဖြင့်လည်း၊ အတိစာရိတ္တံ၊ လွန်ကျူး၍ကျင့်ခြင်းကို၊ နာဘိ
ဇာနာမိ၊ မထိစဘူး၊ ကာယေန၊ တို့ဟ်ဖြင့်၊ အတိစာရိတ္တံ၊ လွန်ကျူး၍ကျင့်
ခြင်းသို့၊ ကုတောပန၊ အဘယ်မှာ၊ အဘိဇာနာမိ၊ ထိအံ့နည်း၊ ဣတိ၊ ဤသို့၊
အဝေါစ၊ ဝျှောက်၏၊ နန္ဒမာတေ၊ နန္ဒသက္ကိသား၏အမိ၊ အတ္တရိယံ၊ အံ့ဘွယ်
ရှိပါပေစွ၊ နန္ဒမာတေ၊ နန္ဒသက္ကိသား၏အမိ၊ အတ္တုတံ၊ မဖြစ်ဘူးမြဲဖြစ်ပါပေစွ၊
ဟိယသ္မာ၊ အကြင်ကြောင့်၊ ယတြိယောတံ၊ အကြင်သင်သည်၊ ဝိတ္တုပ္ပါဒမတ္တ
ဝိ၊ စိတ်ဖြစ်ခြင်မှုကိုလည်း၊ ပရိသောဓေသထိနာမ၊ သုတ်သင်တံဘိ၏၊ တသ္မာ
ထိုကြောင့်၊ နန္ဒမာတေ၊ နန္ဒသက္ကိသား၏အမိ၊ တသ္မာတေ၊ ထိုသင်အား၊ အတ္တ
ရိယံ၊ အံ့ဘွယ်ရှိပေစွ၊ နန္ဒမာတေ၊ နန္ဒသက္ကိသား၏အမိ၊ တသ္မာတေ၊ ထိုသင်
အား၊ အတ္တုတံ၊ မဖြစ်ဘူးမြဲသောသဘောသည်ဖြစ်ပေစွ၊ ဣတိ၊ ဤသို့၊ အဝေါ
စ၊ မိန့်တော်မူ၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဧဝေဝ၊ ဤသို့ထင်ကိုကိုဟ်စိတ်ဖြင့်
လွန်ကျူး၍ကျင့်ခြင်းကိုမထိခြင်းသည်သာလျှင်၊ အတ္တရိယော၊ အံ့ဘွယ်သရဲ
ရှိသော၊ အတ္တုတော၊ မဖြစ်ဘူးမြဲဖြစ်သော၊ ဓမ္မော၊ ထရားသည်၊ နဂေါဟော
တိ၊ ဖြစ်သည်မဟုတ်သေး၊ မေ၊ အကျွန်ုပ်အား၊ အညောဝိ၊ တပါးလည်းဖြစ်
သော၊ အတ္တရိယော၊ အံ့ဘွယ် သရဲရှိသော၊ အတ္တုတော၊ မဖြစ်ဘူးမြဲဖြစ်သော၊
ဓမ္မော၊ ထရားသည်၊ အတ္တိ၊ ရှိသေး၏၊ ဘန္တေ၊ အရှင်ဘုရား၊ ယဒါ၊ အကြင်

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

အခါ၌၊ အဟံ၊ အက္ခန္ဓိဝံသည်၊ ဥပါထိကာဘာဝံ၊ ဒါယိကာမဏိအဖြစ်ကို၊
 ပတိဒေသိတာ၊ ကြားသော၊ ဥပါထိကာ၊ ဒါယိကာမသည်၊ အဓိဖြစ်၏။
 တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ကိပ္ပိ၊ တစ်စုံတစ်ခုသော၊ ထိက္ခာပဒံ၊ ထိက္ခာပုန်
 ကို၊ သပ္ပိစ္စ၊ စေတနာနှင့် တကူစေ့ဆော်၍၊ ဝိတိက္ကမိတံ၊ လွန်ကြူးမိသည်ကို၊
 နာဘိဇာနာမိ၊ မထိ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထော်မူ၏၊ နန္ဒမာတေ၊ နန္ဒသတို့
 သား၏အမိ၊ အတ္တဂိယံ၊ အံ့ဘွယ်ရှိပါပေစွ၊ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊
 အတ္တတံ၊ မဖြစ်ဘူးဖြစ်ပေစွ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ဘန္တေ၊ အရှင်
 ဘုရား၊ မေ၊ အက္ခန္ဓိဝံအား၊ ဒေသဝ၊ ဤထိက္ခာပုန်ကို လွန်ကြူးခြင်းကိုမထိ
 ခြင်းသည်သာလျှင်၊ အတ္တဂိယော၊ အံ့ဘွယ်သဒ္ဓါရှိသော၊ အတ္တတော၊ မဖြစ်
 ဘူးဖြစ်သော၊ ဓမ္မေ၊ တရားသည်၊ နခေါဟောတိ၊ ဖြစ်သည်မဟုတ်သေး၊
 မေ၊ အက္ခန္ဓိဝံအား၊ အညာပိ၊ တပါးလည်းဖြစ်သော၊ အတ္တဂိယော၊ အံ့ဘွယ်
 သဒ္ဓါရှိသော၊ အတ္တတော၊ မဖြစ်ဘူးဖြစ်သော၊ ဓမ္မေ၊ တရားသည်၊ အတ္ထိ၊
 ရှိသေး၏၊ ဘန္တေ၊ အရှင်ဘုရား၊ ဣဝ၊ ဤအရပ်၌၊ အဟံ၊ အက္ခန္ဓိဝံသည်၊ ယဘဝ
 ဒေ၊ အကြင်မျှသောက်သောကာလပတ်လုံး၊ ကာမေဟိ၊ ဝတ္ထု၊ ကာမကိလေ
 သာကာမာရှိမှ၊ ဝိဝိဒ္ဓဝ၊ ဆိတ်၍သာလျှင်၊ အကုသလေဟိ၊ အကုသိုလ်ဖြစ်
 ကုန်သော၊ ဓမ္မဟိ၊ တရားတို့မှ၊ ဝိဝိဒ္ဓဝေ၊ ဆိတ်၍သာလျှင်၊ သဝိတက္ကံ၊
 ဝိဘက်နှင့်လည်းကွဲဖြစ်သော၊ သဝိစာရံ၊ ဝိစာရနှင့်လည်းကွဲဖြစ်သော
 ဝိဝေကဇံ၊ နိဝရဏတို့၏ ကင်ခြင်းကြောင့်ဖြစ်သော၊ ဝိဘိသုခံ၊ ဝိဘိသုခရှိ
 သော၊ ပဗ္ဗမံဈာနံ၊ ပဗ္ဗမဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရာမိ၊ နေပေါ၏။
 ဝိဘက္ကံဝိစာရနံ၊ ဝိဘက်ဝိစာရတို့၏၊ ဂူပသမာ၊ ငြိမ်းခြင်းကြောင့်၊ အတ္တတ္ထိ၊
 အတ္တတ္ထသန္တာန်၌၊ စေတနာ၊ စိတ်ကို၊ သမ္ပသာဒနံ၊ ကြည်စေတတ်သော၊
 စောဒသာ၊ စိတ်၏၊ ဧကောဒိဘာဝံ၊ မြတ်သောသမာဓိကိုပွားစေတတ်သော
 အဝိဘက္ကံ၊ ဝိဘက်လည်းမရှိသော၊ အဝိစာရံ၊ ဝိစာရလည်းမရှိသော၊ ဝိဝေ
 ကဇံ၊ နိဝရဏတို့၏ဆိတ်ခြင်းကြောင့်ဖြစ်သော၊ ဝိဘိသုခံ၊ ဝိဘိသုခရှိသော၊
 ဒုဘိယံဈာနံ၊ ဒုဘိယဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရာမိ၊ နေပေါ၏။
 ဝိဘိယာစ၊ ဝိဘိ၏ထည်း၊ ဝိရာဂါ၊ ကင်းခြင်းကြောင့်၊ ဥပေက္ခကော၊ လျစ်လျူ
 ရှုသည်ဖြစ်၍ ဝိဟရာမိ၊ နေပေါ၏။ သတောစ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ဝေဠု
 ကောင်း၊ သမ္ပဇာနောစ၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍ ထည်းကောင်း၊
 သုခဉ္စ၊ သုခဝေဒနာကိုထည်း၊ ကာယေန၊ နာမကာယဖြင့်၊ ပဋိသံဝေဒေမိ၊
 ခံစားရ၏။ ယံတတိယဈာနဟေတု၊ အကြင်တတိယဈာန်ဟူသော အကြောင်း
 ကြောင့်၊ တံတတိယဈာနသမာပီဝုဂ္ဂလံ၊ ထိုတတိယဈာန်နှင့် ပြည့်စုံသော

သတ္တကနိပါတ်ပဋ္ဌမပစ္ဆာသက-၅-မဟာယဉ္ဇဝဂ်၊ ၁၄၉

ပုဂ္ဂိုလ်ကို၊ အရိယာ၊ ဆုရားအစရှိသောသူထော်ကောင်းတို့သည်၊ ဥပေက္ခ
ကော၊ ထွစ်ထွါရှုသည်ဖြစ်၍၊ သတိမာ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍၊ သုခဝိ
ဟာရီ၊ ချမ်းသာစွာနေထေ့ရှိ၏။ ဣတိ၊ ဤသို့၊ အာစိက္ခန္တိ၊ မြီးမွမ်းပြောဆိုကုန်
၏။ တံတတိယံ၊ ထိုတတိယဈာန်ကို၊ ဥပသမ္ပန္တ၊ ပြည့်စုံစေ၍၊ ဝိဟရာမိ၊
နေရ၏။ သုခဿစ၊ သုခဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဗုဒ္ဓေဝ၊ ဖြောင့်
စ၊ ဗုဒ္ဓဝေဒနာကိုလည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ပုဗ္ဗေဝ၊ ရှေးဦးစွာသာ
လျှင်၊ သောမနဿဒေါမနဿာနံ၊ သောမနဿဝေဒနာ ဒေါမနဿဝေဒနာ
တို့၏၊ အတ္တဂံမာ၊ ချုပ်ခြင်းကြောင့်၊ အဗုက္ခမသုခံ၊ ဗုက္ခလည်းမဟုတ်သော
လည်းမဟုတ်သော၊ ဥပေက္ခာ သတိပါရှိသဒ္ဓိံ၊ ဥပေက္ခာသည်ဖြစ်စေအပ်
သောသတိ၏စစ်ကြယ်ခြင်းရှိသော၊ စတုတ္ထံ၊ စတုတ္ထဈာန်ကို၊ ဥပသမ္ပန္တ
ပြည့်စုံစေ၍ ဝိဟရာမိ၊ နေရ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်၏။ နန္ဒမာတေ၊
နန္ဒသတို့သား၏အမိ၊ အစ္စဂိယံ၊ အံ့တွယ်ရှိပါပေစွ၊ နန္ဒမာတေ၊ နန္ဒသတို့သား
၏အမိ၊ အပ္ပုတံ၊ မဖြစ်ဘူးမြဲဖြစ်ပါပေစွ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏
ဘန္တေ၊ အရှင်ဘုရား။ မေ၊ အကျွန်ုပ်အား၊ ဧဝေဝ၊ ဤသို့အလိုရှိတိုင်းပဋ္ဌမ
ဈာန်စသည်ကိုပြည့်စုံစေ၍ နေခြင်းရှိသည်သာလျှင်၊ အစ္စဂိယော၊ အံ့တွယ်
သရဲရှိသော၊ အပ္ပုတော၊ မဖြစ်ဘူးမြဲဖြစ်သော၊ ဓမ္မော၊ တရားသည်၊ နခေါ
ဟောတိ၊ ဖြစ်သည်မဟုတ်သေး။ မေ၊ အကျွန်ုပ်အား၊ အညောဝိ၊ တပါးလည်း
ဖြစ်သော၊ အစ္စဂိယော၊ အံ့တွယ်သရဲရှိသော၊ အပ္ပုတော၊ မဖြစ်ဘူးမြဲဖြစ်
သော၊ ဓမ္မော၊ တရားသည်၊ အတ္ထိ၊ ရှိသေး၏။ ဘန္တေ၊ အရှင်ဘုရား၊ ဘဂဝတာ
မြတ်စွာဘုရားသည်၊ ဒေသိတာနိ၊ ပောတော်မူအပ်ကုန်သော၊ ပဉ္စ၊ ငါးပါး
ကုန်သော၊ ဩရမ္ဘဂိယာနိ၊ အောက်ဖြစ်သော ကမထံသို့လည်းကပ်စွာ
ကုန်သော၊ ယာနိ၊ အနာသိယောဇနာနိ၊ ဤသံယောဇဉ်တို့သည်၊ သန္တိ၊
ရှိကုန်၏။ တေသံ၊ ထိုငါးပါးသော ဩရမ္ဘဂိယ သံယောဇဉ်တို့တွင်၊ ကိပ္ပံ
တရံ၊ ဘုရသော၊ အတ္တနိ၊ မိမိ၌၊ အပ္ပဟိနံ၊ မပယ်အပ်သော သံယောဇဉ်ကို၊
အဘိ၊ အကျွန်ုပ်သည်၊ နသမနုပဿာမိ၊ မမြင်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်
၏။ နန္ဒမာတေ၊ နန္ဒသတို့သား၏အမိ၊ အစ္စဂိယံ၊ အံ့တွယ်ရှိပါပေစွ၊ နန္ဒမာတေ၊
နန္ဒသတို့သား၏အမိ၊ အပ္ပုတံ၊ မဖြစ်ဘူးမြဲဖြစ်ပေစွ၊ ဣတိ၊ ဤသို့၊ အဝေါစ၊
မိန့်တော်မူ၏။ အထခေါ၊ ထိုအခါ၌။ အာယသ္မာသာရိက္ခော၊ အရှင်သာရိတ္တ
ရာသည်၊ နန္ဒမာတရံ၊ နန္ဒ၏အမိဖြစ်သော၊ ဥပါထိကံ၊ ဒါယိကာမကို၊ ရွှေယာ
ကထာယ၊ တရားစကားဖြင့်၊ သန္ဓသေတွာ၊ ကောင်းစွာပြုထောင်မူ၍၊ သမာဒ
ပေတွံ၊ ကောင်းစွာ ဆောက်တည်စေ၍၊ သရက္ခေဇေတွာ၊ ကောင်းစွာ

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ။

ထက်စေ၍၊ သန္တဟာသေဝံတွာ၊ ကောင်းစွာ အပြားအားဖြင့် ရှင်စေ၍၊ အာ
သနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊ ပက္ကမိ၊ ဝဲသွားလေ၏၊ ဣတိ၊ ဤသို့၊ သိုဝ်၊ ကြား
အပ်ပါ၏။ ။

ဒဿမသုတ်ပြီး၏။

ပဉ္စမော၊ ငါးခုမြောက်သော၊ မဟာယညဝဂ္ဂေါ၊ မဟာယညဝဂ်သည်၊
နိဗ္ဗိဒကော၊ ပြီးခြင်းသို့ရောက်ပြီ၊ တဿ၊ ထိုမဟာယညဝဂ်၏၊ ဥဒါနံ၊ ဥဒါနံ
သည်ကား၊ ဋီကိစ၊ ဝိညာထဝဋ္ဌိတိ၊ ခုနစ်ပါးတို့ကို ဟောရာဖြစ်သောသုတ်
ထည်းကောင်း၊ ပရိက္ခာရဉ္စ၊ မဂ္ဂသမာဓိ၏အဆောက် အဦးအခြံအရံဖြစ်
သောတရားခုနစ်ပါးတို့ကိုဟောရာဖြစ်သောသုတ်ထည်းကောင်း၊ ဇ္ဈေ၊ နှစ်ပါး
ကုန်သော၊ အင်္ဂုစ၊ ငါးခုနစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်ထည်းကောင်း၊
ဇ္ဈေ၊ နှစ်ပါးကုန်သော၊ အပရာ၊ တပါးကုန်သော၊ သညာစ၊ သညာခုနစ်ပါးတို့
ကိုဟောရာဖြစ်သော သုတ်ထည်းကောင်း၊ မေတုနနာစ၊ မေတုနသညောဂ
ခုနစ်ပါးတို့ကိုဟောရာ ဖြစ်သောသုတ် ထည်းကောင်း၊ သညေဂေါ၊ မိန်းမ
ယောကျ်ားတို့၏အချင်းချင်း ပေါင်းယှဉ်ခြင်းကို ဟောရာ ဖြစ်သောသုတ်
ထည်းကောင်း၊ ဓါနုဉ္စ၊ အရှင်သာရိပုတ္တရာသည် ဈေယျာကံထား အပ်သည်
ဖြစ်၍၊ အနုတ္တရိယဓါနာသော ဓါနုခုနစ်ပါးတို့ကိုဟောရာ ဖြစ်သောသုတ်
ထည်းကောင်း၊ နန္ဒမာတေနစ၊ နန္ဒသတို့သား၏ အမိဖြစ်သော ဒါယကာမ၏
အတ္ထုရိယအတ္တ၊ တတရားခုနစ်ပါးတို့ကို ဟောရာဖြစ်သောသုတ် ထည်း
ကောင်း၊ ဣတိ၊ ဤသို့၊ ထေကာနိသုက္ကာနိ၊ ထိုသုတ်တို့သည်၊ ဒဿ၊ ဆယ်
သုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသည်လျှင်တည်း။ ။

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာကတဝဂ်။

အထခေါ၊ ထိုအခါ၌၊ အညဟနာ၊ မထင်ရှားသော၊ ဘိက္ခု၊ ရဟန်းသည်၊
ယေန၊ အကြင်အရပ်၌၊ တဂေါ၊ မြတ်စွာထူးသည်၊ အတ္ထိ၊ ရှိတော်မူ၏၊
ထေန၊ ထိုမြတ်စွာထူး ရှိတော်မူရာအပ်သို့၊ ဥပသကံမီ၊ ကပ်လေ၏၊ ဥပ
သကံမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထူးကို၊ အဘိဝါဒေက္ခာ၊
ရိုးသစ္စာရှိသိုး၍၊ ကေမန္တံ၊ သင့်တင့်လျှောက်ပတ်သောအရပ်၌၊ နိသိဒါ၊ ထိုင်
နေ၏၊ ကေမန္တံ၊ သင့်တင့်လျှောက်ပတ်သောအရပ်၌၊ နိသိဒ္ဓောခေါ၊ ထိုင်နေပြီး
သော၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဘဂဝန္တံ၊ မြတ်စွာထူးကို၊ တေံစစနံ

သတ္တကနိပါတ်စုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၁၅၁

ဤစကားကို အဝေါစ၊ ဝျော့ကံဇီ၊ ကိံအဝေါစ၊ အဘယ်သို့ဝျော့ကံ
သနည်း၊ ဘန္တေမြတ်စွာထုရား၊ ယေဒုဟေတုနာ၊ ဧ-ကြင်အကြောင်းကြောင့်
ယေဒုပစ္စယေဒု၊ အကြင်အထောက်အပံ့ကြောင့်၊ သုတဝတော၊ များသော
အကြားအမြင်ရှိသော၊ အရိယသာဝကဿ၊ အရိယဖြစ်သောတပည့်သား
အား၊ ဧ-ဗျာကတဝတ္ထုဿ၊ တခုသောအဘို့၏အဖြစ် ဧ-စရှိသည်၏အစွမ်း
ဖြင့်မကြားအပ်သောဝတ္ထုတို့၌၊ ဝိပိကိစ္ဆာ၊ ဝိပိကိစ္ဆာသည်၊ ဒုပ္ပန္နတိ၊ မဖြစ်၊
သောဟေတု၊ ထိုအကြောင်းသည်၊ ကောနုခေါ၊ အဘယ်နည်း၊ သောပစ္စ
ယော၊ ထိုအထောက်အပံ့သည်၊ ကောနုခေါ၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊
အဝေါစ၊ ဝျော့ကံဇီ၊ ဘိက္ခု၊ ရဟန်း၊ ခေါ၊ စင်စစ်၊ သုတဝတော၊ များ
သောအကြားအမြင်ရှိသော၊ အရိယသာဝကဿ၊ အရိယသာဝကအား၊
ဒိဋ္ဌိနိရောဓာ၊ မိစ္ဆာဒိဋ္ဌိ၏ချုပ်ခြင်းကြောင့်၊ အဗျာကဝတ္ထုဿ၊ တခုသော
အဘို့၏ အဖြစ်အစရှိသည်၏ အစွမ်းဖြင့်မကြားအပ်သော ဝတ္ထုတို့၌၊ ဝိပိ
ကိစ္ဆာ၊ ဝိပိကိစ္ဆာသည်၊ ဒုပ္ပန္နတိ၊ မဖြစ်၊ ဘိက္ခု၊ ရဟန်း၊ တထာဂတော၊
သတ္တဝါသည်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ခေါ
ဤသို့လျှင်၊ ဧတံ၊ ဤသေသည်မှနောက်၌သတ္တဝါဖြစ်၏ဟူသောအယူသည်၊
ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ တထာဂတော၊
သတ္တဝါသည်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ နဟောတိ၊ မဖြစ်၊ ဣတိ၊ ခေါ
ဤသို့လျှင်၊ ဧတံ၊ ဤသေသည်မှနောက်၌သတ္တဝါမဖြစ်ဟူသောအယူသည်၊
ဒိဋ္ဌိဂတံ၊ များသောအယူသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ တထာဂတော
သတ္တဝါသည်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ ဟောတိ၊ ဖြစ်သည်၊ ဖြစ်၏
နဟောတိ၊ ဖြစ်သည်၊ မဖြစ်၊ ဣတိ၊ ခေါ၊ ဤသို့လျှင်၊ ဧတံ၊ ဤသေသည်မှနောက်
၌ဖြစ်သည်၊ ဖြစ်၏ဖြစ်သည်၊ မဖြစ်ဟူသောအယူသည်၊ ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူ
သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ တထာဂတော၊ သတ္တဝါသည်၊ မရ
ဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ နေဝဟောတိ၊ ဖြစ်သည်မဟုတ်၊ နနဟော
တိ၊ မဖြစ်သည်မဟုတ်၊ ဣတိ၊ ခေါ၊ ဤသို့လျှင်၊ ဧတံ၊ ဤသေသည်မှနောက်၌
သတ္တဝါမဖြစ်သည်မဟုတ်သော အယူသည်၊ ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူသည်၊
ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ အဿုထဝါ၊ အကြားအမြင်မရှိသော၊ ဝုထု
ဇ္ဇနော၊ ဝုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိကို၊ နပဇာနာတိ၊ အပြားအား
ဖြင့်မထိ၊ ဒိဋ္ဌိသရဒဿံ၊ ဝုဗ္ဗေဝနိဝါသဥဒဏ်မိမိအလိုလို ကြံဆခြင်းပဿ
အစရှိသောမိစ္ဆာဒိဋ္ဌိ၏အကြောင်းကို၊ နပဇာနာတိ၊ အပြားအားဖြင့်မထိ၊
ဒိဋ္ဌိနိရောဓံ၊ မိစ္ဆာဒိဋ္ဌိ၏ချုပ်ခြင်းကို၊ နပဇာနာတိ၊ အပြားအားဖြင့်မထိ၊ ဒိဋ္ဌိ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

နိရောဂါဒိနိပဓိပဒံ၊ မိစ္ဆာဒိဋ္ဌိဇ္ဈိချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင့် ဖြစ်သော အကျင့်ကို၊ နပဇာနာတိ၊ အပြားအားဖြင့်မထိ၊ တဿ၊ ထိုအကြားအမြင် မရှိသောဝုထုဇဉ်ပုဂ္ဂိုလ်အား၊ သာဒိဋ္ဌိ၊ ထိုမိစ္ဆာဒိဋ္ဌိသည်၊ ဝဗ္ဗတိ၊ ပွား၏၊ သော၊ ထိုဝုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဇာတိယာ၊ ပဋိသန္ဓေ နေခြင်းမှလည်း ကောင်း၊ ဇရာယ၊ အိုခြင်းမှလည်းကောင်း၊ မရဏောန၊ သေခြင်းမှလည်း ကောင်း၊ သောကေဟိ၊ စိုးရိမ်ခြင်းတို့မှ လည်းကောင်း၊ ပရိဒေဝေဟိ၊ ငိုကြွေးခြင်းတို့မှလည်းကောင်း၊ ဒုက္ခေဟိ၊ ဆင်းရဲခြင်းတို့မှလည်းကောင်း၊ ဒေါမနုဿေဟိ၊ နှလုံးမသာယာခြင်းတို့မှလည်းကောင်း၊ ဥပါယာသေဟိ၊ ပြင်းစွာပင်ပန်းခြင်းတို့မှ လည်းကောင်း၊ နပရိရစ္စတိ၊ မလွတ်၊ ဒုက္ခသွာ၊ အထုံးစုံသော ဝဋ်ဆင်းရဲမှ၊ နပရိရစ္စတိ၊ မလွတ်၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါထုရား သည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဘိက္ခု၊ ရဟန်း၊ သုတဝ၊ များသော အကြား အမြင်ရှိသော၊ အရိယ သာဝကောစ၊ အရိယာဖြစ်သော တပည့်သည် လည်း၊ ဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ဒိဋ္ဌိသရဒယံ၊ မိစ္ဆာအယူ၏ ဖြစ်ကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ဒိဋ္ဌိ နိရောဓံ မိစ္ဆာအယူ၏ ချုပ်ခြင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ဒိဋ္ဌိ နိရောဂေါသိနိပဓိပဒံ၊ မိစ္ဆာအယူ၏ ချုပ်ကြောင်း ဖြစ်သော အကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ တဿ၊ ထိုထုရားတပည့်အား၊ သာဒိဋ္ဌိ၊ ထိုမိစ္ဆာအယူသည်၊ နိရုဇ္ဈတိ၊ ချုပ်၏၊ သော၊ ထိုအရိယာဖြစ်သော တပည့် သည်၊ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းမှ လည်းကောင်း၊ ဇရာယ၊ အိုခြင်းမှ လည်းကောင်း၊ မရဏောန၊ သေခြင်းမှ လည်းကောင်း၊ သောကေဟိ၊ စိုးရိမ်ခြင်းတို့မှ လည်းကောင်း၊ ပရိဒေဝေဟိ၊ ငိုကြွေးခြင်းတို့မှ လည်း ကောင်း၊ ဒုက္ခေဟိ၊ ဆင်းရဲတို့မှလည်းကောင်း၊ ဒေါမနုဿေဟိ၊ နှလုံးမသာ ယာခြင်းတို့မှ လည်းကောင်း၊ ဥပါယာသေဟိ၊ ပြင်းစွာပင်ပန်းခြင်းတို့မှ လည်းကောင်း၊ ပရိရစ္စတိ၊ မလွတ်၊ ဒုက္ခသွာ၊ အထုံးစုံသော ဝဋ်ဆင်းရဲ အပေါင်းမှ၊ ပရိရစ္စတိ၊ လွတ်၏၊ ဣတိ၊ ဤသို့၊ အဟံ၊ ငါထုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဘိက္ခု၊ ရဟန်း၊ ခေါ၊ စင်စစ်၊ ဝေံ၊ ဤသို့၊ ဇာနံဇာနန္တော၊ ထိသော၊ ဝေံ၊ ဤသို့၊ ပဿံပဿန္တော၊ မြင်သော၊ သုထဝ၊ များသော အကြား အမြင်ရှိသော၊ အရိယ သာဝကော၊ အရိယာဖြစ်သော တပည့်သည်၊ တထာ ဂထော၊ သတ္တဝါသည်၊ မရဏာ၊ သေသည်မှ၊ ဝရံ၊ နောက်၌ ဟောတိ၊ ဖြစ်၏၊ ဣတိပိ၊ ဤသို့လည်း၊ နဗျာကရေတိ၊ မဖြေကြား၊ တထာဂထော၊ သတ္တဝါ သည်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ နဟောတိ၊ မဖြစ်၊ ဣတိပိ၊ ဤသို့

သတ္တကနိပါတ်နုတိယပဏ္ဏာသက-၆-အဗျာကတဝဂ်၊ ၁၅၃

လည်း၊နဗျာကရေတိ၊မဖြေကြား၊ တထာဂတော၊သတ္တဝါသည်၊မရတာ၊
သေသည်မှ၊ပရံ၊နောက်၌၊ ဟောတိ၊စ၊ဖြစ်လည်းဖြစ်၏၊ နဟောတိ၊စ၊ဖြစ်
ထည်း၊မဖြစ်၊ဣတိ၊ဗိ၊ဤသို့ထည်း၊နဗျာကရေတိ၊မဖြေကြား၊တထာဂတော၊
သတ္တဝါသည်၊မရတာ၊သေသည်မှ၊ပရံ၊နောက်၌၊ နေဟောတိ၊ဖြစ်သည်
မဟုတ်၊နဟောတိ၊မဖြစ်သည်မဟုတ်၊ ဣတိ၊ဗိ၊ဤသို့ထည်း၊ နဗျာကရေ
တိ၊မဖြေကြား၊ ဘိက္ခု၊ရဟန်း၊ခေါ၊စင်စစ်၊ ဝေံ၊ဤသို့၊ ဇာနိဇာနန္ဒော၊ထိ
သော၊ဝေံ၊ဤသို့၊ ပဿံပဿန္တော၊မြင်သော၊ သုတဝါ၊မှူးသောအကြား
အမြင်ရှိသော၊အရိယသာပကော၊အရိယာဖြစ်သောတပည့်သည်၊ အဗျာ
ကတဝတ္ထု၊သု၊ တရသောအတို့၏အဖြစ်အစရှိသည်၏ အစွမ်းဖြင့်မကြား
အပ်သောဝတ္ထု၊ဘိက္ခု၊ဝေံ၊ဤသို့၊အဗျာကတဓမ္မော၊မဖြေကြားခြင်းသဘောရှိ
သည်၊ဟောတိ၊ဖြစ်၏၊ဘိက္ခု၊ရဟန်း၊ခေါ၊စင်စစ်၊ဝေံ၊ဤသို့၊ဇာနိဇာနန္ဒော၊
ထိသော၊ဝေံ၊ဤသို့၊ ပဿံပဿန္တော၊မြင်သော၊ သုတဝါ၊အကြားအမြင်
ရှိသော၊အရိယသာပကော၊တရားတပည့်သည်၊ အဗျာကတဝတ္ထု၊သု၊တရ
သောအတို့၏ အဖြစ်အစရှိသည်၏ အစွမ်းဖြင့်မကြားအပ်သောဝတ္ထု၊တို့၌၊
နဝတ္ထုတိ၊ဒိဋ္ဌိ၏အစွမ်းအားဖြင့်မထုန်ထွပ်၊ နကမ္ပတိ၊ဒိဋ္ဌိ၏အစွမ်းအားဖြင့်
မထွပ်၊ နဝေတိ၊ဒိဋ္ဌိ၏အစွမ်းအားဖြင့်မထွပ်၊ သန္တာသံ၊ဒိဋ္ဌိ၏အစွမ်းအား
ဖြင့်ထိတ်ထန်ခြင်းသို့၊နအာပမ္ပတိ၊မရောက်၊ဘိက္ခု၊ရဟန်း၊တထာဂတော၊
သတ္တဝါသည်၊မရတာ၊သေသည်မှ၊ပရံ၊နောက်၌၊ဟောတိ၊ဖြစ်၏၊ဣတိ၊ခေါ
ဤသို့လျှင်၊ဝေံ၊ဤသေသည်မှအထက်၌သတ္တဝါဖြစ်၏ဟူသောအယူသည်
တဏှာဂတံ၊ဒိဋ္ဌိနှင့်တကွဖြစ်သောတဏှာသည်၊ ဟောတိ၊ဖြစ်၏၊(ပ)၊ဝေံ၊
ဤသေသည်မှအထက်၌သတ္တဝါဖြစ်၏ ဟူသောအယူသည်၊ သညာဂတံ၊
သညာသည်၊ဟောတိ၊ဖြစ်၏၊(ပ)၊ဝေံ၊ဤသေသည်မှအထက်၌သတ္တဝါဖြစ်
၏ဟူသောအယူသည်၊မညိတံ၊မှူးသောအားဖြင့်မှတ်ထင်ခြင်းသည်၊ဟော
တိ၊ ဖြစ်၏၊(ပ)၊ ဝေံ၊ဤသေသည်မှ အထက်၌သတ္တဝါတို့ဖြစ်၏ ဟူသော
အယူသည်၊ ဗပဋိတံ၊သံသရာကိုချွဲတွင်တတ်သောဒိဋ္ဌိတည်းဟူသောပပဋ္ဌ
တရားသည်၊ ဟောတိ၊ဖြစ်၏၊(ပ)၊ ဝေံ၊ဤသေသည်မှ အထက်၌သတ္တဝါ
ဖြစ်၏ဟူသောအယူသည်၊ဥပါဒါနဂတံ၊ဒိဋ္ဌုပါဒါန်သည်၊ ဟောတိ၊ဖြစ်၏၊
(ပ)၊ဘိက္ခု၊ရဟန်း၊ တထာဂတော၊ သတ္တဝါသည်၊ မရတာ၊သေသည်မှ၊
ပရံ၊နောက်၌၊ဟောတိ၊ဖြစ်၏၊ ဣတိ၊ခေါ၊ဤသို့လျှင်၊ ဝေံ၊ဤသေသည်မှ
အထက်၌သတ္တဝါဖြစ်၏ဟူသော အယူသည်၊ဗိပ္ပဓိသာရော၊ နှလုံးမသာယာ
ခြင်းသည်၊ ဟောတိ၊ဖြစ်၏၊ ဘိက္ခု၊ရဟန်း၊ တထာဂတော၊သတ္တဝါသည်၊

မရဏာ၊ သေသည်မှ၊ ပရိနောက်၌၊ နဟောတိ၊ မဖြစ်၊ ဣတိခေါ၊ ဤသို့လျှင်၊
 ဧသော၊ ဤအယူသည်၊ ဝိပ္ပဋိသာရော၊ နှလုံးမသာယာခြင်းသည်၊ ဟောတိ၊
 ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ တထာဂတော၊ သတ္တဝါသည်၊ မရဏာ၊ သေသည်မှ၊
 ပရိနောက်၌၊ ဟောတိစ၊ ဖြစ်သည်၊ ဖြစ်၏၊ နဟောတိစ၊ ဖြစ်သည်၊ မဖြစ်၊ ဣတိ
 ခေါ၊ ဤသို့လျှင်၊ ဧသော၊ ဤအယူသည်၊ ဝိပ္ပဋိသာရော၊ နှလုံးမသာယာခြင်း
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊ တထာဂတော၊ သတ္တဝါသည်၊
 မရဏာ၊ သေသည်မှ၊ ပရိနောက်၌၊ နေဝဟောတိ၊ ဖြစ်သည်မဟုတ်၊
 နနဟောတိ၊ မဖြစ်သည်မဟုတ်၊ ဣတိခေါ၊ ဤသို့လျှင်၊ ဧသော၊ ဤအယူသည်
 ဝိပ္ပဋိသာရော၊ နှလုံးမသာယာခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊ ရဟန်း၊
 အဿုဘဝါ၊ အကြားအမြင်မရှိသော၊ ဝုတုဇ္ဇနော၊ ဝုတုဇဉ်သည်၊ ဝိပ္ပဋိသာရံ၊
 နှလုံးမသာယာခြင်းကို၊ နပဇာနာတိ၊ အပြားအားဖြင့်မထိ၊ ဝိပ္ပဋိသာရသရ
 ဒယံ၊ နှလုံးမသာယာခြင်း၏ဖြစ်ကြောင်းကို၊ နပဇာနာတိ၊ အပြားအားဖြင့်မထိ
 ဝိပ္ပဋိသာရနိရောဓံ၊ နှလုံးမသာယာခြင်း၏ချုပ်ခြင်းကို၊ နပဇာနာတိ၊ အပြား
 အားဖြင့်မထိ၊ ဝိပ္ပဋိသာရနိရောဓ ဝါဓိနိပဋိပဒါ၊ နှလုံးမသာယာခြင်း၏ချုပ်
 ခြင်းသို့ရောက်ကြောင်းဖြစ်သော အကျင့်ကို၊ နပဇာနာတိ၊ အပြားအားဖြင့်
 မထိ၊ တဿ၊ ထိုအကြားအမြင်မရှိသော ဝုတုဇဉ်ပုဂ္ဂိုလ်အား၊ သောဝိပ္ပဋိ
 သာရော၊ ထိုနှလုံးမသာယာခြင်းသည်၊ ဝဇ္ဇာဘိ၊ ပျား၏၊ သော၊ ထိုဝုတုဇဉ်
 ပုဂ္ဂိုလ်သည်၊ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းမှထည်းကောင်း၊ ဇရာယ၊ အိုခြင်း
 မှထည်းကောင်း၊ မရဏော၊ သေခြင်းမှထည်းကောင်း၊ သောကေတိ၊ စိုးရိမ်
 ခြင်းတို့မှထည်းကောင်း၊ ပရိဒေဝေတိ၊ ငိုကြွေးခြင်းတို့မှ ထည်းကောင်း၊
 ဒုက္ခေတိ၊ ဆင်းရဲခြင်းတို့မှထည်းကောင်း၊ ဒေါမနသေယတိ၊ နှလုံးမသာယာ
 ခြင်းတို့မှထည်းကောင်း၊ ဥပါယာသေယတိ၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှထည်း
 ကောင်း၊ နပရိရစ္စတိ၊ မလွတ်၊ ဒုက္ခသွား၊ အလုံးစုံသော ဆင်းရဲမှာ၊ နပရိရစ္စတိ၊
 မလွတ်၊ ဣတိ၊ ဤသို့အဟံ၊ ငါထုရားသည်၊ ဝခါမိ၊ ဟောတော်မူ၏၊ ဘိက္ခု၊
 ရဟန်းခေါ၊ စင်စစ်၊ သုတဝါ၊ များသော အကြားအမြင်ရှိသော၊ အရိယသာ
 ကောစ၊ အရိယာဖြစ်သော တပည့်သည်ထည်း၊ ဝိပ္ပဋိသာရံ၊ နှလုံးမသာယာ
 ခြင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ဝိပ္ပဋိသာရသရဒယံ၊ နှလုံးမသာ
 ယာခြင်း၏ဖြစ်ကြောင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ ဝိပ္ပဋိသာရ
 နိရောဓံ၊ နှလုံးမသာယာခြင်း၏ချုပ်ခြင်းကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊
 ဝိပ္ပဋိသာရနိရောဓ ဝါဓိနိပဋိပဒံ၊ နှလုံးမသာယာခြင်း၏ချုပ်ခြင်းသို့ ရောက်
 ကြောင်းဖြစ်သော အကျင့်ကို၊ ပဇာနာတိ၊ အပြားအားဖြင့်ထိ၏၊ တဿ၊ ထို

သတ္တကနိပါတ်နုတိယပတ္ထာသက-၆-အဗျာကတဝဂ်၊ ၁၅၅

အရိယာဖြစ်သောတပည့်အား၊ သောဝိဇ္ဇာဒိသာရော၊ ထိုနှလုံးမသာယာခြင်း
 သည်၊ နိဂုဇ္ဈာန်၊ ချုပ်၏၊ သော၊ ထိုအရိယာဖြစ်သောတပည့်သည်၊ ဇာတိယာ၊
 ပဋိသန္ဓေနေခြင်းမှလည်းကောင်း၊ ဇရာယ၊ အိုခြင်းမှလည်းကောင်း၊ (ပ)၊
 ပရရုက္ခာ၊ လွတ်၏၊ ဒုက္ခသ္မာ၊ အထုံးစုံသောဆင်းရဲအပေါင်းမှ၊ ပရရုက္ခာ၊
 လွတ်၏၊ ဣတိ၊ ဤသို့၊ အဘိ၊ ငါထုန်းသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ ဘိက္ခု၊
 ရဟန်း၊ ခေါ၊ စင်စစ်၊ ဧဝံ၊ ဤသို့၊ ဇာနိဇာနန္ဒော၊ သိသော၊ ဧဝံ၊ ဤသို့၊ ပဿံ
 ပဿန္တော၊ မြင်သော၊ သုတဝါ၊ များသော အကြားအမြင်ရှိသော၊ အရိယ
 သာဝကော၊ ဘုရားတပည့် သားသည်၊ တထာဂတော၊ သက္ကဝါသည်၊
 မရဏာ၊ သေသည်မှ၊ ပရိ၊ နောက်၌၊ ဟောတိ၊ ဖြစ်၏၊ ဣတိပိ၊ ဤသို့လည်း၊
 နဗျာကရောတိ၊ မဖြေကြား၊ (ပ)၊ ထထာဂတော၊ သက္ကဝါသည်၊ မရ
 ဏာ၊ သေသည်မှ၊ ပရိ၊ နောက်၌၊ နေဝဟောတိ၊ မဖြစ်၊ နနဟောတိ၊ မဖြစ်
 သည်မဟုတ်၊ ဣတိပိ၊ ဤသို့လည်း၊ နဗျာကရောတိ၊ မဖြေကြား၊ ထိက္ခု၊
 ရဟန်း၊ ခေါ၊ စင်စစ်၊ ဧဝံ၊ ဤသို့၊ ဇာနိဇာနန္ဒော၊ သိသော၊ ဧဝံ၊ ဤသို့၊ ပဿံ
 ပဿန္တော၊ မြင်သော၊ သုတဝါ၊ အကြားအမြင်ရှိသော၊ အရိယသာ
 ဝကော၊ ဘုရားတပည့် သည်၊ အဗျာကဝတ္ထု၊ ထု၊ တရသော အတို့၏အဖြစ်
 အစရှိ သည်၏ အစွမ်းဖြင့် မကြားအပ်သော ဝတ္ထုတို့၌၊ ဧဝံ၊ ဤသို့၊ အဗျာ
 ကဘဓမ္မော၊ မဖြေကြားခြင်းပသောရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု၊
 ရဟန်း၊ ခေါ၊ စင်စစ်၊ ဧဝံ၊ ဤသို့၊ ဇာနိဇာနန္ဒော၊ သိသော၊ ဧဝံ၊ ဤသို့၊ ပဿံ
 ပဿန္တော၊ မြင်သော၊ သုတဝါ၊ အကြားအမြင်ရှိသော၊ အရိယသာဝကော၊
 ဘုရားတပည့်သည်၊ အဗျာကဝတ္ထု၊ ထု၊ တရသော အတို့၏အဖြစ်အစရှိ
 သည်၏အစွမ်းဖြင့်မကြားအပ်သော ဝတ္ထုတို့၌၊ နုဘမ္ဘာ၊ ဒိဋ္ဌိ၏အစွမ်းဖြင့်
 မတုန်လှုပ်၊ နုကမ္ဘာ၊ ဒိဋ္ဌိ၏အစွမ်းဖြင့်မတုန်လှုပ်၊ နုဂေတိ၊ ဒိဋ္ဌိ၏အစွမ်းဖြင့်
 မတုန်လှုပ်သန္တာသံ၊ ထိပ်ထန်ခြင်းသို့၊ နုအာပဇ္ဇတိ၊ မရောက်၊ ဘိက္ခု၊ ရဟန်း၊
 ယေနပဟတုနာ၊ အကြင်အကြောင်းဖြင့်၊ ယေနပဋ္ဌယေန၊ အကြင်အထောက်
 အပံ့ဖြင့်၊ အဗျာကဝတ္ထု၊ ထု၊ တရသော အတို့၏အဖြစ်အစရှိသည်၏ အစွမ်း
 ဖြင့်မကြားအပ်သောဝတ္ထုတို့၌၊ သုတဝတော၊ အကြားအမြင်ရှိသော၊ အရိ
 ယသာဝကော၊ အရိယာဖြစ်သောတပည့်အား၊ ဝိစိကိစ္ဆာ၊ ဝိစိကိစ္ဆာ
 သည်၊ နုဒုက္ခာ၊ မဖြစ်သောဟေထု၊ ထိုအကြောင်းသည်၊ အယံခေါ၊ ဤသည်
 ပင်တည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်၊ အယံခေါ၊ ဤသည်ပင်
 တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ။

ပဋ္ဌမသုတ်ပြီး၏။

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ

ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဖုရိသဂတိ
ယောစ၊ ယောကျ်ားဖြစ်သောပုဂ္ဂိုလ်၏ဥာဏ်၏ဖြစ်ခြင်းတို့ကိုထည်းကောင်း
အနုပါဒါ၊ တဏှာဒိဋ္ဌိအားဖြင့်တစုံတခုသော အာရုံကိုမစွဲထမ်းမူ၍၊ ပရိနိဗ္ဗာ
နဉ္စ၊ ကိလေသာ၏ငြိမ်းခြင်းကိုထည်းကောင်း၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါ
သုရားသည်၊ ခေထိဿာမိ၊ ဟောတော်မူအံ့၊ တံ၊ ထိုဒေသနာတော်ကို၊ တုဋ္ဌေ
သင်တို့သည်၊ သုဏာထ၊ နာပါဟုန်သော၊ သာဓကံ၊ ကောင်းစွာ၊ မနသိ
ကရောထ၊ နှထုံးသွင်းကုန်သော၊ ဘာထိဿာမိ၊ ဟောတော်မူအံ့၊ ဣတိ၊ ဤသို့၊
အဂေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရားဝံ၊ ကောင်းပါပြီ၊ ဣတိ၊ ခေါ၊
ဤသို့လျှင်၊ တေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏
ဝစနံ၊ စကားတော်ကို၊ ပစ္စသောသံ၊ ရိုသေစွာနာကြကုန်၏၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ ဇေတံဝစနံ၊ ဤစကားကို၊ အဂေါစ၊ မိန့်တော်မူ၏၊ ကိံ၊ အဂေါစ၊
အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ပါးကုန်သော
ပုရိသဂတိယော၊ ယောကျ်ားဖြစ်သောပုဂ္ဂိုလ်၏ ဥာဏ်၏ဖြစ်ခြင်းတို့သည်၊
ကတမာ၊ အဘယ်သည်တို့နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာ
တော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ဧဝံ၊ ဤသို့၊ ပဗ္ဗိပန္နော၊ ကျင့်သည်၊ ဟောတိ၊
ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဗ္ဗိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတီ
တေ၊ အဘိဘိဘဝ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘာဝကိုဖြစ်စေတတ်သော၊
ကမ္မံ၊ ကု ဗိုလ်ကံအကုသိုလ်ကံသည်၊ နောစေအဿ၊ အကယ်၍မဖြစ်ငြားအံ့
ဘေရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌၊ မေ၊ ငါ၏၊ အတ္တဘာဝေါစ၊ အတ္တဘာဝသည်
ထည်း၊ နောထိဿ၊ မဖြစ်ရာ၊ ဇေရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌၊ အနောဂတဘာဝ
နိဗ္ဗတ္တံ၊ အနာဂတ်ဖြစ်သောအတ္တဘာဝကိုဖြစ်စေတတ်သော၊ ကမ္မံ၊ ကုသိုလ်
ကံအကုသိုလ်ကံသည်၊ စေနဘဝိဿတိ၊ အကယ်၍မဖြစ်လတ္တံ့၊ သည်ဖြစ်အံ့
အနာဂတေ၊ အနာဂတဘဝ၌၊ မေ၊ ငါ၏၊ အတ္တဘာဝေါ၊ အတ္တဘာဝသည်၊
နာဘိဿတိ၊ မဖြစ်လတ္တံ့၊ ယံ၊ အကြင်ခန္ဓာငါးပါး အပေါင်းသည်၊ အတ္ထိ၊
ရှိ၏၊ ယံ၊ အကြင်ခန္ဓာငါးပါးအပေါင်းသည်၊ ဘူတံ၊ အကြောင်းတရားတို့
ကြောင့်ဖြစ်၏၊ တံ၊ ထိုခန္ဓာငါးပါးအပေါင်းကို၊ တပ္ပတိဗန္ဓဆန္ဒရာဂပ္ပဟာနေ
န၊ ထိုခန္ဓာငါးပါးအပေါင်း၌ဖြင်းစွာတစ်သော ဆန္ဒရာဂကိုပယ်သဖြင့်၊ ပဇ
ဟာမိ၊ စွန့်အံ့၊ ဣတိ၊ ဧဝံ၊ ဤသို့၊ ပဗ္ဗိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ဥပေက္ခံ၊
ဝိပဿနုပေက္ခာဥာဏ်ကို၊ ပဗ္ဗိယဘတိ၊ ရ၏၊ သော၊ ထိုရဟန်းသည်၊ ဘဝေ၊
အတိတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌၊ တဏှာဒိဋ္ဌိဟိ၊ တဏှာဒိဋ္ဌိတို့ဖြင့်၊
နုရုဇ္ဈတိ၊ မတပ်၊ သန္တော၊ အတိတ်ဖြစ်သောခန္ဓာငါးပါးအပေါင်း၌၊ တဏှာဒိဋ္ဌိ

သတ္တကနိပါတ်ဒုတိယပစ္ဆာသက-၆-အဗျာကထဝဂ်၊ ၁၅၇

ဟိ၊တဏှာဒိဗ္ဗိတိံဖြင့်၊နသာရဇ္ဇတိ၊ပြင်းစွာမတတ်၊အထ၊ထိုသို့အတိတ်အနာ
ဂတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌ တွင်သည်မှာ ဥက္ကရိ၊လွန်မြတ်သော၊
သန္တံ၊ငြိမ်းချမ်းသော၊ ပဒံ၊အမြိုက်နိဗ္ဗာန်ကို၊ ပညာယ၊ဝိပဿာပညာမဂ်
ပညာဖြင့်၊သမ္မာ၊ကောင်းစွာ၊ပဿတိ၊မြင်၏၊အဿ၊ထိုရဟန်းသည်၊သဗ္ဗေ
နသဗ္ဗံ၊ အချင်းခပ်သိမ်း၊ တဗ္ဗခေါပဒံ၊ ထိုအမြိုက်နိဗ္ဗာန်သည်လည်း၊ သန္တိ
ကတံ၊မျက်မှောက်ပြုအပ်သည်၊ နဟောတိ၊မဖြစ်၊ အဿ၊ထိုရဟန်းသည်၊
သဗ္ဗေနသဗ္ဗံ၊အချင်းခပ်သိမ်း၊မာနာနုသယော၊မာနာနုသယသည်၊ပဟိန္ဒော၊
ပယ်အပ်သည်၊ နဟောတိ၊မဖြစ်၊ သဗ္ဗေနသဗ္ဗံ၊အချင်းခပ်သိမ်း၊ဘဝရာဂါ
နုသယော၊ ဘဝရာဂါနုသယသည်၊ ပဟိန္ဒော၊ပယ်အပ်သည်၊ နဟောတိ၊
မဖြစ်၊သဗ္ဗေနသဗ္ဗံ၊အချင်းခပ်သိမ်း၊ အဝိဇ္ဇာနုသယော၊အဝိဇ္ဇာနုသယသည်၊
ပဟိန္ဒော၊ ပယ်အပ်သည်၊ နဟောတိ၊မဖြစ်၊ သော၊ထိုရဟန်းသည်၊ ပဉ္စန္ဒံ၊
ငါးပါးကုန်သော၊ ဩရမ္မာဂိယာနံ၊အောက်ကာမဘုံ၌ ဖြစ်ခြင်းအဘို့ရှိကုန်
သော၊သညောဇနာနံ၊သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ကုန်ခြင်းကြောင့်၊အန္တ
ရာပရိနိဗ္ဗာယိ၊ အသက်အပိုင်းအခြား၏ အလယ်၏အတွင်း၌ ကိလေသာ
ငြိမ်းခြင်းရှိသည်၊ဟောတိ၊ဖြစ်၏၊ဘိက္ခဝေ၊ရဟန်းတို့၊ဝေယျထာပိ၊ဥပမာ
မည်သည်ကား၊ ဒီဝသံ၊တနေ့ပတ်လုံး၊ သန္တတ္ထေ၊ရဲရဲပူသော၊ အယောက
ပါလေ၊ သံအိုးကင်းကို၊ ရဗ္ဗိကာယ၊တူဖြင့်၊ ဟညမာနေ၊ ခပ်အပ်သည်ရှိ
သော်၊ပာမီ ကာ၊မီးပွားသည်၊နိဗ္ဗတ္တိတွာ၊ထွက်လတ်၍၊ နိဗ္ဗာပယျသေယျ
ထာပိ၊ငြိမ်းရာသကဲ့သို့၊ဘိက္ခဝေ၊ရဟန်းတို့၊ဝေမေဝခေါ၊ဤအတူသာလျှင်
ဘိက္ခု၊ရဟန်းသည်၊ဝေံ၊ဤသို့၊ပရိပန္နော၊ကျင့်သည်၊ဟောတိ၊ဖြစ်၏၊ ကိံ၊
အဘယ်သို့၊ပရိပန္နော၊ကျင့်သည်၊ဟောတိ၊ဖြစ်သနည်း၊ အတိတေ၊အတိတ်
ဖြစ်သောဘဝ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊အတ္တဘောကိုဖြစ်စေတတ်သော၊ ကမ္မံ၊
ကံသည်၊နောစေအဿ၊အကယ်၍မဖြစ်ငြားအံ့၊ ဇေတရဟိ၊ယခုပစ္စုန်ဘဝ၌၊
မေ၊ငါအား၊အတ္တဘာဝေါစ၊အတ္တဘောသည်လည်း၊ နောထိယာ၊မဖြစ်ရာ၊
ဇေတရဟိ၊ယခုအခါ၌၊ အနာဂတဘာဝနိဗ္ဗတ္တံ၊လာလတ္တံ့သော အဖြစ်၌ဖြစ်
သော၊ကမ္မံ၊ကံသည်၊စေနဘာဝိဿတိ၊ အကယ်၍မဖြစ်လတ္တံ့၊အနာဂတေ၊
အနာဂတ်၌၊မေ၊ငါအား၊အတ္တဘာဝေါစ၊အတ္တဘောသည်လည်း၊နောပိဿ
တိ၊မဖြစ်လတ္တံ့၊ ယံ၊အကြင်ခန္ဓာငါးပါး အပေါင်းသည်၊ အတ္ထိ၊ရှိ၏၊ ယံ၊
အကြင်ခန္ဓာငါးပါးအပေါင်းသည်၊ ဘုတံ၊ထင်ရှား၏၊ တံ၊ ထိုခန္ဓာငါးပါး
အပေါင်းကို၊ တပ္ပဗိုဗန္ဓဆန္ဒရာဂပ္ပယာနေန၊ ထိုခန္ဓာငါးပါးအပေါင်း၌ ငြင်း
စွာထင်သောဆန္ဒရာဂကို ပယ်သဖြင့်၊ ပဇာဟာမိစွန်အံ့၊ ဣတိဝေံ၊ဤသို့၊

ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့။ ဥပေက္ခံ၊ သင်္ခါရုပေက္ခာဉာဏ်ကို။ ပဋိထဘာဘိ၊ ရ၏။ သော၊ ထိုရဟန်းသည်။ ဘဝေ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌။ နရုဇ္ဈတိ၊ မတပ်၊ သမ္ပေဝေ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌။ နုသာရုဇ္ဈတိ၊ ပြင်းစွာမတပ်။ အထ၊ ထိုအတိတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌မတပ်သည်မှ။ ဥက္ကရိ၊ အလွန်။ သန္တံ၊ ငြိမ်သက်သော။ ပဒံ၊ နိဗ္ဗာန်ကို။ ပညာယ၊ ဝိပဿနာပညာဖြင့်။ သမ္မာ၊ ကောင်းစွာ။ ပဿာဘိ၊ မြင်၏။ အဿ၊ ထိုရဟန်းအား။ တဗ္ဗိခေါပဒံ၊ ထိုနိဗ္ဗာန်သည်လည်း။ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း၊ သန္တိကတံ၊ မျက်မှောက်ပြုအပ်သည်။ နဟောတိ၊ မဖြစ်၊ တဿ၊ ထိုရဟန်းသည်။ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း။ မာနာနုသယော၊ မာနာနုသယသည်။ ပဟိန္ဒော၊ ပယ်အပ်သည်။ နဟောတိ၊ မဖြစ်၊ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း။ ဘဝရာဂါနုသယော၊ ဘဝရာဂါ နုသယသည်။ ပဟိန္ဒော၊ ပယ်အပ်သည်။ နဟောတိ၊ မဖြစ်၊ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း။ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယသည်။ ပဟိန္ဒော၊ ပယ်အပ်သည်။ နဟောတိ၊ မဖြစ်။ သော၊ ထိုရဟန်းသည်။ ပဉ္စန္ဒံ၊ ငါးပါး၊ ကုန်သော။ ဩရေတ္ထဝဂိယာနံ၊ အောက်ကာမထံ၌ ဖြစ်ခြင်းအတိုရှိကုန်သော။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ ပရိက္ခယော၊ ကုန်ခြင်းကြောင့်။ အနုရာပရိနိဗ္ဗဇယီ၊ အသက်အပိုင်းအခြား၏အထယ်၏အတွင်း၌ကိလေသာငြိမ်းခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ တိ၊ ဘွဒေ၊ ရဟန်းဘိုး၊ ဣပဒ၊ ဤသာသနာတော်၌တိ၊ သူ၊ ရဟန်းသည်။ ဝေံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ ကိံ၊ အတယ်သို့။ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်သနည်း။ အတိတေ၊ လွန်လေပြီးသောအခါ၌။ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘောကိုဖြစ်စေတတ်သော၊ ကမ္မံ၊ ကုသိုလ်ကံအကုသိုလ်ကံသည်။ နေဝေအဿ၊ အကယ်၍မဖြစ်အံ့၊ တေရဟိ၊ ယခုအခါ၌၊ မေ၊ ငါ့အား။ အတ္တဘာဝေါ၊ အတ္တဘောသည်လည်း။ နေဝိယာ၊ မဖြစ်ရာ၊ တေရဟိ၊ အခုအခါ၌၊ အနာဂတဘာဝနိဗ္ဗတ္တံ၊ အနာဂတ်၌အတ္တဘောကို ဖြစ်စေတတ်သော၊ ကမ္မံ၊ ကုသိုလ်ကံ အကုသိုလ်ကံသည်။ စေနဘဝိဿတိ၊ အကယ်၍မဖြစ်လတ္တံ့။ အနာဂတေ၊ အနာဂတ်၌၊ မေ၊ ငါးအား။ အတ္တဘာဝေါ၊ အတ္တဘောသည်။ နဘဝိဿာဘိ၊ မဖြစ်လတ္တံ့။ သံ၊ အကြင်ခန္ဓာငါးပါးအပေါင်းသည်။ အတ္တရှိ၏။ ယံ၊ အကြင်ခန္ဓာငါးပါးအပေါင်းသည်။ ဘူဘံ၊ ကင်ရှားဖြစ်၏။ တံ၊ ထိုခန္ဓာငါးပါးအပေါင်းကို။ ပဗဟာမိ၊ စွန့်ပါ၏။ ဣတိဝေံ၊ ဤသို့။ ပဋိပန္နော၊ ကျင့်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိဝေံ၊ ဤသို့။ ဥပေက္ခံ၊ လျစ်လျူရှုခြင်းကို။ ပဋိထဘာဘိ၊ ရ၏။ သော၊ ထိုရဟန်းသည်။ ဘဝေ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌။

သက္ကနိပါတ်နိတိယပဏ္ဏာသက-၆-အဗျာကတဝဂ်၊ ၁၅၉

နုဇ္ဈတိ၊ မတစ်၊ သမ္ပဒေ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌၊ နုဿာဇ္ဈတိ၊ ပြင်းစွာမတတ်၊ အထ၊ ထိုမတတ်သည်ရှိသော်၊ ဥတ္တရိ၊ အလွန်၊ သန္တံ၊ ငြိမ်သက်သော၊ ပဒံ၊ အမြိုက်နိဗ္ဗာန်ကို၊ ပညာယ၊ ဝိပဿနာပညာမဂ်ပညာဖြင့်၊ သမ္မာ၊ ကောင်းစွာ၊ ပဿတိ၊ မြင်၏၊ အထ၊ ထိုရဟန်းသည်၊ သန္တံ၊ ငြိမ်သက်သော၊ တဉ္စခေါပဒံ၊ ထိုအမြိုက် နိဗ္ဗာန်ကိုလည်း၊ သဗ္ဗေနသမ္ပံ၊ အချင်းခပ်သိမ်း၊ သမ္ဘိကတံ၊ ဖျက်ရှောင်ပြုအပ်သည်၊ နုဟောတိ၊ မဖြစ်၊ သဗ္ဗေနသမ္ပံ၊ အချင်းခပ်သိမ်း၊ မာနာနုသယော၊ မာနာနုသယသည်၊ ပဟိန္ဒော၊ ပယ်အပ်သည်၊ နုဟောတိ၊ မဖြစ်၊ သဗ္ဗေနသမ္ပံ၊ အချင်းခပ်သိမ်း၊ ဘဝရာဂါနုသယော၊ ဘဝရာနုသယသည်၊ ပဟိန္ဒော၊ ပယ်အပ်သည်၊ နုဟောတိ၊ မဖြစ်၊ သဗ္ဗေနသမ္ပံ၊ အချင်းခပ်သိမ်း၊ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယသည်၊ ပဟိန္ဒော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုရဟန်းသည်၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဩရုတ္တဝါဂိယာနံ၊ အောက်ကာမသံ၌ဖြစ်ခြင်းအတို့ရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အန္တရာပရိနိဗ္ဗာယိ၊ အသက်အပိုင်းအခြား၏ အထယ်၏အတွင်း၌ကိလေသာငြိမ်းခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာပိ၊ ဥပမာမည်သည်ကား၊ ဒိဿံ၊ တနေပတ်သုံး၊ သန္တုတ္တေ၊ ရဲရဲပူသော၊ အယောကပါယေ၊ သံအိုးကင်းကို၊ မုဗ္ဗိကာယ၊ တူဖြင့်၊ ဟညမာနေ၊ ခတ်အပ်သည်ရှိသော်၊ ပပဓိကာ၊ အပွေးသည်၊ နိဗ္ဗတ္တိတွာ၊ ထွက်ထတ်၍၊ ဥပ္ပတိတွာ၊ ခုန်ထက်၍၊ နိဗ္ဗာပေယျသေယျထာပိ၊ ငြိမ်းစေရာသကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ဝေံ၊ ဤသို့၊ ပဓိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဓိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတိတေ၊ အတိတ်ကာလ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘော၌ဖြစ်သော၊ ကမ္မံ၊ ကံသည်၊ နောစေအဿ၊ အကယ်၍မဖြစ်စေအံ့၊ ဧတရဟိ၊ ယခုအခါ၌၊ မေ ငါ့အား၊ အတ္တဘာဝေါ၊ အတ္တဘောသည်လည်း၊ နောထိယာ၊ မဖြစ်ရာ၊ (လ) သော၊ ထိုရဟန်းသည်၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော ဩရုတ္တဝါဂိယာနံ၊ အောက်ကာမသံ၌ ဖြစ်ခြင်းအတို့ ရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အန္တရာ ပရိနိဗ္ဗာယိ၊ အသက်၏အပိုင်းအခြား၏အထယ်၏အတွင်း၌ကိလေသာငြိမ်းခြင်းရှိသည်ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣပေန၊ ဤသာသနာထေင်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ဝေံ၊ ဤသို့၊ ပဓိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ အတိတေ၊ အတိတ်ကာလ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘော၌ဖြစ်သော၊ ကမ္မံ၊ ကံသည်၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

နောစေအဿ၊ အကယ်၍မဖြစ်ငြားအံ့၊ ဇေတရဟိ၊ ယခုအခါ၌၊ မေ၊ ငါ့၏၊ အတ္တ
 ဘာဝေါစ၊ အတ္တဘောသည်လည်း၊ နောထိယာ၊ မဖြစ်ရာ၊ (ပ)၊ သော၊ ထို
 ရဟန်းသည်၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဩရန္တ၊ ဝဂိယာနံ၊ အောက်ကာမတုံ၌
 ဖြစ်ခြင်းအတို့ရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊
 ကုန်ခြင်းကြောင့်၊ အန္တရာ၊ ပရိနိဗ္ဗာယိ၊ အသက်အပိုင်းအခြား၏ အထယ်၏
 အတွင်း၌ ကိလေသာ ငြိမ်းခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ သေယျထာပိ၊ ဥပမာမည်သည်ကား၊ ဒိဝံ၊ တနေ့ပတ်ထုံး၊ သန္တက္ကေ၊
 ရဲရဲပူသော၊ အယောကပါယေ၊ သံအိုးကင်းကို၊ မုဋ္ဌိကာယ၊ တုဖြင့်၊ ဟည
 မာနေ၊ ခတ်အပ်သည်ရှိသော်၊ ပပဋိကာ၊ အပွေးသည်၊ နိဗ္ဗတ္တံတွာ၊ ဖြစ်၍၊
 ဥပ္ပတိတွာ၊ ခုန်တက်၍၊ တထံ၊ ကောင်းကင်အပြင်ကို၊ အနုဟေစ္စ၊ မလွန်မူ၍၊
 နိဗ္ဗာပေယျသေယျထာပိ၊ ငြိမ်းစေရာသကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေ
 မေစခေါ၊ ဤအတူသာလျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ဝေ၊ ဤသို့၊ ပဋိပန္နော၊
 ကျင့်သည်၊ ဟောတိ၊ ဖြစ်၏။ ကိံ၊ အဘယ်သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟော
 တိ၊ ဖြစ်သနည်း၊ အတီထေ၊ အတိတ်ကာလ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘော
 ၌ဖြစ်သော၊ ကမ္မံ၊ ကံသည်၊ နောစေအဿ၊ အကယ်၍မဖြစ်ငြားအံ့၊ ဇေတရဟိ၊
 ယခုအခါ၌၊ မေ၊ ငါ့အား၊ အတ္တဘာဝေါစ၊ အတ္တဘောသည်လည်း၊ နောထိ
 ယာ၊ မဖြစ်ရာ၊ (ပ)၊ သော၊ ထိုရဟန်းသည်၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဩရန္တ၊
 ဝဂိယာနံ၊ အောက်ကာမတုံ၌ ဖြစ်ခြင်းအတို့ရှိကုန်သော၊ သညောဇနာနံ၊
 သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အန္တရာ၊ ပရိနိဗ္ဗာယိ၊
 အသက် အပိုင်းအခြား၏ အထယ်၏ အတွင်း၌ ကိလေသာ ငြိမ်းခြင်းရှိ
 သည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣပေ၊ ဤသာသနာကော်၌၊
 ဘိက္ခု၊ ရဟန်းသည်၊ ဝေ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏။ ကိံ၊
 အဘယ်သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတီထေ၊ အတိတ်
 ကာလ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘော၌ဖြစ်သော၊ ကမ္မံ၊ ကံသည်၊ နောစေ
 အဿ၊ အကယ်၍မဖြစ်ငြားအံ့၊ ဇေတရဟိ၊ ယခုအခါ၌၊ မေ၊ ငါ့အား၊ အတ္တဘာ
 ဝေါစ၊ အတ္တဘောသည်လည်း၊ နောထိယာ၊ မဖြစ်ရာ၊ (ပ)၊ သော၊ ထိုရဟန်း
 သည်၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဩရန္တ၊ ဝဂိယာနံ၊ အောက်ကာမတုံ၌ဖြစ်ခြင်း
 အတို့ရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်း
 ပိကြောင့်၊ ဥပဟေစ္စပရိနိဗ္ဗာယိ၊ အသက်အပိုင်းအခြား၏ အထယ်ကိုလွန်၍
 ဖြစ်သော ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာ
 ပိ၊ ဥပမာမည်သည်ကား၊ ဒိဝံ၊ တနေ့ပတ်ထုံး၊ သန္တက္ကေ၊ ရဲရဲပူသော၊

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၆-အဗျာကတဝဂ်၊ ၁၆၀

အယောကပါလေ၊ သံအိုးကင်းကို၊ မုဗ္ဗိကာယ၊ တူဖြင့်၊ ဟညမာနေ၊ ခတ်
 အပ်သည်ရှိသော်၊ ပပဋိကာ၊ အပွေးသည်၊ နိဗ္ဗတ္တိတွာ၊ ဖြစ်၍၊ ဥပ္ပတိတွာ၊
 ခုန်ထက်၍၊ တလံ၊ ကောင်းကင်အပြင်ကို၊ ဥပဟစ္စ၊ လွန်၍၊ နိဝေယျ၊ သေ
 ယူထာဝီ၊ ငြိမ်းရာသကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇေမေဝခေါ၊ ဤအတူသာ
 ယျှင်းထိက္ခ၊ ရဟန်းသည်၊ ဧဝံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊
 ကိံ၊ အဘယ်သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတိတေ၊
 လွန်လေပြီ၊ သောအခါ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘော၌ဖြစ်သော၊ ကမ္မံ၊
 ကံသည်၊ နောစာယ၊ အကယ်၍မဖြစ်အံ့၊ ဧတေရဟိ၊ ယခုအခါ၌၊ မေ၊ ငါအား
 အတ္တဘာဝေါစ၊ အတ္တဘောသည်လည်း၊ နောသိယာ၊ မဖြစ်ရာ၊ (ပ)၊ သော၊
 ထိုရဟန်းသည်၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဩရုန္တ၊ ဝဂ်ယာနံ၊ အောက်ကာမထုံ
 ၌ဖြစ်ခြင်းအတို့ရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊
 ကုန်ခြင်းကြောင့်၊ ဥပဟစ္စပရိနိဗ္ဗာယီ၊ အသက်အပိုင်းအခြား၏အလယ်ကို
 လွန်၍ ကိလေသာ ငြိမ်းခြင်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဣပေန၊ ဤသာသနာတော်၌၊ ဘိက္ခ၊ ရဟန်းသည်၊ ဧဝံ၊ ဤသို့၊ ပဋိပန္နော၊
 ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ
 ဖြစ်သနည်း၊ အတိတေ၊ လွန်လေပြီ၊ သောအခါ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တ
 ဘောကိုဖြစ်စေတတ်သော၊ ကမ္မံ၊ ကံသည်၊ နောစေအာယ၊ အကယ်၍မဖြစ်
 ငြားအံ့၊ ဧတေရဟိ၊ ယခုအခါ၌၊ မေ၊ ငါအား၊ အတ္တဘာဝေါစ၊ အတ္တဘောသည်
 လည်း၊ နောသိယာ၊ မဖြစ်ရာ၊ (ပ)၊ သော၊ ထိုရဟန်းသည်၊ ပဉ္စန္ဒံ၊ ငါးပါးကုန်
 သော၊ ဩရုန္တ၊ ဝဂ်ယာနံ၊ အောက်ကာမထုံ၌ ဖြစ်ခြင်း အတို့ရှိကုန်သော၊
 သံယောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အသင်္ခါရ
 ပရိနိဗ္ဗာယီ၊ လုံ့လဥဿာဟမရှိသဖြင့်ကိလေသာငြိမ်းခြင်းရှိသည်၊ ဟော
 တိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယူထာဝီ၊ ဥပမာမည်သည်ကား၊
 ဒိဝသံ၊ တနေ့ပတ်လုံး၊ ထန္တက္ကေ၊ ရဲရဲပူသော၊ အယောကပါလေ၊ သံအိုး
 ကင်းကို၊ မုဗ္ဗိကာယ၊ တူဖြင့်၊ ဟညမာနေ၊ ခတ်အပ်သည် ရှိသော်၊
 ပပဋိကာ၊ အပွေးသည်၊ နိဗ္ဗတ္တိတွာ၊ ဖြစ်၍၊ ဥပ္ပတိတွာ၊ ခုန်ထက်၍၊ ပရိတ္တေ၊
 အနည်းငယ်သော၊ တိဏဂုဇ္ဇေဝါ၊ မြက်ပုံအစု၌ လည်းကောင်း၊ ကဋ္ဌဂုဇ္ဇ
 ဝါ၊ ထင်းပုံအစု၌ လည်းကောင်း၊ နိပထေယျ၊ ကျရာ၏၊ သာ၊ ထိုမီးပွား
 သည်၊ ထတ္ထ၊ ထိုအနည်းငယ်သောမြက်ပုံရထင်းပုံစု၌၊ အဂ္ဂိပိ၊ မီးကိုလည်း
 ဇနေယျ၊ ဖြစ်စေရာ၏၊ ဝူမံပိ၊ အခိုးကိုလည်း၊ ဇနေယျ၊ ဖြစ်စေရာ၏၊ အဂ္ဂိ
 ပိ၊ မီးကိုလည်း၊ ဇနေတွာ၊ ဖြစ်စေ၍၊ ဝူမံပိ၊ အခိုးကိုလည်း၊ ဇနေတွာ၊ ဖြစ်စေ

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

၍ပရိတ္တံ၊ အနည်းငယ်သော၊ တမေဝတိကပုဂ္ဂိုလ်၊ ထိုမြက်ပုံကိုသာလျှင်
လည်းကောင်း၊ တမေဝကဋ္ဌပုဂ္ဂိုလ်၊ ထိုထင်းပုံကိုသာလျှင်လည်းကောင်း၊
ပရိယာဇိယိတ္တံ၊ ကုန်စေ့၍၊ အနာဟာရာ၊ အကြောင်းလောင်းစာမရှိသည်
ဖြစ်၍၊ နိဗ္ဗာပေယျသေယျထာပီ၊ ငြိမ်းစေရာလကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ဘိက္ခု၊ ရဟန်းသည် ဝေံ၊ ဤသို့၊ ပဗ္ဗိပန္နော၊
ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဗ္ဗိပန္နော၊ ကျင့်သည်၊ ဟော
တိ၊ ဖြစ်သနည်း၊ အတီတေ၊ အတိတ်ဘဝ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တ
ဘောကို ဖြစ်စေတတ်သော၊ ကမ္မံ၊ ကံသည်၊ နောစေအဿ၊ အကယ်၍
မဖြစ်ငြားအံ့၊ ဇေတုတိ၊ ယခုအခါ၌၊ မေ၊ ငါ့အား၊ အတ္တဘာဝေါစ၊ အတ္တ
ဘော သည်လည်း၊ နောသိယာ၊ မဖြစ်ရာ(ပ)၊ သော၊ ထိုရဟန်းသည်၊
ပဗ္ဗန္တံ၊ ငါးပါးကုန်သော၊ ဩရုက္ခဂိယာနံ၊ အောက်ကာမတုံ၌ ဖြစ်ခြင်းအ တို့
ရှိ ကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်း
ကြောင့်၊ သသင်္ခါရပရိနိဗ္ဗာယိ၊ လုံ့လမရှိသဖြင့်ကိလေသာငြိမ်းခြင်းရှိသ ည်၊
ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣပေန၊ ဤသာသနာတော်၌၊ ဘိက္ခု၊
ရဟန်းသည်၊ ဝေံ၊ ဤသို့၊ ပဗ္ဗိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်
သို့၊ ပဗ္ဗိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတီတေ၊ လွန်လေပြီးသော
အခါ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘောကိုဖြစ်စေတတ်သော၊ ကမ္မံ၊ ကံသည်၊
နောစေအဿ၊ အကယ်၍မဖြစ်ငြားအံ့၊ ဇေတုတိ၊ ယခုအခါ၌၊ မေ၊ ငါ၏၊
အတ္တဘာဝေါစ၊ အတ္တဘောသည်လည်း၊ နောသိယာ၊ မဖြစ်ရာ(ပ)၊ သော၊ ထို
ရဟန်းသည်၊ ပဗ္ဗန္တံ၊ ငါးပါးကုန်သော၊ ဩရုက္ခဂိယာနံ၊ အောက်ကာမတုံ၌
ဖြစ်ခြင်းအတို့ရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊
ကုန်ခြင်းကြောင့်၊ သသင်္ခါရပရိနိဗ္ဗာယိ၊ လုံ့လဥဿာဟ၊ ရှိသဖြင့်ကိလေသာ
ငြိမ်းခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာပီ၊ ဥပ
မာမည်သည်ကား၊ ဒိဝဘံ၊ တနေပတ်လုံး၊ သန္တက္ကေ၊ ရဲရဲပူသော၊ အယောက
ပါလေ၊ သံအိုးကင်းကို၊ မုဗ္ဗိကာယု၊ တူဖြင့်၊ ဟဉ္ဇမာနေ၊ ခတ်အပ်သည်ရှိ
သော်၊ ပပဗ္ဗိကာ၊ အပွေးသည်၊ နိဗ္ဗတ္တိတွာ၊ ဖြစ်၍၊ ဥပ္ပတိတွာ၊ ခုန်ထက်၍၊
ဝိပုဏေ၊ ကျယ်ပြန့်သော၊ တိကပုဂ္ဂိုလ်၊ မြက်ပုံ၌လည်းကောင်း၊ ကဋ္ဌပုဂ္ဂို
လ်လည်းကောင်း၊ နိပတေယျ၊ ကျရာ၏၊ သာ၊ ထိုမိ၊ ပွားသည်၊ တတ္ထ
ထိုကျယ်ပြန့်သောမြက်ပုံရထင်းပုံရ၌၊ အဂ္ဂိံ၊ မီးကိုလည်း၊ ဇနေယျ၊ ဖြစ်
စေရာ၏၊ ခုခံမိ၊ အခိုးကိုလည်း၊ ဇနေယျ၊ ဖြစ်စေရာ၏၊ အဂ္ဂိံ၊ မီးကိုလည်း၊
ဇနေတွာ၊ ဖြစ်စေ၍၊ ခုခံမိ၊ အခိုးကိုလည်း၊ ဇနေတွာ၊ ဖြစ်စေ၍၊ ဝိပုသံ၊ ပြန့်

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၁၆၃

ပြောသော၊ တမေဝတိတပုဂ္ဂံ၊ ထိုမြက်ပုံကိုသာလျှင် ထည်းကောင်း၊
 တမေဝကဋ္ဌပုဂ္ဂံ၊ ထိုထင်းပုံကိုသာလျှင်ထည်းကောင်း၊ ပရိယာဒိယိက္ခာ၊
 ကုန်စေ၍၊ အနာဟာရာ၊ အကြောင်းလောင်စာမရှိသည်ဖြစ်၍၊ နိဗ္ဗာပေယျ၊
 သေယျထာပီ၊ ငြိမ်းစေရာသကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤ
 အတူသာလျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ ဝေံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတိ
 တေ၊ လွန်ထေပြီးသောအခါ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘောကိုဖြစ်စေ
 ထတ်သော၊ ကမ္မံ၊ ကံသည်၊ နေဝေအဿ၊ အကယ်၍ဖြစ်စေငြားအံ့၊ ဧတရဟိ၊
 ယခုအခါ၌၊ မေ၊ ငါ၏၊ အတ္တဘာဝေါ၊ အတ္တဘောသည်လည်း၊ နောထိယာ၊
 မဖြစ်ရာ၊ (ပ)၊ သော၊ ထိုရဟန်းသည်၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဩဝေန္တဂိယာနံ
 အောက်ကမာထံ၌ဖြစ်ခြင်းအတိုရှိကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်
 တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ သန္တိ၊ ရပရိနိဗ္ဗာယိ၊ ရံ၊ ထည့်ထားဟု
 သဖြင့်ကိံ၊ သော၊ ငြိမ်းခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဣဝပန၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ဝေံ၊ ဤသို့၊ ပဋိပန္နော၊
 ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟော
 တိ၊ ဖြစ်သနည်း၊ အတိတေ၊ လွန်ထေပြီးသောအခါ၌၊ အတ္တဘာဝနိဗ္ဗတ္တံ၊
 အတ္တဘောကိုဖြစ်စေထတ်သော၊ ကမ္မံ၊ ကံသည်၊ နောဝေအဿ၊ အကယ်၍
 မဖြစ်ငြားအံ့၊ ဧတရဟိ၊ ယခုအခါ၌၊ မေ၊ ငါ၏၊ အတ္တဘာဝေါ၊ အတ္တဘော
 သည်လည်း၊ နောထိယာ၊ မဖြစ်ရာ၊ (ပ)၊ ဧတရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌၊ အနာဂ
 တဘာဝနိဗ္ဗတ္တံ၊ အနာဂတ်ဖြစ်သောအတ္တဘောကိုဖြစ်စေထတ်သော၊ ကမ္မံ၊
 ကုသိုလ်ကံအကုသိုလ်ကံသည်၊ စေနဘာပိဿတိ၊ အကယ်၍မဖြစ်လတ္တံ့၊
 အနာဂတေ၊ အနာဂတ်ဘဝ၌၊ မေ၊ ငါ၏၊ အတ္တဘာဝေါ၊ အတ္တဘောသည်
 လည်း၊ နဘာပိဿတိ၊ မဖြစ်လတ္တံ့၊ ယံ၊ အကြင်ခန္ဓာငါးပါးအပေါင်းသည်၊
 အတ္တိ၊ ရှိ၏၊ ယံ၊ အကြင်ခန္ဓာငါးပါးအပေါင်းသည်၊ ဘုထံ၊ အကြောင်းထံရား
 တို့ကြောင့်ဖြစ်၏၊ တံ၊ ထိုခန္ဓာငါးပါးအပေါင်းကို၊ ပဗဟာမိ၊ စွန့်၏၊ ဣတိဝေံ၊
 ဤသို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိဝေံ၊ ဤသို့၊ ဥပေက္ခံ၊
 ဝိပဿနုပေက္ခာဉာဏ်ကို၊ ပဋိပက္ခာတိ၊ ရ၏၊ သော၊ ထိုရဟန်းသည်၊ ဘဝေ၊
 အတိတ်ဖြစ်သောခန္ဓာငါးပါးအပေါင်း၌၊ နုရဇ္ဇတိ၊ မတပ်၊ သမ္ဘဝေ၊ အနာဂတ်
 ဖြစ်သောခန္ဓာငါးပါးအပေါင်း၌၊ နုရဇ္ဇတိ၊ မတပ်၊ အထ၊ ထိုသို့အတိတ်အနာ
 ဂတ်ဖြစ်သော ခန္ဓာငါးပါးအပေါင်း၌မတပ်သည်မှ၊ ဥတ္တရိ၊ လွန်မြတ်သော၊
 သန္တံ၊ ငြိမ်းချမ်းသော၊ ပဒံ၊ အမြိုက်နိဗ္ဗာန်ကို၊ ပညာယ၊ ဝိပဿနာပညာမဂ်

ပညာဖြင့်၊ သမ္မာ၊ ကောင်းစွာ၊ ပဿာတိ၊ မြင်၏။ အဿ၊ ထိုရဟန်းသည်၊ တစ္ဆ
ခေါ်ပဒံ၊ ထိုနိဗ္ဗာန်ကိုထည်း၊ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း၊ သတ္တိကတံ၊ မျက်
မှောက်ပြုအပ်သည်၊ နဟောတိ၊ မဖြစ်၊ တဿ၊ ထိုရဟန်းသည်၊ သဗ္ဗေနသဗ္ဗံ၊
အချင်းခပ်သိမ်း၊ မာနာနူသယော၊ မာနာနူသယသည်၊ ပဟိန္ဒော၊ ပယ်အပ်
သည်၊ နဟောတိ၊ မဖြစ်၊ သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း၊ ဘဝရာဂါနူသယော၊
ဘဝရာဂါနူသယသည်၊ ပဟိန္ဒော၊ ပယ်အပ်သည်၊ နဟောတိ၊ မဖြစ်၊ သဗ္ဗေန
သဗ္ဗံ၊ အချင်းခပ်သိမ်း၊ အဝိဇ္ဇာနူသယော၊ အဝိဇ္ဇာနူသယသည်၊ ပဟိန္ဒော၊
ပယ်အပ်သည်၊ နဟောတိ၊ မဖြစ်၊ သော၊ ထိုရဟန်းသည်၊ ငွေန္တံ၊ ငါးပါးကုန်
သော၊ ဩရုတ္တံ၊ ဝိသုဒ္ဓိ၊ အောက်ကာမသံဂ္ဂံ၊ ဖြစ်ခြင်းအတိုရှိကုန်သော၊
သညောဇနာနံ၊ သံယောဇဉ်တို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ ဥဒ္ဓံသော
တော၊ အတက်သို့ဆောင်တတ်သော တဏှာသောတဒိဗ္ဗိသော တရှိသော၊
အကုဒ္ဓဂါမိ၊ အကုဒ္ဓိတံသို့ထားသော အနာဂါဝပုဂ္ဂိုလ်သည်၊ ဟောတိ၊
ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထံ၊ ဥပမာမည်သည်ကား၊ ဒီဝသံ၊
တားနုပတ်လုံး၊ သန္တတ္ထေ၊ ရဲရဲပူသေး၊ အယောကပါဝေ၊ သံအိုကင်းကို၊
မုမ္မိကာယ၊ တုဖြင့်၊ ဟညမာနေ၊ ခတ်အပ်သည်ရှိသော်၊ ပပဋိကာ၊ အပွေး
သည်၊ နိဗ္ဗတ္တိတွာ၊ ဖြစ်၍၊ ဥပ္ပတိတွာ၊ ခုန်တက်၍၊ မဟတ္ထေ၊ များစွာသော၊
တိဏပုဒ္ဓေါ၊ မြက်ပုံရင်းလည်းကောင်း၊ ကဋ္ဌပုဒ္ဓေါ၊ ထင်းပုံရင်းလည်း
ကောင်း၊ နိပတေယျ၊ ကျရာ၏၊ သာ၊ ထိုမီးပွားသည်၊ တတ္ထ၊ ထိုမြက်ပုံထင်းပုံ
အပွဲ၊ ဝိ၊ မီးကိုထည်း၊ ဇနေယျ၊ ဖြစ်စေရာ၏၊ ခုပိ၊ အခိုးကိုထည်း၊ ဇနေယျ၊
ဖြစ်စေရာ၏၊ အပွဲ၊ မီးကိုထည်း၊ ဇနေတွာ၊ ဖြစ်စေ၍၊ ခုပိ၊ အခိုးကိုထည်း၊
ဇနေတွာ၊ ဖြစ်စေ၍၊ တိဏပုဒ္ဓေါ၊ မြက်ပုံရင်းလည်းကောင်း၊ ကဋ္ဌပုဒ္ဓေါ၊
ထင်းပုံရင်းလည်းကောင်း၊ ပရိယာဒိယိတွာ၊ ကုန်စေ၍၊ ဝန္တိပိ၊ အစောင့်
အရှောက်ကင်းသော တောကိုထည်း၊ ဒဟေယျ၊ လောင်ရာ၏၊ ဒါယံ၊
အစောင့်အရှောက်ရှိသော တေးမဲ့အလိုငှါ ပေးအပ်သော တောကိုထည်း၊
ဒဟေယျ၊ လောင်ရာ၏၊ ဝန္တိပိ၊ အစောင့်အရှောက်ကင်းသောတောကိုထည်း၊
ဒဟေတွာ၊ လောင်၍၊ ဒါယံ၊ အစောင့်အရှောက်ရှိသော တေးမဲ့အလိုငှါ
ပေးအပ်သောတောကိုထည်း၊ ဒဟေတွာ၊ လောင်၍၊ ဟရိတန္တံ၊ စိမ်းပို
သောမြက်သစ်ပင်သို့ထည်းကောင်း၊ ပထန္တံ၊ ခရီးသို့ထည်းကောင်း၊ သေ
လန္တံ၊ ကျောက်တောင်သို့ထည်းကောင်း၊ ဥဒကန္တံ၊ ရေသို့ထည်း
ကောင်း၊ မမဏိယံ၊ မြက်ခြံစသည်မှကင်းသည်ဖြစ်၍ မွေ့လျော်ဘွယ်ရှိ
သော၊ တူမိဘာဂံ၊ မြေအတိုသို့ထည်းကောင်း၊ အာဂမ္မ၊ ရောက်၍၊ အနာ

သတ္တကနိပါတ်နုတိယပစ္ဆာသက-၆-အဗျာဂ-၀၀၈၊ ၁၆၅

ဟာရာ၊ အကြောင်းထောင်စာ မရှိသည်ဖြစ်၍၊ နိဗ္ဗာပေယျသေယျထာဝရ၊
 ငြိမ်းစေရာ၏သို့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇေမေဝခေါ၊ ဤအတူသာလျှင်၊ ဘိက္ခု
 ရဟန်းသည်၊ ဇေံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်
 သို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတိထေ၊ အတိတ်ဘဝ၌၊
 အတ္တဘာဝနိဗ္ဗတ္တံ၊ အတ္တဘောကို ဖြစ်စေကတ်သော၊ ကမ္မံ၊ ကုသိုလ်ကံ
 အကုသိုလ်ကံသည်၊ နောစေအဿ၊ အကယ်၍ မဖြစ်၊ ငြာ၊ အံ၊ ဇေရဟိ၊ ယခု
 ပစ္စုပ္ပန်ဘဝ၌၊ မေ၊ ငါ၏၊ အတ္တဘာဝေါစ၊ အတ္တဘောသည်လည်း၊ နောထိယာ
 မဖြစ်ရာ၊ (ပ)၊ သော၊ ထိုရဟန်းသည်၊ ပဋ္ဌန္တံ၊ ငါးပါးကုန်သော၊ ဩရုတ္တံ၊ ဂိ
 ယာနံ၊ အောက်ကာမသံ၌ ဖြစ်ခြင်းအတိုရှိကုန်သော၊ သညောဇနာနံ၊
 သိက္ခာဇာတိတို့၏၊ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ ဥဋ္ဌံသောတော၊ အထက်သို့
 ဆောင်တတ်သောတဏှာသောတဒိဋ္ဌိသောတရှိသော၊ အကနိဋ္ဌဂါမိ၊ အက
 နိဋ္ဌသံသို့သားသောအနာဂါပပုဂ္ဂိုလ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိဣမေ၊ ဤ
 သည်တို့သည်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပုရိသဂတိယော၊ ယောဂျာဗြင်္ဍိယာ
 ပုဂ္ဂိုလ်၏ဥာဏ်၏ဖြစ်ခြင်းတို့သည်၊ ဣမာခေါသတ္တ၊ ဤချစ်ခင်ပါးတို့လည်း၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ အနုပါဒါ၊ တဏှာဒိဋ္ဌိအားဖြင့် တရံတရသောအာရုံကို
 မစွဲထမ်းမှု၍၊ ပရိနိဗ္ဗာနံ၊ ကိလေသာ၏ငြိမ်းခြင်းသည်၊ ကထမဇ္ဇ၊ အဘယ်
 နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤသာသနာထော်၌၊ ဘိက္ခု၊ ရဟန်းသည်၊
 ဇေံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ၊ အဘယ်သို့၊ ပဋိပန္နော
 ကျင့်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အတိထေ၊ အတိတ်ဘဝ၌၊ အတ္တဘာဝ
 နိဗ္ဗတ္တံ၊ အတ္တဘောကိုဖြစ်စေကတ်သော၊ ကမ္မံ၊ ကုသိုလ်အကုသိုလ်ကံသည်၊
 နောစေအဿ၊ အကယ်၍ မဖြစ်ငြားအံ၊ ဇေရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌၊ မေ၊
 ငါ၏၊ အတ္တဘာဝေါစ၊ အတ္တဘောသည်လည်း၊ နောထိယာ၊ မဖြစ်ရာ၊
 ဇေရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌၊ အနာဂတဘာဝနိဗ္ဗတ္တံ၊ အနာဂတ်၌ ဖြစ်သော
 အတ္တဘောကို ဖြစ်စေကတ်သော၊ ကမ္မံ၊ ကုသိုလ်ကံအကုသိုလ်ကံသည်၊
 ဝေနာဝိဿတိ၊ အကယ်၍မဖြစ်လတ္တံ့၊ အနာဂတေ၊ အနာဂတ်ဘဝ၌၊
 မေ၊ ငါ၏၊ အတ္တဘာဝေါစ၊ အတ္တဘောသည်လည်း၊ နဘဝိဿတိ၊ မဖြစ်
 လတ္တံ့၊ ယံ၊ အကြင်ခန္ဓာငါးပါး အပေါင်းသည်၊ အတ္ထိ၊ ရှိ၏၊ ယံ၊ အကြင်ခန္ဓာ
 ငါးပါး အပေါင်းသည်၊ ဘူတံ၊ အကြောင်းတို့ ကြောင့်ဖြစ်၏၊ တံ၊ ထိုခန္ဓာ
 ငါးပါးအပေါင်းကို၊ ပဇာဟာမိ၊ စွန့်ပါ၏၊ ဣတိဇေံ၊ ဤသို့၊ ပဋိပန္နော၊ ကျင့်
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိဇေံ၊ ဤသို့၊ ဥပေက္ခံ၊ ဝိပဿနုပေက္ခာဥာဏ်ကို၊
 ပဋိပသတိ၊ ရ၏၊ သော၊ ထိုရဟန်းသည်၊ ဘပေ၊ အတိတ် ဖြစ်သောခန္ဓာ

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ငါးပါးအပေါင်း၌၊ နုရုတ္တိတိမတဝ်၊ သမ္ဘဝေ၊ အနာဂတ်ဖြစ်သော ခန္ဓာငါးပါး
 အပေါင်း၌၊ နုရုတ္တိတိမတဝ်၊ အထာထိုသို့မတဝ်သည်ရှိသော်၊ ဥက္ကရိလွန်
 မြတ်သော၊ သန္တိ၊ ငြိမ်းချမ်းသော၊ ပဒံ၊ အမြိုက်နိဗ္ဗာန်ကို၊ ပညာယ၊ ဝိပဿ
 နာပညာ မဂ်ပညာဖြင့်၊ သမ္ဗာ၊ ကောင်းစွာ၊ ပဿတိ၊ မြင်၏။ အဿ၊ ထို
 ရဟန်းသည်၊ တဉ္စခေါပဒံ၊ ထိုအမြိုက်နိဗ္ဗာန် သည်သည်၊ သဗ္ဗေနသမ္ပံ၊
 အချင်းခပ်သိမ်း၊ သန္တိကတံ၊ မျက်မှောက်ပြုအပ်သည်၊ ဟောတိ၊ ဖြစ်၏။
 တဿ၊ ထိုရဟန်းသည်၊ သဗ္ဗေနသမ္ပံ၊ အချင်းခပ်သိမ်း၊ မာနာနုသယော၊ မာနာ
 နုသယသည်၊ ပဟိန္ဒော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏။ သဗ္ဗေနသမ္ပံ၊ အချင်း
 ခပ်သိမ်း၊ ဘဝရာဂါနုသယော၊ ဘဝရာဂါနုသယသည်၊ ပဟိန္ဒော၊ ပယ်အပ်
 သည်၊ ဟောတိ၊ ဖြစ်၏။ သဗ္ဗေနသမ္ပံ၊ အချင်းခပ်သိမ်း၊ အဝိဇ္ဇာနုသယော၊
 အဝိဇ္ဇာနုသယသည်၊ ပဟိန္ဒော၊ ပယ်အပ်သည်၊ ဟောတိ၊ ဖြစ်၏။ သော၊ ထိုရ
 ဟန်းသည်၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊
 သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟာရတိ၊ နေ၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံ၊ ဤအရဟတ္တဖိုလ်တရားကို၊ အနုပါဒေါ၊ တဏှ၊ ဒိဋ္ဌိ
 အားဖြင့်တရံတရသော အာရုံကိုမစွဲထင်မှု၍၊ ပရိနိဗ္ဗာနံ၊ ကိလေသာ၏ငြိမ်း
 ခြင်းဟူ၍၊ ဝိရုဂ္ဂတိ၊ ဆိုအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပရိသဂတိယော၊ စ၊
 ယောကျ်ားဖြစ်သောပုဂ္ဂိုလ်၏ဥာဏ်၏ ဖြစ်ခြင်းတို့သည် ထည်းကောင်း
 အနုပါဒေါ၊ တဏှ၊ ဒိဋ္ဌိအားဖြင့်တရံတရသော အာရုံကိုမစွဲထင်မှု၍၊ ပရိနိဗ္ဗာ
 နုပွဲ ငြိမ်းခြင်းတို့သည်ထည်းကောင်း၊ ဣမာခေါသတ္တ၊ ဤပုဂ္ဂိုလ်တို့သည်၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ဒုယသုတ်ပြီး၏။

ဘန္တေကဿပ၊ အရှင်ဘုရားကဿပ၊ ဣဒံသုတ္တံ၊ ဤတိသ ဗြဟ္မာသုတ်
 ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္မု
 ခေါ၊ မျက်မှောက်တော်မူ ဝေ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံ၊ သုတံ၊ အတယ်
 သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ ဂိဇ္ဈကူဇေ၊ ဂိဇ္ဈကူရုံအမည်ရှိ
 သော၊ ပဗ္ဗေတ၊ ထောင်၌၊ ဝိဟာရတိ၊ နေတော်မူ၏။ အထခေါ၊ ထိုအခါ၌၊ ဧဇ္ဇ၊
 နှစ်ယောက်ကုန်သော၊ ဒေဝတာ၊ နတ်သားတို့သည်၊ အဘိက္ကန္တယ၊ ဉဠိး
 ယံလွန်ပြီသော၊ ရတ္တိသာ၊ ညဉ့်၌၊ အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်လိုဖွယ်
 သောအဆင်းရှိသည်ဖြစ်၍၊ ဧကဝထကပ္ပံ၊ အလုံးစုံသော၊ ဂိဇ္ဈကူရုံ၊ ဂိဇ္ဈကူရုံ

သတ္တကနိပါတ်ဒုတိယပစ္ဆာသက-၆-အဗျာကတဝဂ်၊ ၁၆၇

တောင်ကို၊ ဩဘာသေတွာ၊ ထွန်းထင်းဖောက်ပစေ၍၊ ယေန၊ အကြင်
အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုအရပ်
သို့၊ ဥပသသကံမိံ သု၊ ကပ်ကြကုန်၏၊ ဥပသကံမိတွာ၊ ကပ်ကြကုန်ပြီး၍၊
ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးကုန်၍၊ ဧကမန္တံ၊
သင့်ဘင့်ထောက်ပတ်သော အရပ်၌၊ အဋ္ဌိသု၊ ရပ်ကုန်၏၊ ဧကမန္တံ၊ သင့်ထံ
ထောက်ပတ်သော အရပ်၌၊ ဗြိတာခေါ၊ ရပ်ပြီးသော၊ ဧကဝ၊ ထယောက်
သော၊ ဒေဝတာ၊ နတ်သားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဇေဝံစနံ၊
ဤစကားကို၊ အဝေါစ၊ ယျောက်၏၊ ကိံ အဝေါစ၊ အဘယ်သို့ယျောက်
သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ တောဘိက္ခုနိယော၊ ဤမဟာပဇာပတိ
ဂေါတမိ၏အဖြစ်ဖြစ်သော ငါးရာသောမိန်းမတို့သည်၊ ဝိရတ္တာ၊ ကိလေ
သာဗုဒ္ဓလွတ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်၏၊ အပရာ၊ ထယောက်
သော၊ ဒေဝတာ၊ နတ်သားသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဇေဝံစနံ၊
ဤစကားကို၊ အဝေါစ၊ ယျောက်၏၊ ကိံ အဝေါစ၊ အဘယ်သို့ယျောက်
သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ တောဘိက္ခုနိယော၊ ထိုရဟန်းမိန်းမတို့
သည်၊ အနုပါဒိဒေသသာ၊ ဥပါဒါန်ထရားထေးပါးအကြွင်းမရှိကုန်သည်ဖြစ်၍၊
သုဝိရတ္တော၊ ကောင်းစွာကိလေသာဗုဒ္ဓလွတ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊
ယျောက်၏၊ တာဒေဝတာ၊ ထိုနတ်တို့သည်၊ ဣဒံစနံ၊ ဤစကားကို၊ အဝေါ
စံ၊ ယျောက်ကုန်၏၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ သမနုညော၊ နှစ်သက်တော်
မူသည်၊ အဟောထိ၊ ဖြစ်၏၊ အသခေါ၊ ထိုအခါ၌၊ တာဒေဝတာ၊ ထိုနတ်တို့
သည်၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ သမနုညော၊ နှစ်သက်တော်မူ၏၊ ဣတိ၊
ဤသို့၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးကုန်၍၊
ပဒက္ခိတံ၊ လကျာရစ်ထည်သည်ကို၊ ကတွာ၊ ပြု၍၊ တတ္ထေဝ၊ ထိုအရပ်၌သာ
လျှင်၊ အန္တရဓာယိံ သု၊ ကွယ်ကုန်၏၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ တဿာရတ္ထိယာ၊ ထိုညဉ့်၏၊ အစွယေန၊ လွန်သဖြင့်၊ ဘိက္ခု၊
ရဟန်းတို့ကို၊ အာမန္တေထိ၊ မိန်းမတော်မူ၏၊ ကိံ အာမန္တေထိ၊ အဘယ်သို့မိန်း
မတော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဝံရတ္ထိံ၊ ဤညဉ့်၌၊ ငွေ၊ နှစ်ယေဝံကုန်
သော။ ဒေဝတာ၊ နတ်တို့သည်၊ အဘိကန္တာယ၊ ညဦးယံလွန်ပြီးသော၊ ရတ္ထိ
ယာ၊ ညဉ့်၌၊ အဘိက္ကန္တာနော၊ အလွန်နှစ်လိုဘွယ်သောအဆင်းရှိသည်ဖြစ်၍
ကေဝထကပ္ပံ၊ အလုံးစုံသော၊ ဝိဇ္ဇကုဋံ၊ ဝိဇ္ဇကုဋ်တောင်ကို၊ ဩဘာသေတွာ
ထွန်းထင်းဖောက်ပစေ၏၊ ယေန၊ အကြင်အရပ်၌၊ အယံ၊ ငါထုရားသည်၊
အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကံမိံ သု၊ ကပ်လာကြကုန်၏။

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ။

ဥပသင်္ကမိတ္တာ၊ ကပ်သာကြကုန်ပြီး၍၊ ဖံ၊ ငါတုရားကို၊ အဘိဝါဒေတွာ၊ ရိုးသစ္စာရှိခိုးကြကုန်၍၊ ဧကမန္တံ သင့်တင့်လျှောက်ပတ်သောအရပ်၌၊ အဗ္ဗိ သျှာရပ်ကြကုန်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဧကမန္တံ သင့်တင့်လျှောက်ပတ် သောအရပ်၌၊ ဌိကာခေါ၊ ရပ်ပြီးသော၊ ဧကော၊ တယောက်သော၊ ဒေဝတာ၊ နတ်သားသည်၊ ဖံ၊ ငါတုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက် ၏၊ ကိံ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧတော ဘိက္ခုနိယော၊ ထိုရဟန်းမိန်းမတို့သည်၊ ဝိရတ္တာ၊ ကိလေသာတို့မှလွတ်ကုန် ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏၊ အပရာ၊ တယောက်သော၊ ဒေဝတာ၊ နတ် သားသည်၊ ဖံ၊ ငါတုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက် ၏၊ ကိံ အဝေါစ၊ အဘယ် သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧတော ဘိက္ခုနိယော၊ ထိုရဟန်းမိန်းမတို့သည်၊ အနုပါဒိသေသာ၊ ဥပါဒါန်တရား လေးပါးအကြွင်းမရှိကုန်သည်ဖြစ်၍၊ သုဝိရတ္တာ၊ ကောင်းစွာ ကိလေသာ တို့မှလွတ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ထာဒေဝတာ၊ ထိုနတ်တို့သည်၊ ဣဒံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက် ကုန်၏၊ ဣဒံဝစနံ၊ ဤစကားကို၊ ဝတွာ၊ လျှောက်ကုန်ပြီး၍၊ ဖံ၊ ငါတုရား ကို၊ အဘိဝါဒေတွာ၊ ရိုးသစ္စာရှိခိုးကုန်၍၊ ပဒက္ခိတံ၊ လက်ျာရပ်လည် သည်ကို၊ ကတွာ၊ ပြု၍၊ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်၊ အန္တရမာယိံ သု၊ ကွယ်ကြလေကုန်၏၊ ဣတိ၊ ဤသို့၊ အာမန္တေသိ၊ မိန့်တော်မူ၏၊ တေနခေါ ပနသမယေန၊ ထိုအခါ၌၊ အာယသ္မာမောဂ္ဂဏာနော၊ အရှင်မောဂ္ဂဏာန်သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ အဝိဒ္ဓုဒရ၊ အနီး၌၊ နိထိန္ဒော၊ ထိုင်နေသည်၊ ဟောတိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မတောမဟာမောဂ္ဂဏာနဿ၊ အရှင်မဟာမောဂ္ဂဏာန်သည်၊ ဧတံဧသောပရိဝိတဒက္ကာ၊ ဤသို့သောအကြံ သည်၊ အဟောသိ၊ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ ခေါ၊ စင် စ၏၊ ကတမေသာနံ၊ အဘယ်သို့သဘောရှိကုန်သော၊ ဒေဝါနံ၊ နတ်တို့အား၊ ဥပါဒိသေသေဝါ၊ ဥပါဒါန်တရားလေးပါးအကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း၊ ဥပါဒိသေသော၊ ဥပါဒါန်တရားလေးပါး အကြွင်းရှိသော ပုဂ္ဂိုလ်တည်း၊ ဣတိဝေံ၊ ဤသို့၊ ဥာတံ၊ ဥာဏ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အနုပါဒိသေသေ ဝါ၊ ဥပါဒါန်တရားလေးပါးအကြွင်း မရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေ သော၊ ဥပါဒါန်တရားလေးပါးအကြွင်းမရှိသော ပုဂ္ဂိုလ်တည်း၊ ဣတံဝေံ၊ ဤသို့၊ ဥာတံ၊ ဥာဏ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဣတိဝေံဧသောပရိဝိ တဒက္ကာ၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ တေနခေါပနသမယေန၊

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၆-အဗျာကထဝဂ်၊ ၁၆၆

ထိုအခါ၌၊ တိဿာနာမ၊ တိဿအမည်ရှိသော၊ ဘိက္ခု၊ ရဟန်းသည်၊ အရနာယခုအခါ၌၊ ကာသကံ၊ တာ၊ သေသည်ဖြစ်၏၊ အညဘရံ၊ အမှတ်မရှိသော၊ ဗြဟ္မလောကံ၊ ဗြဟ္မာပြည်သို့၊ ဥပပန္နော၊ ကပ်၍ဖြစ်သည်၊ ဟောတိ၊ ဖြစ်၏၊ တကြာပိ၊ ထိုဗြဟ္မာပြည်၌လည်း၊ နံ၊ ထိုတိဿအမည်ရှိသော ဗြဟ္မာကို၊ တိဿော၊ တိဿအမည်ရှိသော၊ ဗြဟ္မာ၊ ဗြဟ္မာသည်၊ မဟိဒ္ဓိကော၊ ကြီးသော ထန်ခိုးရှိ၏၊ မဟာနူကာဝေါ၊ ကြီးသောအာနုဘော်ရှိ၏၊ ဣတိဝေံ၊ ဤသို့၊ ဇာနန္တိထိကုန်၏၊ အထခေါ၊ ထိုအခါ၌၊ အံယသ္မာမဟာမောဂ္ဂဏာနေ၊ အရှင်မဟာမောဂ္ဂဏာန်သည်၊ သေယူထာပိနာမ၊ ဥပမာမည်သည်ကား၊ ဗထဝါ၊ အားရှိသော၊ ပုရိသော၊ ဖောက်ျားသည်၊ သမဠိတံ၊ ကွေးအပ်သော၊ ဗာဟံဝါ၊ မောင်းကိုမူသည်၊ ပသာရေယူသေယူထာပိ၊ ဆန့်ရာသကဲ့သို့၊ ပသာရိတံ၊ ဆန့်အပ်သော၊ ဗာဟံဝါ၊ မောင်းကိုလည်း၊ သမဠေ ယူသေယူထာပိ၊ ကွေးရာသကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ ဝိဇ္ဇကုဓေ၊ ဝိဇ္ဇကုန်အမည်ရှိသော၊ ပဗ္ဗေတကောဓိ၊ အန္တရဟိတော၊ ကွယ်ခဲ့သည်ဖြစ်၍၊ တထိံ၊ ဗြဟ္မလောကေ၊ ထိုဗြဟ္မာထံ၌၊ ပါထုရဟောထိ၊ ထင်ရှားဖြစ်၏၊ တိဿော၊ တိဿအမည်ရှိသော ဗြဟ္မာ၊ ဗြဟ္မာသည်၊ အာယသ္မန္တံ၊ မဟာမောဂ္ဂဏာန်၊ အရှင်မဟာမောဂ္ဂဏာန်ကို၊ ဒုရတောဝ၊ အဝေးမှသာလျှင်၊ အာဂစ္ဆန္တံ၊ လာသည်ကို၊ အဒ္ဓသခေါ၊ မြင်သည်သာလျှင်လည်း၊ ဒိသ္မာ၊ မြင်၍၊ အာယသ္မန္တံ၊ မဟာမောဂ္ဂဏာန်၊ အရှင်မဟာမောဂ္ဂဏာန်ကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏၊ ကိံ အဝေါစ၊ အဘယ်သို့ဆိုသနည်း၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်၊ ခေါ၊ စင်စစ်၊ ဧဟံ၊ ထာထုဉ္စ၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်၊ ထေ၊ သင်၏၊ အာဂတံ၊ လာခြင်းသည်၊ သ္မာဂတံ၊ သုအာဂတံ၊ ကောင်းသောလာခြင်းလည်း၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်၊ ဣဝ၊ ဤအကျွန်ုပ်တို့၏ ဗြဟ္မပြည်သို့၊ အာဂမနာယ၊ ကြွလာခြင်း၏၊ ဗဒိဒိယော၊ အယံပရိယာယေ၊ အကြင်အထည်သည်၊ အတ္ထိ ရှိ၏၊ ဣပံပရိယာယံ၊ ဤအကျွန်ုပ်တို့ဗြဟ္မပြည်သို့ကြွလာခြင်း၏အထည်ကို၊ ဝိရသံ၊ ကြာမြင့်စွာ၊ အကာထိ၊ ပြုဘိ၏၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်၊ နိဝိဒ၊ ထိုင်ဦးလော၊ ဣဒံအာသနံ၊ ဤနေရာကို၊ ပညတ္တံ၊ ခင်းအပ်ပြီ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ အာယသ္မာမဟာမောဂ္ဂဏာနေ၊ အရှင်မဟာမောဂ္ဂဏာန်သည်၊ ပညတ္ထေ၊ ခင်းထားအပ်သော၊ အာသနေ၊ နေရာ၌၊ နိဝိဒိခေါ၊ ထိုင်နေသည်သာလျှင်လည်း၊ တိဿော၊ တိဿအမည်ရှိသော၊ ဗြဟ္မာပိခေါ၊ ဗြဟ္မာသည်လည်း၊ အာယသ္မန္တံ၊ မဟာမောဂ္ဂဏာန်၊ အရှင်မဟာမောဂ္ဂဏာန်ကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိဿိဒ္ဓိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်
လျောက်ပတ်သောအရပ်၌၊ နိဿိဒ္ဓိခေါ်၊ ထိုင်နေပြီးသော၊ တိဿံ၊ တိဿ
အမည်ရှိသော၊ ဗြဟ္မာနံ၊ ဗြဟ္မာကို၊ အာယသ္မာမဟာမောဂ္ဂဏာနော၊ အရှင်
မဟာမောဂ္ဂဏာန်ကို၊ ဇေဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဆို၏။ ကိံ၊ အဝေါ
စ၊ အတယ်သို့ဆိုသနည်း၊ တိဿ၊ တိဿ၊ ခေါ်စင်စစ်၊ ကတမေ သာနံ၊
အတယ်သို့သဘောရှိကုန်သော၊ ဒေဝါနံ၊ နတ်တို့အား၊ သဥပါဒိသေသေဝါ၊
ဥပါဒါန်တရားထေးပါးအကြွင်းရှိသောပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေသေဝါ၊
ဥပါဒါန်တရားထေးပါးအကြွင်းရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဇေဝံ၊ ဤသို့၊ ဥာဏံ၊
ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏။ အနုပါဒိသေသေဝါ၊ ဥပါဒါန်တရားထေးပါး
အကြွင်းမရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေသေဝါ၊ ဥပါဒါန်တရားထေးပါး
အကြွင်းမရှိသော ပုဂ္ဂိုလ်တည်း၊ ဣတိဇေဝံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊
ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ မာရိသမောဂ္ဂဏာနံ၊ အချင်း
မောဂ္ဂဏာန်၊ ခေါ်စင်စစ်၊ ဗြဟ္မကာယိကာနံ၊ ပဌမဈာန်ဗြဟ္မာ အပေါင်း၌
ဖြစ်ကုန်သော၊ ဒေဝါနံ၊ ဗြဟ္မာတို့အား၊ သဥပါဒိသေသေဝါ၊ ဥပါဒါန်တရား
ထေးပါး အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေသေဝါ၊ ဥပါဒါန်
တရားထေးပါးအကြွင်းရှိသော ပုဂ္ဂိုလ်တည်း၊ ဣတိဇေဝံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံ
သည်၊ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏။ တိဿ၊ တိဿ။
သဗ္ဗေသညေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဗြဟ္မကာယိကာနံ၊ ပဌမ
ဈာန်ဗြဟ္မာအပေါင်း၌ဖြစ်ကုန်သော၊ ဒေဝါနံ၊ ဗြဟ္မာတို့အား၊ သဥပါဒိသေသေ
ဝါ၊ ဥပါဒါန်တရား ထေးပါးအကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေ
သေဝါ၊ ဥပါဒါန်တရားထေးပါးအကြွင်းရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဇေဝံ၊ ဤသို့
ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်သလော၊ အနုပါဒိသေသေဝါ၊ ဥပါဒါန်
တရားထေးပါးအကြွင်းမရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေသေဝါ၊ ဥပါဒါန်
တရားထေးပါး အကြွင်းမရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဇေဝံ၊ ဤသို့၊ ဥာဏံ၊
ဥာဏံသည်၊ ဟောတိ၊ ဖြစ်သလော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏။ မာရိသ
မောဂ္ဂဏာနံ၊ အချင်းမောဂ္ဂဏာန်၊ သဗ္ဗေသံ၊ အလုံးစုံကုန်သော၊ ဗြဟ္မကာယိ
ကာနံ၊ ပဌမဈာန်ဗြဟ္မာအပေါင်း၌ ဖြစ်ကုန်သော၊ ဒေဝါနံ၊ ဗြဟ္မာတို့အား၊
သဥပါဒိသေသေဝါ၊ ဥပါဒါန်တရားထေးပါး အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း၊
သဥပါဒိသေသေဝါ၊ ဥပါဒါန်တရားထေးပါး အကြွင်းရှိသောပုဂ္ဂိုလ်တည်း၊
ဣတိဇေဝံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊ နခေါဟောတိ၊ မဖြစ်၊ အနုပါဒိသေသေ
ဝါ၊ ဥပါဒါန်တရားထေးပါး အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေ

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၁၇၁

သော၊ ဥပါဒါန်တရားလေးပါးအကြွင်းမရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဝေံ၊ ဤသို့
 ဥာဏံ၊ ဥာဏံသည်၊ နုခေါဟောတိ၊ မဖြစ်၊ မာရိသမောဂ္ဂဏာန၊ အချင်း
 မောဂ္ဂဏာန၊ ခေါ၊ စင်စစ်၊ ဗြဟ္မကာယိကာ၊ ပဋ္ဌမဈာန်ဗြဟ္မာအပေါင်း၌ဖြစ်
 ကုန်သော၊ ယေတေဒေဝါ၊ အကြင်ဗြဟ္မာတို့သည်၊ ဗြဟ္မေန၊ မြတ်သော၊
 အာယုနာ၊ အသက်ဖြင့်၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်၏၊ ဗြဟ္မေန၊ မြတ်သော၊
 ဝဏ္ဏေန၊ အဆင်းဖြင့်၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်၏၊ ဗြဟ္မေန၊ မြတ်သော၊ သုခေန၊
 ချမ်းသာဖြင့်၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်၏၊ ဗြဟ္မေန၊ မြတ်သော၊ ယသေန၊ အခြံ
 အရံဖြင့်၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်၏၊ ဗြဟ္မေန၊ မြတ်သော၊ အာဓိပတေယျန၊
 အကြီးအမှူး၏အဖြစ်ဖြင့်၊ သန္တုဋ္ဌာ၊ ရောင့်ရဲကုန်၏၊ တေဒေဝါ၊ ထိုဗြဟ္မာတို့
 သည်၊ ဥတ္တရိ၊ လွန်စွာ၊ နိဿဓဏံ၊ ထွက်မြောက်ရာထွက်မြောက်ကြောင်း
 ကို၊ ယထာဘူတံ၊ ဟုတ်မှန်စွာ၊ နပဇာနန္တိ၊ အပြားအားဖြင့်မထိကုန်၊ တေသံ၊
 ထိုမြတ်သောအသက် စသည်ဖြင့်ရောင့်ရဲကုန်သည်ဖြစ်၍ ထွက်မြောက်
 ကြောင်းကိုမထိကုန်သော ဗြဟ္မာတို့အား၊ သဥပါဒိသေသေဝါ၊ ဥပါဒါန်
 တရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေသော၊ ဥပါဒါန်
 တရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဝေံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံ
 သည်၊ နုဟောတိ၊ မဖြစ်၊ အနုပါဒိသေသေဝါ၊ ဥပါဒါန်တရားလေးပါးအကြွင်း
 မရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေသော၊ ဥပါဒါန်တရားလေးပါးအကြွင်း
 မရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဝေံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊
 မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန၊ ဗြဟ္မကာယိကာ၊ ပဋ္ဌမဈာန်ဗြဟ္မာ
 အပေါင်း၌ဖြစ်ကုန်သော၊ ယေတေဒေဝါ၊ အကြင်ဗြဟ္မာတို့သည်၊
 ဗြဟ္မေန၊ မြတ်သော၊ အာယုနာ၊ အသက်ဖြင့်၊ အသန္တုဋ္ဌာ၊ မရောင့်ရဲကုန်၊
 ဗြဟ္မေန၊ မြတ်သော၊ ဝဏ္ဏေန၊ အဆင်းဖြင့်၊ အသန္တုဋ္ဌာ၊ မရောင့်ရဲကုန်၊
 ဗြဟ္မေန၊ မြတ်သော၊ သုခေန၊ ချမ်းသာဖြင့်၊ အသန္တုဋ္ဌာ၊ မရောင့်ရဲကုန်၊
 ဗြဟ္မေန၊ မြတ်သော၊ ယသေန၊ အခြံအရံဖြင့်၊ အသန္တုဋ္ဌာ၊ မရောင့်ရဲကုန်၊
 ဗြဟ္မေန၊ မြတ်သော၊ အာဓိပတေယျန၊ အကြီးအမှူး၏အဖြစ်ဖြင့်၊ အသန္တု
 ဋ္ဌာ၊ မရောင့်ရဲကုန်၊ တေဒေဝါ၊ ထိုဗြဟ္မာတို့သည်လည်း၊ ဥတ္တရိ၊ အလွန်၊
 နိဿဓဏံ၊ ထွက်မြောက်ရာထွက်မြောက်ကြောင်းကို၊ ယထာဘူတံ၊ ဟုတ်
 မှန်စွာ၊ ပဇာနန္တိ၊ အပြားအားဖြင့်ထိကုန်၏၊ တေသံ၊ ထိုဗြဟ္မာတို့အား၊
 သဥပါဒိသေသေဝါ၊ ဥပါဒါန်တရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်၌လည်း၊
 သဥပါဒိသေသော၊ ဥပါဒါန်တရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်တည်း၊
 ဣတိဝေံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊ အနုပါဒိသေသေဝါ၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ဥပါဒါန်တရားထေးပါး အကြွင်းမရှိသောပုဂ္ဂိုလ်တည်း၊ အနုပါဒိသေသော၊
 ဥပါဒါန်တရားထေးပါး အကြွင်းမရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဇံ၊ ဤသို့၊
 ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်
 ဣဝံ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ဥဘတောဘာဂဗိရက္ခော၊
 ဝိက္ခန္တနုပိမောက္ခသမုဒ္ဓန္တဒပိမောက္ခတည်းဟူသော နှစ်ပါးသောအဖို့တို့မှ
 လွတ်သည်၊ ဟောတိ၊ ဖြစ်၏၊ တမေနံ၊ ထိုရဟန်းကို၊ ဝေဒေဝါ၊ ထိုဗြဟ္မာတို့
 သည်၊ ခေါ၊ စင်စစ်၊ အယံအာဟသ္မာ၊ ဤအရှင်သည်၊ ဥဘတောဘာဂ
 ဝိရက္ခော၊ ဝိက္ခန္တနုပိမောက္ခသမုဒ္ဓန္တ ဒပိမောက္ခတည်းဟူသော နှစ်ပါးသော
 အတို့မှလွတ်သည်၊ ယာဝ၊ အကြင်မျှလောက်၊ အဿ၊ ထိုရဟန်း၏၊ ကာ
 ယော၊ ကိုယ်သည်၊ ဋ္ဌဿတိ၊ တည်လတ္တံ့၊ တာဝ၊ ထိုမျှလောက်၊ နံ၊ ထိုရဟန်း
 ကို၊ ဒေဝမနုဿာ၊ နတ်လူတို့သည်၊ ဒက္ခန္တိ၊ မြင်ကုန်လတ္တံ့၊ ကာယဿ၊ ခန္ဓာ
 ကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ နံ၊ ထိုရဟန်းကို၊ ဒေဝမနုဿာ၊ နတ်လူ
 တို့သည်၊ နဒက္ခန္တိ၊ မမြင်ကုန်လတ္တံ့၊ ဣတိဇံ၊ ဤသို့၊ ဇာနန္တိ၊ သိကုန်၏၊
 မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်၊ ဇံပိခေါ၊ ဤသို့လျှင်၊ တေသံဒေဝါနံ၊
 ထိုနတ်တို့အား၊ ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊ ကိံ ဟောတိ၊ အဘယ်
 သို့ ဖြစ်သနည်း၊ သဥပါဒိသေသေဝါ၊ ဥပါဒါန်တရားထေးပါးအကြွင်းမရှိသော
 ပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေသော၊ ဥပါဒါန်တရားထေးပါးအကြွင်းမရှိသော
 ပုဂ္ဂိုလ်တည်း၊ ဣတိဇံ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊ အနုပါဒိ
 သေသေဝါ၊ ဥပါဒါန်တရားထေးပါးအကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း၊ အနုပါ
 ဒိသေသော၊ ဥပါဒါန်တရားထေးပါးအကြွင်းမရှိသောပုဂ္ဂိုလ်တည်း၊ ဣတိဇံ
 ဤ သို့၊ ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊ မာရိသမောဂ္ဂဏာန၊ အချင်း
 မောဂ္ဂဏာန်၊ ဣပေန၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ပညာဝိရက္ခော
 ပညာဖြင့် ကိလေသာမှလွတ်သည်၊ ဟောတိ၊ ဖြစ်၏၊ တမေနံ၊ ထိုရဟန်းကို၊
 ဝေဒေဝါ၊ ထိုနတ်တို့သည်၊ ခေါ၊ စင်စစ်၊ အယံအာဟသ္မာ၊ ဤအရှင်သည်၊
 ပညာဝိရက္ခော၊ ပညာဖြင့် ကိလေသာတို့မှ လွတ်သည်၊ ယာဝ၊ အကြင်
 မျှလောက်၊ အဿ၊ ထိုပုဂ္ဂိုလ်၏၊ ကာယော၊ ကိုယ်သည်၊ ဋ္ဌဿတိ၊ တည်
 လတ္တံ့၊ တာဝ၊ ထိုမျှလောက်၊ နံ၊ ထိုရဟန်းကို၊ ဒေဝမနုဿာ၊ နတ်လူတို့သည်
 ဒက္ခန္တိ၊ မြင်ကုန်လတ္တံ့၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊
 နံ၊ ထိုရဟန်းကို၊ ဒေဝမနုဿာ၊ နတ်လူတို့သည်၊ နဒက္ခန္တိ၊ မမြင်ကုန်လတ္တံ့၊
 ဣတိဇံ၊ ဤ သို့၊ ဇာနန္တိ၊ သိကုန်၏၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန်၊
 ဇံပိခေါ၊ ဤသို့လည်း၊ တေသံဒေဝါနံ၊ ထိုနတ်တို့အား၊ သဥပါဒိသေသေဝ

သတ္တကနိပါတ်နုတိယပတ္ထာသက-၆-အဗျာကထဝဂ်၊ ၁၇၃

ဝါ၊ ဥပါဒါနိတရား လေးပါးအကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေ
သော၊ ဥပါဒါနိတရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်တည်း၊ ဣတိ၊ ဤသို့၊
ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊ အနုပါဒိသေသေဝါ၊ ဥပါဒါနိတရား
လေးပါး အကြွင်းမရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေသော၊ ဥပါဒါနိတရား
လေးပါးအကြွင်းမရှိသော ပုဂ္ဂိုလ်တည်း၊ ဣတိ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊
ဟောတိ၊ ဖြစ်၏၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန၊ ဣဝေပန၊ ဤသာ
သနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ ကာယသက္ခိ၊ ရှေးဦးစွာ ရူပါဝစရ
ဈာန်သို့ရောက်မှ နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းရှိသည်၊
ဟောတိ၊ ဖြစ်၏၊ ဘမေခံ၊ ထိုရဟန်းကို၊ ဒေဝါ၊ နတ်တို့သည်၊ ခေါ၊ စင်စစ်၊
အယံအာယသ္မာ၊ ဤအရှင်သည်၊ ကာယသက္ခိ၊ ရှေးဦးစွာရူပါဝစရဈာန်သို့
ရောက်မှ နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းရှိ၏၊ အယံအာယသ္မာ၊
ဤအရှင်သည်၊ အနုဇောဓိကာနိ၊ မြတ်သောအကျင့်ကို ကျင့်ခြင်းအား
ထျော်ကုန်သော၊ သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဗ္ဗိသေဝမာနော၊ မြစ်သည်
ဖြစ်၍၊ ကထ္ဌာသမိက္ခေ၊ အဆွေခင်ပွန်းကောင်းတို့ကို၊ ဘဇမာနော၊ ဆည်း
ကပ်သည်ဖြစ်၍၊ ဣန္ဒြိယာနိ၊ သဒ္ဓါစသောဣန္ဒြိယတို့ကို၊ သမ္ဗန္ဓာနယမာနော၊
အညီအညွတ်ဆောင်သည်ဖြစ်၍၊ ယဿ၊ အကြင်အရဟတ္တ၊ ဖိုလ်၏၊ အတ္ထာ
ယ၊ အကျိုးငှါ၊ ကုယပုတ္တာ၊ အမျိုးကောင်းသားတို့သည်၊ သမ္ပဒေဝ၊ ကောင်း
စွာသာလျှင်၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊
ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်၌၊ ဗြဟ္မန္တိ၊
ရဟန်းပြုကုန်၏၊ အနုတ္တရံ၊ လွန်မြတ်သော၊ ဗြဟ္မစရိယပရိယောသာနံ၊ မဂ္ဂ
ဗြဟ္မစရိယ၏အဆုံးဖြစ်သော၊ တံ၊ ထိုအရဟတ္တ၊ ဖိုလ်ကို၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်
မှော်သောကိုယ်၏အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ
ထူးသောဥာဏံဖြင့်သိ၍၊ သတ္တိကတွာ၊ မျက်မှော်ပြု၍၊ ဥပသ၊ ဗုဒ္ဓ၊ ပြည့်စုံစေ၍
အပ္ပေဝနာမဗိဟာရေယျ၊ နေရမှုကား၊ အဟောဝတ၊ ကောင်းလေစွာ၊ ဣတိဝေ၊
ဤသို့၊ ဇာနန္တိ၊ သိကုန်၏၊ မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန၊ ဇေဝိခေါ၊
ဤသို့လည်း၊ တေသံဒေဝါနံ၊ ထိုနတ်တို့အား၊ သဥပါဒိသေသေဝါ၊ ဥပါဒါနိ
တရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်၌လည်း၊ သဥပါဒိသေသော၊ ဥပါဒါနိ
တရားလေးပါး အကြွင်းရှိသောပုဂ္ဂိုလ်တည်း၊ ဣတိ၊ ဤသို့၊ ဥာဏံ၊ ဥာဏံ
သည်၊ ဟောတိ၊ ဖြစ်၏၊ အနုပါဒိသေသေဝါ၊ ဥပါဒါနိတရားလေးပါးအကြွင်း
မရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေသော၊ ဥပါဒါနိတရားလေးပါးအကြွင်း
မရှိသောပုဂ္ဂိုလ်တည်း၊ ဣတိ၊ ဤသို့၊ ဥာဏံ၊ ဥာဏံသည်၊ ဟောတိ၊ ဖြစ်၏၊

မာရိသမောဂ္ဂဏာန၊ အချင်းမောဂ္ဂဏာန၊ အပေခ၊ ဤသာသနာထေဝ်၌၊ တိက္ခ၊
 ရဟန်းသည်၊ ဒိဋ္ဌိပ္ပက္ခော၊ သောတာပတ္တိမဂ်ဖြင့် နိဗ္ဗာန်ကို မြင်သည်၏
 အခြားမဲ့၌ အရဟတ္တဖိုလ်သို့ ရောက်သည်။ ဟောတိ၊ ဖြစ်၏။ (ပ)၊ သဒ္ဓါ
 ဝိရက္ခော၊ သဒ္ဓါတရားဖြင့်ကိလေသာမှလွတ်သည်။ ဟောတိ၊ ဖြစ်၏။ (ပ)၊
 ဓမ္မာနုဿာရီ၊ ပညာတရားဖြင့်အထက်မဂ်ဖိုလ်သို့အစဉ်ကျောက်ခြင်းရှိသည်
 ဟောတိ၊ ဖြစ်၏။ တမေခံ၊ ထိုရဟန်းကို၊ တေဒေဝါ၊ ထိုနတ်တို့သည်၊ ခေါ၊
 စင်စစ်၊ အယံအယသ္မာ၊ ဤအရှင်သည်၊ ဓမ္မာနုဿာရီ၊ ပညာတရားဖြင့်
 အထက်မဂ်ဖိုလ်သို့ အစဉ်ကျောက်ခြင်းရှိ၏။ အယံအာယသ္မာ၊ ဤအရှင်
 သည်၊ အနုဿေယိကာနိ၊ ထေ့ကုန်သော၊ သေသာသနာနိ၊ ကျောင်းတို့ကို၊
 ပဋိသေဝမာနော၊ ဖြစ်အပ်သည်ဖြစ်၍၊ ကဏ္ဍာဏမိတ္တော၊ ကောင်းသောအဆွေ
 ခင်ပွန်းတို့ကို၊ တဇမာနော၊ ဆည်းကပ်သည်ဖြစ်၍၊ ဣန္ဒြိယာနိ၊ သဒ္ဓါစသော
 ဣန္ဒြိယတို့ကို၊ သမ္မာနုဿယမာနော၊ အညီအညွတ်ဆောင်သည်ဖြစ်၍၊ ယဿ၊
 အကြင်အရဟတ္တဖိုလ်၏၊ အတ္ထာယ၊ အကျိုးငှါ၊ ကုထပုတ္တော၊ အမျိုးကောင်း
 သားတို့သည်၊ သမ္မဒေဝ၊ ကောင်းစွာသာလျှင်၊ အဂါရသ္မာ၊ အိပ်ရာထောင်
 သောလူဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိပ်ရာမထောင်သော
 ရဟန်း၏ဘောင်၌၊ ပဗ္ဗန္တိ၊ ရဟန်းပြုကုန်၏။ အနုတ္တရံ၊ အတုမရှိမြတ်သော၊
 ဗြဟ္မစရိယ ဗရိယောသာနံ၊ မဂ္ဂဗြဟ္မစရိယ၏ အဆုံးဖြစ်သော၊ တံ၊ ထို
 အရဟတ္တဖိုလ်ကို၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏အဖြစ်၌သာလျှင်၊
 သယံ၊ ကိုယ်တိုင်၊ အဘိညဒအဘိညာယ၊ ထူးသောဥာဏ်ဖြင့်ထိ၍၊ သတ္ထိ
 ကတွံ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ အပ္ပေဝနာမဝိဟရေယျ၊
 နေဋြားအံ့သည်မထိ၊ ဣတိဝေံ၊ ဤသို့၊ ဇာနန္တိ၊ ထိုကုန်၏။ မာရိသမောဂ္ဂဏာန၊
 အချင်းမောဂ္ဂဏာန၊ ဇဝံပိခေါ၊ ဤသို့လည်း၊ ထေသံဒေဝါနံ၊ ထိုနတ်တို့အား၊
 သဥပါဒိသေသေဝါ၊ ဥပါဒါနံတရားလေးပါးအကြွင်းရှိသောပုဂ္ဂိုလ်၌လည်း၊
 သဥပါဒိသေသေဝါ၊ ဥပါဒါနံတရားလေးပါးအကြွင်းရှိသော ပုဂ္ဂိုလ်တည်း၊
 ဣတိ၊ ဤသို့၊ ဥာဏံ၊ ဥာဏ်သည်၊ ဟောတိ၊ ဖြစ်၏။ အနုပါဒိသေသေဝါ၊ ဥပါဒါနံ
 တရားလေးပါးအကြွင်းမရှိသောပုဂ္ဂိုလ်၌လည်း၊ အနုပါဒိသေသေဝါ၊ ဥပါဒါနံ
 တရားလေးပါးအကြွင်းမရှိသောပုဂ္ဂိုလ်တည်း၊ ဣတိ၊ ဤသို့၊ ဥာဏံ၊ ဥာဏ်
 သည်၊ ဟောတိ၊ ဖြစ်၏။ အထခေါ၊ ထိုအခါ၌၊ အာယသ္မာမဟာမောဂ္ဂဏာနော
 အရှင်မဟာမောဂ္ဂဏာနံသည်၊ တိသဿ၊ တိသအမည်ရှိသော၊ ဗြဟ္မာနော၊
 ဗြဟ္မာ၏၊ ဘာသိတံ၊ ချီအပ်သောစကားကို၊ အဘိနန္ဒိတွာ၊ အလွန်နှစ်သက်
 ၍၊ အနုမောဒိတွာ၊ ဝမ်းမြောက်၍၊ သေယျထာဝိနာမ၊ ဥပမာမည်သည်ကား၊

သတ္တကနိပါတ်နုတိယပစ္ဆာသက-၆-အဗျာကတဝဂ်၊ ၁၇၅

ဗလဝါ၊ အားရှိသော၊ ဝုရိသော၊ ယောကျ်ားသည်၊ သမဋ္ဌိတံ၊ ကွေးအပ်သော၊
ဗာဟံဝါ၊ မောင်းကိုလည်း၊ ပသာရေယျသေယျထာဝီ၊ ဆန်ရာသကဲ့သို့၊ ပသာ
ရိတံ၊ ဆန်အပ်သော၊ ဗာဟံဝါ၊ မောင်းကိုလည်း၊ သမဋ္ဌေ ယျသေယျထာဝီ၊
ကွေးရာသကဲ့သို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ ဗြဟ္မဇ္ဇေယောကေ၊ ဗြဟ္မာပြည်မှ၊
အန္တရဟိတော၊ ကွယ်ခဲ့သည်ဖြစ်၍၊ ဝိဇ္ဇာကုဓေ၊ ဝိဇ္ဇာကုန်အမည်ရှိသော၊
ပဗ္ဗဇေ၊ တောင်၌၊ ပါတုရဟောတိ၊ ထင်ရှားဖြစ်၏။ အထခေါ၊ ထိုအခါ၌၊
အာယသ္မာ မဟာမောဂ္ဂဇာနော၊ အရှင်မဟာမောဂ္ဂဇာနံသည်၊ ယေန၊
အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိထေဘိမူ၏။ တေန၊ ထို
အရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏။ ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊
မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးပြီး၍၊ ဧကမန္တံ၊ သင့်ထင့်
ထောက်ပတ်သောအရပ်၌၊ နိဘိဒါ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်ထင့်ထောက်
ပတ်သောအရပ်၌၊ နိဘိဒ္ဓောခေါ၊ ထိုင်နေပြီးသော၊ အာယသ္မာမဟာမောဂ္ဂဇာ
နော၊ အရှင်မဟာမောဂ္ဂဇာနံသည်၊ တိသေန၊ တိဿအမည်ရှိသော၊ ဗြဟ္မ
နာ၊ ဗြဟ္မာနှင့်၊ သဒ္ဓိံ၊ တကွ၊ ယာဝတကော၊ အကြင်မျှအတိုင်းအရှည်ရှိသော၊
ကထာသဏ္ဍာပေါ၊ စကားပြောဟောခြင်းသည်၊ အဟောထိ၊ ဖြစ်၏။ တံသဗ္ဗံ၊
ထိုအဖုံးစုံကို၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ အာရောစေတိ၊ ကြာလျှော်
၏။ မောဂ္ဂဇာန၊ မောဂ္ဂဇာနံ၊ တေ၊ သင်အား၊ တိသေသ၊ တိဿအမည်ရှိ
သော၊ ဗြဟ္မာ၊ ဗြဟ္မာသည်၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အနိမိတ္တဝိဟာရိံ၊
အနိမိတ္တဖြစ်သောပထဝိပဿနာဖြင့်နေလေ့ရှိသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ နဒေ
သေတိ၊ မဟော၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ ဘဂဝါ၊ မြတ်စွာဘုရား
ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အနိမိတ္တဝိဟာ
ရိံ၊ အနိမိတ္တဖြစ်သောပထဝိပဿနာဖြင့်နေလေ့ရှိသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။
ယံဒေသေယျ၊ အကြင်ဟောရာ၏။ ဧတဿ၊ ထိုဟောခြင်း၏။ ကာထော၊ အခါ
ထည်း၊ သုဂတ၊ မြတ်စွာဘုရား၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သတ္တမံ၊ ခုနစ်ခု
မြောက်သော၊ အနိမိတ္တဝိဟာရိံ၊ အနိမိတ္တဖြစ်သော ပထဝိပဿနာဖြင့်နေ
လေ့ရှိသော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို၊ ယံဒေသေယျ၊ အကြင်ဟောတော်မူရာ၏။
ဧတဿ၊ ဤသို့ဟောတော်မူခြင်း၏။ ကာလော၊ အခါတည်း၊ ဘဂဝတော၊
မြတ်စွာဘုရား၏။ ဝစနံ၊ စကားထေဘိကို၊ သုတွာ၊ ကြားနာရ၏။ ဝိက္ခူ၊ ရဟန်း
တို့သည်၊ ဓာရိဿန္တိ၊ မှတ်ဆောင်ကုန်လတ္တံ့။ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်
တော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဝေံ၊ ကောင်း၊ ပါပြီ၊ ဣတိခေါ၊ ဤသို့လျှင်၊
အာယသ္မာမဟာမောဂ္ဂဇာနော၊ အရှင်မဟာမောဂ္ဂဇာနံသည်၊ ဘဂဝတော၊

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

မြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ ပစ္စသေသာထိ၊ ရှိသေစွာနာ၏၊
 ဘဝါ၊ မြတ်စွာဘုရားသည်၊ ဧကံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ
 ၏၊ ကိံ အဝေါစ၊ အဘယ်သို့ မိန့်တော်မူသနည်း၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊
 ဣဓ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ သဗ္ဗနိမိတ္တာနံ၊ ခပ်သိမ်းကုန်
 သော အနိစ္စနိမိတ်စသည်တို့ကို၊ အမနုထိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်၊
 အနိမိတ္တံ၊ နိစ္စနိမိတ်စသည်မရှိသော၊ စေတောသမာဓိံ၊ စိတ်၏အာရုံ၌ဖြစ်
 ခြင်းတည်းဟူသော ဗာဝိပဿနာ သမာဓိကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊
 ဝိဟရတိ၊ နေ၏၊ တမေနံ၊ ထိုရဟန်းကို၊ တေဒေဝါ၊ ထိုနတ်တို့သည်၊ ခေါ၊ စင်
 စစ်၊ အယံ အာယသ္မာ၊ ဤအရှင်သည်၊ သဗ္ဗနိမိတ္တာနံ၊ ခပ်သိမ်းသော နိစ္စနိမိတ်
 စသည်တို့ကို၊ အမနုထိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်၊ အနိမိတ္တံ၊ နိစ္စနိမိတ်
 စသည်မရှိသော၊ စေတောသမာဓိံ၊ စိတ်၏အာရုံ၌ ဖြစ်ခြင်းတည်းဟူသော
 ဗာဝိပဿနာ သမာဓိကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ အယံ
 အာယသ္မာ၊ ဤအရှင်သည်၊ အနုထာမိကာနိ၊ ရဟန်းတို့အားလျှော်ကုန်သော၊
 သေနာသနာနိ၊ ကျောင်းတို့ကို၊ ပဋိသေဝမာနော၊ ခြံသည်ဖြစ်၍၊ ကလျာတ
 ဝိက္ကော၊ အထွေခင်ပွန်းကောင်းတို့ကို၊ ဘဇမာနော၊ ဆည်းကပ်သည်ဖြစ်၍၊
 ဣန္ဒြိယာနိ၊ သဒ္ဓါစသော ဣန္ဒြေတို့ကို၊ သမန္နာနယမာနော၊ ကောင်းစွာအညီ
 အညွှတ်ဆောင်သည်ဖြစ်၍၊ ယဿ၊ အကြင်အရဟတ္တ၊ ဖိုလ်၏၊ အတ္ထာယ၊
 အကျိုးငှါ၊ ကုလပုတ္တော၊ အမျိုးကောင်းသားတို့သည်၊ သမ္မဒေဝ၊ ကောင်းစွာ
 သာလျှင်၊ အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတ္တော၊ ထွက်
 ၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်၌၊ ပဗ္ဗဇန္တိ၊ ရဟန်း
 ပြုကုန်၏၊ အနုတ္တရံ၊ အတုမရှိသော၊ ဗြဟ္မစရိယပရိယေဓသာနံ၊ အရိယာ
 မဂ်တည်းဟူသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော၊ ထံ၊ ထိုအရတ္တ
 ဖိုလ်ကို၊ ဒိဋ္ဌဝဓေဋ္ဌ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊
 ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသော ဉာဏ်ဖြင့်သိ၍၊ သတ္ထိကတွာ၊
 မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံ၍၊ အပ္ပေဝနာမဝိဟရေယျ၊ နေပြားအံ့
 ထည်းမထိ၊ ဣတိဧဝံ၊ ဤသို့၊ ဇာနန္တိ၊ သိကုန်၏၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊ ဧဝံ
 ခေါ၊ ဤသို့လျှင်၊ တေသံဒေဝါနံ၊ ထိုနတ်တို့အား၊ သဥပါဒိသေသေဝါ၊ ဥပါဒါန်
 တရားလေးပါး အကြွင်းရှိသော ပုဂ္ဂိုလ်၌ထည်း၊ သဥပါဒိသေသေဝါ၊ ဥပါ
 ဒါန်တရားလေးပါး အကြွင်းရှိသော ပုဂ္ဂိုလ်တည်း၊ ဣတိ၊ ဤသို့၊ ဉာဏံ၊ ဉာဏ်
 သည်၊ ဟောတိ၊ ဖြစ်၏၊ အနုပါဒိသေသေဝါ၊ ဥပါဒါန်တရား လေးပါး
 အကြွင်းရှိသော ပုဂ္ဂိုလ်၌ထည်း၊ အနုပါဒိသေသေဝါ၊ ဥပါဒါန်တရားလေးပါး

သတ္တကနိပါတ်နုတိယပဏ္ဏာသက-၆-အဗျာကထဝဂ်၊ ၁၇၇

အကြွင်းမရှိသောပုဂ္ဂိုလ်ထည်း၊ ဣတိ၊ ဤသို့၊ ဉာဏံ၊ ဉာဏ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝိနိတော်မူ၏၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ၊

တတိယသုတ်ပြီး၏။

ဘန္တေ၊ အရှင်ဘုရားကသာပ၊ ဣဒံသုတ္တံ၊ ဤသီဟသုတ်ကို၊ မေမယာ၊ အကျွန်ုပ် အာနန္ဒာသည်။ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗုခါ၊ မျက်မှောက်တော်၌၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်သို့ ကြားအပ်ပါသနည်း။ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ မဟာဝနေ၊ မဟာဝန်တော်၌၊ ကုဗ္ဗာဂါရသာဏယံ၊ ဂုဏ်မွန်းချွန် အထွတ်တစ်သော စရပ်ကျောင်း၌၊ ဝိဟရတိ၊ နေတော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ သီဟော၊ သီဟအမည်ရှိသော၊ သေနာပတိ၊ စစ်သူကြီးသည်။ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊ ထိုအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏။ ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အသီဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့် ထျောက်ပတ်သောအရပ်၌၊ နိသီဒါ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်ထျောက်ပတ်သောအရပ်၌၊ နိသီဇ္ဇောခေါ၊ ထိုင်နေပြီးသော၊ သီဟော၊ သီဟအမည်ရှိသော၊ သေနာပတိ၊ စစ်သူကြီးသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ယျောက်၏။ ကိံအဝေါစ၊ အဘယ်သို့ ယျောက်သနည်း။ ဘန္တေ၊ မြတ်စွာဘုရား၊ သန္နိဗ္ဗိကံ၊ ကိုယ်တိုင်ရှုအပ်သော၊ ဒါနပထံ၊ အလှူ၏အကျိုးကို၊ ပညာပေတု၊ အပြုံးအားဖြင့်ထိစေခြင်းငှါ၊ သက္ကာနံခေါ၊ ထတ်နှိုင်ပါအံ့လော၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်၏။ သီဟ၊ သီဟ၊ ယေနယိ၊ ထိုသို့ထပြီးကား၊ ဧတ္ထ၊ ဤမျက်မှောက်၌ ဖြစ်သော အလှူ၏အကျိုး၌၊ တညော၊ သင့်ကိုပင်လျှင်၊ အဟံ၊ ငါဘုရားသည်၊ ပရိပုစ္ဆိ၊ သာမိပြန်၍မေးပြီးအံ့၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ဧတ၊ သင်သည်။ ခမေယျ၊ နှစ်သက်ရာ၏။ တထာ၊ ထိုအခြင်းအရာဖြင့်၊ နံ၊ ထိုမျက်မှောက်၌ ဖြစ်သောအလှူ၏အကျိုးကို၊ ဗျာကရေယျာသိ၊ ကြားယျောက်လော၊ သီဟ၊ သီဟ၊ မယာ၊ ငါဘုရားသည်။ ဝုဗ္ဗမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ရှိ၏။ ထံဝစနံ၊ ထိုစကားကို၊ တံ၊ သင်သည်။ ကိံမညသိ၊ အဘယ်သို့ အောက်စေသနည်း။ သီဟ၊ သီဟ၊ ဣဓ၊ ဤလော့က၌၊ ဧဒ္ဓ၊ နှစ်

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ယောက် ကုန်သော၊ ပုရိသော၊ ယောကျ်ားတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။
 တေသု၊ ထိုယောကျ်ား နှစ်ယောက်တို့တွင်၊ ဧကော၊ တယောက်သော၊
 ပုရိသော၊ ယောကျ်ားသည်၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယ
 ငါးပါးနှင့်ပြည့်စုံ၏။ ကဒရိယော၊ ခက်ထန်သော ဝန်တိုခြင်းရှိ၏။ ပရိဘာ
 သကော၊ အလှူခံဖြစ်သော ရဟန်းပုဂ္ဂိုလ်တို့အား ဆဲရေးရေရွတ်တတ်၏။
 ဧကော၊ တယောက်သော၊ ပုရိသော၊ ယောကျ်ားသည်၊ သဒ္ဓေါ၊ သဒ္ဓါတရား
 နှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူရှင်တည်း။ အနုပ္ပဒါနဂေတော၊ အဘန်ထလဲလဲ
 ပေးလှူခြင်းခွဲမွေ့ထျော်၏။ သိဟ၊ သိဟ၊ မယာ၊ ငါတုရားသည်၊ ဝုပ္ပမာနံ၊
 ဆိုအပ်ထတ္တံ၊ သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏။ ထံဝစနံ၊
 ထိုစကားကို၊ တံ၊ သင်သည်၊ ကိံ မညထိ၊ အဘယ်သို့အောက်မေ့သနည်း။
 ယောဝါသောပုရိသော၊ အကြင်ယောကျ်ားသည်လည်း။ အဿဒ္ဓေါ၊ သဒ္ဓါ
 တရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏။ ကဒရိယော၊ ခက်ထန်သော
 ဝန်တိုခြင်းရှိ၏။ ပရိဘာသကော၊ အလှူခံဖြစ်သော ရဟန်းပုဂ္ဂိုလ်တို့အား
 ဆဲရေးရေရွတ်တတ်၏။ ယောဝါသောပုရိသော၊ အကြင်ယောကျ်ားသည်
 လည်း။ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူရှင်တည်း။ တေသု၊
 ထိုနှစ်ယောက်တို့တွင်၊ ကိံ နုခေါ၊ အဘယ်သူကိုပင်လျှင်၊ အရဟန္တော၊
 ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊ အနုကမ္မန္တာ၊ အစဉ်သနားကုန်သည့်
 ဖြစ်၍၊ အနုကမ္မေယျံ၊ အစဉ်သနားကုန်ရာအနည်း၊ ဣတိ၊ ဤသို့၊ ပုတ္တိ၊ မေး
 တော်မူ၏။ ဘန္တေ၊ မြတ်စွာတရား၊ ယောဝေပုရိသော၊ အကြင်ယောကျ်ား
 သည်၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏။ ကဒရိ
 ယော၊ ခက်ထန်သော ဝန်တိုခြင်းရှိ၏။ ပရိဘာသကော၊ အလှူခံဖြစ်သော
 ရဟန်းပုဂ္ဂိုလ်တို့အား ဆဲရေးရေရွတ်တတ်၏။ ထံ၊ ထိုယောကျ်ားကို၊ ကိန္တိ၊
 အဘယ်သို့လျှင်၊ အရဟန္တော၊ ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊ အနု
 ကမ္မန္တာ၊ အစဉ်သနားကုန်သည်ဖြစ်၍၊ အနုကမ္မိဿန္တိ၊ အစဉ်သနားကုန်
 လတ္တံ၊ ဘန္တေ၊ မြတ်စွာတရား၊ ယောဝေပုရိသော၊ အကြင်ယောကျ်ား
 သည်လည်း။ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူရှင်တည်း။
 အနုပ္ပဒါနဂေတော၊ အဘန်ထလဲလဲပေးလှူခြင်းခွဲ မွေ့ထျော်၏။ တညေဝ၊ ထို
 ယောကျ်ားကိုသာလျှင်၊ အရဟန္တော၊ ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊
 အနုကမ္မန္တာ၊ အစဉ်သနားကုန်သည်ဖြစ်၍၊ အနုကမ္မေယျံ၊ အစဉ်သနားကုန်
 ရာ၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဈောကံ၏။ သိဟ၊ သိဟ၊ မယာ၊ ငါတုရား
 သည်၊ ဝုပ္ပမာနံ၊ ဆိုအပ်ထတ္တံ၊ သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊

သတ္တကနိပါတ်နုတိယပစ္ဆာသက-၆-အဗျာကထဝဂ်၊ ၁၇၆

ရှိ၏။ တံဝစနံ၊ ထိုစကားကို တွံ၊ သင်သည်၊ ကိံ မညသိ၊ အဘယ်သို့အောက်
 ငှေ့သနည်း။ ယောဝါသော ပုရိသော၊ အကြင်ယောကျ်ား သည်ထည်း၊
 အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏။ ကဒရိယော၊
 ခက်ထန်သော ဝန်တိုခြင်းရှိ၏။ အရိယာသကော၊ အလှူခံဖြစ်သော ရဟန်း
 ပုဂ္ဂိုလ်များကိုအားဆဲရေး ရေရှုတ်တတ်၏။ ယောဝါသော ပုရိသော၊ အကြင်
 ယောကျ်ား သည်ထည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူ
 ရှင်တည်း။ အနုပ္ပဒါနရတော၊ အဘန်တလဲလဲ ပေးလှူခြင်း၌ မွေ့ထျော်
 တတ်၏။ တေသု၊ ထိုနှစ်ယောက် တို့တွင်၊ ကိံ နူခေါ၊ အဘယ်သူ ကံပင်
 ယျှင်၊ အရဟန္တော၊ ရဟန္တာတို့သည်၊ ပဌမံ၊ ငှေးဦးစွာ၊ ဥပသင်္ဂဟန္တော၊
 ကပ်ကုန် သည်ဖြစ်၍၊ ဥပသင်္ဂဟန္တော၊ ကပ်ကုန်ရာအံ့နည်း။ ဣတိ၊ ဤသို့၊
 ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာထုရား၊ ယောဝါသော ပုရိသော၊
 အကြင် ယောကျ်ား သည်ထည်း၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊
 မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏။ ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်းရှိ၏။
 ပရိဘာသကော၊ အလှူခံဖြစ်သော ရဟန်းပုဂ္ဂိုလ်များကိုအား ဆဲရေးရေရှုတ်
 တတ်၏။ တံ၊ ထိုယောကျ်ားကို၊ ကိန္တိ၊ အဘယ်သို့လျှင်၊ အရဟန္တော၊
 ရဟန္တာတို့သည်၊ ပဌမံ၊ ငှေးဦးစွာ၊ ဥပသင်္ဂဟန္တော၊ ကပ်ကုန်သည်ဖြစ်၍၊ ဥပ
 သင်္ဂဟန္တော၊ ကပ်ကုန်ထတ္တံ၊ နည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ ယောဝါသော
 ယောပုရိသော၊ အကြင်ယောကျ်ားသည်ထည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်
 စုံ၏။ ဒါနပတိ၊ အလှူရှင်တည်း။ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း
 ၌မွေ့ထျော်တတ်၏။ တံယောဝါသောယောကျ်ားကို သာလျှင်၊ အရဟန္တော၊
 ရဟန္တာတို့သည်၊ ပဌမံ၊ ငှေးဦးစွာ၊ ဥပသင်္ဂဟန္တော၊ ကပ်ကုန်သည်ဖြစ်၍၊
 ဥပသင်္ဂဟန္တော၊ ကပ်ကုန်ရာ၏။ ဣတိ၊ ဤသို့၊ အဝေါ၊ ဝျောက်၏။ သိဟ၊
 သိဟ၊ မဟာ၊ ငါထုထူးသည်၊ ဝုပ္ပမာနံ၊ ဆိုအပ်လတ္တံ့ သော၊ ယံဝစနံ၊ အကြင်
 စကားသည်၊ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို တွံ၊ သင်သည်၊ ကိံ မညသိ၊
 အဘယ်သို့အောက်ငှေ့သနည်း၊ ယောဝါသောပုရိသော၊ အကြင်ယောကျ်ား
 သည်ထည်း၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ
 ၏။ ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်းရှိ၏။ ပရိဘာသကော၊ အလှူခံဖြစ်
 သောရဟန်းပုဂ္ဂိုလ်များကိုအားဆဲရေးရေရှုတ်တတ်၏။ ယောဝါသောပုရိသော၊
 အကြင်ယောကျ်ားသည်ထည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊
 အလှူရှင်တည်း။ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း၌မွေ့ထျော်
 တတ်၏။ တံပုရိသံ၊ ထိုယောကျ်ားကို၊ ကဿနူခေါ၊ အဘယ်သူအား၊ ဒါနံ၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

အလ္လကု၊ အရဟန္တော၊ ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊ ပဋိဂ္ဂဏှန္တာ၊
 ခံကုန်သည်ဖြစ်၍၊ ပဋိဂ္ဂဏှယျံ၊ ခံကုန်ရာအနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေး
 တော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောဝါသောပုရိသော၊ အကြင်
 ယောက်ျားသည်လည်း၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရီ၊ မစ္ဆရီယ
 ငါးပါးနှင့်ပြည့်စုံ၏၊ ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်းရှိ၏၊ ပရိဘာသ
 ကော၊ အလ္လခံဖြစ်သော ရဟန်းပုဂ္ဂိုလ်တို့အား ဆဲရေး ရေရှုတ်တတ်၏၊
 ကိန္တိ၊ အဘယ်သို့လျှင်၊ တဿပုရိသဂ္ဂ၊ တိုသဒ္ဓါတရားနှင့် ပြည့်စုံသော
 ယောက်ျား၏၊ ဒါနံ၊ အလ္လကု၊ အရဟန္တော၊ ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦး
 စွာ၊ ပဋိဂ္ဂဏှန္တာ၊ ခံကုန်သည်ဖြစ်၍၊ ပဋိဂ္ဂဏှိယန္တိ၊ ခံကုန်လတ္တံ့နည်း၊ ဘန္တေ၊
 မြတ်စွာဘုရား၊ ယောဝါသောပုရိသော၊ အကြင်ယောက်ျားသည်လည်း၊
 သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏၊ ဒါနပတိ၊ အလ္လှင်ထည်း၊ အနုပ္ပဒါနရတော
 အဘန်တလဲလဲပေးလှူခြင်း၌ မွေ့ထျော်တတ်၏၊ တဿေဝ၊ ထိုယောက်ျား၊
 ဣသာလျှင်၊ ဒါနံ၊ အလ္လကု၊ အရဟန္တော၊ ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊
 ပဋိဂ္ဂဏှန္တာ၊ ခံကုန်သည်ဖြစ်၍၊ ပဋိဂ္ဂဏှယျံ၊ ခံကုန်ရာ၏၊ သီဟ၊ သီဟ၊
 မယာ၊ ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကား
 သည်၊ အတ္ထိရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တံ၊ သင်သည်၊ ကိ၊ မညထိ၊ အဘယ်
 သို့အားမှသာနည်း၊ ယောဝါသောပုရိသော၊ အကြင်ယောက်ျားသည်လည်း
 အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရီ၊ မစ္ဆရီယငါးပါးနှင့်ပြည့်စုံ၏၊ ကဒရိယော၊
 ခက်ထန်သော ဝန်တိုခြင်းရှိ၏၊ ပရိဘာသကော၊ အလ္လခံဖြစ်သောရဟန်း
 ပုဂ္ဂိုလ်တို့အား ဆဲရေးရေရှုတ်တတ်၏၊ ယောဝါသောပုရိသော၊ အကြင်
 ယောက်ျားသည်လည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏၊ ဒါနပတိ၊ အလ္လှင်
 ထည်း၊ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း၌ မွေ့ထျော်တတ်၏၊
 ဧတေသု၊ ထိုနှစ်ယောက်တို့တွင်၊ ကဿနုခေါ၊ အဘယ်သူအား၊ အရဟန္တော၊
 ရဟန္တာတို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ၊ ဓမ္မံ၊ ထရားကို၊ ဒေသေန္တာ၊ ဟောကုန်
 သည်ဖြစ်၍၊ ဒေသေယျံ၊ ဟောကုန်ရာသနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်
 မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောဝါသောပုရိသော၊ အကြင်ယောက်ျားသည်
 အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရီ၊ မစ္ဆရီယငါးပါးနှင့် ပြည့်စုံ၏၊ ကဒရိ
 ယော၊ ခက်ထန်သော ဝန်တိုခြင်းရှိ၏၊ ပရိဘာသကော၊ အလ္လခံဖြစ်သော
 ရဟန်းပုဂ္ဂိုလ်တို့အားဆဲရေးရေရှုတ်တတ်၏၊ ကိန္တိ၊ အဘယ်သို့လျှင်၊ တဿ
 ထိုယောက်ျားအား၊ အရဟန္တော၊ ရဟန္တာပုဂ္ဂိုလ်တို့သည်၊ ပဋ္ဌမံ၊ ရှေးဦးစွာ
 ဓမ္မံ၊ ထရားကို၊ ဒေသေန္တာ၊ ဟောကုန်သည်ဖြစ်၍၊ ဒေသိယန္တိ၊ ဟောကုန်

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာဂ.၀၀၈၊ ၁၈၁

လတ္တံ့နည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောစခေါသောပုဂ္ဂိုလ်သော၊ အကြင်
ယောကျ်ားသည်လည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏၊ ဒါနပတိ၊ အလှူရှင်
ထည်း၊ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း၌ မွေ့လျော်ထတ်၏၊
တဿေဝ၊ ထိုယောကျ်ားအားသာလျှင်၊ အရဟန္တော၊ ရဟန္တာတို့သည်၊
ပဋ္ဌမံ၊ ရှေးဦးစွာ၊ ဝေဠု၊ တရားကို၊ ဒေသေန္တော၊ ဟောကုန်သည်ဖြစ်၍၊ ဒေသေ
ယျံ၊ ဟောကုန်ရာ၏၊ ဣတံ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ သိဟ၊ သိဟ၊ မယာ၊
ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကားသည်၊
အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တံ၊ သင်သည်၊ ကိံမညသိ၊ အဘယ်သို့
အောက်မေ့သနည်း၊ ယောဝါသော ပုဂ္ဂိုလ်သော၊ အကြင်ယောကျ်ားသည်
လည်း၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏၊
ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်းရှိ၏၊ ပရိဘာသကော၊ အလှူခံဖြစ်
သောပုဂ္ဂိုလ်များပုဏ္ဏားတို့အားဆဲရေးရေရွတ်တတ်၏၊ ယောဝါသောပုဂ္ဂိုလ်သော၊
အကြင်ယောကျ်ားသည်လည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏၊ ဒါနပတိ၊
အလှူရှင်ထည်း၊ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း၌မွေ့လျော်
ထတ်၏၊ တေသု၊ ထိုနှစ်ယောက်တို့တွင်၊ ကဿန္ဓုခေါ၊ အဘယ်သူအား၊
ကဏ္ဍာဏော၊ ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စောသော အသံသည်၊
အတ္တဂ္ဂန္တိယျ၊ တက်ရာအံ့နည်း၊ ဣတံ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊
မြတ်စွာဘုရား၊ ယောသောပုဂ္ဂိုလ်သော၊ အကြင်ယောကျ်ားသည်လည်း၊
အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏၊ ကဒရိယော၊
ခက်ထန်သော ဝန်တိုခြင်းရှိ၏၊ ပရိဘာသကော၊ အလှူခံဖြစ်သောပုဂ္ဂိုလ်
ပုဏ္ဏားတို့အား ဆဲရေးရေရွတ်တတ်၏၊ ကိန္တိ၊ အဘယ်သို့လျှင်၊ တဿ၊ ထို
ယောကျ်ားအား၊ ကဏ္ဍာဏော၊ ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စော
သောအသံသည်၊ အတ္တဂ္ဂန္တိယျ၊ တက်ရာ၏၊ ဣတံ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ သိဟ၊
သိဟ၊ မယာ၊ ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်
စကားသည်၊ အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တံ၊ သင်သည်၊ ကိံမညသိ၊
အဘယ်သို့အောက်မေ့သနည်း၊ ယောဝါသောပုဂ္ဂိုလ်သော၊ အကြင်ယောကျ်ား

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

သည်လည်း၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ
 ၏။ ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်းရှိ၏။ ပရိဘာသကော၊ အလှူခံဖြစ်
 သော ရဟန်းပုဂ္ဂိုလ်တို့အား ဆဲရေးရေရွတ်တတ်၏။ ယောဝါပုရိသော၊
 အကြင်ယောကျ်ားသည်။ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူ
 ရှင်တည်း။ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း၌ မွေ့လျော်တတ်၏
 တေသု၊ ထိုနှစ်ယောက်တို့တွင်၊ ကောနုခေါ၊ အဘယ်သူသည်၊ ယညဒေဝ
 ပရိသံ၊ အကြင်အကြင်ပရိသတ်သို့၊ ဥပသင်္ကမေယျ၊ ကပ်ရာ၏။ ခတ္တိယ
 ပရိသံ၊ ယဒိ၊ မင်းပရိသတ်တို့ထည်းကောင်း၊ ဗြာဟ္မဏပရိသံ၊ ယဒိ၊ ပုဂ္ဂိုလ်
 ပရိသတ်သို့ ထည်းကောင်း၊ ဂဟပတိပရိသံ၊ ယဒိ၊ သူကြွယ်ပရိသတ်သို့
 ထည်းကောင်း၊ သမဏပရိသံ၊ ယဒိ၊ ရဟန်းပရိသတ်သို့ထည်းကောင်း၊ ဥပ
 သင်္ကမေယျ၊ ကပ်ရာ၏။ တံ၊ ထိုယောကျ်ားကို၊ ဝိသာရဒေါ၊ ရွံရှားခြင်းကင်း
 သည်ဖြစ်၍၊ အမက္ခိတူတော၊ မျက်နှာသာ ရှင်သည်ဖြစ်၍၊ ဥပသင်္ကမေယျ၊
 ကပ်ရာအံ့နည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊
 ယောဝေါပုရိသော၊ အကြင်ယောကျ်ားသည်၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊
 မစ္ဆရိ၊ မစ္ဆရိယငါးပါးနှင့်ပြည့်စုံ၏။ ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်း
 ရှိ၏။ ပရိဘာသကော၊ အလှူခံဖြစ်သောရဟန်းပုဂ္ဂိုလ်တို့အား ဆဲရေးရေရွတ်
 တတ်၏။ ကိံ၊ အဘယ်သို့၊ သော၊ ထိုယောကျ်ားသည်၊ ယညဒေဝပရိသံ၊
 အကြင်အကြင်ပရိသတ်သို့၊ ဥပသင်္ကမိဿတိ၊ ကပ်လတ္တံ့၊ ခတ္တိယပရိသံ
 ယဒိ၊ မင်းပရိသတ်သို့ ထည်းကောင်း၊ ဗြာဟ္မဏပရိသံ၊ ယဒိ၊ ပုဂ္ဂိုလ်ပရိ
 သတ်သို့ ထည်းကောင်း၊ ဂဟပတိပရိသံ၊ ယဒိ၊ သူကြွယ်ပရိသတ်သို့ထည်း
 ကောင်း၊ သမဏပရိသံ၊ ယဒိ၊ ရဟန်းပရိသတ်သို့ထည်းကောင်း၊ ဥပသင်္က
 မိဿတိ၊ ကပ်လတ္တံ့နည်း၊ တံ၊ ထိုပရိသတ်ကို၊ ဝိသာရဒေါ၊ ရွံရှားခြင်းကင်း
 သည်ဖြစ်၍၊ အမက္ခိတူတော၊ မျက်နှာသာ ရှင်သည်ဖြစ်၍၊ ဥပသင်္ကမိဿတိ
 ကပ်လတ္တံ့နည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောဝေါပုရိသော၊ အကြင်
 ယောကျ်ားသည်လည်း၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူရှင်
 တည်း။ အနုပ္ပဒါနရတော၊ အဘန်တလဲလဲပေးလှူခြင်း၌ မွေ့လျော်တတ်၏။
 သော၊ ထိုယောကျ်ားသည်၊ ယညဒေဝပရိသံ၊ အကြင်အကြင်ပရိသတ်သို့
 သာလျှင်၊ ဥပသင်္ကမေယျ၊ ကပ်ရာ၏။ ခတ္တိယပရိသံ၊ ယဒိ၊ မင်းပရိသတ်သို့
 ထည်းကောင်း၊ ဗြာဟ္မဏပရိသံ၊ ယဒိ၊ ပုဂ္ဂိုလ်ပရိသတ်သို့ထည်းကောင်း၊ ဂဟ
 ပတိပရိသံ၊ ယဒိ၊ သူကြွယ်ပရိသတ်သို့ထည်းကောင်း၊ သမဏပရိသံ၊ ယဒိ၊
 ရဟန်းပရိသတ်သို့ထည်းကောင်း၊ ဥပသင်္ကမေယျ၊ ကပ်ရာ၏။ တံ၊ ထိုပရိ

သတ္တကနိပါတ်ရုတိယပစ္ဆာသက-၆-အဗျာကတဝဂ်၊ ၁၈၃

သတ်သို့၊ ပိသာရဒေါ၊ ရွံရှားခြင်းကင်းသည်ဖြစ်၍၊ အမက်ဘူထော၊ မျက်နှာ
သာရွှင် သည်ဖြစ်၍၊ ဥပသင်္ကမေယျ၊ ကပ်ရာ၏။ ဣတိ၊ ဤသို့။ အဝေါစ၊
ညှောက်၏။ သိဟ၊ သိဟ၊ မယာ၊ ငါဘုရားသည်။ ဝုပ္ပမာနံ၊ ဆိုအပ်လတ္တံ့၊
သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို၊ တံ၊
သင်သည်။ ကိံမညထိ၊ အဘယ်သို့အောက်မေ့သနည်း။ ယောဝါသောပုဂ္ဂို
လော၊ အကြင်ယောက်ျားသည်လည်း၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရီ၊
မစ္ဆရီယာငါးပါးနှင့်ပြည့်စုံ၏။ ကဒရိယော၊ ခက်ထန်သော ဝန်တိုခြင်းရှိ၏။
ပရိဘာသကော၊ အလှူခံဖြစ်သော ရဟန်းပုဂ္ဂိုလ်အား ဆဲရေးရေရွတ်
တတ်၏။ ယောဝါသောပုဂ္ဂိုလော၊ အကြင်ယောက်ျားသည်လည်း။ သဒ္ဓေါ၊
သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူရှင်တည်း။ အနုပ္ပဒါနရတော၊ အဘန်
တလဲလဲပေးလှူခြင်း၌ မွေ့လျော်တတ်၏။ တေသု၊ ထိုနှစ်ယောက်တို့တွင်၊
ကောနုဒေါ၊ အဘယ်သူသည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်း
ကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကိုပြုလေ့
သူတို့၏ လားရာဖြစ်သော၊ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့် ကောင်းမြတ်သော၊
လောကံ၊ နတ်ပြည်သို့၊ ဥပပဇ္ဇေယျ၊ ကပ်၍ဖြစ်ရာအနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊
မေးတော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသော ပုဂ္ဂိုလော၊ အကြင်
ယောက်ျားသည်၊ အဿဒ္ဓေါ၊ သဒ္ဓါတရားမရှိ၊ မစ္ဆရီ၊ မစ္ဆရီယာငါးပါးနှင့်ပြည့်
စုံ၏။ ကဒရိယော၊ ခက်ထန်သောဝန်တိုခြင်းရှိ၏။ ပရိဘာသကော၊ အလှူခံ
ဖြစ်သောရဟန်း ပုဂ္ဂိုလ်အား ဆဲရေးရေရွတ်တတ်၏။ ကိံ၊ အဘယ်သို့။
သောပုဂ္ဂိုလော၊ ထိုယောက်ျားသည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်
ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို
ပြုသောသူတို့၏လားရာဖြစ်သော၊ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့်မြတ်သော၊ လော
ကံ၊ နတ်ပြည်သို့၊ ဥပပဇ္ဇေယာတိ၊ ကပ်၍ ဖြစ်လတ္တံ့၊ နည်း။ ဘန္တေ၊ မြတ်စွာ
ဘုရား၊ ယောစခေါသောပုဂ္ဂိုလော၊ အကြင်ယောက်ျားသည်လည်း၊ သဒ္ဓေါ၊
သဒ္ဓါတရားနှင့်ပြည့်စုံ၏။ ဒါနပတိ၊ အလှူရှင်တည်း။ အနုပ္ပဒါနရတော၊ အဘန်
တလဲလဲပေးလှူခြင်း၌ မွေ့လျော်တတ်၏။ သောပုဂ္ဂိုလော၊ ထိုယောက်ျား
သည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေ
သည်မှ၊ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကိုပြုသောသူတို့၏ လားရာဖြစ်
သော၊ သဂ္ဂံ၊ ရူပါရုံစသည်တို့ဖြင့်ကောင်းမြတ်သော၊ လောကံ၊ နတ်ပြည်သို့၊
ဥပပဇ္ဇေယျ၊ ကပ်၍ဖြစ်ရာ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ ဘဂဝတာ၊ မြတ်စွာ
ဘုရားသည်။ သဒ္ဓိဗ္ဗိကာနိ၊ မျက်မှောက်၌ ဖြစ်ကုန်သော၊ ယာနိမာနိဒါန

ပလာနိ၊ အကြင်အလ္လင်္ဂါအကျိုးတို့ကို၊ အက္ခာတာနိ၊ ဟောကြားအပ်ကုန်၏။
 ဣတ္ထိ၊ ဤမျက်မှောက်၌ဖြစ်သော အလ္လင်္ဂါအကျိုးတို့၌၊ အဟံ၊ အကျွန်ုပ်သည်၊
 ဘဂဝတော၊ မြတ်စွာဘုရားအား၊ ယဒ္ဓါယ၊ ယုံကြည်သဖြင့်၊ နဂစ္ဆာမိ၊ ထိသည်
 မဟုတ်၊ အဟံပိ၊ အကျွန်ုပ်သည်လည်း၊ တောနိ၊ ဤမျက်မှောက်၌ဖြစ်သော
 အလ္လင်္ဂါအကျိုးတို့ကို၊ ဇာနာမိ၊ သိ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်
 သည်။ ဒါယကော၊ သံဃာအားပေးလှူတတ်၏။ ဒါနပတိ၊ အလှူရှင်တည်း။
 ဖံ၊ အကျွန်ုပ်ကို၊ အရဟန္တော၊ ရဟန္တာတို့သည်။ ပဋ္ဌမံ၊ ရှေးဦးစွာ၊ အနု
 ကမ္မန္တာ၊ အစဉ်သနားကုန်သည်ဖြစ်၍၊ အနုကမ္မန္တိ၊ အစဉ်သနားကုန်၏။
 ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ ဒါယကော၊ သံဃာအားပေး
 လှူတတ်သော၊ ဒါနပတိ၊ အလှူရှင်သည်။ ဖံ၊ အကျွန်ုပ်ကို၊ အရဟန္တော၊ ရဟန္တာ
 တို့သည်။ ပဋ္ဌမံ၊ ရှေးဦးစွာ၊ ဥပသင်္ကမန္တာ၊ ကပ်ကုန်သည်ဖြစ်၍၊ ဥပသင်္က
 မန္တိ၊ ကပ်ကုန်၏။ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ ဒါယကော၊
 ပေးလှူတတ်၏။ ဒါနပတိ၊ အလှူရှင်တည်း။ မဟံ၊ အကျွန်ုပ်၏။ ဒါနံ၊ အလှူဝတ္ထု
 ကို၊ အရဟန္တော၊ ရဟန္တာတို့သည်။ ပဋ္ဌမံ၊ ရှေးဦးစွာ၊ ပရိဂ္ဂဏန္တာ၊ ခံကုန်
 သည်ဖြစ်၍၊ ပရိဂ္ဂဏန္တိ၊ ခံကုန်၏။ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်
 သည်။ ဒါယကော၊ သံဃာတော်အားပေးလှူတတ်၏။ ဒါနပတိ၊ အလှူရှင်
 တည်း။ မဟံ၊ အကျွန်ုပ်သည်။ အရဟန္တော၊ ရဟန္တာတို့သည်။ ပဋ္ဌမံ၊ ရှေးဦး
 စွာ၊ ဝေဠံ၊ တရားကို၊ ဒေသေန္တော၊ ဟောကုန်သည်ဖြစ်၍၊ ဒေသေန္တိ၊ ဟော
 ကုန်၏။ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ ဒါယကော၊ သံဃာ
 တော်အားပေးလှူတတ်၏။ ဒါနပတိ၊ အလှူရှင်တည်း။ မဟံ၊ အကျွန်ုပ်အား၊
 ကဏ္ဍာဏော၊ ကောင်းသော၊ ကိတ္တိသဒ္ဓေါ၊ ကျော်စောသော အသံသည်။
 အပ္ပုဂ္ဂတော၊ တက်၏။ ဘိ၊ အပ္ပုဂ္ဂဘော၊ အအယ်သို့ တက်သနည်း။
 သိဟော၊ သိဟအမည်ရှိသော၊ သေနာပတိ၊ စစ်သူကြီးသည်။ ဒါယကော၊
 သံဃာတော်အားပေးလှူတတ်၏။ ကာရကော၊ အမှုကြီးဖော်ကို ပြုတတ်
 ၏။ သံဗုပဋ္ဌကော၊ သံဃာအား သုပ်ကျွေးတတ်၏။ ဣတိ၊ ဤသို့၊ အပ္ပုဂ္ဂ
 တော၊ တက်၏။ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်သည်။ ဒါယ
 ကော၊ သံဃာအား ပေးလှူ တတ်သော၊ ဒါနပတိ၊ အလှူရှင်သည်။ ဟညဒေဝ
 ပရိသံ၊ အကြင်ပရိသတ်သို့၊ ဥပသင်္ကမိ၊ ကပ်၏။ ခတ္ထိယပရိသံယမိ၊ မင်း
 ပရိသတ်သို့ ထည်းကောင်း၊ ဗြဟ္မဏပရိသံယမိ၊ ပုဂ္ဂိုလ်ပရိသတ်သို့ထည်း
 ကောင်း၊ ဂဟပတိ ပရိသံယမိ၊ သူကြွယ်ပရိသတ်သို့ ထည်းကောင်း၊
 သမဏပရိသံယမိ၊ ရဟန်းပရိသတ်သို့ထည်းကောင်း၊ ဥပသင်္ကမိ၊ ကပ်၏။

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၆-အဗျာကတဝဂ်၊ ၁၈၅

တံ၊ ဣပရိ သတ်သို့၊ ဝိသာရဒေါ၊ ရဲရင့်သည်ဖြစ်၍၊ အမင်္ဂီဘူတော၊ မျက်နှာ
 သာရွှင်သည်ဖြစ်၍၊ ဥပထက်မာပိ၊ ကင်၏၊ ဘန္တေ၊ မြတ်စွာထုရားဘဂဝ
 တာ၊ မြတ်စွာထုရားသည်၊ သန္တိဋ္ဌိကာနိ၊ မျက်မှောက်၌ ဖြစ်ကုန်သော၊ ယာနိ
 ဣမာနိဒါနပထာနိ၊ အကြင်အလှူ၏အကျိုးတို့ကို၊ အက္ခာတာနိ၊ ဟောတော်
 မူအပ်ကုန်၏၊ ဧတ္ထ၊ ဤမျက်မှောက်၌ ဖြစ်သောအလှူ၏အကျိုးတို့၌၊ အဟံ၊
 အကျွန်ုပ်သည်၊ ဘဂဝတော၊ မြတ်စွာထုရားအား၊ သဒ္ဓါယ၊ ယုံကြည်သဖြင့်၊
 နဂစ္ဆာမိ၊ ထိသည်မဟုတ်၊ အာတိ၊ အကျွန်ုပ်သည်လည်း၊ တောနိ၊ ဤမျက်
 မှောက်၌ဖြစ်သောအလှူ၏အကျိုးတို့ကို၊ ဇာနာမိ၊ ထိပါ၏၊ ဘန္တေ၊ မြတ်စွာ
 ထုရား၊ ခေါ၊ စင်စစ်၊ အကျွန်ုပ်ကို၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ဝိဟ၊
 ထိဟ၊ ဒါယကော၊ သံဃာတော်အားပေးလှူတတ်၏၊ ဒါနပတိ၊ အလှူရှင်
 တည်း၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်
 မှ၊ ပရိ၊ နောက်၌၊ သဂတိံ၊ ကောင်းမှုကိုပြုသောသူတို့၏ထားရာဖြစ်သော၊ သင်္ဂံ၊
 ရူပါရုံစသည်တို့ဖြင့်မြတ်သော၊ ယောကံ၊ နတ်ပြည်သို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်
 ၏၊ ဣတိဝေံ၊ ဤသို့၊ ယဉ္ဇဝစနံ၊ အကြင်စကားကိုလည်း၊ အာဟ၊ ဆို၏၊ ဧတံ၊
 ဤစကားကို၊ အဟံ၊ ငါသည်၊ နဇာနာမိ၊ မထိ၊ ဧတ္ထပပန၊ ဤစကား၌လည်း၊
 အဟံ၊ အကျွန်ုပ်သည်၊ သဒ္ဓါယ၊ ယုံကြည်သဖြင့်၊ ဂစ္ဆာမိ၊ ထိ၏၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ ဆို၏၊ ဝိဟ၊ ထိဟ၊ ဧတံ၊ ဤစကားသည်၊ ဧဝံ၊ ဤသို့ဟောထော်မူ
 တိုင်းမှန်ပေ၏၊ ဝိဟ၊ ထိဟ၊ ဧတံ၊ ဤစကားသည်၊ ဧဝံ၊ ဤသို့ဟောထော်မူ
 တိုင်းမှန်ပေ၏၊ ဝိဟ၊ ထိဟ၊ ဒါယကော၊ သံဃာအားပေးလှူတတ်သော၊
 ဒါနပတိ၊ အလှူရှင်သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်း
 ကြောင့်၊ မရတာ၊ သေသည်မှ၊ ပရိ၊ နောက်၌၊ သဂတိံ၊ ကောင်းမှုကိုပြုသော
 သူတို့၏ထားရာဖြစ်သော၊ သင်္ဂံ၊ ရူပါရုံစသည်တို့ဖြင့်မြတ်သော၊ ယောကံ၊
 နတ်ပြည်သို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊
 ဣတိ၊ ဤသို့၊ သဟံ၊ ကြားအပ်ပါ၏။ ။

စတုတ္ထသုတ်ပြီး၏

ထိက္ခဝေ၊ ရဟန်းတို့၊ တထာဂတဿ၊ ငါထုရား၏၊ အရက္ခေယျာ၊
 မစောင့်ရှောက်အပ်ကုန်သောတရားတို့သည်၊ ဣမာနိစက္ကာရိ၊ ဤထေးပါးတို့
 တည်း၊ တိဟိစ၊ သုံးပါးသော အကြောင်းတို့ဖြင့်လည်း၊ တထာဂတဿ၊
 ငါထုရားအား၊ အနုပပဇ္ဇော၊ မစွပ်စွဲအပ်၊ တထာဂတဿ၊ ငါထုရား၏၊ စက္ကာ
 ရိ၊ ထေးပါးကုန်သော၊ အရက္ခေယျာနိ၊ မစောင့်ရှောက်အပ်ကုန်သောတရား

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

တို့သည်၊ ကတမာနိ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တထာဂတော၊ ငါတုရားသည်၊ ပရိသုဒ္ဓကာယသမာစာရော၊ စင်ကြယ်သောကိုယ် အကျင့်ရှိ၏၊ တထာဂတော၊ ငါတုရားသည်၊ မေ၊ ငါ၏၊ ဣဒံ၊ ဤကား၊ ယဒုရိက် ကို၊ ပရော၊ သူတပါးသည်၊ မာအညာထိ၊ မထိစေထင့်၊ ဣတိ၊ ဤသို့၊ ယံကာယ နုဗ္ဗရိတံ၊ အကြင်ကိုယ်ဖြင့်မကောင်းသောအကျင့်ကို၊ ရက္ခေယျ၊ စောင့်ရှောက် ရာ၏၊ တထာဂတဿ၊ ငါတုရားအား၊ တံကာယနုဗ္ဗရိတံ၊ ထိုကိုယ်ဖြင့်မကောင်း သောအကျင့်ကိုကျင့်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တထာဂ တော၊ ငါတုရားသည်၊ ပရိသုဒ္ဓဝစိသမာစာရော၊ စင်ကြယ်သောနှုတ်အကျင့် ရှိတော်မူ၏၊ တထာဂတော၊ ငါတုရားသည်၊ မေ၊ ငါအား၊ ဣဒံ၊ ဤဝစိဒုရိက် ကို၊ ပရော၊ သူတပါးသည်၊ မာအညာထိ၊ မထိစေထင့်၊ ဣတိ၊ ဤသို့၊ ယံဝစိ နုဗ္ဗရိတံ၊ အကြင်နှုတ်ဖြင့် မကောင်းသော အကျင့်ကို၊ ရက္ခေယျ၊ စောင့် ရှောက်ရာ၏၊ တထာဂတဿ၊ ငါတုရား၏၊ တံဝစိနုဗ္ဗရိတံ၊ ထိုနှုတ်ဖြင့် မကောင်းသောအကျင့်သည်၊ နုတ္ထိ၊ မရှိ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တထာဂတော၊ ငါတုရားသည်၊ ပရိသုဒ္ဓမနောသမာစာရော၊ စင်ကြယ်သောစိတ်အကျင့်ရှိ၏ တထာဂတော၊ ငါတုရားသည်၊ မေ၊ ငါအား၊ ဣဒံ၊ ဤမနောဒုရိက်ကို၊ ပရော သူတပါးသည်၊ မာအညာထိ၊ မထိစေထင့်၊ ဣတိ၊ ဤသို့၊ ယံမနောနုဗ္ဗရိတံ၊ အကြင်စိတ်ဖြင့်မကောင်းသောအကျင့်ကို၊ ရက္ခေယျ၊ စောင့်ရှောက်ရာ၏၊ တထာဂတဿ၊ ငါတုရားအား၊ တံမနောနုဗ္ဗရိတံ၊ ထိုစိတ်ဖြင့်မကောင်း သောအကျင့်သည်၊ နုတ္ထိ၊ မရှိ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တထာဂတော၊ ငါတုရား သည်၊ ပရိသုဒ္ဓါဇီဝေါ၊ စင်ကြယ်သောအသက်မွေးခြင်းရှိ၏၊ တထာဂတော ငါတုရားသည်၊ မေ၊ ငါအား၊ ဣဒံ၊ ဤယုတ်မာသော အသက်မွေးခြင်းကို၊ ပရော၊ သူတပါးသည်၊ မာအညာထိ၊ မထိစေထင့်၊ ဣတိ၊ ဤသို့၊ ယံမိစ္ဆာအာ ဇီဝံ၊ အကြင်ယုတ်မာသောအသက်မွေးခြင်းကို၊ ရက္ခေယျ၊ စောင့်ရှောက်ရာ ၏၊ တထာဂတဿ၊ ငါတုရားအား၊ သောမိစ္ဆာအာဇီဝေါ၊ ထိုယုတ်မာသော အသက်မွေးခြင်းသည်၊ နုတ္ထိ၊ မရှိ၊ တထာဂတဿ၊ ငါတုရားသည်၊ အရက္ခေ ယျာနိ၊ မစောင့်ရှောက်အပ်သောတရားတို့သည်၊ ဣမာနိဝတ္ထာရိ၊ ဤလေးပါး တို့တည်း၊ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ တီဟိ၊ သုံးပါးသောအ ကြောင်းတို့ဖြင့်၊ တထာဂတဿ၊ ငါတုရားအား၊ အနုပဝဇ္ဇော၊ မစွပ်စွဲအပ် သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တထာဂတော၊ ငါတုရားသည်၊ ဝေမ္မာ၊ တရား ကို၊ သွာခါတော၊ ကောင်းစွာ ဟောတော်မူအပ်၏၊ တတြိ၊ ထိုသို့မြတ်စွာ တုရား၏ကောင်းစွာဟောအပ်သောတရား၌၊ ဝတ၊ စင်စစ်၊ ဝံ၊ ငါတုရားကို၊

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၁၈၇

သမထောဝါ၊ ရဟန်းသည်လည်းကောင်း၊ ဗြာဟ္မဏောဝါ၊ ပုစ္ဆားသည်
လည်းကောင်း၊ ဧဝေါဝါ၊ နတ်သည်လည်းကောင်း၊ မာရောဝါ၊ မာရ်သည်
လည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည်လည်းကောင်း၊ ထောကတ္ထိ၊ ထောကန္တိ
ကောမိဝါ၊ ထရံတယောကံသောသူသည်လည်းကောင်း၊ ဣတိမိ၊ ဤသို့သော
အကြောင်းကြောင့်လည်း၊ တံ၊ အရှင်တုရားသည်၊ ဓမ္မော၊ ထရားထေဘ်ကို၊
နုသ္မာခါတော၊ ကောင်းစွာမဟောအပ်၊ ဣတိ၊ ဤသို့၊ သဟဓမ္မေန၊ အကြောင်း
နှင့်တကွ၊ ပရိစောဒေဿတိ၊ စောဒနာထွက်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဇေတိ
မိတ္တံ၊ ထိုသို့မကောင်းသဖြင့် ဟောအပ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်
ကြောင်းမဟုတ်သောထရား အရှင်တုရားသည်ထရားကို မကောင်းသဖြင့်
ဟောအပ်၏ဟု ဆန့်ကျင်ဘက်ဖြစ်၍လည်း သော ပုဂ္ဂိုလ်တည်းဟူသောနှစ်
ပါးသောအကြောင်းကို၊ နုသမနူပဿာမိ၊ မြင်တော်မမူ၊ ဘိက္ခုဝေ၊ ရဟန်း
တို့၊ အဟံ၊ ငါတုရားသည်၊ ဇေတိမိတ္တံ၊ ထိုသို့မကောင်းသဖြင့် ဟောအပ်
သောဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်း မဟုတ်သောထရားအရှင်တုရား
သည်ထရားကိုမကောင်းသဖြင့်ဟောအပ်၏ ဟု ဆန့်ကျင်ဘက်ဖြစ်၍လည်း
သော ပုဂ္ဂိုလ်တည်းဟူသောနှစ်ပါးသောအကြောင်းကို၊ အသမနူပဿန္တော
မြင်တော်မမူသည်ဖြစ်၍၊ ဝေမပ္ပတ္တော၊ ကုန်ငြင်းခြင်းသို့ ရောက်သည်ဖြစ်
၍၊ အာယပ္ပတ္တော၊ ဘေးမရှိခြင်းသို့ရောက်သည်ဖြစ်၍၊ ဝေသာရဇ္ဇပ္ပတ္တော၊
ရဲရင့်ခြင်းသို့ရောက်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊
ခေါပန၊ စင်စစ်၊ သာဝကာနံ၊ တပည့်သားတို့အား၊ နိဗ္ဗာနဂါမိနိပရိပဒေါ၊ နိဗ္ဗာန်
သို့ရောက်ကြောင်း အကျင့်ကို၊ သုပညတ္တော၊ ကောင်းစွာပညတ်အပ်၏၊
ယထာ၊ သကြင်အခြင်း အရာအားဖြင့်၊ ပရိပန္နော၊ ကျင့်ကုန်သော၊ မမ၊
ငါတုရား၏၊ သာဝကာ၊ တပည့်သားတို့သည်၊ အာသဝါနံ၊ အာသဝေတရား
တို့၏၊ ဝေယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊ အာသဝေ တရားမရှိသော၊
စေတောပိရတ္ထိ၊ စိတ်၏ကိလေသာတို့မှ လွတ်ခြင်းဟု ဆိုအပ်သောအရ
ဟတ္ထုဒိလံသမာမိကိုလည်းကောင်း၊ ပညာပိရတ္ထိ၊ ကိလေသာမှလွတ်သော
အရဟတ္တုဒိလံ ပညာကို လည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော
ကိုယ်၏အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူး
သောညာဏ်ဖြင့်သိ၍၊ သန္တိကတ္တော၊ မျက်မှောက်ပြု၍၊ ဝိဟရန္တိ၊ နေကုန်၏၊
တဩ၊ ထိုသို့တပည့်တို့အား၊ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကိုပညတ်ရာ
၌၊ ဝတ၊ စင်စစ်၊ ဓံ၊ ငါတုရားကို၊ သမထောဝါ၊ ရဟန်းသည်လည်းကောင်း၊
ဗြာဟ္မဏောဝါ၊ ပုစ္ဆားသည် လည်းကောင်း၊ ဧဝေါဝါ၊ နတ်သည်လည်း

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ကောင်း၊မာရောဝါ၊မာရ်သည် ထည်းကောင်း၊ဗြဟ္မာဝါ၊ဗြဟ္မာသည်ထည်း
 ကောင်း၊ လောကဗျို၊လောကန္တံ၊ ကောဝိဝါ၊တရံထရောက်သော သူသည်
 ထည်းကောင်း၊ ဣတိဝိ၊ဤသို့သောအကြောင်းကြောင့်ထည်း၊ တေ၊အရှင်
 သုရား၏၊ သာဝကာနံ၊တပည့်သားတို့အား၊ နိဗ္ဗာနဂါမိနိပဗ္ဗိပဒါ၊ နိဗ္ဗာန်သို့
 ရောက်ကြောင်းအကျင့်ကို၊နသုပညတ္တော၊ကောင်းစွာမပညတ်အပ်၊ယထာ၊
 အကြင်အခြင်း အရာအားဖြင့်၊ ပဗ္ဗိပန္နာ၊ကျင့်ကုန်သော၊ တဝ၊အရှင်ထုရား
 ၏၊ သာဝကာ၊တပည့်တို့သည်၊ အာသဝါနံ၊အာသဝေါတရားတို့၏၊ ခယာ၊
 ကုန်ခြင်းကြောင့်၊(ပ)၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ပြည့်စုံ
 စေ၍၊ ဝိဟရန္တိ၊နေကုန်၏၊ ဣတိ၊ဤသို့၊ သဟဓမ္မေန၊အကြောင်းနှင့်တကွ၊
 ပဗ္ဗိစောဒေသတိ၊စောဒနာထက္ကံ၊ ဘိက္ခဝေ၊ရဟန်းတို့၊ တေနိမိတ္တံ၊ထိုသို့
 မကောင်းသဖြင့် ပညတ်အပ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း
 မဟုတ်သောအကျင့်ကရားအရှင်ထုရားသည်အကျင့်တရားကို ကောင်းစွာ
 မပညတ်အပ်မကောင်းသဖြင့်ပညတ်အပ်၏ဟု ဆန့်ကျင်ဘက်ဖြစ်၍ တည်
 သောပုဂ္ဂိုလ်တည်းဟူသော နှစ်ပါးသောအကြောင်းကို၊ နသမန္နပသာမိ၊
 မြင်တော်မူဘိက္ခဝေ၊ရဟန်းတို့၊အဟံ၊ငါထုရားသည်၊ တေနိမိတ္တံ၊ထိုသို့
 မကောင်းသဖြင့် ပညတ်အပ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက် ကြောင်း
 မဟုတ်သောအကျင့်တရားအရှင်ထုရားသည်အကျင့်တရားကို ကောင်းစွာ
 မပညတ်အပ်မကောင်းသဖြင့် ပညတ်အပ်၏ဟုဆန့်ကျင်ဘက်ဖြစ်၍တည်
 သောပုဂ္ဂိုလ်တည်းဟူသောနှစ်ပါးသောအကြောင်းကို၊အသမန္နပသာမော၊
 မမြင်သည်ဖြစ်၍၊ ဝေပပ္ပတ္တော၊ကုန်ငြိမ်းခြင်းသို့ ရောက်သည်ဖြစ်၍၊ အာ
 ဖပ္ပတ္တော၊ဘေးမရှိခြင်းသို့ရောက်သည်ဖြစ်၍၊ဝေသာရဇ္ဇပ္ပတ္တောရေရင့်ခြင်း
 သို့ရောက်သည်ဖြစ်၍၊ဝိဟရမိ၊နေထေင်မုဆံ့၊ ဘိက္ခဝေ၊ရဟန်းတို့၊ခေါပန၊
 စင်စစ်၊ အနေကသတာ၊အရာမကများစွာ ကုန်သော၊ မေ၊ငါထုရား၏၊သာ
 ဝကပရိသာ၊တံပည့်ပရိတ်သတ်တို့သည်၊ အာသဝါနံ၊အာသဝေါတရားတို့
 ၏၊ခယာ၊ကုန်ခြင်းကြောင့်၊(ပ)၊ သန္တိကတွာ၊မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊
 ပြည့်စုံစေ၍၊ ဝိဟရန္တိ၊နေကုန်၏၊တတြိ၊ထိုသို့အရာမကများစွာ ကုန်သော
 တပည့်သားပရိသတ်တို့၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အရ
 ဘတ္တဗိုလ်သို့ကပ်၍ နေရာ၌ ထည်းကောင်း၊ ဝတ၊စင်စစ်၊မံ၊ငါထုရားကို၊
 သမဏောဝါ၊ ရဟန်းသည် ထည်းကောင်း၊ ဗြဟ္မဏောဝါ၊ပုဏ္ဏားသည်
 ထည်းကောင်း၊ ဒေဝေါဝါ၊နတ်သည်ထည်းကောင်း၊ မာရောဝါ၊မာရ်သည်

သတ္တကန်ပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာကထဝဂ်၊ ၁၀၉

လည်းကောင်း၊ ဗြဟ္မာဝါ၊ ဗြဟ္မာသည် လည်းကောင်း၊ ယောကတ္ထိ၊ ယောက
 န္ဋိ၊ ကောဗိဝါ၊ တရုံတယောကံသောသုသည် လည်းကောင်း၊ ဣတိ၊ ဤသို့
 လည်း၊ တေ၊ သင်အား၊ အနေကသတ၊ အရာမကများစွာကုန်သော၊ သာ
 ဝကပရိသာ၊ တပည့်ပရိသတ်တို့သည်၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊
 ခယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊ အာသဝေါတရားမရှိသော၊ စေတော
 ဝိရတ္တိံ၊ စိတ်၏ကိလေသာတို့မှ လွတ်ခြင်းဟု ဆိုအပ်သော အရဟတ္တဖိုလ်
 သမာဓိကို လည်းကောင်း၊ ပညာဝိရတ္တိံ၊ ကိလေသာတို့မှ လွတ်သော အရ
 ဟတ္တဖိုလ်ပညာကို လည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏
 အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဉာဏ်
 ဖြင့်သိ၍၊ သတ္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရန္တိ၊
 နေကုန်၏၊ ဣတိ၊ ဤသို့၊ သဟဓမ္မေန၊ အကြောင်းနှင့်တကွ၊ ပဋိစောဒေသတိ၊
 စောဒနာထတ္တံ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တေနိမိတ္တံ၊ ထိုသို့အရှင် ဘုရား၏
 အရာမက များစွာသော တပည့်သားပရိသတ်တို့သည် အာသဝေါတရား
 တို့၏ကုန်ခြင်းကြောင့် အရဟတ္တဖိုလ်သို့ကပ်၍ နေသည်မဟုတ် ဆန့်ကျင်
 ဘက်ဖြစ်၍ တည်သောပုဂ္ဂိုလ်တည်းဟူသောအကြောင်းကို၊ နသမနူပဿာ
 မိ၊ မြင်တော်မမူ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အတံ၊ ငါဘုရားသည်၊ တေနိမိတ္တံ၊
 ထိုသို့အရှင်ဘုရား၏အရာမကများစွာသောတပည့်သား ပရိသတ်တို့သည်
 အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အရဟတ္တဖိုလ်သို့ကပ်၍ နေသည်
 မဟုတ်ဆန့်ကျင်ဘက်ဖြစ်၍ တည်သောပုဂ္ဂိုလ်တည်းဟူသောအကြောင်း
 ကို၊ အသမနူပဿာန္တော၊ မမြင်သည်ဖြစ်၍၊ ခေမပ္ပက္ကော၊ ကုန်ပြီးခြင်းသို့
 ရောက်သည်ဖြစ်၍၊ အဘယပ္ပက္ကော၊ စားမရှိခြင်းသို့ ရောက်သည်ဖြစ်၍၊
 ဝေသာရဇ္ဇပ္ပက္ကော၊ ရဲရင့်ခြင်းသို့ ရောက်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေထော်
 မူ၏၊ ဣမေဟိ၊ ဤသို့သဘောရှိကုန်သော၊ ဘီဟိ၊ သုံးပါးကုန်သောအကြောင်း
 တို့ဖြင့်၊ တထာဂတဿ၊ ငါ့ဘုရားသည်၊ အနုပဝဇ္ဇော၊ မစွပ်စွဲအပ်၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ တထာဂတဿ၊ ငါ့ဘုရားသည်၊ အရက္ခေယျာနံ၊ မစောင့်ရှောက်
 အပ်သော တရားတို့သည်၊ ဣမာနိခေါစက္ကာရိ၊ ဤလေးပါးတို့တည်း၊ ဣမေ
 ဟိ၊ ဤသို့သဘောရှိကုန်သော၊ ဘီဟိ၊ သုံးပါးကုန်သော အကြောင်းတို့ဖြင့်၊
 တထာဂတဿ၊ ငါ့ဘုရားသည်၊ အနုပဝဇ္ဇော၊ မစွပ်စွဲအပ်၊ ဣတိ၊ ဤသို့၊
 အဝေါစ၊ မိန့်တော်မူ၏ ။

ပဉ္စမသုတ်ပြီး၏။

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ဘန္တေ၊ အရှင်ထုရားကံသပံ၊ ဣဒံသုတ္တံ၊ ဤကိမ်ိလသုတ်ကို၊ မေမယော၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သဗ္ဗခါ၊ မျက်မှောက်ထော်၌၊ ဝေဝံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံသုတံ၊ အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ ကိမ်ိလထာယံ၊ ကိမ်ိလမြို့၌၊ ဝေဠု၊ ဝေဠု၊ ဝေဠုဝန်ကျောင်းထော်၌၊ ဝိဟရတိ၊ နေထော်မူ၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မာကိမ်ိလေသော၊ အရှင်ကိမ်ိလသည် ယောန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ ထေန၊ ထိုအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏၊ ဥပသကံမိတွာ၊ ကပ်ပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓေခေါ၊ ထိုင်နေပြီးသော၊ အာယသ္မာကိမ်ိလေသော၊ အရှင်ကိမ်ိလသည်၊ ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧထံဝစနံ၊ ဤစကားကို၊ အဝေါစ၊ ဝျှောက်၏၊ ကိံအဝေါစ၊ အဘယ်သို့ဝျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ ယေနဟေထုနာ၊ အကြင်အကြောင်းကြောင့်၊ ယေနပစ္စယေန၊ အကြင် အထောက် အပံ့ကြောင့်၊ တထာဂတေ၊ မြတ်စွာထုရားသည်၊ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်တော်မူသည်ရှိသော်၊ သဒ္ဓမ္မော၊ သူတော်ကောင်းတို့၏တရားဟုဆိုအပ်သောသာသနာထော်သည်၊ ဝိရုဠိတိကော၊ ကြာမြင့်စွာထည်ခြင်းရှိသည်၊ နဟောတိ၊ မဖြစ်၊ သောဟေတု၊ ထိုအကြောင်းသည်၊ ကောနူခေါ၊ အဘယ်နည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်၊ ကောနူခေါ၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျှောက်၏၊ ကိမ်ိလ၊ ကိမ်ိလ၊ ဣဝဤထောက၌၊ တထာဂတေ၊ မြတ်စွာထုရားသည်၊ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်တော်မူသည်ရှိသော်၊ ဘိက္ခု၊ မဟာနး၊ ယောကျ်ားတို့ သည်ထည်းကောင်း၊ ဘိက္ခု၊ နိယော၊ ရဟန်းမိန့်မတို့သည်ထည်းကောင်း၊ ဥပါသကာ၊ ဥပါသကာယောကျ်ားတို့ သည်ထည်းကောင်း၊ ဥပါသိကာ၊ ဥပါသိကာမိန့်မတို့သည်ထည်းကောင်း၊ သတ္တရိ၊ မြတ်စွာထုရား၌၊ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကို မနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏၊ ဓမ္မေ၊ တရား၌၊ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကို မနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏၊ သံဃော၊ သံဃာ၌၊ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကို မနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကို

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၁၉၁

မနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ သမာဓိတ္ထိံ၊ သမာဓိတရား၌၊ အဂါရဝါ၊ ရိုးသခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကိုမနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ အပ္ပမာဒေ၊ မဝေမထျှော့ခြင်းသဟိတရား၌ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကိုမနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ ပဋိသန္တရေ၊ ဝေ့စပ်ခြင်းတရား၌၊ အဂါရဝါ၊ ရိုသေခြင်းမရှိကုန်သည်ဖြစ်၍၊ အပ္ပဋိဿာ၊ စကားကိုမနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ ကိမိထ၊ ကိမိထ၊ ယေနဟေတုနာ၊ အကြင်အကြောင်းကြောင့်၊ ယေနပစ္စယန၊ အကြင်အထောက်အပံ့ကြောင့် တထာဂတေ၊ ငါတုရားသည်၊ ပရိနိဗ္ဗတေ၊ ပရိနိဗ္ဗာန်ရံသည်ရှိသော်၊ သဒ္ဓမ္မော၊ သူတော်ကောင်းတရားသည်၊ ဝိရုဋ္ဌိတိကော၊ ကြာမြင့်စွာတည်ခြင်းရှိသည်၊ နဟောတိ၊ မဖြစ်၊ သောဟေတု၊ ထိုအကြောင်းသည်၊ အယံခေါ၊ ဤသည်ပင်တည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်၊ အယံခေါ၊ ဤသည်ပင်တည်း၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာတုရား ယေနဟေတုနာ၊ အကြင်အကြောင်းဖြင့်၊ ယေနပစ္စယေန၊ အကြင်အထောက်အပံ့ဖြင့်၊ တထာဂတေ၊ ငါတုရားသည်၊ ပရိနိဗ္ဗတေ၊ ပရိနိဗ္ဗာန်ရံသည်ရှိသော်၊ သဒ္ဓမ္မော၊ သူတော်ကောင်းတရားသည်၊ ဝိရုဋ္ဌိတိကော၊ ကြာမြင့်စွာတည်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ သောဟေတု၊ ထိုအကြောင်းသည်၊ ကောပန၊ အဘယ်နည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်၊ ကောပန၊ အဘယ်နည်း၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ ကိမိထ၊ ကိမိထ၊ ဣတေ၊ ဤထောက၌၊ တထာဂတေ၊ ငါတုရားသည်၊ ပရိနိဗ္ဗတေ၊ ပရိနိဗ္ဗာန်ရံသည်ရှိသော်၊ ဘိက္ခု၊ ရဟန်းယောကျ်ား တို့သည်ထည်းကောင်း၊ သိက္ခ၊ နိယော၊ ရဟန်းမိန်းမတို့သည်ထည်းကောင်း၊ ဥပါသကာ၊ ဥပါသကာယောကျ်ားတို့သည် ထည်းကောင်း၊ ဥပါသိကာယော၊ ဥပါသိကာမိန်းမ တို့သည်ထည်းကောင်း၊ သတ္တရိ၊ မြတ်စွာတုရား၌၊ သဂါရဝါ၊ ရိုသေခြင်း ရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကားကို နာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ ဝေဗ္ဗ၊ တရား၌၊ သဂါရဝါ၊ ရိုသေခြင်းရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကားကိုနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ သံစော၊ သံစာ၌၊ သဂါရဝါ၊ ရိုသေခြင်းရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကားကိုနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ သဂါရဝါ၊ ရိုသေခြင်းရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကားကိုနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏။ သမာဓိတ္ထိံ၊ သမာဓိ၌၊ သဂါရဝါ၊ ရိုသေခြင်းရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကား

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ကိုနာယူကုန်သည်ဖြစ်၍၊ ဝိဟရန္တိ၊ နေကုန်၏၊ အပ္ပမာဒေ၊ မဝေမထေ့သော
 လတိတရား၌၊ သဂါရဝါ၊ ရှိသေခြင်းရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကား
 ကိုနာယူကုန်သည်ဖြစ်၍၊ ပဓိသန္ဓာရေ၊ အစေ့အစပ်ပြုခြင်း၌၊ သဂါရဝါ၊ ရှိသေ
 ခြင်းရှိကုန်သည်ဖြစ်၍၊ သပ္ပတိဿာ၊ စကားကို နာယူကုန်သည်ဖြစ်၍၊
 ဝိဟရန္တိ၊ နေကုန်၏၊ ကိမိဃ၊ ကိမိဃ၊ ယေနဟေတုနာ၊ အကြင်အကြောင်း
 ကြောင့်၊ ယေနပစ္စယေန၊ အကြင်အတောက်အပံ့ကြောင့်၊ တထာဂတေ၊
 မြတ်စွာဘုရားသည်၊ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်ဝံတော်မူသည်ရှိသော်၊ သဒ္ဓမ္မော
 သူတော်ကောင်းတို့၏တရားသည်၊ ဝိရုဗ္ဗိတိကော၊ ကြာမြင့်စွာထည်ခြင်းရှိ
 သည်၊ ဟောတိ၊ ဖြစ်၏၊ သောဟေတု၊ ထိုအကြောင်းသည်၊ အယံခေါ၊ ဤ
 သည်ပင်တည်း၊ သောပစ္စယော၊ ထိုအထောက်အပံ့သည်၊ အယံခေါ၊ ဤသည်
 ပင်တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။

ဆဋ္ဌသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊
 သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ နုပိရသေဝ၊ မကြာမြင့်
 ဖိသာလျှင်၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊
 (ပ)၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္ဓ၊ ပြည့်စုံစေ၍၊ ဝိဟရေယျ၊
 နေရာ၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊
 ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊
 နုပိရသေဝ၊ မကြာမြင့်ဖိသာလျှင်၊ အာသဝါနံ၊ အာသဝေါ တရားတို့၏၊
 ခယာ၊ ကုန်ခြင်းကြောင့်၊ (ပ)၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္ဓ၊
 ပြည့်စုံစေ၍၊ ဝိဟရေယျ၊ နေရာသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣ၊ ဤသာ
 သနာထေဝံ၌၊ ဘိက္ခု၊ ရဟန်းသည်၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့် ပြည့်စုံသည်၊
 ဟောတိ၊ ဖြစ်၏၊ ဘိသဝါ၊ ဘိသဝိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဗဟုသုတော၊
 များသောအကြားအမြင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ပဓိသလ္လိနော၊ တယောက်
 ထည်းကိန်းအောင်းသည်၊ ဟောတိ၊ ဖြစ်၏၊ အာရဒ္ဓုဝိရိယော၊ အားထုတ်အပ်
 သော သုံ့ထရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သတိမာ၊ သတိရှိသည်၊ ဟောတိ၊
 ဖြစ်၏၊ ပညဝါ၊ ပညာရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်
 ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊
 ရဟန်းသည်၊ နုပိရသေဝ၊ မကြာမြင့်ဖိသာလျှင်၊ အာသဝါနံ၊ အာသဝေါ
 တရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊

သတ္တကနိပါတ်ရုတိယပဏ္ဏာသက-၆-အဗျာကထဝဂ်၊ ၁၉၃

ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရေယျ၊ နေရာ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တယိ၊
ချစ်ပါးကုန်သော၊ ဣမေဟိခေါဝဓမ္မဟိ၊ ဤထရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်
စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ နစိရသေဝ၊ မကြာမြင့်မီသာလျှင်၊ အာသဝါ
နံ၊ အာသဝေါဘရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ (ပ)၊ သန္တိကထော၊ မျက်
မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရေယျ၊ နေရာ၏၊ ဣတိ၊ ဤသို့၊
အဝေါဝ၊ မိန့်ထော်မူ၏။

သတ္တမသုတ်ပြီး၏။

ဘန္တေ၊ အရှင်ဘုရားကသာပ၊ ဣဒံသုတ္တံ၊ ဤမဟာမောဂ္ဂဇာနသုတ်ကို၊
မေ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္ဗုခါ၊ မျက်
မှောက်တော်၌၊ ဝေ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏။ ကိံသုတံ၊ အဘယ်သို့
ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ ဘဒ္ဒေသု၊ ဘဂ္ဂတိုင်းတို့၌၊ သုသုမာရဂိရေ၊ သုသုမာရဂိရိ၌၊
မိဂခါယေ၊ သားတို့အားဘေးမဲ့ပေးရာဖြစ်၍ မိဂခါရန်အမည်ရှိသော၊ ဘေ
သကဋ္ဌာဝနေ၊ ဘေသကဋ္ဌအမည်ရှိသောဘီလူးသည်ထိမ်းဆည်းအပ်သော
ဘေသကဋ္ဌအမည်ရှိသော တော၌၊ ဝိဟရတိ၊ နေထောင်မူ၏။ ဧတနခေါပန
သမယေန၊ ထိုအခါ၌၊ အာယသ္မာမဟာမောဂ္ဂဇာနော၊ အရှင်မဟာမောဂ္ဂ
ဇာနသည်၊ မဂဓေသု၊ မဂဓတိုင်းတို့၌၊ ကလ္လဝါလပုတ္တဂါမေ၊ ကလ္လဝါလ
ပုတ္တမည်သောရွာ၌၊ ပစဏာယမာနော၊ မျက်စွာတထွပ်ထွပ်ငိုက်မည်း
ထျက်၊ နိသိန္နော၊ ထိုင်နေသည်၊ ဟောတိ၊ ဖြစ်၏။ ဘဂဝေါ၊ မြတ်စွာဘုရား
သည်၊ ဝိသုဒ္ဓေန၊ အထူးသဖြင့်စင်ကြယ်သော၊ အတိတ္တန္တမာနုသကေန၊ လူတို့
၏မျက်စိအမြင်ကိုလွန်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ မဂ
ဓေသု၊ မဂဓတိုင်းတို့၌၊ ကလ္လဝါလပုတ္တဂါမေ၊ ကလ္လဝါလပုတ္တမည်သောရွာ၌
ပစဏာယမာနံ၊ မျက်စွာတထွပ်ထွပ်ငိုက်မည်းထျက်၊ နိသိန္နံ၊ ထိုင်နေသော
အာယသ္မန္တံ၊ မဟာမောဂ္ဂဇာနံ၊ အရှင်မဟာမောဂ္ဂဇာနကို၊ အဒ္ဓသခေါ၊
မြင်ထော်မူသည်သာလျှင်ထည်း၊ ဒိသ္မာ၊ မြင်တော်မူ၍၊ သေယျထာဝိနာမ၊
ဥပမာမည်သည်ကား၊ ဗထဝါ၊ အားရှိသော၊ ပုဂ္ဂိသော၊ ယောက္ခိယာသည်၊
သမဋ္ဌိတံ၊ ကွေးအပ်သော၊ ဗာဇံ၊ မောင်ကိုမူထည်း၊ ပသာရေယျသေယျ
ထာဝီ၊ ဆန်ရာသကဲ့သို့၊ ပသာရိတံ၊ ဆန်အပ်သော၊ ဗာဟံ၊ မောင်းကိုမူ
ထည်း၊ သမဋ္ဌေယျသေယျထာဝီ၊ ကွေးရာသကဲ့သို့၊ ဝေမေဝ၊ ဤအတူသာ
လျှင်၊ ဘဒ္ဒေသု၊ ဘဂ္ဂတိုင်းတို့၌၊ သုသုမာရဂိရေ၊ သုသုမာရဂိရိ၌၊ မိဂခါယေ

၁၉၄ သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာကတဝဂ်၊

သားတို့အားဘေးမဲ့ရာဖြစ်၍ မိဂဒါရန်အမည်ရှိသော၊ ဘေသကဋ္ဌာဝနေ၊
ဘေသကကဋ္ဌမည်သော ဘီလူးသည်သိမ်းဆည်းအပ်သော ဘေသကဋ္ဌ
မည်သောတောမှ၊ အန္တရဟိတော၊ ကွယ်ခဲ့သည်ဖြစ်၍၊ မဂဓေသု၊ မဂဓ
တိုင်းဘို့၌၊ ကလ္လဝါထပုတ္တဂါမေ၊ ကလ္လဝါထပုတ္တမည်သောရွာ၌၊ အာယသ္မာ
တောမဟာမောဂ္ဂသာနဿ၊ အရှင်မဟာမောဂ္ဂသာန၏၊ သဗ္ဗုခေါ၊ ရှေးရှုတူ
ရူဖြစ်သောအရပ်၌၊ ပါထုရဟောဒ်ထိ၊ ထင်ရှားဖြစ်၏၊ ဘဂဝါ၊ မြတ်စွာထုရား
သည်၊ ပညတ္တေ၊ ခင်းထားအပ်သော၊ အာထနေ၊ နေရာ၌၊ နိသိဒိ၊ ထိုင်နေတော်
မူ၏၊ ဘဂဝါ၊ မြတ်စွာထုရားသည်၊ နိသဇ္ဇုခေါ၊ ထိုင်နေတော်မူပြီး၍သာလျှင်၊
အာယသ္မန္တံ မဟာမောဂ္ဂသာနံ၊ အရှင်မဟာမောဂ္ဂသာန်ကို၊ ဇေတဝစနံ၊
ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံအဝေါစ၊ အဘယ်သို့မိန့်တော်မူ
သနည်း၊ မောဂ္ဂသာန၊ မောဂ္ဂသာန်၊ တံ၊ သင်သည်၊ ပစထာယထိနောပစထာ
ယထိနု၊ မျက်စိထွာတထွတ်ထွတ် ခတ်ထုက်ငိုက်မည်းသလော၊ မောဂ္ဂသာန၊
မောဂ္ဂသာန်၊ တံ၊ သင်သည်၊ ပစထာယထိနောပစထာယထိနု၊ မျက်စိထွာတထွတ်
ထွတ်ခတ်ထုက် ငိုက်မည်းသနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊
ဘန္တေ၊ မြတ်စွာထုရား၊ ဧဝံ၊ ဤသို့မျက်စိထွာတထွတ်ခတ်ထုက်ငိုက်မည်းသည်
မှန်ပေ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ယျောက်၏၊ မောဂ္ဂသာန၊ မောဂ္ဂသာန်၊ ထသ္မာ၊
ထိုကြောင့်၊ ယထာသညိဿ၊ အကြင်သို့သညာရှိသည်ဖြစ်၍၊ ဝိဟရတော၊
နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုမိဒ္ဓသည်၊ ဩက္ကမတိ၊ ဖဲ၏၊ တံသညံ၊ ထို
အမှတ်သညာကို၊ မနုဿာဏာထိ၊ နှလုံးသွင်းထိသော၊ တံသညံ၊ ထိုအမှတ်
သညာကို၊ ဗဟုထံ၊ အကြိမ်များစွာ၊ အကာထိ၊ ပြုဘိလော၊ မောဂ္ဂသာန၊
မောဂ္ဂသာန်၊ ဧဝံ၊ ဤသို့မိဒ္ဓိကြောင်းဖြစ်သော သညာကိုနှလုံးသွင်းသဖြင့်၊
ဝိဟရတော၊ နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ တို့ငိုက်မည်းခြင်းကို၊ ယံပဟိ
ယေထ၊ အကြင်ပယ်နှိုင်းရာ၏ ဇေတံဋ္ဌာနံ၊ ထိုမိဒ္ဓကိုပယ်နှိုင်းခြင်း၏ကြောင်း
သညံ၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဧဝံ၊ ဤသို့၊ ဝိဟရတော၊ နေ
သော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ နောစေပဟိယေထ၊
အကယ်၍မပယ်နှိုင်းငြားအံ့၊ မောဂ္ဂသာန၊ မောဂ္ဂသာန်၊ တတော၊ ထိုသို့မပယ်
နှိုင်းခြင်းကြောင့်၊ တံ၊ သင်သည်၊ ယထာသုတံ၊ အကြင်အကြင်ကြားနာအပ်
ပြီးသော၊ ယထာပရိယတ္တံ၊ အကြင်အကြင်သင်ကြားအပ်ပြီးသော၊ ဓမ္မံ၊ ပရိ
ယတ်တရားကို၊ စေတသာ၊ စိတ်ဖြင့်၊ အနုပိတက္ကေယျာထိ၊ အဘန်တလဲလဲ
ကြံထေထော၊ အနုပိစာရေယျာထိ၊ အဘန်တလဲလဲ ဆင်ခြင်ထေထော၊
မနုဿ၊ စိတ်ဖြင့်၊ အနုပေက္ခေယျာထိ၊ အဘန်တလဲလဲရှုထေထော၊ ဧဝံ၊ ဤသို့

သတ္တကနိပါတ်ဒုတိယပစ္ဆာသက-၆-အဗျာကတဝဂ်၊ ၁၉၅

ကြားနာသင်ကြားအပ်ပြီးသောပရိယတ်တရားကို အဘန်တလဲလဲကြံဆင်
 ခြင်ရှုသဖြင့်၊ ဝိဟရတော၊ နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်း
 ခြင်းကို၊ ယံပဟိယေထ၊ အကြင်ပယ်နှိုင်းရာ၏၊ ဧတံဋ္ဌာနံ၊ ဤအကြောင်း
 သည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်သည်၊ ဧဝံ၊ ဤသို့ကြားနာအပ်ပြီးသော
 ပရိယတ်တရားကို အဘန်တလဲလဲဆင်ခြင်သဖြင့်၊ ဝိဟရတော၊ နေသော၊
 တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ နောပေပဟိယေထ၊ အကယ်၍
 မပယ်နှိုင်းအံ့၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊ တတော၊ ထိုသို့မိဒ္ဓကိုမပယ်နှိုင်းခြင်း
 ကြောင့်၊ တံ၊ သင်သည်၊ ယထာသုတံ၊ အကြင်အကြင်ကြားအပ်ပြီးသော၊
 ယထာပရိယတ္တံ၊ အကြင်အကြင်သင်အပ်ပြီးသော၊ ဓမ္မံ၊ ပရိယတ်တရားကို
 ဝိတ္တာဓေန၊ အကျယ်အားဖြင့်၊ သဇ္ဈာယံ၊ သရဇ္ဈာယံခြင်းကို၊ ကဓေယျာထိ၊
 ပြုလေလော၊ ဧဝံ၊ ဤသို့ကြားနာသင်ကြားအပ်ပြီးသော ပရိယတ်တရားကို
 အကျယ်အားဖြင့်သရဇ္ဈာယံခြင်းကိုပြုသဖြင့်၊ ဝိဟရတော၊ နေသော၊ တေ၊
 သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ ယံပဟိယေထ၊ အကြင်ပယ်နှိုင်းရာ
 ၏၊ ဧတံဋ္ဌာနံ၊ ဤအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဧဝံ၊
 ဤသို့ကြားအပ်သင်အပ်သောပရိယတ်တရားကိုအဘန်တလဲလဲသရဇ္ဈာယံ
 ခြင်းဖြင့်၊ ဝိဟရတော၊ နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို
 နောပေ ပဟိယေထ၊ အကယ်၍မပယ်နှိုင်းအံ့၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊
 တတော၊ ထိုသို့မိဒ္ဓကို မပယ်နှိုင်းခြင်းကြောင့်၊ တံ၊ သင်သည်၊ ဥဘော၊ နှစ်
 ဘက်ကုန်သော၊ ကဏ္ဍသော ဘာနိ၊ နားရွက်တို့ကို၊ အာဝိဇ္ဇေ ယျာထိ၊ ဆွဲ
 ငင်ဘိလော၊ ပါဏိနာ၊ လက်ဖြင့်၊ ဂတ္တာနိ၊ ကိုယ်တို့ကို၊ အနုမဇ္ဇေယျာထိ၊ သုံး
 သပ်လေလော၊ ဧဝံ၊ ဤသို့နှစ်ဘက်သောနားရွက်တို့ကိုဆွဲငင်ခြင်းထက်ဖြင့်
 ကိုယ်တို့ကိုသုံးသပ်ခြင်းဖြင့်၊ ဝိဟရတော၊ နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊
 ထိုငိုက်မည်းခြင်းကို၊ ယံပဟိယေထ၊ အကြင်ပယ်နှိုင်းရာ၏၊ ဧတံဋ္ဌာနံ၊ ဤ
 အကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဧဝံ၊ ဤသို့နှစ်ဘက်
 သောနားရွက်ကိုဆွဲငင်ခြင်းထက်ဖြင့်ကိုယ်တို့ကို သုံးသပ်သဖြင့်၊ ဝိဟ
 ရတော၊ နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ နောပေပဟိ
 ယေထ၊ အကယ်၍မပယ်နှိုင်းအံ့၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊ တတော၊ ထိုသို့မိဒ္ဓ
 ကိုမပယ်နှိုင်းခြင်းကြောင့်၊ တံ၊ သင်သည်၊ အာသနာ၊ နေရာမှ၊ ဥဋ္ဌာယ၊ ထ၍၊
 ဥဒကေန၊ ခေဖြင့်၊ အက္ခိနိ၊ မျက်စိတို့ကို၊ ပနိပ္ပိတွာ၊ ထုတ်၍၊ ဒိသာ၊ အရပ်
 မျက်နှာကို၊ အနုဝိလောကေယျာထိ၊ စောင့်ထည့်၍ကြည့်လော၊ နက္ခတ္တာနိ၊
 နက္ခတ်တို့ကိုလည်းကောင်း၊ တာရကဇူပါနိ၊ ကြယ်အပေါင်းတို့ကိုလည်း

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ကောင်း၊ ဥလ္လာကေယျာထိ၊ မော်၍ကြည့်လော့၊ ဝေံ၊ ဤသို့နေရာမှထ၍
 ရေဖြင့်မျက်စိတို့ကိုထုတ်၍ အရပ်မျက်နှာတို့ကို စောင်းထွည့်၍ ကြည့်ခြင်း
 နက္ခတ်ကြယ်အပေါင်းတို့ကိုမော်၍ကြည့်သဖြင့်၊ ဝိဟရတော၊ နေသော၊ တေ
 သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ ဟံပဟိယေထ၊ အကြင်ပယ်နှိုင်းရာ၏
 ဇော်ဌာနံ၊ ထိုအကြောင်းသည်၊ ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဝေံ၊
 ဤသို့နေရာမှထ၍ရေဖြင့် မျက်စိတို့ကိုထုတ်၍ အရပ်မျက်နှာတို့ကိုစောင်း
 ထွည့်၍ကြည့်ခြင်းနက္ခတ်ကြယ်အပေါင်းတို့ကိုမော်၍ကြည့်သဖြင့်၊ ဝိဟရ
 ထော၊ နေသော၊ တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ နောစေပဟိ
 ယေထ၊ အကယ်မပယ်အံ့၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊ တထော၊ ထိုမပယ်
 ခြင်းကြောင့်၊ တံ၊ သင်သည်၊ အာထောကသတ္တံ၊ ငိုက်မည်းခြင်းကိုပယ်ပျော့
 နှိုင်းသောနေစသည်တို့၏အရောင်အထင်း၌ဖြစ်သောသညာကို၊ မနထိကရေ
 ယျာထိ၊ နှလုံးသွင်းစေလော့၊ ဒိဝါသတ္တံ၊ နေ၌ဖြစ်သောအမှတ်သညာကို၊
 အမိဋ္ဌေယျာထိ၊ ဆောက်တည်စေလော့၊ ဒိဝါ၊ နေ၌၊ အာထောကသတ္တံ၊
 နေစသည်တို့၏ အရောင်အထင်း၌ ဖြစ်သောသညာကို၊ အမိဋ္ဌိတာယထာ၊
 ဆောက်တည်သကဲ့သို့၊ တထာ၊ ထိုအတူ၊ နံ၊ ထိုနေစသည်တို့၏အရောင်
 အထင်း၌ဖြစ်သောသညာကို၊ ရတ္တိန္ဒြိညဉ္ဇန္တိလည်း၊ အမိဋ္ဌေယျာထိ၊ ဆောက်
 တည်စေလော့၊ ရတ္တိ၊ ညဉ္ဇန္တိ၊ အာထောကသတ္တံ၊ တစသည်တို့၏အရောင်
 အထင်း၌ဖြစ်သောသညာကို၊ အမိဋ္ဌိတာယထာ၊ ဆောက်တည်သကဲ့သို့၊
 တထာ၊ ထိုအတူ၊ နံ၊ ထိုလစသည်တို့၏အရောင်အလင်း၌ဖြစ်သောသညာ
 ကို၊ ဒိဝါ၊ နေ၌လည်း၊ အမိဋ္ဌေယျာထိ၊ ဆောက်တည်စေလော့၊ ဣတိ၊
 ဤသို့၊ မိဒ္ဓဝိဂထေန၊ မိဒ္ဓမှကင်းသော၊ အာရိယောနန္ဓေန၊ ထက်ဝန်းကျင်မှ
 မြေးရှက်ခြင်းမရှိသော၊ စေတသာ၊ စိတ်ဖြင့်၊ သပ္ပတာထံ၊ ဒိဗ္ဗစက္ခုဉာဏ်
 အလိုငှါအရောင်နှင့်တကွသော၊ စိတ္တံ၊ စိတ်ကို၊ ဘာဝေယျာထိ၊ ပွားစေလော့၊
 ဝေံ၊ ဤသို့၊ ဝိဟရတော၊ နေသော၊ ထေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်း
 ကို၊ ဟံပဟိယေထ၊ အကြင်ပယ်နှိုင်းရာ၏၊ ဇော်ဌာနံ၊ ဤအကြောင်းသည်၊
 ဝိဇ္ဇတိခေါပန၊ ရှိသည်သာလျှင်တည်း၊ ဝေံ၊ ဤသို့၊ ဝိဟရတော၊ နေသော၊
 တေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်မည်းခြင်းကို၊ နောစေပဟိယေထ၊ အကယ်၍
 မပယ်နှိုင်းအံ့၊ မောဂ္ဂဏာန၊ မောဂ္ဂဏာနံ၊ တထော၊ ထိုမပယ်နှိုင်းခြင်းကြောင့်၊
 တံ၊ သင်သည်၊ ပတ္တိမေန၊ နောက်ဖြစ်သော၊ ပသောနံ၊ နံပါးဖြင့်၊ သိဟာသေယျံ၊
 ခြင်္သေ့မင်းကဲ့သို့အိပ်ခြင်းကို၊ အန္တောဂဓေဟိ၊ အတွင်း၌တည်ကုန်သော၊
 ဣန္ဒြိယေဟိ၊ စက္ခုစသော ဣန္ဒြိတို့ဖြင့်၊ ဗဟံဂထေန၊ အမိန့်တည်သော၊

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာဂ တဝဂ်၊ ၁၉၇

မာနသေန၊ ဖိတ်ဖြင့်၊ သိဟသေယျ၊ ခြင်္သေ့မင်းကဲ့သို့ အိပ်ခြင်းကို၊ အဓိဋ္ဌေ
 ယျာထိ၊ ဆောက်တည်လေထော၊ ခေါပန၊ စင်စစ်၊ ဇေဝံ၊ ဤသို့နောက်သို့ရှေ့သို့
 ကိုယ်ကို ဆောက်တည်ခြင်း၌ဖြစ်သော အမှတ်ရှိသည်ဖြစ်၍ အိပ်ခြင်းကို
 ဆောက်တည်သဖြင့်၊ ဝိဟရတော၊ နေသော၊ ထေ၊ သင်အား၊ တံမိဒ္ဓံ၊ ထိုငိုက်
 မည်းခြင်းကို၊ ဟိပဟိယေထ၊ အကြင်ပယ်နှိုင်းရာ၏၊ ဇေဝံဌာနံ၊ ဤအကြောင်း
 သည့်၊ ဝိဇ္ဇတိ၊ ရှိ၏၊ ဇေဝံ၊ ဤသို့၊ ဝိဟရတော၊ နေသော၊ ထေ၊ သင်အား၊ တံမိဒ္ဓံ၊
 ထိုငိုက်မည်းခြင်းကို၊ နောပေပဟိယေထ၊ အကယ်၍မပတ်အံ့၊ မောဂ္ဂထာန၊
 မောဂ္ဂထာနံ၊ တတော၊ ထိုသို့မပတ်ခြင်းကြောင့်၊ တံ၊ သင်သည်၊ ဒက္ခိဏေန၊
 ထက်ရှာဖြစ်သော၊ ပသေသနံ၊ နံတောင်းဖြင့်၊ ပါဒေ၊ ထက်ရှာခြေ၌၊ ပါဒံ၊ လက်ဝဲ
 ခြေကို၊ အဂ္ဂဓာယ၊ ဇဉ်းငယ်လွန်၍ထင်ထားသဖြင့်၊ သတော၊ သတိနှင့်
 ပြည့်စုံသည်ဖြစ်၍၊ သမ္ပဓာနော၊ ပညာအဆင်အခြင်ရှိသည်ဖြစ်၍၊ ဥဂ္ဂာန
 သညံ၊ ထခြင်း၌ဖြစ်သောအမှတ်ကို၊ မနုထိကရိတွာ၊ နှလုံးသွင်း၍၊ သိဟသေ
 ယျ၊ ခြင်္သေ့မင်းကဲ့သို့ အိပ်ခြင်းကို၊ ကပ္ပေယျာထိ၊ ပြုဘိလော၊ မောဂ္ဂထာန၊
 မောဂ္ဂထာနံ၊ ပဗ္ဗိဗုဒ္ဓေန၊ နိုးသဖြင့်ထည်း၊ ထေ၊ သင်သည်၊ သေယျသုနံ၊ အိပ်
 ခြင်း၌ဖြစ်သော ချမ်းသာကို၊ အနုယုက္ကော၊ အားထုတ်သည်ဖြစ်၍၊ နဝိဟ
 ရိဿာမိ၊ မနေအံ့၊ မိဒ္ဓသုခံ၊ ငိုက်မည်းခြင်း၌ ဖြစ်သော ချမ်းသာကို၊ အနု
 ယုက္ကော၊ အားထုတ်သည်ဖြစ်၍၊ နဝိဟရိဿာမိ၊ မနေအံ့၊ ဣတိ၊ ဤသို့၊
 ဝိပ္ပညေဝံ၊ ထိုင်စွာသာထိုင်၊ ပဇ္ဈိန္ဒာတမ္ပံ၊ ထရာ၏၊ မောဂ္ဂထာန၊ မောဂ္ဂထာနံ၊
 ဇေဝံ၊ ဤသို့ထိုင်၊ ထေ၊ သင်သည်၊ သိက္ခိတမ္ပံ၊ ကျင့်အပ်၏၊ မောဂ္ဂထာန၊
 မောဂ္ဂထာနံ၊ တသ္မာ၊ ထိုကြောင့်၊ ဣဟ၊ ဤသာသနာတော်၌၊ ဇေဝံ၊ ဤသို့၊ သိက္ခိ
 တမ္ပံ၊ ကျင့်အပ်၏၊ ကိံ သိက္ခိတမ္ပံ၊ အဘယ်သို့ကျင့်အပ်သနည်း၊ ဥဂ္ဂာသောထံ
 မြင့်သောမာန်တည်းဟူသော နှာမောင်းကို၊ ပဂ္ဂဟေတွာ၊ ချီမင့်၍၊ ကုထာနံ၊
 အမျိုးအိပ်တို့သို့၊ နုပသကံ၊ မိသာမိ၊ မကပ်အံ့၊ ဣတိ၊ ဤသို့၊ သိက္ခိတမ္ပံ၊ ကျင့်
 အပ်၏၊ မောဂ္ဂထာန၊ မောဂ္ဂထာနံ၊ ဇေဝံ၊ ဤသို့ထိုင်၊ ထေ၊ သင်သည်၊ သိက္ခိတမ္ပံ
 ကျင့်အပ်၏၊ မောဂ္ဂထာန၊ မောဂ္ဂထာနံ၊ သိက္ခု၊ ပေးသည့်၊ ဥဂ္ဂာသောထံ၊
 မြင့်သောမာန်တည်းဟူသော နှာမောင်းကို၊ ပဂ္ဂဟေတွာ၊ ချီမင့်၍၊ ကုထာနံ၊
 အမျိုးအိပ်တို့သို့၊ သဝေဥပသကံမတိ၊ အကယ်၍ ကပ်အံ့၊ မောဂ္ဂထာန၊
 မောဂ္ဂထာနံ၊ ကုလေသု၊ အမျိုးအိပ်တို့၌၊ ကိစ္စကရုဏိယာနိ၊ ကေနစင်စစ်
 ပြုအပ်သောကိစ္စကေနစင်စစ် မပြုအပ်သောအမှုတို့သည်၊ သန္တိဟိ၊ ရှိကုန်
 သည်သာထိုင်တည်း၊ ယေဟိ၊ အကြင်ကေနစင်စစ် ပြုအပ်သောကိစ္စကေန
 စင်စစ်မပြုအပ်သောအမှုတို့ဖြင့်၊ မနုဿာ၊ လူတို့သည်၊ အာဂထံ၊ ထာသော၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

သိက္ခာ၊ ရဟန်းကို၊ နမနုသိကရောန္တိ၊ နှလုံးမသွင်းကုန်၊ တကြံ၊ ထိုသို့နှလုံး
မသွင်းသည်ရှိသော်၊ သိက္ခာ၊ သာ၊ ရဟန်းအား၊ ဧဝံ၊ ဤသို့သောအကြံသည်၊
ဟောတိ၊ ဖြစ်၏။ ကိံဟောတိ၊ အဘယ်သို့ ဖြစ်သနည်း။ ဣဒါနိ၊ ယခုအခါ၌၊
မံ၊ ငါ့ကို၊ ဣမတ္ထိံ၊ ကုဏေ၊ ဤအမျိုးအိမ်၌၊ ကောသုနာမ၊ အဘယ်မည်သော
သူသည်၊ ပရိဘိန္ဒု၊ ဗျက်ဆီးထိသနည်း။ ဣဒါနိ၊ ယခုအခါ၌၊ ဣမေမနုဿာ၊
ဤလူတို့သည်၊ မယိ၊ ငါ၌၊ ပိရတ္တရူစ၊ ကင်းသောသဘောရှိကုန်၏။ ဣတိဧဝံ၊
ဤသို့သောအကြံသည်၊ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ အဿာဘောန၊ လာဘ်
မရှိခြင်းကြောင့်၊ မင်္ဂလာဝေ၊ နှလုံးမသာယာသည်၏အဖြစ်သည်။ အဿ၊
ဖြစ်ရာ၏။ မင်္ဂလာတဿ၊ မျက်နှာမသာယာသည်ဖြစ်၍ ဖြစ်သော၊ တေ၊ သင်
အား၊ ဥဒ္ဓစ္စံ၊ ဖျံလွင့်သောသူ၏ အဖြစ်သည်။ အဿ၊ ဖြစ်ရာ၌၊ ဥဒ္ဓစ္စတဿ၊
ဖျံလွင့်သောသူအား၊ တေ၊ သင်အား၊ အသံဝရော၊ မစောင့်စည်းခြင်းသည်။
အဿ၊ ဖြစ်ရာ၏။ အသံဝတဿ၊ မစောင့်စည်းသောသူအား၊ တေ၊ သင်၏။
ဗိတ္တံ၊ စိတ်သည်။ သမာဓိဌာ၊ သမာဓိဌ၊ အာရာ၊ ဝေးသည်။ အဿ၊ ဖြစ်ရာ၏။
မောဂ္ဂဏာန၊ မောဂ္ဂဏာန၊ တသ္မာ၊ ထိုကြောင့်၊ ဣဟ၊ ဤသာသနာတော်၌၊ ဧဝံ၊
ဤသို့၊ သိက္ခိတံဗ္ဗံ၊ ကျင့်အပ်၏။ ကိံ သိက္ခိတံဗ္ဗံ၊ အဘယ်သို့ ကျင့်အပ်သနည်း။
ပိဂ္ဂဟိကကထံ၊ ဆန့်ကြင်ခြင်းကို ယူထုတ်သောစကားကို၊ နကထေဿာမိ
မပြောအံ့၊ ဣတိဧဝံ၊ ဤသို့၊ သိက္ခိတံဗ္ဗံ၊ ကျင့်အပ်၏။ မောဂ္ဂဏာန၊ မောဂ္ဂဏာန၊
ဝေဠိ၊ ဤသို့သွင်း၊ တေ၊ သင်သည်။ သိက္ခိတံဗ္ဗံ၊ ကျင့်အပ်၏။ မောဂ္ဂဏာန၊
မောဂ္ဂဏာန၊ ပိဂ္ဂဟိကဿ၊ ဆန့်ကျင်ခြင်းကို ယူထုတ်သော၊ ကထာယ၊
စကားသည်။ သတိ၊ ရှိသော်၊ ကထာဗာဟုလ္လံ၊ စကားများသည်၏ အဖြစ်ကို၊
ပါဠိကင်္ဂံ၊ အလိုရှိအပ်၏။ ကထာဗာဟုလ္လေ၊ စကားများသည်၏အဖြစ်သည်။
သတိ၊ ရှိသော်၊ ဥဒ္ဓစ္စံ၊ ဖျံလွင့်သည်၏ အဖြစ်ကို၊ ပါဠိကင်္ဂံ၊ အလိုရှိအပ်၏။
ဥဒ္ဓစ္စတဿ၊ ဖျံလွင့်သောသူအား၊ အသံဝရော၊ မစောင့်စည်း ခြင်းကို၊
ပါဠိကင်္ဂေါ၊ အလိုရှိအပ်၏။ အသံဝတဿ၊ မစောင့်စည်းသောသူ၏၊ ဗိတ္တံ၊
စိတ်သည်။ သမာဓိဌာ၊ သမာဓိဌ၊ အာရာ၊ ဝေး၏။ မောဂ္ဂဏာန၊ မောဂ္ဂဏာန၊
အဟိ၊ ငါတုရားသည်။ သဗ္ဗေဟေဝ၊ အလုံးစုံသာသွင်ဖြစ်ကုန်သော၊ ဂဟဋ္ဌေ
ဟိ၊ လူတို့နှင့်၊ သမဂ္ဂံ၊ ညီညွတ်ခြင်းကို၊ နဝဇ္ဇာယာမိ၊ မြီးမွင်းထော်မမူ၊ မောဂ္ဂ
ဏာန၊ မောဂ္ဂဏာန၊ အဟိ၊ ငါတုရားသည်။ သင်္ဂဟတ္ထံ၊ မြီးမြှောက်ခြင်းငှါ၊
ပဗ္ဗဇိထေယိခေါ၊ ရဟန်းတို့နှင့်၊ သမဂ္ဂံ၊ ညီညွတ်ခြင်းကို၊ ဝဇ္ဇာယာမိ၊ မြီးမွင်း
ထော်မူ၏။ အပ္ပသဒ္ဓါနိ၊ နည်းသော စကားပြောဟောသံရှိကုန်သော၊ အပ္ပနိ
ဗောဿာနိ၊ နည်းသော ကြွေးကြော်သံရှိကုန်သော၊ ပိဇေဝါတာနိ၊ လူတို့၏

သတ္တကနိပါတ်ဒုတိယပစ္စန္ဒာသက-၆-အဗျာကတဝဂ်၊ ၁၆၆

သွားသာခြင်းကြောင့်ဖြစ်သော လေမှကင်းကုန်သော၊ မနုဿရာဟသော
ယူကာနိ၊ လူတို့၏မျှော်ရှင်အပ်သော အမှတ်ကိုပြုခြင်းငှါ ထိုကံကုန်သော၊
ပဋိသန္ဓာနုဿရူပိနိ၊ တယောက်ထည်းထည်းကိန်းအောင်းခြင်း၌လျှောက်
ပတ်ကုန်သော၊ ယာနိတာနိသေနာသနာနိ၊ အကြင်ကျောင်းတို့သည်၊ သန္တိ၊
ရှိကုန်၏။ တထာရူပေဟိ၊ ထိုသို့သဘော ရှိကုန်သော၊ သေနာသနေဟိ၊
ကျောင်းတို့ဖြင့်၊ သမဝ္ဂံညီညွတ်ခြင်းကို၊ ဝဏ္ဏယာမိ၊ မြီးပွမ်းတော်မူ၏။
ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဧဝံ၊ ဤသို့၊ ဝုတ္တေ၊ မိန့်တော်မူအပ်သည်
ရှိသော်၊ အာယသ္မာ၊ မဟာမောဂ္ဂထာနော၊ အရှင်မဟာ မောဂ္ဂထာန်သည်၊
ဘဂဝန္တံ၊ မြတ်စွာထုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက်၏။
ကိံ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာထုရား၊ ကိတ္တာ
ဝထာ၊ အဘယ်မျှ လောက်သော အတိုင်းအရှည်ဖြင့်၊ ဘိက္ခု၊ ခုဟန်းသည်၊
သိဒ္ဓိတ္တေန၊ အကျဉ်းအားဖြင့်၊ တဏှာသင်္ဃယဓိရက္ခော၊ တဏှာ၏ကုန်ရာနိဗ္ဗာန်
၌ညွတ်သည်။ ဟောတိနုခေါ၊ ဖြစ်သနည်း။ အဂ္ဂန္တနိဋ္ဌော၊ ကုန်ခြင်းပျက်ခြင်း
ဟုဆိုအပ်သော အဆုံးကို လွန်သောနိဗ္ဗာန်ဟုဆိုအပ်သောပြီးခြင်းရှိသည်။
ဟောတိနုခေါ၊ ဖြစ်သနည်း။ အဂ္ဂန္တယောဂက္ခေမိ၊ စင်စစ်ယောဂလေးပါး
ဖြင့်စားမရှိသည်။ ဟောတိနုခေါ၊ ဖြစ်သနည်း။ အဂ္ဂန္တဗြဟ္မစာရီ၊ စင်စစ်မြတ်
သောအကျင့်ရှိသည်။ ဟောတိနုခေါ၊ ဖြစ်သနည်း။ အဂ္ဂန္တဝရိယောသာနော၊
ကုန်ခြင်းဟုဆိုအပ်သော အဆုံးကိုလွန်သောနိဗ္ဗာန်ဟု ဆိုအပ်သောအဆုံး
ရှိသည်။ ဟောတိနုခေါ၊ ဖြစ်သနည်း။ ဒေဝမနုဿာနံ၊ နတ်လူတို့ထက်၊ သေဋ္ဌော
မြတ်သည်။ ဟောတိနုခေါ၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့၊ အဝေါစ၊ လျှောက်၏။
မောဂ္ဂထာန၊ မောဂ္ဂထာန်၊ ဣဝ၊ ဤသာသနာတော်၌၊ ဘိက္ခုနော၊ ခုဟန်းအား၊
သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဓမ္မာ၊ ခန္ဓာအာယတနဝတ်ဟု ဆိုအပ်သောတရား
တို့သည်။ အဘိနိဝေသာယ၊ တဏှာဒိဋ္ဌိ၏ အစွမ်းအားဖြင့် နိဗ္ဗသုခအတ္တဟု
မှတ်သောအားဖြင့် နှလုံးသွင်းခြင်းငှါ၊ နာထံ အယုတ္တာ၊ မသင့်ကုန်၊ ဣတိ၊
ဤသို့။ သုတံ၊ ကြားနာအပ်သည်။ ဟောတိ၊ ဖြစ်၏။ မောဂ္ဂထာန၊ မောဂ္ဂထာန်၊
ဘိက္ခုနော၊ ခုဟန်းအား၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဓမ္မာ၊ ခန္ဓာအာယတန
ဝတ်ဟုဆိုအပ်သောတရားတို့သည်။ အဘိနိဝေသာယ၊ တဏှာဒိဋ္ဌိ၏အစွမ်း
အားဖြင့် နိဗ္ဗသုခအတ္တဟု မှတ်သောအားဖြင့် နှလုံးသွင်းခြင်းငှါ၊ နာထံ
အယုတ္တာ၊ မသင့်ကုန်၊ ဣတိဝေံ၊ ဤသို့၊ ဧတံ၊ ဤစကားကို၊ သုတံ၊ ကြားနာ
အပ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုခုဟန်းသည်။ သဗ္ဗံ၊ အလုံးစုံသော၊
ဓမ္မံ၊ ခန္ဓာအာယတနဝတ်ဟုဆိုအပ်သောတရားတို့ကို၊ အဘိဇာနာတိ၊ အနိဗ္ဗ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ဒုက္ခအနတ္တဟုထူးသော၊ ဥပတဖရိညာဉ်ဟု ဆိုအပ်သောဝိပဿနာဥပသေဝါ
 ဖြင့်ထိ၏။ သမ္ဗုဒ္ဓိအထုံးစံသော၊ ဓမ္မံ၊ ဓမ္မာအာယတန ဓာတ်ဟု ဆိုအပ်သော
 တရားကို၊ အဘိညာဃ၊ ထူးသောဥပသေဝါဖြင့်ထိခြင်းငှါ၊ သမ္ဗုဒ္ဓိအထုံးစံသော၊
 ဓမ္မံ၊ ဓမ္မာအာယတနဓာတ်ဟု ဆိုအပ်သော တရားကို၊ ပရိဇာနာတိ၊ အနိစ္စ
 ဒုက္ခအနတ္တဟုပိုင်းခြား၍ ထိထုတ်သောတိရစ္ဆာန်ဥပသေဝါဟု ဆိုအပ်သော
 ဝိပဿနာဥပသေဝါဖြင့်ထိ၏။ သမ္ဗုဒ္ဓိအထုံးစံသော၊ ဓမ္မံ၊ ဓမ္မာအာယတနဓာတ်ဟု
 ဆိုအပ်သောတရားကို၊ ပရိညာ သ၊ ပိုင်းခြား၍ထိခြင်းငှါ၊ ဟံကိဗ္ဗိ၊ အဓိကမရှိ
 သော၊ သုခံဝါ၊ ချမ်းသာထည်း ဖြစ်သော၊ ဒုက္ခံဝါ၊ ဆင်းရဲထည်း ဖြစ်သော၊
 အဒုက္ခမသုခံဝါ၊ ဆင်းရဲထည်းမဟုတ်ချမ်းသာထည်းမဟုတ်သော၊ ဝေဒနံ၊
 ဝေဒနာကို၊ ဝေဒိယတိ၊ ခံစား၏။ သော၊ ထိုရဟန်းသည်၊ တာသုဝေဒနာသု၊
 ထိုသုံးပါးသောဝေဒနာတို့၌၊ အနိစ္စနူပသိ၊ အနိစ္စအားဖြင့်အဘန်တလဲလဲရှု
 သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ဝိရာဂါနူပသိ၊ ဝရ်တရားတို့၏ကုန်ခြင်းပျက်
 ခြင်းဟုဆိုအပ်သော ဓယဝိရာဂစင်စစ် ဝရ်တရားတို့၏ကုန်ရာ နိဗ္ဗာန်ဟုဆို
 အပ်သော အစ္စန္တဝိရာဂအားဖြင့်အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏
 နိရောဓနူပသိ၊ ဓယနိရောဓအစ္စန္တနိရောဓအားဖြင့်အဘန်တလဲလဲရှုသည်
 ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ ပရိနိဿဂ္ဂါနူပသိ၊ ပရိစ္စာဂဝေဝါသဂ္ဂပက္ခန္ဓနဝေဝါသဂ္ဂ
 အားဖြင့်အဘန်တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ သော၊ ထိုရဟန်း
 သည်၊ တာသုဝေဒနာသု၊ ထိုသုံးပါးသောဝေဒနာတို့၌၊ အနိစ္စနူပသိ၊ အနိစ္စ
 အားဖြင့်အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရန္တော၊ နေသည်ဖြစ်၍၊ ဝိရာဂါ
 နူပသိ၊ ဝရ်တရားတို့၏ ကုန်ခြင်းပျက်ခြင်းဟု ဆိုအပ်သော ဓယဝိရာဂ
 စင်စစ်ဝရ်တရားတို့၏ ကုန်ရာနိဗ္ဗာန်ဟုဆိုအပ်သော အစ္စန္တဝိရာဂအားဖြင့်
 အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရန္တော၊ နေသော၊ နိရောဓနူပသိ၊ ဓယနိ
 ရောဓအစ္စန္တနိရောဓအားဖြင့် အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရန္တော၊
 နေသည်ရှိသော်၊ ပရိနိဿဂ္ဂါနူပသိ၊ ပရိစ္စာဂဝေဝါသဂ္ဂပက္ခန္ဓနဝေဝါသဂ္ဂ
 အားဖြင့်အဘန်တလဲလဲရှုသည်ဖြစ်၍၊ ဝိဟရန္တော၊ နေသည်ရှိသော်၊ ထော
 ကေ၊ သင်္ခါရသောကန္တု၊ ကိဗ္ဗိ၊ တရံတရသောသင်္ခါရတရားကို၊ တဏှာဝသေန
 တဏှာ၏အစွမ်းဖြင့်၊ နဝေဝါပိယတိ၊ မစွဲထမ်း၊ အနုပါပိယံအနုပါပိယန္တော၊
 မစွဲလမ်း သည်ဖြစ်၍၊ တဏှာပရိတဿနာယ၊ တဏှာတည်း ဟူသော
 တောင့်တခြင်းဖြင့်၊ နပရိတဿတိ၊ မထောင့်တ၊ အပရိတဿံ၊ အပရိ
 တဿန္တော၊ မထောင့်တသောသူသည်၊ ပဂ္ဂတ္တဉ္ဇေဝ၊ မိမိသည်ပင်လျှင်၊
 ပရိနိဗ္ဗာယဟိ၊ ကိလေသာငြိမ်းခြင်း၏၊ ဇာတိ၊ ပရိဘန္ဓေနေခြင်းသည်၊ ဝိတာ၊

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၆-အဗျာကတဝဂ်၊ ၂၀၀

ကုန်ပြီ၊ ဗြဟ္မစရိယံ၊ မဂ်တည်းဟူသော မြတ်သော အကျင့်ကို၊ ဝုသိတံ၊ သုံးနှစ်
 ပြီ၊ ကရဏီယံ၊ ပြုအပ်သော တဆွဲခြောက်ပါးသော မဂ်ကိစ္စကို၊ ကတံ၊ ပြုအပ်
 ပြီ၊ ဣတ္ထတ္တာယ၊ ဤတဆွဲခြောက်ပါးသော မဂ်ကိစ္စအကျိုးငှါ၊ အပရံ၊ တပါး
 သော ပြုဘွယ်ကိစ္စသည်၊ မဂ္ဂိ၊ မဂ္ဂိ၊ ဤသို့၊ ပဇာနာတိ၊ အပြားအေးဖြင့်ထိ
 ၏၊ မောဂ္ဂဿာန၊ မောဂ္ဂဿာန၊ ခေါ၊ စင်စစ်၊ ဧက္ကာဝတာ၊ ဤမျှသော ကံသော
 အတိုင်း အရှည်ဖြင့်၊ ဘိက္ခု၊ ရဟန်းသည်၊ သံဝိက္ခေန၊ အကျဉ်းအားဖြင့်၊
 တဏှာသင်္ခယပိမုတ္တော၊ တဏှာ၏ ကုန်ရာနိဗ္ဗာန်၌ ညွတ်သည်၊ ဟော၊ ဟ၊ ဖြစ်
 ၏၊ အဂ္ဂန္တနိဗ္ဗော၊ ကုန်ခြင်း၊ ပျက်ခြင်းဟု ဆိုအပ်သော အဆုံးကို လွန်သော
 နိဗ္ဗာန်ဟု ဆိုအပ်သော ပြီးခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အဂ္ဂန္တယောဂက္ခေမိ
 စင်စစ်ယောဂဏေးပါးဖြင့်ဘေးမရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အဂ္ဂန္တဗြဟ္မစာ
 သိ၊ စင်စစ်မြတ်သော အကျင့်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အဂ္ဂန္တပရိယောသာ
 နော၊ ကုန်ခြင်းဟု ဆိုအပ်သော အဆုံးကို လွန်သော နိဗ္ဗာန်ဟု ဆိုအပ်သော
 အဆုံးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဒေဝမနုဿာနံ၊ ဒုတိယတို့ထက်၊ သေဋ္ဌော၊
 မြတ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣတိ၊ ဤသို့
 သုတံ၊ ကြားအပ်ပါ၏။

အဋ္ဌမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ထုဓမ္မ၊ သင်တို့သည်၊ ပညာနံ၊ ကုသိုလ်ကောင်းမှုတို့
 ငှါ၊ မာဘာယိတ္ထ၊ မကြောက်ကုန်စေနှင့်။ ဘိက္ခဝေ၊ ရဟန်းတို့၊ ပညာနိတိ၊ ပညာ
 နိဟူသော၊ ယဒိဒံယံ၊ အကြင်အမည်သည်၊ အတ္ထိ၊ ရှိ၏၊ ဝေတံ၊ ဤအမည်
 သည်၊ သုခဿ၊ ချမ်းသာ၏၊ အမိဝစနံ၊ အမည်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ
 ပန၊ စင်စစ်၊ အဟံ၊ ငါထုရားသည်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသော နေ့ညဉ့်ပတ်လုံး၊
 ကထာနံ၊ ပြုအပ်ကုန်ပြီးသော၊ ပညာနံ၊ ကုသိုလ်ကောင်းမှုတို့၏၊ ဒိဗ္ဗရတ္တံ၊ ရှည်
 စွာသော နေ့ညဉ့်ပတ်လုံး၊ ဣဋ္ဌံ၊ အလိုရှိအပ်သော၊ ကန္တံ၊ နှစ်သက်အပ်သော၊
 မနာပံ၊ နှလုံးကို ပွားစေတတ်သော၊ ဝိပကံ၊ အကျိုးကို၊ ပစ္စာနုဘုတံ၊ ခံစားဘူး
 သည်ကို၊ အဘိဇာနာမိ၊ ထိတော်မူ၏၊ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး၊
 မေတ္တပိတ္တံ၊ မေတ္တာနှင့် ယှဉ်သော ဈာန်ပိတ်ကို၊ ဘာဝေထိ၊ ပွားစေပြီ၊ သတ္တ
 ဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး၊ မေတ္တပိတ္တံ၊ မေတ္တာနှင့် ယှဉ်သော ဈာန်ပိတ်ကို၊
 ဘာဝေတွာ၊ ပွားစေ၍၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ သံဝဇ္ဇပိဝဇ္ဇကဗ္ဗေ၊ သံဝဇ္ဇ
 ကပ်ပိဝဇ္ဇကပ်တို့ပတ်လုံး၊ ဣမံသောကံ၊ ဤလျှင်ဖြစ်သော၊ ပုန၊ တသန်၊ အာဂမာ
 သိ၊ မလာပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ လောကေ၊ ဩကာသလောကသည်။

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

သံဝဇ္ဇမာနေ၊ ပျက်သည်ရှိသော်၊ အဟံ၊ ငါတုရားသည်၊ အာဘဿရူပဂေါ၊ အာဘဿရထုံသို့ကပ်သည်၊ ဟောမိ၊ ဖြစ်၏၊ ထောကေ၊ ဩကာသလောကသည်၊ ဝိဝဇ္ဇမာနေ၊ တည်သည်ရှိသော်၊ သုညံ၊ ဆိတ်သော၊ ဗြဟ္မစိမာနံ၊ ပဋ္ဌမဈာန်ဗြဟ္မာထုံသို့၊ ဥပပဇ္ဇာမိ၊ ကပ်၍ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သုခံ၊ စင်စစ်၊ တဩ၊ ထိုပဋ္ဌမဈာန်ဗြဟ္မာတို့၌၊ အဟံ၊ ငါတုရားသည်၊ မဟာဗြဟ္မာ၊ မြတ်သောဗြဟ္မာဟုဆိုအပ်သော၊ အနုဘိဘူတော၊ သူတပါးတို့သည်မရှိစက်နိုင်သော၊ အညဒတ္ထုဒသော၊ စင်စစ်မြင်ခြင်းဖြင့်မြင်နိုင်သော၊ ဝသဝတ္တိ၊ သူတပါးကိုမိမိအလိုသို့လိုက်စေနိုင်သော၊ ဗြဟ္မာ၊ ဗြဟ္မာသည်၊ ဟောမိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ အဟံ၊ ငါတုရားသည်၊ ဧဝါနံ၊ နတ်တို့ကို၊ ဣန္ဒော၊ အစိုးရသော၊ သက္ကော၊ သိကြားသည်၊ ဆတ္တိသက္ကတ္တံ၊ သုံးဆဲ့ခြောက်ကြိမ်၊ အဟောထိ၊ ဖြစ်ပြီ၊ ပက္ကဝတ္တိ၊ စကြာရတနာကိုလည်စေတတ်သော၊ ဓမ္မိကော၊ ဆယ်ပါးသောကုသလကမ္မပထတရားနှင့်ပြည့်စုံသော၊ ဓမ္မရာဇာ၊ ဆယ်ပါးသောကုသလကမ္မပထတရားဖြင့်မင်းဖြစ်သော၊ စတုရဇ္ဈော၊ သရဒ္ဓရာထေးစင်း၊ အပိုင်းအခြားရှိသော မြေနှိအပိုးရသော၊ ဝိဖိတာဝီ၊ အောင်အပ်ပြီးသောစစ်မြေရှိသော၊ ဇနပဒတ္တာဝဂိယပ္ပတ္တော၊ ဇနပုန်၏မြို့မြှုပ်သည်၏အဖြစ်သို့ရောက်ရာဖြစ်သော၊ သတ္တရတနေန၊ ရတနာချနပ်ပါးနှင့်၊ သမန္နာဝတော၊ ပြည့်စုံသော၊ ရာဇာ၊ မင်းသည်၊ အနေကသတက္ကတ္တံ၊ အကြိမ်များစွာ၊ အဟောထိ၊ ဖြစ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တဿမဟံ၊ ထိုစကြာမင်းဖြစ်သောငါအား၊ သတ္တံ၊ ချနပ်ပါးကုန်သော၊ ဣမာနိရတနာနိ၊ ဤရတနာတို့သည်၊ အဟောထုံ၊ ဖြစ်ကုန်၏၊ ဣဒံဣမာနိရတနာနိ၊ ဤရတနာတို့သည်၊ သေယျတာကတမာနိ၊ အဘယ်သည်တို့နည်း၊ စက္ကရတနံ၊ စကြာရတနာလည်းကောင်း၊ ဟတ္ထိရတနံ၊ ဆင်ပျံရတနာလည်းကောင်း၊ အဿရတနံ၊ မြင်ပျံရတနာလည်းကောင်း၊ မဏိရတနံ၊ ပတ္တမြားရတနာလည်းကောင်း၊ ဣတ္ထိရတနံ၊ မိန်းမရတနာလည်းကောင်း၊ ဂဟပတိရတနံ၊ သူကြွယ်ရတနာလည်းကောင်း၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ ပရိတာယကရတနမေဝ၊ သားကြီးရတနာသာလျှင်လည်းကောင်း၊ ဣတိဣမာနိ၊ ဤသည်တို့တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ တဿမေ၊ ထိုငါအား၊ သူရာ၊ ရဲရင့်ကုန်သော၊ ဝိရင်္ဂရူပါထုံ၊ လှရှိသောသူတို့၏အကြောင်းဖြစ်သောဝိရိယသဘောရှိကုန်သော၊ ပရသေနပ္ပမဒ္ဓနာမတ္ထာ၊ သူတပါးတို့၏စစ်သည်ကိုနှိပ်နင်းခြင်းငှါစွမ်းနိုင်ကုန်သော၊ ပရောသဟသံ၊ တထောင်အလွန်ရှိကုန်သော၊ ပုတ္တော၊ သားကော်တို့သည်၊ အဟောထုံ၊ ဖြစ်ကုန်၏၊ သောအဟံ၊ ထိုငါသည်၊ သာဂရ

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၂၀၃

ပရိယန္တံ၊ စကြာဝဠာထောင်ကို အပိုင်းအခြား ပြု၍တည်သော သရဒ္ဒရာ အဆုံးရှိသော၊ ဣဝံပထဝီ၊ ဤမေကြီးကို၊ အဒဏ္ဍေန၊ ထက်နက်ခဏ်ဥစ္စာ ခဏ်မရှိသဖြင့်၊ အသဏ္ဍေန၊ ဓားထုံစသော ထက်နက်မရှိသဖြင့်၊ ဓမ္မေန၊ ပါထောနဟန္တဗ္ဗောအစရှိသော တရားဖြင့်သာလျှင်၊ အဘိဝိဇိယ၊ အောင်မြင်၍၊ အဇ္ဈာဝသိ၊ ပိုးအုပ်၍နေ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ သိဒ္ဓိတော်မူ၏၊ သုခေသိနေ၊ ချမ်းသာကိုရှာမှီးလေ့ရှိကုန်သော သူတော်ကောင်းအပေါင်းတို့၊ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော၊ ပုညာနံ၊ ကောင်းမှုတို့၏၊ ဝိပါတံ၊ အကျိုးကို၊ ပဿပဿထ၊ ရှုကုန်လော့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တဝသောနံ၊ ခုနစ်နှစ်တို့ပတ်လုံး၊ မေတ္တံ၊ မေတ္တာနှင့်ယှဉ်သော၊ ဝိတ္တံ၊ ဈာန်စိတ်ကို၊ ဝိဘာဝေတွာ၊ ပွားစေ၍၊ သတ္တံ၊ ခုနစ်ပါးကုန်သော၊ သံဝဇ္ဇဝိဝဇ္ဇကမ္ပေ၊ သံဝဇ္ဇဝိဝဇ္ဇကပ်တို့ပတ်လုံး၊ ဣဝံလောကံ၊ ဤလူပြည်သို့၊ ပုန၊ ဇာတနံ၊ နအာဂမိံ၊ မလာပြီ၊ လောကမ္ပိ၊ ဩကာသလောကသည်၊ သံဝဇ္ဇမာနေ၊ ပျက်သည်ရှိသော်၊ အာဘဿရူပဂေါ၊ အာဘဿရသံသို့ကပ်၍ရောက်သည်၊ ဟောမိ၊ ဖြစ်၏၊ လောကသ္မိံ၊ ဩကာသလောကသည်၊ ဝိဝဇ္ဇမာနေ၊ တည်သည်ရှိသော်၊ သုညဗြဟ္မ၊ ပဂေါ၊ ဆိတ်သောပဌမဈာန်ဗြဟ္မာဘိသို့ကပ်သည်၊ အဟုံ၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ၌၊ ဝသဝတ္တိ၊ သူတပါးကို မိမိသို့လိုက်စေနိုင်သော၊ မဟာဗြဟ္မာ၊ မြတ်သောဗြဟ္မာသည်၊ သတ္တက္ခတ္တံ၊ ခုနစ်ကြိမ်ပတ်လုံး၊ အဟုံ၊ ဖြစ်ပြီ၊ သတ္တိသက္ခတ္တံ၊ သုံးဆဲ့ခြောက်ကြိမ်ပတ်လုံး၊ ဒေဝိဇ္ဇော၊ နတ်တို့၏ အရှင်သည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရပဏိံ၊ ပြုဘူးပြီ၊ စက္ကဝတ္တိ၊ စကြာဂုဏ်နာကို လည်းစေတတ်သော၊ ရာဇာ၊ မင်းသည်၊ အဟုံ၊ ဖြစ်ပြီ၊ ဇမ္ဗုမဏ္ဍဿ၊ ဇမ္ဗုဒိပ်ကျွန်းအပြင်၌၊ ဣဿရော၊ အပိုးရသော၊ ရာဇာ၊ ကေရာဇ်မင်းသည်၊ အဟုံ၊ ဖြစ်ပြီ၊ ရဒ္ဒါဘိသိက္ခော၊ ထိပ်၌သွန်းလောင်းအပ်သောအဘိသိက်ရှိသော၊ ခတ္တိယော၊ ရေမြေကိုအပိုးရသော၊ မနုဿာမိပတိ၊ လူကို၏အကြီးအမှူးဖြစ်သော၊ ရာဇာ၊ ပဒေသရာဇ်မင်းသည်၊ အဟုံ၊ ဖြစ်ပြီ၊ အဒဏ္ဍေန၊ ထက်နက်ခဏ်ဥစ္စာခဏ်မရှိသဖြင့်၊ အသဏ္ဍေန၊ ဓားထုံစသော ထက်နက်မရှိသဖြင့်၊ ဣဝံပထဝီ၊ ဤမြေအပြင်ကို၊ ဝိဇေယျ၊ အောင်မြင်ပြီ၊ အဟံ၊ ငါသည်၊ အသ္မိံပထဝီမဏ္ဍလေ၊ ထိုမြေအပြင်၌၊ ဓမ္မေန၊ တရားသဖြင့်၊ ရန္တံ၊ မင်းအဖြစ်ကို၊ ကာရေတွာ၊ ပြုပြီး၍၊ အသာဟသေန၊ နှိုင်းထက်မူခြင်းမရှိသော၊ ကဓမ္မေန၊ အမှုဖြင့်၊ အနုဿာသိံ၊ ဆုံးမပြီ၊ သမေန၊ ညီညွတ်သော၊ ကဓမ္မေန၊ အမှုဖြင့်၊ အနုဿာသိံ၊ ဆုံးမပြီ၊ အဟံ၊ ငါသည်၊ သဗ္ဗကာမေဟိစ၊ အလုံးစုံသောဝတ္ထုကာမဂုဏ်တို့နှင့်လည်းကောင်း၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ရထနေဟိစ၊ရတနာတို့နှင့်လည်းကောင်း၊ သံဝုဇ္ဈောပြည့်စုံသော၊ မဟဒ္ဒ
 နေ၊မြေ၌မြှုပ်ထားအပ်သောများစွာသောဥစ္စာရှိသော၊ မဟာဘောဂေ၊များ
 စွာသောအသုံးအဆောင်စည်းစိမ်ရှိသော၊ အဇော၊ကြွယ်ဝသော၊ ကုဇေ၊
 အမျိုး၌၊အဇာဟိ၊ဖြစ်ပြီ။ ၊လောကေ၊လောက၌၊ သံဂဟကာ၊လူတို့ကို
 သင်္ဂြိုဟ်ခြီးမြှောက်ထောက်ပံ့ တတ်ကုန်သော၊ ဗုဒ္ဓါ၊ဘုရားရှင်တို့သည်၊
 သန္တိ ရှိကုန်၏။ တေဟိပိ၊ထိုလူတို့ကိုသင်္ဂြိုဟ်ခြီးမြှောက်ထောက်ပံ့တတ်
 သောထုရားရှင် တို့သည်လည်း၊ သေဝံ၊ဤကောင်းမှုသည်၊ မဟန္တဿ၊
 ကြီးမြတ်သောအကျိုး၏။ ဟေတု၊အကြောင်းတည်း၊မေ၊ဝါ၏။ ပထဗျော၊
 မြေအပြင်၌အပိုးရသောမင်း၏ အဖြစ်သည်၊နဝိပဇ္ဇတိ၊မပျက်စီး။ ၊ပဟု
 ထပိတ္ထု၊ပကရဏေ၊များစွာသော နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော
 အသုံးအဆောင်အဆောင်အခွီ ဖြစ်သော၊ ပထာပဝါ၊ကြီးစွာသောအရှိန်
 အစေ့ရှိသော၊ ရာဇာ၊မင်းသည်၊ ဟောတိ၊ဖြစ်၏။ ဇမ္ဗူမဏ္ဍဿ၊ဇမ္ဗူဒိပ်
 ကျွန်းအပြင်၌၊ ဣဿဇော၊ အပိုးရသော၊ နန္ဒိမာ၊တန်ခိုးနှင့် ပြည့်စုံသော၊
 ယ သဝါ၊အခြံအရံနှင့်ပြည့်စုံသော၊ရာဇာ၊မင်းသည်၊ ဟောတိ၊ဖြစ်၏။ဣတိ၊
 ဤသို့၊ဧတံ၊ဤအရာကို၊ သုဒေသိတံ၊ကောင်းစွာဟောထော်မှုအပ်၏။ ၊
 တံဝစနံ၊ထိုစကားကို၊သုတ္တံ၊ကြား၍၊ ကော၊အဘယ်သူသည်၊နပသီဒေ
 ယျ၊မကြည်ညိုဘဲရှိရာအနည်း၊ ပသီဒေယျဇေ၊ကြည်ညိုရာသည်သာလျှင်
 ထည်း၊ ကဏ္ဍာဘိဇာတိယောအပိ၊မည်းညစ်သောသဘောရှိသောသူသည်
 လည်း၊ ပသီဒေယျ၊ ကြည်ညိုရာ၏။ ထသ္မာ၊ထိုကြောင့်၊ အတ္တကာမေန၊
 အကျိုးစီးပွားဖြင့်အလိုရှိသောသူသည်၊မဟန္တံ၊ကြီးမြတ်သော အကျိုးကို၊
 အတိကသိတံ၊အလွန်အလို ရှိသပ်သည်ကို၊ကတွာ၊ပြု၍၊သန္ဓေဋ္ဌော၊သူတော်
 ကောင်းတို့၏ တရားကို၊ ဂဏ္ဍကာထဗ္ဗော၊ အလေးအမြတ်ပြုအပ်၏။ ဝရံ၊
 မြတ်သော၊ဗုဒ္ဓါနံ၊မြတ်စွာဘုရားတို့၏၊သာသနံ၊အသုံးအမတော်ကို၊ဂဏ္ဍကာ
 တဗ္ဗံ၊အလေးအမြတ်ပြုအပ်၏။ ဣတိ၊ဤသို့၊ အဝေါစ၊မိန့်ထော်မှု၏။ မေတ္တ
 သုတ္တံ၊မေတ္တသုတ်သည်၊နိဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ။ ၊

နဝမသုတ်ပြီး၏။

အထခေါ၊ထိုအခါ၌၊ဘဂဝါ၊မြတ်စွာဘုရားသည်၊ ပုဗ္ဗန္ဓသမယံ၊နံနက်အခါ
 ၌၊ နိဝါသေတွာ၊ သင်းပိုင်ကိုပြင်ဝတ်၍၊ ပတ္တစိဝရံ၊ သပိတ်သင်္ကန်းကို၊
 အာဒါယံ၊ယူ၍၊ယေန၊အကြင်အရပ်၌၊ အနာထဝိက္ခိကဿ၊ အနာထဝိဇာတ်
 အမည်ရှိသော၊ ဂဟပတိဿ၊သူကြွယ်၏။ နိဝေသနံ၊အိပ်သည်၊အတ္ထိ၊ရှိ၏။

သတ္တကနိပါတ်ဒုတိယဝတ္ထုသက-၆-အဗျာကထဝဂ်၊ ၂၀၅

တေန၊ ထိုအိမ်ရှိရာအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်ထေ၏။ ဥပသင်္ကမိတွာ၊ ကပ်ထေပြီး၍၊ ပဉ္စတ္ထေ၊ ခင်းထားအပ်သော၊ အာသနေ၊ နေရာ၌၊ နိသိဒိ၊ ထိုင်နေတော်မူ၏။ တေနဂေါပန သမယေန၊ ထိုအခါ၌၊ အာနာထပိဏ္ဍိကဿ၊ အနာထဝိတ် အမည်ရှိသော၊ ဂဟပတိဿ၊ သူကြွယ်၏။ နိဝေသနေ၊ အိပ်၌၊ မနုဿာ၊ လူတို့သည်၊ ဥစ္စာသဒ္ဓါ၊ မြင့်သော အသံရှိကုန်သည်၊ မဟာသဒ္ဓါ၊ နံပါးသို့ပြန်သော အသံရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ အထခေါ၊ ထိုအခါ၌၊ အာနာထပိဏ္ဍိကော၊ အနာထဝိတ်အမည်ရှိသော၊ ဂဟပတိ၊ သူကြွယ်သည်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိဂ္ဂိတော်မူ၏။ တေန၊ ထိုအရပ်သို့၊ ဥပသင်္ကမိ၊ ကပ်ထေ၏။ ဥပသင်္ကမိတွာ၊ ကပ်ထေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌၊ နိသိဒ္ဓိခေါ၊ ထိုင်နေပြီးသော၊ အနာတဝိဏ္ဍိကံ၊ အနာထဝိတ်အမည်ရှိသော၊ ဂဟပတိ၊ သူကြွယ်ကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံ၊ အဝေါစ၊ အဘယ်သို့ မိန့်တော်မူသနည်း၊ ဂဟပတိ၊ သူကြွယ်၊ ကိံ၊ နုခေါ၊ အဘယ်အကြောင်းကြောင့်၊ တေ၊ သင်၏။ နိဝေသနေ၊ အိပ်၌၊ မနုဿာ၊ လူတို့သည်၊ မစ္ဆာပိယောပေ၊ တံငါတို့၏ ငါးကိုလှယက်ရာဖြစ်သော ငါးချင်းတောင်းကိုချရာအရပ်၌၊ ဧကဝဇ္ဇာမညေ၊ တံငါတို့ကဲ့သို့၊ ဥစ္စာသဒ္ဓါ၊ ကျယ်သော အသံ ရှိကုန်သည်၊ မဟာသဒ္ဓါ၊ နံပါးသို့ပြန်တော့ အသံရှိ ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်သနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ သုဇာတာ၊ သုဇာတာအမည်ရှိသော၊ အယံ၊ စာရသုတ္တံ၊ ဤအိမ်၌ဈေးမကို၊ အဓကုဿာ၊ ကြွယ်ဝသောအမျိုးမှ၊ အာနိတာ၊ ဆောင်ယူအပ်၏။ သာ၊ ထိုသုဇာတာအမည်ရှိသောအိမ်၌ဈေးမသည်၊ သထံ၊ ယောက္ခမမိန်းမသူကို၊ သထံ၊ ယောက္ခမမိန်းမသူဟူ၍၊ နေဝအာဒိယတိ၊ မယူ၊ သသုရံ၊ ယောက္ခမယောကျ်ားသူကို၊ သသုရေတိ၊ ယောက္ခမယောကျ်ားသူဟူ၍၊ နအာဒိယတိ၊ မယူ၊ သာမိကံ၊ ထင်ကို၊ သာမိကောတိ၊ ထင်ဟူ၍၊ နအာဒိယတိ၊ မယူ၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကိုလည်း၊ နသက္ကရေတိ၊ အရိုအသေမပြု၊ နဂရုံကရေတိ၊ အလေးအမြတ်မပြု၊ နမာနေတိ၊ မမြတ်နိုး၊ နပူဇေတိ၊ မပူဇော်၊ ဣတိ၊ ထသ္မာ၊ ထိုကြောင့်၊ ဥစ္စာသဒ္ဓါ၊ မြင့်သောအသံရှိကုန်သည်၊ မဟာသဒ္ဓါ၊ ကျယ်သောအသံရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝေယျာကံ၊ အထခေါ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ သုဇာတံ၊

သုဇာတာအမည်ရှိသော၊ စာရသုယဉ်၊ အိပ်၌ချွေးမကို၊ အာမန္တေထိ၊ မိန့်တော်
မူ၏။ ကံ အာမန္တေထိ၊ အဘယ်သို့မိန့်တော်မူသနည်း၊ သုဇာတေ၊ သုဇာတာ
တေ၊ လာတုညံ၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာ
ဘုရား၊ ဝေဝိသ၊ ရာဂကောင်းပါးပြီ။ ဣတိ၊ ခေါ၊ ဤသို့လျှင်၊ သုဇာတာ၊ သုဇာတာ
အမည်ရှိသော၊ စာရသုယဉ်၊ အိပ်၌ချွေးမသည်။ ဘဂဝတော၊ မြတ်စွာဘုရား
၏၊ ပစနံ၊ စကားတော်ကို၊ ပဋိသုတ္တံ၊ ရိုသေစွာနာ၍၊ ယေန၊ အကြင်အရပ်
၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ ဂေန၊ ထိုအရပ်သို့၊
ဥပသကံ၊ ကပ်ဆေ၏။ ဥပသကံ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာ
ဘုရားကို။ အဘိဝါ၊ ဒေတွာ၊ ရိုသေစွာရှိခဲ့၍၊ ဧကမန္တံ၊ သင့်တင့်ထောက်
ပတ်သောအရပ်၌၊ နိသိန္နံ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်ထောက်ပတ်သော
အရပ်၌၊ နိသိန္နံ၊ ထိုင်နေပြီးသော၊ သုဇာထံ၊ သုဇာအမည်ရှိသော၊ စာရသု
ယဉ်၊ အိပ်၌ချွေးမကို၊ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧဝံ၊ စနံ၊ ဤစကားကို၊
အဝေါ၊ မိန့်တော်မူ၏။ ကံ အဝေါ၊ အဘယ်သို့မိန့်တော်မူသနည်း၊ သုဇာ
တေ၊ သုဇာတာ၊ ဝုရိသဿ၊ လင်ဖြစ်သောယောကျ်ား၏။ ဘရိယာ၊ မယား
အပြားတို့သည်။ ဣမာ၊ ခေါသတ္တ၊ ဤခုနစ်ယောက်တို့သည်။ သတ္တ၊ ခုနစ်
ယောက်တို့သည်။ ကဘမာ၊ အဘယ်သည်တို့နည်း။ ဝကေသမာ၊ သူသတ်မ
နှင့်တူသောမယားသည်။ စောရိသမာ၊ ခိုးသူမနှင့်တူသောမယား
သည်။ အယျသမာ၊ အရှင်မနှင့်တူသောမယား ထည်းကောင်း။
မာတာသမာ၊ အမိနှင့်တူသောမယား ထည်းကောင်း။ ဘဂိနိသမာ၊ နှမနှင့်
တူသောမယားထည်းကောင်း။ သဒိသမာ၊ အဆွေခင်ပွန်းနှင့်တူသောမယား
ထည်းကောင်း။ ဒါသိသမာ၊ ကျွန်မနှင့်တူသောမယား ထည်းကောင်း။ ဣတိ
ဣမာသတ္တ၊ ဤခုနစ်ယောက်တို့သည်။ သုဇာတေ၊ သုဇာတာ၊ ဝုရိသဿ၊
ယောကျ်ား၏။ ဘရိယာယော၊ မယားတို့သည်။ ဣမာ၊ ခေါသတ္တ၊ ဤခုနစ်
ယောက်တို့သည်။ တာသံ၊ ထိုခုနစ်ယောက်သော မယားအပြားတို့တွင်၊
တွံ၊ သင်သည်။ ကဘမာ၊ အဘယ်မယားမျိုးသည်။ အထိ၊ ဖြစ်သနည်း။ ဣတိ၊
ဤသို့၊ အဝေါ၊ မိန့်တော်မူ၏။ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်သည်။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။ သံသိက္ခေန၊ အကျဉ်အားဖြင့်၊ ဘာသိ
တဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ ဤစကားတော်၏၊ အတ္ထံ၊ အနက်ကို၊
ဝေံ၊ ဤသို့၊ ဝိတ္ထာ၊ ရေန၊ အကျယ်အားဖြင့်၊ နုခေါအာဇာနာမိ၊ မသိနိုင်ပါ။
ဘန္တေ၊ မြတ်စွာဘုရား၊ သာရအာယာစာမိ၊ တောင်းပန်ပါ၏။ ဘဂဝါ၊
မြတ်စွာဘုရားလည်း၊ ယထာ၊ အကြင်အခြင်းအရာအားဖြင့်၊ ဓမ္မေ၊ တရားကို၊

သတ္တကနိပါတ်နုတိယပတ္ထာသက-၆-အဗျာကတဝဂ်၊ ၂၀၇

ဒေဝိတော၊ ဟောအပ်သည်ရှိသော၊ အဟံ၊ အကျွန်ုပ်သည်၊ ဘဂဝတော၊ မြတ်စွာထုရားသည်၊ သံဝိက္ခေနံ၊ အကျဉ်အားဖြင့်၊ ဘာသိတဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ ဤပါဠိ၏၊ ဧဝံ၊ ဤသို့၊ ဝိတ္ထာနေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို၊ ဇာနေယျံ၊ သိနိုင်ရာ၏။ တထာ၊ ထိုသို့သောအခြင်းအရာအားဖြင့်၊ ဓမ္မံ၊ တရားကို၊ ဒေသေတု၊ ဟောတော်မူပါစေ၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဝျောက်၏၊ သုဇာတေ၊ သုဇာတာ၊ တေနဟိ၊ ထိုသို့သိလိုတပြီးကား ထွံ၊ သင်သည်၊ သုဏောဟိ၊ နာထေ၊ သာဓကံ၊ ကောင်းစွာ၊ မနသိကဏေဟိ၊ နှလုံးသွင်းလော၊ အဟံ၊ ငါထုရားသည်၊ ဘာသိဿာမိ၊ ဟောတော်မူအံ့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘန္တေ၊ မြတ်စွာထုရား၊ ဧဝံသာဓု၊ ကောင်းပါပြီ၊ ဣတိခေါ၊ ဤသို့သျှင်၊ သုဇာတာ၊ သုဇာတာအမည်ရှိသော၊ စာရသုဗျာ၊ အိပ်ချွေးမသည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ ဝစနံ၊ စကားတော်ကို၊ ပစ္စဿောသိ၊ ရှိသေစွာနာ၏၊ ဘဂဝ၊ မြတ်စွာထုရားသည်၊ ဧဝံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့မိန့်တော်မူသနည်း။ ။ ပုရိသဿ၊ ယောကျ်ား၏၊ ယာဘရိယာ၊ အကြင်မယားသည်၊ ပဒုဠ္ဗစိတ္တာ၊ ဒေါသသည်ပျက်ဆီးအပ်သောစိတ်ရှိသည်ဖြစ်၍၊ အဟိတာနုကင်္ဂိနိ၊ အစီးအပွားဖြင့် အစဉ်စောင့်ရှောက်ထေ့မရှိသည်ဖြစ်၍၊ အညေသု၊ မိမိသင်မှတပါးသော ယောကျ်ားတို့၌၊ ရုက္ကာ၊ ထပ်မက်မောသည်ဖြစ်၍၊ အတိမညတေ၊ အထိခွဲခြင်အောက်မေ့၏၊ ဓနေန၊ ဥစ္စာဖြင့်၊ ကိတာ၊ ဝယ်အပ်သောမိန်းမသည်၊ အဿ၊ ထိုဝယ်သောသူကို၊ ဝဇာယ၊ သတ်ခြင်းငှါ၊ ဥဿုကာ၊ အားထုတ်ဘိသကဲ့သို့၊ ဥဿုကာ၊ အားထုတ်တတ်၏၊ ဝေဇ္ဇပါး၊ ဤသို့သဘောရှိသော၊ သာဘရိယာ၊ ထိုမယားသည်၊ ပဇာတိစ၊ သူသတ်မိန်းမဟူ၍လည်းကောင်း၊ ဘရိယာတိစ၊ မယာဟူ၍လည်းကောင်း၊ ပဝုဂ္ဂတိဆိုအပ်၏။ ။ ပုရိသဿ၊ ယောကျ်ား၏၊ ယာဘရိယာ၊ အကြင်မယားသည်၊ ဣတ္ထိယာ၊ မိန်းမ၏၊ သာမိကော၊ ထင်သည်၊ သိပ္ပဉ္စ၊ အတတ်ကိုလည်းကောင်း၊ ဝါဏိဇ္ဇဉ္စ၊ ကုန်သွယ်ခြင်းကို၊ ကသိဉ္စ၊ ထပ်ယာထုပ်ခြင်းကိုလည်းကောင်း၊ အဓိဋ္ဌဟံ၊ အဓိဋ္ဌဟန္တေ၊ ဆောက်တည်သည်ဖြစ်၍၊ ယံဓနံ၊ အကြင်ဥစ္စာကို၊ ဝိန္နုတိ၊ ရ၏။ တဿ၊ ထိုလင်သည်ရှာဖွေအပ်သောဥစ္စာ၏၊ အဗ္ဗိ၊ အနည်းငယ်သောဥစ္စာကိုလည်း၊ အပ-ဘာတု၊ မပယ်ခြင်းငှါ၊ ဣန္ဒြိတိ၊ အလိုရှိ၏၊ ဝေဇ္ဇပါ၊ ဤသို့သဘောရှိသော၊ သာဘရိယာ၊ ထိုမယားကို၊ စောရိတိစ၊ သူရိုးမဟူ၍ လည်းကောင်း၊ ဘရိယာတိစ၊ မယားဟူ၍လည်းကောင်း၊ ပဝုဂ္ဂတိ၊ ဆိုအပ်၏။ ပုရိသဿ၊ ယောကျ်ား၏၊ ယာဘရိယာ၊ အကြင်မယား

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

သည်၊ အကမ္မကာမာ၊ အမှုကိုပြုခြင်းငှါ အလိုမရှိ၊ အလသာ၊ ပျင်းရိ၏၊ မဟန္တ
 သာ၊ များစွာစားတတ်၏၊ ပရုသာ၊ စိတ်နှလုံးထည်းကြမ်း၏၊ စလ္လိစ၊ ကိုယ်
 အမူအရာလည်းကြမ်း၏၊ ဒုရုတ္တဝါဒိနိ၊ ကြမ်းတမ်းသောစကားကိုထည်းဆို
 တတ်၏၊ ဥဋ္ဌာယိကာနံ၊ ထကြွခြင်းလုံ့လနှင့်ပြည့်စုံသောထင်တို့ကို၊ အဘိဓု
 ယျ၊ နှိပ်စက်ထွန်းခိုး၍၊ ဝတ္တတိ၊ ကျင့်တတ်၏၊ ဇေဂ္ဂုပါ၊ ဤသို့သဘောရှိသော
 သာဘရိယာ၊ မယားကို၊ အယျာတိစ၊ အရှင်မဟူ၍ထည်းကောင်း၊ ဘရိယာ
 တိစ၊ မယားဟူ၍ထည်းကောင်း၊ ပဝုဂ္ဂတိ၊ ဆိုအပ်၏၊ ဝရိသဿ၊ ယောကျ်ား
 ၏၊ ယာဘရိယာ၊ အကြင်မယားကို၊ သဗ္ဗဒါ၊ အခါဝပ်သိမ်း၊ ဟိတာနုကစ္ဆိနိ၊
 အစီးအပွားဖြင့် အစဉ်စောင့်ရှောက်ထေ့ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ မာတာ၊
 အမိသည်၊ ဝုတ္တံ၊ သားကို၊ အနုရက္ခထေဇ္ဇဝ၊ အစဉ်စောင့်ရှောက်ဘိသကဲ့သို့
 ပတိ၊ လင်ကို၊ အနုရက္ခထေ၊ အစဉ်စောင့်ရှောက်တတ်၏၊ တထော၊ ထိုသို့
 ထင်ကိုအစဉ်စောင့်ရှောက်ခြင်းကြောင့်၊ အဿ၊ ထိုထင်သည်၊ အာဘတံ၊
 ဆည်းပူးအပ်သော၊ ခနံ၊ ဥဂ္ဂဘကို၊ ရက္ခတိ၊ စောင့်ရှောက်တတ်၏၊ ဇေဂ္ဂုပါ၊
 ဤသို့သဘောရှိသော၊ သာဘရိယာ၊ ထိုမယားကို၊ မာတာတိစ၊ အမိဟူ၍
 ထည်းကောင်း၊ ဘရိယာတိစ၊ မယားဟူ၍ထည်းကောင်း၊ ပဝုဂ္ဂတိ၊ ဆိုအပ်၏
 ဝရိသဿ၊ ယောကျ်ား၏၊ ဘရိယာ၊ မယားသည်၊ ဇေဇ္ဇာ၊ ကြီးသည်ထည်း
 ဖြစ်သော၊ ကနိဋ္ဌကာ၊ ငယ်သည်ထည်းဖြစ်သော၊ ဘဂိနိ၊ နှမသည်၊ တာတရိ၊
 မောင်နှံ၊ သဂါရဝ၊ ရိုသေခြင်းရှိသည်၊ ဟောတိယထာပိ၊ ဖြစ်သကဲ့သို့ထည်း
 ထထာ၊ ထိုအတူ၊ သကမ္ဘိသဒိကော၊ မိမိလင်နှံ၊ ဟိရိမနာ၊ ဟိရိနှင့်ယှဉ်သော
 စိတ်သည်၊ ဘတ္တု၊ လင်၏၊ ဝဿနုဝတ္တိနိ၊ အလိုသို့လိုက်၍ ကျင့်တတ်၏၊
 ဇေဂ္ဂုပါ၊ ဤသို့သဘောရှိသော၊ သာဘရိယာ၊ ထိုမယားကို၊ ဘဂိနိတိစ၊
 နှမဟူ၍ထည်းကောင်း၊ ဘရိယာတိစ၊ မယားဟူ၍ထည်းကောင်း၊ ပဝုဂ္ဂတိ၊
 ဆိုအပ်၏၊ ဝရိသဿ၊ ယောကျ်ား၏၊ ယာဘရိယာ၊ အကြင်မယားသည်၊ ဣဝ
 ဤလောက၌၊ သဒိ၊ အဆွေခင်ပွန်းဖြစ်သောမိန့်မသည်၊ စိရဿံ၊ ကြားမြင်မှ၊
 အာဂတံ၊ ရောက်လာသော၊ သခါရံ၊ အဆွေဖြစ်သောယောကျ်ားကို၊ ဒိတ္တာနု
 မြင်၍၊ ပမောဒိတာဇ္ဇဝ၊ လွန်စွာဝမ်းမြော်သကဲ့သို့၊ ပတိ၊ လင်ကို၊ ဒိတ္တာ၊ မြင်
 ၍၊ ပမောဒိတာ၊ လွန်စွာဝမ်းမြောက်တတ်၏၊ ကောထေယျကာ၊ အမျိုးနှင့်
 ပြည့်စုံ၏၊ သီလဝတိ၊ သီလရှိ၏၊ ပတိဗ္ဗတာ၊ လင်၌ရှိသောစွာကျင့်တတ်၏၊
 ဇေဂ္ဂုပါ၊ ဤသို့သဘောရှိသော၊ သာဘရိယာ၊ ထိုမယားကို၊ ဘဂိနိတိစ၊ အဆွေ
 ခင်ပွန်းဟူ၍ထည်းကောင်း၊ ဘရိယာတိစ၊ မယားဟူ၍ထည်းကောင်း၊ ပဝုဂ္ဂ
 တိ၊ ဆိုအပ်၏၊ ဝရိသဿ၊ ယောကျ်ား၏၊ ယာဘရိယာ၊ အကြင်မယားသည်၊

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၆-အဗျာကထဝဂ်၊ ၂၀၉

ဝဓဇ္ဈတဗ္ဗိဘာ၊ ထံတံကိုင်၍ သတ်ပုတ်ခြင်းဖြင့်မြှမ်းချောက်အပ်သည်ရှိ
 သော်၊ အကုဒ္ဓတာသန္တိ၊ အပျက်ထွက်ခြင်းထက်လန်ခြင်းမရှိ၊ အနုဋ္ဌပိတ္တာ၊
 ဒေါသဖြင့်မပြစ်မှားသောစိတ်ရှိ၏၊ ပတိနော၊ လင်ကို၊ တိတိက္ခတိ၊ သည်းခံ
 တတ်၏၊ အကောနော၊ အပျက်ထွက်ခြင်းမရှိ၊ တတ္တု၊ လင်၏၊ ဝသာနုဝတ္တနိ
 အသိုသိုလိုက်၍ကျင့်တတ်၏၊ ဧဝဇ္ဈပါ၊ ဤသို့သဘောရှိသော၊ သာဘရိယာ
 ထိုမယားကို၊ ဒါသိဘိစ၊ ကျွန်မဟူ၍လည်းကောင်း၊ ဘာရိယာတိစ၊ မယားဟူ
 ၍လည်းကောင်း၊ ပဝုစ္စတိ၊ ဆိုအပ်၏၊ ဣဝ၊ ဤထောကန္တိ၊ ယာဘရိယာ၊
 အကြင်မယားကို၊ ဝကောကိ၊ သူသတ်မနှင့်တူသောမယားဟူ၍၊ ပဝုစ္စတိ၊
 ဆိုအပ်၏၊ စောရာတိစ၊ ခိုးသူမဟူ၍ လည်းကောင်း၊ အယျာတိစ၊ အရှင်မ
 ဟူ၍လည်းကောင်း၊ ပဝုစ္စတိ၊ ဆိုအပ်၏၊ သာဘရိယာ၊ ထိုမယားသည်၊
 ဒုသိသဇ္ဈပါ၊ သိထမရှိသော သဘောရှိ၏၊ ဗရုဿ၊ ကြမ်းကြုတ်သော
 သဘောရှိ၏၊ အနာဒရာ၊ လင်ခွဲရိုသေခြင်းမရှိ၊ ဣတိ၊ ဤသို့၊ ပဝုစ္စတိ၊ ဆိုအပ်
 ၍၊ တာဝ၊ ထိုဆိုအပ်ပြီးသော သုံးယောက်သော မယားတို့သည်သာလျှင်၊
 ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်စီးခြင်းကြောင့်၊ မရဏာ၊ သေသည်
 မှ၊ ပရံ၊ နောက်၌၊ နိရယံ၊ ငရဲသို့၊ ဝဇန္တိ၊ လားရကုန်၏၊ ဣဝ၊ ဤထော
 ကန္တိ၊ ယာဘရိယာ၊ အကြင်မယားကို၊ မာတာတိစ၊ အမိဟူ၍ လည်းကောင်း၊
 ဘဂိနိတိစ၊ နှမဟူ၍လည်းကောင်း၊ သခိတိစ၊ ခင်ပွန်းဟူ၍လည်းကောင်း၊
 ဒါသိဘရိယာတိစ၊ ကျွန်မယားဟူ၍လည်းကောင်း၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သာ
 ဘရိယာ၊ ထိုမယားသည်၊ သိထေ၊ သိထ၌၊ ဗြိတတ္တာ၊ တည်သောသဘောရှိ၏
 ဝိရတ္တံ၊ ကြာမြင့်စွာသောကာလပတ်လုံး၊ သံဝတော၊ စောင့်ရှောက်တတ်၏
 ဣန္ဒြိတိ၊ ဤသို့၊ ပဝုစ္စတိ၊ ဆိုအပ်၏၊ တာ၊ ထိုဆိုအပ်ပြီးသော မယားဝေး
 ယေဝံတို့သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ
 သေသည်မှ၊ ပရံ၊ နောက်၌၊ သုဂတိံ၊ ကောင်းမှုကိုပြုသောသူတို့၏ထားချေဖြစ်
 သော၊ သဂ္ဂံ၊ နတ်ပြည်သို့၊ ဝဇန္တိ၊ လားရကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်
 ထော်မူ၏၊ သုဇာတေ၊ သုဇာတာ၊ ပုဂ္ဂိုလ်သော၊ ယောက္ခိယာ၊ သတ္တ၊ ရနစ်
 ယေဝံကုန်သော၊ ဣမာဘရိယာ၊ ဤမယားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တာသံ၊
 ထိုမယားတို့တွင်၊ တံ၊ သင်သည်၊ ကာမာ၊ အဘယ်မယားသည်၊ အသိ၊
 ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်ထော်မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊
 ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝံ၊ အကျွန်ုပ်ကို၊ အဇ္ဈတဂ္ဂေ၊ ယနေ့ကိုအစ
 ပြု၍၊ သာမိကဿ၊ လင်၏၊ ဒါသိသဝံ၊ ဟျွန်မနှင့် တူသည်ကို၊ ဘရိယာ၊

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာကတဝဂ်၊ ၂၅၅

သဘောသည်။ ကောဓနံ၊ အမျက်ထွက်သော၊ ဣတ္ထိံ ဝါ၊ မိန်းမသို့ထည်း
ကောင်း၊ ပုဂ္ဂိုလ်ဝါ၊ ယောကျ်ားသို့ထည်းကောင်း၊ အာဂစ္ဆတိ၊ ထာရောက်
၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တတနံ၊ ပရံစ၊ တပါးတုံထည်း၊ သပတ္တော၊
ရန်သူတယောက်သည်။ သပတ္တဿ၊ ရန်သူတယောက်အား၊ အယံ၊ ဤသူ
သည်။ ဒုက္ခံ၊ ဆင်းရဲဖြိုငြင်စွာ၊ သယေယျ၊ အိပ်ရပါမူကား၊ အဟောဝတ၊
ကောင်းလေစွ၊ ဣတိ ဝေ၊ ဤသို့၊ ဣတ္ထိံ တိ၊ အသိရှိ၏၊ တံ၊ ထိုအသိရှိခြင်းသည်။
ကိံ၊ သဟောသု၊ အဘယ်အကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သပတ္တော၊
ရန်သူသည်။ သပတ္တဿ၊ ရန်သူအား၊ သုခသေယျာယ၊ ချမ်းသာစွာအိပ်ခြင်း
၌၊ နန္ဒန္တိ၊ မနှစ်သက်၊ တသ္မာ၊ ထိုကြောင့်၊ အယံ၊ ဤသူသည်။ ဒုက္ခံ၊ ဆင်းရဲစွာ
သယေယျ၊ အိပ်ရပါမူကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိ ဝေ၊ ဤသို့၊
ဣတ္ထိံ တိ၊ အသိရှိ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကောဓနော၊ အမျက်ထွက်လေ့ရှိ
သော၊ အသံပုဂ္ဂိုလ်သုလော၊ ဤယောကျ်ားပုဂ္ဂိုလ်သည်။ ကောဓာဘိဘူ
ထော၊ အမျက်သည်နှိပ်စက်အပ်သည်။ ကောပေရေတော၊ အမျက်ထွက်ခြင်း
ဖြင့်အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏၊ သော၊ ထိုအမျက်ထွက်လေ့ရှိသော
သူသည်။ ဂေါဏကတ္တတေ၊ ထက်စားသစ်ထက်လွန်သောရှည်သောအမွှေး
ရှိသောကော်ဇောကြီးဖြင့် ခင်းအပ်သော၊ ပဗ္ဗလိကတ္တတေ၊ တစ်ခဲနက်ပန်းပွင့်
ပန်းပြောက်ရှိသောသားမွှေးဖြင့်ပြီးသောအခင်းဖြင့်ခင်းအပ်သော၊ ကဒလိ
မိဂဝရပစ္စက္ကရဏေ၊ ဝံပိုင်ရေဖြင့်ပြုအပ်သောအခင်းရှိသော၊ သဥက္ကစ္ဆဒေ၊
အထက်၌ဖွဲ့အပ်သော နိသမ္ပိတာနံရှိသော၊ ဉာဘတောလောဟိတကူပဓာ
နေ၊ ညောင်စောင်း၏နှစ်ဘက်၌ နိသောခြေအုံးခေါင်းအုံးရှိသော၊ ပလ္လကေ၊
အခြေ၌ သားရဲရှုပ်ရှိသော ညောင်စောင်းအင်းပျဉ်၌၊ ကိဇ္ဇာပိသေတိ၊
အကယ်၍ကား အိပ်နေရ၏ရှင်၊ အထခေါ၊ ထိုသို့အိပ်နေရသော်လည်း၊
သော၊ ထိုသူသည်။ ကောဓာဘိဘူထော၊ အမျက်ထွက်ခြင်းဖြင့် အစဉ်လိုက်
သည်ဖြစ်၍၊ ဒုက္ခညဝ၊ ဆင်းရဲစွာသာလျှင်၊ သေတိ၊ အိပ်နေရ၏၊ ဘိက္ခဝေ၊
ရဟန်းတို့၊ သပတ္တကန္တော၊ ရန်သူတို့သည်နှစ်သက်အပ်သော၊ သပတ္တကရ
ဏော၊ ရန်သူတို့၏အကျိုးစီးပွား၊ ကံပြုထတ်သော၊ ဒုတိယော၊ နှစ်ခုမြောက်
သော၊ အသံဓမ္မော၊ ဤဆင်းရဲဖြိုငြင်စွာအိပ်နေရခြင်းတည်း ဟူသောသ
ဘောသည်။ ကောဓနံ၊ အမျက်ထွက်ခြင်းသဘောရှိသော၊ ဣတ္ထိံ ဝါ၊ မိန်းမသို့
ထည်းကောင်း၊ ပုဂ္ဂိုလ်ဝါ၊ ယောကျ်ားသို့ထည်းကောင်း၊ အာဂစ္ဆတိ၊ ထာရောက်
၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တတနံ၊ ပရံစ၊ တပါးတုံထည်း၊ သပတ္တော၊ ရန်
သူသည်။ သပတ္တဿ၊ ရန်သူအား၊ အယံ၊ ဤသူသည်။ ပရရတ္ထော၊ များသော

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

အကျိုးစီးပွားရှိသည်၊ နအာဿ၊ မဖြစ်ပါမူကား၊ အဟောဝတကောင်းလေစွ၊
 ဣတိဝေ၊ ဤသို့၊ ဣစ္ဆတိ၊ အလိုရှိ၏။ တံ၊ တိုသို့၊ အလိုရှိခြင်းသည်။ ကိဿဟေ
 အဘယ်အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်
 ကြောင့်၊ သပတ္တော၊ ရန်သူသည်၊ သပတ္တဿ၊ ရန်သူအား၊ ပရရတ္ထတာယ၊ များ
 သောအကျိုးစီးပွားရှိသည်၏အဖြစ်၌၊ နနန္ဒတိ၊ မနှစ်သက်၊ တသ္မာ၊ ထိုကြောင့်
 အယံ၊ ဤသူသည်။ ပရရတ္ထော၊ များသောအကျိုးစီးပွားရှိသည်၊ နအာဿ၊
 မဖြစ်ပါမူကား၊ အဟောဝတကောင်းလေစွ၊ ဣတိဝေ၊ ဤသို့၊ ဣစ္ဆတိ၊ အလိုရှိ
 ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကောဓေနော၊ အမျက်ထွက်သော၊ အယံပုရိသပုဂ္ဂ
 သော၊ ဤယောကျ်ား၊ ပုဂ္ဂိုလ်သည်။ ကောဓာဘိဘူတော၊ အမျက်သည်နှိပ်
 စက်အပ်သည်ဖြစ်၍၊ ကောပေရေတော၊ အမျက်ထွက်ခြင်းဖြင့်အစဉ်လိုက်
 သည်။ အနတ္ထံပိ၊ အကျိုးစီးပွားမရှိသည်ကိုလည်း၊ ဂဟေတွာ၊ ယူ၍၊ မေ၊
 ငါသည်၊ အတ္ထော၊ အကျိုးစီးပွားရှိသည်ကို၊ ဂဟိတော၊ ယူအပ်၏၊ ဣတိ၊ ဤသို့
 မညတိ၊ အောက်မေ့၏။ အတ္ထံပိ၊ အကျိုးစီးပွားရှိသည်ကိုလည်း၊ ဂဟေတွာ၊ ယူ၍၊
 မေ၊ ငါအား၊ အနတ္ထော၊ အကျိုးစီးပွားမရှိသည်ကိုလည်း၊ ဂဟိတော၊ ယူအပ်
 ၏၊ ဣတိ၊ ဤသို့၊ မညတိ၊ အောက်မေ့၏။ ကောဓာဘိဘူတဿ၊ အမျက်ထွက်
 ခြင်းသည်နှိပ်စက်အပ်သော၊ တဿ၊ ထိုသူအား၊ အညမဉ္ဇံ၊ အချင်းချင်း၊
 ဝိပဗ္ဗနိက၊ ဆန့်ကျင်းခြင်၍ကုန်သည်ဖြစ်၍၊ ဂဟိတာ၊ ယူအပ်ကုန်သော၊
 ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ဒီဃဓုတ္တံ၊ ရှည်စွာသော ညဉ့်နေ့ပတ်လုံး၊
 အဟိဘာယ၊ အစီးအပွားမဲ့အလို့ငှါလည်းကောင်း၊ ဒုက္ခာယ၊ ထင်းရဲခြင်းငှါ
 လည်းကောင်း၊ သံဝတ္တန္တိ၊ ဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သပတ္တကန္တော
 ရန်သူတို့သည်နှစ်သက်အပ်သော၊ သပတ္တကရဏော၊ ရန်သူတို့၏အကျိုး
 စီးပွားကိုပြုတတ်သော၊ တတိယော၊ သုံးရမြောက်သော၊ အယံဓမ္မော၊ ဤ
 အစီးအပွားမရှိခြင်းတည်းဟူသောသဘောသည်၊ ကောဓနံ၊ အမျက်ထွက်
 ခြင်းသဘောရှိသော၊ ဣတ္ထိံဝါ၊ မိန်းမသို့လည်းကောင်း၊ ပုရိသံဝါ၊
 ယောကျ်ားသို့လည်းကောင်း၊ အာဂစ္ဆတိ၊ ထာရောက်၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဝုဒ္ဓ၊ ကာသန၊ ပရံစတပါးတို့လည်း၊ သပတ္တော၊ ရန်သူသည်၊ သပတ္တဿ၊
 ရန်သူအား၊ အယံ၊ ဤသူသည်၊ ဘောဂဝါ၊ စည်စိပ်ဥစ္စာရှိသည်၊ နအာဿ၊
 မဖြစ်ပါမူကား၊ အဟောဝတကောင်းလေစွ၊ ဣတိဝေ၊ ဤသို့၊ ဣစ္ဆတိ၊ အလို
 ရှိ၏၊ တံ၊ ထိုအလိုရှိခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်
 နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သပတ္တော၊ ရန်သူ
 သည်၊ သပတ္တဿ၊ ရန်သူအား၊ ဘောဂဝတဿ၊ စည်းစိမ်မရှိသည်၏အဖြစ်

သတ္တကနိပါတ်ဒုတိယပတ္ထာသက-၆-အဗျာဂတဝဂ်၊ ၂၁၃

၌၊နန္ဒတိ၊မနှစ်သက်၊ တသ္မာ၊ထိုကြောင့်၊အယံ၊ဤသူသည်၊ ဘောဂဝါ၊ စည်းစိမ်ရှိသည်၊ နအဿ၊မဖြစ်ပါမူကား၊ အဟောဝတ၊ ကောင်းထေစွ၊ ဣတိဝေံ၊ဤသို့၊ဣစ္ဆတိ၊အလိုရှိ၏၊ဘိက္ခဝေ၊ရဟန်းတို့၊ ကောဿေ၊အမျက် ထွက်ခြင်းသဘောရှိသော၊ ကောဓာဘိဘူတဿ၊ အမျက်သည်နှိပ်စက် အပ်သော၊ ကောပေရေတဿ၊ အမျက်ထွက်ခြင်းဖြင့်အစဉ်လိုက်သော၊ အဿဝရိသပုဂ္ဂလဿ၊ထိုယောကျ်ားပုဂ္ဂိုလ်အား၊ ဥဠာနဝိရိသာဓိဂတာ ထကြွခြင်းလုံ့ထဖြင့် ရအပ်ကုန်သော၊ ဗာဟာဗထပရိပိဟာ၊ ထက်ရုံ၏ အစွမ်းအားဖြင့်ဆည်းဘူးအပ်ကုန်သော၊ သေဒါဝက္ခိတ္တော၊ ချွေးယိုစီးခြင်း ဖြင့်ဖြစ်စေအပ်ကုန်သော၊ ဓိဓိကာ၊ တရားနှင့်ယှဉ်ကုန်သော၊ ဓမ္မထဒ္ဓါ၊ တရားသဖြင့် ရအပ်ကုန်သော၊ ယေပိတေဘောဂါ၊ အကြင်စည်းစိမ်တို့ သည်ထည်း၊ ဟောန္တိ၊ဖြစ်ကုန်၏၊ ကောဓာဘိဘူတဿ၊ အမျက်သည် နှိပ်စက်အပ်သော၊ တဿဝရိသပုဂ္ဂလဿ၊ထိုယောကျ်ားပုဂ္ဂိုလ်၏၊ကေဝိ ဘောဂေ၊ထိုစည်းစိမ်တို့ကိုထည်း၊ ရာဇာနော၊မင်းတို့သည်၊ရာဇကောသံ၊ မင်း၏သဏ္ဍာတိုက်သို့၊ ပဝေသေန္တိ၊ သွင်းကုန်၏၊ ဘိက္ခဝေ၊ရဟန်းတို့၊ သပတ္တကန္တော၊ ရန်သူတို့သည် နှစ်သက်အပ်သော၊ သပတ္တကရဏော၊ ရန်သူတို့၏အကျိုးစီးပွားကိုပြုတတ်သော၊စတုတ္ထော၊ထေးရမြှောက်သော၊ အယံခမ္မော၊ ဤစည်းစိမ်ဥစ္စာ၏ပျက်စီးခြင်းတည်းဟူသောသဘောသည်၊ ကောဓနံ၊ အမျက်ထွက်ခြင်း သဘောရှိသော၊ ဣတ္ထိံဝါ၊ မိန်းမသို့ထည်း ကောင်း၊ပုရိသံဝါ၊ယောကျ်ားသို့လည်းကောင်း၊ အာဂစ္ဆတိ၊သာရောက် ၏၊ဘိက္ခဝေ၊ရဟန်းတို့၊ပုန၊တဖန်၊ပရိစ၊တပါးတုံထည်း၊သပတ္ထော၊ရန်သူ သည်၊သပတ္တဿ၊ရန်သူအား၊အယံ၊ ဤသူသည်၊ယသဝါ၊အခြံအရံရှိသည် နအဿ၊မဖြစ်ပါမူကား၊ အဟောဝတ၊ ကောင်းထေစွ၊ ဣတိဝေံ၊ဤသို့၊ ဣစ္ဆတိ၊အလိုရှိ၏၊ တံ၊ထိုသို့အလိုရှိခြင်းသည်၊ ကိဿဟေတု၊ အဘယ် အကြောင်းကြောင့်နည်း၊ဘိက္ခဝေ၊ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သပတ္ထော၊ရန်သူသည်၊ သပတ္တဿ၊ရန်သူအား၊ယသဝတာယ၊အခြံအရံရှိ သည်၏အဖြစ်ဖြင့်၊နန္ဒတိ၊မနှစ်သက်၊တသ္မာ၊ထိုကြောင့်၊အယံ၊ဤသူသည် ယသဝါ၊အခြံအရံရှိသည်၊နအဿ၊မဖြစ်ပါမူကား၊ အဟောဝတ၊ကောင်း ထေစွ၊ဣတိဝေံ၊ဤသို့၊ဣစ္ဆတိ၊အလိုရှိ၏၊ ဘိက္ခဝေ၊ရဟန်းတို့၊ ကောဓနော၊ အမျက်ထွက်ခြင်းသဘောရှိသော၊ အယံပုရိသပုဂ္ဂလော၊ ဤယောကျ်ား ပုဂ္ဂိုလ်သည်၊ကောဓာဘိဘူတော၊အမျက်သည်နှိပ်စက်အပ်သည်၊ကောဓ မရေတော၊အမျက်ထွက်ခြင်းဖြင့်အစဉ်လိုက်သည်၊ဟောတိ၊ဖြစ်၏၊အဿ

ပုဂ္ဂိုလ်သုဂ္ဂလံ။ ထိုယောကျ်ား ပုဂ္ဂိုလ်အား၊ အပ္ပမာဒါဓိကတော၊ မမေ့
မလျော့ခြင်းဖြင့်ရအပ်သော၊ သောဝိသော ယသော၊ အကြင်အခြံအရံသည်
လည်း၊ ဟောတိ၊ ဖြစ်၏၊ တဗ္ဗာဝိ၊ ထို အခြံအရံမှလည်း၊ ကောဓာဘိဘူတော၊
အမျက်သည်နှိပ်စက်အပ်သည်ဖြစ်၍၊ ဝံသတိ၊ ပျက်စီး၏၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ သပတ္တကန္တော၊ ရန်သူတို့သည်နှစ်သက်အပ်သော၊ သပတ္တကရဏော၊
ရန်သူတို့၏ အကျိုးစီးပွားကိုပြုတတ်သော၊ ပဉ္စမော၊ ငါးခုမြောက်သော၊ အယံ
ဓမ္မော၊ ဤအခြံအရံ၏ပျက်စီးခြင်းတည်းဟူသော သဘောသည်၊ ကောဓံ၊
အမျက်ထွက်ခြင်းသဘောရှိသော၊ ဣတ္ထိံ ဝါ၊ မိန်းမသို့ လည်းကောင်း၊ ပုဂ္ဂို
လ်ဝါ၊ ယောကျ်ားသို့လည်းကောင်း၊ အာဂစ္ဆတိ၊ ထာရောကံ၏၊ ဘိက္ခဝေ၊
ရဟန်းတို့၊ ပုန၊ တတနံ၊ ပရံစ၊ တပါးတံ့လည်း၊ သပတ္တော၊ ရန်သူသည်၊
သပတ္တဿ၊ ရန်သူအား၊ အယံ၊ ဤသူသည်၊ မိတ္တဝါ၊ အဆွေခင်ပွန်းရှိသည်၊
နုအဿ၊ မဖြစ်ပါမူကား၊ အဟောဝထ၊ ကောင်းလေစွ၊ ဣတိ ဝေံ၊ ဤသို့၊
ဣစ္ဆတိ၊ အလိုရှိ၏၊ တံ၊ ထိုသို့အလိုရှိခြင်းသည်၊ ကိဿဟေတု၊ အဘယ်
အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြကြောင့်၊
သပတ္တော၊ ရန်သူသည်၊ သပတ္တဿ၊ ရန်သူအား၊ မိတ္တဝတံ၊ အဆွေ
ခင်ပွန်းရှိသည်၏အဖြစ်ဖြင့်၊ နန္ဒနန္ဒတိ၊ မနှစ်သက်။ တသ္မာ၊ ထိုကြောင့်၊ အယံ၊
ဤသူသည်၊ မိတ္တဝါ၊ အဆွေခင်ပွန်းရှိသည်၊ နုအဿ၊ မဖြစ်ပါမူကား၊
အဟောဝထ၊ ကောင်းလေစွ၊ ဣတိ ဝေံ၊ ဤသို့၊ ဣစ္ဆတိ၊ အလိုရှိ၏၊ ဘိက္ခဝေ၊
ရဟန်းတို့၊ ကောဓံ၊ အမျက်ထွက်ခြင်းသဘောရှိသော၊ ကောဓာဘိဘူတံ၊
အမျက်သည်နှိပ်စက်အပ်သော၊ ကောဓပရေတံ၊ အမျက်ထွက်ခြင်းဖြင့်
အစဉ်လိုက်သော၊ ပုဂ္ဂိုလ်သုဂ္ဂလံ၊ ယောကျ်ားပုဂ္ဂိုလ်ကို၊ အဿ၊ ထိုပုဂ္ဂိုလ်
အား၊ မိတ္တာမစ္စာ၊ အဆွေခင်ပွန်းချစ်ကြွမ်းဝင်ကုန်သော၊ ဥာတိဿထောဟိ
တာ၊ တမျိုးမိမျိုးစပ်ကုန်သော၊ ယေဝိတေ၊ အကြင်အဆွေခင်ပွန်းနှင့်တကွ
ဆင်းရဲချမ်းသာဘက်ဖြစ်ကုန်သော သူတို့သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်
၏၊ တေပိ၊ ထိုအဆွေခင်ပွန်းနှင့်တကွ ဆင်းရဲချမ်းသာဘက်ဖြစ်ကုန်သော
သူတို့သည်လည်း၊ ကောဓာဘိဘူတံ၊ အမျက်ထွက်ခြင်းသည်နှိပ်စက်အပ်
သော၊ ပုဂ္ဂိုလ်သုဂ္ဂလံ၊ ယောကျ်ားပုဂ္ဂိုလ်ကို၊ အာရကော၊ ဝေးစွာ၊ ပရိဝုဇ္ဇန္တိ၊
ကြဉ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သပတ္တကန္တော၊ ရန်သူတို့သည်နှစ်သက်
အပ်သော၊ သပတ္တကရဏော၊ ရန်သူတို့၏ အကျိုးစီးပွားကိုပြုတတ်သော၊
ဓမ္မော၊ ခြောက်ခုမြောက်သော၊ အယံဓမ္မော၊ ဤအဆွေခင်ပွန်းတို့၏ကြဉ်
ခြင်းတည်းဟူသော သဘောသည်၊ ကောဓံ၊ အမျက်ထွက်ခြင်းသဘောရှိ

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-၆-အဗျာကတဝဂ်၊ ၂၁၅

သော၊ ဣတ္ထိံဝါ၊ မိန်းမသို့ထည်းကောင်း၊ ဝုရိသံဝါ၊ ယောကျ်ားသို့ထည်း
ကောင်းအာဂစ္ဆတိ၊ လာရောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ တာဝန်၊ ပရိစ
တပါးတုံထည်း၊ သပတ္တော၊ ရန်သူသည်၊ သပတ္တဿ၊ ရန်သူအား၊ အယံ၊ ဤ
သူသည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေ
သည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကို
ပြုသောသူတို့၏၊ ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ ကျရာဖြစ်သော၊ နိရယံ
ငဲ့သို့၊ ဥပပဇ္ဇေယျ၊ ကပ်၍ဖြစ်ရမှုကား၊ အဟောဝတော၊ ကောင်လေစွ၊ ဣတိ
ဝေံ၊ ဤသို့၊ ဣတ္ထိတိ၊ အလိုရှိ၏၊ တံ၊ ထိုသို့အလိုရှိခြင်းသည်၊ ကိဿပောထု၊
အသယ်အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်
ကြောင့်၊ သပတ္တော၊ ရန်သူသည်၊ သပတ္တဿ၊ ရန်သူအား၊ သုဂတိဂမနေ၊
သုဂတိဘဝသို့သွားခြင်း၌၊ နန္ဒန္တိ၊ မနှစ်သက်၊ တသ္မာ၊ ထိုကြောင့်၊ အယံ၊
ဤသူသည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊
သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်း
မှုကိုပြုသောသူတို့၏၊ ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ ကျရာဖြစ်သော၊
နိရယံ၊ ငဲ့သို့၊ ဥပပဇ္ဇေယျ၊ ကပ်၍ဖြစ်ပါမှုကား၊ အဟောဝတော၊ ကောင်းထေစွ၊
ဣတိဝေံ၊ ဤသို့၊ ဣတ္ထိတိ၊ အလိုရှိ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ကောဓေနော၊ အမျက်
ထွက်လေ့ရှိသော၊ ကောဓာဘိဘူထော၊ အမျက်သည် နှိပ်စက်အပ်သော၊
ကောဓပရေတော၊ အမျက်ထွက်ခြင်းဖြင့် အစဉ်လိုက်သော၊ အယံဝုရိသပုဂ္ဂ
ထော၊ ဤယောကျ်ားပုဂ္ဂိုလ်သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုဂ္ဂတိံ၊ မကောင်း
သောအကျင့်ကို၊ စရတိ၊ ကျင့်၏၊ ဝါစာယ၊ နှုတ်ဖြင့်၊ (ပ)၊ မနဿ၊ စိတ်ဖြင့်၊ ဒုဂ္ဂ
တိံ၊ မကောင်းသောအကျင့်ကို၊ စရတိ၊ ကျင့်၏၊ သော၊ ထိုယောကျ်ားပုဂ္ဂိုလ်
သည်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဒုဂ္ဂတိံ၊ မကောင်းသောအကျင့်ကို၊ စရိတွာ၊
ကျင့်ပြီး၍၊ ဝါစာယ၊ နှုတ်ဖြင့်၊ (ပ)၊ ကောဓဘိဘူတော၊ အမျက်သည် နှိပ်စက်
အပ်သည်ဖြစ်၍၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ
သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှု
ကိုပြုသောသူတို့၏ ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ ကျရာဖြစ်သော၊
နိရယံ၊ ငဲ့သို့၊ ဥပပဇ္ဇေယျ၊ ကပ်၍ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သပတ္တ ကန္တော၊
ရန်သူတို့သည်နှစ်သက်အပ်သော၊ သပတ္တကရဏော၊ ရန်သူတို့၏အကျိုး
စီးပွားကိုပြုကတ်သော၊ သတ္တမော၊ ခုနစ်ခုမြောက်သော၊ အယံဓမ္မော၊ ဤငဲ့
သို့ကပ်၍ဖြစ်ရခြင်းတည်းဟူသော သဘောသည်၊ ကောဓေန၊ အမျက်ထွက်
ခြင်း သဘောရှိသော၊ ဣတ္ထိံဝါ၊ မိန်းမသို့ ထည်းကောင်း၊ ဝုရိသံဝါ၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ယောကျ်ားသို့လည်းကောင်း၊ အာဂစ္ဆတိ၊ ယာရောက်၏၊ ဣတိဣမေသတ္တ၊
 ဤခုနစ်ပါးတို့လည်း၊ ဘိက္ခဝေရဟန်းတို့၊ ခေါ်စင်စစ်၊ သပတ္တကန္တော၊
 ရန်သူတို့သည်နှစ်သက်အပ်ကုန်သော၊ သပတ္တကရဏာ၊ ရန်သူတို့၏အကျိုး
 စီးပွားကိုပြုတတ်ကုန်သော၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရား
 တ်သည်၊ ကောဓံ၊ အမျက်ထွက်ခြင်းသဘောရှိသော၊ ဣတ္ထိံဝါ၊ မိန်းမသို့
 လည်းကောင်း၊ ပုရိသံဝါ၊ ယောကျ်ားသို့လည်းကောင်း၊ အာဂစ္ဆန္တိ၊ ယာ
 ရောက်ကုန်၏၊ ဣဘိ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ကောဓေနော၊ အမျက်
 ထွက်သောအလေ့ရှိသောသူသည်၊ ဗုဗ္ဗတ္တော၊ အဆင်းမထွသည်၊ ဟောတိ၊
 ဖြစ်၏၊ သော၊ ထိုသူသည်၊ ဒုက္ခံပိ၊ ဆင်းရဲငြိုငြင်စွာလည်း၊ အဟောသေတိ၊
 ဩအိပ်ရ၏၊ အတ္ထော၊ အကျိုးစီးပွားကိုအလိုရှိသောသူသည်၊ အတ္ထံ၊ အကျိုး
 စီးပွားရှိ၏ဟူ၍၊ ဂဟေတွာန၊ ယူ၍၊ အနတ္ထံ၊ အကျိုးစီးပွားမရှိသည်၏အဖြစ်
 သို့၊ အဓိပဇ္ဇာဘိ၊ ရောက်၏၊ ကောဓေနော၊ အမျက်ထွက်သောအလေ့ရှိ
 သော၊ ကောဓာဘိဘူတော၊ အမျက်သည်နှိပ်စက်အပ်သော၊ ပုရိသော၊
 ယောကျ်ားသည်၊ တထော၊ ထိုအမျက်ထွက်ခြင်းကြောင့်၊ ကာယေနဝါ၊
 ကိုယ်ဖြင့်လည်းကောင်း၊ ဝါစာယဝါ၊ နှုတ်ဖြင့်လည်းကောင်း၊ ဝဏံ၊ သူ
 အသက်ကိုသတ်ခြင်းကို၊ ကတွာန၊ ပြု၍၊ ဓနဇာနိံ၊ ဥစ္စာ၏ ဆုံးရှုံးခြင်းသို့၊
 နိဂစ္ဆာဘိ၊ ရောက်၏၊ ကောဓေဗ္ဗဒသဗ္ဗတ္တော၊ အမျက်ဒေါသတည်း
 ဟူသောယစ်ခြင်းဖြင့်ယစ်သော၊ ပုရိသော၊ ယောကျ်ားသည်၊ အာယသကျ၊
 အကျော်အစောမရှိသည်၏အဖြစ်သို့၊ နိဂစ္ဆတိ၊ ရောက်၏၊ ဥာတိမိတ္တာစ၊
 အဆွေအမျိုးအဆွေခပ်ပွန်းတို့သည် လည်းကောင်း၊ သုဟန္တာစ၊ ကောင်း
 သောနှလုံးရှိသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ကောဓံ၊ အမျက်ထွက်
 ထေ့ရှိသောသူကို၊ ပရိဝဇ္ဇန္တိ၊ ကြဉ်ကုန်၏၊ ကောဓော၊ အမျက်ဒေါသ
 သည် အနတ္ထဇနော၊ အကျိုးစီးပွားမဲ့ကိုဖြစ်စေတတ်၏၊ ကောဓော၊ အမျက်
 ဒေါသသည်၊ ဝိက္ကပ္ပကောဓေနော၊ စိတ်ကိုပျက်ဆီးတတ်၏၊ အန္တရထော၊
 အတွင်း၌၊ ဘယံ၊ ဘေးသည်၊ ဇာတံ၊ ဖြစ်၏၊ တံ၊ ထိုအမျက်ဒေါသ၏အကျိုး
 စီးပွားမဲ့ ကိုဖြစ်ခြင်းစိတ်ကိုပျက်ဆီးခြင်းစိတ်၌ ဘေးဖြစ်ခြင်းကို၊ ဇနော၊
 ပညာနဲ့ သောသူလူပြန်သည်၊ နာဝဗုဒ္ဓါတိ၊ မထိ၊ ယံယဒါ၊ အကြင်အခါ
 ၌၊ ကောဓော၊ အမျက်ဒေါသသည်၊ နရံ၊ သတ္တဝါကို၊ သဟထေ၊ နှိပ်စက်၏၊
 တဒါ၊ ထိုအခါ၌၊ အန္တက္ကံ၊ အလွန်ရိုက်သည်၊ ဟောတိ၊ ဖြစ်၏၊ ထဒါ၊ ထို
 အခါ၌၊ တေန၊ ထိုအကြောင်းကြောင့်၊ အန္တက္ကံ၊ အလွန်ရိုက်သည်၊ ဟောတိ၊
 ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ ဂုဗ္ဗေါ၊ အမျက်ထွက်သောသူသည်၊ အတ္ထံ၊ ဤ

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-အဗျာကထဝဂ်၊ ၂၁၇

အကျိုးစီးပွားကို၊ နဖာနာတိ၊ မထိ၊ ကုဒ္ဓေါ၊ အမျက်ထွက်သော သူသည်၊
 ဓမ္မံ၊ သမထဝိပဿနာတရားကို၊ နပယတိ၊ မမြင်၊ ကုဒ္ဓေါ၊ အမျက်ထွက်
 သောသူသည်၊ ဒုက္ကရံ၊ ပြုနိုင်ခဲ့သောအမှုကို၊ သုကရံ၊ ပြုလွယ်သော အမှု
 ကဲ့သို့၊ ယံယေန၊ အကြင်အကြောင်းကြောင့်၊ ဥပရောဓေတိ၊ ချွေလွှဲစေ၏၊
 တေန၊ ထိုအကြောင်းကြောင့်၊ သော၊ ထိုအမျက်ထွက်ထွေရှိသောသူသည်၊
 ပစ္စာ၊ နောက်ခွဲကောဓေ၊ အမျက်ဒေါသသည်၊ ဝိဂတော၊ ကင်းသည်ရှိသော်၊
 အဂ္ဂိဒ္ဓဇော၊ မီးဖြင့်လောင်သကဲ့သို့၊ စပုတိ၊ ပူပန်၏၊ ယေန၊ အကြင်
 အမျက်ဒေါသဖြင့်၊ မာဏဝါ၊ သတ္တဝါတို့သည်၊ ကုဇ္ဈန္တိ၊ အမျက်ထွက်ကုန်
 ၏သောကောဓော၊ ထိုအမျက်ဒေါသသည်၊ ယတော၊ အကြင်အခါ၌၊ ပတာ
 ယတိ၊ မြစ်၏၊ တတော၊ ထိုအခါ၌၊ ပါဝကော၊ မီးသည်၊ ခင်ခင်၊ လွန်စွာသော
 အခိုးကို၊ ပဒယေတိ၊ ပြုသကဲ့သို့၊ ဒုဗ္ဗကံနံ၊ အရှိန်အစော်မရှိသည်၏အဖြစ်ကို
 ပဒယေတိ၊ ပြု၏၊ အဿ၊ ထိုအမျက်ထွက်သောသူအား၊ ဟိရိစ၊ ရှက်
 ခြင်းသည်သည်၊ ကောင်း၊ ဩတပ္ပဉ္စ၊ ထိတ်လန့်ခြင်းသည် ထည်း၊ ကောင်း၊
 နဟောတိ၊ မဖြစ်၊ သော၊ ထိုအမျက်ထွက်ထွေရှိသော သူသည်၊ ဝါစော၊
 ဆိုဆုံးမအပ်သောစကားကို၊ ဝါရဝေါ၊ ရှိသေခြင်းရှိသည်၊ နဟောတိ၊ မဖြစ်၊
 ကောဓေန၊ အမျက်ဒေါသသည်၊ အဘိဘူတဿ၊ နှိပ်စက်အပ်သောသူအား၊
 ကိပ္ပိ၊ ထမုတရသော၊ ဒိဝံ၊ ငြိမ်ရာသည်၊ နဟောတိ၊ မဖြစ်၊ တပနိယာနိ၊ ပူပန်
 စေထတ်ကုန်သော၊ ယာနိကဗ္ဗာနိ၊ ပီတုဗာတကအစရှိသော ကံတို့သည်၊
 ဓမ္မေဟိ၊ သမထဝိပဿနာတရားတို့မှ၊ အာရကော၊ ဝေးကုန်၏၊ တာနိ၊ ထိုပီတု
 ဗာတကအစရှိသော ကံတို့ကို၊ အာရောစဟိဿာမိ၊ ကြားပေအံ့၊ တံ၊ ထို
 ကြားထည့်သောစကားကို၊ ယထာတတံ၊ ဟုတ်မှန်သည်အတိုင်း၊ သုတာ
 ထ၊ နာကုန်စေ၊ ဟိဝိတ္ထာ၊ ရေမိ၊ ချဲ့ပြီးအံ့၊ ကုဒ္ဓေါ၊ အမျက်ထွက်သောသူ
 သည်၊ ပိတရံ၊ အဖကို၊ ဟန္တိ၊ သတ်၏၊ ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်၊
 သမာတရံ၊ မိမိအမိကို၊ ဟန္တိ၊ သတ်၏၊ ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်
 ဗြာဟ္မဏံ၊ မကောင်းမှုကိုအပြုပြီးသောရဟန္တာပုဂ္ဂိုလ်ကို၊ ဟန္တိ၊ သတ်၏၊
 ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်၊ ပုထုဇ္ဇနံ၊ ပုထုဇ္ဇနပုဂ္ဂိုလ်ကို၊ ဟန္တိ၊
 သတ်၏၊ ယာယမာထု၊ အကြင်အမိသည်၊ ပေါသော၊ သားကို၊ ဘတော၊
 ပွေးမြူအပ်၏၊ ယာမာတာ၊ အကြင်အမိသည်၊ ဣဝံလောကံ၊ ဤလောကကို၊
 အဝေက္ကတိ၊ ကြည့်ရှုစေထတ်၏၊ ပါဏဒဒိ၊ အသက်ကိုပေး ထတ်သည်၊
 သန္တိ၊ မြစ်သော၊ တပိ၊ ထိုအမိကိုထည်း၊ ကုဒ္ဓေါ၊ အမျက်ထွက်သော၊ ပုထုဇ္ဇ
 နော၊ ပုထုဇ္ဇပုဂ္ဂိုလ်သည်၊ ဟန္တိ၊ သတ်၏၊ သတ္တာ၊ သတ္တဝါတို့သည်၊

သမ္ဗော၊ကောင်းစွာ၊ အတ္တဟိတာ၊ မိမိအစီးအပွားကိုအလိုရှိကုန်၏။ အတ္တာ
 ဟိ၊မိမိကိုယ်ကို သာလျှင်၊ ပရယောလွန်စွာ၊ ဝိယော၊ချစ်အပ်၏။ ကုဋ္ဌေ၊
 အမျက်ထွက်လာလှသည်၊ နာနာဂ္ဂပေသု၊ အထူးထူးသောသဘောရှိသော
 အာရုံတို့၌၊ မုစ္ဆိတော၊ တွေဝေ မိန့်မောသည်ဖြစ်၍၊ ပုတု၊အထူးတူး
 အပြားပြားအားဖြင့်၊ အတ္တာနံ၊မိမိကိုယ်ကို၊ ဟန္တိ၊သတ်ကုန်၏။ အသိနာ၊
 သန်ထွက်ဖြင့်၊ အတ္တာနံ၊မိမိကိုယ်ကို၊ ဟန္တိ၊သတ်ကုန်၏။ မုစ္ဆိတာ၊တွေဝေ
 မိန့်မောကုန် သည်ဖြစ်၍၊ ဝိသံ၊အသိတ်ကို၊ ခါဒန္တိ၊စားကုန်၏။ ရဇ္ဈယာ၊
 ကြိုးဖြင့်၊ ဗန္ဓာ၊နောင်ဖွဲ့၍၊ မိယုန္တိ၊သေကုန်၏။ ပဗ္ဗတာယ၊ဝိ၊ထောင်၌လည်း
 ကောင်း၊ ကန္ဓရေအစိ၊ ချောက်၌လည်းကောင်း၊ ပတိတွာ၊ချစ်၊ မိယုန္တိ၊
 သေကုန်၏။ ကောဇောတော၊ဖြစ်သောဒေါသရှိသော၊ ပရာဘဝေါ၊ပျက် စီး
 ကြောင်းဖြစ်သော ဒေါသရှိသောသူသည်၊ ဘုနုပစ္စာနိ၊ စီးပွားချင်သောကို
 ပျက်ဆီးခြင်းရှိကုန်သော၊ အတ္တာမဇဏိယာနိ၊မိမိကိုယ်ကို သေစေတတ်
 ကုန်သော၊ ကမ္မာနိစ၊ အမှုတို့ကိုလည်း၊ ကရောဇ္ဇော၊ ပြုသည်ဖြစ်၍၊ နာဝ
 ဗုန္ဓာ၊မထိ၊ ယောဒေါသော၊ အကြင်ဒေါသသည်၊ ဂုဟာသယော၊
 ကိုယ်တည်းဟူသော လိုက်ဂုဋ်ကိန်းအောင်းတတ်၏။ မဇ္ဈပါယော၊ သေ
 မင်း၏ ကြော့ကွင်းသဘွယ်ဖြစ်၏။ အယံ၊ဤဒေါသသည်၊ ကောဓဂ္ဂပေန၊
 အမျက်ထွက်ခြင်း သဘောဖြင့်၊ သတ္တသန္တာနေ၊သတ္တဝါတို့၏ သန္တာန်၌၊
 ဣတိ၊ဤသို့၊ ဂုဟာသယံ၊ကိုယ်တည်းဟူသောလိုက်ဂုဋ် ကိန်းအောင်းတတ်
 သော၊ မဇ္ဈပါသံ၊သေမင်း၏ ကြော့ကွင်း သဘွယ်ဖြစ်သော၊ ကောဓဂ္ဂပံ၊
 အမျက်ထွက်ခြင်းသဘောရှိသော၊ တံ၊ထိုဒေါသကို၊ ဒမေန၊ကိလေသာကို
 ပယ်စွန့်တတ်သော အဆုံးအမဖြင့်၊ သမုစ္ဆိန္ဓေ၊အကြွင်းမဲ့ဖြတ်ရာ၏။ ကတံ
 သမုစ္ဆိန္ဓေ၊အဘယ်တရားဖြင့်အကြွင်းမဲ့ဖြတ်ရာသနည်း၊ ပညာပီရိယေနစ၊
 ဝိပဿနာပညာ ထိုဝိပဿနာပညာနှင့် ဖွဉ်သောကိုယ်စိတ်၌ ဝိရိယဖြင့်
 လည်းကောင်း၊ ဒိဋ္ဌိယာ၊မဂ်တည်းဟူသော သမ္မာဒိဋ္ဌိဖြင့် လည်းကောင်း၊
 သမုစ္ဆိန္ဓေ၊ အကြွင်းမဲ့ဖြတ်ရာ၏။ ပဏှိတာ၊ပညာရှိတို့သည်၊ ဧဝံ၊အကု
 သလံ၊ထိုအကုသိုလ်ကို၊ သမုစ္ဆိန္ဓန္တိ၊ပတာ၊အကြွင်းမဲ့ဖြတ်ကုန်သကဲ့သို့၊
 တထေဝ၊ ထိုအတူသာလျှင်၊ နော၊ဝါတို့အား၊ ဒုဗ္ဗက္ခိယံ၊နှလုံးမသာယာ
 သည်၏အဖြစ်သည်၊ မောအဟု၊မဖြစ်စေလင့်၊ ဣတိ၊ဤသို့နှလုံးပျက်၍၊ ဓမ္မေ၊
 သမထဝိပဿနာတရားတို့ကို၊ သိက္ခေယ၊ဖြည့်ကျင့်ကုန်ရာ၏။ ဝီတကော
 ဝာ၊ကင်းသောအမျက်ထွက်ခြင်း ရှိကုန်သော၊ အနာယာသာ၊ပင်ပန်းခြင်း
 မရှိကုန်သော၊ ဝီတဇောဘာ၊ ကင်းသောဇောတရှိကုန်သော၊ အနိဿု

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၆-အဗျာကထဝဂ်၊ ၂၁၉

ကာ၊ ဂြိုဟ်ခြင်းမရှိကုန်သော၊ ခန္ဓာ၊ ယဉ်ကျေးကုန်သော၊ ပုဂ္ဂထေး၊ ပုဂ္ဂရုတ်တို့သည်၊ ကောသံ၊ အမျက်ထွက်ခြင်းကို၊ ဗဟုန္တရော၊ ပယ်ဖျက်၍၊ အနာသဝါ၊ အာသာဝေတရား မရှိကုန်သည်ဖြစ်၍၊ ပရိနိဗ္ဗိတံ၊ ကိလေသာငြိမ်းကုန်၏၊ ဣတိ၊ ဤသို့၊ အပေါစ၊ မိန့်တော်မူ၏။ ။

ကောဒသမသုတ်ပြီး၏။

ဆဋ္ဌော၊ ခြောက်ခု မြောက်သော၊ အဗျာကထဝဂ္ဂေါ၊ အဗျာကထဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ။ တဿ၊ ထိုအဗျာကထဝဂ်၏၊ ဥဒါနံ ဥဒါနံသည်ကား၊ အဗျာကထော၊ တရသော အတို့ရှိသည်၏အဖြစ်စသည်ဖြင့် မဆိုအပ်သော ခန္ဓာငါးပါးတို့၌ ယုံမှားခြင်းမရှိကြောင်းဖြစ်သော ဒိဋ္ဌိကိုပယ်ခြင်းတို့ဒိဋ္ဌိဖြင့် တကွဖြစ်သော တဏှာကို ပယ်ခြင်းစသော ခုနှစ်ပါးသော တရားတို့ကိုဟောရာဖြစ်သော သုတ်လည်းကောင်း၊ ပုဂ္ဂိသဂတိ၊ ယောကျ်ား ဟုဆိုအပ်သော ပုဂ္ဂိုလ်၏ ညွှာဖော်ဖြစ်ခြင်း ခုနှစ်ပါးတို့ကို ဟောရာဖြစ်သော သုတ် လည်းကောင်း၊ တိဿ၊ တိဿမည်သော ဗြဟ္မာ၏ ဥဘတော ဘာဂဝိရုက္ခစသော ပုဂ္ဂိုလ်ခုနှစ်ယောက်တို့ကို ဟောရာ ဖြစ်သော သုတ် လည်းကောင်း၊ သီဟ၊ သီဟအမည်ရှိသော စစ်သူကြီးအားဒါနအကျိုးခုနှစ်ပါးတို့ကိုဟောရာ ဖြစ်သော သုတ် လည်းကောင်း၊ အရက္ခိယံ၊ ငါးခုမြောက်သော မြတ်စွာဘုရား၏ မစောင့်ရှောက်သော တရားဝေးပါး မကဲ့ရဲ့အပ်သော တရားသုံးပါးကိုဟောရာ ဖြစ်သော သုတ် လည်းကောင်း၊ ကိမိလံ၊ ကိမိလရဟန်းအားသာသနာတော်တည်ခြင်း၏အကြောင်းခုနှစ်ပါးတို့ကို ဟောရာ ဖြစ်သော သုတ် လည်းကောင်း၊ သဗ္ဗမ္ပံ၊ အရဟတ္တဖိုလ်သို့ကပ်၍ နေခြင်း၏ အကြောင်း သူတော်ကောင်းတရားခုနှစ်ပါးတို့ကို ဟောရာ ဖြစ်သော သုတ် လည်းကောင်း၊ မိဗ္ဗံ၊ ရှင်မောဂ္ဂဇာန်အား ငိုက်မည်းခြင်း၏ပျောက်ခြင်း၏ အကြောင်းခုနှစ်ပါးတို့ကို ဟောရာဖြစ်သော သုတ်လည်းကောင်း၊ မေတ္တာ၊ ခုနှစ်နှစ်ပတ်လုံးပွားစေအပ်သော မေတ္တာဈာန်၏အကျိုးစသည်ကိုဟောရာ ဖြစ်သော သုတ်လည်းကောင်း၊ ဘရိယာ၊ မယားအပြား ခုနှစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်လည်းကောင်း။ ကောဝေ၊ အမျက်ထွက်သောမိန်းမ ယောကျ်ားအားသာရောက်သော အပြစ်ခုနှစ်ပါးတို့ကိုဟောရာဖြစ်သော သုတ်လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဧတေနိသုတ္တာနိ၊ ထိုသုတ်တို့သည်၊ ကောဒသ၊ တဆဲ တသုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသည်သာလျှင် ထည်း။ ။

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

သက္ကကနိပါတ်နုတိယပဏ္ဍိတသက-၇-မဟာဝဂ်၊

ဘိက္ခုဝေ၊ရဟန်းတို့၊ ဟိရောတ္တပ္ပေ၊ဟိရောတ္တပ္ပတရားသည်။ အသတိ၊ မရှိသော်၊ဟိရောတ္တပ္ပဝိပန္နဿ၊ဟိရိတြိတ္တပ္ပတရား၍ တဲ့သောရဟန်းအား၊ ဣန္ဒြိယသံဝရော၊ဣန္ဒြိယသံဝရသီလသည်။ ဟတုပနိသော၊ပျက်စီးသော အကြောင်းရှိသည်၊ဟောတိ၊ဖြစ်၏။ ဣန္ဒြိယသံဝရော၊ဣန္ဒြိယသံဝရသီလ သည်၊အသတိ၊မရှိသော်၊ဣန္ဒြိယသံဝရဝိပန္နဿ၊ဣန္ဒြိယသံဝရသီလ၍ တဲ့ သောရဟန်းအား၊ဘိလံ၊ ပါတိမောက္ခသံဝရသီလသည်။ဟ တုပနိသံ၊ပျက် စီးသောအကြောင်းရှိသည်။ ဟောတိ၊ဖြစ်၏။ဘိလေ၊ပါတိမောက္ခသံဝရ သီလသည်။အသတိ၊မရှိသော်၊ ဘိလဝိပန္နဿ၊ပါတိမောက္ခသံဝရသီလ ၍ တဲ့သောရဟန်းအား၊ ဘမ္မာသမာမိ၊သမ္မာသမာမိသည်။ဟတုပနိသော၊ ပျက်စီးသော အကြောင်းရှိသည်။ ဟောတိ၊ဖြစ်၏။သမ္မာသမာမိမိ၊ သမ္မာ သမာမိသည်။အသတိ၊မရှိသော်၊ သမ္မာသမာမိဝိပန္နဿ၊သမ္မာသမာမိ၍ တဲ့သောရဟန်းအား၊ ယထာဘူတဥာဏဒဿနံ၊မဘောကံမပြန်ဟုတ်မှန် စွာထိမြင်တတ်သောတရုဏဝိပဿနာဥာဏံသည်။ ဟတုပနိသံ၊ပျက်စီး သောအကြောင်းရှိသည်။ ဟောတိ၊ဖြစ်၏။ ယထာဘူတ ဥာဏဒဿနော၊ မဘောကံမပြန်ဟုတ်မှန်စွာထိမြင်တတ်သောတရုဏဝိပဿနာဥာဏံသည် အသတိ၊မရှိသော်၊ ယထာဘူတဥာဏဒဿနဝိပန္နဿ၊ မဘောကံမပြန် ဟုတ်မှန်စွာထိမြင်တတ်သော တရုဏဝိပဿနာဥာဏံ ၍ တဲ့သောရဟန်း အား၊နဗ္ဗိဒါဝိရာဂေါ၊ ဝဋ်တရားတို့၌ ငြီးငွေ့ခြင်းဟုဆိုအပ်သော ဗလဝ ဝိပဿနာဥာဏံ ဝဋ်တရားတို့၌ တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သောမဂ် ဥာဏံသည်။ဟတုပနိသော၊ပျက်စီးသောအကြောင်းရှိသည်။ ဟောတိ၊ဖြစ် ၏။နဗ္ဗိဒါဝိရာဂေါ၊ဝဋ်တရားတို့၌ငြီးငွေ့ခြင်းဟုဆိုအပ်သောဗလဝဝိပဿနာ ဥာဏံဝဋ်တရားတို့၌ တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သောမဂ်ဥာဏံသည်။ အသတိ၊ မရှိသော်၊ နဗ္ဗိဒါဝိရာဂဝိပန္နဿ၊ ဝဋ်တရားတို့၌ ငြီးငွေ့ခြင်းဟု ဆိုအပ်သော ဗလဝဝိပဿနာ ဥာဏံဝဋ်တရားတို့၌တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သောမဂ်ဥာဏံသည်။ ဝိရက္ခိဥာဏဒဿနံ၊ ဘိလေသာတို့မှလွတ် သောအရဟတ္တဖိုလ်ကိုဆင်ခြင်တတ်သောပစ္စဝေက္ခနာဥာဏံသည်။ဟတု ပနိသံ၊ပျက်စီးသော အကြောင်းရှိသည်။ဟောတိ၊ဖြစ်၏။ ဘိက္ခုဝေ၊ရဟန်း တို့၊သေယျထာဝိဥပမာမည်သည်ကား၊ဓူက္ခော၊သစ်ပင်သည်။သာခါပထာ သဝိပန္နော၊အခက် အရွက်၍ တဲ့သည်။ ဟောတိ၊ဖြစ်၏။ ထဿ၊ထိုအခက်

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၇-မဟာဝဂ်၊ ၂၂၁

အရှက်၍ထုံသောသစ်မင်္ဂါ၊ပပဒိကောပိ၊အပွေးသည်လည်း၊ပါရိပူရိ၊ပြည့်
 စုံခြင်းသို့၊နဂစ္ဆတိသေယျထာပိ၊မရောက်သကဲ့သို့၊တစောပိ၊အခွံသည်
 လည်း၊ပေဂ္ဂုပိ၊အကာသည်လည်း၊သာဓေပိ၊အနှစ်သည်လည်း၊ပါရိပူရိ၊
 ပြည့်စုံခြင်းသို့၊နဂစ္ဆတိသေယျထာပိ၊မရောက်သကဲ့သို့၊ဘိက္ခဝေ၊ရဟန်း
 တို့၊ဝေမေဝခေါ၊ဤအတုသာလျှင်၊ဟိရောတ္တပ္ပေ၊အရှက်အကြောက်သည်၊
 အသတိ၊မရှိသော်၊ ဟိရောတ္တပ္ပပိပန္နဿ၊ အရှက်အကြောက်၍ထုံသော
 ရဟန်းအား၊ ဣန္ဒြိယသံဝရော၊ဣန္ဒြိယသံဝရသိလသည်၊ ဟတုပနိသော၊
 ပျက်စီးသောအကြောင်းရှိသည်၊ ဟောတိ၊ဖြစ်၏၊ ဣန္ဒြိယသံဝရေ၊ဣန္ဒြိယ
 သံဝရသိလသည်၊အသတိ၊မရှိသော်၊ ဣန္ဒြိယသံဝရပိပန္နဿ၊ဣန္ဒြိယသံဝရ
 သိလ၍ထုံသောရဟန်းအား၊ ဘိထံ၊ပါတိမောက္ခသံဝရသိလသည်၊ဟတု
 ပနိသံ၊ပျက်စီးသော အကျိုးရှိသည်၊ဟောတိ၊ဖြစ်၏၊ ဘိထေ၊ပါတိမောက္ခ
 သံဝရသိလသည်၊ အသတိ၊မရှိသော်၊ ဘိထပိပန္နဿ၊ပါတိမောက္ခသံဝရ
 သိလ၍ထုံသော ရဟန်းအား၊ သမ္မာသမာဓိ၊သမ္မာသမာဓိသည်၊ဟတုပနိ
 သော၊ ပျက်စီးသောအကြောင်းရှိသည်၊ ဟောတိ၊ဖြစ်၏၊ သမ္မာသမာဓိမိ၊
 သမ္မာသမာဓိသည်၊အသတိ၊မရှိသော်၊သမ္မာသမာဓိပိပန္နဿ၊သမ္မာသမာဓိ
 ၍ထုံသောရဟန်းအား၊ ယထာဘူတဉာဏဒဿနံ၊မဘောက်မပြန် ဟုတ်
 မှန်စွာသိမြင်တတ်သောတရုဏပိပဿနာဉာဏ်သည်၊ ဟတုပနိသံ၊ပျက်စီး
 သောအကြောင်းရှိသည်၊ ဟောတိ၊ဖြစ်၏၊ ယထာဘူတဉာဏ ဒဿနေ၊
 မဘောက်ပြန်ဟုတ်မှန်စွာသိမြင်တတ်သောတရုဏပိပဿနာဉာဏ်သည်၊
 အသတိ၊မရှိသော်၊ ယထာဘူတဉာဏဒဿနပိပန္နဿ၊ မဘောက်မပြန်
 ဟုတ်မှန်စွာသိမြင်တတ်သောတရုဏပိပဿနာ ဉာဏ်၍ထုံသောရဟန်း
 အား၊ နိဗ္ဗိဒါပိရာဂေါ၊ ဝဋ်တရားတို့၌ ငြီးငွေ့တတ်သော ဗလဝပိပဿနာ
 ဉာဏ်ဝဋ်တရားတို့၌တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သော မဂ်ဉာဏ်သည်၊
 ဟတုပနိသော၊ပျက်စီးသောအကြောင်းရှိသည်၊ဟောတိ၊ဖြစ်၏၊နိဗ္ဗိဒါပိရာ
 ဂေါ၊ဝဋ်တရားတို့၌ငြီးငွေ့တတ်သောဗလဝပိပဿနာဉာဏ်ဝဋ်တရားတို့၌
 တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သော မဂ်ဉာဏ်သည်၊ အသတိ၊ မရှိသော်၊
 နိဗ္ဗိဒါပိရာဂပိပန္နဿ၊ ဝဋ်တရားတို့၌ ငြီးငွေ့တတ်သော တရုဏပိပဿနာ
 ဉာဏ် ဝဋ်တရားတို့၌ တပ်ခြင်း ကင်းခြင်းဟု ဆိုအပ်သော မဂ်ဉာဏ်
 ၍ထုံသော ရဟန်းအား၊ ဝိဇ္ဇတ္တိဉာဏဒဿနံ၊ ကိလေသာတို့မှ လွတ်
 ပြီးသော အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သော ပစ္စဝေက္ခနာဉာဏ်အမြင်
 သည့်၊ဟတုပနိသံ၊ပျက်စီးသော အကြောင်းရှိသည်၊ဟောတိ၊ဖြစ်၏၊ဘိက္ခ

ဝေ၊ရဟန်းတို့၊ ဟိရောတပေ၊ အရှက်အကြောက်သည်၊ သတိ၊ ရှိသော်၊ ဟိရောတ္တပ္ပသမ္ပန္နဿ၊ အရှက်အကြောက်နှင့် ပြည့်စုံသော ရဟန်းအား၊ ဣန္ဒြိယသံဝရော၊ ဣန္ဒြိယသံဝရသီလသည်၊ ဥပသသမ္ပန္နော၊ ပြည့်စုံသော အကြောင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣန္ဒြိယသံဝရော၊ ဣန္ဒြိယသံဝရသီလ သည်၊ သတိ၊ ရှိသော်၊ ဣန္ဒြိယသံဝရသမ္ပန္နဿ၊ ဣန္ဒြိယသံဝရသီလနှင့်ပြည့်စုံ သောရဟန်းအား၊ သီလံ၊ ပါဠိမောက္ခ သံဝရသီလသည်၊ ဥပနိသသမ္ပန္နံ၊ ပြည့်စုံသောအကြောင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သီလေ၊ ပါတိမောက္ခသံဝ ရသီလသည်၊ သတိ၊ ရှိသော်၊ သီလသမ္ပန္နဿ၊ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသော ရဟန်းအား၊ သမ္မာသမာဓိ၊ သမ္မာသမာဓိသည်၊ ဥပနိသ သမ္ပန္နော၊ ပြည့်စုံသောအကြောင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သမ္မာသမာဓိဒ္ဓိ၊ သမ္မာသမာဓိသည်၊ သတိ၊ ရှိသော်၊ သမ္မာသမာဓိသမ္ပန္နဿ၊ သမ္မာသမာဓိနှင့် ပြည့်စုံသောရဟန်းအား၊ ယထာဘူတဥာဏဒဿနံ၊ မဘောက်ပြန်ဟုတ်မှန် စွာသိမြင်တတ်သော တရုဏဝိပဿနာဥာဏ်သည်၊ ဥပနိသသမ္ပန္နံ၊ ပြည့်စုံ သော အကြောင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ယထာဘူတဥာဏ ဒဿနေ၊ မဘောက်မပြန် ဟုတ်မှန်စွာ သိမြင်တတ်သော တရုဏဝိပဿနာဥာဏ် သည်၊ သတိ၊ ရှိသော်၊ ယထာဘူတဥာဏဒဿနသမ္ပန္နဿ၊ မဘောက်မပြန် ဟုတ်မှန်စွာ သိမြင်တတ်သော တရုဏဝိပဿနာဥာဏ်နှင့် ပြည့်စုံသော ရဟန်းအား၊ နိဗ္ဗိဒါဝိရာဂေါ၊ ဝနိတရားတို့၌ ငြီးငွေ့ခြင်းဟု ဆိုအပ်သော ဗလဝိပဿနာဥာဏ်ဝနိတရားတို့၌ တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သော မဂ်ဥာဏ်သည်၊ ဥပနိသသမ္ပန္နော၊ ပြည့်စုံသောအကြောင်းရှိသည်၊ ဟော တိ၊ ဖြစ်၏၊ နိဗ္ဗိဒါဝိရာဂေါ၊ ဝနိတရားတို့၌ ငြီးငွေ့ခြင်းဟုဆိုအပ်သောဗလဝ ဝိပဿနာ ဥာဏ်ဝနိတရားတို့၌ တပ်ခြင်းကင်းခြင်းဟု ဆိုအပ်သောမဂ် ဥာဏ်သည်၊ သတိ၊ ရှိသော်၊ နိဗ္ဗိဒါဝိရာဂသမ္ပန္နဿ၊ ဝနိတရားတို့၌ ငြီးငွေ့ခြင်း ဟုဆိုအပ်သော ဗလဝိပဿနာဥာဏ်ဝနိတရားတို့၌ တပ်ခြင်းကင်းခြင်း ဟုဆိုအပ်သောမဂ်ဥာဏ်နှင့်ပြည့်စုံသောရဟန်းအား၊ ဝေရတ္တိဥာဏဒဿနံ ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုတ်ကိုဆင်ခြင်တတ်သော ဗစ္စ ဝေက္ခနာ ဥာဏ်သည်၊ ဥပနိသသမ္ပန္နံ၊ ပြည့်စုံသော အကြောင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ရှုခွော၊ သစ်ပင်သည်၊ သာခါပဏာသသမ္ပန္နော၊ အခက်အခက်နှစ်ပြည့်စုံ သည်၊ ဟောတိ၊ ဖြစ်၏၊ တဿ၊ ထိုသစ်ပင်၏၊ ပပဋိကာဝိ၊ အပွေးသည်ထည်း ပါနိပူရိ၊ ပြည့်စုံခြင်းသို့၊ ဂစ္ဆတိ၊ သေယျထာဝိ၊ ရောက်သကဲ့သို့၊ တစောဝိ၊

အခွံသည်လည်း၊ ဗေဂ္ဂုရိ၊ အကာသည်လည်း၊ သာရောပိ၊ အနှစ်သည်လည်း၊ ပါရိပုရိ၊ ပြည့်စုံခြင်းသို့၊ ဂစ္ဆတံ သေယျထာပိ၊ ရောက်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဇေမေခေါ၊ ဤအတူသာလျှင်၊ ဟိရောတ္တပ္ပေ၊ အရှက်အကြောက်သည်၊ သတိ၊ ရှိသော်၊ ဟိရောတ္တပ္ပသမ္ပန္နဿ၊ အရှက်အကြောက်နှင့်ပြည့်စုံသောရဟန်းအား၊ ဣန္ဒြိယသံဝရော၊ ဣန္ဒြိယသံဝရဝိလသည်၊ ဥပနိသသမ္ပန္နော၊ အကြောင်းနှင့် ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ (ပ)၊ ဝိရုတ္တိဉာဏဒဿနံ၊ ကိလေသာတို့မှ လွတ်ပြီးသော အရဟတ္တဖိုလ်ကို ဆင်ခြင်တတ်သောပစ္စင်္ကနာဥာဏ်သည်၊ ဥပနိသသမ္ပန္နံ၊ အကြောင်းနှင့်ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဋ္ဌသုတ်ပြီး၏။

ဘန္တေ၊ အရှင်တုရားကဿပ၊ ဣဒံသုတ္တံ၊ ဤအနိစ္စသင်္ခါရသုတ်ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာမထေရ်သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သမ္ဗုခါ၊ မျက်မှော်တော်၌၊ ဧဝံ၊ ဤသို့၊ သုတ်ကြားအပ်ပါ၏။ ကိံသုတ်၊ အဘယ်သို့ကြားအပ်ပါသနည်း၊ ဧကံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊ အမ္မပါလိဝနေ၊ အမ္မပါလိအမည်ရှိသောပြည့်တန်ဆာမဥယျာဉ်၌၊ ဝိဟရတိ၊ နေတော်မူ၏၊ ဝေတြိခေါ၊ ထိုတို့နေတော်မူသောအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ ဘိက္ခဝေတိ၊ ရဟန်းတို့ဟူ၍၊ အာမန္တေတိ၊ မိန့်တော်မူ၏၊ ဘဒ္ဒန္တေတိ၊ အရှင်ဘုရားဟူ၍၊ ထေထိက္ခု၊ ထိုရဟန်းတို့သည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ ပစ္စသေသာသံ၊ ရိုသေစွာနာကုန်၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏။ ကိံအဝေါစ၊ အထပ်သို့ မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သင်္ခါရာ၊ ဘေဘူမသင်္ခါတို့သည်၊ အနိစ္စ၊ အမြဲမရှိကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သင်္ခါရာ၊ ဘေဘူမကသင်္ခါရတရားတို့သည်၊ အရဝါ၊ အမြဲတည်ခြင်းမရှိကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သင်္ခါရာ၊ ဘေဘူမကသင်္ခါရတရားတို့သည်၊ အနုဿာသိကာ၊ သာယာအင်သော သဘောမရှိကုန်၊ ဘိက္ခဝေ၊ ရဟန်းကို၊ ဣဒံဣမေသုသဗ္ဗသင်္ခါရေသု၊ ဤအလုံးစုံသော ဘေဘူမကသင်္ခါရ တရားတို့၌၊ ယာဝအတိဝိယ၊ အလွန်လျှင်၊ နိဗ္ဗိန္ဒိတုံ၊ ပြီးငွေ့ခြင်းငှါ၊ အထမေဝ၊ သင့်သည်သာလျှင်တည်း၊ ဝိရုဇ္ဈိတုံ၊ တပ်ခြင်းကင်းခြင်းငှါ၊ အလံဝေ၊ သင့်သည်သာလျှင်တည်း၊ ဝိရုဇ္ဈိတုံ၊ လွတ်ခြင်းငှါ၊ အလံဝေ၊ သင့်သည်သာလျှင်တည်း၊ ဘိက္ခ

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

ဝေ၊ရဟန်းတို့၊ ဘိနေရု၊ဘိနေရုအမည်ရှိဘော၊ ပဗ္ဗိတရာဇော၊ ထောင်မင်း
 သည်၊ ဝိက္ခာရေန၊ အနံအားဖြင့်၊ စတုရာသီတိ ယောဇနသဟဿာနိ၊
 ယူဇနာရှင်သောင်း လေးထောင်တို့သည်၊ ဟောန္တိ၊ဖြစ်ကုန်၏၊ မဟာ
 သဗ္ဗဒ္ဓေ၊မဟာသဗ္ဗဒ္ဓရာဇှိ၊ စတုရာသီတိယောဇနသဟဿာနိ၊ ယူဇနာရှင်
 သောင်းလေးထောင်တိုင်တိုင်၊ အဇ္ဈောဂါဠော၊နစ်၏၊စတုရာသီတိ ယော
 ဇနသဟဿာနိ၊ ယူဇနာရှင်သောင်း လေးထောင် တို့တိုင်တိုင်၊ မဟာ
 သဗ္ဗဒ္ဓါ၊မဟာသဗ္ဗဒ္ဓရာဇှိ၊ အဂ္ဂုတ္တော၊အထက်သို့ပေါ်တက်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ယံကဒါမိ၊အကြင်တရံတခါ၌၊ ယံကရဟမိ၊အကြင်တရံထဆစ်
 သောတခါ၌၊ ဒိဗာဿ၊ရှည်စွာသော၊အဗ္ဗုနော၊ ကာလ၏၊ အဂ္ဂယေန၊လွန်
 သဖြင့်၊ ဗဟူနိ၊များစွာကုန်သော၊ ဝဿသတာနိ၊အနှစ်တရာတို့ ပတ်လုံး
 ထည်းကောင်း၊ ဗဟူနိ၊များစွာ ကုန်သော၊ ဝဿသဟဿာနိ၊ အနှစ်
 ထာထောင်တို့ပတ်လုံး ထည်းကောင်း၊ ဧဝေ၊၊မိလ်းသည်၊ နဝဿတိ၊
 မရှု၊သောသမယော၊ထိုအခါသည်၊ဟောတိခေါ၊ဖြစ်သည်သာလျှင်တည်း
 ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊စင်စစ်၊ ဧဝေ၊မိလ်းသည်၊ အဝဿန္တေ၊
 မရှုသည်ရှိသော်၊ ယေကေမိ၊ အမှတ်မရှိကုန်သော၊ ဗိဇဂါမဘုတဂါမာ၊
 အမြစ်မျိုးစေ့အသီးမျိုးစေ့အပေါင်းစိမ်းရှင်သော မြက်သစ်ပင်အပေါင်းတို့
 သည်၊ဩသမိတိထဝံနပ္ပဘိယော၊သစ်ပင်အပဋိအနှစ်ရှိသောထန်းအရုံးအစ
 ရှိသောမြက်မျိုးတောစိုးသစ်ပင်တို့သည်၊ဟောန္တိ၊ဖြစ်ကုန်၏၊ထေ၊ထိုသစ်
 ပင်အပဋိ အနှစ်ရှိသော ထန်းအရုံးအစရှိသော မြက်မျိုး တောစိုး သစ်ပင်တို့
 သည်၊ဥသုဿန္တိ၊ချောက်ကုန်၏၊ပိသုဿန္တိ၊အထူးသဖြင့်ချောက်ကုန်
 ၏၊နဘဝန္တိ၊မဖြစ်ကုန်၊ဘိက္ခဝေ၊ရဟန်းတို့၊ဧဝံ၊ဤသို့၊သင်္ခါရာ၊ထေဘုမက
 သင်္ခါရတို့သည်၊အနိစ္စာ၊အမြဲမရှိကုန်၊ဘိက္ခဝေ၊ရဟန်းတို့၊ဧဝံ၊ဤသို့၊သင်္ခါ
 ရာ၊ထေဘုမကသင်္ခါရတို့သည်၊ အရဝါ၊ အမြဲမသည်ကုန်၊ (ပ)၊ ပိမုပ္ပိတံ၊
 လွတ်ခြင်းငှါ၊ အလံဧဝ၊ သင့်သည်သာလျှင်တည်း၊ ဘိက္ခဝေ၊ရဟန်းတို့၊
 ယံကဒါမိ၊အကြင်တရံတခါ၌၊ ယံကရဟမိ၊ အကြင်တရံဆစ်သောအခါ၌၊
 ဒိဗာဿ၊ ရှည်စွာသော၊ အဗ္ဗုနော၊ကာလ၏၊ အဂ္ဂယေန၊လွန်သဖြင့်၊ဒုတိ
 ယော၊နှစ်ခုမြောက်သော၊သုဂိယော၊နေသည်၊ပါတုဘဝတိ၊ထင်ရှားဖြစ်၏၊
 သောသမယော၊ ထိုအခါသည်၊ ဟောတိခေါ၊ဖြစ်သည်သာလျှင်တည်း၊
 ဘိက္ခဝေ၊ရဟန်းတို့၊ ဒုတိယဿ၊ နှစ်ခုမြောက်သော၊ သုဂိယဿ၊နေ၏၊
 ပါတုဘာဝါယ၊ထင်ရှားဖြစ်ခြင်းကြောင့်၊ယာကမိ၊အမှတ်မရှိကုန်သော၊
 ကုန္နိယော၊မြစ်ပေတို့သည် ထည်းကောင်း၊ ကုသုန္တော၊ တုံးအိုင်တို့သည်

သက္ကကနိပါတ်နုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၂၅

ထည်းကောင်း၊ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ တာ၊ ထိုမြစ်ငယ်ထုံးအိုင်တို့
 သည်၊ ဥဿုဿန္တိ၊ ချောက်ကုန်၏၊ ဝိဿုဿန္တိ၊ အထူးသဖြင့်ချောက်ကုန်
 ၏၊ နဘဝန္တိ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေံ၊ ဤသို့၊ သင်္ခါရာ၊ တေဘူ
 မကသင်္ခါရတို့သည်၊ အနိစ္စာ၊ အမြဲမရှိကုန်၊ ဝိရမ္ပိတုံ၊ လွတ်ခြင်းငှါ၊ အလံဝေ
 သင့်သည်သာလျှင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံကဒါမိ၊ အကြင်တရံတခါ
 ခွံ၊ ယံကရဟမိ၊ အကြင်တရံတဆစ်သောအခါခွံ၊ ဒိဗ္ဗာ၊ ရှည်စွာသော၊ အဗ္ဗု
 နော၊ ကာလ၏၊ အစ္စယေန၊ လွန်သဖြင့်၊ တတိယော၊ သုံးခုမြောက်သော၊ သူရိ
 ယော၊ နေသည်၊ ပါတုဘဝတိ၊ ထင်ရှားဖြစ်၏၊ သောသမယော၊ ထိုအခါသည်။
 ဟောတိခေါ၊ ဖြစ်သည်သာလျှင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တတိယဿ၊
 သုံးခုမြောက်သော၊ သူရိယဿ၊ နေ၏၊ ပါတုဘဝါ၊ ထင်ရှားဖြစ်ခြင်း
 ကြောင့်၊ ယာကာမိ၊ အမှတ်မရှိကုန်သော၊ မဟာနဒိယော၊ မြစ်ကြီးတို့သည်၊
 သန္တိ၊ ရှိကုန်၏၊ ဣဒံဣမဟာနဒိယော၊ ဤမြစ်ကြီးတို့သည်၊ သေယျထာက
 စာမာ၊ အတယ်သည်တို့နည်း၊ ဂင်္ဂါ၊ ဂင်္ဂါမြစ်သည်၊ ယေရုနာ၊ ယံရုနာ
 မြစ်သည်၊ အဗိရဝတိ၊ အဗိရဝတိမြစ် ထည်းကောင်း၊ သရဘူ၊
 သရဘူမြစ်သည်၊ မဟိယော၊ မဟိမြစ် ထည်းကောင်း၊ ဣတိဣမာ၊
 ဤသည်တို့တည်း၊ တာ၊ ထိုမြစ်ကြီးတို့သည်၊ ဥဿုဿန္တိ၊ ချောက်ကုန်၏၊
 ဝိဿုဿန္တိ၊ အထူးသဖြင့် ချောက်ကုန်၏၊ နဘဝန္တိ၊ မဖြစ်ကုန်၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဝေံ၊ ဤသို့၊ သင်္ခါရာ၊ တေဘူမကသင်္ခါရတို့သည်၊ အနိစ္စာ၊ မမြဲ
 ကုန်၊ (ပ)၊ ဝိရမ္ပိတုံ၊ လွတ်ခြင်းငှါ၊ အလံဝေ၊ သင့်သည် သာလျှင်တည်း၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ယံကဒါမိ၊ အကြင်တရံတခါခွံ၊ ယံကရဟမိ၊ အကြင်
 တရံတဆစ်ခွံ၊ ဒိဗ္ဗာ၊ ရှည်စွာသော၊ အဗ္ဗု၊ နော၊ ကာလ၏၊ အစ္စယေန၊ လွန်
 သဖြင့်၊ စတုတ္ထော၊ လေးခုမြောက်သော၊ သူရိယော၊ နေသည်၊ ပါတုဘဝတိ၊
 ထင်ရှားဖြစ်၏၊ သောသမယော၊ ထိုအခါသည်၊ ဟောတိခေါ၊ ဖြစ်သည်
 သာလျှင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ စတုတ္ထဿ၊ လေးခု မြောက်သော၊
 သူရိယဿ၊ နေ၏၊ ပါတုဘဝါ၊ ထင်ရှားဖြစ်ခြင်းကြောင့်၊ ယေတေမဟာ
 သရာ၊ အကြင်အိုင်ကြီးတို့သည်၊ သန္တိ၊ ရှိကုန်၏၊ ယတော၊ အကြင်အိုင်ကြီး
 ငှာ၊ ဣမာမဟာနဒိယော၊ ဤမြစ်ကြီးတို့သည်၊ ပဝတ္တန္တိ၊ မီးကုန်၏၊ ဣဒံဣမေ
 မဟာသရာ၊ ဤအိုင်ကြီးတို့သည်၊ သေယျထာ ကတမာ၊ အတယ်သည်
 တို့နည်း၊ အနောတတ္တာ၊ အနောတတ္တအိုင်မှ ထည်းကောင်း၊ ဘိဟပပါ
 ထာ၊ ဘိဟပပါတအိုင်မှ ထည်းကောင်း၊ ရထကာရာ၊ ရထကာရအိုင်မှ
 ထည်းကောင်း၊ ကဏ္ဍရဗ္ဗာ၊ ကဏ္ဍရဗ္ဗာအိုင်မှ ထည်းကောင်း၊ ကုဏာ

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

လော၊ ကုဏာယဒိုင်မှ ထည်းကောင်း၊ ဆန္ဒန္တ၊ ဆန္ဒန္တဒိုင်မှ ထည်း
 ကောင်း၊ မန္ဓာကိနိယာ၊ မန္ဓာကိနိဒိုင်မှ ထည်းကောင်း၊ ဣတိဣမေ၊ ဤ
 သည်တို့ထည်း။ တာ၊ ထိုဒိုင်ကြီးတို့သည်၊ ဥဿဿန္တိ၊ ချောက်ကုန်၏၊
 ဝိဿဿန္တိ၊ အထူးသဖြင့်ချောက်ကုန်၏၊ နဘာန္တိ၊ မဖြစ်ကုန်၊ တိက္ခဝေ၊
 မဟုန်းတို့၊ ဤသို့၊ သင်္ခါရာ၊ တေတုမကသင်္ခါရတို့သည်၊ အနိစ္စာ၊ အမြဲမရှိ
 ကုန်၊ (ပ)၊ ဝိရုဗ္ဗိတုံ၊ လွတ်ခြင်းငှါ၊ အလံဝေ၊ သင့်သည် သာလျှင်တည်း၊
 တိက္ခဝေ၊ မဟုန်းတို့၊ ယံကခါဗိ၊ အကြင်တရံတခါ၌၊ ယံကရဟဗိ၊ အကြင်
 တရံတဆစ်သောအခါ၌၊ ဧဝဿ၊ ရှည်စွာသော၊ အဗ္ဗုနော၊ ကာလ၏၊ အစွ
 ယေန၊ လွန်သဖြင့်၊ ပဉ္စမော၊ ငါးခုမြောက်သော၊ သူရိယော၊ နေသည်၊ ပါတု
 ဘာဝိ၊ ထင်းရှားဖြစ်၏၊ သောသမဟော၊ ထိုအခါသည်၊ ဟောတိ၊ ခေါ်
 ဖြစ်သည် သာလျှင်တည်း၊ တိက္ခဝေ၊ မဟုန်းတို့၊ ပဉ္စမဿ၊ ငါးခုမြောက်
 သော၊ သူရိယဿ၊ နေ၏၊ ပါတုဘာဝိ၊ ထင်ရှားဖြစ်ခြင်းကြောင့်၊ မဟာ
 သရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ ယောဇနသတိကာနိဝိ၊ ယူဇနာတရောရှိသည်
 ထည်းဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊ ဩဂစ္ဆန္တိ၊ သက်ကုန်၏၊ မဟာ
 သရဗ္ဗေ၊ မဟာသရဗ္ဗရာ၊ ခွိယောဇနသတိကာနိဝိ၊ ယူဇနာနှစ်ရာရှိသည်ထည်း
 ဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊ ဩဂစ္ဆန္တိ၊ သက်ကုန်၏၊ မဟာ
 သရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ တိယောဇနသတိကာနိဝိ၊ ယူဇနာသုံးရာရှိသည်
 ထည်းဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊ ဩဂစ္ဆန္တိ၊ သက်ကုန်၏၊
 မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ စတုယောဇနသတိကာနိဝိ၊ ယူဇနာထေးရာ
 ရှိသည်ထည်းဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊ ဩဂစ္ဆန္တိ၊ သက်ကုန်
 ၏၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ ပဉ္စယောဇနသတိကာနိဝိ၊ ယူဇနာငါးရာ
 ရှိသည်ထည်းဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊ ဩဂစ္ဆန္တိ၊ သက်ကုန်
 ၏၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ ဆယောဇနသတိကာနိဝိ၊ ယူဇနာ
 မြောက်ရာရှိသည်ထည်းဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊ ဩဂစ္ဆန္တိ၊
 သက်ကုန်၏၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ သတ္တယောဇနသတိကာနိဝိ၊
 ယူဇနာ ခုနစ်ရာရှိသည်ထည်းဖြစ်ကုန်သော၊ ဥဒကာနိ၊ ရေတို့သည်၊
 ဩဂစ္ဆန္တိ၊ သက်ကုန်၏၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ သတ္တထေထမ္ဘိ၊
 ထန်းခုနစ်ဆင့်အတိုင်းအရှည်ရှိသည်ထည်း ဖြစ်သော၊ ဥဒကံ၊ ရေသည်၊
 သဏ္ဍာတိ၊ တည်၏၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ ဆတာထမ္ဘိထန်းငြော်
 ဆင့်အတိုင်းအရှည်ရှိသည်ထည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊
 တည်၏၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာ၌၊ ပဉ္စတာထမ္ဘိ၊ ထန်းငါးဆင့်အတိုင်း

သတ္တကနိပါတ်နုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၂၇

အရှင်ရှိသည်လည်း ဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ စတုတုလတ္တိ၊ ထန်းထေးဆင့်အတိုင်း အရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ တိတာလတ္တိ၊ ထန်းသုံးထင့်အတိုင်း အရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ဗ္ဗိတာလတ္တိ၊ ထန်းနှစ်ဆင့် အတိုင်းအရှင် ရှိသည်လည်း ဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ထာလမတ္တိ၊ ထန်းတဆင့်အတိုင်း အရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ သတ္တပေါရိသတ္တိ၊ ခုနစ်သူအတိုင်း အရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ဆပေါရိသတ္တိ၊ ခြောက်သူအတိုင်း အရှင်ရှိသည်လည်း ဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ပဉ္စပေါရိသတ္တိ၊ ငါးသူအတိုင်းအရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ စတုပေါရိသတ္တိ၊ ထေးသူအတိုင်းအရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ဝေပေါရိသတ္တိ၊ ဝေသူအတိုင်းအရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ဗ္ဗိပေါရိသတ္တိ၊ နှစ်သူအတိုင်းအရှင် ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ အစပေါရိသတ္တိ၊ တသုခွဲအတိုင်းအရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ကဋိမတ္တိ၊ ခါးအတိုင်းအရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ဇန္တုကာမတ္တိ၊ ပဆစ်ဒူးအတိုင်းအရှင်ရှိသည်လည်း ဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ မဟာသရဇ္ဈေ၊ မဟာသရဇ္ဈာရဋ္ဌိ၊ ဂေါပကမတ္တိ၊ ပမျက်အတိုင်းအရှင်ရှိသည်လည်းဖြစ်သော၊ ဥဒကံ၊ ရေသည်၊ သဏ္ဍာတိ၊ တည်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေပဿထာဝိ၊ ဥပမာမည်သည်ကား၊ သာဓုဒသမယေ၊ တဆောင်ရန်းလအခါ၌၊ ထုလ္လဗုထိတကေးကြီးစွာသော ချမ်းရည် ချမ်းပေါက်ရှိသော၊ ဒေဝေ၊ ချမ်းသည်ဝဿန္တေ၊ ရွာသည်ရှိသော်၊ တတ္ထတတ္ထ၊ ထိုထိုအရပ်၌၊ ဂေါပကပဒေသေသု၊ ပမျက်အတိုင်းအရှင်ရှိကုန်သောအရပ်တို့၌၊ ဥဒကံ၊ ရေတို့သည်။

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ဗြဟ္မာနိ၊ တည်ကုန်သည်၊ ဟောန္တိ သေယျထာဝိ၊ ဖြစ်ကုန်သကဲ့သို့၊ ဘိက္ခဝေ
 ရဟန်းတို့၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာဇ်၊
 ဝတ္ထတတ္ထ၊ ထိုထိုအရပ်၌၊ ဂေါပကမတ္တာနိ၊ ဗမ္မာန်အတိုင်းအရှည်ရှိကုန်
 သော၊ ဥဒကာနိ၊ ဇေတီသည်၊ ဗြဟ္မာနိ၊ တည်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ပဉ္စမဿ၊ ငါးခုမြောက်သော၊ သူရိယဿ၊ နေ၏၊ ပါတု
 ဘာဝါ၊ ထင်ရှားဖြစ်ခြင်းကြောင့်၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာဇ်၊ အင်္ဂုထိ
 မတ္တံဝိ၊ လက်တဆစ်အတိုင်းအရှည် ရှိသည်လည်း ဖြစ်သော၊ ဥဒကံ၊ ဇေ
 သည်၊ နဟောတိ၊ ရှိသည်မဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့၊ သင်္ခါရာ၊
 တေဘုမက သင်္ခါရတရားတို့သည်၊ အနိစ္စာ၊ အမြဲမရှိကုန်၊ (ပ)၊ ဝိရဟိတံ၊
 လွတ်ခြင်းငှါ၊ အလံ၊ ဝေ၊ သင့်သည် သာလျှင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ယံကဒါပိ၊ အကြင်ထင်တရား၌၊ ယံကရဟပိ၊ အကြင်ထင်တဆစ်၌၊ ဒိဗ္ဗဿ၊
 ရှည်စွာသော၊ အဗ္ဗု၊ နေ့၊ ကာထ၏၊ အဂ္ဂယေန၊ လွန်သဖြင့်၊ ဆဋ္ဌော၊ ခြောက်ခု
 မြောက်သော၊ သူရိယော၊ နေသည်၊ ပါတုဘဝတိ၊ ထင်ရှားဖြစ်၏၊ သောသမ
 ယော၊ ထိုအခါသည်၊ ဟောတိခေါ၊ ဖြစ်သည်သာလျှင်တည်း၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ဆဋ္ဌဿ၊ ခြောက်ခုမြောက်သော၊ သူရိယဿ၊ နေ၏၊ ပါတုဘာ
 ဝါ၊ ထင်ရှားဖြစ်ခြင်းကြောင့်၊ အယံစမဟာပထဝီ၊ ဤမြေကြီးသည်လည်း
 ကောင်း၊ ထိနေရုံ၊ ထိနေရုံအမည်ရှိသော၊ အယံစပဗ္ဗတရာဇာ၊ ဤတောင်မင်း
 သည်လည်းကောင်း၊ ဂူမာယန္တိ၊ အခိုးထွတ်ကုန်၏၊ သံဂူမာယန္တိ၊ ပြင်းစွာ
 အခိုးထွတ်ကုန်၏၊ သဗ္ဗဂူမာယန္တိ၊ ထိုထက်အလွန်ပြင်းစွာအခိုးထွတ်ကုန်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ အာထေဝပိတော၊
 မီးတိုက်အပ်သော၊ ကုမ္ဘကာရပါကော၊ အခိုးထိန်းသည်တို့၏အခိုးဖုတ်ရာဖြစ်
 သောအခိုးဖိုသည်၊ ပဌမံ၊ ရှေးဦးစွာ၊ ဂူမေတိသေယျထာဝိ၊ အခိုးထွတ်သကဲ့သို့
 သံဂူမေတိသေယျထာဝိ၊ ပြင်းစွာအခိုးထွတ်သကဲ့သို့၊ သံပဂူမေတိသေယျ
 ထာဝိ၊ ထိုထက်အလွန်အခိုးထွတ်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝမေဝ
 ခေါ၊ ဤအတူသာလျှင်၊ ဆဋ္ဌဿ၊ ခြောက်ခုမြောက်သော၊ သူရိယဿ၊ နေ၏၊
 ပါတုဘာဝါ၊ ထင်ရှားဖြစ်ခြင်းကြောင့်၊ အယဉ္စမဟာပထဝီ၊ ဤမြေကြီး
 သည်လည်းကောင်း၊ ထိနေရုံ၊ ထိနေရုံအမည်ရှိသော၊ အယဉ္စပဗ္ဗတရာဇာ၊
 ဤတောင်မင်းသည်လည်းကောင်း၊ ဂူမာယန္တိ၊ အခိုးထွတ်ကုန်၏၊ သံဂူမာ
 ယန္တိ၊ ပြင်းစွာအခိုးထွတ်ကုန်၏၊ သံပဂူမာယန္တိ၊ ထိုထက်အလွန်အခိုးထွတ်
 ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့၊ သင်္ခါရာ၊ တေဘုမကသင်္ခါရတို့
 သည်၊ အနိစ္စာ၊ အမြဲမရှိကုန်၊ (ပ)၊ ဝိရဟိတံ၊ လွတ်ခြင်းငှါ၊ အလံ၊ ဝေ၊ သင့်သည်

သာယျင်ကည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယံကဒါမိ၊ အကြင်တရံတခါ၌၊ ယံကရဟာမိ၊ အကြင်တရံတဆစ်သောအခါ၌၊ ဒိဗ္ဗဿ၊ ရှည်စွာသော၊ အဇ္ဈနော၊ ကာလ၏၊ အစ္စယေန၊ လွန်သဖြင့်၊ သတ္တမော၊ ခုနစ်ခုမြောက်သော၊ သူရိယော၊ နေသည်၊ ပါတုဘဝတိ၊ ထင်ရှားဖြစ်၏၊ သောသမယော၊ ထိုအခါသည်၊ ဟောတိခေါ၊ ဖြစ်သည်သာယျင်ထည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တမဿ၊ ခုနစ်ခုမြောက်သော၊ သူရိယဿ၊ နေ၏၊ ပါတုသာဝါ၊ ထင်ရှားဖြစ်ခြင်းကြောင့်၊ အယဉ္ဇမဟာပထဝီ၊ ဤမြေကြီးသည်လည်းကောင်း၊ သိနေရူ၊ သိနေရူအမည်ရှိသော၊ အယဉ္ဇပဗ္ဗတရာဇော၊ ဤတောင်မင်းသည်လည်းကောင်း၊ အာဒိတ္တန္တိ၊ ရဲရဲညီကုန်၏၊ ပစ္စလန္တိ၊ အလျှံပြောင်ပြောင်ထောက်ထောင်ကုန်၏၊ ဧကဇာဿ၊ တခဲနက်သောမီးလျှံရှိကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ သောသမယော၊ ထိုအခါသည်၊ ဟောတိခေါ၊ ဖြစ်သည်သာယျင်တည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဈာယမာနာနံ၊ ထောင်ကုန်သော၊ ဒဗ္ဗမာနာနံ၊ ပူကုန်သော၊ ဣမိဿာစ မဟာပထဝီယာ၊ ဤမြေကြီး၏ လည်းကောင်း၊ သိနေရူဿ၊ သိနေရူတအမည်ရှိသော၊ ဣမဿစပဗ္ဗတရာဇော၊ ဤတောင်မင်း၏လည်းကောင်း၊ ဝါတေန၊ လေသည်၊ ဝိတ္တာ၊ ပစ်ထွတ်အပ်သော၊ အပ္ပိ၊ မီးလျှံသည်၊ ယာဝဗြဟ္မဇောကာမိ၊ ဗြဟ္မာပြည် တိုင်အောင်လည်း၊ ဂစ္ဆကိ၊ တက်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဈာယမာနဿ၊ ထောင်သော၊ ဒဗ္ဗမာနဿ၊ ပူသော၊ ဝိနဿမာနဿ၊ ပျက်စီးသော၊ မဟတာ၊ ကြီးစွာသော၊ တေဇောဓန္ဓေန၊ မီးအရသည်၊ အဘိဘူတဿ၊ နှိုက်စက်အပ်သော၊ သိနေရူဿ၊ သိနေရူအမည်ရှိသော၊ ပဗ္ဗတရာဇော၊ တောင်မင်း၏၊ ယောဇနသတိကာနိဝိ၊ ယူဇနာတရာရှိသည်လည်းဖြစ်ကုန်သော၊ ကုဇာနိ၊ အထွတ်တို့သည်၊ ပဏုဇ္ဇန္တိ၊ ပျက်ပြိုကုန်၏၊ တိယောဇနသတိကာနိဝိ၊ ယူဇနာသုံးရာရှိသည်လည်းဖြစ်ကုန်သော၊ ကုဇာနိ၊ အထွတ်တို့သည်၊ ပဏုဇ္ဇန္တိ၊ ပျက်ပြိုကုန်၏၊ စတုယောဇနသတိကာနိဝိ၊ ယူဇနာစေးရာရှိသည်လည်းဖြစ်ကုန်သော၊ ကုဇာနိ၊ အထွတ်တို့သည်၊ ပဏုဇ္ဇန္တိ၊ ပျက်ပြိုကုန်၏၊ ပဉ္စယောဇနသတိကာနိ၊ ယူဇနာငါးရာရှိသည်လည်းဖြစ်ကုန်သော၊ ကုဇာနိ၊ အထွတ်တို့သည်၊ ပဏုဇ္ဇန္တိ၊ ပျက်ပြိုကုန်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဈာယမာနာနံ၊ ထောင်ကုန်သော၊ ဒဗ္ဗမာနာနံ၊ ပူကုန်သော၊ ဣမိဿာစ မဟာပထဝီယာ၊ ဤမြေကြီး၏လည်းကောင်း၊ သိနေရူဿ၊ သိနေရူအမည်ရှိသော၊ ဣမဿစပဗ္ဗတရာဇော၊ ဤတောင်မင်း၏လည်းကောင်း၊ သာရိကာ၊ ပြာသည်၊ နေဝပညာယတိ၊ မထင်၊ ခံဘိ၊ မီးသွေးသည်၊ နပညာယတိ၊ မထင်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျတာဝိ၊ ဥပမာမည်

အင်္ဂုတ္တိုရ်ဗိမ္ဘိတော်နိဿယ

သည်ကား၊ ဈာယမာနဿဝါ၊ လောင်သည်လည်းဖြစ်သော၊ ဗဟုမာနဿဝါ၊ ပူသည်လည်းဖြစ်သော၊ သပ္ပိဿဝါ၊ ထောပတ်၏လည်းကောင်း၊ တေလဿဝါ၊ ဆီ၏လည်းကောင်း၊ ဆာရိကာ၊ ပြာသည်၊ နေပညာယတိသေယျထာပိ၊ မထင်သကဲ့သို့၊ ဖံသိ၊ မီးသွေးသည်၊ နပညာယတိသေယျထာပိ၊ မထင်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝ၊ ဤအတူသာလျှင်၊ ဈာယမာနာနံ၊ လောင်ကုန်သော၊ ဗဟုမာနာနံ၊ ပူကုန်သော၊ ဣဓိဿာဝစဟာပထဝီယာ၊ ဤမြေကြီး၏လည်းကောင်း၊ သိနေရသု၊ သိနေရအမည်ရှိသော၊ ဣမာသစပဗ္ဗတရာဇဿ၊ ဤထောင်မင်း၏ လည်းကောင်း၊ ဆာရိကာ၊ ပြာသည်၊ နေပညာယတိ၊ မထင်၊ ဖံသိ၊ မီးသွေးသည်၊ နပညာယတိ၊ မထင်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေ၊ ဤသို့၊ သင်္ခါရာ၊ တေဘူမကသင်္ခါရတို့သည်၊ အနိစ္စ၊ အမြဲမရှိကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေ၊ ဤသို့၊ သင်္ခါရာ၊ တေဘူမကသင်္ခါရတို့သည်၊ အရဝါ၊ အမြဲတည်ခြင်းမရှိကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေ၊ ဤသို့၊ သင်္ခါရာ၊ တေဘူမကို သင်္ခါရတို့သည်၊ အနဿာသိကာ၊ သာယာအပ်သော သဘောမရှိကုန်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဒံဣမေသုသဗ္ဗသင်္ခါရေသု၊ ဤအလုံးစုံသောတေဘူမကသင်္ခါရတို့၌၊ ယာဝအတိဝီယ၊ အလွန်လျှင်၊ နိဗ္ဗိန္ဒိတံ၊ ပြီးငွေ့ခြင်းငှါ၊ အလမေဝ၊ သင့်သည်သာလျှင်တည်း၊ ဝိရေဇ္ဇိတံ၊ တပ်ခြင်းကင်းခြင်းငှါ၊ အလံဝေ၊ သင့်သည်သာလျှင်တည်း၊ ဝိရေဇ္ဇိတံ၊ လွတ်ခြင်းငှါ၊ အလံဝေ၊ သင့်သည်သာလျှင်တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တဏှ၊ ထိုမြေကြီး မြင့်ရိရ်တောင်စသည်တို့၏ပျက်စီးရာ၌၊ ဒိဗ္ဗပဒေဟိ၊ မြင်အပ်သောနိဗ္ဗာန်ရှိသောသောတာပန်ပုဂ္ဂိုလ်တို့ကို၊ အညတြိ၊ ထား၍၊ အယဉ္ဇပထဝီ၊ ဤမြေကြီးသည်လည်းကောင်း၊ သိနေရ၊ သိနေရအမည်ရှိသော၊ အယဉ္ဇပဗ္ဗတရာဇာ၊ ဤထောင်မင်းသည်လည်းကောင်း၊ ဗဟိဿန္တိ၊ လောင်ကုန်လတ္တံ့၊ ဝိနသထိဿန္တိ၊ ပျက်စီးကုန်လတ္တံ့၊ နတဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့၊ ဣတိ၊ ဤသို့၊ ကော၊ အဘယ်သူသည်၊ မန္တ၊ တိုင်ပင်ဖြောဆို စွမ်းနိုင်အံ့နည်း၊ ကော၊ အဘယ်သူသည်၊ သန္တ၊ ယုံကြည်စေအံ့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တုတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို၊ အဟိ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူအံ့၊ တိတ္ထကရော၊ အယူတည်းဟူသောစိတ်ကိုပြုတတ်သော၊ ကာမေသု၊ ကာမဂုဏ်ဘိက္ခု၊ ဝိထရာဂေါ၊ ကင်းသောရာဂရှိသော၊ သုနေတ္ထောနာမ၊ သုနေတ္ထအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောထိ၊ ဖြစ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ သုနေတ္ထဿ၊ သုနေတ္ထအမည်ရှိသော၊ သတ္ထု၊ နေ၊ ဆရာအား၊ အနေကာနိ၊ များစွာကုန်သော၊ သာဝကသတာနိ၊ အရာသောတပည့်သား

သတ္တကနိပါတ်နုတိယပစ္ဆာသက-၇-မဟာဝဂ်၊

တို့သည်။ အဟောသုံ၊ ဖြစ်ကုန်ပြီ။ ဘိက္ခုဝေ၊ ရဟန်းတို့။ သုနေက္ကော၊ သုနေက္က
အမည်ရှိသော။ သတ္တာ၊ ဆရာသည်။ သာဗကာနံ၊ တပည့်သားတို့အား။
ဗြဟ္မဇ္ဇောကသဟဗျတာယ၊ ဗြဟ္မာပြည်၌တကွဖြစ်ခြင်းငှါ။ ဓမ္မံ၊ တရားကို။
ဒေသေတိ၊ ဟော၏။ ဘိက္ခုဝေ၊ ရဟန်းတို့။ ခေါပန၊ စင်စစ်။ ယေသာဝကာ၊
အကြင်တပည့်တို့သည်။ သုနေက္ကဿ၊ သုနေက္ကအမည်ရှိသော၊ သတ္တုနော၊
ဆရာသည်။ ဗြဟ္မဇ္ဇောကသဟဗျတာယ၊ ဗြဟ္မာပြည်၌တကွဖြစ်ခြင်းငှါ။
ဓမ္မံ၊ တရားကို။ ဒေသေန္တဿ၊ ဟောသည်ရှိသော်။ သဗ္ဗေနုသဗ္ဗံ၊ အချင်း
ခပ်သိမ်း။ သာသနံ၊ အဆုံးအမကို။ အာဇာနိံ၊ သု၊ သိကုန်၏။ ဧတ၊ သာဝကာ၊
ထိုတပည့်တို့သည်။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ဖျက်ခြင်းကြောင့်။
မရဏာ၊ သေသည်မှ။ ပရံ၊ နောက်၌။ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏
ထားရာဖြစ်သော။ ဗြဟ္မဇ္ဇောကံ၊ ဗြဟ္မာပြည်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်
၏။ ယေ၊ အကြင်တပည့်တို့သည်။ သဗ္ဗေနုသဗ္ဗံ၊ အချင်းခပ်သိမ်း။ သာသနံ၊
အဆုံးအမကို။ အာဇာနိံ၊ သု၊ သိကုန်၏။ ဧတ၊ ထိုတပည့်တို့သည်။ ကာယဿ၊
ခန္ဓာကိုယ်၏။ ဘေဒါ၊ ဖျက်ခြင်းကြောင့်။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်
၌။ အပ္ပေကဓ္မေ၊ အချို့သောသူတို့သည်။ ပရနိဋ္ဌိတဝသဝတ္တိနံ၊ ပရနိဋ္ဌိတဝသ
ဝတ္တိထုံ၌ဖြစ်ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဘော်၏
အဖြစ်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်၏။ အပ္ပေကဓ္မေ၊ အချို့သောသူတို့သည်။
နိဗ္ဗာနရတိနံ၊ နိဗ္ဗာနရတိဘုံ၌ ဖြစ်ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊
အပေါင်းအဘော်၏အဖြစ်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်၏။ အပ္ပေကဓ္မေ၊
အချို့သောသူတို့သည်။ တုထိတာနံ၊ တုထိတာထုံ၌ဖြစ်ကုန်သော။ ဒေဝါနံ၊
နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဘော်၏ အဖြစ်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍
ဖြစ်ကုန်၏။ အပ္ပေကဓ္မေ၊ အချို့သောသူတို့သည်။ ယာမာနံ၊ ယာမာထုံ၌ဖြစ်
ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဘော်၏ အဖြစ်သို့။
ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်၏။ အပ္ပေကဓ္မေ၊ အချို့ကုန်သော သူတို့သည်။
တာဝတိံ၊ သာနံ၊ တာဝတိံ၊ သာထုံ၌ ဖြစ်ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သဟ
ဗျတံ၊ အပေါင်း အဘော်၏အဖြစ်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်၏။ အပ္ပေ
ကဓ္မေ၊ အချို့သော သူတို့သည်။ စာယုမဟာရာဇိကာနံ၊ စတုမဟာရာဇ်
ထုံ၌ဖြစ် ကုန်သော။ ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဘော်၏
အဖြစ်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်၏။ အပ္ပေကဓ္မေ၊ အချို့သောသူတို့သည်။
ခတ္တိယမဟာသာဏာနံ၊ များသောဥစ္စာ၌ရှိသော မင်းမျိုးတို့၏။ သဟဗျတံ၊
အပေါင်း အဘော်၏ အဖြစ်သို့။ ဥပပဇ္ဇိံ၊ သု၊ ကင်၍ဖြစ်ကုန်၏။ အပ္ပေကဓ္မေ၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

အချို့သောသူတို့သည်၊ ဗြာဟ္မဏမဟာသာဏာနံ၊ များသောဥစ္စာနှစ်ရှိသော
 ပုဂ္ဂိုလ်များတို့၏၊ သဟဗျတံ၊ အပေါင်းအတော်၏ အဖြစ်သို့၊ ဥပပဇ္ဇိံသု၊
 ကပ်၍ဖြစ်ကုန်၏၊ အပ္ပေကစ္စေ၊ အချို့သောသူတို့သည်၊ ဂဟပတိမဟာသာ
 ထာနံ၊ များသော ဥစ္စာနှစ်ရှိသော သူကြွယ်မျိုးတို့၏၊ သဟဗျတံ၊ အပေါင်း
 အတော်၏ အဖြစ်သို့၊ ဥပပဇ္ဇိံသု၊ ကပ်၍ဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 အထခေါ၊ ထိုအခါ၌၊ သုနေတ္တဿ၊ သုနေတ္တအမည်ရှိသော၊ သတ္တုနေ၊
 ဆရာအား၊ ဇေတံသေ၊ ပရိဝိဇ္ဇေ၊ ဤသို့သော အကြံသည်၊ အဟော
 သိ၊ ဖြစ်၏၊ ကိံ၊ အဟောသိ၊ အတယ်သို့ဖြစ်သနည်း၊ သောအဟံ၊ ထိုငါသည်၊
 အဘိသ္မာရာယံ၊ တမလွန်ဘဝ၌၊ သာဝကဘနံ၊ တပည့်တို့နှင့်၊ သမလမဂတိ
 ယော၊ တူသောအားဖြင့် တူမျှသော ဂတိရှိသည်၊ ဘဝေယျ၊ ဖြစ်ရာ၏၊
 ဇေတံ၊ ဤတပည့်တို့နှင့်တူမျှသော ဂတိရှိသည်၏အဖြစ်သည်၊ မေ၊ ငါ့အား၊
 နခေါပတိ၊ ရှုပ်၊ မထောက်ပတ်ချေ၊ အဟံ၊ ငါသည်၊ ဥတ္တရိ၊ လွန်မြတ်သော၊
 မဂ္ဂံ၊ မဂ်သို့၊ ဘာဝေယျံ၊ ပွားစေရမူကား၊ ယံ၊ နုနု၊ ကောင်းစေစွ၊ ဣတိဇေတံ
 သေ၊ ပရိဝိဇ္ဇေ၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ ဘိက္ခ
 ဝေ၊ ရဟန်းတို့၊ အထခေါ၊ ထိုအခါ၌၊ သုနေတ္တေ၊ သုနေတ္တ အမည်ရှိသော၊
 သတ္တာ၊ ဆရာသည်၊ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး၊ မေတ္တဝိဇ္ဇာ
 မေတ္တာနှင့် ယှဉ်သော ဈာန်စိတ်ကို၊ ဘာဝေတိ၊ ပွားစေ၏၊ သတ္တ၊ ခုနစ်ပတ်
 ကုန်သော၊ သံဝဋ္ဌဝိဝဋ္ဌကပ္ပေ၊ သံဝဋ္ဌဝိဝဋ္ဌကပ်တို့ပတ်လုံး၊ ဣမံထောက
 ဤလူထုံသို့၊ ပုန၊ တဘနံ၊ နအာဂမာသိ၊ မလာ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ထေ
 ကေ၊ ထြိကာသလောကသည်၊ သံဝဋ္ဌမာနေ၊ ပျက်သည်ရှိသော်၊ အာဘသ
 ရူပဂေါ၊ အာဘသ ရထုံသို့ ရောက်သည်၊ ဟောတိ၊ ဖြစ်၏၊ ထောကေ
 ထြိကာသ ထောကသည်၊ ဝိဝဋ္ဌမာနေ၊ တည်သည်ရှိသော်၊ သုညံ၊ ဆီ
 သော၊ ဗြဟ္မဝိမာနံ၊ ဗြဟ္မာထုံသို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏၊ ဘိက္ခဝေ၊ ရဟ
 တို့၊ သုဒ္ဓါ၊ စင်စစ်၊ ထထြာ၊ ထိုဗြဟ္မာထုံ၌၊ မဟာဗြဟ္မာ၊ မြတ်သော ဗြဟ္မာဟု
 ဆိုအပ်သော၊ အဘိဘူ၊ သူတပါးတို့ကိုနှိပ်နှင်း ထွင်းချိုးနိုင်သော၊ အနဘိ
 ဘူတော၊ သူတပါးတို့သည်မနှိပ်စက်နိုင်သော၊ အညဒတ္ထု၊ ဒသော၊ စင်စစ်
 မြင်နိုင်သော၊ ဝသဝတ္တိ၊ ဝသဝတ္တိ အမည်ရှိသော၊ ဗြဟ္မာ၊ ဗြဟ္မာသည်၊
 ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ သတ္တကုတ္တု၊ ခုနစ်ကြိမ်
 ဒေဝါနံ၊ နတ်တို့ကို၊ ဣန္ဒေ၊ အစိုးရသော၊ သက္ကော၊ သိကြားသည်၊ အဟော
 သိ၊ ဖြစ်ပြီ၊ စက္ကဝတ္တိ၊ စကြာရတနာကိုလည်စေတတ်သော၊ ဓမ္မိကော၊ ဆယ်
 ပါးသော ကုသလကမ္မပထတရားနှင့်ပြည့်စုံသော၊ ဓမ္မရာဇော၊ ဆယ်ပါးသော

သတ္တကနိပါတ်ဒုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၃၃

ကုသလကမ္မပထတရားဖြင့်မင်းဖြစ်သော၊ စာတုရန္တော၊ သမုဒ္ဒရာလေးစင်း
အပိုင်းအခြား ရှိသောမြေ၌ အစိုးရသော၊ ဝိဇိတာဝိ၊ အောင်အပ် ပြီးသော
စစ်မြေရှိသော၊ ဇနပဒတ္တာဝရိယပ္ပတ္တော၊ ဇနပုဒ်၏မြေပြင်သည်၏ အဖြစ်ထို
ရောက်ရာဖြစ်သော၊ သတ္တကတနုသမန္နာဂတော၊ ရတနာချနပ်ပါးနှင့် ပြည့်စုံ
သော၊ ရာဇာမင်းသည်၊ အနေကသတက္ခတ္တု၊ အကြိမ်များစွာ၊ အဟောဘိ၊
ဖြစ်ပြီ၊ ခေါ်ပန၊ စင်စစ်၊ အသာရညော၊ ထိုမင်းအား၊ သူရာ၊ ရဲရင့်ကုန်သော၊
ဝိရက်ဂူပါ၊ လုံ့လရှိသောသူတို့၏ အကြောင်းဖြစ်သောဝိရိယသဘောရှိကုန်
သော၊ ပရသေဒုပ္ပမဒ္ဒနသမတ္တာ၊ သူတပါးတို့၏ စစ်သည်ကိုနှိပ်နင်းခြင်းငှါ
စွမ်းနှိုင်ကုန်သော၊ ပရောသဟသံ၊ တထောင် အလွန်ရှိကုန်သော၊ ပုတ္တော၊
သားတော်တို့သည်၊ အဟောသုံ၊ ဖြစ်ကုန်ပြီ၊ သောရာဇာ၊ ထိုမင်းသည်၊
သာဂရပရိယန္တံ၊ စကြာဝဠာ တောင်ကို အပိုင်းအခြားပြု၍ တည်သော
သမုဒ္ဒရာ အဆုံးရှိသော၊ ဣမံပထဝီ၊ ဤမြေကြီးကို၊ အဒဗ္ဗေဒန၊ လက်နက်
ဒဏ်ဥဉ္စာဒဏ်မရှိသဖြင့်၊ အသတ္တေန၊ ဓားထုံစသော လက်နက်မရှိသဖြင့်၊
ဓမ္မေန၊ တတ္တဝါကိုမသတ်အပ်ဟုအစရှိသော တရားဖြင့်သာလျှင်၊ အဘိဝိဇိ
ယ၊ အောင်မြင်၍၊ အဇ္ဈာဝထိ၊ ပိုးအုပ်၍နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
သုနေတ္တော၊ သုနေတ္တအမည်ရှိသော၊ သောဟိနာမသတ္တာ၊ ထိုဆရာသည်၊
ဝေံ၊ ဤသို့၊ ဒိဗ္ဗာယုကော၊ ရှည်သောအသက်ရှိသည်၊ သမာနော၊ ဖြစ်လျက်၊
ဝေံ၊ ဤသို့၊ စိရဋ္ဌိတိကော၊ ကြွာမြင့်စွာ တည်ခြင်းရှိသည်၊ သမာနော၊ ဖြစ်
လျက်၊ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းမှ ထည်းကောင်း၊ ဇရာယ၊ အိုခြင်းမှ
ထည်းကောင်း၊ မရဏေန၊ သေခြင်းမှ ထည်းကောင်း၊ သောကေဟိ၊ ပိုးရိပ်
ခြင်းတို့မှ ထည်းကောင်း၊ ပရိဒေဝေဟိ၊ ပိုကြွေးခြင်းတို့မှ ထည်းကောင်း၊
ဒုက္ခေဟိ၊ ဆင်းရဲခြင်းတို့မှထည်းကောင်း၊ ဒေါမနုသေဟိ၊ နှလုံးမသာယာ
ခြင်းတို့မှ ထည်းကောင်း၊ ဥပါယာသေဟိ၊ ပြင်းစွာ ပင်ပန်းခြင်းတို့မှထည်း
ကောင်း၊ အပရိရတ္တော၊ မလွတ်သည်၊ အဟောဘိ၊ ဖြစ်၏၊ ဒုက္ခသ္မာ၊ ဆင်းရဲ
အပေါင်းမှ၊ အပရိရတ္တော၊ မလွတ်သည်၊ အဟောဘိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊
အဟံ၊ ငါတုရားသည်၊ ဝဒါမိ၊ ဟောတော်မူ၏၊ တံ၊ ထိုစစ်ထိမ်းသောဝင်္ဂီဆင်း
ရဲအပေါင်မှမလွတ်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်
နည်း၊ စတုန္နံ၊ လေးပါးကုန်သော၊ ဓမ္မာနံ၊ ထရားတို့ကို၊ အနုဗ္ဗေဇာဓာ၊ လျှောက်
ပတ်စွာ မထိခြင်းကြောင့်၊ အပ္ပဗိုဝေခါ၊ ထုံးထွင်း၍ မထိခြင်းကြောင့်၊
ဒုက္ခသ္မာ၊ ဆင်းရဲအပေါင်းမှ၊ အပရိရတ္တော၊ မလွတ်၊ ဣတိ၊ ဤသို့၊ ဝဒါမိ၊
ဟောတော်မူ၏၊ ကတမေသံ၊ အဘယ်မည်ကုန်သော၊ စတုန္နံ၊ လေးပါးကုန်

သော၊ ဝေဇ္ဇာနံ၊ တရားတို့ကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်စွာမသိခြင်းကြောင့်၊
 အပ္ပဒိုဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ဒုက္ခသ္မာ၊ ဆင်းရဲ အပေါင်းမှ၊
 အပရိရိရက္ခော၊ မလွတ်သနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အရိယဿ၊ မြတ်
 သော၊ ဘိဝေဇ္ဇာ၊ ဘိဝေဇ္ဇာကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်စွာမသိခြင်းကြောင့်၊
 အပ္ပဒိုဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ဒုက္ခသ္မာ၊ ဆင်းရဲ အပေါင်းမှ၊
 အပရိရိရက္ခော၊ မလွတ်၊ အရိယဿ၊ မြတ်သော၊ သမာဓိဿ၊ သမာဓိကို၊
 အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်စွာ မသိခြင်းကြောင့်၊ အပ္ပဒိုဝေဓာ၊ ထိုးထွင်း၍
 မသိခြင်းကြောင့်၊ ဒုက္ခသ္မာ၊ ဆင်းရဲအပေါင်းမှ၊ အပရိရိရက္ခော၊ မလွတ်၊
 အရိယာယ၊ မြတ်သော၊ ပညာယ၊ မဂ်ပညာကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်
 စွာမသိခြင်းကြောင့်၊ အပ္ပဒိုဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ဒုက္ခသ္မာ၊
 ဆင်းရဲအပေါင်းမှ၊ အပရိရိရက္ခော၊ မလွတ်၊ အရိယာယ၊ မြတ်သော၊ ဝိရက္ခိ
 ယာ၊ အရဟတ္တဖိုလ် ပညာကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်စွာ မသိခြင်း
 ကြောင့်၊ အပ္ပဒိုဝေဓာ၊ ထိုးထွင်း၍ မသိခြင်းကြောင့်၊ ဒုက္ခသ္မာ၊ ဆင်းရဲ
 အပေါင်းမှ၊ အပရိရိရက္ခော၊ မလွတ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အရိယံ၊ မြတ်သော၊
 တယိဒံတံ၊ နှစ်သိလံ၊ ထိုဘိဝေဇ္ဇာကို၊ မယာ၊ ငါတုရားသည်၊ အနုဗုဒ္ဓံ၊ ဝေဇ္ဇာကပ်
 ပတ်စွာသိအပ်ပြီ၊ ပဒိုဝိဒ္ဓံ၊ ထိုးထွင်း၍ သိအပ်ပြီ၊ အရိယော၊ မြတ်သော၊ သမာ
 ဓိ၊ သမာဓိကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်စွာသိအပ်ပြီ၊ ပဒိုဝိဒ္ဓံ၊ ထိုးထွင်း၍
 သိအပ်ပြီ၊ အရိယာ၊ မြတ်သော၊ ပညာ၊ မဂ်ပညာကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်
 ပတ်စွာသိအပ်ပြီ၊ ပဒိုဝိဒ္ဓံ၊ ထိုးထွင်း၍ သိအပ်ပြီ၊ အရိယာ၊ မြတ်သော၊ ဝိရက္ခိ၊
 အရဟတ္တဖိုလ်ပညာကို၊ အနန္ဒဗောဓော၊ ဝေဇ္ဇာကပ်ပတ်စွာ သိအပ်ပြီ၊ ပဒိုဝိဒ္ဓံ၊
 ထိုးထွင်း၍ သိအပ်ပြီ၊ ဘဝတဿ၊ ဘဝ၌တပ်တက်သော တဿာကို၊
 ဥတ္တိန္ဒာ၊ ဖြတ်အပ်ပြီ၊ ဘဝနေတ္ထိ၊ ဘဝထို့ဆောင်တက်သော တဿာသည်၊
 ဝိကာ၊ ကုန်ပြီး၊ ဒါနိ၊ နှစ်ခြင်း၊ ယခုအခါ၌၊ ဝုနတ္တဝေ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်း
 သည်၊ နတ္ထိ၊ မရှိ၊ နတ္ထိ၊ ဤသို့၊ အဝေ၊ မိန့်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ နှစ်ဝစံ၊ ဤစကားကို၊ အဝေ၊ မိန့်တော်မူ၏၊ နှစ်ဝစံ၊ ဤစကားကို၊
 ဝတ္ထာနု၊ မိန့်တော်မူပြီး၍၊ သုဂတော၊ မြတ်စွာဘုရားသည်၊ အထာပရံ၊ ထိုမှ
 နောက်၌၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ တေဝစံ၊ ဤစကားကို၊ အဝေ၊
 မိန့်တော်မူ၏၊ ကိံ၊ အဝေ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ယသသိ၊ နေ၊
 များသောအခြေအရံရှိတော်မူသော၊ ဂေါတမဿ၊ ဂေါတမမည်တော်မူသော
 မြတ်စွာဘုရားသည်၊ အနုတ္တရာ၊ အထူးမရှိကုန်သော၊ ဘိဝေဇ္ဇာ၊ သမာဓိပညာစ၊
 ဘိဝေဇ္ဇာ၊ သမာဓိ ပညာတို့ ထည်းကောင်း၊ ဝိရက္ခိစ၊ အရဟတ္တဖိုလ်ပညာ

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-၇-မဟာဝဂ်၊ ၂၃၅

ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ အနုဗုဒ္ဓါ၊ လျောက်ပတ်စွာသိအပ်ကုန်ပြီ၊ ဣတိ၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့်၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အဘိညာယ၊ ထူးသော အဘိညာဉ်ဖြင့်သိ၍၊ သိက္ခာနံ၊ ရဟန်းတို့အား၊ ဓမ္မံ၊ ထရားကို၊ အက္ခာယိ၊ ဟောကြားတော်မူပြီး၊ စက္ခုမာ၊ ငါးပါးသောစက္ခုရှိကုန်သော၊ ဒုက္ခဿ၊ ဝန်ဆင်းရဲ၏၊ အန္တကရော၊ အဆုံးကြပြုတော်မူဘတ်သော၊ သတ္တာ၊ မြတ်စွာထုရားသည်၊ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ဝံ့ဘော်မူ၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်မူ၏။ ။

ဒုတိယသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ယတော၊ အကြင်အခါ၌၊ ရညော၊ မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊ နဂရံ၊ မြို့သည်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ နဂရပရိက္ခာဂေဟိ၊ မြို့၏အခြံအရံတို့ဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာ ခြံရံအပ်သည်ဟောတိ၊ ဖြစ်၏။ စတုန္နံ၊ လေးပါးကုန်သော၊ အာဟာရနဉ္စ၊ အာဟာရတို့ကိုလည်း၊ နိကာမဿာတိ၊ အလိုရှိတိုင်းခြင်းရှိသည်၊ အကိစ္စဿာတိ၊ ပြုပြင်ခြင်းမရှိသဖြင့်ခြင်းရှိသည်၊ အကထိရဿာတိ၊ ပင်ပန်ခြင်းမရှိသဖြင့်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ တဒါ၊ ထိုအခါ၌၊ ရညော၊ မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊ ဣဒံနဂရံ၊ ဤမြို့သည်၊ ဗာဟိဂေဟိ၊ အပဉ္စဖြစ်ကုန်သော၊ ပစ္စတ္ထိကေဟိ၊ ဆန့်ကျင်ဘက်ကိုအလိုရှိကုန်သော၊ ပစ္စာမိတ္တေဟိ ရန်သူ အပေါင်းတို့သည်၊ အကရဏိယံ၊ အကျိုးမဲ့ပျက်စီးအောင်မပြုနိုင်သည်၊ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ နဂရပရိက္ခာဂေဟိ၊ မြို့၏အခြံအရံတို့ဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဣဝေ၊ ဤသောက၌၊ ရညော၊ မင်း၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်သော၊ နဂရေ၊ မြို့၌၊ ဝေကာ၊ တုရိုက်တိုင်သည်၊ ဂန္တိရနေမိ၊ နက်သောတွင်းရှိသည်၊ သုနိခါတာ၊ ကောင်းစွာမြေခွံစိုက်မြှုတ်အပ်သည်၊ အဝဿ၊ စဉ်ငယ်တုန်ထွပ်ခြင်းမရှိသည်၊ အသံပဝေဓိ၊ ပြင်းစွာတုန်ထွပ်ခြင်းမရှိသည်၊ ဟောတိ၊ ဖြစ်၏။ ရညော၊ မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊ နဂရံ၊ မြို့သည်၊ အတ္တန္တရာနံ၊ မြို့တွင်း၌နေကုန်သော၊ မြို့သူမြို့သားအပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှာ၊ ဗာဟိရာနံ၊ မြို့ပဉ္စနေကုန်သော ရန်သူတို့ကို၊ ပဝိဇာတာယ၊ တားမြစ်ခြင်းအကျိုးငှာ၊ ပဋ္ဌမေန၊ ရှေးဦးစွာသော၊ ဣမိနာနဂရပရိက္ခာဂေန၊ ဤမြို့၏အခြံအရံဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခု

ဝေ၊ ရဟန်းတို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံထည်း၊ ရညော၊ မင်း၏၊ ပစ္စန္တိမေ၊
 အစွန်ဖြစ်သော၊ နဂဇေ၊ မြို့၌၊ ပရိက္ခာ၊ ကျားသည်၊ ဂန္တိရာစေဝ၊ နက်သည်
 ထည်းကောင်း၊ ဝိတ္ထတာစ၊ ပြန်သည်ထည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ ရညော၊
 မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊ နဂရံ၊ မြို့သည်၊ အတ္တန္တရာနံ၊ မြို့တွင်း၌နေ
 ကုန်သောမြို့သူမြို့သားအပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းငှါ၊ ဗာဟိရာနံ၊
 မြို့ပ၌နေကုန်သောရန်သူတို့ကို၊ ပဋိဇာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ ဧတိ
 ယေန၊ နှစ်ခုမြောက်သော၊ ဣဗိနာနဂရပရိက္ခာရေန၊ ဤမြို့၏အခြံအရံဖြင့်၊
 သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံထည်း၊ ရညော၊ မင်း၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်
 သော၊ နဂဇေ၊ မြို့၌၊ အနုပရိယာယပထော၊ မြို့တံတိုင်း၏အတွင်း၌ထက်ဝန်း
 ကျင်မှထွက်သည်၍သွားကြောင်းဖြစ်သောခရီးသည်၊ ဥဂ္ဂောစေဝ၊ မြင့်သည်
 ထည်း၊ ဟောတိ၊ ဖြစ်၏၊ ဝိတ္ထတာစ၊ ကျယ်ပြန့်သည်ထည်း၊ ဟောတိ၊ ဖြစ်၏
 ရညော၊ မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊ နဂရံ၊ မြို့သည်၊ အတ္တန္တရာနံ၊
 မြို့တွင်း၌နေကုန်သောမြို့သူမြို့သား အပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်း
 အကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောရန်သူတို့ကို၊ ပဋိဇာတာယ၊ တား
 မြစ်ခြင်းအကျိုးငှါ၊ တတိယေန၊ သုံးခုမြောက်သော၊ ဣဗိနာပရိက္ခာရေန၊
 ဤမြို့၏အခြံအရံဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊
 ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါးတုံထည်း၊ ရညော၊ မင်း
 ၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်သော၊ နဂဇေ၊ မြို့၌၊ သဏာကံစေဝ၊ မြားခက်ရင်း
 အစရှိသောပစ်ထွတ်အပ်သောထက်နက်ထည်းကောင်း၊ ဇေဝနိကဉ္စ၊ တပက်
 သွားရှိသောဝေးအစရှိသော ကြွင်းသော ထက်နက်ထည်းကောင်း၊ ဣတိ၊
 ဤသို့၊ ဗဟုံ၊ များစွာသော၊ အာဝဓံ၊ ထက်နက်သည်၊ သန္နိဝိတံ၊ ကောင်းစွာ
 သိုဇိုးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ရညော၊ မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊
 နဂရံ၊ မြို့သည်၊ အတ္တန္တရာနံ၊ မြို့တွင်း၌ နေကုန်သောမြို့သူမြို့သားအပေါင်းတို့
 ၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောရန်သူတို့
 ကို၊ ပဋိဇာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ စတုတ္ထေန၊ လေးခုမြောက်သော
 ဣဗိနာနဂရပရိက္ခာရေန၊ ဤမြို့၏အခြံအရံဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံ
 အပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘန်၊ ပရံစ၊ တပါး
 တုံထည်း၊ ရညော၊ မင်း၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်သော၊ နဂဇေ၊ မြို့၌၊ ဗဟု၊
 များစွာသော၊ ဗထကာယော၊ ဗိုလ်ပါအပေါင်းသည်၊ ပဋိဝသတိ၊ နေ၏၊ ဣဒံ
 အယံဗထကာယော၊ ဤဗိုလ်ပါအပေါင်းဟူသည်၊ သေယျထာကတမော၊

သတ္တကနိပါတ်ဒုတိယဝဋ္ဋောသက-၇-မဟာဝဂ်၊ ၂၃၇

အဘယ်နည်း၊ ဟတ္ထာရောဟာ၊ ဆင်ကိုစီးတတ် စီးစေတတ်သော ဆင် ဆရာဆင်ဆေးသမား ဆင်ခြေစောင့် အစရှိသောသူရဲတို့ ထည်းကောင်း၊ အဿာရောဟာ၊ မြင်းကိုစီးတတ် စီးစေတတ်သော မြင်းဆရာ မြင်းဆေး သမားမြင်းခြေစောင့်အစရှိသောသူရဲတို့ ထည်းကောင်း၊ ရထိကာ၊ ရထေး၌ ယှဉ်စေတတ်သော ရထေးဆရာ ရထေးစီးသူရဲ ရထေးနုပန်းစောင့် အစ ရှိသောသူရဲတို့ထည်းကောင်း၊ ခနုဂ္ဂဟာ၊ ထေးကို ကိုင်စွဲစေတတ်သောထေး ဆရာထေးသမားတို့ထည်းကောင်း၊ စေထကာ၊ စစ်မြေအရပ်၌အောင်တန် ခွန်ကိုကိုင်၍ရှေ့မှ သွားတတ်သော သူရဲတို့ ထည်းကောင်း၊ စထကာ၊ စစ် သည်တို့ကိုရုံးရတတ်သောသူရဲတို့ထည်းကောင်း၊ ဝိဏ္ဏဒါယိကာ၊ သူထပါး စစ်သည်ဘောင်သို့ဝင်၍ သုဗြီးခေါင်းကို ထန်းဖီးခိုင်ကဲ့သို့ ဖြတ်၍ ခံထွား ပြေးသွားတတ်သော သူရဲတို့ထည်းကောင်း၊ ဥဂ္ဂါ၊ အလွန်ကျော်စောထင် ရှားကုန်သော၊ ရာဇပုတ္တော၊ မင်းသားတို့ထည်းကောင်း၊ ပက္ခန္ဓိနော၊ သူတပါး စစ်သည်တို့၏ ဦးခေါင်းလက်နက်ကို ဆောင်ယူခြင်းငှါ စစ်သည်ဘောင် သို့ပြေးဝင်နိုင်သော သူရဲတို့ထည်းကောင်း၊ မဟာနာဂါ၊ ဆင်ပြောင်ကြီး တို့ကဲ့သို့မဆုတ်မနစ်သောသူရဲကြီးတို့ထည်းကောင်း၊ သူရာ၊ ချပ်ဝတ်ထန် ဆာကာနှင့်တကွ သဗုဒ္ဓရာကိုကူးခြင်းငှါ စွမ်းနိုင်သောစစ်စစ်ရဲရင့်သော သူရဲတို့ ထည်းကောင်း၊ စမ္ပယောမိနော၊ သားရေ သင်တိုင်းကို ဝတ်၍ သားရေချက်ကိုကိုင်၍စစ်ထိုးနိုင်သောသူရဲတို့ ထည်းကောင်း၊ ဒါသက ပုတ္တော၊ အလွန်ချစ် မြတ်နိုးသော အိမ်ကျန်၏သားဖြစ်သော သူရဲတို့ ထည်း ကောင်း၊ ဣတိဗ္ဗမေ၊ ဤသည်တို့ထည်း၊ ရညော၊ မင်း၏၊ ပစ္စန္ဒိဓံ၊ အစွန်ဖြစ် သော၊ နဂရံ၊ မြို့သည်၊ အတ္တန္တရာနံ၊ မြို့တွင်း၌ နေကုန်သော မြို့သူမြို့သား အပေါင်းတို့၏၊ ဝုတ္တိဟာ၊ လုံ့မြို့စေခြင်းအကျိုးငှါထည်းကောင်း၊ ဗဟိရာနံ၊ မြို့ပ၌နေကုန်သောသူတို့ကို၊ ပရိဗ္ဗာတံ၊ တားမြစ်ခြင်းအကျိုးငှါထည်း ကောင်း၊ ပစ္ဆမေန၊ ငါးချမြောက်သော၊ ဣမိနာနဂရပရိက္ခာရေန၊ ဤမြို့၏ အခြံအရံဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာ ခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ပုန၊ တဘနံ၊ ပရံ၊ တပါးထုံထည်း၊ ရညော၊ မင်း၏၊ ပစ္စန္ဒိမေ၊ အစွန်ဖြစ်သော၊ နဂရေ၊ မြို့၌၊ အညာတာနံ၊ မထိကုန်သောသူတို့ကို၊ နိဝါရေတာ၊ တားမြစ်တတ်သော၊ ဥာတာနံ၊ သိတတ်ကုန်သောသူတို့ကို၊ ပဝေသေတာ၊ ဝင်စေတတ်သော၊ ပဏ္ဍိတော၊ ပညာနှင့်ပြည့်စုံသော၊ ဗျတ္တော လိမ္မာသော၊ မေဓာဝိ၊ ထက်မျက်သောပညာရှိသော၊ ဒေါဝါရိကော၊ တံခါးမှူး သည်၊ ဟောတိ၊ ဖြစ်၏၊ ရညော၊ မင်း၏၊ ပစ္စန္ဒိဓံ၊ အစွန်ဖြစ်သော၊ နဂရံ၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

မြို့သည်၊ အတ္တန္တရာနံ၊ မြို့တွင်း၌နေကုန်သောမြို့သူမြို့သား အပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောနေသူတို့ကို၊ ပဋိဗာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ ဆဋ္ဌေန၊ ခြောက်ခုမြောက်သော၊ ဣမိနာနဂရပရိက္ခာဓေန၊ ဤမြို့၏အခြံအရံဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ တတန်း၊ ပရံစ၊ တပါးတုံလည်းရညော၊ မင်း၏၊ ပစ္စန္နိမေ၊ အစွန်ဖြစ်သော၊ နဂဓေ၊ မြို့၌၊ ပါကာဓေ၊ တံတိုင်းသည်၊ ဥက္ခောစေ၊ မြင်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဝိတ္ထတောစ၊ ကုယ်ပြန်သည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ဝါသနထေပန သမ္ပန္နောစ၊ အလုံးစုံသော အပေါက်တို့ကိုပုံထွင်းတတ်သော အင်္ဂုတေလိင်းကျခြင်းနှင့် ပြည့်စုံသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ ရညော၊ မင်း၏၊ ပစ္စန္နိမံ၊ အစွန်ဖြစ်သော၊ နဂရံ၊ မြို့သည်၊ အတ္တန္တရာနံ၊ မြို့တွင်း၌နေကုန်သောမြို့သူမြို့သားအပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောနေသူတို့ကို၊ ပဋိဗာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ သတ္တမေန၊ ခုနစ်ခုမြောက်သော၊ ဣမိနာနဂရပရိက္ခာဓေန၊ ဤမြို့၏အခြံအရံဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ သတ္တဟိ၊ ခုနစ်ခုကုန်သော၊ ဣမေဟိနဂရပရိက္ခာဓေဟိ၊ ဤမြို့၏အခြံအရံသို့ဖြင့်၊ သုပရိက္ခိတ္တံ၊ ကောင်းစွာခြံရံအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ကမေထံ၊ အဘယ်မည်ကုန်သော၊ စတုန္နံ၊ လေးပါးကုန်သော၊ အာဟာရာနံ၊ အာဟာရတို့ကို၊ နိကာမဿာတိ၊ အလိုရှိတိုင်းရခြင်းရှိသည်၊ အကိစ္ဆဿာတိ၊ ပြုပြင်ခြင်းမရှိသဖြင့်ရခြင်းရှိသည်၊ အကထိရဿာတိ၊ ပင်ပန်းခြင်းမရှိသဖြင့်ရခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ရညော၊ မင်း၏၊ ပစ္စန္နိမေ၊ အစွန်ဖြစ်သော၊ နဂဓေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း၌နေကုန်သော၊ မြို့သူမြို့သား အပေါင်းတို့၏၊ ရတိယာ၊ မြေထျော်ခြင်း အကျိုးငှါ၊ အပရိတဿာယ၊ မတောင့်တခြင်းအကျိုးငှါ၊ ဗာသုပိဟာရာယ၊ ချမ်းသာစွာနေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောနေသူတို့ကို၊ ပဋိဗာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ ဗဟံ၊ များစွာသော၊ တိဏကဋ္ဌောဒကံ၊ ဆင်စာခြင်းစာအစရှိသော မြက်အိမ်မိုးစရာဖြစ်သောမြက်အိမ်၏အဆောက်အဦဖြစ်သော သစ်ချက်ပြုတ်စရာဖြစ်သော ထင်းသောက်ချိုးသုံးဆောင်ရာဖြစ်သောရေသည်၊ သန္နိဝိတံ၊ ကောင်းစွာသိုမှီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝုန၊ တတန်း၊ ပရံစ၊ တပါးတုံလည်းရညော၊ မင်း၏၊ ပစ္စန္နိမေ၊ အစွန်ဖြစ်သော၊ နဂဓေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း၌ နေကုန်သော မြို့သူမြို့သားအပေါင်းတို့၏၊ ရတိယာ၊ မြေထျော်ခြင်းအကျိုးငှါ၊ အပရိတဿာယ၊

မတောင့်တခြင်းအကျိုးငှါ။ ဖာသုဝိဟာရာယ၊ ချမ်းသာစွာ နေရခြင်းအကျိုး
 ငှါ။ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သော ရန်သူတို့ကို၊ ပဋိစာတာယ၊ တားမြစ်ခြင်း
 အကျိုးငှါ။ ဗဟို၊ များစွာသော၊ သာလီယဝကံ၊ သလေးမယော စပါးသည်၊
 သန္နိပိတံ၊ ကောင်းစွာသိမြီးအပ်သည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 ပုန၊ တတန်း၊ ပရံစ၊ တပါးတုံထည်း၊ ရညော၊ မင်း၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်သော
 နဂရေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့ထွင်း၌ နေကုန်သော မြို့သူမြို့သား အပေါင်း
 တို့၏။ ရတိယာ၊ မြေထွေခြင်း အကျိုးငှါ။ အပရိတဿာယ၊ မထောင့်တ
 ခြင်းအကျိုးငှါ။ ဖာသုဝိဟာယ၊ ချမ်းသာစွာနေရခြင်းအကျိုးငှါ။ ဗာဟိရာနံ၊
 မြို့ပ၌နေကုန်သော ရန်သူတို့ကို၊ ပဋိစာတာယ၊ တားမြစ်ခြင်း အကျိုးငှါ။
 ဗဟို၊ များစွာသော၊ တိလရဂ္ဂ မာသာပရဏ္ဍိ၊ နှမ်းပဲနောက် ပဲကြီးကြွင်း
 သောပဲအပေါင်းသည်။ သန္နိပိတံ၊ ကောင်းစွာ သိမြီးအပ်သည်။ ဟောတိ၊
 ဖြစ်၏။ ဘိက္ခဝေ ရဟန်းတို့၊ ပုန၊ တတန်း၊ ပရံစ၊ တပါးတုံထည်း၊ ရညော၊
 မင်း၏။ ပစ္စန္တိမေ၊ အစွန်ဖြစ်သော၊ နဂရေ၊ မြို့၌၊ ဗဟို၊ များစွာသော၊ ဘေသန္တံ၊
 ဆေးသည်။ သန္နိပိတံ၊ ကောင်းစွာသိမြီးအပ်သည်။ ဟောတိ၊ ဖြစ်၏။ ဣဒံ
 သန္တံ၊ ဤဆေးဟူသည်။ သေယျထာကတမံ၊ အဘယ်နည်း။ အတ္တန္တရာနံ၊
 မြို့ထွင်း၌ နေကုန်သော မြို့သူမြို့သား အပေါင်းတို့၏။ ရတိယာ၊ မြေထွေ
 ခြင်း အကျိုးငှါ။ အပရိတဿာယ၊ မထောင့်တခြင်း အကျိုးငှါ။ ဖာသု
 ဝိဟာရာယ၊ ချမ်းသာစွာ နေရခြင်း အကျိုးငှါ။ ဗာဟိရာနိ၊ မြို့ပ၌နေကုန်
 သောရန်သူတို့ကို၊ ပဋိစာတာယ၊ တားမြစ်ခြင်းအကျိုးငှါ။ သပ္ပိ၊ ထောပတ်
 လည်းကောင်း၊ နဂနိတံ၊ ဆီဦးလည်းကောင်း၊ ဇေထံ၊ ဆီထည်းကောင်း၊
 မရ၊ ပျားလည်းကောင်း၊ ဖာဏိတံ၊ တင်လဲလည်းကောင်း၊ လောဏံ၊ ဆား
 ထည်းကောင်း၊ ဣတိ၊ ဤသည်ပင်တည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်
 စစ်၊ စတုန္တံ၊ လေးပါးကုန်သော၊ ဣမေသံအာရာဟာနံ၊ ဤအာဟာရတို့ကို
 နိကာမလဘိ၊ အလိုရှိတိုင်းရခြင်းရှိသည်။ အကိစ္ဆ လာဘီ၊ ပြုပြင်ခြမ်းမရှိ
 သဖြင့်ရခြင်းရှိသည်။ အကထိရထာဘိ၊ ပင်ပန်းခြင်းမရှိသဖြင့်ရခြင်းရှိသည်။
 ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ယထော၊ အကြင်အခါ၌၊
 ရညော၊ မင်း၏၊ ပစ္စန္တိမံ၊ အစွန်ဖြစ်သော၊ နဂရံ၊ မြို့သည်။ ဗာဟိရေဟိ၊ အပ၌
 ဖြစ်ကုန်သော၊ ပစ္စတ္ထိကေဟိ၊ ဆန့်ကျင်ဘက်ကို အလိုရှိကုန်သော၊ ပစ္စာ
 မိတ္တေဟိ၊ ရန်သူအပေါင်းတို့သည်။ အကရဏီယံ၊ အကျိုးမဲ့ပျက်စီးအောင်
 မပြုနိုင်။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ယထော၊
 အကြင်အခါ၌၊ အရိယသာဝကော၊ ဘုရားတပည့်သည်။ သတ္တယံ၊ ရန်စပါး

ကုန်သော၊ သဒ္ဓမ္မဗျာဓိ၊ သူတော်ကောင်းတို့၏တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။ အာသိဝေတထိကာနံ၊ လွန်မြတ်သောစိတ်၌ ဖြစ်ကုန်သော၊ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေကြောင်းဖြစ်ကုန်သော၊ စတုန္ဒံ၊ ထေးပါးကုန်သော၊ ဈာနာနုဉ္စ၊ ဈာန်တို့ကိုထည်း၊ နကာမဿာဘီ၊ အရှိလိုတိုင်းရခြင်းရှိသည်၊ အကိစ္ဆဿာဘီ၊ ပြုပြင်ခြင်းမရှိသဖြင့် ရခြင်းရှိသည်၊ အကထိရဿာဘီ၊ ပင်ပန်းခြင်းမရှိ သဖြင့်ရခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တဒါ၊ ထိုအခါ၌၊ အယံအရိယသာဝကော၊ ဤထုရားတပည့်ကို၊ မာရဿ၊ မာရ်မင်းသည်၊ အကရဏီယော၊ အလိုရှိတိုင်းမပြုနိုင်သောရဟန်းဟူ၍၊ ပါဝိမတော၊ ယုတ်မာသောအလိုရန်မကံရှိသောမာရ်မင်းသည်၊ အကရဏီယော၊ အလိုရှိတိုင်း မပြုနိုင်သောရဟန်းဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ကတမေဟိ၊ အဘယ်မည်ကုန် သော၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ သဒ္ဓမ္မဗျာဓိ၊ သူတော်ကောင်းတို့၏တရား တို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်သနည်း၊ ဘိက္ခဝေ၊ ရဟန်း တို့၊ သေယျထာပိ၊ ဥပမာမည်သည်ကား၊ ရညော၊ မင်း၏၊ ပစ္စန္ဒိမေ၊ အစွန် ဖြစ်သော၊ နဂဇေ၊ မြို့၌၊ အဗ္ဘန္တရာနံ၊ မြို့တွင်း၌ နေကုန်သော မြို့သူမြို့သား အပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပစ္စိုနေကုန် သောရန်သူတို့ကို၊ ပဗ္ဗိဇာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ ဘေကာ၊ တုရိဏ် တိုင်သည်၊ ဂန္တိရနေမိ၊ နက်သောထွင်းရှိသည်၊ သုနိခါတာ၊ ကောင်းစွာ မြေ၌ပိုက်မြို့အပ်သည်၊ အစဿ၊ စင်းငယ်တုန်ထုပ်ခြင်းမရှိသည်၊ သမ္ပ ဝေဓိ၊ ပြင်းစွာတုန်ထုပ်ခြင်းမရှိသည်၊ ဟောတိသေယျထာပိ၊ ဖြစ်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတုသာလျှင်၊ အရိဟသာဝကော၊ ထုရားတပည့်သည်၊ သဒ္ဓေါ၊ သဒ္ဓါတရားနှင့်ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။ တထာဂတဿ၊ မြတ်စွာထုရား၏၊ ဗေသိ၊ အရဟတ္တမဂ်ဥာဏ် သဗ္ဗညု ထဉာဏ်ကို၊ သဒ္ဓဟတိ၊ ယုံကြည်၏။ ကိံသဒ္ဓဟတိ၊ အဘယ်သို့ယုံကြည် သနည်း၊ သောဘဂဝါ၊ ထိုမြတ်စွာ ထုရားသည်၊ ဣတိဝိဇ္ဇမိနာစ ကာရ ဇောန၊ ဤသို့တထောင့်ငါးရာ ကိလေသာတို့မှ လွန်စွာ ဝေးတော်မူသော အကြောင်းကြောင့်လည်း၊ အရဟိ၊ အရဟမည်တော်မူ၏၊ (ပ)၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဣတိဝိဇ္ဇမိနာစကာရဇောန၊ ဤသို့သစ္စာလေးပါး မြတ်တရားကို အကုန်အစင် သိထော်မူသော အကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ၊ ဗုဒ္ဓမည်တော်မူ၏၊ သောဘဂဝါ၊ ထိုမြတ်စွာထုရားသည်၊ ဣတိဝိဇ္ဇမိ နာစကာရဇောန၊ ဤသို့တုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော် မူသော

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၄၁

အကြောင်းကြောင့်ထည်း။ ဘဂဝါ၊ ဘဂဝါမည်တော်မူ၏။ ဣတိ၊ ဤသို့။
 သဒ္ဓဟတိ၊ ယုံကြည်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်။ သဒ္ဓေါ၊ သဒ္ဓါတရား
 နှင့်ပြည့်စုံသော။ အရိယသာဝကော၊ ဘုရားတပည့်သည်။ အကုသလံ၊
 သကုသိုလ်ကို။ ပဇဟတိ၊ ပယ်စွန့်၏။ ကုသလံ၊ ကုသိုလ်ကို။ ဘာဝေတိ၊
 ပွား၏။ သာဝဇ္ဇံ၊ အပြစ်ရှိသော အကုသိုလ်တရားကို။ ပဇဟတိ၊ ပယ်စွန့်၏။
 အနဝဇ္ဇံ၊ အပြစ်မရှိသော ကုသိုလ်တရားကို။ ဘာဝေတိ၊ ပွား၏။ သဒ္ဓံ၊ စင်
 ကြယ်စွာ၊ အတ္တနံ၊ မိမိကိုယ်ကို။ ပရိဟရတိ၊ ရွက်ဆောင်၏။ ပဋ္ဌမေန၊ ရှေးဦး
 စွာသော။ ဣမိနာသဒ္ဓဗ္ဗေန၊ ဤသူတော်ကောင်းတို့၏ တရားနှင့်။ သမန္နာ
 ဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သေယျထာပီ၊
 ဥပမာမည်သည်ကား။ ရညော၊ မင်း၏။ ပစ္စန္ဓိမေ၊ အစွန်ဖြစ်သော၊ နဂဇေ၊
 မြို့၌။ အတ္တရာနံ၊ မြို့တွင်း၌ နေကုန်သော မြို့သူမြို့သားအပေါင်းတို့၏။ ဂုတ္တ
 ယာ၊ လုံခြုံစေခြင်းအကျိုးငှာ။ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သော ရန်သူတို့ကို။
 ပရိဗာဘာယ၊ တားမြစ်ခြင်းအကျိုးငှာ။ ပရိက္ခာ၊ ကျူးသည်။ ဂန္တိရာစေဝ၊
 နက်သည်ထည်း။ ဟောတိ၊ သေယျထာပီ၊ ဖြစ်သကဲ့သို့။ ဝိတ္ထတာစ၊ ကျယ်ပြန့်
 သည်ထည်း။ ဟောတိ၊ သေယျထာပီ၊ ဖြစ်သကဲ့သို့။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝေ
 မေဝခေါ၊ ဤအတူသာလျှင်။ အရိယသာဝကော၊ ဘုရားတပည့်သည်။ ဟိရိ
 မာ၊ ကာယဒုစရိုက်စသည်တို့ကိုရှက်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ကာယ
 ဒုစရိတေန၊ ကာယဒုစရိုက်ကို။ ဝစိဒုစရိတေန၊ ဝစိဒုစရိုက်ကို။ မနောဒုစရိ
 တေန၊ မနောဒုစရိုက်ကို။ ဟိရိယတိ၊ ရှက်၏။ ဖါပကာနံ၊ ယုတ်မာကုန်သော၊
 အကုသလာနံ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို။ သမာပတ္တိ
 ယာ၊ ရောက်ခြင်းကို။ ဟိရိယတိ၊ ရှက်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်။
 ဟိရိမာ၊ ကာယဒုစရိုက်တို့ကိုရှက်ခြင်းရှိသော။ အရိယသာဝကော၊ ဘုရား
 တပည့်သည်။ အကုသလံ၊ အကုသိုလ်ကို။ ပဇဟတိ၊ ပယ်စွန့်၏။ ကုသလံ၊
 ကုသိုလ်ကို။ ဘာဝေတိ၊ ပွား၏။ သာဝဇ္ဇံ၊ အပြစ်ရှိသော အကုသိုလ်တရားကို။
 ပဇဟတိ၊ ပယ်စွန့်၏။ အနဝဇ္ဇံ၊ အပြစ်မရှိသော ကုသိုလ်တရားကို။ ဘာဝေတိ
 ပွား၏။ သဒ္ဓံ၊ စင်ကြယ်စွာ။ အတ္တနံ၊ မိမိကိုယ်ကို။ ပရိဟရတိ၊ ရွက်ဆောင်
 ၏။ ဒုတိယေန၊ နှစ်ခုမြောက်သော။ ဣမိနာသဒ္ဓဗ္ဗေန၊ ဤသူတော်ကောင်းတို့၏
 တရားနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်း
 တို့။ သေယျထာပီ၊ ဥပမာမည်သည်ကား။ ရညော၊ မင်း၏။ ပစ္စန္ဓိမေ၊ အစွန်
 ဖြစ်သော၊ နဂဇေ၊ မြို့၌။ အတ္တရာနံ၊ မြို့တွင်း၌ နေကုန်သော မြို့သူမြို့သားအပေါင်း
 တို့၏။ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှာ။ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သော ရန်သူတို့

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ကိုပဋိစာတာယ၊ တားမြစ်ခြင်းအကျိုးငှါ၊ အနုပရိယာယပထော၊ မြို့တံတိုင်း
 ၏အတွင်း၌ထက်ဝန်းကျင်မှတစ်ဆင့်လည်၍သွားကြောင်းဖြစ်သောခရီးသည်
 ဥစ္စာစေတီ၊ မြင့်သည်ထည်းကောင်း၊ ဝိတ္တတောစ၊ ကုယ်ပြန့်သည်ထည်း
 ကောင်း၊ ဟောတိသေယျထာဝရံ၊ ဖြစ်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝ
 ခေါ၊ ဤအတူသာလျှင်၊ အရိယသာဝကော၊ ဘုရားထပည့်သည်၊ ဩက္ကမ္ပိ၊
 ကာယဒုစရိုက်စသည်တို့ကြောင့် ထိတ်လန့်ခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊
 ကာယဒုစရိုက်စေတီ၊ ကာယဒုစရိုက်ကြောင့်၊ ဝစီဒုစရိုက်စေတီ၊ ဝစီဒုစရိုက်
 ကြောင့်၊ မနောဒုစရိုက်စေတီ၊ မနောဒုစရိုက်ကြောင့်၊ ဩက္ကပ္ပတိ၊ ထိတ်လန့်၏၊
 ပါပကာနံ၊ ယုတ်မာကုန်သော၊ အကုသလံ၊ အကုသိုလ်ဖြစ်ကုန်သော၊
 ဝေဠာနံ၊ တရားတို့ကို၊ သမာပတ္တိယာ၊ ရောက်ခြင်းကို၊ ဩက္ကပ္ပတိ၊ ထိတ်လန့်
 ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဩက္ကပ္ပိ၊ ကာယဒုစရိုက်စသည်တို့
 ကြောင့်ထိတ်လန့်ခြင်းရှိသော၊ အရိယသာဝကော၊ ဘုရားထပည့်သည်၊
 အကုသလံ၊ အကုသိုလ်ကို၊ ပဇဟတိ၊ ပယ်စွန့်၏၊ ကုသလံ၊ ကုသိုလ်ကို၊
 ဘာဝေတိ၊ ပွား၏၊ သဝန္တံ၊ အပြစ်ရှိသောအကုသိုလ်တရားကို၊ ပဇဟတိ၊
 ပယ်စွန့်၏၊ အနဝန္တံ၊ အပြစ်မရှိသော ကုသိုလ်တရားကို၊ ဘာဝေတိ၊ ပွား၏၊
 သုန္တံ၊ စင်ကြယ်စွာ၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိဟရတိ၊ ရှုက်ဆောင်၏၊ တတိ
 ယေန၊ သုံးခုမြောက်သော၊ ဣမိနာသဒ္ဓဗ္ဗေန၊ ဤသူတော်ကောင်းတရားနှင့်၊
 သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျ
 ထာဝရံ၊ ဥပမည်သည်ကား၊ ရဇညာ၊ မင်း၏၊ ပစ္စန္ဒိမေ၊ အစွန့်ဖြစ်သော၊ နဂဇေ၊
 မြို့၌၊ အတ္တိရာနံ၊ မြို့တွင်း၌ နေကုန်သောမြို့သူမြို့သား၊ အပေါင်းတို့၏၊ ဂုတ္တိ
 ယာ၊ လုံခြုံစေခြင်းငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောရန်သူတို့ကို၊ ပဋိစာတာ
 ယ၊ တားမြစ်ခြင်းအကျိုးငှါ၊ သထာကံစေတီ၊ မြို့မြားခက်ရင်းအစရှိသော
 ပစ်လွှတ်အပ်သော လက်နက်ထည်းကောင်း၊ ဇေဝနိကဉ္စ၊ တဖက်သွားရှိ
 သောခံ၊ အစရှိသောကြွင်းသောလက်နက်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဗဟံ
 များစွာသော၊ အာဝဓံ၊ လက်နက်သည်၊ ဝန္တိစိတံ၊ ကောင်းစွာထိုမှီးအပ်သည်
 ဟောတိသေယျထာဝရံ၊ ဖြစ်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤ
 အတူသာလျှင်၊ အရိယသာဝကော၊ ဘုရားထပည့်သည်၊ ဗဟုသုတော၊
 များသောအကြားအမြင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ (ပ)၊ ဒိဋ္ဌိယာ၊ ပညာဖြင့်၊
 သုပ္ပုဗ္ဗိဒ္ဓေါ၊ ကောင်းစွာထိုးတွင်း၍သိအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သုတဝါ၊ အကြားအမြင်ရှိသော၊ အရိယသာဝကော၊
 ကုရားထပည့်သည်၊ အကုသလံ၊ အကုသိုလ်ကို၊ ပဇဟတိ၊ ပယ်စွန့်၏၊

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ် · ၂၄၃

ကုသလံ၊ ကုသိုလ်ကို၊ တာဝေတိ၊ ပွား၏။ သာဝဇ္ဇံ၊ အပြစ်ရှိသော အကုသိုလ်
 တရားကို၊ ပဇဟတိ၊ ပယ်စွန့်၏။ အနဝဇ္ဇံ၊ အပြစ်မရှိသော ကုသိုလ်တရားကို
 တာဝေတိ၊ ပွား၏။ သုဒ္ဓံ၊ စင်ကြယ်စွာ၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိဟရတိ၊
 ရွက်ဆောင်၏။ စတုတ္ထေန၊ ထေးချမြောက်သော၊ ဣဒိနာသန္ဓုမ္ပေန၊ ဤသူတော်
 ကောင်းတရားနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊
 ရဟန်းတို့၊ သေယျထာဝရံ၊ ဥပမာမည်သည်ကား၊ ရုတ္တော၊ မင်း၏၊ ပစ္စန္တိမေ၊
 အစွန်ဖြစ်သော၊ နဂဓေ၊ မြို့၌၊ ဗဟု၊ များစွာသော၊ ဗလကာယော၊ ဗိုလ်ပါ
 အပေါင်းသည်၊ ပဗ္ဗိဝသတိ၊ နေ့၏။ ဣဒံအယံ ဗလကာယော၊ ဤဗိုလ်ပါ
 အပေါင်းဟူသည်၊ သေယျထာကတမော၊ အဘယ်နည်း။ ဟတ္ထာရောဟာ၊
 ဆင်ကိုစီးတတ်စီးစေတတ်သော ဆင်ဆရာဆင့်ဆေးသမားဆင်ခြေစောင့်
 အစရှိသော သူရဲတို့သည် ကောင်း၊ အဿာရောဟာ၊ မြင်းကိုစီးတတ်စီးစေ
 တတ်သော မြင်းဆရာမြင်းဆေးသမား မြင်းခြေစောင့်အစရှိသော သူရဲတို့
 လည်းကောင်း၊ ရထိကာ၊ ရထား၌ ယှဉ်စေတတ်သော ရထားဆရာရထားစီး
 သူရဲရထားနားပန်းစောင့် အစရှိသော သူရဲတို့ လည်းကောင်း၊ ဓနုဂ္ဂဟာ၊
 ထေးကိုကိုင်စွဲစေတတ်သော ထေးဆရာထေးသမားတို့လည်းကောင်း၊ စေ
 ထကာ၊ စစ်မြေအရပ်၌ အောင်တန်ခွန်ကိုကိုင်၍ ရှေးမှအစွားထုတ်သော သူရဲ
 တို့လည်းကောင်း၊ စလကာ၊ စစ်သည်တို့ကိုရုံးစုတတ်သော သူရဲတို့လည်း
 ကောင်း၊ ဝိဏ္ဏဒါယိကာ၊ သူတပါးစစ်သည် ဘောင်သို့ဝင်၍ သုဗြီးခေါင်း
 ကိုထန်သီးခိုင်ကဲ့သို့ ဖြတ်၍ ခုန်ထွားဖြေးသွား တတ်သော သူရဲတို့ လည်း
 ကောင်း၊ ဥဂ္ဂါ၊ အလွန်ကျော်စေထင်ရှားကုန်သော၊ ရာဇပုတ္တ၊ မင်းသား
 တို့လည်းကောင်း၊ ပက္ခန္ဓိနော၊ သူတပါးစစ်သည်တို့၏ဦးခေါင်းထက်နက်ကို
 ဆောင်ယူခြင်းငှါ စစ်သည်ဘောင်သို့ ပြေးဝင်နိုင်သော သူရဲတို့လည်း
 ကောင်း၊ မဟာနာဂါ၊ ဆင်ပြောင်ကြီးတို့ကဲ့သို့ မဆုတ်မနစ်သော သူရဲကြီး
 တို့လည်းကောင်း၊ ဣရ၊ ချပ်ဝတ် တန်ဆာကာနှင့် ထကွသရဒ္ဒရာကိုကူး
 ခြင်းငှါ စွမ်းနိုင်သော စင်စစ်ရဲရင့်သော သူရဲတို့လည်းကောင်း၊ စမ္ပယောမိ
 နော၊ သားရေသင်တိုင်းကိုဝတ်၍ သားရေချပ်ကာကိုကိုင်၍ စစ်ထိုးနိုင်သော
 သူရဲတို့လည်းကောင်း၊ ဒါသကပုတ္တ၊ အလွန်ချစ်မြတ်နိုးသော အိပ်ကျွန်မ
 မြို့သားဖြစ်သော သူရဲတို့လည်းကောင်း၊ အဘန္တရာနံ၊ မြို့တွင်း၌နေကုန်သော
 မြို့သူမြို့သားအပေါင်းတို့၏၊ ဂုတ္တိယာ၊ လုံခြုံစေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊
 ၏ပ၌နေကုန်သော ရန်သူတို့ကို၊ ပဗ္ဗိဗာတာယ၊ ထားမြစ်ခြင်းအကျိုးငှါ၊
 ဟတ္ထာရောဟာ၊ ဆင်ကိုစီးတတ် စီးစေတတ်သော ဆင်ဆရာဆင်ဆေး

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

သမားဆင်ခြေစောင့်အစရှိသောသူရဲတို့ထည်းကောင်း၊ အသာဝရောဟာ၊ မြင်းကိုစီးထတ်စီးစေတတ်သောမြင်းဆရာမြင်းဆေးသမား မြင်းခြေစောင့် အစရှိသောသူရဲတို့ ထည်းကောင်း၊ ရထိကာ၊ ရထား၌ယှဉ်စေတတ်သော ရထားစီး ဆရာရထားစီးသူရဲရထား နားပန်းစောင့်အစရှိသော၊ သူရဲတို့ ထည်းကောင်း၊ ခန္ဓဂ္ဂဟာ၊ လေးကိုကိုင်စွဲတတ်သောလေးဆရာထေးသမား တို့ထည်းကောင်း၊ စေလကာ၊ စစ်မြေအရပ်၌အောင်ထန်ခွန်ကိုကိုင်၍ရှေးမှ သွားတတ်သောသူရဲတို့ထည်းကောင်း၊ စလကာ၊ စစ်သည်တို့ကိုရုံးရတတ် သောသူရဲတို့ထည်းကောင်း၊ ဝိဇ္ဇာဒါယိကာ၊ သူတပါးစစ်သည်ဘောင်သို့ ဝင်၍သုဗျီးခေါင်းကိုထန်းသီခိုင်ကဲ့သို့ ဖြတ်၍ရန်ထွား ပြေးသွားတတ်သော သူရဲတို့ ထည်းကောင်း၊ ဥပ္ပါ၊ အလွန်ကျော်စောထင်ရှားကျန်သော၊ ရာဇ ပုတ္တာ၊ မင်းသားတို့ထည်းကောင်း၊ ပက္ခန္ဓိနော၊ သူတပါးစစ်သည်တို့၏ ဦးခေါင်းသက်နက်ကို ဆောင်ယူခြင်းငှါ စစ်သည်ဘောင်သို့ ပြေးဝင်နိုင် သောသူရဲတို့ထည်းကောင်း၊ မဟာနာဂါ၊ ဆင်ပြောင်ကြီးတို့ကဲ့သို့မဆုတ် မနစ်သောသူရဲကြီးတို့ထည်းကောင်း၊ သူရာ၊ ချပ်ဝတ်ထန်ဆာကာနှင့်တကွ သရဒ္ဒရာကိုကူးခြင်းငှါ စွမ်းနိုင်သော စင်စစ်ရဲရင့်သော သူရဲတို့ထည်း ကောင်း၊ စမ္မယောမိနော၊ သားရေသင်တိုင်းကိုဝတ်၍ သားရေချပ်ကာကို ကိုင်၍ စစ်တိုးနိုင်သော သူရဲတို့ထည်းကောင်း၊ ဒါသကပုတ္တာ၊ အကွန်ချစ် မြတ်နိုးသောအိပ်ကျွန်မ၏သားဖြစ်သောသူရဲတို့ထည်းကောင်း၊ ပဗ္ဗိဝသန္တိ နေကျန်၏၊ ဣတိဣမေ၊ ဤသည်တို့ထည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ အရိယသာဝကော၊ ထုရားတပည့်သည်၊ အာရဒ္ဓဗိဒိယော အားထုတ်အပ်သောဝိရိယရှိသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အက္ခသထာနံ၊ အက္ခ သိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ပဟာနာယ၊ ပယ်ခြင်း ငှါ၊ ကုသထာ နံ၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဥပသမ္ပဒါယ၊ ပြည့်စုံစေခြင်း ငှါ၊ ထာမဝါ၊ အားအစွမ်းရှိသည်ဖြစ်၍၊ ဒဠပရက္ကမော၊ မြမြဲသောအားထုတ် ခြင်းရှိသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ကုသထေသု၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေသု၊ တရားတို့၌၊ အနိက္ခိတ္တရုရော၊ မချအပ်သောဝန်ရှိ သည်ဖြစ်၍၊ ဝိဟရ တိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝိရိယဗလကာယော၊ ဝိရိယတည်းဟူသော ဗိုလ်ပါ ရှိသော၊ အရိယ သာဝကော၊ ထုရား တပည့်သည်၊ အက္ခသထံ၊ အထုသိုလ်ကို၊ ပဇဟတိ၊ ပယ်စွန့်၏၊ ကုသထံ၊ ကုသိုလ်ကို၊ ဘာဝေတိ၊ ပွား ၏၊ သာဝန္တံ၊ အပြစ်ရှိသောအက္ခသိုလ်တရားကို၊ ပဇဟတိ၊ ပယ်စွန့်၏၊ အန ဝန္တံ၊ အပြစ်မရှိသောက္ခသိုလ်တရားကို၊ ဘာဝေတိ၊ ပွား၏၊ သုန္တံ၊ စင်ကြယ်စွာ

သတ္တကနိပါတ်ဒုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၄၅

အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိဟရတိ၊ ရွက်ဆောင်၏၊ ပဋ္ဌမေန၊ ရှေးဦးစွာသော၊
 ဣမိနာသဒ္ဓမ္မေန၊ ဤသူတော်ကောင်းတရားနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်
 ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊
 ရညော၊ မင်း၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်သော၊ နဂဇေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း
 ၌နေကုန်သော၊ မြို့သူမြို့သားတို့၏၊ ဂုတ္တိယာ၊ ထုံမြို့စေခြင်းအကျိုးငှါ၊ ဗာဟိရာ
 နံ၊ မြို့ပ၌နေကုန်သော ရန်သူတို့ကို၊ ပဗ္ဗိဇာတာယ၊ ထားမြစ်ခြင်းအကျိုးငှါ၊
 အညာတာနံ၊ မထိတတ်သောသူတို့ကို၊ နိဝါဇေတာ၊ ထားမြစ်ဝတ်သော၊
 ဥာတာနံ၊ ထိတတ်သောသူတို့ကို၊ ပဝေသေတာ၊ သွင်းတတ်သော၊ ပဏ္ဍိတော
 ပညာရှိသော၊ ဝိယတ္တော၊ လိပ်မာသော၊ မေဓာဝီ၊ ထက်မျက်သောပညာရှိ
 သော၊ ဒေါဝါရိကော၊ တံခါးမျိုးသည်၊ ဟောတိသေယျထာဝိ၊ ဖြစ်သကဲ့သို့၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ အရိယသာဝကော၊
 ဘုရားထပည့်သည်၊ သတိမာ၊ သတိနှင့်ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ပရမေ
 န၊ မြတ်သော၊ သတိနေပက္ကေန၊ သတိပညာနှင့်၊ သမန္နာဂပော၊ ပြည့်စုံသည်
 ဟောတိ၊ ဖြစ်၏၊ ဝိရကတံဝိ၊ ကြာမြင့်စွာပြုအပ်သော အမှုကိုလည်းကောင်း၊
 ဝိရဘာသိတံဝိ၊ ကြာမြင့်စွာဆိုအပ်သော စကားကိုလည်းကောင်း၊ သရိတာ
 အောက်မေ့နိုင်သည်၊ အနုသရိတာ၊ အဘန်ထလဲလဲ အောက်မေ့နိုင်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သတိဒေါဝါရိကော၊ သတိတည်း
 ဟူသော တံခါးမျိုးရှိသော၊ အရိယသာဝကော၊ ဘုရားထပည့်သည်၊ အဏု
 သလံ၊ အကုသိုလ်ကို၊ ပဗဟတိ၊ ပယ်စွန့်၏၊ ကုသလံ၊ ကုသိုလ်ကို၊ ဘာဝေ
 ဟိ၊ ပွား၏၊ သာဝန္တံ၊ အပြစ်ရှိသော အကုသိုလ်တရားကို၊ ပဗဟတိ၊ ပယ်စွန့်
 ၏၊ အနဝန္တံ၊ အပြစ်မရှိသော ကုသိုလ်တရားကို၊ ဘာဝေတိ၊ ပွား၏၊ သုဒ္ဓ္ဓံ၊
 စင်ကြယ်စွာ၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ပရိဟရတိ၊ ရွက်ဆောင်၏၊ ဆဋ္ဌေန၊
 ခြောက်ခုမြောက်သော၊ ဣမိနာသဒ္ဓမ္မေန၊ ဤသူတော်ကောင်းတို့၏တရားနှင့်၊
 သမန္နာဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျ
 ထာဝိ၊ ဥပမာမည်သည်ကား၊ ရညော၊ မင်း၏၊ ပစ္စန္တိမေ၊ အစွန်ဖြစ်သော၊
 နဂဇေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း၌ နေကုန်သော မြို့သူမြို့သားတို့၏၊ ဂုတ္တိ
 ယာ၊ ထုံမြို့စေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သော ရန်သူတို့ကို၊ ပဗ္ဗိ
 ဇာတာယ၊ ထားမြစ်ခြင်းအကျိုးငှါ၊ ပါကာဇော၊ တံတိုင်းသည်၊ ဥဓ္စောစေဝ၊
 မြင့်သည် လည်းကောင်း၊ ဝိတ္ထတောစ၊ ကျယ်ပြန့်သည် လည်းကောင်း၊
 ဝါသနာလေပန သမ္ပန္နောစ၊ အလုံးစုံသော အပေါက်တို့ကို ဖုံးလွှမ်းတတ်
 သော အင်္ဂုလိဝံ၊ ကျခြင်းနှင့်ပြည့်စုံသည်လည်း၊ ဟောတိသေယျထာဝိ၊

ဖြစ်သကဲ့သို့၊ ဘိက္ခုဝေ၊ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတုသာသျှင်၊ အရိယ
သာဝကော၊ သုရားတပည့်သည်၊ ပညာဝါ၊ ပညာရှိသည်၊ ဟောတိ၊ ဖြစ်၏၊
ဥဒယတ္ထ ဂါမိနိယာ၊ ဖြစ်ခြင်းပျက်ခြင်းကို သိတတ်သော။ အရိယာယံ၊
မြတ်သော၊ နဗ္ဗေမိကာယ၊ ကိလေသာကိုဖောက်ခွဲနိုင်သော၊ သမ္မာ၊ ကောင်း
စွာ၊ ဒုက္ခက္ခယဂါမိနိယာ၊ အထုံးစုံသော ဝဋ်ဆင်းရဲတို့၏ ကုန်ရာနိဗ္ဗာန်သို့
ရောက်ကြောင်းဖြစ်သော၊ ပညာယ၊ ပညာနှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊
ဟောတိ၊ ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ပညာဝါ သနထေပနသမ္ပန္နော၊ ပညာ
တည်းဟူသော အထုံးစုံသော အပေါက်တို့ကိုဖုံးထွင်းတတ်သော၊ အရိယ
သာဝကော၊ သုရားတပည့်သည်၊ ပဇာတိ၊ ပထမစွန့်၏၊ ကုသလံ၊ ကုသိုလ်
ကို၊ သာဝေတိ၊ ပွား၏၊ သာဝဇ္ဇံ၊ အပြစ်ရှိသော တရားကို၊ ပဇာတိ၊ ပထမစွန့်
၏၊ အနဝဇ္ဇံ၊ အပြစ်မရှိသော တရားကို၊ ဘာဝေတိ၊ ပွား၏၊ သုဗ္ဗံ၊ စင်ကြယ်
စွာ၊ အတ္တနံ၊ မိမိကိုယ်ကို၊ ပရိဟရတိ၊ ရှုက်သောင်၏၊ သတ္တမေန၊ ခုနစ်ခု
မြောက်သော၊ ဣဒိနာသဒ္ဓမ္မေန၊ ဤသူတော်ကောင်းတို့၏ တရားနှင့်၊ သမန္နာ
ဂတော၊ ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ
သဒ္ဓမ္မေဟိ၊ ဤသူတော်ကောင်းတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသည်၊
ဟောတိ၊ ဖြစ်၏၊ ကတမေသံ၊ အဘယ်မည် ကုန်သော၊ အဘိဓေတထိ
ကာနံ၊ လွန်မြတ်သော စိတ်၌ဖြစ်ကုန်သော၊ ဒိဋ္ဌဓမ္မသု၊ ဝိဟာရာနံ၊ မျက်
မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော၊
စထုန္တံ၊ ထေးပါး ကုန်သော၊ ဈာနာနံ၊ ဈာန်တို့ကို၊ နိကာမယာဘိ၊ အလို
ရှိတိုင်းချခြင်း ရှိသည်၊ အကိစ္ဆ လာဘိ၊ ပြုငြင်ခြင်း မရှိသဖြင့် ခြင်း
ရှိသည်၊ အကထိရလာဘိ၊ ပင်ပန်းခြင်းမရှိသဖြင့် ခြင်းရှိသည့်၊ ဟောတိ၊
ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျထာပိ၊ ဥပမာမည်သည်ကား၊ ရညော၊
မင်း၏၊ ပစ္စန္ဒိမေ၊ အစွန်ဖြစ်သော၊ နဂဇေ၊ မြို့၌၊ အန္တရာနံ၊ မြို့တွင်းဖြစ်သော
မြို့သူမြို့သားတို့၏၊ ရတိယာ၊ မွေ့လျော်ခြင်းအကျိုးငှါ၊ အပရိတဿာယ၊
မထောင့်တခြင်းအကျိုးငှါ၊ ဖာသုပိဟာရာယ၊ ချမ်းသာစွာ နေခြင်းအကျိုး
ငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေကုန်သောရန်သူတို့ကို၊ ပဋိစာတာယ၊ တားမြစ်ခြင်း
အကျိုးငှါ၊ ဗဟူ၊ များစွာသော၊ တိထကဋ္ဌောဒကံ၊ မြက်ထင်းရေသည်၊
သန္နိဗတံ၊ သိဋ္ဌိအပ်သည်၊ ဟောတိ၊ သေယျထာပိ၊ ဖြစ်သကဲ့သို့၊ ဘိက္ခုဝေ၊
ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတုသာသျှင်၊ အရိယသာဝကော၊ သုရား
တပည့်သည်၊ အတ္တနော၊ မိမိ၏၊ ရတိယာ၊ မွေ့လျော်ခြင်းအကျိုးငှါ၊ အပရိ
တဿာယ၊ မထောင့်တခြင်းငှါ၊ ဖာသုပိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ၊

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-၇-မဟာဝဂ်၊

နိဗ္ဗာနဿ၊ နိဗ္ဗာန်သို့၊ ဩက္ကမနာယ၊ သက်ဝင်ခြင်းငှါ။ ကာမေတိ၊ ဝတ္ထုကာ
မကိထေသာကာမတို့ငှါ။ ဝိဝိဂ္ဂေဝ၊ ဆိတ်၍သာလျှင်၊ (ပ)၊ ပဋ္ဌဝံဈာနံ၊ ပဋ္ဌမ
ဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ သေ
ယူထာပိ၊ ဥပမာမည်သည်ကား၊ ရညောမင်း၏၊ ပစ္စန္ဒိမေ၊ အစွန်ဖြစ်သော၊
နဂဓေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း၌ နေသောမြို့သူမြို့သား၊ အပေါင်းတို့၏၊
ရတိယာ၊ မွေ့ထျော်ခြင်းအကျိုးငှါ၊ အပရိတဿာယ၊ မတောင့်တခြင်း
အကျိုးငှါ၊ ဗာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊
မြို့ပ၌နေကုန်သော ရန်သူတို့ကို၊ ပဒိုဗ္ဗာတာယ၊ ထားမြစ်ခြင်းအကျိုးငှါ၊
ဗဟု၊ များစွာသော၊ သာလိယဝကံ၊ သလေးရယောစပါးသည်၊ သမ္ဘိဝိတံ၊
သိဋ္ဌိအပ်သည်၊ ဟောတိသေယူထာပိ၊ ဖြစ်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ဝေမေဝခေါ၊ ဤအတူသာလျှင်၊ အရိယသာဝကော၊ ထုရားတပည့်သည်၊
အတ္တနော၊ မိမိ၏၊ ရတိယာ၊ မွေ့ထျော်ခြင်းအကျိုးငှါ၊ အပရိတဿာယ၊
မတောင့်တခြင်းအကျိုးငှါ၊ ဗာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းအကျိုး
ငှါ၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်သို့၊ ဩက္ကမနာယ၊ သက်ဝင်ခြင်းငှါ။ ဝိတက္ကဝိစာရာနံ၊
ဝိတက်ဝိစာရတို့၏၊ ဝုပသမာ၊ ငြိမ်းခြင်းကြောင့်၊ (ပ)၊ ဒုတိယံဈာနံ၊ ဒုတိယ
ဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
သေယူထာပိ၊ ဥပမာမည်သည်ကား၊ ရညောမင်း၏၊ ပစ္စန္ဒိမေ၊ အစွန်ဖြစ်
သော၊ နဂဓေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း၌ နေကုန်သောမြို့သူမြို့သားတို့၏၊
ရတိယာ၊ မွေ့ထျော်ခြင်းအကျိုးငှါ၊ အပရိတဿာယ၊ မတောင့်တခြင်းအကျိုး
ငှါ၊ ဗာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်း အကျိုးငှါ၊ ဗာဟိရာနံ၊ မြို့ပ၌နေ
ကုန်သောရန်သူတို့ကို၊ ပဒိုဗ္ဗာတာယ၊ ထားမြစ်ခြင်းအကျိုးငှါ၊ ဗဟု၊ များစွာ
သော၊ တိလရဂ္ဂမာသာပရဏ္ဍိံ၊ နှမ်းပဲနက်ပဲကြီးကြွင်းသော ပဲအပေါင်း
သည်၊ သမ္ဘိဝိတံ၊ သိဋ္ဌိအပ်သည်၊ ဟောတိသေယူထာပိ၊ ဖြစ်သကဲ့သို့၊
ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ အရိယသာဝကော၊
ထုရားတပည့်သည်၊ အတ္တနော၊ မိမိ၏၊ ရတိယာ၊ မွေ့ထျော်ခြင်း အကျိုးငှါ၊
အပရိတဿာယ၊ မတောင့်တခြင်းငှါ၊ ဗာသုဝိဟာရာယ၊ ချမ်းသာစွာနေ
ခြင်းငှါ၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်သို့၊ ဩက္ကမနာယ၊ သက်ဝင်ခြင်းငှါ၊ ဝိတိယာ၊
ဝိတိ၏၊ ဝိရာဂါစ၊ ကင်းခြင်းကြောင့်လည်း၊ (ပ)၊ တတိယံဈာနံ၊ တတိယဈာန်
ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ဟောင်းတို့၊ သေယူ
ထာပိ၊ ဥပမာမည်သည်ကား၊ ရညောမင်း၏၊ ပစ္စန္ဒိမေ၊ အစွန်ဖြစ်သော၊

နဂဓေ၊ မြို့၌၊ အတ္တန္တရာနံ၊ မြို့တွင်း၌နေကုန်သော မြို့သူမြို့သားအပေါင်းတို့၏၊
 ရတိယာ၊ မွေ့လျော်ခြင်း အကျိုးငှါ၊ အပရိတဿာယ၊ မတောင့်တခြင်း
 အကျိုးငှါ၊ ဗာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းအကျိုးငှါ၊ ဗာဟိရာနံ၊
 မြို့ပ၌နေကုန်သော ရန်သူတို့ကို၊ ပဋိစာတယ၊ ထားမြစ်ခြင်း အကျိုးငှါ၊
 ဗဟု၊ များစွာသော၊ ဘေသန္တံ၊ ဆေးသည်၊ သန္ဓိပိတံ၊ သိမြီးအပ်သည်၊ ဟော
 တိသေယျထာဝိ၊ ဖြစ်သကဲ့သို့၊ ဣဒံဘေသန္တံ၊ ဤဆေးသည်၊ သေယျထာ
 ကတမံ၊ အဘယ်နည်း၊ သပ္ပိ၊ ထောပတ်လည်းကောင်း၊ နေဝနိတံ၊ ဆီဦးလည်း
 ကောင်း၊ တေလံ၊ ဆီထည်းကောင်း၊ မရ၊ များထည်းကောင်း၊ ဖာဏိတံ၊ တင်
 လဲထည်းကောင်း၊ ထောဏံ၊ ဆားထည်းကောင်း၊ ဣတိဣဒံ၊ ဤသည်ပင်တည်း
 တိက္ခဝေ၊ ရဟန်းတို့၊ ဧဝမေဝခေါ၊ ဤအတူသာလျှင်၊ အရိယသာဝကော၊
 ဘုရားတပည့်သည်၊ အတ္တနော၊ မိမိ၏၊ ရတိယာ၊ မွေ့လျော်ခြင်းအကျိုးငှါ၊
 အပရိတဿာယ၊ မတောင့်တခြင်းအကျိုးငှါ၊ ဗာသုဝိဟာရာယ၊ ချမ်းသာစွာ
 နေခြင်းအကျိုးငှါ၊ နိဗ္ဗာနဿ၊ နိဗ္ဗာန်သို့၊ ဩက္ကမနာယ၊ သက်ဝင်ခြင်းအကျိုး
 ငှါ၊ သုဘစ၊ သုခိန္ဒြေကိုထည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ နက္ခယစ၊
 နုက္ခိန္ဒြေကိုထည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ပုဗ္ဗေ၊ ရှေးမဆွကသာလျှင်၊
 သောမနသံ၊ ဒေါမနဿာနံ၊ သောမနသံ၊ ဒေါမနသံ၊ ဒေါမနသံ၊ ဒေါမနသံ၊ ဒေါမနသံ၊
 ချုပ်ခြင်းကြောင့်၊ အနက္ခမသုခံ၊ ဆင်းရဲလည်း မဟုတ် ချမ်းသာထည်း
 မဟုတ်သော၊ ဥပေက္ခာသတိပါရိသို့ဗ္ဗိံ၊ ဥပေက္ခာသည် ဖြစ်စေအပ်သော
 သတိ၏စင်ကြယ်ခြင်းရှိသော၊ စတုတ္ထဈာနံ၊ စတုတ္ထဈာန်ကို၊ ဥပသာမ္ပန္န၊ ပြည့်
 စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ အာဘိစေတသိကာနံ၊ လွန်မြတ်သောပိတ်၌ဖြစ်ကုန်
 သော၊ ဒိဋ္ဌဓမ္မသုဝိဟာရာနံ၊ မျှော်မှောက်သောကိုယ်၏အဖြစ်၌ချမ်းသာစွာ
 နေကြောင်းဖြစ်ကုန်သော၊ စထန္တံ၊ လေးပါးကုန်သော၊ ဣမေသံဈာနာနံ၊ ဤဈာန်
 တို့ကို၊ နိကာမဿာဘိ၊ အလိုရှိစဉ်းရခြင်းရှိသည်၊ အကိစ္ဆဿာဘိ၊ ပြုငြင်
 ခြင်းမရှိသဖြင့်ရခြင်းရှိသည်၊ အကထိဓဿာဘိ၊ ပင်ပန်းခြင်းမရှိသဖြင့်ရခြင်း
 ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ တိက္ခဝေ၊ ရဟန်းတို့၊ အယံအရိယ သာဝကော၊
 ဤဘုရားတပည့်သည်၊ မာရဿ၊ မာရမင်းသည်၊ အကရဏီယော၊ အလိုရှိ
 တိုင်းမပြုနိုင်သော ရဟန်းဟူ၍၊ ပါဝိမတော၊ ယုတ်မာသော အလိုရန်မက်ရှိ
 သောမာရ်မင်းသည်၊ အကရဏီယော၊ အလိုရှိတိုင်းမပြုနိုင်သော ရဟန်း
 ဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

တတိယသုတ်ပြီး၏။

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-၇-မဟာဝဂ်၊ ၂၄၉

ဘိက္ခုဝေ၊ရဟန်းတို့၊သတ္တဟိ၊ရုနစ်ပါးကုန်သော၊ဓမ္မေဟိ၊တရားတို့နှင့်၊
သမန္နာဂတော၊ပြည့်စုံသော၊ ဘိက္ခု၊ရဟန်းသည်၊ အာဟုနေယျော၊အဝေး
မှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အားလှူအပ်သော အလှူကိုခံထိုက်သည်၊
ဟောတိ၊ဖြစ်၏၊(ပ)၊လောကဿ၊သတ္တလောက၏၊ အနုတ္တရံ၊အနုတ္တရော၊
အတုမရှိသော၊ ပုညက္ခေတ္တံ၊ ပုညက္ခေတ္တော၊ ကုသိုလ် ကောင်းမှု တည်း
ဟူသောမျိုးစေတို့၏ စိုက်ပျိုးချရာထယ်တာမြေကောင်းသဘွယ်ဖြစ်သည်၊
ဟောတိ၊ဖြစ်၏၊ ကာမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ၊ရုနစ်ပါး
ကုန်သော၊ ဓမ္မေဟိ၊တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊
ရဟန်းသည်၊ အာဟုနေယျော၊ အဝေးမှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အား
လှူအပ်သောအလှူကိုခံထိုက်သည်၊ဟောတိ၊ဖြစ်သနည်း၊(ပ)၊လောကဿ၊
သတ္တလောက၏၊ အနုတ္တရံ အနုတ္တရော၊ အတုမရှိသော၊ ပုညက္ခေတ္တံ
ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှု တည်းဟူသော မျိုးစေတို့၏ စိုက်ပျိုး
ချရာထယ်တာ မြေကောင်း သဘွယ်သည်၊ ဟောတိ၊ဖြစ်သနည်း၊ ဘိက္ခု
ဝေ၊ရဟန်းတို့၊ ဣ၊ဤသာသနာတော်၌၊ ဘိက္ခု၊ရဟန်းသည်၊ ဓမ္မညူစ၊
ပါဠိဓမ္မကိုသိသည် လည်း၊ဟောတိ၊ဖြစ်၏၊ အတ္တညူစ၊ ပါဠိဓမ္မ၏ အနက်
ကို သိသည်လည်း၊ ဟောတိ၊ ဖြစ်၏၊ အတ္တညူစ၊ မိမိကိုကိုယ် ဘိသည်
လည်း၊ ဟောတိ၊ဖြစ်၏၊ မတ္တညူစ၊ အတိုင်းအရှည်ကို သိသည်လည်း၊
ဟောတိ၊ဖြစ်၏၊ ကာထညူစ၊သင့်တင့်ထောက်ပတ်သောအခါကိုသိသည်
လည်း၊ ဟောတိ၊ဖြစ်၏၊ ပရိသညူစ၊ပရိသတ်ကို သိသည်လည်း၊ ဟော
တိ၊ဖြစ်၏၊ ပုဂ္ဂလပရော ပရညူစ၊ ပုဂ္ဂိုလ်၏ ထက်သည်၏ အဖြစ်နဲ့သည်
၏အဖြစ်ကိုသိသည်လည်း၊ ဟောတိ၊ဖြစ်၏၊ ဘိက္ခုဝေ၊ရဟန်းတို့၊ ကထံစ၊
အဘယ်သို့လျှင်၊ ဘိက္ခု၊ရဟန်းသည်၊ ဓမ္မညူစ၊ပါဠိဓမ္မကိုသိသည်လည်း၊
ဟောတိ၊ဖြစ်သနည်း၊ဘိက္ခုဝေ၊ရဟန်းတို့၊ဣ၊ဤသာသနာတော်၌၊ဘိက္ခု
ရဟန်းသည်၊ဓမ္မံ၊ပါဠိဓမ္မကို၊ဇာနာတိ၊သိ၏၊သုတ္တံ၊သုတ်ကို၊ဇာနာတိ၊သိ၏
ဂေယျံ၊ဂေယျကို၊ဇာနာတိ၊သိ၏၊ဝေယျာကရဏံ၊ဗျာကရဏ်းကို၊ဇာနာတိ
သိ၏၊ဂါထံ၊ ဂါထာကို၊ ဇာနာတိ၊သိ၏၊ဥဒါနံ၊ ဥဒါန်းကို၊ဇာနာတိ၊သိ၏၊
ဣတိဝုတ္တကံ၊ဣတိဝုတ်ကို၊ ဇာနာတိ၊သိ၏၊ ဇာတကံ၊ဇာတ်ကို၊ဇာနာတိ၊
သိ၏၊အတ္တု၊တဓမ္မံ၊ သတ္တု၊တဓမ္မကို၊ ဇာနာတိ၊သိ၏၊ ဝေဒလ္လံ၊ဝေဒလ္လကို၊
ဇာနာတိ၊သိ၏၊ ဘိက္ခုဝေ၊ရဟန်းတို့၊ ဘိက္ခု၊ရဟန်းသည်၊ ဓမ္မံ၊ပါဠိဓမ္မကို၊
နောစေဇာနေယျ၊အကယ်၍မသိငြားအံ့၊ သုတ္တံ၊သုတ်ကို၊နောစေဇာနေယျ၊
အကယ်၍မသိငြားအံ့၊ဂေယျံ၊ဂေယျကို၊ နောစေဇာနေယျ၊ အကယ်၍မသိ

ငြားအံ့(ပ)၊အတ္တ၊ဓမ္မံ၊အတ္တ၊တဓမ္မကို၊နောဝေဇာနေယျ၊အကယ်၍မထိငြား
 အံ့၊ဝေဒလ္လံ၊ ဝေဒလ္လကို၊ နောဝေဇာနေယျ၊အကယ်၍မထိငြားအံ့၊ ဝေံသတိ၊
 ဤသို့မထိသည်ရှိသော်၊ ဣမ၊ဤသာသနာတော်၌၊ ဓမ္မညူတိ၊ပါဠိဓမ္မကိုထိ
 သောရဟန်းဟူ၍၊နဝဂ္ဂေယျ၊မဆိုရာ၊ ဘိက္ခဝေ၊ရဟန်းတို့၊ ယသ္မာစခေါ၊
 အကြင်ကြောင့်သာလျှင်၊ ဘိက္ခု၊ရဟန်းသည်၊ ဓမ္မံ၊ပါဠိဓမ္မကို၊ဇာနာတိ၊
 ထိ၏၊သုတ္တံ၊သုတ်ကို၊ဇာနာတိ၊ထိ၏၊ဂေယျံ၊ဂေယျကို၊ဇာနာတိ၊ထိ၏၊(ပ)၊
 အတ္တ၊တဓမ္မံ၊အတ္တ၊တဓမ္မကို၊ဇာနာတိ၊ထိ၏၊ ဝေဒလ္လံ၊ဝေဒလ္လကို၊ဇာနာတိ၊
 ထိ၏၊တသ္မာ၊ထိုကြောင့်၊ ဓမ္မညူတိ၊ပါဠိဓမ္မကိုထိသောရဟန်းဟူ၍၊ဝုစ္စတိ၊
 ဆိုအပ်၏၊ဣတိ၊ဤသို့၊ဓမ္မညူစ၊ပါဠိဓမ္မကိုထိသည်လည်း၊ ဟောတိ၊ဖြစ်၏၊
 အတ္တညူစ၊ပါဠိဓမ္မ၏အနက်ကိုထိသည်လည်း၊အထံ၊အဘယ်သို့၊ဟောတိ၊
 ဖြစ်သနည်း၊ ဘိက္ခဝေ၊ရဟန်းတို့၊ ဣမ၊ဤသာသနာတော်၌၊ဘိက္ခု၊ရဟန်း
 သည်၊အယံ၊ ဤအနက်သည်၊ ဘာသိတဿ၊ ဟောတော်မူအပ်သော၊
 ဣမဿ၊ဤပါဠိ၏၊ အတ္ထော၊အနက်တည်း၊ အယံ၊ဤအနက်သည်၊ ဘာသိ
 တဿ၊ဟောတော်မူအပ်သော၊ဣမဿ၊ဤပါဠိ၏၊ အတ္ထော၊အနက်တည်း၊
 ဣတိ၊ဤသို့၊ဘာသိတဿ၊ဟောတော်မူအပ်သော၊တဿတဿေဝ၊ထိုထို
 ပါဠိ၏သာလျှင်၊ အတ္ထံ၊အနက်ကို၊ ဇာနာတိ၊ထိ၏၊ ဘိက္ခဝေ၊ရဟန်းတို့၊
 ဘိက္ခု၊ရဟန်းသည်၊အယံ၊ဤအနက်သည်၊ ဘာသိတဿ၊ ဟောတော်မူ
 အပ်သော၊ဣမဿ၊ဤပါဠိ၏၊အတ္ထော၊အနက်တည်း၊အယံ၊ဤအနက်သည်၊
 ဘာသိတဿ၊ဟောတော်မူအပ်သော၊ဣမဿ၊ဤပါဠိ၏၊ အတ္ထော၊အနက်
 တည်း၊ဣတိ၊ဤသို့၊ဘာသိတဿ၊ဟောတော်မူအပ်သော၊ တဿတဿေ
 ဝ၊ထိုထိုပါဠိ၏သာလျှင်၊ အတ္ထံ၊အနက်ကို၊ဇာနာတိ၊ထိ၏၊ ဘိက္ခဝေ၊ရဟန်း
 တို့၊ဘိက္ခု၊ရဟန်းသည်၊အယံ၊ဤအနက်သည်၊ ဘာသိတဿ၊ဟောတော်
 မူအပ်သော၊ ဣမဿ၊ဤပါဠိ၏၊ အတ္ထော၊ အနက်တည်း၊ အယံ၊ဤအနက်
 သည်၊ဘာသိတဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ဤပါဠိ၏၊အတ္ထော၊
 အနက်တည်း၊ ဣတိ၊ဤသို့၊ ဘာသိတဿ၊ဟောတော်မူအပ်သော၊တဿ
 တဿေဝ၊ ထိုထိုပါဠိ၏သာလျှင်၊ အတ္ထံ၊အနက်ကို၊ နောဝေဇာနေယျ၊
 အကယ်၍မထိငြားအံ့၊ ဣမ၊ဤသာသနာတော်၌၊ အတ္တညူတိ၊ ပါဠိဓမ္မ၏
 အနက်ကိုထိသောရဟန်းဟူ၍၊ နဝဂ္ဂေယျ၊မဆိုရာ၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ယသ္မာစခေါ၊ အကြင်ကြောင့် သာလျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ အယံ၊ဤ
 အနက်သည်၊ ဘာသိတဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ဤပါဠိ၏၊
 အတ္ထော၊အနက်တည်း၊အယံ၊ဤအနက်သည်၊ ဘာသိတဿ၊ဟောတော်မူ

သတ္တကနိပါတ်နုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၅၁

အပ်သော၊ ဣမဿ၊ ဤပါဠိ၏၊ အတ္ထော၊ အနက်တည်း၊ ဣတိ၊ ဤသို့၊ ဘာထိ
 တဿ၊ ဟောတော်မူအပ်သော၊ တဿတသေဝ၊ ထိုထိုပါဠိ၏သာလျှင်၊
 အတ္ထံ၊ အနက်ကို၊ ဇာနာတိ၊ သိ၏၊ တသ္မာ၊ ထိုကြောင့်၊ အတ္တညူတိ၊ ပါဠိခမ္မ၏
 အနက်ကိုသိသောရဟန်းဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ ဝေဗ္ဗညူ၊ ပါဠိခမ္မ
 ကိုသိသည်၊ ဟောတိ၊ ဖြစ်၏၊ အတ္တညူ၊ ပါဠိခမ္မ၏အနက်ကိုသိသည်၊ ဟော
 တိ၊ ဖြစ်၏၊ အတ္တညူစ၊ မိမိကိုကိုယ်သိသည်လည်း၊ ကထံ၊ အဘယ်သို့၊ ဟော
 တိ၊ ဖြစ်သနည်း၊ သိက္ခဝေ၊ ရဟန်းတို့၊ ဣခ၊ ဤသာသနာတော်၌၊ သိက္ခု၊ ရဟန်း
 သည်၊ အဟံ၊ ငါသည်၊ သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်၊ ဧက္ကကော၊ ဤမျှလောက်ရှိ
 သည်၊ အမိ၊ ဖြစ်၏၊ သီလေန၊ သီလဖြင့်၊ ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ
 ဖြစ်၏၊ သုတေန၊ အကြားအမြင်ဖြင့်၊ ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊
 စာဂေန၊ စွန့်ကြဲခြင်းဖြင့်၊ ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ပညာ
 ယ၊ ပညာဖြင့်၊ ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ပဋိဘာနေန၊
 ဥာဏ်၏ထင်ခြင်းဖြင့်၊ ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ဣတိ၊
 ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဇာနာတိ၊ သိ၏၊ သိက္ခဝေ၊ ရဟန်းတို့၊ သိက္ခု၊
 ရဟန်းသည်၊ အဟံ၊ ငါသည်၊ သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်၊ ဧက္ကကော၊ ဤ
 မျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ သီလေန၊ သီလဖြင့်၊ ဧက္ကကော၊ ဤမျှလောက်
 ရှိသည်၊ အမိ၊ ဖြစ်၏၊ သုတေန၊ အကြားအမြင်ဖြင့်၊ စာဂေန၊ စွန့်ကြဲခြင်းဖြင့်၊
 ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ပညာယ၊ ပညာဖြင့်၊ ဧက္ကကော၊
 ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ပဋိဘာနေန၊ ဥာဏ်၏ထင်ခြင်းဖြင့်၊
 ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်
 ကို၊ နောစောနေယျ၊ အကယ်၍၊ သိဋ္ဌားအံ့၊ ဝေံသတိ၊ ဤသို့မသိသည်ရှိ
 သော်၊ ဣခ၊ ဤသာသနာတော်၌၊ အတ္တညူတိ၊ မိမိကိုယ်ကိုသိသောရဟန်း
 ဟူ၍၊ နဝုပ္ပယု၊ မဆိုရ၊ သိက္ခဝေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်
 သာလျှင်၊ သိက္ခု၊ ရဟန်းသည်၊ အဟံ၊ ငါသည်၊ သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်၊
 ဧက္ကကော၊ ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ သီလေန၊ သီလဖြင့်၊ ဧက္ကကော
 ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ သုတေန၊ အကြားအမြင်ဖြင့်၊ ဧက္ကကော၊
 ဤမျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ စာဂေန၊ စွန့်ကြဲခြင်းဖြင့်၊ ဧက္ကကော၊ ဤ
 မျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ပညာယ၊ ပညာဖြင့်၊ ဧက္ကကော၊ ဤမျှလောက်
 ရှိသည်၊ အမိ၊ ဖြစ်၏၊ ပဋိဘာနေန၊ ဥာဏ်၏ထင်ခြင်းဖြင့်၊ ဧက္ကကော၊ ဤ
 မျှလောက်ရှိသည်၊ အမိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အတ္တာနံ၊ မိမိကိုယ်ကို၊ ဇာနာတိ၊
 သိ၏၊ တသ္မာ၊ ထိုကြောင့်၊ အတ္တညူတိ၊ မိမိကိုယ်ကိုသိသောရဟန်းဟူ၍၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ဝုပ္ပတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ ဓမ္မဉ္စ၊ ပါဠိဓမ္မကိုထိသည်။ ဟောတိ၊ ဖြစ်၏။
 အတ္တဉ္စ၊ ပါဠိဓမ္မ၏အနက်ကိုထိသည်။ ဟောတိ၊ ဖြစ်၏။ အတ္တဉ္စ၊ မိမိကိုထိ
 သည်။ ဟောတိ၊ ဖြစ်၏။ မတ္တဉ္စ၊ အတိုင်းအရှည်ကိုထိသည်လည်း။ ကဟံ၊
 အတယ်သို့၊ ဟောတိ၊ ဖြစ်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဓ၊ ဤသာသနာ
 တော်၌၊ ဘိက္ခု၊ ရဟန်းသည်။ ဝိဝရိဏ္ဏပါတသေနာသနဂိဏာန ပစ္စယတေ
 သဇ္ဇပရိက္ခာရာနံ၊ သင်္ကန်းဆွမ်းကျောင်းအနာဇီဆန့်ကျင်ဘက်ဖြစ်၍ သူနာတို့
 အား ထောက်ပတ်သောဆေးသမားသဘွယ်ဖြစ်တော်မူသော မြတ်စွာထုရား
 ၏အမှုဟုဆိုအပ်သော အသင်္ကဏ်၏ အရံအထား အဆောက်အဦးဖြစ်သော
 ဆေးတို့ကို၊ ပဋိဂ္ဂဟဏာယ၊ ခံခြင်း၌၊ မတ္တံ၊ အတိုင်းအရှည်ကို၊ ဇာနာတိ၊
 ထိ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊ ရဟန်းသည်။ ဝိဝရိဏ္ဏပါတသေနာသန
 ဂိဏာနပစ္စယတေသဇ္ဇပရိက္ခရာနံ၊ သင်္ကန်းဆွမ်းကျောင်းအနာဇီဆန့်ကျင်
 ဘက်ဖြစ်၍ သူနာတို့အား ထောက်ပတ်သောဆေးသမားသဘွယ်ဖြစ်တော်
 မူသော မြတ်စွာထုရား၏ အမှုဟုဆိုအပ်သော အသင်္ကဏ်၏ အရံအထား
 အဆောက် အဦးဖြစ်သော ဆေးတို့ကို၊ ပဋိဂ္ဂဟဏာယ၊ ခံခြင်း၌၊ မတ္တံ၊
 အတိုင်းအရှည်ကို၊ နောစေဇာနေယျ၊ အကယ်၍မထိငြားအံ့၊ ဧဝံသတိ၊ ဤသို့
 မထိသည်ရှိသော်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မာစခေ၊ အကြင်ကြောင့်သာ
 ဟျင်၊ ဘိက္ခု၊ ရဟန်းသည်။ ဝိဝရိဏ္ဏပါတသေနာသနဂိဏာနပစ္စယတေသဇ္ဇ
 ပရိက္ခာရာနံ၊ သင်္ကန်းဆွမ်းကျောင်းအနာဇီ ဆန့်ကျင်ဘက်ဖြစ်၍ သူနာတို့
 အား ထောက်ပတ်သော ဆေးသမားအဘွယ် ဖြစ်တော်မူသော မြတ်စွာ
 ထုရား၏ အမှုဟုဆိုအပ်သော အသင်္ကဏ်၏ အရံအထားအဆောက်အဦးဖြစ်
 သောဆေးတို့ကို၊ ပဋိဂ္ဂဟဏာယ၊ ခံခြင်း၌၊ မတ္တံ၊ အတိုင်း အရှည်ကို၊
 ဇာနာတိ၊ ထိ၏။ တသ္မာ၊ ထိုကြောင့်၊ မတ္တဉ္စတိ၊ အတိုင်းအရှည်ကိုထိသော
 ရဟန်းဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့၊ ဓမ္မဉ္စ၊ ပါဠိဓမ္မကိုထိသည်။
 ဟောတိ၊ ဖြစ်၏။ အတ္တဉ္စ၊ ပါဠိဓမ္မ၏အနက်ကိုထိသည်။ ဟောတိ၊ ဖြစ်၏။
 အတ္တဉ္စ၊ မိမိကိုယ်ကိုထိသည်။ ဟောတိ၊ ဖြစ်၏။ မတ္တဉ္စ၊ အတိုင်းအရှည်ကို
 ထိသည်။ ဟောတိ၊ ဖြစ်၏။ ကာလညှစ၊ သင့်တင့်ထောက်ပတ်သောအခါကို
 ထိသည်လည်း။ ကထံ၊ အတယ်သို့၊ ဟောတိ၊ ဖြစ်သနည်း။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဣဓ၊ ဤသာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်။ အယံ၊ ဤအခါသည်။
 ဥဒ္ဒေသဿ၊ ပါဠိသင်ခြင်း၏။ ကာထော၊ အခါတည်း။ အယံ၊ ဤအခါသည်။
 ပရိပုစ္ဆာယ၊ အဋ္ဌကထာသင်ခြင်း၏။ ကာထော၊ အခါတည်း။ အယံ၊ ဤအခါ
 သည်။ ယောဂဿ၊ ကမ္မဋ္ဌာန်းကိုအားထုတ်ခြင်း၏။ ကာထော၊ အခါတည်း။

သတ္တကနိပါတ်နုတိယပစ္ဆိမသက-၇-မဟာဝဂ်၊ ၂၅၃

အယံ၊ ဤအခါသည်၊ ပဋိသလ္လာဏဿ၊ တယောကံ တည်းတည်းကိန်း
အောင်းခြင်း၏၊ ကာလော၊ အခါတည်း၊ ဣတိ၊ ဤသို့၊ ကာလံ၊ သင့်တင့်
ဈောက် ပတ်သော အခါကို၊ ဇာနတိ၊ သိ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘိက္ခု၊
ရဟန်းသည်၊ အယံ၊ ဤအခါသည်၊ ဥဇ္ဈေသဿ၊ ပါဠိသင်ခြင်း၏၊ ကာလော၊
အခါတည်း၊ အယံ၊ ဤအခါသည်၊ ပရိပုစ္ဆာယ၊ အဋ္ဌကထာ သင်ခြင်း၏၊
ကာလော၊ အခါတည်း၊ အယံ၊ ဤအခါသည်၊ ယောဂဿ၊ ကမ္မဋ္ဌာန်းကိုအား
ထုတ်ခြင်း၏၊ ကာလော၊ အခါတည်း၊ အယံ၊ ဤအခါသည်၊ ပဋိသလ္လာဏဿ၊
တယောကံအတည်းတည်း ကိန်းအောင်းခြင်း၏၊ ကာလော၊ အခါတည်း၊
ဣတိ၊ ဤသို့၊ ကာလံ၊ သင့်တင့်ဈောက်ပတ်သောအခါကို၊ နောစေဇာနေယျ၊
အကယ်၍မထိငြာအံ့၊ ဝေသတိ၊ ဤသို့မထိသည်ရှိသော်၊ ဣဓ၊ ဤသာသနာ
တော်၌၊ ကာလညူတိ၊ သင့်တင့်ဈောက်ပတ်သောအခါကို သိသောရဟန်း
ဟူ၍၊ နဂစ္ဆေယျ၊ မဆိုရာ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မာစခေါ၊ အကြင်ကြောင့်
သာယျင်၊ ဘိက္ခု၊ ရဟန်းသည်၊ အယံ၊ ဤအခါသည်၊ ဥဇ္ဈေသဿ၊ ပါဠိသင်
ခြင်း၏၊ ကာလော၊ အခါတည်း၊ အယံ၊ ဤအခါသည်၊ ပရိပုစ္ဆာယ၊ အဋ္ဌ
ကထာ သင်ခြင်း၏၊ ကာလော၊ အခါတည်း၊ အယံ၊ ဤအခါသည်၊ ယော
ဂဿ၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်း၏၊ ကာလော၊ အခါတည်း၊ အယံ၊ ဤ
အခါသည်၊ ပဋိသလ္လာဏဿ၊ တယောကံဘတည်းတည်းကိန်းအောင်းခြင်း
၏၊ ကာလော၊ အခါတည်း၊ ဣတိ၊ ဤသို့၊ ကာလံ၊ သင့်တင့်ဈောက်ပတ်သော
အခါကို၊ ဇာနတိ၊ သိ၏၊ တသ္မာ၊ ထိုကြောင့်၊ ကာလညူတိ၊ သင့်တင့်
ဈောက်ပတ်သော အခါကိုသိသော ရဟန်းဟူ၍၊ ဝုစ္ဆတိ၊ ဆိုအပ်၏၊ ဣတိ၊
ဤသို့၊ ဓမ္မညူ၊ ပါဠိဓမ္မကို သိသည်၊ ယောတိ၊ ဖြစ်၏၊ အတ္တညူ၊ ပါဠိဓမ္မ၏
အနက်ကိုသိသည်၊ ဟောတိ၊ ဖြစ်၏၊ ဧတ္တညူ၊ မိမိကိုယ်ကိုသိသည်၊ ဟော
တိ၊ ဖြစ်၏၊ မတ္တညူ၊ အတိုင်းအရှည်ကိုသိသည်၊ ဟောတိ၊ ဖြစ်၏၊ ကာလညူ၊
သင့်တင့်ဈောက်ပတ်သောအခါကို သိသည်၊ ဟောတိ၊ ဖြစ်၏၊ ပရိသညူစ၊
ပရိသတ်ကို သိသည်လည်း၊ ကထံ၊ အဘယ်သို့၊ ဟောတိ၊ ဖြစ်သနည်း၊
ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသို့၊ ဘိက္ခု၊ ရဟန်းသည်၊ အယံ၊ ဤပရိသတ်
သည်၊ ခတ္တိယပရိသာ၊ မင်းပရိသတ်တည်း၊ အယံ၊ ဤပရိသတ်သည်၊ ဗြာဟ္မ
ဏပရိသာ၊ ပုစ္ဆားပရိသတ်တည်း၊ အယံ၊ ဤပရိသတ်သည်၊ ဂဟပတိ
ပရိသာ၊ သူကြွယ်ပရိသတ်တည်း၊ အယံ၊ ဤပရိသတ်သည်၊ သမဏပရိ
သာ၊ ရဟန်းပရိသတ်တည်း၊ တတ္ထ၊ ထိုပရိသတ်သို့၊ ဝေ၊ ဤသို့၊ ဥပသကံမိ
တဗ္ဗံ၊ ကပ်အပ်၏၊ ဝေ၊ ဤသို့၊ ခါတဗ္ဗံ၊ ရပ်အပ်၏၊ ဝေ၊ ဤသို့၊ ကတ္တဗ္ဗံ၊ ပြုအပ်

၏။ ဧဝံ၊ ဤသို့။ နိဿိဒိတဗ္ဗံ၊ ထိုင်နေအပ်၏။ ဧဝံ၊ ဤသို့။ ဘာသိတဗ္ဗံ၊ ပြောဆိုအပ်၏။ ဧဝံ၊ ဤသို့။ တုဏှိဘဝိတဗ္ဗံ၊ ဆိတ်ဆိတ်နေအပ်၏။ ဣတိ၊ ဤသို့။ ပရိသံ၊ ပရိသတ်ကို။ ဇာနာတိ၊ သိ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘိက္ခု၊ ရဟန်းသည်။ အယံ၊ ဤပရိသတ်သည်။ ခတ္တိယပရိသာ၊ မင်းပရိသတ်တည်း။ (ပ)။ ဧဝံ၊ ဤသို့။ တုဏှိဘဝိတဗ္ဗံ၊ ဆိတ်ဆိတ်နေအပ်၏။ ဣတိ၊ ဤသို့။ ပရိသံ၊ ပရိသတ်ကို။ နောစေဇာနေယျ၊ အကယ်မသိဋ္ဌားအံ့။ ဧဝံသတိ၊ ဤသို့မသိသည်ရှိသော်။ ဣဝ၊ ဤသာသနာတော်၌။ ပရိသညူတိ၊ ပရိသတ်ကို။ သိသောရဟန်းဟူ၍၊ နဂုဗ္ဗေယျ၊ မဆိုရာ။ ဘိက္ခဝေ၊ ရဟန်းတို့။ ယသ္မာစခေါ၊ အကြင်ကြောင့်သာလျှင်။ ဘိက္ခု၊ ရဟန်းသည်။ အယံ၊ ဤပရိသတ်သည်။ ခတ္တိယပရိသာ၊ မင်းပရိသတ်တည်း။ အယံ၊ ဤပရိသတ်သည်။ ဗြဟ္မဏပရိသာ၊ ပုဂ္ဂိုလ်ပရိသတ်တည်း။ အယံ၊ ဤပရိသတ်သည်။ ဂဟပတိပရိသာ၊ သူကြွယ်ပရိသတ်တည်း။ အယံ၊ ဤပရိသတ်သည်။ သမဏပရိသာ၊ ရဟန်းပရိသတ်တည်း။ တတ္ထ၊ ထိုပရိသတ်သို့။ ဧဝံ၊ ဤသို့။ ဥပသကံမိတဗ္ဗံ၊ ကပ်အပ်၏။ ဧဝံ၊ ဤသို့။ ဌာထဗ္ဗံ၊ ရပ်အပ်၏။ ဧဝံ၊ ဤသို့။ ကာတဗ္ဗံ၊ ပြုအပ်၏။ ဧဝံ၊ ဤသို့။ နိဿိဒိတဗ္ဗံ၊ ထိုင်နေအပ်၏။ ဧဝံ၊ ဤသို့။ ဘာသိတဗ္ဗံ၊ ပြောဆိုအပ်၏။ ဧဝံ၊ ဤသို့။ တုဏှိဘဝိတဗ္ဗံ၊ ဆိတ်ဆိတ်နေအပ်၏။ ဣတိ၊ ဤသို့။ ပရိသံ၊ ပရိသတ်ကို။ ဇာနာတိ၊ သိ၏။ တသ္မာ၊ ထိုကြောင့်။ ပရိသညူတိ၊ ပရိသတ်ကို။ သိသောရဟန်းဟူ၍။ ဝုပ္ပတိ၊ ထိုအပ်၏။ ဣတိ၊ ဤသို့။ ဓမ္မညူ၊ ပါဠိဓမ္မကိုသိသည်။ ဟောတိ၊ ဖြစ်၏။ အတ္တညူ၊ ပါဠိဓမ္မ၏အနက်ကိုသိသည်။ ဟောတိ၊ ဖြစ်၏။ အတ္တညူ၊ မိမိကိုယ်ကိုယ်သိသည်။ ဟောတိ၊ ဖြစ်၏။ မတ္တညူ၊ အတိုင်းအရှည်ကိုသိသည်။ ဟောတိ၊ ဖြစ်၏။ ကာလညူ၊ သင့်တင့်ထျောက်ပတ်သောအခါကိုသိသည်။ ဟောတိ၊ ဖြစ်၏။ ပရိသညူ၊ ပရိသတ်ကိုသိသည်။ ဟောတိ၊ ဖြစ်၏။ သုဂ္ဂတပရောပရညူစ၊ ပုဂ္ဂိုလ်ထက်သည်၏အဖြစ်၌ သည်၏အဖြစ်ကိုသိသည်။ ကထံ၊ အဘယ်သို့။ ဟောတိ၊ ဖြစ်သနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဝ၊ ဤသာသနာတော်၌။ ဘိက္ခု၊ နေ။ ရဟန်းသည်။ ဣယေန၊ နှစ်ပါးသောအဝို့ဖြင့်။ ဝုဂ္ဂဏာ၊ ပုဂ္ဂိုလ်တို့သည်။ ဝိဒိတာ၊ သိအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့ကို။ ဒဿနကာမော၊ ဖူးမြင်ခြင်း၌ အလိုရှိ၏။ ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့ကို။ ဒဿနကာမော၊ ဖူးမြင်ခြင်း၌ အလိုမရှိ။ ဣတိ၊ ဤသို့။ ဧဒ္ဒ၊ နှစ်ယောက်ကုန်သော။ ဝုဂ္ဂဏာ၊ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယွားယံယော၊ အယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။

အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့ကို၊ နဒဿနကာမော၊ ဖူးမြင်ခြင်းငှါအလိုမရှိ၊
 သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုအရိယာပုဂ္ဂိုလ်
 တို့ကိုဖူးမြင်ခြင်းငှါအလိုမရှိသည်၏အဖြစ်တည်းဟူသော အကြောင်းဖြင့်၊
 ဂါရယော၊ ကဲ့ရဲ့အပ်၏၊ ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊
 အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့ကို၊ နဒဿနကာမော၊ ဖူးမြင်ခြင်းငှါအလိုမရှိ၊
 သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုအရိယာပုဂ္ဂိုလ်
 တို့ကိုဖူးမြင်ခြင်းငှါအလိုမရှိသည်၏ အဖြစ်တည်းဟူသော အကြောင်းဖြင့်၊
 ပါသံသော၊ ငြီးမွမ်းထိုက်၏၊ ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်၊ သဒ္ဓမ္မံ၊
 သူတော်ကောင်းတို့၏ တရားကို၊ သောတုကာမော၊ နာခြင်းငှါအလိုမရှိ၏၊
 ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်၊ သဒ္ဓမ္မံ၊ သူတော်ကောင်းတို့၏တရား
 ကို၊ နသောတုကာမော၊ နာခြင်းငှါအလိုမရှိ၊ ဣတိ၊ ဤသို့၊ ဧဒ္ဓေ၊ နှစ်ယောက်ကုန်
 သော၊ ပုဂ္ဂိုလ်တို့သည်၊ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့ကို၊ နဒဿန
 ကာမာ၊ ဖူးမြင်ခြင်းငှါအလိုမရှိကုန်၏၊ ယွာယံယောအယံပုဂ္ဂလော၊ အကြင်
 ပုဂ္ဂိုလ်သည်၊ သဒ္ဓမ္မံ၊ သူတော်ကောင်းတို့၏ တရားကို၊ နသောတုကာမော၊
 နာခြင်းငှါအလိုမရှိ၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊
 ထိုနာခြင်းငှါအလိုမရှိသည်၏ အဖြစ်တည်းဟူသောအကြောင်းဖြင့်၊ ဂါရ
 ယော၊ ကဲ့ရဲ့အပ်၏၊ ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သဒ္ဓမ္မံ၊
 သူတော်ကောင်းတို့၏ တရားကို၊ သောတုကာမော၊ နာခြင်းငှါ အလိုမရှိ၏၊
 သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုနာခြင်းငှါအလိုရှိ
 သည်၏အဖြစ်တည်းဟူသောအကြောင်းဖြင့်၊ ပါသံသော၊ ငြီးမွမ်းထိုက်၏၊
 ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်၊ ဩဟိတသောတော၊ ထောင်အပ်
 သောနားရှိသည်ဖြစ်၍၊ ဓမ္မံ၊ တရားကို၊ သုဏာတိ၊ နာ၏၊ ဧကော၊ တယောက်
 သောပုဂ္ဂိုလ်သည်၊ အနောဟိတသောတော၊ မထောင်အပ်သောနားရှိသည်
 ဖြစ်၍၊ ဓမ္မံ၊ တရားကို၊ သုဏာတိ၊ နာ၏၊ ဣတိ၊ ဤသို့၊ ဧဒ္ဓေ၊ နှစ်ယောက်ကုန်သော
 ပုဂ္ဂလော၊ ပုဂ္ဂိုလ်တို့သည်၊ သဒ္ဓမ္မံ၊ သူတော်ကောင်းတို့၏တရားကို၊ သောတု
 ကာမာ၊ နာခြင်းငှါအလိုမရှိကုန်၏၊ ယွာယံယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်
 သည်၊ အနောဟိတသောတော၊ မထောင်အပ်သောနားရှိသည်ဖြစ်၍၊ ဓမ္မံ၊
 တရားကို၊ သုဏာတိ၊ နာ၏၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ တေန
 အင်္ဂေန၊ ထိုမထောင်အပ်သော နားရှိသည်ဖြစ်၍တရားကိုနာသည်၏ အဖြစ်
 တည်းဟူသောအကြောင်းဖြင့်၊ ဂါရယော၊ ကဲ့ရဲ့အပ်၏၊ ယွာယံယောအယံပုဂ္ဂ
 လော၊ အကြင်ပုဂ္ဂိုလ်သည်၊ အနောဟိတသောတော၊ မထောင်အပ်သောနား

ရှိသည်ဖြစ်၍၊ ဓမ္မံ၊ တရားကို၊ သုဏ္ဍာတိ၊ နာဇ္ဇီ၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုမထောင်အပ်သောနားရှိသည်ဖြစ်၍ တရားကို နာသည်၏အဖြစ်တည်းဟူသော အကြောင်းဖြင့်၊ ပါသံသော၊ မြီးပွမ်းထိုက် ၏၊ ဧကော၊ တယောကံသောပုဂ္ဂိုလ်သည်၊ သုတွာ၊ ကြားနာ၍၊ ဓမ္မံ၊ တရားကို ဝေရေတိ၊ မှတ်ဆောင်နိုင်၏၊ ဧကော၊ တယောကံသောပုဂ္ဂိုလ်သည်၊ သုတွာ၊ ကြားနာပြီး၍၊ ဓမ္မံ၊ တရားကို၊ နာဝေရေတိ၊ မမှတ်ဆောင်နိုင်၊ ဣတိ၊ ဤသို့၊ ဧန္တေ၊ နှစ်ယောက်ကုန်သော၊ ပုဂ္ဂဿ၊ ပုဂ္ဂိုလ်တို့သည်၊ ဩဟိတသောတာ၊ ထောင်အပ်သောနားရှိကုန်သည်ဖြစ်၍၊ ဓမ္မံ၊ တရားကို၊ သုဏ္ဍာ၊ နာကုန်၏၊ ယွာယံယောအယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သုတွာ၊ ကြားနာပြီး၍၊ ဓမ္မံ၊ တရားကို၊ နာဝေရေတိ၊ မမှတ်ဆောင်နိုင်၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုကြားနာပြီး၍ တရားကိုမမှတ်ဆောင်နိုင်သည် ၏အဖြစ်တည်းဟူသော အကြောင်းဖြင့်၊ ဂါရပေဗ္ဗာ၊ ကဲ့ရဲ့အပ်၏၊ ယွာယံ ယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ သုတွာ၊ ကြားနာပြီး၍၊ ဓမ္မံ၊ တရား ကို၊ ဝေရေတိ၊ မှတ်ဆောင်နိုင်၏၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်၊ ဧဝံ၊ ဤသို့ တေနအင်္ဂေန၊ ထိုကြားနာပြီး၍ တရားကို မှတ်ဆောင်နိုင်သည်၏ အဖြစ် တည်းဟူသော အကြောင်းဖြင့်၊ ပါသံသော၊ မြီးပွမ်းထိုက်၏၊ ဧကော၊ တယောကံသော ပုဂ္ဂိုလ်သည်၊ ဝေတာနံ၊ မှတ်ဆောင် အပ်ကုန်ပြီးသော၊ ဓမ္မာနံ၊ တရားတို့၏၊ အတ္ထံ၊ အနက်ကို၊ ဥပပရိက္ခတိ၊ စုံစမ်းဆင်ခြင်နိုင်၏၊ ဧကော၊ တယောကံသောပုဂ္ဂိုလ်သည်၊ ဝေတာနံ၊ မှတ်ဆောင်အပ်ကုန်သော ဓမ္မာနံ၊ တရားတို့၏၊ အတ္ထံ၊ အနက်ကို၊ ဥပပရိက္ခတိ၊ စုံစမ်းဆင်ခြင်နိုင်၏၊ ဣတိ၊ ဤသို့၊ ဧန္တေ၊ နှစ်ယောက်ကုန်သော၊ ပုဂ္ဂဿ၊ ပုဂ္ဂိုလ်တို့သည်၊ သုတွာ၊ ကြားနာကုန်ပြီး၍၊ ဓမ္မံ၊ တရားကို၊ ဝေရေန္တေ၊ မှတ်ဆောင်ကုန်၏၊ ယွာယံ ယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ ဝေတာနံ၊ မှတ်ဆောင်အပ်ကုန် သော၊ ဓမ္မာနံ၊ တရားတို့၏၊ အတ္ထံ၊ အနက်ကို၊ ဥပပရိက္ခတိ၊ မစုံစမ်းမဆင် ခြင်နိုင်၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုမှတ် ဆောင်အပ်ကုန်ပြီးသောတရားတို့၏အနက်ကိုမစုံစမ်းမဆင်ခြင်နိုင်သည် ၏အဖြစ်တည်းဟူသော အကြောင်းဖြင့်၊ ဂါရပေဗ္ဗာ၊ ကဲ့ရဲ့အပ်၏၊ ယွာယံ ယောအယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ ဝေတာနံ၊ မှတ်ဆောင်အပ်ကုန် သော၊ ဓမ္မာနံ၊ တရားတို့၏၊ အတ္ထံ၊ အနက်ကို၊ ဥပပရိက္ခတိ၊ စုံစမ်းဆင်ခြင်နိုင် ၏၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုမှတ်ဆောင် အပ်ကုန်ပြီးသော တရားတို့၏ အနက်ကိုစုံစမ်း ဆင်ခြင်နိုင်သည်၏အဖြစ်

သတ္တကန်ပါတိဒုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၅၇

တည်းဟူသော အကြောင်းဖြင့်၊ ပါသံသော၊ မြီးမွှမ်းထိုက်၏၊ ဧကော၊ တယောဟံသောပုဂ္ဂိုလ်သည်၊ အတ္ထံ၊ အနက်ကို၊ အညာယ၊ သိ၍၊ ဓမ္မံ၊ ပါဠိကို အညာယ၊ သိ၍၊ ဓမ္မာနုဓမ္မပဋိပဇ္ဇော၊ ယောက္ခတ္တရာတရား ကိုးပါးအား ရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကို ကျင့်သည်၊ ဟောတိ၊ ဖြစ်၏၊ ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်၊ အတ္ထံ၊ အနက်ကို၊ အညာယ၊ သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ နဓမ္မာနုဓမ္မပဋိပဇ္ဇော၊ ထောက္ခတ္တ ရာတရားကိုးပါးအား ရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကိုမကျင့်၊ ဣတိ၊ ဤသို့၊ နန္ဒေ၊ နှစ်ယောက်ကုန်သော၊ ပုဂ္ဂလံ၊ ပုဂ္ဂိုလ် တို့သည်၊ ဝေတာနံ၊ မှတ်ဆောင်အပ်ကုန်ပြီးသော၊ ဓမ္မာနံ၊ ထရားတို့၏၊ အတ္ထံ၊ အနက်ကို၊ ဥပပရိက္ခန္ဓာ၊ စုံစမ်းဆင်ခြင်ကုန်၏၊ ယွာယံယောအယံပုဂ္ဂလော အကြင်ပုဂ္ဂိုလ်သည်၊ အတ္ထံ၊ အနက်ကို၊ အညာယ၊ သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာ ယ၊ သိ၍၊ နဓမ္မာနုဓမ္မပဋိပဇ္ဇော၊ ယောက္ခတ္တရာတရား ကိုးပါးအားရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကိုမကျင့်၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ ထေနအင်္ဂေန၊ ထိုထောက္ခတ္တရာတရားကိုးပါးအား ရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကို မကျင့် သည်၏၊ အဖြစ်တည်းဟူသော အကြောင်းဖြင့်၊ ဂါရဗော၊ ကဲ့ရဲ့အပ်၏၊ ယွာယံယော အယံပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်၊ အတ္ထံ၊ အနက်ကို၊ အညာ ယ၊ သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ ဓမ္မာနု ဓမ္မပဋိပဇ္ဇော၊ ထောက္ခတ္တရာ တရားကိုးပါးအား ရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကို ကျင့်၏၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ ထေနအင်္ဂေန၊ ထိုထောက္ခတ္တရာတရားကိုးပါးအားရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကို ကျင့်သည်၏၊ အဖြစ် တည်းဟူသော အကြောင်းဖြင့်၊ ဂါရဗော၊ ကဲ့ရဲ့အပ်၏၊ ယွာယံယောအယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ် သည်၊ အတ္ထံ၊ အနက်ကို၊ အညာယ၊ သိ၍၊ ဓမ္မံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ ဓမ္မာနု ဓမ္မပဋိပဇ္ဇော၊ ထောက္ခတ္တရာတရား ကိုးပါးအား ရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကိုကျင့်၏၊ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို၊ ဧဝံ၊ ဤသို့၊ ထေနအင်္ဂေန၊ ထိုထောက္ခတ္တရာတရား ကိုးပါးအားရှောင်သော သီလသမာဓိ ဝိပဿနာဟု ဆိုအပ်သော အကျင့်ကို ကျင့်သည်၏၊ အဖြစ် တည်းဟူသော အကြောင်းဖြင့်၊ ပါသံသော၊ မြီးမွှမ်းထိုက်၏၊ ဧကော၊ တယောက်သောပုဂ္ဂိုလ်သည်၊ အတ္ထဟိတာယ၊ မိမိအကျိုးစီးပွား အထို့ငှါ၊

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

ပဋိပန္နော၊ ကျင့်၏။ ပရဟိတာယ၊ သူတပါးတို့၏ အကျိုးစီးပွားအထို့ငှါ၊ နော
 ပဋိပန္နော၊ မကျင့်၊ ဧကော၊ တံယောကံသော ပုဂ္ဂိုလ်သည်။ အတ္တဟိတာ
 ယ၊ ဝိမိအကျိုးစီးပွားအထို့ငှါ ထည်းကောင်း။ ပရဟိတာယ၊ သူတပါး
 တို့၏အကျိုးစီးပွားအထို့ငှါ ထည်းကောင်း။ ပဋိပန္နော၊ ကျင့်၏။ ဣတိ၊ ဤသို့။ ဧ
 နှစ်ယောက်ကုန်သော၊ ပုဂ္ဂဏာ၊ ပုဂ္ဂိုလ်တို့သည်။ အတ္ထံ၊ အနက်ကို၊ အညာ
 ယ၊ သိ၍၊ ဝေဠံ၊ ပါဠိကို၊ အညာယ၊ သိ၍၊ ဝေဠာနုဓမ္မပဋိပန္နော၊ ထောကုတ္တရ တရား
 ကိုးပါးအားလျော်သော သိသသမာဓိဝိပဿနာဟုဆိုအပ်သော အကျင့်ကို
 ကျင့်ကုန်၏။ ယွာယံယောအယံပုဂ္ဂဏော၊ အကြင်ပုဂ္ဂိုလ်သည်။ အတ္တဟိတာ
 ယ၊ ဝိမိအကျိုးစီးပွားအထို့ငှါ၊ ပဋိပန္နော၊ ကျင့်၏။ ပရဟိတာယ၊ သူတပါးတို့
 ၏အကျိုးစီးပွားအထို့ငှါ၊ နောပဋိပန္နော၊ မကျင့်၊ ထောပုဂ္ဂဏော၊ ထိုပုဂ္ဂိုလ်
 ကို၊ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊ ထိုဝိမိအကျိုးစီးပွားအထို့ငှါသာလျှင်ကျင့်၍
 သူတပါးတို့၏အကျိုးစီးပွားအထို့ငှါ မကျင့်သည်၏ အဖြစ်တည်းဟူသော
 အကြောင်းဖြင့်၊ ဂါရဟော၊ ကဲ့ရဲ့အပ်၏။ ယွာယံယောအယံပုဂ္ဂဏော၊ အကြင်
 ပုဂ္ဂိုလ်သည်။ အတ္တဟိတာယ၊ ဝိမိအကျိုးစီးပွားအထို့ငှါ ထည်းကောင်း။
 ပရဟိတာယ၊ သူတပါးတို့၏ အကျိုးစီးပွား အထို့ငှါ ထည်းကောင်း။ ပဋိ
 ပန္နော၊ ကျင့်၏။ သောပုဂ္ဂဏော၊ ထိုပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤသို့၊ တေနအင်္ဂေန၊
 ထိုဝိမိအကျိုးစီးပွား အထို့ငှါ ထည်းကောင်း သူတပါးတို့၏ အကျိုးစီးပွား
 အထို့ငှါထည်းကောင်း ကျင့်သည်၏အဖြစ်တည်းဟူသော အကြောင်းဖြင့်၊
 ပါသံသော၊ မြီးမွမ်းထိုက်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့လျှင်၊
 ဘိက္ခု၊ နော၊ ရဟန်းသည်။ ဧယေန၊ နှစ်ပါးသော အဘို့ဖြင့်၊ ပုဂ္ဂဏော၊ ပုဂ္ဂိုလ်
 တို့သည်၊ ဝိဒိတာ၊ သိအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ဧဝံ၊ ဤသို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်။ ပုဂ္ဂလပရောပရည၊ ပုဂ္ဂိုလ်၏
 ထက်သည်၏အဖြစ်နဲ့ သည်၏အဖြစ်ကိုသိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ
 ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ သနစ်ပါး ကုန်သော၊ ဣမေဟိဓမ္မေဟိ၊ ဤ
 တရားတို့နှင့်။ သမန္နာဂထော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်။ အာဟုနေ
 ယော၊ အဝေးမှဘောင်၍ သိသဝန်ပုဂ္ဂိုလ်တို့အား လျှအပ်သောအလျှက်ကို
 ခံထိုက်သည်။ ဟောတိ၊ ဖြစ်၏။ ပါဟုနေယော၊ ချစ်နှစ်လိုအပ်သောညွှတ်
 သည့်တို့၏အထို့ငှါ ကောင်းစွာ စီရင်အပ်သော အလျှက်ခံထိုက်သည်။
 ဟောတိ၊ ဖြစ်၏။ (ဝ)။ ထောကဿ၊ သတ္တလောက၏။ အနုတ္တရံ၊ အနုတ္တရော၊
 အတုမရှိသော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တာ၊ ကုသိုလ် ကောင်းမှုတည်း။

ဟူသောမျိုးစေ့တို့၏စိုက်ပျိုးချရာလယ်ဘာမြေကောင်းသတ္တဝယ်ဖြစ်သည်။
ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

စတုတ္ထသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ယထိံသမယေ၊ အကြင်အခါ၌၊ တာဝတိံသာနံ၊
တာဝတိံသာသံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိ
ဇ္ဇာရအမည်ရှိသော ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်သည်၊ ပဏ္ဍုပထာ
သော၊ ဖျော့စတုသောအရွက်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်း
တို့၊ တထိံသမယေ၊ ထိုအခါ၌၊ တာဝတိံသာ၊ တာဝတိံသာသံ၌ ဖြစ်ကုန်
သော၊ ဒေဝါ၊ နတ်တို့သည်။ ဒါနိဣဒါနိ၊ ယခုအခါ၌၊ နော၊ ငါတို့၏၊ ကောဝိဇ္ဇာ
ရော၊ ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်သည်
ပဏ္ဍုပထာသော၊ ဖျော့စတုသောအရွက်ရှိသည်။ ဒါနိဣဒါနိ၊ ယခုအခါ၌၊
နပိရသေဝ၊ မကြာမြင့်မီသာလျှင်၊ ပန္နပလ္လာသော၊ ကြွေကျသောအရွက်ရှိ
သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ အတ္တမနာ၊ နှစ်သက်သောစိတ်ရှိ
ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယထိံသမယေ၊
အကြင်အခါ၌၊ တာဝတိံသာနံ၊ တာဝတိံသာသံ၌ ဖြစ်ကုန်သော၊ ဒေဝါနံ၊
နတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊
ပင်လယ်ကသစ်ပင်သည်၊ ပန္နပလ္လာသော၊ ကြွေကျသောအရွက်ရှိသည်။
ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ တထိံသမယေ၊ ထိုအခါ၌၊ တာဝတိံ
သာ၊ တာဝတိံသာသံ၌ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်။ ဒါနိဣဒါနိ၊ ယခု
အခါ၌၊ နော၊ ငါတို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တ
ကော၊ ပင်လယ်ကသစ်ပင်သည်၊ ပန္နပလ္လာသော၊ ကြွေကျသောအရွက်ရှိ၏
ဒါနိဣဒါနိ၊ ယခုအခါ၌၊ နပိရသေဝ၊ မကြာမြင့် မီသာလျှင်၊ ဇာသကဇာ
တော၊ ကောင်းစွာဖြစ်သောမထင်ရှားသေးသော ကွန်ရက်နှင့်တူသောရွက်
မျိုးပွင့်မျိုးရှိသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ အတ္တမနာ၊ နှစ်သက်
သောစိတ်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယထိံ
သမယေ၊ အကြင်အခါ၌၊ တာဝတိံသာနံ၊ တာဝတိံသာသံ၌ ဖြစ်ကုန်
သော၊ ဒေဝါနံ၊ နတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရ အမည်ရှိသော၊ ပါရိ
ဆတ္တကော၊ ပင်လယ် ကသစ်ပင်သည်။ ဇာသကဇာတော၊ ကောင်းစွာ
ဖြစ်သော မထင်ရှားသေးသော ကွန်ရက်နှင့် တူသော ရွက်မျိုး ပွင့်မျိုး
ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ တထိံသမယေ၊ ထိုအခါ၌၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

တာဝတိံသာ၊ တာဝတိံသာသံဃိ ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊
 ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နော၊ ငါတို့၏၊ ကောဝိဇ္ဇာဇော၊ ကောဝိဇ္ဇာရအမည်
 ရှိသော၊ ပါရိဆတ္တကော၊ ပင်ထယ်ကသပ်ပင်သည်၊ ဇေယကဇာတော၊
 ကောင်းစွာဖြစ်သော မထင်ရှားသေးသော ကွန်ရှက်နှင့် တူသောရှက်မျိုး
 ပွင့်မျိုးရှိ၏၊ ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နပိရဿေဝ၊ မကြာမြင့် ဝိသာယျင်၊
 ခါရကဇာတော၊ ကောင်းစွာ ဖြစ်သော အထီးအခြား ဝေဘန်အပ်သော
 ထင်ရှားသော ရှက်မျိုး ပွင့်မျိုးရှိသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊
 ဤသို့၊ အတ္တမနာ၊ နှစ်သက်သောစိတ်ရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ယထိံသမယေ၊ အကြင်အခါ၌၊ တာဝတိံသာနံ၊ တာဝ
 တိံသာသံဃိဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏၊ ကောဝိဇ္ဇာဇော၊ ကောဝိဇ္ဇာရ
 အမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်ထယ်ကသပ်ပင်သည်၊ ခါရကဇာတော၊
 ကောင်းစွာဖြစ်သော အထီးအခြားဝေဘန်အပ်သော ထင်ရှားသော ရှက်မျိုး
 ပွင့်မျိုးရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ထထိံသမယေ၊ ထို
 အခါ၌၊ တာဝတိံသာ၊ တာဝတိံသာသံဃိဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊
 ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နော၊ ငါတို့၏၊ ကောဝိဇ္ဇာဇော၊ ကောဝိဇ္ဇာရအမည်ရှိ
 သော၊ ပါရိဆတ္တကော၊ ပင်ထယ်ကသပ်ပင်သည်၊ ခါရကဇာတော၊ ကောင်း
 စွာဖြစ်သော အထီးအခြားဝေဘန်အပ်သော ထင်ရှားသော ရှက်မျိုး ပွင့်မျိုး
 ရှိ၏၊ ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နပိရဿေဝ၊ မကြာမြင့်ဝိသာယျင်၊ ကုဠုမထ
 ကဇာတော၊ ကောင်းစွာဖြစ်သောကြီးရင့်သော အပွင့်ရှိသည်၊ ဘဝိဿတိ၊
 ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ အတ္တမနာ၊ နှစ်သက်သောစိတ်ရှိကုန်သည်၊ ဟောန္တိ၊
 ဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထိံသမယေ၊ အကြင်အခါ၌၊ တာဝတိံ
 သာနံ၊ တာဝတိံသာသံဃိဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏၊ ကောဝိဇ္ဇာဇော၊
 ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်ထယ်ကသပ်ပင်သည်၊ ကုဠု
 မထကဇာတော၊ ကောင်းစွာဖြစ်သောကြီးရင့်သော အပွင့်ရှိသည်၊ ဟောတိ
 ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ထထိံသမယေ၊ ထိုအခါ၌၊ တာဝတိံသာ၊
 တာဝတိံသာသံဃိဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊ ဒါနိဇ္ဈဒါနိ၊ ယခုအခါ
 ၌၊ နော၊ ငါတို့၏၊ ကောဝိဇ္ဇာဇော၊ ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော
 ပင်ထယ်ကသပ်ပင်သည်၊ ကုဠုမထကဇာတော၊ ကောင်းစွာဖြစ်သောကြီးရင့်
 သော အပွင့်ရှိ၏၊ ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နပိရဿေဝ၊ မကြာမြင့်ဝိသာယျင်၊
 ကောသကဇာတော၊ ကောင်းစွာဖြစ်သောကြီးရင့်သော ပွင့်တို့မှကွဲအာ
 သောပန်းမျိုးရှိသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ အတ္တမနာ၊ နှစ်

သတ္တကုန်ပိတ်ရုတ်ယဗန္ဓာသက-၇-မဟာဝဂ်၊ ၂၆၁

သက်သောပိတ်ရှိကုန်သည်၊ဟောန္တိ၊ဖြစ်ကုန်၏၊ဘိက္ခုဝေ၊ရဟန်းတို့၊ယထိံ
သမယေ၊အကြင်အခါ၌၊ တာဝတိံသာ၊တာဝတိံသာထံ၌ဖြစ်ကုန်သော၊
ဒေဝါနံ၊နတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တ
ကော၊ပင်လယ်ကသစ်ပင်သည်၊ ကောသကဇာတော၊ ကောင်းစွာဖြစ်သော
ကြီးရင့်သောပွင့်ဝံ့တို့မှကွဲအာသောပန်းမျိုးရှိသည်၊ ဟောတိ၊ဖြစ်၏၊ဘိက္ခု
ဝေ၊ရဟန်းတို့၊ ယထိံသမယေ၊ အကြင်အခါ၌၊တာဝတိံသာ၊တာဝတိံ
သာထံ၌ဖြစ်ကုန်သော၊ဒေဝါ၊နတ်တို့သည်၊ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နေ၊ငါ
တို့၏၊ကောဝိဇ္ဇာရော၊ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ပင်လယ်
ကသစ်ပင်သည်၊ ကောသကဇာတော၊ ကောင်းစွာဖြစ်သောကြီးရင့်သော
ပွင့်ဝံ့တို့မှကွဲအာသော ပန်းမျိုးရှိ၏၊ ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ နှစ်ရသေ့ဝေ၊
မကြာမြင့်မီသာသျှင်၊သဗ္ဗဗာလိယုလ္လော၊ပင်လုံးကျွတ်ပွင့်သည်၊ဘဝိဿတိ၊
ဖြစ်လတ္တံ့၊ဣတိ၊ဤသို့၊အတ္တမနာ၊နှစ်သက်သောပိတ်ရှိကုန်သည်၊ဟောန္တိ၊
ဖြစ်ကုန်၏၊ဘိက္ခုဝေ၊ရဟန်းတို့၊ ယထိံသမယေ၊အကြင်အခါ၌၊တာဝတိံ
သာ၊တာဝတိံသာထံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊နတ်တို့၏၊ ကောဝိဇ္ဇာရော၊
ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်သည်၊
သဗ္ဗဗာလိယုလ္လော၊ပင်လုံးကျွတ်ပွင့်သည်၊ဟောတိ၊ဖြစ်၏၊ဘိက္ခုဝေ၊ရဟန်း
တို့၊ တထိံသမယေ၊ထိုအခါ၌၊ တာဝတိံသာ၊ တာဝတိံသာထံ၌ ဖြစ်ကုန်
သော၊ဒေဝါ၊နတ်တို့သည်၊အတ္တမနာ၊နှစ်သက်သောပိတ်ရှိကုန်၏၊ ကောဝိ
ဇ္ဇာရဿ၊ကောဝိဇ္ဇာရအမည်ရှိသော၊ပါရိဆတ္တကဿ၊ပင်လယ်ကသစ်ပင်
၏၊မူဝေ၊အရင်း၌၊ဗိဗ္ဗေ၊နတ်၌ဖြစ်ကုန်သော၊စက္ကာရောမာဝေ၊လေးထက်
ပတ်လုံး၊ပဉ္စဟိ၊ငါးပါးကုန်သော၊ ကာမဂုဏေဟိ၊ကာမဂုဏ်တို့နှင့်၊ သမပ္ပိ
တာ၊တကွဖြစ်ကုန်သည်ဖြစ်၍၊ သမဘီတုတာ၊ပြည့်စုံကုန်သည်ဖြစ်၍၊ ပရိ
ခာရေန္တိ၊ စက္ခုစသော ဣန္ဒြေတို့ကိုထိုမှဤမှ ဖြစ်စေကုန်၏၊ ဘိက္ခုဝေ၊
ရဟန်းတို့၊ခေါပန၊စင်စစ်၊သဗ္ဗဗာလိယုလ္လဿ၊ပင်လုံးကျွတ်ပွင့်သော၊ကော
ဝိဇ္ဇာရဿ၊ကောဝိဇ္ဇာရ အမည်ရှိသော၊ပါရိဆတ္တကဿ၊ပင်လယ်ကသစ်
ပင်၏၊သမန္တာ၊ထက်ဝန်ကျင်မှ၊ပညာသယောဇနာနိ၊ယူဇနာငါးဆယ်တို့
တိုင်တိုင်၊အာဘာယ၊အရောင်ဖြင့်၊ဗုဒ္ဓံ၊နံ့သည်၊ဟောတိ၊ဖြစ်၏၊အနုဝါတံ၊
လေအောက်သို့၊ ဟောဇနသတံ၊ယူဇနာတရာတိုင်တိုင်၊ ဂန္ဓော၊အနံ့သည်၊
ဂစ္ဆတိ၊ရောက်၏၊ အယံ၊ဤယူဇနာငါးဆယ်တိုင်တိုင်အရောင်ဖြင့်နံ့ခြင်း
လေအောက်သို့ယူဇနာတရာတိုင်တိုင်အနံ့၏နံ့ခြင်းသည်၊ ကောဝိဇ္ဇာရဿ၊
ကောဝိဇ္ဇာရအမည်ရှိသော၊ပါရိဆတ္တကဿ၊ပင်လယ်ကသစ်ပင်၏၊ အာနု

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ။

တာဝေါ၊ အာနုဘောသံသညံ၊ ဟောတိသေယျထာပီ၊ ဖြစ်သကဲ့သို့။ ဘိက္ခုဝေ၊
 ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ယထိံ သမယေ၊ အကြင်အခါ၌၊
 အရိယသာဝကော၊ ဘုရားတပည့်သည်။ အဂါရသ္မာ၊ အိမ်ရာထောင်သော
 လူ၏ဘောင်မှ၊ နိက္ခိတော၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော
 ရဟန်းဘောင်၌၊ ပဗ္ဗဒ္ဓာယ၊ ရဟန်းပြုခြင်း၌၊ စေတေတိ၊ စေ့ဆော်၏၊ ဘိက္ခု
 ဝေ၊ ရဟန်းတို့၊ တာဝတိံ သာနံ၊ တာဝတိံ သာသံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊
 နတ်တို့၏၊ ကောပိဇ္ဇာရော၊ ကောပိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊
 ပင်လယ်ကသစ်ပင်သည်၊ ပဏ္ဍုပဏာသော၊ ပျော့တော့သောအရွက်ရှိ
 သကဲ့သို့၊ ယထိံ သမယေ၊ ထိုရဟန်းပြုခြင်း၌ စေ့ဆော်သောအခါ၌၊ အရိယ
 သာဝကော၊ ဘုရားတပည့်သည်၊ ပဏ္ဍုပဏာသော၊ ပျော့တော့သောအရွက်
 ရှိသည့်ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယထိံ သမယေ၊ အကြင်အခါ
 ၌၊ အရိယသာဝကော၊ ဘုရားတပည့်သည်။ ကောသမထံ၊ ဆံရတ်ဆိတ်ကို၊
 ဩဟာရေတွာ၊ ပယ်ချ၍၊ ကာသာယာနိ၊ ဖန်ရည်စွန်းကုန်သော၊ ဝတ္ထာနိ၊
 အဝတ်တို့ကို၊ အန္တုဒေတွာ၊ ဝတ်၍၊ အဂါရသ္မာ၊ အိမ်ရာထောင်သောလူ၏
 ဘောင်မှ၊ နိက္ခိတော၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်း
 ဘောင်၌၊ ပဗ္ဗဒ္ဓိတော၊ ရဟန်းပြုသည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊
 တာဝတိံ သာနံ၊ တာဝတိံ သာသံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏၊ ကောပိ
 ဇ္ဇာရော၊ ကောပိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်
 သည်၊ ပန္နုပဏာသော၊ ကြေကျသောအရွက်ရှိသကဲ့သို့၊ တထိံ သမယေ၊
 ထိုရဟန်းပြုသောအခါ၌၊ အရိယသာဝကော၊ ဘုရားတပည့်သည်၊ ပန္နုပဏာ
 သော၊ ကြေကျသောအရွက်ရှိသည်မည်သည်၊ ဟောတိ၊ ဖြစ်၏။ ဘိက္ခုဝေ၊
 ရဟန်းတို့၊ ယထိံ သမယေ၊ အကြင်အခါ၌၊ အရိယသာဝကော၊ ဘုရား
 တပည့်သည်၊ ကာမေဟိ၊ ဝတ္ထုကွာမကိလေသကာမတို့မှ၊ ပိပိစ္စေဝ၊ ဆိတ်
 ၍သာလျှင်၊ (ပ) ပဌမံဈာနံ၊ ပဌမဈာန်ကို၊ ဥပယုဗ္ဗန္တ၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊
 နေ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ တာဝတိံ သာနံ၊ တာဝတိံ သာသံ၌ဖြစ်ကုန်သော၊
 ဒေဝါနံ၊ နတ်တို့၏၊ ကောပိဇ္ဇာရော၊ ကောပိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တ
 ကော၊ ပင်လယ်ကသစ်ပင်သည်၊ ဇာလကဇာတော၊ ကောင်းစွာ ဖြစ်
 သောမထင်ရှားသော ကွန်ရှက်နှင့်တူသောရှက်မျိုးပွင့်မျိုးရှိသကဲ့သို့
 တထိံ သမယေ၊ ထိုပဌမဈာန်သို့ကပ်၍နေသောအခါ၌၊ အရိယသာဝကော၊
 ဘုရားတပည့်သည်၊ ဇာလကဇာတော၊ ကောင်းစွာဖြစ်သော မထင်ရှား
 သောကွန်ရှက်နှင့်တူသောပူးပွင့်ပူးရှက်ရှိသည်မည်သည်၊ ဟောတိ၊ ဖြစ်၏။

သတ္တကန်ပါတ်ဒုတိယပစ္စယသက-၇-မဟာဝဂ်၊ ၂၆၃

ဘိက္ခဝေ၊ ရဟန်းတို့၊ ယံသိဿမယေ၊ အကြင်အခါ၌၊ အရိယသာဝကော၊
 ဘုရားတပည့်သည်၊ ဝိတက္ကဝိစာရာနံ၊ ဝိတက်ဝိစာရတို့၏၊ ဝုပဿမာ၊ ငြိမ်း
 ခြင်းကြောင့်၊ (ပ)၊ ဒုတိယံဈာနံ၊ ဒုတိယဈာန်ကို၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊
 ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝတိံသာနံ၊ တာဝတိံသာထုံ၌ဖြစ်
 ကုန်သော၊ ဧဝါနံ၊ နုတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရအမည်ရှိသော၊
 ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်သည်၊ ခါရကဇာတောဇ္ဈဝ၊ ကောင်း
 စွာဖြစ်သောအသီးအခြား ဝေဘန်အပ်သောထင်ရှားသောရွက်မျိုးပွင့်မျိုး
 ရှိသကဲ့သို့၊ တသိဿမယေ၊ ထိုဒုတိယဈာန်သို့ကပ်၍နေသောအခါ၌၊ အရိယ
 သာဝကော၊ ဘုရားတပည့်သည်၊ ခါရိကဇာတော၊ ကောင်းစွာဖြစ်သော
 အသီးအခြားဝေဘန်အပ်သော ထင်ရှားသော ရွက်မျိုးပွင့်မျိုးရှိသည်မည်
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံသိဿမယေ၊ အကြင်အခါ၌၊
 အရိယသာဝကော၊ ဘုရားတပည့်သည်၊ ဝိတိယာစ၊ ဝိတံ၊ ဣလည်း၊ ဝိရာဂါ၊
 ကင်းခြင်းကြောင့်၊ (ပ)၊ တတိယဈာနံ၊ တတိယဈာန်သို့၊ ဥပသမ္ပန္န၊ ကပ်၍၊
 ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝတိံသာနံ၊ တာဝတိံသာထုံ၌
 ဖြစ်ကုန်သော၊ ဧဝါနံ၊ နုတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရအမည်ရှိသော
 ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်သည်။ ကုဠုမလကဇာတောဇ္ဈဝ၊
 ကောင်းစွာဖြစ်သောကြီးရင့်သော အပွင့်ရှိသကဲ့သို့၊ ယံသိဿမယေ၊ ထို
 တတိယဈာန်သို့ကပ်၍နေသောအခါ၌၊ အရိယသာဝကော၊ ဘုရားတပည့်
 သည်၊ ကုဠုမလကဇာတောဇ္ဈဝ၊ ကောင်းစွာဖြစ်သောကြီးရင့်သောပွင့်ရှိ
 သည်မည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံသိဿမယေ၊
 အကြင်အခါ၌၊ အရိယသာဝကော၊ ဘုရားတပည့်သည်၊ သုဿစ၊ သုဓ
 ဝေဒနာကိုထည်း။ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ ဒုက္ခဿ စ၊ ဒုက္ခဝေဒနာကို
 လည်း၊ ပဟာနာ၊ ပယ်ခြင်းကြောင့်၊ (ပ)၊ စတုတ္ထဈာနံ၊ စတုတ္ထဈာန်သို့၊
 ဥပသမ္ပန္န၊ ကပ်၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝတိံသာနံ၊
 တာဝတိံသာထုံ၌ဖြစ်ကုန်သော၊ ဧဝါနံ၊ နုတ်တို့၏၊ ကောဝိဇ္ဇာရော၊ ကောဝိ
 ဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်လယ်ကသစ်ပင်သည်၊ ကောသ
 ကဇာတောဇ္ဈဝ၊ ကောင်းစွာဖြစ်သောကြီးရင့်သောပွင့်တို့မှကွဲအာသော
 မန်းမျိုးရှိသကဲ့သို့၊ တသိဿမယေ၊ ထိုစတုတ္ထဈာန်သို့ကပ်၍နေသောအခါ
 ၌၊ အရိယသာဝကော၊ ဘုရားတပည့်သည်၊ ကောသကဇာတော၊ ကောင်း
 စွာဖြစ်သောကြီးရင့်သောပွင့်တို့မှကွဲအာသောမန်းမျိုးရှိသည်မည်သည်၊
 ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယံသိဿမယေ၊ အကြင်အခါ၌၊

အရိယသာဝကော၊ ဘုံရားထပည့်သည်။ အာသဝါနံ၊ အာသဝေါတရားတို့၏ ခယော၊ ကုန်ခြင်းကြောင့်၊ (ပ)၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝတိံသာနံ၊ တာဝတိံသာထုံ၌ဖြစ်ကုန်သော၊ ဒေဝါနံ၊ နတ်တို့၏။ ကောဝိဇ္ဇာရော၊ ကောဝိဇ္ဇာရအမည်ရှိသော၊ ပါရိဆတ္တကော၊ ပင်လယ်ကသပ်ပင်သည်။ သဗ္ဗဗာလိ၊ ဗုဒ္ဓော၊ ပင်လုံး၊ ကျွတ်ပွင့်သံကဲ့သို့၊ တထိံ၊ သမယေ၊ ထိုအရဟတ္တဖိုတ်သို့ ကပ်၍နေသောအခါ၌၊ အရိယသာဝကော၊ ဘုံရားထပည့်သည်။ သဗ္ဗဗာလိ၊ ဗုဒ္ဓော၊ ပင်လုံး၊ ကျွတ်ပွင့်သည်မည်သည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထိံ၊ သမယေ၊ အကြင်အခါ၌၊ ဘုဗ္ဗာဒေဝါ၊ ဘုမ္မဗိုးနတ်တို့သည်၊ ဣတ္တန္ဒာမဿ၊ ဤအမည်ရှိသော၊ အာယသ္မတော၊ အရှင်၏။ သဒ္ဓိဝိဟာရီ၊ အတူနေ တပည့်ဖြစ်သော၊ ဣတ္တန္ဒာမော၊ ဤအမည်ရှိသော၊ ဧသော အာယသ္မာ၊ ဤအရှင်သည်။ အသုကမ္မာ၊ ဤမည်ရှိသော၊ ဂါမာဝါ၊ ရွာမှလည်းကောင်း၊ နိဂမာဝါ၊ နိဂုံးမှလည်းကောင်း၊ အဂါရသ္မာ၊ အိမ်ရာထောင်သောရဟန်း၏တောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်းထောင်၌၊ ပဗ္ဗဇိတော၊ ရဟန်းပြု၍၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယော ကုန်ခြင်းကြောင့်၊ (ပ)၊ သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏။ ဣတိ၊ ဤသို့၊ သဒ္ဓိ၊ အသံကို၊ အနုသာဝေန္တိ၊ အဆင့်ကြားစေကုန်၏။ ဘုဗ္ဗာနံဒေဝါနံ၊ ဘုမ္မဗိုးနတ်တို့၏၊ သဒ္ဓိ၊ အသံကို၊ သုတွာ၊ ကြား၍၊ စာတုမဟာရာဇိကာ၊ စတုဟာရာဇ်ထုံ၌ ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊ (ပ)။ တာဝတိံသာ၊ တာဝတိံသာထုံ၌ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်။ ယာမာ၊ ယာမာထုံ၌ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်။ တုသိတာထုံ၌ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်။ နိဗ္ဗာနရတိ၊ နိဗ္ဗာနရတိထုံ၌ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်။ ပရနိဇ္ဈိတဝသဝတ္ထိ၊ ပရနိဇ္ဈိတဝသဝတ္ထိထုံ၌ ဖြစ်ကုန်သော၊ ဒေဝါ၊ နတ်တို့သည်။ ဗြဟ္မကာယိကာ၊ ဗြဟ္မာထုံ၌ ဖြစ်ကုန်သော၊ ဒေဝါ၊ ဗြဟ္မာနတ်တို့သည်။ ဣတ္တန္ဒာမဿ၊ ဤအမည်ရှိသော၊ အာယသ္မတော၊ အရှင်၏။ သဒ္ဓိဝိဟာရီ၊ အတူနေထပည့်ဖြစ်သော၊ ဣတ္တန္ဒာမော၊ ဤအမည်ရှိသော၊ ဧသော အာယသ္မာ၊ ဤအရှင်သည်။ အသုကမ္မာ၊ ဤအမည်ရှိသော၊ ဂါမာဝါ၊ ရွာမှလည်းကောင်း၊ နိဂမာဝါ၊ နိဂုံးမှလည်းကောင်း၊ အဂါရသ္မာ၊ အိမ်ရာထောင်သောရဟန်း၏တောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်း၏တောင်၌၊ ပဗ္ဗဇိတော၊ ရဟန်းပြုသည်ဖြစ်၍၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယော၊ ကုန်ခြင်း

သတ္တကနိပါတ်ဒုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၆၅

ကြောင့်အနာသဝံ၊ အာသဝေါမရှိသော၊ စေတောဝိရိတ္တိံ၊ စိတ်၏ကိလေသာတို့မှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်သမာဓိကို လည်းကောင်း၊ ပညာဝိရတ္တိံ၊ ကိလေသာတို့မှလွတ်ရာ ဖြစ်သော အရဟတ္တဖိုလ်မည်သည်ကို လည်းကောင်း၊ ဒိဋ္ဌေဝခန္ဓော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိကတွာ၊ မျက်မှော်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သန္တိအသံကို၊ အနုသာဝေန္တိ၊ အဆင့်ကြားစေကုန်၏၊ ဣတိ၊ ဤသို့၊ တေနခဏေန၊ ထိုအရဟတ္တဖိုလ်သို့ကပ်၍ နေသောခဏ၌၊ တေနရဟုက္ကေန၊ ထိုအရဟတ္တဖိုလ်သို့ကပ်၍နေသောမဟုက္က၌၊ ယာဝဗြဟ္မဇောကာ၊ အကန်၌ ဗြဟ္မာ့ပြည်တိုင်အောင်၊ သဒ္ဓေါ၊ အသံသည်၊ အတ္တ၊ ဂ္ဂုတ္တတိ၊ ထက်၏၊ အယံ၊ ဤအရဟတ္တဖိုလ်သို့ကပ်၍ နေသောခဏ၌ လူ့ပြည်မှသည် အကန်၌ဗြဟ္မာ့ပြည်တိုင်အောင်ကျော်စောသောအသံ၏ထက်ခြင်းသည်၊ ဝိသာသဝဿ၊ ကုန်ပြီးသော အာသဝေါရှိသော၊ ဘိက္ခု၊ နော၊ ရဟန်း၏၊ အာနုဘာဝေါ၊ အာနုဘော်တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

အထခေါ၊ ထိုအခါ၌၊ ရဟောဂတဿ၊ ခဏိတံငြိမ်ရာအရပ်သို့ ကပ်သည် ဖြစ်၍၊ ပဒိုသလ္လိနဿ၊ တယောက်အထည်းတည်းကိန်းသော၊ အာယသ္မတောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ဧဝံ၊ ဤသို့၊ စေတသော၊ စိတ်၌ ပရိဝိဘက္ကော၊ အကြံသည်၊ ဥဒပါဒိ၊ ထင်ရှားဖြစ်၏၊ ကိံ ဥဒပါဒိ၊ အဘယ်သို့ ထင်ရှားဖြစ်သနည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ကိန္နု၊ ခေါ၊ အဘယ်သို့သာလျှင်၊ သက္ကတွာ၊ အရိုအသေပြု၍၊ ဂရုံကတွာ၊ အထေးအမြတ်ပြု၍၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရန္တော၊ နေသောသူသည်၊ အကုသလံ၊ အကုသိုလ်ကို၊ ပဗေဟယျ၊ စွန့်ရာ၏၊ ကုသလံ၊ ကုသိုလ်ကို၊ ဘာဝေယျ၊ ပွားစေရာ၏၊ ဣတိ ဧဝံ၊ ဤသို့၊ စေတသော၊ စိတ်၏၊ ပရိဝိဘက္ကော၊ အကြံသည်၊ ဥဒပါဒိ၊ ထင်ရှား ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မာတော သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ဧဝံ၊ ဧသောပရိဝိဘက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ ဖြစ်၏၊ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်သနည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ခေါ၊ စင်စစ်၊ သတ္တာရံ၊ ဆရာကို၊ သက္ကတွာ၊ အရိုအသေပြု၍၊ ပရုံကတွာ၊ အထေး အမြတ်ပြု၍၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရန္တော၊ နေသောသူသည်၊ အကုသလံ၊ အကုသိုလ်ကို၊ ပဗေဟယျ၊ စွန့်ရာ၏၊ ကုသလံ၊ ကုသိုလ်ကို၊ ဘာဝေ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ယျ၊ ပွားစေရာ၏။ ဘိက္ခု၊ ရဟန်းသည်။ ခေါ၊ စင်စစ်။ ခြေ၊ တရားကို။ (ပ)၊ ဘိက္ခု
 ရဟန်းသည်။ ခေါ၊ စင်စစ်။ သံဃံ၊ သံဃာကို။ (ပ)၊ ဘိက္ခု၊ ရဟန်းသည်။ ခေါ၊
 စင်စစ်။ သိက္ခံ၊ သိက္ခာကို။ (ပ)၊ ဘိက္ခု၊ ရဟန်းသည်။ ခေါ၊ စင်စစ်။ သမာဓိံ၊
 သမာဓိကို။ (ပ)၊ ဘိက္ခု၊ ရဟန်းသည်။ ခေါ၊ စင်စစ်။ အပ္ပမာဒံ၊ အပ္ပမာဒတရား
 ကို။ (ပ)၊ ဘိက္ခု၊ ရဟန်းသည်။ ခေါ၊ စင်စစ်။ ပဓိသန္ဓာရံ၊ ဓမ္မအာမိသတ္ထိဖြင့်
 ပြုငှါလောကဝတ် အစေ့အစပ်ဖြင့်ခြင်းကို။ သက္ကတွာ၊ အရိအသေပြု၍။ ဂရံ
 ကတွာ၊ အလေးအမြတ်ပြု၍။ ဥပနိဿာယ၊ အရှိပြု၍။ ဝိဟရန္တော၊ နေသော
 သူသည်။ အကုသလံ၊ အကုသိုလ်ကို။ ပဇဟေယျ၊ စွန့်ရာ၏။ ကုသလံ၊ ကုသိုလ်
 ကို။ ဘာဝေယျ၊ ပွားရာ၏။ ဣတိ ဧဝံ သောပရိပိတက္ကော၊ ဤသို့သောအကြံ
 သည်။ အဟောသိ၊ ဖြစ်၏။ အထပစ္စာ၊ ထိုနောင်မှ။ ခေါ၊ စင်စစ်။ အာယသ္မ
 တောသာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား။ ဧဝံ သောပရိပိတက္ကော၊
 ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်၏။ ကိံ အဟောသိ၊ အဘယ်သို့ဖြစ်
 သနည်း။ ခေါ၊ စင်စစ်။ ဣမေဓမ္မော၊ ဤတရားတို့သည်။ ပရိသုဒ္ဓါ၊ စင်ကြယ်
 ကုန်၏။ ပရိယောဒါတာ၊ ပြီးပြီးပြန်ပြန်ဖြစ်ကုန်၏။ အဟံ၊ ငါသည်။ ဣမေဓမ္မော၊
 ဤတရားတို့ကို။ ဂဟေတွာ၊ ယူ၍။ ထဂဝတော၊ မြတ်စွာထုရားအား။ အာရော
 စေယျံ၊ ယျေပက်ကြားရမှုကား။ ယံနုန၊ ကောင်းလေစွ။ ဧဝံ၊ ဤသို့။ ဣမေဓမ္မော၊
 ဤတရားတို့သည်။ ပရိသုဒ္ဓါစေဝ၊ စင်ကြယ်ကုန်သည်လည်း။ ဘဝိဿန္တိ၊
 ဖြစ်ကုန်လတ္တံ့။ ပရိသုဒ္ဓံ သင်္ခါတတရော၊ အထူးသဖြင့် စင်ကြယ်၏ဟု
 ဆိုအပ်ကုန် သည်လည်း။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ သေယျထာဝိနာမ၊
 ဥပမာမည်သည်ကား။ ပုရိသော၊ ယောကျ်ားသည်။ ပရိသုဒ္ဓံ၊ စင်ကြယ်သော။
 ပရိယောဒါတံ၊ ပြီးပြီးပြန်ရှိသော။ သုဝဏ္ဏန္နိက္ခံ၊ တန်ခိုးသောရွှေကို။ အဓိ
 ဂစ္ဆေယျ၊ ရရာ၏။ တဿပုရိသဿ၊ ထိုယောကျ်ားအား။ ဧဝံ၊ ဤသို့သော
 စိတ်အကြံသည်။ အဿ၊ ဖြစ်ရာ၏။ ကိံ အဿ၊ အဘယ်သို့ ဖြစ်ရာသနည်း။
 ခေါ၊ စင်စစ်။ မေ၊ ငါ၏။ အဟံ သုဝဏ္ဏန္နိက္ကော၊ ဤတန်ခိုးသောရွှေသည်။ ပရိ
 သုဒ္ဓေါ၊ စင်ကြယ်၏။ ပရိယောဒါတော၊ ပြီးပြီးပြန်ရှိ၏။ အဟံ၊ ငါလည်း။
 ဣမံ သုဝဏ္ဏန္နိက္ခံ၊ ဤတန်ခိုးသောရွှေကို။ ဂဟေတွာ၊ ယူ၍။ ကမ္မာရာနံ၊ ရှေ့ပန်း
 ထိပ်သည်တို့အား။ ဒသေယျံ၊ ပြုရမှုကား။ ယံနုန၊ ကောင်းလေစွ။ ဧဝံ၊ ဤသို့။
 မေ၊ ငါ၏။ အဟံ သုဝဏ္ဏန္နိက္ကော၊ ဤတန်ခိုးသော ရွှေသည်။ ရသကမ္မာရ
 ဂတော၊ ရှေ့ပန်းထိပ် သည်တို့၏ ဖိုဝသို့ရောက် သည်ဖြစ်၍။ ပရိသုဒ္ဓေါ
 စေဝ၊ စင်ကြယ်သည်လည်း။ ဘဝိဿတိ သေယျထာဝိ၊ ဖြစ်လတ္တံ့ သကဲ့သို့။
 ပရိသုဒ္ဓံ သင်္ခါတတရော၊ အထူးသဖြင့်စင်ကြယ်၏ဟု ဆိုအပ်သည်လည်း။

သက္ကကနိပါတ်နုတိယပစ္စန္ဒာသက-၇-မဟာဝဂ်၊ ၂၆၇

ဘဝိဿတိသေယျထံဝိ၊ ဖြစ်ထံတ္တံ သက္ကသို၊ ဝေမေဝခေါ၊ ဤအတူသာ
 လျှင်၊ ဣမေဓမ္မာ၊ ဤတရားတို့သည်၊ ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်၏၊ ပရိယောဒါ
 တာ၊ ပြီးပြီးပြန်ကုန်၏၊ အဟံ၊ ငါသည်၊ ဣမေဓမ္မေ၊ ဤတရားတို့ကို၊
 ဂဟေတွာ၊ ယူ၍၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ အာရောစေယျ၊ ကြား
 ယျောက်ရမူကား၊ ယံနုန၊ ကောင်းလေစွာပုံ၊ ဤသို့၊ ဣမေဓမ္မာ၊ ဤတရားတို့
 သည်၊ ပရိသုဒ္ဓါစေဝ၊ စင်ကြယ်ကုန်သည်လည်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊
 ပရိသုဒ္ဓသင်္ခါတထရာစ၊ အထူးသဖြင့် စင်ကြယ်၏ ဟုဆိုအပ်ကုန်သည်
 ထည်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဣတိဇေတေပရိပိတက္ကော၊ ဤသို့
 သော အကြံသည်၊ အဟောသိ၊ ဖြစ်၏၊ အထခေါ၊ ထိုအခါ၌၊ အာယသ္မာ
 သာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ သာယန္တသမယံ၊ ညချမ်းအခါ၌၊
 ပဗ္ဗိသလ္လာတာ၊ တယောက်အထည်းတည်း ကိန်းအောင်းရာမှ၊ ဝုပ္ပိတော၊
 ထပြီးသော်၊ ယေန၊ အကြင်အရပ်၌၊ ဘဂဝ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊
 ရှိတော်မူ၏၊ တေန၊ ထိုမြတ်စွာဘုရား ရှိတော်မူရာအရပ်သို့၊ ဥပသင်္ကမိ၊
 ကပ်လေ၏၊ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍၊ ဘဂဝန္တံ၊ မြတ်စွာဘုရား
 ကို၊ အဘိဝါဒေတွာ၊ ရှိသေစွာရှိခဲ့၍၊ ဧကမန္တံ၊ သင့်တင့် လျောက်ပတ်
 သောအရပ်၌၊ နိသိဒ္ဓါ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့် လျောက် ပတ်သော
 အရပ်၌၊ နိသိဒ္ဓောခေါ၊ ထိုင်နေပြီးသော၊ အာယသ္မာသာရိပုတ္တော၊ အရှင်
 သာရိပုတ္တရာသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဇေဝံဝစနံ၊ ဤစကားကို၊
 အဝေါစ၊ ယျောက်၏၊ ကိံ အဝေါစ၊ အဘယ်သို့ယျောက်သနည်း၊ ဘန္တေ၊
 မြတ်စွာဘုရား၊ ဣမေဓမ္မာ၊ ယနေ့၊ ရဟောဂတဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ကပ်
 သော၊ ပဗ္ဗိသလ္လိနဿ၊ တယောက်အထည်းတည်းကိန်းအောင်းသောမဟုံ၊
 အက္ခန္ဓိဘာ၊ ပုံ၊ ဤသို့၊ စေတသော၊ စိတ်၏၊ ပရိပိတက္ကော၊ အကြံသည်၊
 ဥဒပါဒါ၊ ထင်ရှားဖြစ်၏၊ ကိံ ဥဒပါဒါ၊ အဘယ်သို့ထင်ရှားဖြစ်သနည်း၊ ကိံ ခု
 ခေါ၊ အဘယ်သို့လျှင်၊ ဘိက္ခု၊ ရဟန်းသည်၊ သက္ကတွာ၊ အရိအသေပြု၍၊ ဂရူ
 ကတွာ၊ အလေးအမြတ်ပြု၍၊ ဥပနိသဒာယ၊ အရှိပြု၍၊ ဝိဟရန္တော၊ နေသည်
 ရှိသော်၊ အက္ခသယံ၊ အက္ခသိုလ်ကို၊ ပဇဟေယျ၊ စွန့်ရာသနည်း၊ ကုသလံ၊
 ကုသိုလ်ကို၊ ဘာဝေယျ၊ ပွားရာသနည်း၊ ဣတိပုံ၊ ဤသို့၊ စေတသော၊ စိတ်၏၊
 ပရိပိတက္ကော၊ အကြံသည်၊ ဥဒပါဒါ၊ ထင်ရှားဖြစ်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊
 အထပစ္ဆာ၊ ထိုနေ့ငှာ၊ ခေါ၊ စင်စစ်၊ တဿမဟုံ၊ ထိုအက္ခန္ဓိဘာ၊ ဇေ
 သော ပရိပိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်ပါ၏၊ ကိံ
 အဟောသိ၊ အဘယ်သို့ဖြစ်ပါသနည်း၊ ဘိက္ခု၊ ရဟန်းသည်၊ ခေါ၊ စင်စစ်၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

သက္ကာရံ၊ မြတ်စွာဘုရားကို၊ သက္ကတော၊ အင်္ဂုအသေပြု၍၊ ဂရံကတော၊ အထေး
 အမြတ်ပြု၍၊ ဥပနိဿာယ၊ အမှီပြု၍၊ ဝိဟရန္တော၊ နေသည်ရှိသော်၊ အကု
 သထံ၊ အကုသိုလ်ကို၊ ပဗေဟယျ၊ စွန့်ရာ၏၊ ကုသထံ၊ ကုသိုလ်ကို၊ ဘာဝေ
 ယျ၊ ပွားရာ၏၊ ဘိက္ခု၊ ရဟန်းသည်၊ ခေါ၊ စင်စစ်၊ ဓမ္မံ၊ တရားကို၊ (ပ)၊ ဘိက္ခု၊
 ရဟန်းသည်၊ ခေါ၊ စင်စစ်၊ ပနိသန္ဓာရံ၊ ဓမ္မအာဓိသဖြင့် ပြုငှါလောကဝတ်
 အစေ့အစပ်ပြုခြင်းကို၊ သက္ကတော၊ အင်္ဂုအသေပြု၍၊ (ပ)၊ ကုသထံ၊ ကုသိုလ်ကို
 ဘာဝေယျ၊ ပွားရာ၏၊ ဣတိ၊ တေဝေသောပရိဝိတက္ကော၊ ဤသို့သောအကြံသည်
 အဟောထိ၊ ဖြစ်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ အထပစ္ဆာ၊ ထိုနောင်မှ၊ ခေါ၊
 စင်စစ်၊ တဿမယံ၊ ထိုအကျွန်ုပ်အား၊ ဧဝံ၊ တေဝေသောပရိဝိတက္ကော၊ ဤသို့
 သောအကြံသည်၊ အဟောထိ၊ ဖြစ်ပါ၏၊ ဣံ၊ အဟောထိ၊ အဘယ်သို့ဖြစ်ပါ
 သနည်း၊ ခေါ၊ စင်စစ်၊ ဣမေဓမ္မော၊ ဤတရားတို့သည်၊ ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်
 ၏၊ ပရိယောဒါတာ၊ ပြီးပြီးပြန်ကုန်၏၊ အဟံ၊ ငါသည်၊ ဣမေဓမ္မော၊ ဤတရား
 တို့ကို၊ ဂဟေတွာ၊ ယူ၍၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ အာရောစေယျံ၊
 ကြားလျှောက်ရမူကား၊ ယံနုန၊ ကောင်းထေစွ၊ ဧဝံ၊ ဤသို့၊ ဣမေဓမ္မော၊ ဤတရား
 တို့သည်၊ ပရိသုဒ္ဓါစေဝ၊ စင်ကြယ်ကုန်သည်လည်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်
 ထက္ကံ၊ ပရိသုဒ္ဓိသင်္ခါတတရာစ၊ အထူးသဖြင့် စင်ကြယ်၏ဟု ဆိုအပ်ကုန်
 သည်လည်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်ထက္ကံ၊ သေယျထာဝိ၊ ဥပမာမည်သည်
 ကား၊ ပုရိသော၊ ယောကျ်ားသည်၊ ပရိသုဒ္ဓံ၊ စင်ကြယ်သော၊ ပရိယောဒါ
 တံ၊ ပြီးပြီးပြန် ပြုစင်သော၊ သုဝဏ္ဏနိက္ကံ၊ တန်ကွသောရွှေကို၊ အဓိဂစ္ဆေ
 ယျ၊ ရရာ၏၊ တဿ၊ ထိုယောကျ်ားအား၊ ဧဝံ၊ ဤသို့သော စိတ်အကြံသည်၊
 အဿ၊ ဖြစ်ရာ၏၊ ဣံ၊ အဿ၊ အဘယ်သို့ဖြစ်ရာ သနည်း၊ ခေါ၊ စင်စစ်၊ မေ၊
 ငါ၏၊ အယံသုဝဏ္ဏနိက္ကော၊ ဤတန်ကွသောရွှေသည်၊ ပရိသုဒ္ဓါ၊ စင်ကြယ်၏
 ပရိယောဒါထော၊ ပြီးပြီးပြန်ပြုစင်၏၊ အဟံ၊ ငါသည်၊ ဣမံသုဝဏ္ဏနိက္ကံ၊ ဤ
 တန်ကွသောရွှေကို၊ ဂဟေတွာ၊ ယူ၍၊ ကမ္မာရော၊ ရွှေပန်းထိပ်သည်တို့အား
 ဒသေယျံ၊ ပြုရမူကား၊ ယံနုန၊ ကောင်းထေစွ၊ ဧဝံ၊ ဤသို့မေ၊ ငါ၏၊ အယံသု
 ဝဏ္ဏနိက္ကော၊ ဤတန်ကွသောရွှေသည်၊ ရသကမ္မာရဂတော၊ ရွှေပန်းထိပ်
 သည်တို့၏ဒိဝသို့ရောက်သည်ဖြစ်၍၊ ပရိသုဒ္ဓါစေဝ၊ စင်ကြယ်သည်လည်း
 ဘဝိဿတိသေယျထာဝိ၊ ဖြစ်ထက္ကံ၊ သက္ကံသို့၊ ပရိသုဒ္ဓိသင်္ခါတတရာစ၊
 အထူးသဖြင့်စင်ကြယ်၏ဟုဆိုအပ်သည်လည်း၊ ဘဝိဿတိသေယျထာဝိ၊
 ဖြစ်ထက္ကံ၊ သက္ကံသို့၊ ဧဝမေဝ၊ ဤအတူသာလျှင်၊ ဣမေဓမ္မော၊ ဤတရားတို့
 သည်၊ ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်၏၊ ပရိယောဒါတာ၊ ပြီးပြီးပြန်ပြုစင်ကုန်၏။

သက္ကကနိပါတ်ဒုတိယပတ္ထာသက-၇-မဟာဝဂ်၊ ၂၆၆

အဟံ၊ ငါသည်၊ ဣမေဓမ္မေ၊ ဤတရားတို့ကို၊ ဂဟေတွာ၊ ယူ၍၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ အာရောစေယျံ၊ ကြားလျှောက်ရမူကား၊ ယံနုနု၊ ကောင်းလေစွ၊ ဧဝံ၊ ဤသို့၊ ဣမေဓမ္မော၊ ဤတရားတို့သည်၊ ပရိသုဒ္ဓါစေဝ၊ စင်ကြယ်ကုန်သည်လည်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ပရိသုဒ္ဓသင်္ခါတတရာစ၊ အထူးသဖြင့်စင်ကြယ်၏ဟုဆိုအပ်ကုန်သည်လည်း၊ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဣတိထေဝေသာပရိဝိတက္ကော၊ ဤသို့သောအကြံသည်၊ အဟောသိ၊ ဖြစ်၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ 'သာဓုသာဓု၊ ကောင်းစွကောင်းစွ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊ သိက္ခာ၊ ရဟန်းသည်၊ သတ္တဝာရုံ၊ မြတ်စွာဘုရားကို၊ သက္ကတွာ၊ အရိုအသေပြု၍၊ ဂရုံကတွာ၊ အထေးအမြတ်ပြု၍၊ ဥပနိဿာယ၊ မြှို၍၊ ဝိဟရန္တော၊ နေသည်ရှိသော်၊ အကုသလံ၊ အကုသိုလ်ကို၊ ပဇဟေယျ၊ ပယ်စွန့်ရာ၏၊ ကုသလံ၊ ကုသိုလ်ကို၊ ဘာဝေယျ၊ ပွားစေရာ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊ သိက္ခာ၊ ရဟန်းသည်၊ ဓမ္မံ၊ တရားတော်ကို၊ သက္ကတွာ၊ အရိုအသေပြု၍၊ ဂရုံကတွာ၊ အထေးအမြတ်ပြု၍၊ ဥပနိဿာယ၊ မြှို၍၊ ဝိဟရန္တော၊ နေသည်ရှိသော်၊ အကုသလံ၊ အကုသိုလ်ကို၊ ပဇဟေယျ၊ ပယ်စွန့်ရာ၏၊ ကုသလံ၊ ကုသိုလ်ကို၊ ဘာဝေယျ၊ ပွားစေရာ၏၊ ခေါ၊ စင်စစ်၊ သံဃံ၊ သံဃာတော်ကို၊ (ပ)၊ ခေါ၊ စင်စစ်၊ သိက္ခံ၊ သိက္ခာကို၊ ခေါ၊ စင်စစ်၊ သမာဓိံ၊ သမာဓိကို၊ ခေါ၊ စင်စစ်၊ အပ္ပမာဒံ၊ အပ္ပမာဒတရားကို၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ ခေါ၊ စင်စစ်၊ သိက္ခာ၊ ရဟန်းတို့သည်၊ ပရိသုဒ္ဓာရုံ၊ ဓမ္မအာဓိသတို့ဖြင့်ပြု၍၊ ဝေကာဝတံ၊ အစေ့အစပ်ပြုခြင်းကို၊ သက္ကတွာ၊ အရိုအသေပြု၍၊ ဂရုံကတွာ၊ အထေးအမြတ်ပြု၍၊ ဥပနိဿာယ၊ မြှို၍၊ ဝိဟရန္တော၊ နေသည်ရှိသော်၊ အကုသလံ၊ အကုသိုလ်ကို၊ ပဇဟေယျ၊ ပယ်စွန့်ရာ၏၊ ကုသလံ၊ ကုသိုလ်ကို၊ ဘာဝေယျ၊ ပွားစေရာ၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဧဝံ၊ ဤသို့၊ ဝုက္ကော၊ မိန့်တော်မူအပ်သည်ရှိသော်၊ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧဝံစဝနံ၊ ဤစကားကို၊ အဝေါစ၊ လျှောက်၏၊ ကိံ၊ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာဘုရား၊ ခေါ၊ စင်စစ်၊ အဟံ၊ အကျွန်ုပ်သည်၊ ဘဂဝတော၊ မြတ်စွာသည်၊ သံခိတ္တေန၊ အကျဉ်းအားဖြင့်၊ ဘာသိတဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ ဤပါဠိ၏၊ ဧဝံ၊ ဤသို့၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ အတ္ထံ၊ အနက်ကို အာဇာနာမိ၊ သိပါ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဝတ၊ စင်စစ်၊ သောထိက္ခ၊ ထိုရဟန်းသည်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ အဂါရဝေါ၊ ရိုသေခြင်းမရှိသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဓမ္မေ၊ တရားတော်၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိသည်။

သတ္တကနိပါတ်နိပါတ်ယဗန္ဓာသက-၇-မဟာဝဂ်၊ ၂၂၀

ထိုရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ ဓမ္မေ၊ တရားတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သံဗော၊ သံဗောတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သမာဓိတ္ထိံ၊ သမာဓိတရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ သဂါရဂေါ၊ ရိုသေခြင်းရှိသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ဤအကြောင်းသည်၊ နဝိဇ္ဇတိ၊ မရှိဘဲ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ ဓမ္မေ၊ တရားတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သံဗော၊ သံဗောတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သမာဓိတ္ထိံ၊ သမာဓိ၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ အပ္ပမာဒေဝိ၊ အပ္ပမာဒတရား၌ ထည်း၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ ဘန္တေ၊ မြတ်စွာဘုရား၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ ဓမ္မေ၊ တရားတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သံဗော၊ သံဗောတော်၌ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သမာဓိတ္ထိံ၊ သမာဓိ၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ ပဋိသန္ဓာရေ၊ ဓမ္မအာမိသတိဖြင့် ပြုငြါလောက ဝတ်အစေ့အစပ် ပြုခြင်း၌၊ သဂါရဂေါ၊ ရိုသေခြင်းရှိသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ဤအကြောင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ (ပ)၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ပဋိသန္ဓာရေဝိ၊ ဓမ္မအာမိသတိဖြင့် ပြုငြါလောက ဝတ် အစေ့အစပ် ပြုခြင်း၌ ထည်း၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ သဂါရဂေါ၊ ရိုသေခြင်းရှိ၏။ ဓမ္မေ၊ တရားတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ဤအကြောင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ သဂါရဂေါ၊ ရိုသေခြင်းရှိ၏။ သောဘိက္ခု၊ ထိုရဟန်းသည်၊ သဂါရဂေါ၊ ရိုသေခြင်းရှိ၏၊ (ပ)၊ ဘန္တေ၊ မြတ်စွာဘုရား၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္တရိ၊ မြတ်စွာဘုရား၌၊ သဂါရဂေါ၊ ရိုသေခြင်းရှိ

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ

၏(ပ)၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ ပဋိသန္ဓာ
 ရေ၊ ဓမ္မအာမိသတို့ဖြင့် ပြုငြါလောကဝတ်အစေ့အစပ်ပြုခြင်း၌၊ အင်္ဂါရဝေါ၊
 ရိုသေခြင်းမရှိသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ ထေဝံဋ္ဌာနံ၊ ဤ
 အကြောင်းသည်၊ ဝိဇ္ဇတိ၊ မရှိ၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊
 အကြင်ရဟန်းသည်၊ သတ္ထရိ၊ မြတ်စွာဘုရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ
 ၏(ပ)၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သော
 ဘိက္ခု၊ ရဟန်းသည်၊ ပဋိသန္ဓာရေ၊ ဓမ္မအာမိသတို့ဖြင့် ပြုငြါလောကဝတ်
 အစေ့အစပ်ပြုခြင်း၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊
 သောဘိက္ခု၊ ထိုရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္ထရိ၊ မြတ်စွာဘုရား၌၊ သင်္ဂါ
 ရဝေါ၊ ရိုသေခြင်းရှိ၏၊ ဓမ္မေဝိ၊ တရားတော်၌လည်း၊ သင်္ဂါရဝေါ၊ ရိုသေခြင်း
 ရှိသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ ဥတံဋ္ဌာနံ၊ ဤအကြောင်းသည်၊
 ဝိဇ္ဇတိ၊ ရှိ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊ အကြင်ရဟန်း
 သည်၊ သတ္ထရိ၊ မြတ်စွာဘုရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သောဘိက္ခု၊
 ထိုရဟန်းသည်၊ ဓမ္မေဝိ၊ တရားတော်၌လည်း၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊
 (ပ)၊ ဘန္တေ၊ မြတ်စွာဘုရား၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဝတ၊ စင်စစ်၊
 သတ္ထရိ၊ မြတ်စွာဘုရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏(ပ)၊ အပ္ပမာဒေ၊ အပ္ပ
 မာဒတရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ ပဋိသန္ဓာရေ၊ ဓမ္မအာမိသတို့
 ဖြင့်ပြုငြါလောကဝတ် အစေ့အစပ်ပြုခြင်း၌လည်း၊ သင်္ဂါရဝေါ၊ ရိုသေခြင်း
 ရှိသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ ဣတိ၊ ဤသို့၊ ထေဝံဋ္ဌာနံ၊ ဤအကြောင်းသည်၊
 ဝိဇ္ဇတိ၊ ရှိ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊
 သတ္ထရိ၊ မြတ်စွာဘုရား၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ ဓမ္မေ၊ တရားတော်၌၊
 သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သံဃော၊ သံဃာတော်၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်း
 ရှိ၏၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သမာဓိသ္မိံ၊
 သမာဓိ၌၊ သင်္ဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ သင်္ဂါရ
 ဝေါ၊ ရိုသေခြင်းရှိ၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ပဋိသန္ဓာရေ၊ ဓမ္မအာမိ
 သတို့ဖြင့်ပြုငြါလောကဝတ်အစေ့အစပ်ပြုခြင်း၌လည်း၊ သင်္ဂါရဝေါ၊ ရိုသေ
 ခြင်းရှိ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ခေါ၊ စင်စစ်၊ အဟံ၊ အကျွန်ုပ်သည်၊ ဘဂဝ
 တာ၊ မြတ်စွာဘုရားသည်၊ ဟိ၊ နိက္ကေ၊ အကျဉ်အားဖြင့်၊ တာသိတဿ၊ ဟော
 တော်မူအပ်သော၊ ဣမဿ၊ ဤပဋိ၏၊ အတ္ထံ၊ အနက်ကို၊ ဝေဝံ၊ ဤသို့၊ ဝိတ္ထာရေန
 အကျယ်အားဖြင့်၊ အာဇာနာမိ၊ ထိပါ၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ ယျောက်၏၊
 သာရိပုတ္တ၊ သာရိပုတ္တရာ၊ သာရသာရ၊ ကောင်းစွကောင်းစွ၊ သာရိပုတ္တ၊

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၇၃

သာရိပုတ္တရာ၊ခေါ၊စင်စစ်၊တွံ၊သင်သည်၊သာရ၊ကောင်းစွ၊မယာ၊ငါတုရား
သည်၊သံဝိက္ခေန၊အကျဉ်အားဖြင့်၊ သာသိတဿ၊ဟောတော်မူအပ်သော၊
ဣမဿ၊ဤပါဠိ၏၊အတ္ထံ၊အနက်ကို၊ဇေံ၊ဤသို့၊ဝိတ္ထာရေန၊အကျယ်အားဖြင့်
အာဇာနာထိ၊ သိ၏၊ သာရိပုတ္တ၊သာရိပုတ္တရာ၊ သောဘိက္ခု၊ ထိုရဟန်း
သည်၊ဝတ၊စင်စစ်၊ သတ္တရိ၊မြတ်စွာဘုရား၌၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊
ဓမ္မေ၊တရားတော်၌၊ သဂါရဂေါ၊ရိုသေခြင်းရှိသည်၊ဘဝိဿတိ၊ဖြစ်ထွန်း၊
ဣတိ၊ဤသို့၊ ဇေံဌာနံ၊ ဤအကြောင်းသည်၊ နဝိဇ္ဇတိ၊မရှိ၊(ပ)၊သာရိပုတ္တ၊
သာရိပုတ္တရာ၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊မြတ်စွာ
ဘုရား၌၊အဂါရဂေါ၊ရိုသေခြင်းမရှိ၊ဓမ္မေ၊တရားတော်၌၊ အဂါရဂေါ၊ရိုသေ
ခြင်းမရှိ၊ သံဗော၊သံဗောတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သိက္ခာယ၊
သိက္ခာသုံးပါး၌၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊ သမာဓိတ္ထိံ၊သမာဓိ၌၊ အဂါရ
ဂေါ၊ရိုသေခြင်းမရှိ၊ သောဘိက္ခု၊ထိုရဟန်းသည်၊ အပ္ပမာဒေပိ၊ အပ္ပမာဒ
တရား၌လည်း၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊သာရိပုတ္တ၊သာရိပုတ္တရာ၊ သော
ဘိက္ခု၊ထိုရဟန်းသည်၊ဝတ၊စင်စစ်၊သတ္တရိ၊မြတ်စွာဘုရား၌၊အဂါရဂေါ၊
ရိုသေခြင်းမရှိ၊ ဓမ္မေ၊တရားတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သံဗော၊
သံဗောတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သိက္ခာယ၊ သိက္ခာသုံးပါး၌၊
အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သမာဓိတ္ထိံ၊သမာဓိ၌၊ အဂါရဂေါ၊ရိုသေခြင်း
မရှိ၊အပ္ပမာဒေ၊အပ္ပမာဒတရား၌၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊ ပဋိသန္ဓာရေ၊
ဓမ္မအာမိသဘိဉ္ဇိဖြင့် ပြုငြာလောကဝတ်အစေ့အစပ်ပြုခြင်း၌၊ သဂါရဂေါ၊
ရိုသေခြင်းရှိသည်၊ဘဝိဿတိ၊ဖြစ်ထွန်း၊ဣတိ၊ဤသို့၊ဇေံဌာနံ၊ဤကြောင်း
သည်၊နဝိဇ္ဇတိ၊မရှိ၊ သာရိပုတ္တ၊သာရိပုတ္တရာ၊ယောသော ဘိက္ခု၊အကြင်
ရဟန်းသည်၊ သတ္တရိ၊မြတ်စွာဘုရား၌၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊ ဓမ္မေ၊
တရားတော်၌၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊ သံဗော၊သံဗောတော်၌၊အဂါရ
ဂေါ၊ရိုသေခြင်းမရှိ၊ သိက္ခာယ၊သိက္ခာသုံးပါး၌၊ အဂါရဂေါ၊ ရိုသေခြင်း
မရှိ၊သမာဓိတ္ထိံ၊သမာဓိ၌၊ အဂါရဂေါ၊ရိုသေခြင်းမရှိ၊အပ္ပမာဒေ၊အပ္ပမာဒ
တရား၌၊အဂါရဂေါ၊ရိုသေခြင်းမရှိ၊ သောဘိက္ခု၊ထိုရဟန်းသည်၊ပဋိသန္ဓာ
ရေပိ၊ဓမ္မအာမိသဘိဉ္ဇိဖြင့် ပြုငြာလောကဝတ် အစေ့အစပ် ပြုခြင်း၌လည်း၊
အဂါရဂေါ၊ ရိုသေခြင်းမရှိ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သောဘိက္ခု၊ထို
ရဟန်းသည်၊ဝတ၊စင်စစ်၊သတ္တရိ၊မြတ်စွာဘုရား၌၊သဂါရဂေါ၊ရိုသေခြင်း
ရှိ၏၊ ဓမ္မေ၊တရားတော်၌၊ အဂါရဂေါ၊ ရိုသေခြင်းမရှိသည်၊ ဘဝိဿတိ၊
ဖြစ်ထွန်း၊ ဣတိ၊ဤသို့၊ ဇေံဌာနံ၊ဤအကြောင်းသည်၊ နဝိဇ္ဇတိ၊မရှိ၊(ပ)၊

အင်္ဂုတ္တိုရ်ပါဠိထော်-နိဿယ၊

သာရိပုတ္တ၊ သာရိပုတ္တရာ၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊
 မြတ်စွာထူးရား၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ ဓမ္မေ၊ တရားတော်၌၊ သဂါရ
 ဝေါ၊ ရိုသေခြင်းရှိ၏၊ သံဃေ၊ သံဃာတော်၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊
 သိက္ခာယ၊ သိက္ခာသုံးပါး၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သမာဓိယံ၊ သမာဓိ၌၊
 သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊ သဂါရဝေါ၊
 ရိုသေခြင်းရှိ၏၊ ပဋိသန္ဓာရေ၊ ဓမ္မအာမိသတို့ဖြင့် ပြုပြင်ထောကဝတ်အစေ့
 အစပ်ပြုခြင်း၌၊ အဂါရဝေါ၊ ရိုသေခြင်းမရှိသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊
 ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ဤအကြောင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊ မြတ်စွာထူးရား
 ၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ (ပ)၊ သောယိက္ခု၊ ထိုရဟန်းသည်၊ ပဋိသန္ဓာ
 ရေဝိ၊ ဓမ္မအာမိသတို့ဖြင့် ပြုပြင်ထောကဝတ် အစေ့အစပ်ပြုခြင်း၌ လည်း၊
 သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သောဘိက္ခု၊ ထို
 ရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္တရိ၊ မြတ်စွာထူးရား၌၊ သဂါရဝေါ၊ ရိုသေခြင်း
 ရှိ၏၊ ဓမ္မေဝိ၊ တရားတော်၌လည်း၊ သဂါရဝေါ၊ ရိုသေခြင်းရှိသည်၊ ဘဝိဿ
 တိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ဤအကြောင်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊
 မြတ်စွာထူးရား၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သောဘိက္ခု၊ ထိုရဟန်း
 သည်၊ ဓမ္မေဝိ၊ တရားတော်၌လည်း၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ (ပ)၊ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ဝတ၊ စင်စစ်၊ သတ္တရိ၊
 မြတ်စွာထူးရား၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ (ပ)၊ အပ္ပမာဒေ၊ အပ္ပမာဒတရား
 ၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ ပဋိသန္ဓာရေဝိ၊ ဓမ္မအာမိသတို့ဖြင့် ပြုပြင်ထော
 ကဝတ်အစေ့အစပ်ပြုခြင်း၌လည်း၊ သဂါရဝေါ၊ ရိုသေခြင်းရှိသည်၊ ဘဝိဿ
 တိ၊ ဖြစ်လတ္တံ့၊ ဣတိ၊ ဤသို့၊ ဧတံဌာနံ၊ ဤအကြောင်းသည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ သာရိ
 ပုတ္တ၊ သာရိပုတ္တရာ၊ ယောသောဘိက္ခု၊ အကြင်ရဟန်းသည်၊ သတ္တရိ၊ မြတ်
 စွာထူးရား၌၊ သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ (ပ)၊ အပ္ပမာဒေ၊ အပ္ပမာဒတရား၌၊
 သဂါရဝေါ၊ ရိုသေခြင်းရှိ၏၊ သောဘိက္ခု၊ ထိုရဟန်းသည်၊ ပဋိသန္ဓာရေဝိ၊
 ဓမ္မအာမိသတို့ဖြင့် ပြုပြင်ထောကဝတ် အစေ့အစပ်ပြုခြင်း၌လည်း၊ သဂါရ
 ဝေါ၊ ရိုသေခြင်းရှိ၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်မူ၏၊ သာရိပုတ္တ၊ သာရိ
 ပုတ္တရာ၊ ခေါစင်စစ်၊ မယာ၊ ငါတုရားသည်၊ သံဝိဒ္ဓန္တန၊ အကျဉ်းအားဖြင့်၊
 ဘာသိတဿ၊ ဟောတော်မူအပ်သော၊ ဣမဿ၊ ဤပါဠိ၏၊ အတ္ထော၊ အနက်

သတ္တကနိပါတ်နုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၇၅

ကိုဝေံ၊ ဤသို့၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏၊ ဣတိ၊ သို့ဤ၊ အဝေါစ၊ မိန့်ထော်မူ၏။ ။

ဆဋ္ဌသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ဘာဝနံ၊ ဘာဝနာကို၊ အနန္တယုတ္တဿ၊ အားမထုတ် သည်ဖြစ်၍၊ ဝိဘရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်းအား၊ မေ၊ ငါ၏၊ ဝိတ္ထံ၊ စိတ်သည်၊ အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့်တစုံတခုသောအာရုံကိုမစွဲလမ်း မှု၍၊ အာသဝေတိ၊ အာသဝေါတရားတို့မှ၊ ပိရေဂ္ဂေယျ၊ လွတ်ပါမူကား၊ အဟော ဝတာ၊ ကောင်းလေစွ၊ ဣတိဝေံ၊ ဤသို့၊ ဣစ္ဆာ၊ အလိုသည်၊ ကိဉ္ဇာဝိဥပ္ပဇ္ဇေယျ၊ အကယ်၍မူလည်းဖြစ်ငြားအံ့၊ အထခေါ၊ ထိုသို့ဖြစ်ငြားသော်လည်း၊ အဿ၊ ဘိက္ခုနော၊ ထိုရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊ အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့် တစုံတခုသောအာရုံကိုမစွဲလမ်းမှု၍၊ အာသဝေတိ၊ အာဝေါတရားတို့မှ၊ နေဝ ပိရဂ္ဂကိ၊ မလွတ်၊ တံ၊ ထိုမလွတ်ခြင်းသည်၊ ကိဿဟေတု၊ အဘယ် အကြောင်းကြောင့်နည်း၊ ဓမ္မာနံ၊ တရားတို့၏၊ အဘာဝိတက္ကာ၊ မပွားစေအပ် သည်၏အဖြစ်ကြောင့်ဘည်း၊ ဣတိ၊ ဤသို့၊ ဝစနိယံ၊ ဆိုအပ်သည်၊ အဿ၊ ဖြစ် ရာ၏၊ ကိဿ၊ အဘယ်ဘရား၏၊ အဘာဝိတက္ကာ၊ မပွားစေအပ်သည်၏အဖြစ် ကြောင့်၊ နေဝရဂ္ဂတိ၊ မလွတ်သနည်း၊ စတုန္နံ၊ လေးပါးကုန်သော၊ သတိပဋ္ဌာ နာနံ၊ သဘိပဋ္ဌာန်တို့၏၊ စတုန္နံ၊ လေးပါးကုန်သော၊ သမ္ပပဓာနာနံ၊ သမ္ပပဓာန်တို့ ၏၊ စတုန္နံ၊ လေးပါးကုန်သော၊ ဣဒ္ဓိပါဒါနံ၊ ဣဒ္ဓိပါဒ်တို့၏၊ ပဋ္ဌန္တံ၊ ငါးပါးကုန်သော ဣန္ဒြိယာနံ၊ ဣန္ဒြိယတို့၏၊ ပဋ္ဌန္တံ၊ ငါးပါးကုန်သော၊ ဗိယာနံ၊ ဗိုလ်တို့၏၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဗောဇ္ဈင်္ဂါနံ၊ ဗောဇ္ဈင်တို့၏၊ အရိယဿ၊ မြတ်သော၊ အဋ္ဌဝိကဿ၊ ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော၊ မဂ္ဂဿ၊ မဂ်၏၊ အဘာ ဝိတက္ကာ၊ မပွားစေအပ်သည်၏အဖြစ်ကြောင့်၊ နေဝရဂ္ဂတိ၊ မလွတ်၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ သေယျထာပိ၊ ဥပမာမည်သကား၊ ကုက္ကုဒိယာ၊ ကြက်မ၏၊ အဏ္ဍာနိ၊ အဥတို့သည်၊ အဋ္ဌဝါ၊ ရှစ်လုံးတို့သည်လည်းကောင်း၊ ဒသဝါ၊ ဆယ် လုံးတို့သည်လည်းကောင်း၊ ဒွါဒသဝါ၊ တဆယ့်နှစ်လုံးတို့သည်လည်းကောင်း၊ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏၊ တာနိ၊ အဏ္ဍာနိ၊ ထိုအဥတို့သည်၊ ကုက္ကုဒိယာ၊ အခါဖြစ်သောကြက်မသည်၊ သမ္မာ၊ ကောင်းစွာ၊ အဓိသယိတာနိ၊ အထောင် ကိုဖြန့်၍အဘက်၌ဝပ်အပ်ကုန်သည်၊ နအဿ၊ မဖြစ်ငြားအံ့၊ သမ္မာ၊ ကောင်း စွာ၊ ပရိသေဒိတာနိ၊ ထက်ဝန်းကျင်မှရံခါရံခါကြက်၏ အငွေကိုယူစေအပ် ကုန်သည်၊ နအဿ၊ မဖြစ်ကုန်ငြားအံ့၊ သမ္မာ၊ ကောင်းစွာ၊ ပရိဘာဝိတာနိ၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ထက်ဝန်းကျင်မှရံခါရံခါကြက်၏အနံ့ဖြင့်ထုံအပ်ကုန်သည်။ နအထော့မဖြစ်
 ကုန်ငြားအံ့၊ တဿာကုက္ကုဒိယာ၊ ထိုကြက်မအားမေ၊ ငါ၏၊ ကုက္ကုဒုပေါ
 တကာ၊ ကြက်သူငယ်တို့သည်၊ ပါဒနခသိခါယဝါ၊ ခြေသည်းပျားဖြင့် ထည်း
 ကောင်း၊ ရခတုဏ္ဏကေနဝါ၊ နှုတ်သီးပျားဖြင့်ထည်းကောင်း၊ အဏ္ဏကော
 သံ၊ ဥခွံကို၊ ပဒါထေတွာ၊ ဖောက်ခွဲ၍၊ သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ အဘိ
 နိန္ဒိန္ဒေဇ္ဇယျံ၊ ပေါက်ပါကုန်မူကား၊ အဟောဝတ၊ ကောင်းထေစွ၊ ဣတိဝေံ၊
 ဤသို့၊ ဣန္ဒြာ၊ အလိုသည်၊ ကိဉ္စာဝိဥပ္ပဇ္ဇေယျ၊ အကယ်၍မူထည်းဖြစ်ငြားအံ့၊
 အထခေါ၊ ထိုသို့ဖြစ်ငြားသော်ထည်း၊ ထေကုက္ကုဒုပေါဒုကာ၊ ထိုကြက်
 သူငယ်တို့သည်၊ ပါဒနခသိခါယဝါ၊ ခြေသည်းပျားဖြင့် ထည်းကောင်း၊ ရခ
 တုဏ္ဏကေနဝါ၊ နှုတ်သီးပျားဖြင့် ထည်းကောင်း၊ အဏ္ဏကောသံ၊ ဥခွံကို၊
 ပဒါထေတွာ၊ ဖောက်ခွဲ၍၊ သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ အဘိနိန္ဒိန္ဒေတုံ၊
 ပေါက်ခြင်းငှါ၊ အဘဗ္ဗာဝ၊ မထိုက်ကုန်သည်သာ ထွင်တည်း၊ တံ၊ ထိုသို့
 ချမ်းသာသဖြင့် ပေါက်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်ကြောင့်နည်း၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ကုက္ကုဒိယာ၊ အပ်ဖြစ်သော
 ကြက်မသည်၊ အဏ္ဏာနိ၊ အဥတို့ကို၊ သမ္မာ၊ ကောင်းစွာ၊ အဓိသယိတာနိ၊
 အတောင်ကိုဖြန့်၍အထက်၌ဝပ်အပ်ကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ သမ္မာ၊
 ကောင်းစွာ၊ ပရိသေဒိတာနိ၊ ထက်ဝန်းကျင်မှရံခါရံခါကြက်အငွေ့ကိုယူစေ
 အပ်ကုန်သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ သမ္မာ၊ ကောင်းစွာ၊ ပရိဘာဝိတာနိ၊
 ထက်ဝန်းကျင်မှရံခါရံခါကြက်၏ အနံ့ဖြင့်ထုံစေအပ်ကုန်သည်၊ နဟောန္တိ၊
 မဖြစ်ကုန်၊ တထာတသ္မာ၊ ထိုကြောင့်၊ သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ အဘိ
 နိန္ဒိန္ဒေတုံ၊ ပေါက်ခြင်းငှါ၊ အဘဗ္ဗာသေယျထာပိ၊ မထိုက်ကုန်သကဲ့သို့၊
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာထွင်၊ ဘာဝနံ၊ တာဝနာကို၊
 အနန္တယုတ္တဿ၊ အားမထုတ်သည်ဖြစ်၍၊ ဝိဟရတော၊ နေသော၊ ဘိက္ခု၊ နော၊
 ရဟန်းအားမေ၊ ငါ၏၊ ဝိတ္တံ၊ စိတ်သည်၊ အနုပါဒါယ၊ တဿာဒိဋ္ဌိအားဖြင့်တရံ
 တရသောအာရုံကို မစွဲလမ်းမူ၍၊ အာသဝေဟိ၊ အာဝေါတရားတို့မှ၊ ဝိရစ္စေ
 ယျ၊ လွတ်ပါမူကား၊ အဟောဝတ၊ ကောင်းထေစွ၊ ဣတိဝေံ၊ ဤသို့၊ ဣန္ဒြာ၊
 အလိုသည်၊ ကိဉ္စာဝိဥပ္ပဇ္ဇေယျ၊ အကယ်၍မူထည်းဖြစ်ငြားအံ့၊ အထခေါ၊ ထို
 သို့ဖြစ်ငြားသော်ထည်း၊ အဿာဘိက္ခု၊ နော၊ ထိုရဟန်း၏၊ ဝိတ္တံ၊ စိတ်သည်၊
 အနုပါဒါယ၊ တဿာဒိဋ္ဌိအားဖြင့် တရံတရသော အာရုံကိုမစွဲလမ်းမူ၍၊ အာ
 သဝေဟိ၊ အာသဝေါတရားတို့မှ၊ နေဝရစ္စတိ၊ မလွတ်၊ တံ၊ ထိုသို့မလွတ်ခြင်း
 သည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဝေမာနံ၊ တရားတို့၏၊

သတ္တကနိပါတ်ရတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၇၇

အဘာဝိတက္ကော၊မပွါးစေအပ်သည်၏အဖြစ်ကြောင့်တည်း၊ ဣတိ၊ ဤသို့၊ ဝစနိယံ၊ ဆိုအပ်သည်၊ အဿ၊ ဖြစ်ရာ၏၊ ကိဿ၊ အဘယ်တရား၏၊ အဘာဝိတက္ကော၊ မပွါးစေအပ်သည်၏အဖြစ်ကြောင့်၊ နေဝရုစ္စတိ၊ မလွတ်သနည်း၊ စတုန္နံ၊ ထေးပါးကုန်သော၊ သတိပဋ္ဌာနာနံ၊ သတိပဋ္ဌာန်တို့၏၊ စတုန္နံ၊ ထေးပါးကုန်သော၊ သဗ္ဗပ္ပဓာနာနံ၊ သဗ္ဗပ္ပဓာန်တို့၏၊ စတုန္နံ၊ ထေးပါးကုန်သော၊ ဣဒ္ဓိပါဒါနံ၊ ဣဒ္ဓိပါဒ်တို့၏၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဣန္ဒြိယာနံ၊ ဣန္ဒြိယာတို့၏၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဗထာနံ၊ ဗိုလ်တို့၏၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဗောဇ္ဈင်္ဂါနံ၊ ဗောဇ္ဈင်တို့၏၊ အရိယဿ၊ မြတ်သော၊ အဋ္ဌဂီကာသ၊ ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော၊ မဂ္ဂဿ၊ မဂ်၏၊ အဘာဝိတက္ကော၊ မပွါးစေအပ်သည်၏အဖြစ်ကြောင့်၊ နေဝရုစ္စတိ၊ မလွတ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘာဝနံ၊ ဘာဝနာကို၊ အနုယုတ္တဿ အားမထုတ်သည်ဖြစ်၍၊ ဝိဟရတော၊ နေသော၊ ဘိက္ခု၊ နေ၊ ရဟန်းအား၊ မေ၊ ငါ၏၊ ဝိတ္တံ၊ ဝိတ်သည်။ အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့် တစုံတခုသော အာရုံကိုမစွဲလမ်းမှု၍၊ အာသဝေတိ၊ အာသဝေါတရားတို့မှ၊ ဝိရဂ္ဂေယျ၊ လွတ်ပါမှုကား၊ အဟောဝတ၊ ကောင်းခေစွ၊ ဣတိဝေံ၊ ဤသို့၊ ဣစ္ဆာ၊ အလိုသည်၊ ကိဉ္စာဝိနဉ္စပ္ပဇ္ဇေယျ၊ အကယ်၍မူလည်းမဖြစ်ငြာအံ့၊ အထခေါ၊ ထိုသို့မဖြစ်ငြားသော်လည်း၊ အဿဘိက္ခု၊ နေ၊ ထိုရဟန်း၏၊ ဝိတ္တံ၊ ဝိတ်သည်၊ အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့် တစုံတခုသော အာရုံကိုမစွဲလမ်းမှု၍၊ အာသဝေတိ၊ အာသဝေါတရားတို့မှ၊ ဝိရဂ္ဂတိ၊ လွတ်၏၊ တံ၊ ထိုသို့လွတ်ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဓမ္မာနံ၊ တရားတို့၏၊ ဘာဝိတက္ကော၊ မပွါးစေအပ်သည်၏အဖြစ်ကြောင့်တည်း၊ ဣတိ၊ ဤသို့၊ ဝစနိယံ၊ ဆိုအပ်သည်အဿ၊ ဖြစ်ရာ၏၊ ကိဿ၊ အဘယ်တရား၏၊ အဘာဝိတက္ကော၊ မပွါးစေအပ်သည်၏အဖြစ်ကြောင့်၊ ဝိရဂ္ဂတိ၊ လွတ်သနည်း၊ စတုန္နံ၊ ထေးပါးကုန်သော၊ သတိပဋ္ဌာနာနံ၊ သတိပဋ္ဌာန်တို့၏၊ စတုန္နံ၊ ထေးပါးကုန်သော၊ သဗ္ဗပ္ပဓာနာနံ၊ သဗ္ဗပ္ပဓာန်တို့၏၊ စတုန္နံ၊ ထေးပါးကုန်သော၊ ဣဒ္ဓိပါဒါနံ၊ ဣဒ္ဓိပါဒ်တို့၏၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဣန္ဒြိယာနံ၊ ဣန္ဒြိယာတို့၏၊ ပဉ္စန္ဒံ၊ ငါးပါးကုန်သော၊ ဗထာနံ၊ ဗိုလ်တို့၏၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဗောဇ္ဈင်္ဂါနံ၊ ဗောဇ္ဈင်တို့၏၊ အရိယဿ၊ မြတ်သော၊ အဋ္ဌဂီကာသ၊ ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော၊ မဂ္ဂဿ၊ မဂ်၏၊ အဘာဝိတက္ကော၊ မပွါးစေအပ်သည်၏အဖြစ်ကြောင့်၊ ဝိရဂ္ဂတိ၊ လွတ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေဗျထာပီ၊ ဥပမာမည်သည်ကား၊ ကုက္ကုဋိယာ၊ ကြက်မ၏၊ အဏှာနိ၊ အဥတို့သည်၊ အဋ္ဌဝါ၊ ရှစ်လုံးတို့သည်ထည်းကောင်း၊ ဒသဝါ၊ သယ်လုံးတို့သည်ထည်းကောင်း၊ ဒွါဒသဝါ၊ တဆဲ့နှစ်လုံး တို့သည်ထည်း၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏။ တာနိအဏ္ဍာနံ၊ ထိုအဥတို့သည်။ ကုက္ကုဒီယာ၊ အမိဖြစ်သောကြက်မသည်။ သမ္ဗာ၊ ကောင်းစွာ။ အမိသယိတာနိ၊ အတောင် ကိုဖြန့်၍အထက်၌ ဝပ်အပ်ကုန်သည်။ အဿု၊ ဖြစ်ကုန်ရာ၏။ သမ္ဗာ၊ ကောင်းစွာ။ ပရိသေဒိတာနိ၊ ထက်ဝန်းကျင်မှရံခါရံခါကြက်၏ အငွေကို ယူစေအပ်ကုန်သည်။ အဿု၊ ဖြစ်ကုန်ရာ၏။ သမ္ဗာ၊ ကောင်းစွာ။ ပရိဘာဝိ တာနိ၊ ထက်ဝန်းကျင်မှ ရံခါရံခါကြက်အနံ့ဖြင့် ထုံစေအပ်ကုန်သည်။ အဿု၊ ဖြစ်ကုန်ရာ၏။ ကိက္ခဝေ၊ ရဟန်းတို့၊ တဿာကုက္ကုဒီယာ၊ ထိုကြက်မ အားမေငါ၏။ ကုက္ကုဒုပေါတကာ၊ ကြက်သူငယ်တို့သည်။ ပါဒနသိခါ ယဝါ၊ ခြေသည်များဖြင့်လည်းကောင်း၊ ခေတုဏ္ဍကေန၊ နှုတ်သီးများဖြင့် လည်းကောင်း၊ အဏ္ဍကောသံ၊ ဥခွံကို၊ ပဒါလေတွာ၊ ဖောက်ခွဲ၍၊ သောတ္ထိ နာ၊ ချမ်းသာသဖြင့်၊ အဘိနိန္ဒြိန္ဒေယျံ၊ ပေါက်ကုန်မှုကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိဝေ၊ ဤသို့၊ ဣန္ဒြိယံ၊ အလိုသည်။ ကိဉ္စာပိဥပ္ပဇ္ဇေယျ၊ အကယ်၍ဖြစ်ငြားနံ့၊ အထခေါ၊ ထိုသို့ဖြစ်ငြားသော်လည်း၊ တေကုက္ကုဒု ပေါတကာ၊ ထိုကြက်သူငယ်တို့သည်။ ပါဒနသိခါယဝါ၊ ခြေသည်များဖြင့် လည်းကောင်း၊ ခေတုဏ္ဍကေနခါ၊ နှုတ်သီးများဖြင့်လည်းကောင်း၊ အဏ္ဍ ကောသံ၊ ဥခွံကို၊ ပဒါလေတွာ၊ ဖောက်ခွဲ၍၊ သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ အဘိနိန္ဒြိန္ဒေယျံ၊ ပေါက်ခြင်းငှါ၊ ဘဗ္ဗာဝ၊ ထိုက်ကုန်သည်သာလျှင်တည်း။ တံ၊ ထိုချမ်းသာသဖြင့်ပေါက်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်း ကြောင့်နည်း၊ ကိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ကုက္ကုဒီယာ၊ အမိဖြစ်သောကြက်မသည်။ အဏ္ဍာနိ၊ အဥတို့သည်။ သမ္ဗာ၊ ကောင်းစွာ။ အမိသယိတာနိ၊ အတောင်ကိုဖြန့်၍အထက်၌ဝပ်အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သမ္ဗာ၊ ကောင်းစွာ။ ပရိသေဒိတာနိ၊ ထက်ဝန်းကျင်မှရံခါရံခါ ကြက်၏ အငွေကိုယူစေ အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တမ္ဗာ၊ ကောင်းစွာ။ ပရိဘာဝိတာနိ၊ ထက်ဝန်းကျင်မှရံခါရံခါကြက်၏အနံ့ဖြင့်ထုံ အပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တထာတသ္မာ၊ ထိုကြောင့်၊ သောတ္ထိနာ ချံသာသဖြင့်၊ အဘိနိန္ဒြိန္ဒေယျံ၊ ပေါက်ခြင်းငှါ၊ ဘဗ္ဗာသေယျထာပိ၊ ထိုက် ကုန်သကဲ့သို့၊ ကိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ ဘာဝနံ၊ ဘာဝနာကို၊ အနုယုတ္တဿ၊ အားတုတ်သည်ဖြစ်၍၊ ဝိဟရတော၊ နေသော၊ ကိက္ခုဒေနာ၊ ရဟန်းအားမေငါ၏၊ ဝိတ္တံ၊ ဝိတ်သည်။ အနုပါဒါယ၊ တဗျာဒိဗ္ဗိ အားဖြင့်ကရံတရသောအာရုံကိုမစွဲလမ်းမှု၍၊ အာဘဝေဟိ၊ အာသဝေါ တရားတို့မှ၊ ဝိရုဇ္ဈေယျ၊ လွတ်ရမှုကား၊ အဟောဝတ၊ ကောင်းလေစွ၊ ဣတိ

ဝေံ၊ ဤသို့၊ ဣန္ဒြာ၊ အလိုသည်။ ကိပ္ပာဝိနုဥပ္ပဇ္ဇေယျ၊ အကယ်၍မဖြစ်ငြားအံ့၊ အထခေါ၊ ထိုမဖြစ်ငြားသော်လည်း၊ အဿဘိက္ခုနော၊ ထိုရဟန်း၏၊ ပိတ္တံ၊ စိတ်သည်၊ အနုပဒါယ၊ တဏှာဒိဋ္ဌိအားဖြင့် တစုံတခုသော အာရုံကုံမစွဲ ထမ်းမှု၍၊ အာသဝေတိ၊ အာသဝေါတရားတို့မှ၊ ဝိရုပ္ပတိ၊ လွတ်၏၊ တံ၊ ထိုသို့ လွတ်ခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဓမ္မာနံ၊ တရားတို့၏၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်ကြောင့်တည်း၊ ဣတိ၊ ဤသို့၊ ဝေနိယံ၊ ဆိုအပ်သည်၊ အဿ၊ ဖြစ်ရာ၏၊ ကိဿ၊ အဘယ်တရား၏၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏ အဖြစ်ကြောင့်၊ ဝိရုပ္ပတိ၊ လွတ်သနည်း၊ စထန္တံ၊ လေးပါးကုန်သော၊ သတိပဋ္ဌာနာနံ၊ သတိပဋ္ဌာနတို့၏၊ (ပ)၊ အဂိယသ၊ မြတ်သော၊ အဋ္ဌဇီကဿ၊ ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော၊ မဂ္ဂဿ၊ မဂ်၏၊ ဘာဝိတတ္တာ၊ ပွားစေအပ်သည်၏အဖြစ်ကြောင့်၊ ဝိရုပ္ပတိ၊ လွတ်၏၊ ဘိက္ခုဝေ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဖလဂဏှဿဝါ၊ ထက် သမား၏ ထည်းကောင်း၊ ဖလဂဏှန္တေဝါထိကဿဝါ၊ ထက်သမား၏ တပည့်၏လည်းကောင်း၊ ဝါထိဇေ၊ ဝဲကွပ်ရိုးသည်၊ ဒိယန္တေ၊ ကုန်သည်ရှိ သော၊ အင်္ဂုသပဒါနိ၊ ထက်ချောင်းရာတို့သည်၊ ဒိဿန္တိ၊ ထက်ကုန်၏၊ အဿ၊ ထိုထက်သမားဆရာ၏တပည့်အား၊ အင်္ဂုယပဒံအင်္ဂုယပဒေ၊ ထက်ချောင်း ရာနှိုက်၊ အဇ္ဈယနေ၊ မေငါ၏၊ ဝါထိဇေ၊ ဝဲကွပ်ရိုး၏၊ ဧက္ကံဝါ၊ ဤမျှ လောက်သောဝဲကွပ်ရိုးသည်လည်း၊ ဒီတံ၊ ကုန်ပြီ၊ တိယျော၊ ယမန်နေ၊ ဧက္က ကံဝါ၊ ဤမျှလောက်သောဝဲကွပ်ရိုးသည်လည်း၊ ဒီတံ၊ ကုန်ပြီ၊ ပရေ၊ ယမန်နေ၊ မှတပါးသောရှေးဖြစ်သောနေ၌၊ ဧက္ကံဝါ၊ ဤမျှလောက်သော ဝဲကွပ်ရိုး သည်လည်း၊ ဒီတံ၊ ကုန်ပြီ၊ ဣတိဝေံ၊ ဤသို့၊ ဥာတံ၊ ထိသောဥာတံသည်၊ နောစဟောတိ၊ ဖြစ်လည်းမဖြစ်၊ အထခေါ၊ ထိုသို့မဖြစ် သော်လည်း၊ အဿ၊ ထိုထက်သမားဆရာထက်သမားဆရာ၏ တပည့်အား၊ ဒိဿ၊ ကုန်ပြီသောဝဲကွပ်ရိုး၌၊ ဒီတန္တေ၊ ကုန်ပြီသောဝဲကွပ်ရိုးဟူ၍သာလျှင်၊ ဥာတံ၊ ထိသောဥာတံသည်၊ ဟောတိသေယျထာဝိ၊ ဖြစ်သကဲ့သို့၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဝေမေဝေေါ၊ ဤအတူသာလျှင်၊ ဘာဝနံ၊ ဘာဝနာကို၊ အနု ယုတ္တဿ၊ အားထုတ်သည်ဖြစ်၍၊ ဝိဟရေတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်း အား၊ အဇ္ဈယနေ၊ မေငါ၏၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ဧက္ကံဝါ၊ ဤမျှလောက်သောအာသဝေါတရားသည်မူလည်း၊ ဒီတံ၊ ကုန်ပြီ၊ တိယျော၊ ယမန်နေ၊ ဧက္ကံဝါ၊ ဤမျှလောက်သောအာသဝေါတရား သည်လည်း၊ ဒီတံ၊ ကုန်ပြီ၊ ပရေ၊ ယမန်နေမှတပါးသော ရှေးဖြစ်သောနေ၌၊ ဧက္ကံဝါ၊ ဤ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ဗျူဟာသောသောအာသဝေါတရားသည်လည်း၊ ဝိတံ၊ ကုန်ပြီး၊ ဣတိဝေံ၊ ဤသို့၊ ဥာတံ၊ ထိသောဥာတံသည်၊ ကိဉ္ဇာဝိနဟောတိ၊ အကယ်၍မဖြစ်အံ့၊ အထေခေါ၊ ထိုသို့မဖြစ်သော်လည်း၊ အသာဘိက္ခုနော၊ ထိုရဟန်းအား၊ ဝိတော၊ ကုန်ပြီး သောအာသဝေါတရား၌၊ ဝိတောန္တော၊ ကုန်ပြီးသော အာသဝေါတရားဟူ၍ သာလျှင်၊ ဥာတံ၊ ထိသောဥာတံသည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သေယျထာဝိ၊ ဥပမာမည်သည်ကား၊ ဝေတ္တဗန္ဓာယ၊ ကြိမ်ဖြင့် ဖွဲ့အပ်သော၊ ဆမာသာနိ၊ ခြောက်လတို့ပတ်လုံး၊ ဥဒကေ၊ သရဒ္ဓရာနေ၌၊ ပရိယာယ၊ ထိုမှ ဤမှလူး၊ စာသွားထာသော၊ ဟေမန္တိကေ၊ ဆောင်းဥက္ကဋ္ဌ၊ ထလံ၊ ကျည်းထက် သို့၊ ဥက္ကိတ္တာယ၊ ထင်ထားအပ်သော၊ သာမန္နိကာယ၊ သရဒ္ဓရာသို့သွားရာ ဖြစ်သော၊ နာဝါယ၊ ဝေဇ္ဇ၏၊ ဝါတာတပပရေတာနိ၊ လေနေပူတို့သည် နှိပ်စက် အပ်ကုန်သော၊ ဗန္ဓာနိ၊ အကြိမ်အဖွဲ့တို့သည်၊ ဟေန္တိ၊ ဖြစ်ကုန်၏၊ ထာနိ ဗန္ဓာနိ၊ ထိုကြိမ်အဖွဲ့တို့သည်၊ ပါဝုဿကေန၊ သည်းထန်စွာရွာသော၊ မေ ဝေဓန၊ ခိုဗားသည်၊ အဘိဝုဠာနိ၊ လွန်စွာရွာအပ်ကုန်သည်ဖြစ်၍၊ အပ္ပကထိ ခေနေဝ၊ မငြိုငြင်သဖြင့်သာလျှင်၊ ပရိဟာယန္တိ၊ သေယျထာဝိ၊ မြဲမြံသည်၏ အဖြစ်မှဆုတ်နှစ်ကုန်သကဲ့သို့၊ ပုတိကာနိ၊ ဆွေးမြည့်ကုန်သည်၊ ဘဝန္တိ သေယျထာဝိ၊ ဖြစ်ကုန်သကဲ့သို့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝေမေဝခေါ၊ ဤအတူ သာလျှင်၊ ဘာဝနံ၊ ဘာဝနာကို၊ အနုယုတ္တဿ၊ အားထုတ်သည်ဖြစ်၍၊ ဝိဟ ရတော၊ နေသော၊ ဘိက္ခုနော၊ ရဟန်းအား၊ အပ္ပကထိခေနေဝ၊ မငြိုငြင်သဖြင့် သာလျှင်၊ သညောဇနာနိ၊ သံယောဇဉ်တို့သည်၊ ပရိပ္ပဿန္တန္တိ၊ ငြိမ်းကုန်၏၊ ပုတိကာနိ၊ ဆွေးမြည့်ကုန်သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်မူ၏ ။

သတ္တမသုတ်ပြီး၏။

ဘန္တေ၊ အရှင်ထုရားကဿပ၊ ဣဒံသုတ္တံ၊ ဤအင်္ဂုတ္တေပမသုတ်ကို၊ မေမယာ၊ အကျွန်ုပ်အာနန္ဒာသည်၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ သဗ္ဗခါ၊ မျက်မှောက်တော်၌၊ ဝေံ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ ကိံ သုတံ၊ အဘယ်သို့ ကြားအပ်ပါသနည်း၊ ကေံ၊ တပါးသော၊ သမယံ၊ အခါ၌၊ ဘဂဝါ၊ မြတ်စွာ ဘုရားသည်၊ ကောသလေသု၊ ကောသလတိုင်းတို့၌၊ မဟတေ၊ များစွာသော၊ ဘိက္ခုလံ၊ ဆေးနု၊ ရဟန်းအပေါင်းနှင့်၊ သဒ္ဓိံ၊ တကွ၊ စာရိကံ၊ ဒေသစာရိတ္တံ လည်ခြင်းငှါ၊ စရတိ၊ ကြွသွားတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဒ္ဓါ နမဂ္ဂပ္ပနိပန္နော၊ အခွန်ရှည်သောခရီးသို့ ကြွတော်မူသည်ရှိသော်၊ အညတရ

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၀၁

ထို့ အမှတ်မရှိသော၊ ပဒေသေ၊ အရပ်၌၊ အာဒိတ္တံ၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတံ၊ အလျှုံးပြောင်ပြောင် တောက်ထောင်သော၊ သဇောတိဘူတံ၊ မီးတောက်၊ မီးလျှံနှင့်တကွသော၊ မဟန္တံ၊ ကြီးစွာသော၊ အဂ္ဂိခန္ဓံ၊ မီးပုံကြီးကို၊ အဒ္ဓသခေါ မြင်သည်သာလျှင်တည်း၊ ဒိတ္တာနု၊ မြင်သောကြောင့်၊ ဘဂဝါ၊ မြတ်စွာဘုရား သည်၊ မဂ္ဂါ၊ ခရီးမှ၊ ဩက္ကမ္မ၊ ဖဲ၍၊ အညတသတ္တိံ၊ အမှတ်မရှိသော၊ ရုက္ခမူ ယေ၊ သစ်ပင်ရင်း၌၊ ပညတ္တေ၊ ခင်းထမ်းအပ်သော၊ အာသနေ၊ နေရာ၌၊ နိသိဒ္ဓိ၊ ထိုင်နေတော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ နိသဇ္ဇခေါ၊ ထိုင်နေတော် မူပြီး၍သာလျှင်၊ ဘိက္ခု၊ ရဟန်းတို့ကို၊ အာမန္တေထိ၊ မိန့်တော်မူ၏၊ ကိံ အာမန္တေထိ၊ အဘယ်သို့မိန့်တော်မူသနည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တုဌေ၊ သင်တို့သည်၊ အာဒိတ္တံ၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတံ၊ အလျှုံးပြောင်ပြောင် တောက်ထောင်သော၊ သဇောတိဘူတံ၊ မီးတောက်၊ မီးလျှံနှင့်တကွဖြစ်သော၊ အရံ၊ ဤအမည်ရှိသော၊ မဟန္တံ၊ ကြီးစွာသော၊ အဂ္ဂိခန္ဓံ၊ မီးပုံကြီးကို၊ ပဿတ နောပဿထနု၊ မြင်ကြကုန်၏လော၊ ဣတိ၊ ဤသို့၊ အာမန္တေထိ၊ မိန့်တော်မူ၏ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံ၊ ဤမြင်သည်မှန်ပါကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ယျောက်ကြကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ မယာ၊ ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တုဌေ၊ သင်တို့သည်၊ ကိံ မညထ၊ အဘယ်သို့အောက်မေ့ကုန် သနည်း၊ အာဒိတ္တံ၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတံ၊ အလျှုံးပြောင်ပြောင်တောက် ထောင်သော၊ သဇောတိဘူတံ၊ မီးတောက်၊ မီးလျှံနှင့်တကွသော၊ အရံ၊ ဤအမည်ရှိသော၊ မဟန္တံ၊ ကြီးစွာသော၊ အဂ္ဂိခန္ဓံ၊ မီးပုံကြီးကို၊ အာလိင်္ဂေတွာ၊ ဘက်၍၊ ယံဥပနိသိဒ္ဓေယျဝါ၊ အကြင်အနီး၌မူလည်း ထိုင်နေရာ၏၊ ယံဥပ နိပ္ပဇ္ဇေယျဝါ၊ အကြင်အနီး၌ မူလည်း အိပ်ရာ၏၊ ရုဒုထလုနဟတ္ထပါဒံ၊ နူးညံ့ သောထက်ခြေရှိသော၊ ဝတ္တိယကတ္တံ၊ မင်းမျိုး၌ဖြစ်သော သတို့သမီးကို ထည်းကောင်း၊ ဗြာဟ္မထကတ္တံ၊ ပုဏ္ဏားမျိုး၌ဖြစ်သော သတို့သမီးကို ထည်း ကောင်း၊ ဂဟပတိကတ္တံ၊ သူကြွယ်မျိုး၌ဖြစ်သော သတို့သမီးကို ထည်း ကောင်း၊ အာလိင်္ဂေတွာ၊ ဖက်၍၊ ယံဥပနိသိဒ္ဓေယျဝါ၊ အကြင်အနီး၌ မူလည်း ထိုင်နေရာ၏၊ ယံဥပနိပ္ပဇ္ဇေယျဝါ၊ အကြင်အနီးမူလည်း အိပ်ရာ၏၊ တေသု၊ ထိုနှစ်ပါးသော ရဲရဲဦးသောကြီးစွာသော မီးပုံကြီးကိုဖက်၍ အနီး၌ မှီ၍ ထိုင်နေခြင်းအနီးသို့ကပ်၍ အိပ်ခြင်းနူးညံ့ပျိုချသော ထက်ခြေရှိသော မင်းမျိုးဖြစ်သော သတို့သမီးသည်ကို ထည်ဖက်၍ အနီး၌မှီ၍ ထိုင်နေခြင်း အနီးသို့ကပ်၍ အိပ်ခြင်းတို့တွင်၊ ကတမံ၊ အဘယ်သည်သာလျှင်၊ ဝရံခေါ၊

ကောင်းမြတ်သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာ
 တုနား၊ ရုဒ္ဓထလုနဟတ္ထပါဒိန္နုးညံသောထက်ခြေရှိသော၊ ခတ္တိယကညံဝါ၊
 မင်းမျိုး၌ဖြစ်သောသတို့သွီးကို လည်းကောင်း၊ ဗြာဟ္မဏကညံဝါ၊ ဝုတ္တုဒ္ဓား
 မျိုး၌ဖြစ်သောသတို့သွီးကိုလည်းကောင်း၊ ဂဟပတိကညံဝါ၊ သူကြွယ်မျိုး
 ၌ဖြစ်သောသတို့သွီးကို လည်းကောင်း၊ အာလိင်္ဂေတွာ၊ ဖက်၍၊ ယံဥပနိ
 သိဒေယျဝါ၊ အကြင်အနီး၌ မူလည်း ထိုင်နေရာ၏၊ ယံဥပနိပုဇ္ဇေယျဝါ၊
 အကြင်အနီး၌ မူလည်းအိပ်ရာ၏၊ တေဒေဝ၊ ဤအနီး၌ ထိုင်နေခြင်းအနီး၌
 အိပ်ခြင်းသည်သာလျှင်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘန္တေ၊ မြတ်စွာတုနား၊ အာ
 ဒိတ္တံ၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတံ၊ အလျှော်ပြောင်ပြောင် တောက်ထောင်သော၊
 သဇောတိဘူတံ၊ မီးတောက်မီးလျှော်နှင့်တကွသော၊ အရံ၊ ဤအမည်ရှိသော၊
 မဟန္တံ၊ ကြီးစွာသော၊ သဂ္ဂိခန္ဓံ၊ မီးပုံကို၊ အာလိင်္ဂေတွာ၊ ဖက်၍၊ ယံဥပနိသိ
 ဒေယျဝါ၊ အကြင်အနီး၌ မူလည်းထိုင်နေရာ၏၊ ယံဥပနိပုဇ္ဇေယျဝါ၊ အကြင်
 အနီး၌မူလည်းအိပ်ရာ၏၊ ဧတံ၊ ဤအနီး၌ထိုင်နေခြင်းအနီး၌အိပ်ခြင်းသည်၊
 ဒုက္ခံ၊ ဘိဒုက္ခံ၊ ခဝ၊ ဆင်းရဲ သည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဂျော့က်
 ကုန်၏၊ သိက္ခဝေ၊ ရဟန်းတို့၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါတုနားသည်၊ အာ
 ရောစယာမိ၊ ကြားတော်မူအံ့၊ သိက္ခဝေ၊ ရဟန်းတို့၊ ဝေါ၊ သင်တို့အား၊ အဟံ၊
 ငါတုနားသည်၊ ပဗ္ဗိဝေဒယာမိ၊ သိစေတော်မူအံ့၊ ယထာယောဒုသသိလော၊
 အကြင်ဒုသိလပုဂ္ဂိုလ်သည်၊ အာဒိတ္တံ၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတံ၊ အလျှော်
 ပြောင်ပြောင် တောက်ထောင်သော၊ သဇောတိဘူတံ၊ မီးတောက်မီးလျှော်နှင့်
 တကွသော၊ အရံ၊ ဤအမည်ရှိသော၊ မဟန္တံ၊ ကြီးစွာသော၊ အဂ္ဂိခန္ဓံ၊ မီးပုံ
 ကြီးကို၊ အာလိင်္ဂေတွာ၊ ဖက်၍၊ ယံဥပနိသိဒေယျဝါ၊ အကြင်အနီး၌မူလည်း
 ထိုင်နေရာ၏၊ ယံဥပနိပုဇ္ဇေယျဝါ၊ အကြင် အနီး၌မူလည်း အိပ်ရာ၏၊
 တေဒေဝ၊ ဤအနီး၌ရှိ၍ထိုင်နေခြင်းအနီး၌ရှိ၍ အိပ်ခြင်းသည်သာလျှင်၊ ပါပ
 ဓမ္မေ၊ ယုတ်မာသောသဘောရှိသော၊ အသုစိန္နော၊ မစင်ကြယ်သော၊
 သင်္ကံ၊ သာရသမာရဿ၊ သူတပါးတို့သည်ရှုံ့ရှာအပ်သော အကျင့်ရှိသော၊
 ပဗ္ဗိစ္ဆန္တံ၊ ကမ္မန္တဿ၊ ဖုံးလွှမ်း အပ်သော မကောင်းမှုကံ ရှိသော၊ အသ
 မဏဿ၊ ရဟန်းမဟုတ်ဘဲလျက်၊ သမဏပဗ္ဗိဉ္ဇဿ၊ ရဟန်းဟု ဝန်ခံသော၊
 အဗြဟ္မစာရိဿ၊ မြတ်သော အကျင့်မရှိဘဲလျက်၊ ဗြဟ္မစာရိ ပဗ္ဗိဉ္ဇဿ၊
 ငါမြတ်သော အကျင့်ရှိ၏ဟု ဝန်ခံသော၊ အန္တောပူတိကဿ၊ အတွင်း၌
 ကိလေသာတည်းဟူသောအုပ်ရှိသော၊ အဝသုတဿ၊ ကိလေသာတည်း
 ဟူသောရိပ်းဖြင့်စွတ်သော၊ ကသမ္ပူကဇာတဿ၊ ဖြစ်သောကိလေသာ

သတ္တကနိပါတ်နုတိယပစ္ဆာသက-၇-မဟာဝဂ်၊ ၂၀၃

တည်းဟူသော အမှိုက်ရှိသော၊ တဿဒုသထိဿ၊ ထိုသီလမရှိသော ပုဂ္ဂိုလ်အား၊ ဝရံ၊ ကောင်းမြတ်သည်မည်၏။ တံ၊ ထိုကောင်းမြတ်၏ဟုဆိုခြင်းသည်။ ကိဿဒဟတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သော၊ ထိုသီလမရှိသောပုဂ္ဂိုလ်သည်၊ တတောဒိဒါနိ၊ ထိုအနီး၌ရှိ၍ထိုင်နေခြင်းအနီး၌ရှိ၍အိပ်ခြင်းဟူသော အကြောင်းကြောင့်၊ မရထံဝါ၊ သေခြင်းသို့လည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏။ မရထံမတ္တံ၊ သေထောက်ရုံမျှသော၊ ဒုက္ခံ၊ ဆင်းရဲသို့လည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏။ တပ္ပက္ခယ၊ ထိုရောက်ခြင်းဟူသောအကြောင်းကြောင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ နုတ္တေဝဥပပစ္စေယျ၊ ကပ်၍ဖြစ်သည် သာလျှင်တည်း၊ တသ္မာ၊ ထိုကြောင့်၊ ဝရံ၊ ကောင်းမြတ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဝါပဓမ္မော၊ ယုတ်မာသောသဘောရှိသော၊ အသုစိ၊ မစင်ကြယ်သော၊ သင်္ကံဿရသမာစာရော၊ သူတပါးတို့သည်ရှုံရှာအပ်သော အကျင့်ရှိသော။(ပ)။ ကသမ္ပူကဇာတော၊ ဖြစ်သော ကိလေသာတည်းဟူသော အမှိုက်ရှိသော၊ ဒုသထိဿော၊ သီလမရှိသော၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ရဒုတလုနဟတ္ထပါဒိန္နုညံပျိုနုသောထက်ခြေရှိသော ခတ္တိယကညံ၊ မင်းမျိုး၌ဖြစ်သော သတို့သမီးကိုလည်းကောင်း၊ ပြာဟူထကညံ၊ ပုဏ္ဏားမျိုး၌ဖြစ်သော သတို့သမီးကိုလည်းကောင်း၊ ဂဟပတိကညံဝါ၊ သူကြွယ်မျိုး၌ဖြစ်သော သတို့သမီးကိုလည်းကောင်း၊ အာလိင်္ဂေတွာ၊ လည်ဘက်၍၊ ယံဥပနိသီဒတိဝါ၊ အကြင်အနီးသို့ကပ်၍မူလည်းထိုင်နေ၏။ ယံဥပနိဉ္စတိဝါ၊ အကြင်အနီးသို့ကပ်၍မူလည်းအိပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ အဿ၊ ထိုသီလမရှိသောပုဂ္ဂိုလ်အား၊ တံ၊ ထိုကပ်၍ထိုင်ခြင်းကပ်၍အိပ်ခြင်းသည်၊ ဒိဗ္ဗရက္ကံ၊ ရှည်စွာသော ညဉ့်နေ့ပတ်လုံး၊ အဟိတာယ၊ အစီးအပွားမဲ့အထို့ငှါလည်းကောင်း၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါလည်းကောင်း၊ ဟောတိ၊ ဖြစ်၏။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ဥပပစ္စတိ၊ ကပ်၍ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ မယာ၊ ငါတုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို၊ တုဌေ၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

သင်တို့သည်၊ ကိံမဉ္ဇထ၊ အဘယ်သို့အောက်ခေ့ကုန်သနည်း၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊ ဒဠ္ဗာယ၊ မြဲမြံသော၊ ဝါလရန္တုယာ သားမြီးကြီးဖြင့်၊ ဥဘော၊ နှစ်ဘက်ကုန်သော၊ ဇယေံ၊ မြင်းခေါင်းတို့ကို၊ ဝေဠေတွာ၊ ရပ်ပတ်၍၊ ယံစံံသယျ၊ အကြင်ပွတ်တိုက်ရာ၏၊ သာဝါလ ရန္တု၊ ထိုသားမြီးကြီးသည်၊ ဆဝိံ၊ အပေါ်ရေကို၊ ဆိန္ဓယျ၊ ဖြတ်ရာ၏၊ ဆဝိံ၊ အပေါ်ရေကို၊ ဆေတွာ၊ ဖြတ်၍၊ စံံ၊ အရေထူကို၊ ဆိန္ဓယျ၊ ဖြတ်ရာ၏၊ စံံ၊ အရေထူကို၊ ဆေတွာ၊ ဖြတ်၍၊ ဝံသံ၊ အသားကို၊ ဆိန္ဓယျ၊ ဖြတ်ရာ၏၊ ဝံသံ၊ အသားကို၊ ဆေတွာ၊ ဖြတ်၍၊ နှာရုံ၊ အကြောကို၊ ဆိန္ဓယျ၊ ဖြတ်ရာ၏၊ နှာရုံ၊ အကြောကို၊ ဆေတွာ၊ ဖြတ်၍၊ အဋ္ဌိံ၊ အရိုးကို၊ ဆိန္ဓယျ၊ ဖြတ်ရာ၏၊ အဋ္ဌိံ၊ အရိုးကို၊ ဆေတွာ၊ ဖြတ်၍၊ အဋ္ဌိမိဉ္စံ၊ ရိုးတွင်းခြင်ဆီကို၊ အာဟရ၊ ထိ၍၊ တိဠေ ယျ၊ တည်ရာ၏၊ ခတ္ထိယမဟာသာဏာနံဝါ၊ မင်းမျိုးဖြစ်သောများဖြစ်သော ဥက္ကာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ပြာဟ္မဏမဟာသာဏာနံဝါ၊ ပုဏ္ဏား မျိုးဖြစ်သောများဖြစ်သော ဥက္ကာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ ဂဟ ပတိမဟာသာဏာနံဝါ၊ သူကြွယ်မျိုးဖြစ်သောများဖြစ်သော ဥက္ကာနှစ်ရှိသော သူတို့၏လည်းကောင်း၊ အဘိဝါဒနံ၊ ရှိခိုးခြင်းကို၊ ယံသာဒိယေယျ၊ အကြင် သာယာရာ၏၊ တေသု၊ ထိုနှစ်ပါးသောသားမြီးကြီးတို့ဖြင့်မြင်းခေါင်းနှစ်ဖက် တို့ကိုရပ်၍ပွတ်တိုက်ခြင်းမင်းမျိုးဖြစ်သောများဖြစ်သော ဥက္ကာနှစ်ရှိသော သူအစရှိသူတို့၏ရှိခိုးခြင်းကိုသာယာခြင်းတို့တွင်၊ ကတဓံ၊ အဘယ်သည် လျှင်၊ ဝရံ၊ ခေါ်ကောင်း၊ မြတ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိံ၊ မေးတော်မူ၏၊ ဘန္တေ မြတ်စွာဘုရား၊ ခတ္ထိယမဟာသာဏာနံဝါ၊ မင်းမျိုးဖြစ်သောများဖြစ်သော ဥက္ကာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ပြာဟ္မဏမဟာသာဏာနံဝါ၊ ပုဏ္ဏား မျိုးဖြစ်သောများဖြစ်သော ဥက္ကာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဂဟပတိ မဟာသာဏာနံဝါ၊ သူကြွယ်မျိုးဖြစ်သော များဖြစ်သော ဥက္ကာနှစ်ရှိသော သူတို့၏လည်းကောင်း၊ အဘိဝါဒနံ၊ ရှိခိုးခြင်းကို၊ ယံသာဒိယေယျ၊ အကြင် သာယာရာ၏၊ တေဒေဝ၊ ဤရှိခိုးခြင်းကိုသာယာခြင်းသည်သာလျှင်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊ ဒဠ္ဗာယ၊ မြဲမြံသော၊ ဝါလရန္တုယာ၊ သားမြီးကြီးဖြင့်၊ (ပ)၊ ယံစံံသယျ၊ အကြင် ပွတ်တိုက်ရာ၏၊ အဋ္ဌိမိဉ္စံ၊ ရိုးတွင်းခြင်ဆီကို၊ အာဟရ၊ ထိ၍၊ တိဠေယျ၊ တည်ရာ၏၊ တေံ၊ ဤထည်ခြင်းသည်၊ ဒုက္ခံ၊ ဆင်းရဲသည်သာလျှင်လည်း၊ ဣတိ၊ ဤသို့၊ အဝေါ၊ စ၊ လျှောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာယောသဘာဝေ၊ အကြင်မဘောက်မပြန်ဟုတ်မှန်သော

သတ္တကနိပါတ်ဒုတိယဝဂ္ဂသက-၇-မဟာဝဂ်၊ ၂၀၅

သဘောသည်။ အတ္ထိဂါရိန္ဒါ၊ တံသဘာဝံ၊ ထိုမဘောက်မပြန်ဟုတ်မှန်သော သဘောကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါထုရားသည်။ အာရောစယာမိ၊ ကြားတော်မူအံ့၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ယထာယောသဘာဝေါ၊ အကြင် မဘောက်မပြန်ဟုတ်မှန်သောသဘောသည်။ အတ္ထိဂါရိန္ဒါ၊ တံသဘာဝံ၊ ထို မဘောက်မပြန် ဟုတ်မှန်သော သဘောကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါထုရားသည်။ ပရိဝေဒယာမိ၊ ဝိစေအံ့၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောက်ျားသည်။ ဓဋ္ဌာယ၊ မြဲမြံသော၊ ဝါထရဇ္ဈယာ၊ သားမြီးကြီးဖြင့်၊ ဥဘော နှစ်ဖက်ကုန်သော၊ ဇေဗံ၊ မြင်ခေါင်းကို၊ ဝေဋ္ဌေတွာ၊ ရစ်ပတ်၍၊ (ပ)၊ အဗ္ဗိဗ္ဗိ ခိုးတွင်းခြင်ဆီကို၊ အာဟာဂ္ဂ၊ ထိ၍၊ ယံတိဋ္ဌေယျ၊ အကြင်တည်ရာ၏၊ ဝေ ဒေဝ၊ ဤတည်ခြင်းသည်သာလျှင်၊ (ပ)၊ ကသမ္ပူဇာတဿ၊ ဖြစ်သော ကိလေသာတည်းဟူသော အမှိုက်ရှိသော၊ ဒုယိထဿ၊ ဝိလမရှိသော ပုဂ္ဂိုလ်အား၊ ဝရီကောင်းမြတ်၏၊ တံ၊ ထိုကောင်းမြတ်၏ဟုဆိုခြင်းသည်။ ကိဿဟေထု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သောပုရိသော၊ ထိုယောက်ျားသည်။ တထော နိဒါနံ၊ ထိုထည့်ခြင်းဟူသော အကြောင်းကြောင့်၊ မရတံဝါ၊ သေခြင်းသို့ ထည်း၊ နိဂဇ္ဈေယျ၊ ရောက်ရာ၏၊ မရတမတ္တိ၊ သေလောက်ရုံမျှသော၊ ဒုက္ခံ ဝါ၊ ဆင်းရဲသို့ထည်း၊ နိဂဇ္ဈေယျ၊ ရောက်ရာ၏၊ တပ္ပပ္ပယာ၊ ထိုရောက်ခြင်း ဟူသောအကြောင်းကြောင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်း ကြောင့်၊ မရတံ၊ သေသည်မှ၊ ပရိ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး ၍ကျရာဖြစ်သော၊ နိရယံ၊ ခဲသို့၊ နုတွေဝဥပပဇ္ဇေယျ၊ ကပ်၍မဖြစ်ရာသည် သာလျှင်တည်း၊ ဝိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဒုယိထော၊ ဝိလမရှိ သော၊ (ပ)၊ ကသမ္ပူဇာတော၊ ဖြစ်သော ကိလေသာတည်းဟူသော အမှိုက် ရှိသော၊ သောပုရိသော၊ ထိုယောက်ျားသည်။ ဝတ္တိယမဟာသာထာနံဝါ၊ မင်းမျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိသောသူတို့၏ ထည်းကောင်း၊ ဗြာဟ္မဏ မဟာသာထာနံဝါ၊ ပုဂ္ဂိုလ်မျိုး ဖြစ်သော များမြတ်သော ဥစ္စာ နှစ်ရှိသောသူတို့၏ ထည်းကောင်း၊ ဝဂဟပတိမဟာ သာထာနံဝါ၊ သူကြွယ် မျိုးဖြစ်သော များမြတ်သော ဥစ္စာရှိသောသူတို့၏ ထည်းကောင်း၊ အတိ ဝါဒနံ၊ ရှိခိုးခြင်းကို၊ ယဉ္ဇသာဒိယေယျ၊ အကြင်ကြောင့်ထည်း သာယာ ရာ၏၊ ဝိက္ခဝေ၊ ရဟန်းတို့၊ တံ၊ ထိုသို့သာယာ ခြင်းသည်၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသော ညဉ့်နေ့ပတ်လုံး၊ အဟံတာယ၊

အစီးအပွားမဲ့ အထို့ငှါ လည်းကောင်း၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါလည်း
 ကောင်း၊ ဟောတိ၊ ဖြစ်၏။ ကာယဿ၊ ခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်ခြင်း
 ကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ မျှမ်းသာကင်းသော၊
 ဒုက္ခတိ၊ မကောင်းမှုကိုပြုသောသူတို့၏ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး
 ရှိသူဖြစ်သော၊ နိရယံ၊ ရေသို့၊ ဥပပစ္ဆတိ၊ ကပ်၍ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်း
 တို့၊ မယာ၊ ငါဘုရားသည်၊ ဝုပ္ပမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်
 စကားသည်၊ အတ္တိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို၊ တုဗ္ဗေ၊ သင်တို့သည်၊ ကိံ
 မဉ္ဇထ၊ အဘယ်သို့၊ အာကံ၊ မေ့ကုန်သနည်း၊ ဗလဝါ၊ အားရှိသော၊ ဝုရိသော၊
 ယောက်ျားသည်၊ ဧတသဓေတာယ၊ ဆီဖြင့်ကျောက်၌ သွေးအပ်သော၊
 တိဏ္ဍာယ၊ ထက်စွာသော၊ သက္ကိယာ၊ တုံမဖြင့်၊ ပစ္စောရတ္ထိံ၊ ရင်ထယ်၌၊ ယံပ
 ဟဓေယျ၊ အကြင်ထိုးဆွရာ၏၊ ခတ္တိယမဟာသာဏာနံဝါ၊ မင်းမျိုးဖြစ်သော
 များမြတ်သောဥစ္စာနှစ်ရှိသော သူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာ
 ဏာနံဝါ၊ ဝုစ္ဆားမျိုးဖြစ်သော များမြတ်သောဥစ္စာနှစ်ရှိသောသူတို့၏လည်း
 ကောင်း၊ ဂဟပတိမဟာသာဏာနံဝါ၊ သူကြွယ်မျိုးဖြစ်သောများမြတ်သော
 ဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ အဗ္ဗလိကမ္ဘံ၊ ထက်အုပ်ချီခြင်းအမှုကို
 ယံသာဒိယေယျ၊ အကြင်သာယာရာ၏။ ဧတေသု၊ ထိုနှစ်ပါးသောထက်စွာ
 သောတုံမဖြင့်ရင်ထယ်၌ထိုးဆွခြင်းမင်းမျိုးဖြစ်သောများမြတ်သောဥစ္စာနှစ်
 ရှိသောသူစသည်တို့၏ ထက်အုပ်ချီခြင်းကို သာယာခြင်းတို့တွင်၊ ကတမံ၊
 အဘယ်သျှင်၊ ဝရံနုခေါ၊ ကောင်းမြတ်သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆိံ၊ မေးတော်
 မူ၏။ တန္တေ၊ မြတ်စွာဘုရား၊ ခတ္တိယမဟာသာဏာနံဝါ၊ မင်းမျိုးဖြစ်သော
 များမြတ်သောဥစ္စာရှိသောသူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာဏာ
 နံဝါ၊ ဝုစ္ဆားမျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိသော သူတို့၏လည်း
 ကောင်း၊ ဂဟပတိမဟာသာဏာနံဝါ၊ သူကြွယ်မျိုးဖြစ်သောများမြတ်သော
 ဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ အဗ္ဗလိကမ္ဘံ၊ ထက်အုပ် ချီခြင်းအမှု
 ကို၊ ယံသာဒိယေယျ၊ အကြင်သာယာ၏။ ဧတေဓေဝ၊ ဤသာယာခြင်းသည်
 သာသျှင်၊ ဝရံ၊ ကောင်းမြတ်၏။ တန္တေ၊ မြတ်စွာဘုရား၊ ဗလဝါ၊ အားရှိ
 သော၊ ဝုရိသော၊ ယောက်ျားသည်၊ ဧတေဓေတာယ၊ ဆီဖြင့်ကျောက်၌သွေး
 အပ်သော၊ တိဏ္ဍာယ၊ ထက်စွာသော၊ သက္ကိယာ၊ တုံမဖြင့်၊ ပစ္စောရတ္ထိံ၊
 ရင်ထယ်၌၊ ယံပဟဓေယျ၊ အကြင်ထိုးဆွရာ၏။ ဧတံ၊ ဤသို့ထိုးဆွခြင်းသည်
 ဒုက္ခတိ၊ ဆင်းရဲသည်သာသျှင်လည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏
 ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာယောသဘာဝေါ၊ အကြင်မဘောက်မပြန်

သတ္တကနိပါတ်နုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၈၇

ဟုတ်မှန် သာသတောသည်။ အတ္ထိ၊ ရှိ၏။ တံသဘာဝံ၊ ထိုမတောက်မပြန်
ဟုတ်မှန်သော သဘောကို။ ဝေါ၊ သင်တို့အား။ အဟံ၊ ငါတုရားသည်။
အာရောစယာမိ၊ ကြားတော်မူအံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာယောသဘာ
ဝေါ၊ အကြင်မတောက် မပြန်သောသဘောသည်။ အတ္ထိ၊ ရှိ၏။ တံသဘာဝံ၊
ထိုမတောက် မပြန်သောသဘောကို။ ဝေါ၊ သင်တို့အား။ အဟံ၊ ငါတုရား
သည်။ ပဒိုဝေဒယာမိ၊ သိစေအံ့၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောက်ျား
သည်။ ကေလဝေတာယ၊ ဆီဖြင့်ကျောက်၌ သွေးအပ်သော၊ တိဏ္ဍာယ၊
ထက်စွာသော၊ သတ္တိယာ၊ တုံ့မဖြင့်၊ ပရွော့ချေထို့ ၊ ရင်ထယ်၌၊ ယံပဟာရေယျ၊
အကြင်ထိုးဆွရာ၏၊ ဧကဒေဝ၊ ဤထိုးဆွခြင်းသည်သာလျှင်၊ ဒုသိဝိဿ၊
သိလမရှိသော၊ (ပ)၊ ကသမ္မူဇာတဿ၊ ဖြစ်သော ကိလေသာ ဟည်း
ဟူသောအမှိုက်ရှိသော၊ တဿ၊ ထိုပုဂ္ဂိုလ်အား။ ဝရံ၊ ကောင်းမြတ်၏။ တံ၊
ထိုထို့ ကောင်းမြတ်၏ဟုဆိုခြင်းသည်။ ကိဿဟေတု၊ အဘယ်အကြောင်း
ကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟံယသ္မာ၊ အကြင်အကြောင့်၊ သောပုရိ
သော၊ ထိုယောက်ျားသည်။ ကထောနိဒါနံ၊ ထိုတွဲမဖြင့်ရင်ထယ်၌ထိုးဆွ
ခြင်းဟူသောအကြောင်းကြောင့်၊ မရဏံဝါ၊ သေခြင်းသို့လည်း၊ နိဂစ္ဆေယျ
ရောက်ရာ၏၊ မရဏမတ္တံ၊ သေသောကံရုံမျှသော၊ ဒုက္ခံဝါ၊ ဆင်းရဲသို့လည်း၊
နိဂစ္ဆေယျ၊ ရောက်ရာ၏၊ တပ္ပစ္စယာ၊ ထိုရောက်ခြင်းဟူသောအကြောင်း
ကြောင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေ
သည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုက္ခတိံ၊ မကောင်းမှုကို
ပြုသောသူတို့၏ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ
ဝေရံ၊ နုတ်ကွေ့ဝဥပပဇ္ဇေယျ၊ ကပ်၍မရောက်ရသည်သာလျှင်တည်း၊ တသ္မာ
ထိုကြောင့်၊ ဝရံ၊ ကောင်းမြတ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဒုသိ
ဝေ၊ သိလမရှိသော။ ပါပဝေဒ္ဓော၊ ယုတ်မာသောသဘောရှိသော၊ ကသမ္မူ
ဇာတော၊ ဖြစ်သောကိလေသာတည်းဟူသောအမှိုက်ရှိသော၊ သော၊ ထို
ပုဂ္ဂိုလ်သည်။ ခတ္ထိယမဟာသာဓာနံဝါ၊ မင်းမျိုးဖြစ်သောများမြတ်သော
ဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာဓာနံဝါ၊ ပုဏ္ဏား
မျိုးဖြစ်သောများမြတ်သော ဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ ဝဟ
ပတိမဟာ သာဓာနံဝါ၊ သူကြွယ်မျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိ
သောသူတို့၏လည်းကောင်း၊ အဇ္ဇလိကမ္ဘံ၊ လက်အုပ်ချီခြင်းအမှုကို၊ ဟဉ္စ
သာဒိယတိ၊ အကြင်ကြောင့်လည်း ယာယာရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
အဿ၊ ထိုသိလရှိသောပုဂ္ဂိုလ်အား။ တံဟိ၊ ထိုသာယာခြင်းသည်သာလျှင်။

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

ဒီဗာဏတ္ထံ၊ ရှည်စွာသောညဉ့်နေ့ပတ်လုံး၊ အဟိတာယ၊ အစီးအပွါးမဲ့ အလို့ငှါ
 လည်းကောင်း၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါ လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊
 ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊
 ပရံ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသော
 သူတို့၏ထားရာ ဖြစ်သော၊ ဝိနိဗ္ဗိတံ၊ ပျက်စီး၍ ကျရာဖြစ်သော၊ နိရယံ၊
 ရဲရဲသို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏၊ ဘိက္ခဝေ၊ မဟုန်းတို့၊ မယာ၊ ငါတုရားသည်၊
 ဝုပ္ပမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏၊
 တံဝစနံ၊ ထိုစကားကို၊ တုဗ္ဗေ၊ သင်တို့သည်၊ ကိံမညထ၊ အဘယ်သို့
 အောက်မေ့ကုန်သနည်း၊ ဗထဝါ၊ အားရှိသော၊ ဝုရိသော၊ ယောက်ျားသည်၊
 အာဒိတ္တေန၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတေန၊ အလျှိုပြောင်ပြောင် တောက်
 ထောင်သော၊ သဇောတိဘူတေန၊ မီးတောက်မီးလျှိုနှင့် ထကွဖြစ်သော၊
 တတ္တေန၊ ထောထောပူသော၊ အယောပဇ္ဇေန၊ သံပျားဖြင့်၊ ကာယံ၊ ကိုယ်ကို၊
 ယံသံပလိဝေဋ္ဌေယျ၊ အကြင်ရပ်ပတ်ရာ၏၊ ခတ္တိယမဟာသာဓာနံဝါ၊ မင်း
 မျိုးဖြစ်သောများမြတ်သောဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ ဖြာဟူ
 တမဟာသာဓာနံဝါ၊ ပုဏ္ဏားမျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိသော
 သူတို့၏လည်းကောင်း၊ ဂဟပတိမဟာသာဓာနံဝါ၊ သူကြွယ်မျိုးဖြစ်သော
 များမြတ်သော ဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါ
 ယုံကြည်၍လှူအပ်သော၊ စိဝရံ၊ သင်္ကန်းကို၊ ယံပရိဘုဇ္ဇေယျ၊ အကြင်သုံး
 ဆောင်ရာ၏၊ ဘေသု၊ ထိုနှစ်ပါးသောရဲရဲဦးသော သံပျားဖြင့်ကိုယ်ကိုရပ်
 ပတ်ခြင်း မင်းမျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိသော သူစသည်တို့
 ၏သဒ္ဓါယုံကြည်၍ ပေးလှူအပ်သော သင်္ကန်းကို သုံးဆောင် ခြင်းတို့တွင်၊
 ကတမံ၊ အဘယ်သည်လျှင်၊ ဝရံနုခေါ၊ ကောင်းမြတ်သနည်း၊ ဣတိ၊ ဤသို့၊
 ဝုတ္တိံ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာတုရား၊ ခတ္တိယမဟာ သာဓာနံဝါ၊
 မင်းမျိုးဖြစ်သော များမြတ်သောဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ (ပ)၊
 သဒ္ဓါဒေယျံ၊ သဒ္ဓါယုံကြည်၍ ပေးလှူအပ်သော၊ စိဝရံ၊ ကိန်းကို၊ ယံပရိဘုဇ္ဇေ
 ယျ၊ အကြင် သုံးဆောင်ရာ၏၊ တေဒေဝ၊ ဤသို့သုံးဆောင် ခြင်းသည်သာ
 လျှင်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘန္တေ၊ မြတ်စွာတုရား၊ ဗထဝါ၊ အားရှိသော၊
 ဝုရိသော၊ ယောက်ျားသည်၊ အာဒိတ္တေန၊ ရဲရဲဦးသော၊ သမ္ပဇ္ဇလိတေန၊
 အလျှိုပြောင်ပြောင် တောက်ထောင်သော၊ သဇောတိဘူတေန၊ မီးတောက်
 မီးလျှိုနှင့်ထကွသော၊ တတ္တေန၊ ထောထောပူသော၊ အယောပဇ္ဇေန၊ သံပျား
 ဖြင့်၊ ကာယံ၊ ကိုယ်ကို၊ ယံသံပလိဝေဋ္ဌေယျ၊ အကြင်ရပ်ပတ်ရာ၏၊ ထေံ၊

သက္ကကနိပါတ်နုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၀၉

ဤသို့ကိုယ်ကို ရစ်ပတ် ခြင်းသည်၊ နက္ခံတိ၊ ဆင်းရဲသည် သာသျှင်
 တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ယထာ
 ယောသဘာဝေါ၊ အကြင်မတောက် မပြန်ဟုတ်မှန်သော သဘောသည်၊
 အတ္ထိ၊ ရှိ၏၊ တံသဘာဝံ၊ ထိုမတောက်မပြန်ဟုတ်မှန်သောသဘောကို၊ ဝေါ၊
 သင်တို့အား၊ အဟံ၊ ငါတုရားသည်၊ အာရောစယာမိ၊ ကြားထော်မူအံ့၊
 ဘိက္ခုဝေ၊ ရဟန်းတို့၊ ယထာယောသဘာဝေါ၊ အကြင်မတောက်မပြန်
 ဟုတ်မှန်သောသဘောတရားသည်၊ အတ္ထိ၊ ရှိ၏၊ တံသဘာဝံ၊ ထိုမတောက်
 မပြန်ဟုတ်မှန်သော သဘောကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါတုရားသည်၊
 ဗဒိဝေဒယာမိ၊ ထိစေအံ့၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောကျ်ားသည်
 အာဒိတ္တေန၊ ရဲရဲဦးသော၊ သမ္ပန္နဇ္ဇလိတေန၊ အလျှင်ပြောင်ပြောင်ထောက်
 လောင်သော၊ သဇောတိဘူတေန၊ မီးတောက် မီးလျှံနှင့်တကွဖြစ်သော၊
 တက္ကေန၊ လောလောပူသော၊ အယောပဇ္ဇေန၊ သံပျားဖြင့်၊ ကာယံ၊ ကိုယ်ကို၊
 ယံသံပလိဝေဋ္ဌေယျ၊ အကြင်ရစ်ပတ်ရာ၏၊ ဧတဒေဝ၊ ဤရစ်ပတ်ခြင်းသည်
 သာသျှင်၊ ဒုသ္မိသဿ၊ သီသမရှိသော၊ ကသမ္ပူဇာတဿ၊ ဖြစ်သောကိလ
 သာတည်းဟူသောအမှိုက်ရှိသော၊ တဿ၊ ထိုသူအား၊ ဝရံ၊ ကောင်းမြတ်၏
 တံ၊ ထိုကောင်းမြတ်၏ ဟုဆိုခြင်းသည်၊ ကိဿဟေတု၊ အဘယ်
 အကြောင်းကြောင့်နည်း၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊
 သော၊ ထိုသီလမရှိသောပုဂ္ဂိုလ်သည်၊ တထောနိခါနံ၊ ထိုသံပျားဖြင့်ရစ်ပတ်
 ခြင်းဟူသောအကြောင်းကြောင့်၊ မရဏံ၊ ဝါ၊ သေခြင်းသို့လည်း၊ နိဂစ္ဆေ ယျ
 ရောက်ရာ၏၊ မရဏမတ္တံ၊ သေထောက်ရုံမျှသော၊ နက္ခံ၊ ဝါ၊ ဆင်းရဲသို့လည်း
 နိဂစ္ဆေ ယျ၊ ရောက်ရာ၏၊ တပ္ပစ္စယာ၊ ထိုရောက်ခြင်းဟူသော အကြောင်း
 ကြောင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေ
 သည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကို
 ပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊
 ငရဲသို့၊ နုတ္တဝဉ္စပပဇ္ဇေယျ၊ ကပ်၍မဖြစ်ရာသည်သာလျှင်တည်း၊ တသ္မာ၊
 ထိုကြောင့်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဒုသ္မိ
 ထော၊ သီသမရှိသော၊ ကသမ္ပူဇာတော၊ ဖြစ်သောကိလထာတည်းဟူသော
 အမှိုက်ရှိသော၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ခတ္တိယမဟာသာဏာနံ၊ မင်းမျိုး
 ဖြစ်သောများမြတ်သော ဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဗြာဟ္မဏ
 မဟာသာဏာနံ၊ ပုဂ္ဂိုလ်များမြတ်သောများမြတ်သောဥစ္စာနှစ်ရှိသောသူတို့
 ၏လည်းကောင်း၊ ဂဟပတိမဟာသာဏာနံ၊ သူကြွယ်မျိုးဖြစ်သောများ

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ၊

မြတ်သောဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါယံကြည်
 ၍ပေးလှူအပ်သော၊ စိဝရံ၊ သင်္ကန်းကို၊ ယဉ္ဇပရိဘုရတံ၊ အကြင်ကြောင့်
 လည်းသုံးဘောင်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အဿ၊ ထိုသူအား၊ တံတံ၊ ထိုသုံး
 ဆောင်ခြင်းသည်သာလျှင်၊ ဒီဗရတ္တံ၊ နှစ်စွာသော ညဉ့်နေ့ပတ်ထုံး၊ အဟိ
 တာယ၊ အစီးအပွားမဲ့အလိုငှါလည်းကောင်း၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါ
 လည်းကောင်း။ ဟောတိ၊ ဖြစ်၏၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ဖျက်စီး
 ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ဗရံ၊ နောက်၌၊ အပေါဟံ၊ ချင်းသာကင်း
 သော၊ ဒုက္ခတံ၊ မကောင်းမှုကိုပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊
 ဖျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ မယာ၊ ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော၊ ယံဝစနံ၊
 အကြင်စကားသည်၊ အတ္ထိရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တုဓမ္မာ၊ သင်တို့
 သည်၊ ကိံမညထ၊ အဘယ်သို့အောက်မေ့ကုန်သနည်း၊ ဗထဝ၊ အားရှိသော
 ဝုရိသော၊ ယေကျားသည်၊ တတ္တေန၊ လောလောပူသော၊ အယောသင်္ကနာ၊
 သံညှပ်ဖြင့်၊ ရခံ၊ ခံတွင်းကို၊ ဝိဝရိတွာ၊ ဖွင့်ထွက်၍၊ အာဒိတ္တံ၊ ရဲရဲညှိုးသော၊
 သမ္ပန္ဇလိတံ၊ အလျှိုပြောင်ပြောင်တောက်ထောင်သော၊ သဇောတိဘုတံ၊
 မီးတောက်မီးလျှံနှင့်တကွဖြစ်သော၊ တတ္တံ၊ ထောထောပူသော၊ အယောဂုဠံ၊
 သံတွေခဲကို၊ ရခေ၊ ခံတွင်း၌၊ ယံပက္ခိပေယျ၊ အကြင်ထည့်ရာ၏၊ တံ၊ ထိုသို့
 ထည့်ခြင်းသည်၊ တဿ၊ ထိုထည့်အပ်သောသူ၏၊ ဩဠံပိ၊ နှုတ်ခမ်းကို
 လည်း၊ ဒဟေယျ၊ ထောင်ရာ၏၊ ရခံပိ၊ ခံတွင်းကိုလည်း၊ ဒဟေယျ၊ ထောင်ရာ
 ၏၊ ဇိဝံပိ၊ သျှာကိုလည်း၊ ဒဟေယျ၊ ထောင်ရာ၏၊ ကဗ္ဗံပိ၊ ထည်ချောင်းကို
 လည်း၊ ဒဟေယျ၊ ထောင်ရာ၏၊ ဥရံပိ၊ ရင်ကိုလည်း၊ ဒဟေယျ၊ ထောင်ရာ၏၊
 အန္တံပိ၊ အူမကိုလည်းကောင်း၊ အန္တဂုဏံပိ၊ အူထိပ်ကို လည်းကောင်း၊
 အာဒါယ၊ ယူ၍၊ အဘေဘာဂံ၊ အောက်အတို့သို့၊ နိက္ခမေယျ၊ ထွက်ရာ၏၊
 ခတ္တိယမဟာသာဏာနံဝါ၊ မင်းမျိုးဖြစ်သောများမြတ်သော ဥစ္စာနှစ်ရှိသော
 သူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာသာနံဝါ၊ ဝုဏ္ဏားမျိုးဖြစ်သော
 များမြတ်သောဥစ္စာနှစ်ရှိသော၊ သူတို့၏လည်းကောင်း၊ ဂဟပတိမဟာသာ
 ထာနံဝါ၊ သူကြွယ်မျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိသော သူတို့၏၊
 လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါယံကြည်၍ ပေးလှူအပ်သော ဥစ္စာနှစ်ရှိ
 သောသူတို့၏လည်းကောင်း၊ ဝိဇ္ဇာပိတံ၊ ဆွမ်းကို၊ ယံပရိဘုရေယျ၊ အကြင်
 သုံးဆောင်ရာ၏၊ ဝေဿ၊ ထိုနှစ်ပါးသောထောထောပူသော သံညှပ်ဖြင့်
 ခံတွင်းကိုဖွင့်ထွက်၍ ရဲရဲညှိုးသောသံတွေခဲကိုခံတွင်း၌ ထည့်ခြင်းမင်းမျိုး

သတ္တကနိပါတ်ဒုတိယပဉ္စောသက-၇-မဟာဝဂ်၊ ၂၉၀

ဖြစ်သောများမြတ်သော ဥစ္စာနှစ်ရှိသော သူစသည်တို့၏ သဒ္ဓါယုံကြည်၍
 ပေးလှူအပ်သောဆွမ်းကိုသုံးဆောင်ခြင်းဟူ၍တွင်၊ ကတင်္ဂံအဘယ်သည်၊
 ဝရံနုခေါ၊ ကောင်းမြတ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊
 မြတ်စွာထုရား၊ ခတ္တိယမဟာသာသာနံဝါ၊ မင်းမျိုးဖြစ်သောများမြတ်သော
 ဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာသာနံဝါ၊ ပုစ္ဆား
 မျိုးဖြစ်သော များမြတ်သောဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ ဂဟ
 ပတိမဟာသာသာနံဝါ၊ သူကြွယ်၍ဖြစ်သောများမြတ်သောဥစ္စာနှစ်ရှိသော
 သူတို့၏ လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါယုံကြည်၍ ပေးလှူအပ်သော၊
 ဝိဇ္ဇာပတိ၊ ဆွမ်းကို၊ ဟံပရိဘုဂ္ဂေယျ၊ အကြင်သုံးဆောင်ရာ၏၊ ဧတေဒေဝ၊
 ဤသုံးဆောင်ခြင်း သည်သာလျှင်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘန္တေ၊ မြတ်စွာ
 ထုရား၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောက်ျားသည်၊ တတ္ထေန၊ ထော
 ထောပူသော၊ အယောသင်္ကနာ၊ သံဃုရ်ဖြင့်၊ ရခံ၊ ခံတွင်းကို၊ ဝိဝရိတွာ၊
 ဖွင့်ထွက်၍၊ အာဒိတ္တံ၊ ရဲရဲညီးသော၊ သမ္ပန္နထိတံ၊ အလျှံပြောင်ပြောင်တောက်
 ထောင်သော၊ သဇောတိဘူတံ၊ မီးတောက်မီးလျှံနှင့်တကွဖြစ်သော၊ တတ္ထံ၊
 ထောထောပူသော၊ အယောဂုဋ္ဌံ၊ သံတွေ့ခဲကို၊ ရခေ၊ ခံတွင်း၌၊ ယံပက္ခိပေယျ၊
 အကြင်ထည့်ရာ၏၊ တံ၊ ထိုသို့ထည့်ခြင်းသည်၊ တဿ၊ ထိုထည့်အပ်သော
 သူ၏၊ ဩဋ္ဌံပိ၊ နှုတ်ခမ်းကိုလည်း၊ ဒေဟေယျ၊ လောင်ရာ၏၊ ရခံပိ၊ ခံတွင်းကို
 လည်း၊ ဒေဟေယျ၊ လောင်ရာ၏၊ ဇိဝံ၊ ယျာကိုလည်း၊ ဒေဟေယျ၊ လောင်ရာ၏၊
 ကဗ္ဗံပိ၊ လည်ချောင်းကိုလည်း၊ ဒေဟေယျ၊ လောင်ရာ၏၊ ဥရံပိ၊ ရင်ကိုလည်း၊
 ဒေဟေယျ၊ လောင်ရာ၏၊ အန္တံပိ၊ အူမကိုလည်းကောင်း၊ အန္တဂုတံပိ၊ အူထိပ်
 ကိုလည်းကောင်း၊ အာဒါယ၊ ယူ၍၊ အစောဘာဂံ၊ အောက်အတိုသို့၊ ယံနိက္ခိ
 ပေယျ၊ အကြင်ထည့်ရာ၏၊ ဧတံ၊ ဤသို့ထည့်ခြင်းသည်၊ ဒုက္ခံဟိ၊ ဆင်းရဲ
 သည်သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘိက္ခဝေ၊ ရဟန်း
 တို့၊ ယထာယောသဘာဝေါ၊ အကြင်မဘောက်မပြန်ဟုတ်မှန်သောသဘော
 သည်၊ အတ္ထိ၊ ရှိ၏၊ တံသဘာဝံ၊ ထိုမဘောက်မပြန်ဟုတ်မှန်သော သဘော
 ကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါသည်၊ အာရောစယာမိ၊ ကြားအံ့၊ ဘိက္ခဝေ၊
 ရဟန်းတို့၊ ယထာယောသဘာဝေါ၊ အကြင်သဘောသည်၊ အတ္ထိ၊ ရှိ၏၊
 တံဘာဝံ၊ ထိုသဘောကို၊ ဝေါ၊ သင်တို့အား၊ အဟံ၊ ငါသည်၊ ပရိဝေဒယာမိ၊
 ထိစေအံ့၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောက်ျားသည်၊ တတ္ထေန၊
 ထောထောပူသော၊ အယောသင်္ကနာ၊ သံဃုရ်ဖြင့်၊ ရခံ၊ ခံတွင်းကို၊ ဝိဝ
 ရိတွာ၊ ဖွင့်၍၊ အာဒိတ္တံ၊ ရဲရဲညီးသော၊ သမ္ပန္နထိတံ၊ ထက်ဝန်း ထျင်မှ

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

အလျှားပြောင်ပြောင် တောက်လောင်သော၊ သဇောဘိဘူတံ၊ မီးတောက်
 မီးလျှံနှင့်တကွသော၊ တတ္တံ၊ လောလောပူသော၊ အယောဂုဠံ၊ သံတွေခဲကို၊
 ခုခေခံတွင်း၌၊ ယံပက္ခိပေယျ၊ အကြင်ထည့်ရာ၏၊ ထံ၊ ထိုရဲရဲဦးသော
 သံတွေခဲသည်၊ တဿ၊ ထိုထည့် အပ်သောသူ၏၊ ဩဠံ၊ နှုတ်ခမ်းကို
 ထည်း၊ ဒဟေယျ၊ လောင်ရာ၏၊ ခုခံ၊ ခံတွင်း ကိုထည်း၊ ဒဟေယျ၊
 လောင်ရာ၏၊ ဇိဝံ၊ ပျောက်လည်း၊ ဒဟေယျ၊ လေးစက်ရာ၏၊ ကဗ္ဗံ၊ လည်
 ချောင်းကိုလည်း၊ ဒဟေယျ၊ လောင်ရာ၏၊ ဥရံ၊ ရင်ကိုလည်း၊ ဒဟေယျ၊
 လောင်ရာ၏၊ အန္တံ၊ အူမကိုလည်းကောင်း၊ အန္တဂုဏံ၊ အူထိပ်ကိုလည်း
 ကောင်း၊ အာဒါယ၊ ယူ၍၊ အဂေဘာဂံ၊ အောက်အဘို့သို့၊ နိက္ခမေယျ၊
 ထွက်ရာ၏၊ ဧတဒေဝ၊ ဤသို့ထွက်ခြင်းသည်သာလျှင်၊ ဒုသီလဿ၊ ဝီလ
 မရှိသော၊ ကသမ္ပု၊ ကတဿ၊ ဖြစ်သောကိလေသာထည်းဟူသော၊ မှိုက်
 ရှိသော၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ ဝရံ၊ ကောင်းမြတ်၏၊ တံ၊ ထိုသို့ကောင်းမြတ်
 ခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊
 ခုဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သော၊ ထိုဝီလမရှိသောပုဂ္ဂိုလ်
 သည်၊ တထောနိဒါနံ၊ ထိုအောက်အဘို့သို့ ထွက်ခြင်းဟူသော အကြောင်း
 ကြောင့်၊ မရတံ၊ ဝါ၊ သေခြင်းသို့လည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏၊ မရတ
 မတ္တံ၊ သေလောက်ရုံမျှသော၊ နုက္ခံ၊ ဝါ၊ ဆင်းရဲသို့မူလည်း၊ နိဂစ္ဆေယျ၊
 ရောက်ရာ၏၊ တပ္ပစ္စယာ၊ ထိုရောက်ခြင်း ဟူသော အကြောင်းကြောင့်၊
 ကာယာ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတံ၊ သေသည်မှ၊
 ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ နုဂ္ဂတိံ၊ မကောင်းမှုကိုပြုသော
 သူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ ကျရာဖြစ်သော၊ နိရယံ၊ ငရဲ
 သို့၊ နုက္ခေဝဥပပဇ္ဇေယျ၊ ကပ်၍မဖြစ်ရာ သည်သာလျှင်လည်း၊ တသ္မာ၊ ထို
 ကြောင့်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ ခေါ၊ စင်စစ်၊ ဒုသီလော၊
 ဝီလမရှိသော၊ ပါပဓမ္မော၊ ယုတ်မာသောသဘောရှိသော၊ ကသမ္ပု၊ ဇာ
 တော၊ ဖြစ်သောကိလေသာထည်းဟူသော၊ မှိုက်ရှိသော၊ သော၊ ထိုပုဂ္ဂိုလ်
 သည်၊ ခတ္တိယမဟာသာဓာနံ၊ မင်းမျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသော
 သူတို့၏လည်းကောင်း၊ ဗြဟ္မဏမဟာသာဓာနံ၊ ပုဏ္ဏားမျိုးဖြစ်သော
 များသောဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ ဂဟပတိမဟာသာဓာ
 နံ၊ သူကြွယ်မျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊
 သဒ္ဓါဒေယျံ၊ သဒ္ဓါယုံကြည်၍ ပေးလှူအပ်သော၊ ဝိဇ္ဇာပါတံ၊ ဆွမ်းကို၊
 ယဉ္ဇပရိဘုဂ္ဂတိ၊ အကြင်ကြောင့်လည်းသုံးဆောင်၏၊ ဘိက္ခဝေ၊ ခုဟန်းတို့၊

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-၇-မဟာဝဂ်၊

အဿ၊ ထိုဝိထမရှိသော ပုဂ္ဂိုလ်အား၊ တံဟိ၊ ထိုသုံးဆောင်ခြင်းသည်၊ ဒိဗာရတ္တံ၊ ရှည်စွာသောညဉ့်နေ့ပတ်လုံး၊ အတိတာယ၊ အစီးအပွားမဲ့အလို့ငှါ လည်းကောင်း၊ ဒုက္ခာယ၊ ဆင်းခြင်းရငှါ လည်းကောင်း၊ ဟောတိ၊ ဖြစ်၏။ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ဖရံ၊ နောက်နှ့်၊ အပါယ်၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသော သူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲ သို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ မယာ၊ ငါထုရားသည်၊ ဝုစ္စမာနံဆိုအပ်ထက္ကံ၊ သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏။ တံဝစ နံ၊ ထိုစကားကို၊ တုဗ္ဗေ၊ သင်တို့သည်၊ ကိံ၊ မညထ၊ အဘယ်သို့အောက်မေ့ ကုန်သနည်း၊ ဗထဝါ၊ အားရှိသော၊ ပုရိသော၊ ယောက်ျားသည်၊ သိသေဝါ၊ ဦးခေါင်း၌လည်း၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ ခန္ဓေဝါ၊ ပခုံး၌လည်း၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ ထတ္တံ၊ ထောထောပူသော၊ အယောမဉ္ဇံ၊ သံညောင်စောင်းကို လည်းကောင်း၊ အယောဝိဉ္ဇံဝါ၊ သံအင်းပျဉ်ကိုလည်းကောင်း၊ ယံအဘိနိဝိ ဓေယျဝါ၊ အကြင်ဖိ၍မူလည်းထိုင်စေရာ၏၊ ယံအဘိနိပ္ပဇ္ဇေယျဝါ၊ အကြင် ဖိ၍မူလည်း အိပ်စေရာ၏၊ ခတ္တိယမဟာသာဏာနံ၊ မင်းမျိုးဖြစ်သော များ သောဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာဏာနံဝါ၊ ပုစ္ဆားမျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဂဟ ပတိမဟာသာဏာနံဝါ၊ သူကြွယ်မျိုးဖြစ်သော များသော ဥစ္စာနှစ်ရှိသော သူတို့၏ လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါယုံကြည်၍ ပေးလှူအပ်လော၊ မဉ္ဇံဝါ၊ ညောင်စောင်းကိုလည်းကောင်း၊ ဝိဉ္ဇံဝါ၊ အင်းပျဉ်ကိုလည်းကောင်း။ ယံပရိဘုဇ္ဇေယျ၊ အကြင်သုံးဆောင်းရာ၏၊ တေသု၊ ထိုနှစ်ပါးသောထောထော ပူသောသံညောင်စောင်းသံအင်းပျဉ်ကို ဖိ၍ထိုင်စေခြင်းဖိ၍ အိပ်စေခြင်း မင်းမျိုးဖြစ်သော များသော ဥစ္စာနှစ်ရှိသောသူ အစရှိသည်တို့၏ သဒ္ဓါ ယုံကြည်၍ပေးလှူအပ်သော ညောင်စောင်းအင်းပျဉ်ကိုသုံးဆောင်ခြင်းတို့ တွင်းကတံ၊ အဘယ်သည်လျှင်၊ ဝရံ၊ ခေါ၊ ကောင်းမြတ်သနည်း၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်မူ၏၊ ဘန္တေ၊ မြတ်စွာထုရား၊ ခတ္တိယမဟာသာဏာနံဝါ မင်းမျိုးဖြစ်သောများသော ဥစ္စာရှိသောသူတို့၏ လည်းကောင်း၊ ဗြာဟ္မဏ မဟာသာဏာနံဝါ၊ ပုစ္ဆားမျိုးဖြစ်သောများသော ဥစ္စာနှစ်ရှိသော သူတို့၏ လည်းကောင်း၊ ဂဟပတိမဟာသာဏာနံဝါ၊ သူကြွယ်မျိုးဖြစ်သောများသော ဥစ္စာနှစ်ရှိသော သူတို့၏လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါယုံကြည်၍ပေးလှူ အပ်သောမဉ္ဇံဝါ၊ ညောင်စောင်းကိုလည်းကောင်း၊ ဝိဉ္ဇံဝါ၊ အင်းပျဉ်ကိုလည်း

ကောင်း၊ ယံပရိဘုရေယျ၊ အကြင်သုံးဆောင်ရာ၏၊ ဧတဒေဝ၊ ဤသုံးဆောင်ခြင်းသည်သာလျှင်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘန္တေ၊ မြတ်စွာတရား၊ ဗလဝါ၊ အားရှိသော၊ ဝုရိသော၊ ယောက်ျားသည်၊ ဝိသေဝါ၊ ဦးခေါင်းနှံ့မူလည်း၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ ခန္ဓေဝါ၊ ပခုံးနှံ့မူလည်း၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ တတ္တံ၊ လောလောပူသော၊ အယောမဉ္ဇဝါ၊ သံညောင်စောင်းကို လည်းကောင်း၊ အယောပိဋံဝါ၊ သံအင်းပျဉ်ကို လည်းကောင်း၊ ယံအဘိနိဿိ ဒေယျဝါ၊ အကြင်ဖိ၍လည်းထိုင်နေစေရာ၏၊ ယံအဘိနိဗ္ဗဇ္ဇေယျဝါ၊ အကြင်ဖိ၍လည်းအိပ်စေရာ၏၊ ဧတံ၊ ဤသို့ဖိ၍ထိုင်ခြင်း၊ ဖိ၍အိပ်ခြင်းသည်၊ ဒုက္ခံဟိ၊ ဆင်းရဲသည်သာလည်း၊ ဣတိ၊ ဤသို့၊ အဝေစ၊ မိန့်တော်မူ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာ၊ ဧဝံ၊ သဘာဝေ၊ အကြင်သဘောသည်။ အတ္ထိ၊ ရှိ၏။ တံ၊ သဘာဝံ၊ ထိုသဘောကို၊ ဝေ၊ သင်တို့အား၊ အဟံ၊ ငါတရားသည်၊ အာရောစယာမိ၊ ကြားတော်မူအံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာ၊ ဧဝံ၊ သဘာဝေ၊ အကြင်သဘောသည်။ အတ္ထိ၊ ရှိ၏။ တံ၊ သဘာဝံ၊ ထိုသဘောကို၊ ဝေ၊ သင်တို့အား၊ အဟံ၊ ငါတရားသည်၊ ပဋိဝေဒယာမိ၊ သိစေအံ့၊ ဗလဝါ၊ အားရှိသော၊ ဝုရိသော၊ ယောက်ျားသည်၊ ဝိသေဝါ၊ ဦးခေါင်းနှံ့မူလည်း၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ ခန္ဓေဝါ၊ ပခုံးနှံ့မူလည်း၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ တတ္တံ၊ လောလောပူသော၊ အယောမဉ္ဇဝါ၊ သံညောင်စောင်းကိုလည်းကောင်း၊ အယောပိဋံဝါ၊ သံအင်းပျဉ်ကို လည်းကောင်း၊ ယံအဘိနိဿိ ဒေယျဝါ၊ အကြင်ဖိ၍လည်းထိုင်နေစေရာ၏၊ ယံအဘိနိဗ္ဗဇ္ဇေယျဝါ၊ အကြင်ဖိ၍လည်းအိပ်စေရာ၏၊ ဧတဒေဝ၊ ဤသို့ဖိ၍ထိုင်နေခြင်း၊ ဖိ၍အိပ်စေခြင်းသည်သာလျှင်၊ ဒုသီလဿ၊ ဝီရိယမရှိသော၊ ကသမ္ပူ၊ ဇာတဿ၊ ဖြစ်သော ကိလေသာ တည်းဟူသော အမျှက်ရှိသော၊ တဿ၊ ထိုပုဂ္ဂိုလ်အား၊ ဝရံ၊ ကောင်းမြတ်၏၊ တံ၊ ထိုသို့ကောင်းမြတ်၏ဟု ဆိုခြင်းသည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဟိယသ္မာ၊ အကြင်ကြောင့်၊ သော၊ ထိုဝီရိယမရှိသောပုဂ္ဂိုလ်သည်။ တထောနိဒါနံ၊ ထိုဖိ၍ထိုင်နေခြင်း၊ ဖိ၍အိပ်ခြင်းဟူသော အကြောင်းကြောင့်၊ မရတံ၊ မရ၏၊ သေခြင်းသို့လည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏၊ မရတမတ္တံ၊ သေထောက်ရုံမျှသော၊ ဒုက္ခံ၊ ဆင်းရဲသို့လည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏၊ တပ္ပဗ္ဗယာ၊ ထိုသို့ရောက်ခြင်းဟူသော အကြောင်းကြောင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသော သူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့

သတ္တကနိပါတ်စုတိယပစ္ဆိမသက-၇-မဟာဝဂ်၊

နုတေဝဥပပဇ္ဇေယျ၊ ကပ်၍မရောက်ရာသည် သာထွင်တည်း၊ တသွာ၊ ထိုကြောင့်၊ ဝရံ၊ ကောင်းမြတ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဒုသီလော၊ သီလမရှိသော၊ ပါပဓမ္မော၊ ယုတ်မာသောသဘောရှိသော၊ ကသမ္မုဇာတော၊ ဖြစ်သော ကိလေသာတည်းဟူသော အမြိုက်ရှိသော၊ ဝေဝ၊ ထိုပုဂ္ဂိုလ်သည်၊ ခတ္တိယမဟာသာဏာနံ ဝါ၊ မင်းမျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသောသူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာဏာနံ ဝါ၊ ပုဂ္ဂိုလ်များဖြစ်သောများသောဥစ္စာနှစ်ရှိသောသူတို့၏ လည်းကောင်း၊ ဂဟပတိမဟာသာဏာနံ ဝါ၊ သူကြွယ်မျိုးဖြစ်သော များသောဥစ္စာနှစ်ရှိသော သူတို့၏လည်းကောင်း၊ သဒ္ဓါဒေယျံ၊ သဒ္ဓါယုံကြည်၍ပေးလှူအပ်သော၊ မဉ္ဇဝါ၊ ညောင်စောင်ကိုလည်းကောင်း၊ ဝီဠိဒါ၊ အင်းပျဉ်ကိုလည်းကောင်း၊ ယံပရိတုဇ္ဇတိ၊ အကြင်သုံးဆောင်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ အဿ၊ ထိုသီလမရှိသောပုဂ္ဂိုလ်အား၊ တံတိ၊ ထိုသုံးဆောင်ခြင်းသည်သာထွင်၊ ဇိဗဇရတ္တံ၊ ရှည်စွာသောညဉ့်နေ့ပတ်လုံးအဟိတာယ၊ အစီးအပွားမဲ့အထို့ငှါလည်းကောင်း၊ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါလည်းကောင်း၊ ဧဘာတိ၊ ဖြစ်၏။ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသောသူတို့၏လားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ငရဲသို့၊ ဥပပဇ္ဇတိ၊ ကပ်၍ဖြစ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ မယာ၊ ငါတုရားသည်၊ ဝုပ္ပမာနံ၊ ဆိုအပ်ထက္ကံ၊ သော၊ ယံဝစနံ၊ အကြင်စကားသည်၊ အတ္ထိ၊ ရှိ၏။ တံဝစနံ၊ ထိုစကားကို၊ တုဓမ္မာ၊ သင်တို့သည်၊ ကိံမညထ၊ အဘယ်သို့အောက်မေ့ကုန်သနည်း၊ ဗလဝါ၊ အားရှိသော၊ ပုရိသော၊ ယောကျ်ားသည်၊ ဥဒ္ဓံပါဒံ၊ ခြေရိုးမျှော်၊ အဝေထိရံ၊ ဦးခေါင်းစောက်ထိုး၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ အာဒိတ္တာယ၊ ရဲရဲဦးသော၊ သမ္ပုဇ္ဇလိတာယ၊ ထက်ဝန်းကျင်မှအလျှ်းပြောင်ပြောင်တောက်ထောင်သော၊ သဇောတိဘုတာယ၊ မီးတောက်မီးလျှံနှင့် တကွသော၊ တုတ္တာယ၊ လောလောပူသော၊ လောဟကုန္တိယာ၊ သံအိုး၌၊ ယံပက္ခိပေယျ၊ အကြင်ထည့်ရာ၏၊ သော၊ ထိုထည့်သောသူသည်၊ တတ္ထ၊ ထိုသံအိုး၌၊ ဖေဏုဒ္ဓေဟကံ၊ အမြှုပ်ကိုပွား၊ စေလျက်၊ ပပ္ပမာနေ၊ ကျက်သည်ဖြစ်၍၊ သကိံဝိ၊ တကြိမ်လည်း၊ ဥဒ္ဓံ၊ အထက်သို့၊ ဂစ္ဆေယျ၊ ရောက်ရာ၏၊ သကိံဝိ၊ တကြိမ်လည်း၊ အခေ၊ အောက်သို့၊ ဂစ္ဆေယျ၊ ရောက်ရာ၏၊ သကိံဝိ၊ တကြိမ်လည်း၊ တိရိယံ၊ ဖိစာ၊ ဂစ္ဆေယျ၊ ရောက်ရာ၏၊ ခတ္တိယမဟာသာဏာနံ ဝါ၊ မင်းမျိုးဖြစ်သော များသောဥစ္စာနှစ်ရှိသော သူတို့၏လည်းကောင်း၊ ဗြာဟ္မဏမဟာသာဏာနံ၊ ပုဂ္ဂိုလ်များဖြစ်သော များ

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

သော ဥစ္စာနှစ်ရှိသောသူတို့၏ ထည်းကောင်း၊ ဂဟပတိ မဟာသာထာနံ၊ သူကြွယ်မျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသောသူတို့၏ထည်းကောင်း၊ သဒ္ဓါ နေယျံ၊ သဒ္ဓါယုံကြည်၍ပေးလှူအပ်သော၊ ဝိဟာရံ၊ ကျောင်းကို၊ ယံပရိတုဗ္ဗေယျ အကြင်သုံးဆောင်ရာ၏၊ တေသု၊ ထိုနှစ်ပါးသောထောထောပူသောသံညောင် စောင်းသံအင်းယျဉ်ကို ဖိ၍ထိုင်စေခြင်း၊ မိ၍အိပ်စေခြင်း၊ မင်းမျိုးဖြစ်သော များမြတ်သော ဥစ္စာနှစ်ရှိသောသူ အစရှိသည်တို့၏ သဒ္ဓါယုံကြည်၍ပေးလှူ အပ်သောညောင်စောင်း အင်းယျဉ်ကို သုံးဆောင်ခြင်းတို့တွင်၊ ကထမံ၊ အဘယ်သည်လျှင်၊ ဝရနုခေါ၊ ကောင်းမြတ်သနည်း၊ ဣတိ၊ ဤသို့၊ ဝုစ္ဆိ၊ မေး တော်မူ၏၊ သန္တေ၊ မြတ်စွာတရား၊ ခတ္တိယမဟာသာထာနံ ဝါ၊ မင်းမျိုးဖြစ် သောများသောဥစ္စာနှစ်ရှိသောသူတို့၏ ထည်းကောင်း၊ ဗြာဟ္မဏမဟာသာ ထာနံ ဝါ၊ ပုဏ္ဏားမျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသောသူတို့၏ထည်းကောင်း၊ ဂဟပတိမဟာသာထာနံ ဝါ၊ သူကြွယ်မျိုးဖြစ်သောများသောဥစ္စာနှစ်ရှိသော သူတို့၏ ထည်းကောင်း၊ သဒ္ဓါနေယျံ၊ သဒ္ဓါယုံကြည်၍ ပေးလှူအပ်သော၊ ဝိဟာရံ၊ ကျောင်းကို၊ ယံပရိတုဗ္ဗေယျ၊ အကြင်သုံးဆောင်ရာ၏၊ တေ၊ ဤသို့ သုံးဆောင်ခြင်းသည်၊ ဝရံ၊ ကောင်းမြတ်၏၊ ဘန္တေ၊ မြတ်စွာတရား၊ ဗလ ဝါ၊ အားရှိသော၊ ဝရိသော၊ ယောက်ျားသည်၊ ဥဒ္ဓံပါဒံ၊ ခြေမိုးပျော်၊ အဝေထိရံ၊ ဦးခေါင်းစေံထိုး၊ ဂဟေတွာ၊ ကိုင်ဆွဲ၍၊ အာဒိတ္တာယ၊ ရဲရဲညီးသော၊ သမ္ပန္ဓ လိတာယ၊ အချို့ပြောင်ပြောင် တောက်လောင်သော၊ သဇောတိဘူတာယ၊ မီးတောက်မီးလျှံနှင့်တကွဖြစ်သော၊ တတ္တာယ၊ လောလောပူသော၊ ထောဟ ကုန္တိယာ၊ သံအိုနွဲ့၊ ယံပက္ခိပေယျ၊ အကြင်ထည့်ရာ၏၊ တေ၊ ဤသို့ထည့် ခြင်းသည်၊ ဒုက္ခံဟိ၊ ဆင်းရဲသည်သာလျှင်တည်း။ သော၊ ထိုထည့်သောသူ သည်၊ တတ္ထ၊ ထိုသံအိုနွဲ့၊ ဗေဏုဒ္ဓေဟကံ၊ အမြှုပ်ကိုပွားစေရက်၊ ပစ္စမာ နော၊ ကျက်သည်ဖြစ်၍၊ သကိံဝိ၊ တကြိမ်လည်း၊ ဥဒ္ဓံ၊ အထက်သို့၊ ဂစ္ဆေယျ၊ ရောက်ရာ၏၊ သကိံဝိ၊ တကြိမ်လည်း။ အဝေ၊ အောက်သို့၊ ဂစ္ဆေယျ၊ ရောက်ရာ၏၊ သကိံဝိ၊ တကြိမ်လည်း၊ တိရိယံ၊ ဖိလော၊ ဂစ္ဆေယျ၊ ရောက်ရာ ၏၊ ဣတိ၊ ဤသို့၊ အဝေ၊ ဝေ၊ ဝျောက်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာယော သဘာဝေ၊ အကြင်မဘောက်မပြန်ဟုတ်မှန်သောသဘောသည်၊ အတ္ထိ၊ ရှိ၏ တံသဘာဝံ၊ ထိုမဘောက်မပြန်ဟုတ်မှန်သောသဘောကို၊ ဝေ၊ သင်တို့ အား၊ အဟံ၊ ငါတရားသည်၊ အာရောစယာမိ၊ ကြားထော်မူအံ့၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယထာယောသဘာဝေ၊ အကြင်မဘောက်မပြန်ဟုတ်မှန်သော သဘောသည်၊ အတ္ထိ၊ ရှိ၏၊ တံသဘာဝံ၊ ထိုမဘောက်မပြန်ဟုတ်မှန်သော

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၂၆၇

သဘောကိုဝေါ၊ သင်္ဘောအား၊ အဟံ၊ ငါဘုရားသည်၊ ပရိဝေဒယာမိ၊ သိစေ
တော်မူအံ့၊ ဗထဝါ၊ အားရှိသော၊ ပုရိသော၊ ယောက်ျားသည်၊ ဥဒ္ဓါဒါ၊ ခြေရိုး
မှော်၊ အဝေသိရံ၊ ဦးခေါင်းစောက်ထိုး၊ ဂဟေတွာ၊ ဆွဲကိုင်၍၊ (ပ)၊ ယံပက္ခိ
ပေယျ၊ အကြင်ထည့်ရာ၏၊ သင်္ကံ၊ ပိ၊ တကြိမ်ထည်း၊ တိရိယံ၊ ဖိလာအရပ်သို့
ဂစ္ဆေယျ၊ ရောက်ရာ၏၊ တေဒေဝ၊ ဤသို့ရောက်ခြင်းသည်သာလျှင်၊ ဒုသိ
လဿ၊ သိထမရှိသော၊ ပါပဓမ္မေသာ၊ ယုတ်မာသောသဘောရှိသော၊ ကသမ္မူ
ကဇာတဿ၊ ဖြစ်သောကိလေသာတည်းဟူသောအမြှိုက်ရှိသော၊ တဿ၊
ထိုပုဂ္ဂိုလ်အား၊ ဝရံ၊ ကောင်းမြတ်၏၊ တံ၊ ထိုကောင်းမြတ်၏ ဟုဆိုခြင်း
သည်၊ ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်း
တို့၊ ကိယသ္မာ၊ အကြင်ကြောင့်၊ သော၊ ထိုသိထမရှိသော ပုဂ္ဂိုလ်သည်၊
တတောနိဒါနံ၊ ထိုသို့ရောက်ခြင်းဟူသော အကြောင်းကြောင့်၊ မရဏံဝါ၊
သေခြင်းသို့မူလည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏၊ မရဏမတ္တံ၊ သေလောက်ပုံမျှ
သော၊ ဒုက္ခံဝါ၊ ဆင်းရဲသို့မူလည်း၊ နိဂစ္ဆေယျ၊ ရောက်ရာ၏၊ တပ္ပစ္စယာ၊
ထိုသို့ရောက်ခြင်းဟူသောအကြောင်းကြောင့်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊
ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊
ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကို ပြုသောသူတို့၏ လားရာဖြစ်
သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ရေသို့၊ နုတေဝဥပပဇ္ဇေ
ယျ၊ ကပ်၍မဖြစ်ရာသည်သာလျှင်တည်း၊ တသ္မာ၊ ထိုကြောင့်၊ ဝရံ၊ ကောင်း
မြတ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ ဒုပသိလော၊ သိထမရှိသော၊ ပါပ
ဓမ္မေ၊ ယုတ်မာသော သဘောရှိသော၊ ကသမ္မူက ဇာတော၊ ဖြစ်သော
ကိလေသာတည်းဟူသောအမြှိုက်ရှိသော၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ခတ္ထိယ
မဟာဿာသာနံဝါ၊ မင်းမျိုးဖြစ်သောဥက္ခာနွှစ်ရှိသောသူတို့၏လည်းကောင်း၊
ဗြာဟ္မဏမဟာဿာသာနံဝါ၊ ပုဏ္ဏားမျိုးဖြစ်သော ဥက္ခာနွှစ်ရှိသော သူတို့၏
လည်းကောင်း၊ ဂဟဂတိမဟာဿာသာနံဝါ၊ သူကြွယ်မျိုးဖြစ်သောဥက္ခာနွှစ်
ရှိသောသူတို့၏လည်းကောင်း၊ သဒ္ဓါဒေယျံ၊ တမလွန်သောကန်ယုံကြည်
၍ယူအပ်သော၊ ဝိဟာရံ၊ ကျောင်းကို၊ ယဉ္ဇပရိဘုရေယျ၊ အကြင်ကြောင့်
ထည်းသုံးဆောင်ရာ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ အသား၊ ထိုသိထမရှိသော
ပုဂ္ဂိုလ်အား၊ တံ၊ ထိုသုံးဆောင်ခြင်းသည်သာလျှင်၊ ဒိဗ္ဗရတ္တံ၊ ရှည်စွာသော
နေ့ညဉ့်ပတ်ထုံး၊ အဟိတာယ၊ အစီးအပွားမဲ့ခြင်းငှါလည်းကောင်း၊ ဒုက္ခာယ၊
ဆင်းရဲခြင်းငှါလည်းကောင်း၊ ဧဟာတိ၊ ဖြစ်၏၊ ကာယဿ၊ ခန္ဓာကိုယ်၏၊
ဘေဒါ၊ ပျက်စီးခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊

ချမ်းသာကင်းသော၊ ဒုက္ခတိမကောင်းမှုကို ပြုသောသူတို့၏ ထားရာဖြစ်
 သော၊ဝိနိပါတ်၊ပျက်စီး၍ကျရာ ဖြစ်သော၊နိရယံ၊ရေသို့၊ ဥပပဇ္ဇတိ၊ကပ်၍
 ဖြစ်၏၊ဘိက္ခဝေ၊ရဟန်းတို့၊တသ္မာ၊ထိုကြောင့်၊ ဣဟ၊ဤသာသနာတော်၌၊
 ဝေံ၊ဤသို့၊ သိက္ခိတဗ္ဗံ၊ကျင့်အပ်၏၊ ကိံသိက္ခိတဗ္ဗံ၊အဘယ်သို့ ကျင့်အပ်
 သနည်း၊မယံ၊ငါတို့သည်၊ ယေသံ၊အကြင်ဒါယကာတို့၏၊ စိဝရပိဏ္ဍပါတ
 သေနာသနဂိဝာနပစ္စယတေသဇ္ဇပရိက္ခာရာနံ၊သင်္ကန်းဆွမ်းကျောင်းအနာ
 ၏သန့်ကျင်တက်ဖြစ်သော သူနာတို့အားထောက်ပတ်သော ဆေးသမား
 သဘွယ်ဖြစ်သော မြတ်စွာဘုရား၏ အမှုဟုဆိုအပ်သော အသက်၏အရံ
 အတားအဆောက်အဦဖြစ်သောဆေးကို၊ ပရိထုဇ္ဈာမ၊သုံးဆောင်ရကုန်၏
 တေသံ၊ ထိုဒါယကာတို့၏၊ ကာရာ၊ ပြုအပ်သော ကောင်းမှု တို့သည်၊
 မဟာဥဿ၊ကြီးစွာသောအကျိုးရင်းရှိကုန်သည်၊ မဟာနိသံဿ၊ကြီးသော
 အာနိသင်ရှိကုန်သည်၊ ဘဝိဿန္တိ၊ဖြစ်ကုန်လတ္တံ့၊ အဗ္ဗာကံစေဝ၊ငါတို့၏
 ထည်း၊ ပဗ္ဗဇ္ဈာ၊ရဟန်းအဖြစ်သည်၊ အဝဂ္ဂ္ဃာ၊မမြို့သည်၊ သပဿ၊အကျိုး
 ရှိသည်၊ သုဒြိယာ၊တိုးပွားခြင်းရှိသည်၊ ဘဝိဿတိ၊ဖြစ်လတ္တံ့၊ ဣတိဝေံ၊
 ဤသို့၊သိက္ခိတဗ္ဗံ၊ကျင့်အပ်၏၊ ဘိက္ခဝေ၊ရဟန်းတို့၊ ဝေဠု၊ဤသို့လျှင်၊ဝေါ၊
 သင်တို့သည်၊သိက္ခိတဗ္ဗံ၊ကျင့်အပ်၏၊ ဘိက္ခဝေ၊ရဟန်းတို့၊ အတ္တတ္ထံဝါ၊
 မိမိ၏ပစ္စုပ္ပန်သံသရာထောက်ထားကုတ္တရာအကျိုးကိုမူလည်း၊သမ္ပဿ မာ
 နေန၊ကောင်းစွာရှေ့မြင်သောပညာရှိသောအမျိုးသားသည်၊ အပ္ပမာဒေန၊
 မမေ့မထော့ခြင်းနှင့်၊ သမ္မာဒေတုံ၊ပြည့်စုံစေခြင်းငှါ၊ အယမေဝ၊သင့်သည်
 သာလျှင်တည်း၊ဘိက္ခဝေ၊ရဟန်းတို့၊ ပရတ္ထံဝါ၊သူတပါးတို့၏ပစ္စုပ္ပန်သံသ
 ရာထောက်ထားကုတ္တရာဟုဆိုအပ်ဘောအကျိုးကိုထည်း၊သမ္ပဿမာနေန
 ကောင်းစွာရှေ့မြင်သောပညာရှိသောအမျိုးသားသည်၊ အပ္ပမာဒေန၊မမေ့
 မထော့ခြင်းနှင့်၊ သမ္မာဒေတုံ၊ပြည့်စုံစေခြင်းငှါ၊ အယမေဝ၊သင့်သည်သာ
 လျှင်တည်း၊ဘိက္ခဝေ၊ရဟန်းတို့၊ဥဘယတ္ထံဝါ၊မိမိသူတပါးဟုဆိုအပ်သော
 နှစ်ပါးစုံသော သူတို့၏ ပစ္စုပ္ပန်သံသရာ ထောက်ထားကုတ္တရာဟု ဆိုအပ်
 သောအကျိုးကိုမူလည်း၊ သမ္ပဿမာနေန၊ ကောင်းစွာရှေ့မြင်သောပညာရှိ
 သောအမျိုးသားသည်၊ အပ္ပမာဒေန၊ မမေ့မထော့ခြင်းနှင့်၊ သမ္မာဒေတုံ၊
 ပြည့်စုံစေခြင်းငှါ၊အယမေဝ၊သင့်သည်သာလျှင်တည်း၊ဣတိ၊ဤသို့၊အဝေါ
 စ၊မိန့်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဣဒံစနံ၊ ဤစကားကို၊
 အဝေါစ၊ မိန့်တော်မူ၏၊(ပ)၊ ဣမသ္မိံပန ဝေယျာကရဏသ္မိံ၊ ဤဂါထာ
 မဘက်ရုဏ္ဏိသ သက်သက်သာလျှင်ဖြစ်သောဝေယျာကရုဏ်းတရားတော်

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-၇-မဟာဝဂ်၊ ၂၆၆

ကိုတညမာနေ၊ဟောထော်မူအပ်သည်ရှိသော်၊သဗ္ဗိမတ္တာနံ၊ခြောက်ကျိပ်
အတိုင်းအရှည်ရှိကုန်သော၊ ဘိက္ခုနံ၊ရဟန်းတို့အား၊ ဥဏ္ဍိ၊ပူသော၊ထောဟိ
တံ၊နှလုံးသွေးသည်၊ ဓုခတော၊ခဲတွင်းမှ၊ ဥဂ္ဂန္တိ၊အနိတွက်၏။ သဗ္ဗိမတ္တာ၊
ခြောက်ကျိပ်အတိုင်းအရှည်ရှိကုန်သော။ ဘိက္ခုနံ၊ရဟန်းတို့သည်၊ တဂဝါ၊
မြတ်စွာဘုရား၊သုဒုက္ကရံ၊ အလွန်ပြုနိုင်ခဲ့၏၊တဂဝါ၊မြတ်စွာဘုရား၊သုဒုက္ကရံ
အလွန်ပြုနိုင်ခဲ့၏၊ဣတိ၊ဤသို့၊ဝတွာ၊ဈေးကွက်၍၊ သိက္ခံ၊သိက္ခာကို၊ပစ္စက္ခာ
ယ၊ချ၍၊ဟိနာယဝေဏ္ဍိံ၊သု၊လူထွက်ကြကုန်၏။ သဗ္ဗိမတ္တာနံ၊ခြောက်ကျိပ်
အတိုင်းအရှည်ရှိကုန်သော။ ဘိက္ခုနံ၊ရဟန်းတို့၏။ စိတ္တာနိ၊စိတ်တို့သည်၊
အနုပါဒါယ၊ ထဏှာမာနုဒိဗ္ဗိတို့ဖြင့် ထရံတချသော အာနိကိ မစွဲဆင်းမူ၍၊
အာသဝေဟိ၊အာသဝေတရားတို့မှ၊ ဝိရစ္စိံ၊သု၊လွတ်ကုန်ပြီး၊ ဣတိ၊ဤသို့၊
အဝေါစ၊မိန့်တော်မူ၏။

အဋ္ဌမသုတ်ပြီး၏။

ဘိက္ခဝေ၊ရဟန်းတို့၊ ဘူဘုပဗ္ဗံ၊ရှေး၌ဖြစ်ဘူးသည်ကို၊ အဟံ၊ငါဘုရား
သည်၊ဝဒါမိ၊ဟောထော်မူအံ့၊ တိတ္ထကရော၊အယူတည်းဟူသောဆိပ်ကို
ပြုတတ်သော၊ကာမေသု၊ကာမဂုဏ်တို့၌၊ ဝိတရာဂေါ၊ဝိက္ခမ္ဘနပဟာနိဖြင့်
ကင်းသောရာဂရှိသော၊ သုနေက္ကောနာမ၊သုနေက္ကအမည်ရှိသော၊ သတ္တာ၊
ဆရာသည်၊ အဟောသိ၊ဖြစ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊
သုနေက္ကဿ၊သုနေက္ကအမည်ရှိသော၊ သတ္ထု၊နော၊ဆရာအား၊ အနေကာနိ၊
များစွာကုန်သော၊သာဝကသတာနိ၊အရာသောတပည့်တို့သည်၊အဟောသု၊
ရှိသည်ဖြစ်ကုန်ပြီ၊သုနေက္ကော၊သုနေက္ကအမည်ရှိသော၊ သတ္တာ၊ဆရာသည်၊
သာဝကာနံ၊တပည့်တို့အား၊ ဗြာဟ္မဏောကသဟဗျထာဟ၊ ဗြဟ္မာပြည်၌
တက္ခဖြစ်ခြင်းငှါ၊ဓမ္မံ၊တရားကို၊ဒေသေတိ၊ဟော၏။ ဘိက္ခဝေ၊ရဟန်းတို့၊
ခေါပန၊စင်စစ်၊ယေသာဝကာ၊အကြင်တပည့်တို့သည်၊ဗြဟ္မဏောကသဟ
ဗျထာယ၊ဗြဟ္မာပြည်၌တက္ခဖြစ်ခြင်းအကျိုးငှါ၊ဓမ္မံ၊တရားကို၊ဒေသေန္တဿ
ဟောသော၊သုနေက္က ယ၊ သုနေက္ကအမည်ရှိသော၊ သတ္ထု၊နော၊ဆရာအား၊
စက္ကာနိ၊စိတ်တို့ကို၊နုပသာဒေသျံ၊မကြည်လင်စေကုန်၊ တေ၊ထိုတပည့်တို့
သည်၊ ကာယဿ၊ခန္ဓာကိုယ်၏၊ ဘေဒါ၊ပျက်ခြင်းကြောင့်၊ မရဏာ၊သေ
သည်မှ၊ပရံ၊နောက်၌၊အပါယံ၊ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊မကောင်းမှုကို
ပြုသောသူတို့၏၊ဇာနည်၊ရာဖြစ်သော၊ဝိနိပါတံ၊ပျက်စီး၍ကျရာဖြစ်သော၊နိရယံ
ရေသျံ၊ ဥပပဇ္ဇိံ၊သု၊ကပ်၍ဖြစ်ကုန်ပြီ၊ ဘိက္ခဝေ၊ရဟန်းတို့၊ ခေါပန၊စင်စစ်၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

အကြင်တပည့်တို့သည်၊ ဗြဟ္မဇောကသဟဗျတာယ၊ ဗြဟ္မာပြည်၌ တကွဖြစ်ခြင်းအကျိုးငှါ၊ ဓမ္မံ၊ ထရားကို၊ ဒေသေန္တဿ၊ ဟောသော၊ သုနေက္ကဿ၊ သုနေက္ကအမည်ရှိသော၊ သတ္ထုနော၊ ဆရာအား၊ စိတ္တာနိ၊ စိတ်တို့ကို၊ ဗဿဒေသျံ၊ ကြည်လင်စေကုန်၏။ တေ၊ ထိုတပည့်တို့သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ သုဂတိံ၊ ကောင်းမှုကို ပြုသောသူတို့၏ ထားရာဖြစ်သော၊ သဝ္ဗံ၊ ရူပါရုံစသည်တို့ဖြင့်မြတ်သော၊ ထောကံ၊ နတ်ပြည်သို့၊ ဥပပဇ္ဇိံ၊ သု၊ ကပ်၍ ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို၊ အတံ၊ ငါ့ဆရာသည်၊ ဝဒါမိ၊ ဟောတော်မူအံ့၊ မူဂပက္ခောနာမ၊ မူဂပုက္ခအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ (ပ)၊ အရနေမိနာမ၊ အရနေမိအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ကုဒ္ဒါယကောနာမ၊ ကုဒ္ဒါယကအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဟတ္ထိပါထောနာမ၊ ဟတ္ထိပါထအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဇောတိပါထောနာမ၊ ဇောတိပါထအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ တိတ္ထကရော၊ အယူထည်းဟူသော ဆိတ်ကိုပြုတတ်သော၊ ကာမေသု၊ ကာမဂုဏ်တို့၌၊ ဝိတရာဂေါ၊ ဝိက္ခမ္ဘနပဟာနံဖြင့်ကင်းသောရာရှိသော၊ အရကောနာမ၊ အရကအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ အရကဿ၊ အရကအမည်ရှိသော၊ သတ္ထုနော၊ ဆရာအား၊ အနေကာနိ၊ များစွာကုန်သော သာဝကသဘာနိ၊ အရာသောတပည့်တို့သည်၊ အဟောသျံ၊ ရှိသည်ဖြစ်ကုန်ပြီ အရကော၊ အရကအမည်ရှိသော၊ သတ္ထာ၊ ဆရာသည်၊ သာဝကာနံ၊ တပည့်တို့အား၊ ဗြဟ္မဇောကသဟဗျတာယ၊ ဗြဟ္မာပြည်၌ တကွဖြစ်ခြင်းအကျိုးငှါ၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ ယေ၊ အကြင်တပည့်တို့သည်၊ ဗြဟ္မဇောကသဟဗျတာယ၊ ဗြဟ္မာပြည်၌ တကွဖြစ်ခြင်းအကျိုးငှါ၊ ဓမ္မံ၊ ထရားကို၊ ဒေသေန္တဿ၊ ဟောသော၊ အရကဿ၊ အရကအမည်ရှိသော၊ သတ္ထုနော၊ ဆရာအား၊ စိတ္တာနိ၊ စိတ်တို့သည်၊ နပဿဒေသျံ၊ မကြည်လင်စေကုန်။ တေ၊ ထိုတပည့်တို့သည်၊ ကာယဿ၊ ခန္ဓာကိုယ်၏၊ ဘေဒါ၊ ပျက်ခြင်းကြောင့်၊ မရဏာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ အပါယံ၊ ချမ်းသာကင်းသော၊ ဒုဂ္ဂတိံ၊ မကောင်းမှုကိုပြုသောသူတို့၏ ထားရာဖြစ်သော၊ ဝိနိပါတံ၊ ပျက်စီး၍ကျရာဖြစ်သော၊ နိရယံ၊ ရေအို၊ ဥပပဇ္ဇိံ၊ သု၊ ကပ်၍ဖြစ်ကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ ယေ၊

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၇-မဟာဝဂ်၊ ၃၀၈

အကြင်တပည့်တို့သည်၊ ဗြဟ္မဇောသဟဗျဏာယ၊ ဗြဟ္မာပြည်၌တကွဖြစ်
 ခြင်းအကျိုးငှါ၊ ဓမ္မံ၊ တရားကို၊ ဒေသေန္တံ၊ သောသော၊ အရကသ၊ အရ
 ကအမည်ရှိသော၊ သတ္တု၊ နေ၊ ဆရာ၏၊ စိတ္တနိ၊ စိတ်တို့ကို၊ ပသာဒေသုံ၊
 ကြည်စေကုန်ပြီ၊ တေ၊ ထိုတပည့်တို့သည်၊ ကာယသ၊ ခန္ဓာကိုယ်၏၊ ဘေဒါ
 ပျက်ခြင်းကြောင့်၊ မရတာ၊ သေသည်မှ၊ ပရံ၊ နောက်၌၊ သုဂတိ၊ ကောင်းမှုကို
 ပြုသောသူတို့၏၊ သားရာဖြစ်သော၊ သင်္ဂု၊ ရူပါရုံစသည်တို့ဖြင့် ဖြစ်သော၊
 လောကံ၊ နတ်ပြည်သို့၊ ဥပပဇ္ဇိ၊ သူကပ်၍ဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 မယာ၊ ငါဘုရားသည်၊ ဝုစ္စမာနံ၊ ဆင့်အပ်လတ္တံ့သော၊ ယံဝစနံ၊ အကြင်စကား
 သည်၊ အတ္ထိ၊ ရှိ၏၊ တံဝစနံ၊ ထိုစကားကို၊ တုမှေ၊ သင်တို့သည်၊ ကိံမညတ၊
 အဘယ်သို့အောက်မေ့ကုန်သနည်း၊ ယော၊ အကြင်သူသည်၊ တိတ္ထကဓေ၊
 အယူထည်းဟူသောဆိတ်ကိုပြုတတ်ကုန်သော၊ ကာမေသု၊ ကာမဂုဏ်တို့၌
 ဝီတရာဂေ၊ ဝီကမ္ဘန္တနပဟာနံဖြင့်ကင်းသော ရာဂရှိကုန်သော၊ အနေကသတ
 ပရိဝါရေ၊ အရာမကများစွာသောအခြံအရံရှိကုန်သော၊ သသာဝကသံဃော
 တပည့်သား အပေါင်းနှင့်တကွဖြစ်ကုန်သော၊ သတ္တု၊ ခုနစ်ယောက်ကုန်
 သော၊ ဣမေသတ္တာဓေ၊ ဤဆရာတို့ကို၊ ဒုဗ္ဗစိတ္တော၊ ပြစ်မှားလိုသောစိတ်ရှိ
 သည်ဖြစ်၍၊ အက္ကောသေယျ၊ ဆဲရေးငြားအံ့၊ ပရိဘာသေယျ၊ ရေရွတ်ငြားအံ့၊
 သော၊ ထိုသူသည်၊ ဗဟုံ၊ များစွာသော၊ အပုညံ၊ မကောင်းမှုကို၊ ပသဝေယျ၊
 ပွားစေရာ၏၊ ယော၊ အကြင်သူသည်၊ ကေ၊ တယောက်သော၊ ဒိဗ္ဗသန္တံ၊
 သောတာပတ္တမဂဉ္ဇာဏ်နှင့် ပြည့်စုံသော၊ ပုဂ္ဂထံ၊ ပုဂ္ဂိုလ်ကို၊ ဒုဗ္ဗစိတ္တော၊
 ပြစ်မှားလိုသောစိတ်ရှိသည်ဖြစ်၍၊ အက္ကောသတိ၊ ဆဲရေးတတ်၏၊ ပရိဘာ
 သတိ၊ ရေရွတ်တတ်၏၊ သော၊ ထိုသူသည်၊ ဗဟုံ၊ များစွာသော၊ အပုညံ၊
 မကောင်းမှုကို၊ ပသဝေယျ၊ ပွားစေရာအံ့လော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိ၊ မေးတော်
 မူ၏၊ ဘန္တေ၊ မြတ်စွာဘုရား၊ ဧဝံ၊ ဤသို့ပွားစေရာသည်မှန်ပါ၏၊ ဣတိ၊ ဤသို့၊
 အဝေါရံ၊ ယျောက်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယော၊ အကြင်သူသည်၊
 တိတ္ထကဓေ၊ အယူတည်းဟူသောဆိတ်ကိုပြုတတ်ကုန်သော၊ ကာမေသု၊
 ကာမဂုဏ်တို့၌၊ ဝီတရာဂေ၊ ဝီကမ္ဘန္တနပဟာနံဖြင့်ကင်းသော ရာဂရှိကုန်သော
 အနေကသတပရိဝါရေ၊ အရာမကသောတပည့်သားအခြံအရံရှိကုန်သော၊
 သသာဝကသံဃော၊ တပည့်သားအပေါင်းနှင့် တကွဖြစ်ကုန်သော၊ သတ္တု၊
 ခုနစ်ယောက်ကုန်သော၊ ဣမေသတ္တာဓေ၊ ဤဆရာတို့ကို၊ အက္ကောသေယျ၊
 ဆဲရေးငြားအံ့၊ ပရိဘာသေယျ၊ ရေရွတ်ငြားအံ့၊ သော၊ ထိုသူသည်၊ ဗဟုံ၊
 များစွာသော၊ အပုညံ၊ မကောင်းမှုကို၊ ပသဝေယျ၊ ပွားစေရာ၏၊ ယော၊

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

အကြင်သူသည်၊ ဧကံ၊ တယောကံသော၊ ဒိဗ္ဗိသမ္ပန္နံ၊ သောပတ္တိမဂ်ဉာဏ်နှင့်
 ပြည့်စုံသော၊ ဝုပ္ပထံ၊ ဝုပ္ပိလ်ကို၊ ဗုဒ္ဓဗိက္ခော၊ ပြစ်မှားလိုသော၊ စိတ်ရှိသည်ဖြစ်
 ၍၊ အက္ခောသတိ၊ ဆဲရေးတတ်၏။ ပရိဘာသတိ၊ ရေရှုတ်တတ်၏။ အယံ၊ ဤ
 ဆဲရေးတတ်ရေရှုတ်တတ်သောသူသည်။ တတော၊ ထိုဆဲရေးတတ်ရေရှုတ်
 တတ်သောသူထက်၊ ဗဟုတရံ၊ အထူးသဖြင့် များစွာသော၊ အပုညံ၊
 မကောင်းမှုကို၊ ပသဝတိ။ ပွားစေ၏။ တံ၊ ထိုပွားစေခြင်းသည်။ ကိဿဟေတု
 အဘယ်အကြောင်းကြောင့်နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ယသ္မာ၊ အကြင်
 ကြောင့်၊ သဗြဟ္မစာဓိသု၊ သီတင်းသုံးတော်တို့၌၊ ဣဝံ၊ ဤသည်။ ခံခြင်းကို
 ဝဒါမိ၊ ထာ၊ ဟောတော်မူသကဲ့သို့၊ ထာ၊ ထိုအတူ၊ ဣကော၊ ဤသာသ
 နာတော်မှ၊ ဗဟိဒ္ဓါ၊ အပဉ္စ၊ ဇေဂ္ဂဝံ၊ ဤသို့သဘောရှိသော၊ ခန္တိံ၊ သည်းခံခြင်း
 ကို၊ အဟံ၊ ငါသည်။ နဝဒါမိ၊ ဟောတော်မူ၊ ဘိက္ခဝေ၊ ရဟန်းတို့၊ တသ္မာ၊
 ထိုကြောင့်၊ ဣဟ၊ ဤသာသနာတော်၌၊ ဧဝံ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။
 ကိံ၊ သိက္ခိတဗ္ဗံ၊ အဘယ်သို့ကျင့်အပ်သနည်း၊ သဗြဟ္မစာဓိသု၊ သီတင်းသုံး
 တော်တို့၌၊ နော၊ ငါတို့၏၊ ဗိက္ခာနိ၊ စိတ်တို့သည်၊ ပဒုဠာနိ၊ ပြစ်မှားကုန်သည်
 နာပိ၊ သန္တိ၊ မဖြစ်ကုန်သကဲ့၊ ဣတိ၊ ဤသို့၊ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။
 ဘိက္ခဝေ၊ ရဟန်းတို့၊ ဧဝံ၊ ဤသို့လျှင်၊ ဝေ၊ သင်တို့သည်၊ သိက္ခိတဗ္ဗံ၊
 ကျင့်အပ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ဘူထပုဗ္ဗံ၊ ရှေး၌ဖြစ်ဘူးသည်ကို၊ အဟံ၊ ငါတရား
 သည်။ ဝဒါမိ၊ ဟောတော်မူအံ့၊ တိတ္ထကဓော၊ အယူတည်းဟူသောဆိတ်ကို
 ပြုတတ်သော၊ ကာမေသု၊ ကာမဂုဏ်တို့၌၊ ဝိတရာဂေ၊ ဝိက္ခမ္ဘု၊ နပဟာနံ၊ ဖြင့်
 ကင်းသောရာဂရှိသော၊ အရကောနာမ၊ အရကအမည်ရှိသော၊ သတ္တာ၊ ဆရာ
 သည်။ အဟောသိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်၊ အရကသာ၊
 အရကအမည်ရှိသော၊ သတ္တု၊ နော၊ ဆရာအား။ အနေကာနိ၊ များစွာကုန်သော
 သာဝကသတာနိ၊ တပည့်အရာတို့သည်။ ဘဟေသု၊ ရှိသည်ဖြစ်ကုန်၏။
 အရကော၊ အရကအမည်ရှိသော၊ သတ္တာ၊ ဆရာသည်။ သာဝကာနံ၊ တပည့်
 တို့အား။ ဧဝံ၊ ဤသို့၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ ကိံ၊ ဒေသေတိ၊
 အဘယ်သို့ဟောသနည်း၊ ပြာဟူထ၊ ဝုဏ္ဏား၊ မနုဿာနံ၊ လူတို့၏၊ ဇိပိတံ၊
 အသက်သည်။ အပ္ပကံ၊ နည်း၏။ ပရိတ္တံ၊ တို၏။ သဟကံ၊ သျှင်မြဲ၏။ ဗဟုဒက္ခံ
 များသောဆင်းရဲခြင်းရှိ၏။ ဗဟုပါယာသံ၊ များသောပင်ပန်းခြင်းရှိ၏။ မန္တာ

သတ္တကနိပါတ်နုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၃၀၃

ယ၊ ပညာဖြင့်၊ ဗောဓိ၊ ထိအပ်၏။ ကုသလံ၊ ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်၏။
 ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရိတဗ္ဗံ၊ ကျင့်အပ်၏။ ဇာတဿ၊ ပဋိ
 သန္ဓေနေသောသူ၏၊ အမရဏံ၊ မသေရခြင်းမည်သည်။ နုတ္ထိ၊ မရှိ၊ ဗြာဟ္မဏ၊
 ပုဏ္ဏား၊ သေယျထာဝရိ၊ ဥပမာမည် သည်ကား။ တိဏဂ္ဂေ၊ မြက်ပျား၌၊
 ဥဿာဝဗိန္ဒု၊ ဆီးနှင်းပေါက်သည်။ သူရိယေ၊ နေသည်။ ဥဂ္ဂစ္ဆန္တေ၊ တက်
 သည်ရှိသော်၊ ခိပ္ပံယေဝ၊ ယှဉ်စွာသာယှဉ်၊ ပဋိဝိဂစ္ဆတိသေယျထာဝရိ၊
 ကင်းပျောက်သကဲ့သို့၊ ဝိရုဗ္ဗိတိကော၊ ကြာမြင့်စွာတည်ခြင်းရှိသည်။ နဟော
 တိသေယျထာဝရိ၊ မဖြစ်သကဲ့သို့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူ
 သာယှဉ်၊ မနုဿာနံ၊ လူတို့၏၊ ဇိဝိတံ၊ ဇိဝိတိန္ဒြေဟုဆိုအပ်သောအသက်
 သည်၊ ဥဿာဝဗိန္ဒု၊ ဆီးနှင်းပေါက်လျှင် ဥပမာရှိ၏။ ပရိတ္တံ၊ တို၏။ လဟု
 ကံ၊ လျှင်မြန်၏။ ဗဟုနက္ခံ၊ များစွာသောဆင်းရဲရှိ၏။ ဗဟုပါယာသံ၊ များစွာ
 သောပင်မန်းခြင်းရှိ၏။ မန္တရယ၊ ပညာဖြင့်၊ ဗောဓိ၊ ထိအပ်၏။ ကုသလံ၊
 ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်၏။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရိတဗ္ဗံ၊
 ကျင့်အပ်၏။ ဇာတဿ၊ ပဋိသန္ဓေနေသောသူ၏၊ အမရဏံ၊ မသေရခြင်း
 သည်၊ နုတ္ထိ၊ မရှိ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ သေယျထာဝရိ၊ ဥပမာကနည်းလည်း၊ ထုလ္လ
 ဗုထိတကော၊ ကြီးစွာသော ခိုဗ်းရည် ခိုဗ်းပေါက်ရှိသော၊ ခေဝေ၊ ခိုဗ်း
 သည်၊ ဝဿန္တေ၊ ရွာသည်ရှိသော်၊ ဥဒကော၊ ရေအပြင်၌၊ ဥဒကပုဗ္ဗု၊ ရေပြောက်
 သည်၊ ခိပ္ပံယေဝ၊ ယှဉ်စွာသာယှဉ်၊ ပဋိဝိဂစ္ဆတိသေယျထာဝရိ၊ ကင်းပျောက်
 သကဲ့သို့၊ ဝိရုဗ္ဗိတိကံ၊ ကြာမြင့်စွာ တည်ခြင်းရှိသည်။ နဟောတိသေယျ
 ထာဝရိ၊ မဖြစ်သကဲ့သို့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူသာယှဉ်၊
 မနုဿာနံ၊ လူတို့၏၊ ဇိဝိတံ၊ အသက်သည်။ ဥဒကပုဗ္ဗု၊ ရေပြောက်လျှင်
 ဥပမာရှိ၏။ ပရိတ္တံ၊ တို၏။ လဟုကံ၊ လျှင်မြန်၏။ ဗဟုနက္ခံ၊ များသောဆင်းရဲ
 ခြင်းရှိ၏။ ဗဟုပါယာသံ၊ များသော ပင်မန်းခြင်းရှိ၏။ မန္တရယ၊ ပညာဖြင့်၊
 ဗောဓိ၊ ထိအပ်၏။ ကုသလံ၊ ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်၏။ ဗြဟ္မစရိယံ၊ မြတ်
 သောအကျင့်ကို၊ စရိတဗ္ဗံ၊ ကျင့်အပ်၏။ ဇာတဿ၊ ပဋိသန္ဓေနေသောသူ၏၊
 အမရဏံ၊ မသေခြင်းမည်သည်။ နုတ္ထိ၊ မရှိ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ သေယျထာဝရိ၊
 ဥပမာမည်သည်ကား။ ဥဒကော၊ ရေ၌၊ ဒဏ္ဍရာ၊ ထိ၊ ထွန်ဒဏ်ဖြင့် ခတ်အပ်
 သောအရေးသည်၊ ခိပ္ပံယေဝ၊ ယှဉ်စွာသာယှဉ်၊ ပဋိဝိဂစ္ဆတိသေယျထာဝရိ၊
 ကင်းသကဲ့သို့၊ ဝိရုဗ္ဗိတိကော၊ ကြာမြင့်စွာတည်ခြင်းရှိသည်။ နဟောတိသေ
 ယျထာဝရိ၊ မဖြစ်သကဲ့သို့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူသာယှဉ်၊
 မနုဿာနံ၊ လူတို့၏၊ ဇိဝိတံ၊ အသက်သည်။ ဥဒကော၊ ရေ၌၊ ဒဏ္ဍရာ၊ ဖူပံ။

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ထုံတံဖြင့်ခတ်အပ်သော ရေ့လျှင်ဥပမာရှိ၏။ ပရိတ္တံ၊ တို၏(ပ)။ ဇာတဿ၊ ပရိ သန္ဓေနေသောသူ၏။ အမရဏံ၊ မသေရခြင်းမည်သည်။ နုတ္တိ၊ မရှိ၊ ဗြာဟ္မဏ ပုဏ္ဏား၊ သေယျထာပီ၊ ဥပမာမည်သည်ကား၊ ဒုရင်္ဂမာ၊ ဝေးသောအရပ်မှ ထာသော၊ ဝဏိဗာသောတာ၊ လျှင်သောရေအဟဉ်ရှိသော၊ ဟာရုဟာရိနီ၊ ဆောင်အပ်သော သစ်မျက်စသည်ကို ဆောင်တတ်သော ပဗ္ဗတေယျာ၊ ကောင်ထိပ်မှစီးသော၊ နဒီ၊ မြစ်သည်၊ ယာယ၊ အကြင်ခဏထယရဟုတ္တံဖြင့်၊ အာဝတ္တတိ၊ ထည်၏။ သောခဏောဝါ၊ ထိုထည်သောခဏသည်ထည်း ကောင်း၊ သောလယောဝါ၊ ထိုထည်သောထယသည်ထည်းကောင်း၊ သော မဟုတ္တောဝါ၊ ထိုထည်သောရဟုတ္တသည်ထည်းကောင်း၊ နုတ္တိ၊ မရှိ၊ အထ ခေါ၊ စင်စစ်သော်ကား၊ သာ၊ ထိုမြစ်သည်။ ဂစ္ဆတေဝသေယျထာပီ၊ သွား သည်သာလျှင်ဖြစ် သကဲ့သို့၊ ဝတ္တတေဝသေယျထာပီ၊ ဝျှေသည်သာလျှင်ဖြစ် သကဲ့သို့၊ သန္ဓတေဝသေယျထာပီ၊ စီးသည်သာလျှင်ဖြစ်သကဲ့သို့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ မနုဿာနံ၊ လူတို့၏၊ ဇီဝိတံ၊ အသက် သည်၊ နဒိပဗ္ဗတေယျ၊ ပမံ၊ တောင်ထိပ်မှစီးသောမြစ်လျှင်ဥပမာရှိ၏။ ပရိတ္တံ၊ တို၏။ ထဟုကံ၊ လျှင်မြန်၏(ပ)။ ဇာတဿ၊ ပရိ သန္ဓေနေသောသူ၏။ အမရ ဏံ၊ မသေခြင်းသည်။ နုတ္တိ၊ မရှိ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ သေယျထာပီ၊ ဥပမာ မည်သည်ကား၊ ဗထဝါ၊ အားရှိသော၊ ပုရိသော၊ ယောဂျားသည်၊ ဇိဝ္ဇေ၊ ဝျှာဖျား၌၊ ခေဠဝိဏ္ဏံ၊ တံတွေးပေါက်ကို၊ သံယုဟိတွာ၊ ရုံးစု၍၊ အကထိ ရေနေဝ၊ မပြုငြင်သဖြင့် သာလျှင်၊ ပပတေယျသေယျထာပီ၊ ကျစေရာ သကဲ့သို့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ မနုဿာနံ၊ လူတို့၏၊ ဇီဝိတံ၊ အသက်သည်၊ ခေဠဝိဏ္ဏံ၊ ပမံ၊ တံတွေးပေါက်လျှင်ဥပမာ ရှိ၏။ ပရိတ္တံ၊ တို၏(ပ)။ ဇာတဿ၊ ပရိ သန္ဓေနေသောသူ၏။ အမရဏံ၊ မသေ ရခြင်း မည်သည်။ နုတ္တိ၊ မရှိ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဒိဝတံ၊ တနေ့ပတ်ထုံး၊ သန္တက္ကော၊ လောလောပူသော၊ အယောဂဇူပဟေ၊ သံအိုးကင်း၌၊ မံသပေထိ ယာ၊ အသားတစ်ကို၊ ပက္ခိတ္တယ၊ ထည့်အပ်သည်ရှိသော်၊ ဝိပုံယေဝ၊ လျှင်စွာ သာလျှင်၊ ပရိပိဂစ္ဆ တိသေယျထာပီ၊ ကင်းသကဲ့သို့၊ စိရမ္ပိတိကော၊ ကြံမြင့် စွာတည်ခြင်းရှိသည်၊ နဟောတိသေယျထာပီ၊ မဖြစ်သကဲ့သို့၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူသာလျှင်၊ မနုဿာနံ၊ လူတို့၏၊ ဇီဝိတံ၊ အသက် သည်၊ မံသပေယူပမံ၊ အသားတစ်လျှင်ဥပမာရှိ၏။ ပရိတ္တံ၊ တို၏(ပ)။ ဇာ တဿ၊ ပရိ သန္ဓေနေသောသူ၏။ အမရဏံ၊ မသေရခြင်း မည်သည်။ နုတ္တိ၊ မရှိ၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ အာဗာတနံ၊ နွားသတ်ရာ ဖြစ်သောသင်းချိုင်းသို့။

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၃၀၇

နိယျမာနာ၊ ဆွဲငင်ယူဆောင်အပ်သော၊ ဝဏ္ဏာ၊ သတ်ခြင်းငှါထိုက်သော၊ ဂါဝိ
 နွားသည်၊ ယဉ်ဒေဝပါဒ်၊ အကြင်အကြင်ခြေကိုသေ့ထွင်၊ ဥဒ္ဓရတိ၊ ငြှံ့ချို၏၊
 တံဘဒေဝပါဒ်၊ ထိုခြေတွင်းချိုတိုင်းသာထွင်၊ ဝသော၊ သတ်ခြင်း၏၊ သန္တိ
 ကေဝ၊ အနီး၌သာထွင်၊ ဟောတိသေယျထာဝိ၊ ဖြစ်သကဲ့သို့မရုဏဿ၊ သေ
 ခြင်း၏၊ သန္တိကေဝ၊ အနီး၌သာထွင်၊ ဟောတိသေယျထာဝိ၊ ဖြစ်သကဲ့သို့၊
 ဗြာဟ္မဏ၊ ပုဏ္ဏား၊ ဝေမေဝခေါ၊ ဤအတူသာထွင်၊ မနုဿာနံ၊ လူတို့၏၊ ဇိဝိတံ
 အသက်သည်၊ ဂေါဝဏ္ဏ၊ ပခံ၊ သတ်အပ်သော နွားထွင်ဥပမာရှိ၏၊ ပရိတ္တံ၊
 တို၏၊ ထဟုကံ၊ ထွင်မြန်၏၊ ဗဟုဒုက္ခံ၊ များသောဆင်းရဲခြင်းရှိ၏၊ ဗဟုပါယာ
 သံ၊ များသောပင်ပန်းခြင်းရှိ၏၊ မန္တယ၊ ပညာဖြင့်၊ ဗောဇ္ဈံ၊ ထိအပ်၏၊ ကုသ
 လံ၊ ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်၏၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရိ
 တဗ္ဗံ၊ ကျင့်အပ်၏၊ ဇာတဿ၊ ပမိုသန္ဓေနေသောသူ၏၊ အမရဏံ၊ မသေရ
 ခြင်းမည်သည်၊ နုတ္တိ၊ မရှိ၊ ဣတိဝေံ၊ ဤသို့၊ ဒေသေတိ၊ ဟော၏၊ ထေနခေါပန
 သမယေန၊ ထိုအခါ၌၊ မနုဿာနံ၊ လူတို့၏၊ အာယုပ္ပမာတံ၊ အသက်အတိုင်း
 အရှည်သည်၊ သဗ္ဗိဝဿ သဘာသာနိ၊ အနှစ်ခြောက်သောင်း တို့သည်၊
 အဘောသိ၊ ဖြစ်၏၊ ပဉ္စဝဿသတိကာ၊ အနှစ်ငါးရာအတိုင်းအရှည်ရှိသော၊
 ကုမာရိ၊ သတို့သို့သည်၊ အလံပတေယျာ၊ ထင်ပေစား ထိမ်းများခြင်းငှါ
 ထိုက်သည်၊ အဟောသိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ခုဟန်းတို့၊ ထေနခေါပနသမယေန၊
 ထိုအခါ၌၊ မနုဿာနံ၊ လူတို့၏၊ သီတံ၊ ဆောင်းလအခါ ချမ်းခြင်းလည်း
 ကောင်း၊ ဥဇျာ၊ နွေထအခါပူအိုက်ခြင်းလည်းကောင်း၊ ဇိဗန္ဓာ၊ ထမင်းဝတ်
 ပွတ်ခြင်းလည်းကောင်း၊ ဝိပါသာ၊ ရေသိတ်ခြင်းလည်းကောင်း၊ ဥစ္စာရော၊
 ကျင်ကြီးသွားလိုခြင်း ထည်းကောင်း၊ ပဿာဝေါ၊ ကျင်လပ်သွားလိုခြင်း
 ထည်းကောင်း၊ ဣတိ၊ ဤသို့၊ ဆဋ္ဌေဝ၊ ခြောက်ပါးသာထွင် ဖြစ်ကုန်သော၊
 အာဗာဓာ၊ အနာတို့သည်၊ အဟေသုံ၊ ရှိသည်ဖြစ်ကုန်၏၊ ဘိက္ခဝေ၊ ခုဟန်း
 တို့၊ အရကော၊ အရကအမည်ရှိသော၊ သောဟိနာမသတ္တာ၊ ထိုဘရာမည်
 စင်ထုက်၊ မနုဿေသု၊ လူတို့သည်၊ ဝေံ၊ ဤသို့၊ ဒိဗ္ဗာယုကေသု၊ ရှည်သော
 အသက်ရှိကုန်ထုက်၊ ဝေံ၊ ဤသို့၊ ဝိရမ္ပိတိကေသု၊ ကြာမြင့်စွာတည်ခြင်းရှိ
 ကုန်ထုက်၊ ဝေံ၊ ဤသို့၊ အပ္ပါဗာဓေသု၊ အနာကင်းကုန်ထုက်၊ သာဝကာနံ၊
 တပည့်တို့၏၊ ဝေံ၊ ဤသို့၊ ဓမ္မံ၊ တရားကို၊ ဒေသေသိ၊ ဟော၏၊ ကိံ၊ ဒေသေသိ၊
 အဘဟံသို့ဟောသနည်း၊ ဗြာဟ္မဏ၊ ပုဏ္ဏား၊ မနုဿာနံ၊ လူတို့၏၊ ဇိဝိတံ၊
 အသက်သည်၊ အပ္ပကံ၊ နည်း၏၊ ပရိတ္တံ၊ တို၏၊ ထဟုကံ၊ ပေါ့၏၊ ဗဟုဒုက္ခံ၊ များ
 သောဆင်းရဲခြင်းရှိ၏၊ ဗဟုပါယာသံ၊ များသောပင်ပန်းခြင်းရှိ၏၊ မန္တယ၊

အင်္ဂုတ္တိုရ်ပါဠိထောင်-နိဿယ

ပညာဖြင့်၊ ဗောဇ္ဈိသိအပ်၏။ ကုသလံ၊ ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်၏။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို၊ စရိတဗ္ဗံ၊ ကျင့်အပ်၏။ ဇာတဿ၊ ပဋိသန္ဓေနေသော သူ၏။ အမရဏံ၊ မသေရခြင်းမည်သည်။ နတ္ထိ၊ မရှိ၊ ဣတိဝေံ၊ ဤသို့၊ ဓမ္မံ၊ တရားကို၊ ဒေသေတိ၊ ဟော၏။ သိက္ခဝေ၊ ရဟန်းတို့၊ ဇေတရဟိ၊ ယခုအခါ၌၊ တံဝစနံ၊ ထိုစကားကို။ ဝဒမာနော၊ ပြောဆိုသောသူသည်။ သဗ္ဗာ၊ ကောင်းစွာ၊ ဝဒေယျ၊ ဆိုသည်မည်၏။ ကိံဝဒေယျ၊ အတယ်သို့ ဆိုသည်မည်ရာသနည်း။ မနုဿာနံ၊ လူတို့၏။ ဇိဝိတံ၊ အသက်သည်။ အပ္ပကံ၊ နည်း၏။ ပရိတ္တံ၊ တို၏။ ထဟကံ၊ ဟျင်မြိန်၏။ ဗဟုနက္ခံ၊ များသောဆင်းရဲခြင်းရှိ၏။ ဗဟုပါယာသံ၊ များသောပင်ပန်းခြင်းရှိ၏။ မန္တယ၊ ပညာဖြင့်၊ ဗောဇ္ဈိသိအပ်၏။ ကုသလံ၊ ကုသိုလ်ကို၊ ကတ္တဗ္ဗံ၊ ပြုအပ်၏။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို၊ စရိတဗ္ဗံ၊ ကျင့်အပ်၏။ ဇာတဿ၊ ပဋိသန္ဓေနေသောသူ၏။ အမရဏံ၊ မသေရခြင်းမည်သည်။ နတ္ထိ၊ မရှိ၊ ဣတိ၊ ဝဒေယျ၊ ဆိုရာ၏။ သိက္ခဝေ၊ ရဟန်းတို့၊ ဇေတရဟိ၊ ယခုအခါ၌၊ ယော၊ အကြင်သူသည်၊ ပိရံ၊ ကြာမြင့်စွာ၊ ဇိဝတိ၊ အသက်ရှင်၏။ သော၊ ထိုသူသည်။ ဝဿသတံ၊ အနှစ်တရာပတ်လုံး၊ ဇိဝတိ၊ အသက်ရှင်၏။ အပ္ပံ၊ အနည်းငယ်သည်။ ဇိဝတိ၊ အသက်ရှင်၏။ သိယျောပါ၊ အနှစ်တရာထက်အလွန်မူလည်း၊ ဇိဝတိ၊ အသက်ရှင်၏။ သိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်။ ဝဿသတံ၊ အနှစ်တရာပတ်လုံး၊ ဇိဝန္တော၊ အသက်ရှင်သောသူသည်။ ဟေမန္တနံ၊ ဆောင်းဥတုတို့၏။ ဥတုသတံ၊ ဥတုတရာလည်းကောင်း၊ ဝိဗ္ဗာနံ၊ နွေဥတုတို့၏။ ဥတုသတံ၊ ဥတုတရာလည်းကောင်း၊ ဝဿာနံ၊ ဝိဗ္ဗာနံ၊ ဥတုသတံ၊ ဥတုတရာလည်းကောင်း၊ ဣတိ၊ ဤသို့၊ တိဏံယေဝ ဥတုသတာနံ၊ ဥတုသုံးရာတို့ ပတ်လုံးသာလျှင်၊ ဇိဝတိ၊ အသက်ရှင်၏။ သိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်။ တိဏံဥတုသတာနံ၊ ဥတုသုံးရာတို့ ပတ်လုံး၊ ဇိဝန္တော၊ အသက်ရှင်သောသူသည်။ ဟေမန္တနံ၊ ဆောင်းလတ်၏။ စတ္တာရိ မာသသတာနံ၊ လဆေးရာတို့လည်းကောင်း၊ ဝိဗ္ဗာနံ၊ နွေလတ်၏။ စတ္တာရိ မာသသတာနံ၊ လဆေးရာတို့လည်းကောင်း၊ ဝဿာနံ၊ ဝိဗ္ဗာနံ၊ လတ်၏။ စတ္တာရိ မာသသတာနံ၊ လဆေးရာတို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဒွါဒသံ ယေဝမာသသတာနံ၊ တထောင်နှစ်ရာသော လတ်ပတ်လုံးသာလျှင်၊ ဇိဝတိ၊ အသက်ရှင်၏။ သိက္ခဝေ၊ ရဟန်းတို့၊ ခေါပန၊ စင်စစ်။ ဒွါဒသံ မာသသတာနံ၊ တထောင်နှစ်ရာသော လတ်ပတ်လုံး၊ ဇိဝန္တော၊ အသက်ရှင်သောသူသည်။ ဟေမန္တနံ၊ ဆောင်းလတ်၏။ အဠုဒ္ဓမာသသတာနံ၊ လခွဲရှစ်ရာတို့လည်းကောင်း၊ ဝိဗ္ဗာနံ၊ နွေလတ်၏။ အဠုဒ္ဓမာသသတာနံ၊ လခွဲရှစ်ရာတို့လည်းကောင်း

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၇-မဟာဝဂ်၊ ၃၀၇

ဝဿာနံ၊ ခိဗ်းလတို့၏၊ အဋ္ဌဒ္ဓမာသသတာနိ၊ ထွဲရှစ်ရာတို့လည်းကောင်း၊
 ဣတိ၊ ဤသို့၊ စတုရိသတိယဝအဋ္ဌမာသသတာနိ၊ နှစ်ထောင်လေးရာသော
 လွဲဘိဝက်သုံးသာသျှင်၊ ဇီဝတိ၊ အသက်ရှင်၏၊ ဘိက္ခုဝေ၊ ခုဟုန်းတို့၊ ခေါပ
 န၊ စင်စစ်၊ စတုရိသတိအဋ္ဌမာသသတာနိ၊ နှစ်ထောင်လေးရာသောလွဲတို့
 ပတ်သုံး၊ ဇီဝန္တော၊ အသက်ရှင်သောသူသည်၊ ဟေမန္တာနံ၊ ဆောင်းလတို့
 ၏၊ ဣဒသရတ္တိသဟဿာနိ၊ ညဉ့်တသောင်းနှစ်ထောင်တို့လည်းကောင်း၊
 ဝိဗ္ဗာနံ၊ နွေလတို့၏၊ ဣဒသရတ္တိသဟဿာနိ၊ ညဉ့်တသောင်းနှစ်ထောင်တို့
 လည်းကောင်း၊ ဝဿာနံ၊ ခိဗ်းလတို့၏၊ ဣဒသရတ္တိသဟဿာနိ၊ ညဉ့်
 တသောင်းနှစ်ထောင်တို့လည်းကောင်း၊ ဣတိ၊ ဤသို့၊ ဆတ္တိသံယေဝရတ္တိ
 သဟဿာနိ၊ ညဉ့်သုံးသောင်းခြောက်ထောင်တို့ပတ်လုံးသာလျှင်၊ ဇီဝတိ၊
 အသက်ရှင်၏၊ ဘိက္ခုဝေ၊ ခုဟုန်းတို့၊ ခေါပန၊ စင်စစ်၊ ဆတ္တိသံရတ္တိသဟဿာ
 နိ၊ ညဉ့်သုံးသောင်းခြောက်ထောင်တို့ပတ်လုံး၊ ဇီဝန္တော၊ အသက်ရှင်သော
 သူသည်၊ မာတုထညာယ၊ အမိ၏နို့ကိုသောက်ခြင်းနှင့်၊ သဒ္ဓိံ၊ တကွ၊
 ဘက္ကန္တရာယေန၊ ထမင်းစားခြင်း၏အန္တရာယ်နှင့်၊ သဒ္ဓိံ၊ တကွ၊ မေဟန္တာ
 နံ၊ ဆောင်လတို့၏၊ စတုရိသတိဘက္ကန္တသဟဿာနိ၊ နှစ်ထောင်လေးထောင်
 သောထမင်းစားခြင်းဘို့လည်းကောင်း၊ ဝိဗ္ဗာနံ၊ နွေလတို့၏၊ စတုရိသတိ
 ဘက္ကန္တသဟဿာနိ၊ နှစ်ထောင်လေးထောင်သောထမင်းစားခြင်းတို့လည်း
 ကောင်း၊ ဝဿာနံ၊ ခိဗ်းလတို့၏၊ စတုရိသတိ ဘက္ကန္တသဟဿာနိ၊
 နှစ်ထောင်လေးထောင်သော ထမင်းစားခြင်းတို့လည်းကောင်း၊ ဣတိ၊
 ဤသို့၊ ဧဒသတ္တတိဋ္ဌေဝဘက္ကန္တသဟဿာနိ၊ ခုနှစ်ထောင် နှစ်ထောင်သော
 ထမင်းစားရာကာလတို့ပတ်လုံးသာလျှင်၊ ဘုဇ္ဇတိ၊ စား၏၊ တတြိဝစနေ၊
 ထိုသဒ္ဓိံအဘက္ကန္တရာယေနဟူသောစကား၌၊ ဣမေ၊ ဤထိုလတ္တံ့သည်တို့
 ကား၊ ဘက္ကန္တရာယ၊ ထမင်းစားခြင်း၏အန္တရာယ်တို့တည်း၊ ကာပိလမိဒ္ဓေါ
 ပိ၊ ယောက်ျားအိပ်သောသူသည်လည်း၊ ဘက္ကန္တိ၊ ထမင်းကို၊ နဘုဇ္ဇတိ၊ မစား၊
 နုက္ခိဘာပိ၊ ဆင်းရဲခြင်းရှိသောသူသည်လည်း၊ ဘက္ကန္တိ၊ ထမင်းကို၊ နဘုဇ္ဇတိ၊
 မစား၊ ဗျ၊ မိဘတပိ၊ အနာနှိပ်စက်ခြင်းရှိသောသူသည်လည်း၊ ဘက္ကန္တိ၊ ထမင်း
 ကို၊ နဘုဇ္ဇတိ၊ မစား၊ ဥပေါသထိကောပိ၊ ဥပုသ်သုံးခြင်းရှိသော သူသည်
 လည်း၊ ဘက္ကန္တိ၊ ထမင်းကို၊ နဘုဇ္ဇတိ၊ မစား၊ အဇာဘကောနပိ၊ မရသဖြင့်
 လည်း၊ ဘက္ကန္တိ၊ ထမင်းကို၊ နဘုဇ္ဇတိ၊ မစား၊ ဣတိဣမေ၊ ဤသည်တို့တည်း၊
 ဘက္ကန္တရာယ၊ ထမင်းစားခြင်း၏အန္တရာယ်တို့တည်း၊ ဘိက္ခုဝေ၊ ခုဟုန်း
 တို့၊ ဣတိခေါ၊ ဤသို့လျှင်၊ မယာ၊ ငါတုရားသည်၊ ဝဿသတာယုကဿ၊

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ၊

အနှစ်တရာအသက်ရှည်သော၊ မနုဿ၊ လူ၏၊ အာယုဝိ၊ အသက်ကိုလည်း သင်္ခါတော၊ ရေတွက်အပ်၏။ အာယုပ္ပမာဏံပိ၊ အသက်အတိုင်းအရှည်ကိုလည်း။ သင်္ခါတံ၊ ရေတွက်အပ်၏။ ဥတုပိ၊ ဥတုကိုလည်း။ သင်္ခါတော၊ ရေတွက်အပ်၏။ သံဝဠရံပိ၊ နှစ်တို့ကိုလည်း။ သင်္ခါတာ၊ ရေတွက်အပ်ကုန်၏။ မာသာပိ၊ လတို့ကိုလည်း။ သင်္ခါတာ၊ ရေတွက်အပ်ကုန်၏။ အဗ္ဗမာသာပိ၊ လခွဲတို့ကိုလည်း။ သင်္ခါတာ၊ ရေတွက်အပ်ကုန်၏။ ရက္ခပိ၊ ညဉ့်တို့ကိုလည်း။ သင်္ခါတာ၊ ရေတွက်အပ်ကုန်၏။ ဒီဝါပိ၊ နေ့တို့ကိုလည်း။ သင်္ခါတော၊ ရေတွက်အပ်ကုန်၏။ ဘုတ္တာပိ၊ ထမင်းစားခြင်းတို့ကိုလည်း။ သင်္ခါတာ၊ ရေတွက်အပ်ကုန်၏။ ဘတ္တန္တရာယာပိ၊ ထမင်းစားခြင်း၏ အန္တရာယ်တို့ကိုလည်း။ သင်္ခါတာ၊ ရေတွက်အပ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊ သာဝကာနံ တပည့်တို့၏။ ဟိတေထိနာ၊ အစိုးအပွားကိုရှာဖွေလေ့ရှိသော၊ အနုကမ္ပကေန၊ အစဉ်သနား တတ်သော၊ သတ္တာရာ၊ ဆရာသည်။ ယံကရဏီယံ၊ အခြွင်ပြုအပ်သောပြုသွယ်ကိစ္စသည်။ အတ္ထိ၊ ရှိ၏။ တံကရဏီယံ၊ ထိုပြုအပ်သောပြုသွယ်ကိစ္စကို၊ ဝေ၊ သင်တို့အား။ အနုကမ္ပ၊ အစဉ်သနားသည်ကို။ ဥပါဒါယ၊ စွဲ၍၊ မယာ၊ ငါတုရားသည်။ ကတံ၊ ပြုအပ်၏။ ဘိက္ခုဝေ၊ ရဟန်းတို့။ ဧတေနိရုက္ခုဿနိ၊ ထိုသစ်ပင်ရင်းတို့ကို၊ ဈာယထ၊ ကပ်၍ရှုကုန်လော့။ ဧတေနိသုညာဂါရာနိ၊ ထိုဆိတ်ငြိမ်ရာအရပ်တို့ကို၊ ဈာယထ၊ ကပ်၍ရှုကုန်လော့။ မာပမာဒတ္ထ၊ မငွေမထေ့ကြကုန်ထင့်၊ ပစ္စာ၊ နောက်၌၊ ဝိပ္ပမိသာရိနော၊ နှလုံးမသာယာခြင်းရှိကုန်သည်။ မာအဟုဝတ္ထ၊ မဖြစ်ကြကုန်ထင့်။ အယံ၊ ဤသည်။ ဝျှင်၊ ဝေ၊ သင်တို့အား။ အဗ္ဗာကံ၊ ငါတို့၏။ အနုသာသနိ၊ အစဉ်ဆုံးမတားမြစ်ခြင်းတည်း။ ဣတိ၊ သို့၍။ အဝေါစ၊ မိန့်ထော်မူ၏။ ။

ဒသမသုတ်ပြီး၏။

သတ္တမော၊ ခုနစ်ခုမြောက်သော၊ မဟာဝဂ္ဂေါ၊ မဟာဝဂ်သည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။ တဿ၊ ထိုမဟာဝဂ်၏။ ဥဒါနံ၊ ဥဒါန်းသည်ကား။ ဟိရိ၊ ဟိရိဩတ္တပ္ပစသော တရားနှင့်ပြည့်စုံသော ရဟန်းအား၊ ဣန္ဒြိယသံဝရသီသစသော ခုနစ်ပါးသော တရားနှင့်ပြည့်စုံသည်ကိုဟောရာဖြစ်သော သုတ်လည်းကောင်း။ သူရိယံ၊ ကမ္ဘာပျက်သော အခါနေခုနစ်စင်းတွက်ခြင်းကို အရင်းမူ၍ သင်္ခါတရတရားတို့၏ အနိစ္စသဘောကို ကောရာဖြစ်သော သုတ်လည်းကောင်း။ ဥပမာ၊ အင်္ဂါခုနစ်ပါးရှိသော မြွေကို ဥပမာပြု၍ သူထော်ကောင်းတရားခုနစ်ပါးနှင့် ပြည့်စုံသော အရိယာဖြစ်သော တပည့်၏ အကုသိုလ်ကို

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၇-မဟာဝဂ်၊ ၃၀၆

စွန့်ခြင်းကုသိုလ်ကို ပွားစေခြင်းစသောအခြင်းအရာကို ဟောရာဖြစ်သော သုတ်သည်းကောင်း၊ ဓမ္မဉ္စာပုဇဇ်အထူးကိုခံထိုက်ကြောင်း ဖြစ်သောပါဠိ ဓမ္မကိုသိခြင်းစသော ခုနစ်ပါးသောတရားတို့ကို ဟောရာဖြစ်သော သုတ် ထည်းကောင်း၊ ပါရိသတ္တကံ၊ ပင်ထယ် ကသစ်ပင်၏ ဖျော့ဒူးတခုသော အရှက်ရှိသောအခါစသောခုနစ်ပါးကိုဥပမာမူ၍ အရိယာဖြစ်သောထပည့် ၏ရဟန်းပြုခြင်း၌ အားထုတ်ခြင်းစသော ခုနစ်ပါးသော အခြင်းအရာကို ဟောရာဖြစ်သောသုတ် ထည်းကောင်း၊ သတ္တကံ၊ ဘုရားစသော ခုနစ်ပါး သော ဝတ္ထုတို့ကို အရိအသေပြု၍ နေသောသူ၏ အကုသိုလ်ကို စွန့်ခြင်း ကုသိုလ်ကို ပွားစေခြင်းကို ဟောရာဖြစ်သောသုတ် ထည်းကောင်း၊ အာ သဝါနံ၊ သတိပဋ္ဌာန်စသော ခုနစ်ပါးသော တရားတို့ကို ပွားစေသောရဟန်း စိတ်၏ တရံတရသောအာရုံကိုမစွဲလမ်းမူ၍ အာသဝေါတရားတို့မှ ထွက် မြော်ခြင်းကိုဟောရာဖြစ်သောသုတ်ထည်းကောင်း၊ အဂ္ဂိ၊ ကြီးစွာသောမီးပုံရ ကိုအရင်းမူ၍ဒုသိယရဟန်း၏ ငရဲသို့ကပ်၍ဖြစ်ရခြင်းစသည်ကို ဟောရာ ဖြစ်သောသုတ်ထည်းကောင်း၊ သုနေတ္တ၊ သုနေတ္တစသောဆရာခုနစ်ယောက် တို့၏ဆုံးမ ကြံမြစ်ခြင်းကို အရင်းမူ၍ ကိုယ်တော်၏ဆုံးမ ကြံမြစ်ခြင်းကို ဟောရာ ဖြစ်သောသုတ် ထည်းကောင်း၊ အရကေနစ၊ အရကမည်သော ဆရာ၏ဆုံးမ ကြံမြစ်ခြင်းကိုအရင်းမူ၍ ကိုယ်တော်၏ဆုံးမ ကြံမြစ်ခြင်းကို ဟောရာ ဖြစ်သောသုတ် ထည်းကောင်း၊ ဣတိ၊ ဤသို့၊ တေကာနိ၊ ထိုသုတ် တို့သည်၊ ဒသ၊ ဆယ်သုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသည် ထျင်တည်း။ ။

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၈-ဝိနယဝဂ်၊

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို ဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ်သင့်၏ဟူ၍၊ ဇာနာ တိ၊ သိ၏၊ အနာပတ္တိံ၊ အာပတ်မသင့် သည်ကို၊ အနာပတ္တိတိ၊ အာပတ်မသင့် ဟူ၍၊ ဇာနာတိ၊ သိ၏၊ ထဟကံ၊ ပေါ့သော၊ အာပတ္တိံ၊ အာပတ်ကို၊ ထဟကာ၊

ပေါ့သော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ဂရုကံထေ
 သော၊ အာပတ္တိ၊ အာပတ်ကို၊ ဂဏှာ၊ လေးသော၊ အာပတ္တိ၊ အာပတ်တည်း၊
 ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ သိထဝါ၊ သိထနှင့်ပြည့်စုံသည်၊ ဟောတိ၊ ဖြစ်၏၊
 ပါတိမောက္ခသံဝရသံဝရတော၊ ပါတိမောက္ခသံဝရ သိထနှင့်ပြည့်စုံသည်
 ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အာစာရဂေါစရ သမ္ပန္နော၊ အကျင့်ချက်စားရာနှင့်
 ပြည့်စုံသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အဏုမက္ခေယု၊ အနုဖြူ၊ အတိုင်းအရှည်
 ရှိကုန်သော၊ ဝဇ္ဇေယု၊ အပြက်ကို၌၊ ထယဒဿာဝီ၊ ဘေးအားဖြင့်ရှုလေ့ရှိ
 သည်ဖြစ်၍၊ ဝိ ဘရတိ၊ နေ၏၊ သိက္ခာပဒေယု၊ သိက္ခာပုဒ်ကို၌၊ သမာဒါယ၊
 ဆောက်တည်၍၊ အာဘိစေတသိကာနံ၊ လွန်မြတ်သောစိတ်၌ဖြစ်ကုန်သော
 ဒိဋ္ဌခန္ဓာသုးဝိဟာ၊ နာနံ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌ချမ်းသာစွာနေရ
 ကြောင်းဖြစ်ကုန်သော၊ စတုန္ဒံ၊ ထေးပါးကုန်သော၊ ဈာနာနံ၊ ဈာန်တို့ကို၊ နိကာ
 မဿာတိ၊ အသိုရှိတိုင်းရခြင်းရှိသည်၊ အကိစ္ဆ ဝာဘိ၊ ပြိုပြင်ခြင်းမရှိသဖြင့်
 ရခြင်းရှိသည်၊ အကတိရလာဘိ၊ ပင်ပန်းခြင်းမရှိသဖြင့် ရခြင်းရှိသည်၊
 ဟောတိ၊ ဖြစ်၏၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်း
 ကြောင့်၊ အနာသဝံ၊ အာသဝေါတရားမရှိသော၊ စေတောဝီရတ္တိံ၊ စိတ်၏
 ကံသောသတိမှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်သမာဓိကိုလည်းကောင်း၊
 ပညာဝီရတ္တိံ၊ ကံသောသတိမှလွတ်သော အရဟတ္တဖိုလ်ပညာကိုလည်း
 ကောင်း၊ ဒိဋ္ဌဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊
 ကိုယ်တိုင်း၊ အဘိညာအဘိညာယ၊ ထူးသောဥာဏ်ဖြင့်ထိ၍၊ သန္တိကတွာ၊
 မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တ
 ဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊
 ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊
 ဘိက္ခဝေ၊ ရဟန်းတို့ ခေါ်စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိ
 ဓမ္မေဟိ၊ ဤတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊
 ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊
 မိန့်တော်မူ၏ ။

ပဌမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်
 သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို
 ဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တ
 ဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂသော၊ ပြည့်စုံသော။

သက္ကကနိပါတ်ဒုတိယပစ္ဆိမသက-ဂ- ဝိနယဝဂ်၊ ၃၃၁

ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို ဆောင်သည်၊ ဟောတိ၊ ဖြစ်
သနည်း၊ အာပတ္တိ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ်သင့်၏ဟူ၍၊
ဇာနတ်၊ ထိ၏၊ အနာဝတ္တိ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိတိ၊ အာပတ်
မသင့်ဟူ၍၊ ဇာနတ်၊ ထိ၏၊ ထဟုကံ၊ ပေါ့သော၊ အာပတ္တိ၊ အာပတ်ကို၊
ထဟုကာ၊ ပေါ့သော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနတ်၊ ထိ၏၊
ဂရုကံ၊ လေးသော၊ အာပတ္တိ၊ အာပတ်ကို၊ ဂရုကာ၊ လေးသော၊ အာပတ္တိ၊ အာ
ပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနတ်၊ ထိ၏၊ ခေါပန၊ စင်စစ်၊ အသေ၊ ထိုဝိနည်း
မိရ်ပုဂ္ဂိုလ်အား၊ ဥဗယာနိ၊ နှစ်ပါးကုန်သော၊ ပါတိမောက္ခာနိ၊ ဘိက္ခု၊ ပါတိ
မောက်ဘိက္ခု၊ နိပါတိမောက်တို့သည်၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ သွာဂ
တာနိ၊ ကောင်းစွာနှုတ်၌ လာကုန်သည်၊ သုဝိဘတ္တာနိ၊ ကောင်းစွာဝေတန်
အပ်ကုန်သည်၊ သုပဝတ္တိနိ၊ ကောင်းစွာဖြစ်ခြင်းရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်
ကုန်၏၊ သုတ္တသော၊ ဝိဘင်းအားဖြင့်လည်းကောင်း၊ အနုဗျဉ္ဇနတော၊ ခန္ဓကပ
ရိဝါပါဠိအားဖြင့်လည်းကောင်း၊ သုဝိနိစ္ဆိတာနိ၊ ကောင်းစွာဆုံးဖြတ်အပ်
ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အာတိစေတထိကာနံ၊ လွန်မြတ်သောစိတ်၌
ဖြစ်ကုန်သော၊ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ မျက်မှောက်သော ကိလိယ၏အဖြစ်၌
ချမ်းသာစွာနေရကြောင်းဖြစ်ကုန်သော၊ စတုန္တံ၊ လေးပါးကုန်သော၊ ဈာနာနံ၊
ဈာန်တို့ကို၊ နိကာမဿဘိ၊ အလိုရှိတိုင်းရခြင်းရှိသည်၊ အင်္ဂေန္တုလ္လဘိ၊ မပြု
ပြင်သဖြင့်ရခြင်းရှိသည်၊ အကထိရဿဘိ၊ မပင်ပန်းသဖြင့်ခြင်းရှိသည်၊
ဟောတိ၊ ဖြစ်၏၊ အာသဝါနံ၊ အသဝေတရားတို့၏၊ ခယာကုန်ခြင်းကြောင့်၊
အနာသဝံ၊ အာသဝေတရားမရှိသော၊ စေတေးဝိရတ္တိ၊ စိတ်၏ကိလေသာ
တို့မှလွတ်ရာဖြစ်သော အရဟတ္တဖိုလ် သမာဓိကိုလည်းကောင်း၊ ပညာဝိ
ရတ္တိ၊ ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ်ပညာကိုလည်းကောင်း၊
ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သော ကိလိယ၏အဖြစ်၌သာလျှင်၊ လယံ၊ ကိလိယတိုင်း၊
အဘိညာအဘိညာယ၊ ထူးသောဥာဏ်ဖြင့်ထိ၍၊ သန္တိကတ္တာ၊ မျက်မှောက်
ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟတေ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တတိ၊ ခုနစ်ပါး
ကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊
ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခု
ဝေ ရဟန်းတို့သက္ကတိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိခေါဓမ္မေတိ၊ ဤတရားတို့
နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်း
ကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အပေါစမိနိတောဝိမုဇိ၊ ။
ဒုတိယသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊
 သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို
 ဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ
 ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊
 ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို ဆောင်သည်၊ ဟောတိ၊ ဖြစ်သနည်း၊
 အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ်သင့်၏ဟူ၍၊ ဇာနာတိ၊
 သိ၏၊ အနာပတ္တိံ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိတိ၊ အာပတ်မသင့်
 ဟူ၍၊ ဇာနာတိ၊ သိ၏၊ လဟကံ၊ ပေါသော၊ အာပတ္တိံ၊ အာပတ်ကို၊ လဟကော၊
 ပေါသော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ဂရုကံ၊
 လေးသော၊ အာပတ္တိံ၊ အာပတ်ကို၊ ဂရုကော၊ လေးသော၊ အာပတ္တိ၊ အာပတ်
 တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ခေါပန၊ စင်စစ်၊ ဝိနယေ၊ ဝိနည်း၏
 လက္ခဏာ၌၊ ဥတော၊ တည်သည်။ ဟောတိ၊ ဖြစ်၏၊ အသံဟိရော၊ သူတပါး
 ခြောက်ချားသဖြင့် ပြောင်းရွှေ့ခြင်းမရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အဘိစေ
 တသိကာနံ၊ လွန်မြတ်သောစိတ်၌ဖြစ်ကုန်သော၊ ဒိဋ္ဌဓမ္မသုခဝိဟာရာနံ၊ မျက်
 မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေကြောင်း ဖြစ်ကုန်သော၊
 စတုန္နံ၊ လေးပါးကုန်သော၊ ဈာနာနံ၊ ဈာန်တို့ကို၊ နိကာမဇာတိ၊ အလိုရှိတိုင်း
 မရခြင်းရှိသည်၊ အကိစ္ဆဇာတိ၊ ပြုပြင်ခြင်းမရှိသဖြင့်ရခြင်းရှိသည်၊ အက
 သိရဇာတိ၊ ပင်ပန်းခြင်းမရှိသဖြင့်ရခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာသဝါ
 နံ၊ အာသဝေါ တရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊ အာသဝေါ
 တရားမရှိသော၊ စေတောဝိရတ္တံ၊ စိတ်၏ကိုလေသာတို့မှလွတ်ရာဖြစ်သော
 အရဟတ္တဖိုလ်သမာဓိကို လည်းကောင်း၊ ပညာဝိရတ္တံ၊ ကိလေသာတို့မှ
 လွတ်သော အရတ္တဟာဗိုလ် ပညာကိုလည်းကောင်း၊ ဒိဋ္ဌဓမ္မေ၊ မျက်မှော်
 သောကိုယ်၏အဖြစ်၌ သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊
 ထူးသောဥာဏ်ဖြင့်သိ၍၊ သန္တိကတ္တာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ၊ ပြည့်စုံ
 စေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊
 တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော
 ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုပေ၊ ရဟန်းတို့၊ စင်စစ်၊
 သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ၊ ဤတရားတို့နှင့်၊ သမန္နာ
 ဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်
 သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်ထော်မူ၏။ ။

ထတိယသုတ်ပြီး၏။

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၈-ဝိနယဝဂ်၊ ၃၁၃

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊
သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို
ဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော၊ သတ္တဟိ
ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု
ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို ဆောင်သည်၊ ဟောတိ၊ ဖြစ်သနည်း၊
အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ်သင့်၏ဟူ၍၊ ဇာနာတိ၊
သိ၏၊ အနာပတ္တိံ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိတိ၊ အာပတ်မသင့်
ဟူ၍၊ ဇာနာတိ၊ သိ၏၊ လဟုကံ၊ ပေါ့သော၊ အာပတ္တိံ၊ အာပတ်ကို၊ လဟုကာ၊
ပေါ့သော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ဂရုကံ၊
ထားသော၊ အာပတ္တိံ၊ အာပတ်ကို၊ ဂရုကာ၊ လေးသော၊ အာပတ္တိ၊ အာပတ်
တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ အနေကပိဟိတံ၊ များသောအပြားရှိ
သော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿ၊ ရတိ၊ အောက်
မှေ့နိုင်၏၊ ဣဒံအယံပုဗ္ဗေနိဝါသော၊ ဤရှေး၌နေဘူးသောခန္ဓာအစဉ်သည်။
သေယျတာကတမော၊ အဘယ်နည်း၊ ကေပိဇာတိ၊ တခုသောဘဝကိုလည်း
ကောင်း၊ ဇ္ဇေပိဇာတိယော၊ နှစ်ခုသောဘဝတို့ကိုလည်းကောင်း၊ ဣတိ၊ ဤသို့၊
သာကာရံ၊ အခြင်းအရာနှင့်တကွသော၊ သဥဒ္ဓေသံ၊ အကျဉ်းညွှန်းခြင်းတကွ
သော၊ အနေကပိဟိတံ၊ များသောအပြားရှိသော၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူး
သော ခန္ဓာအစဉ်ကို၊ အနုဿ၊ ရတိ၊ အဘန်တလဲလဲ အောက်မှေ့နိုင်၏။
အထံတ္တန္တမာနုသကေန၊ လူတို့၏မျက်စိအမြင်ကို လှန်သော၊ ဝိသုဒ္ဓေန၊
အထူးသဖြင့်စင်ကြယ်သော၊ ဒိဗ္ဗေနစက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်၊ (ပ)၊
ယထာကမ္မူပဂေ၊ ကံအားထောင်စွာကပ်၍ ဖြစ်ကုန်သော၊ သတ္တေ၊ သတ္တဝါ
တို့ကို၊ ပဇာနာတိ၊ အပြားအားဖြင့်သိ၏၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊
စယော၊ ကုန်ခြင်းကြောင့်၊ အနာသဝံ၊ အာသဝေါတရားမရှိသော၊ စေတော
ပိရုတ္တိံ၊ စိတ်၏ကိလေသာတို့မှလွတ်ရာဖြစ်သောအရဟတ္တဖိုလ်သမာဓိကို
လည်းကောင်း၊ ပညာပိရုတ္တိံ၊ ကိလေသာတို့မှလွတ်သောအရဟတ္တဖိုလ်
ပညာကိုလည်းကောင်း၊ ဒိဋ္ဌေဝဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌
သာလျှင်၊ သယံ၊ ကိုယ်တိုင်၊ အဘိညာအဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍၊
သန္တိကတွာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပဇ္ဇ၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊
ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာ
ဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ရဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်
သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခုပေ၊ ရဟန်းတို့၊ ခေါ်စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါး

ကုန်သော၊ ဣမေတိဓမ္မေတိ၊ ဤတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊
ဘိက္ခု၊ ဂဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏၊
ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ ။

စတုတ္ထသုတ်ပြီး၏။

ဘိက္ခဝေ၊ ဂဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်
သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ဂဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကို
ဆောင်သည်၊ ဟောတိ၊ ဖြစ်၏။ ကတမေတိ၊ အတယ်မည်ကုန်သော၊ သတ္တ
ဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊
ဘိက္ခု၊ ဂဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်
သနည်း၊ အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ်သင့်၏ဟူ၍
ဇာနာတိ၊ သိ၏၊ အနာပတ္တိံ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိတိ၊ အာပတ်
မသင့်ဟူ၍၊ ဇာနာတိ၊ သိ၏၊ လဟကံ၊ ပေါ့သော၊ အာပတ္တိံ၊ အာပတ်ကို၊ လဟ
ကံ၊ ပေါ့သော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ဂရုကံ၊
ထေးသော၊ အာပတ္တိံ၊ အာပတ်ကို၊ ဂရုကံ၊ ထေးသော၊ အာပတ္တိ၊ အာပတ်
တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ သီလဝါ၊ သီလရှိသည်၊ ဟောတိ၊ ဖြစ်၏(ပ)။
သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့၌၊ သမာဒါယ၊ ဆောက်တည်၍၊ သိက္ခတိ၊ ကျင့်
၏၊ အာဘိစေတသိကာနံ၊ လွန်မြတ်သောစိတ်၌ဖြစ်ကုန်သော၊ စက္ခု၊ ထေးပေး
ကုန်သော၊ ဈာနာနံ၊ ဈာန်တို့ကို၊ နိကာမဇာတိ၊ အလိုရှိတိုင်းရခြင်းရှိသည်၊
အကိစ္ဆာထာဘီ၊ ငြိငြင်ခြင်းမရှိသဖြင့် ရခြင်းရှိသည်၊ အကသိရုဇာတိ၊
ပင်ပန်းခြင်းမရှိသဖြင့်ရခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာသဝါနံ၊ အာသဝေါ
တရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ (ပ)။ သန္တိကတွာ၊ မျက်မှောက်ပြု၍၊
ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်
သော၊ ဓမ္မေတိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ဂဟန်း
သည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သည်၊ ဟောတိ၊ ဖြစ်၏။ ခေါ၊ စင်စစ်၊
သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေတိဓမ္မေတိ၊ ဤတရားတို့နှင့်၊ သမန္နာ
ဂတော၊ ပြည့်စုံသော၊ ဘိက္ခု၊ ဂဟန်းသည်၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်
သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်တော်မူ၏။ ။

ပဉ္စမသုတ်ပြီး၏။

သတ္တကနိပါတ်ဒုတိယပစ္ဆိမသက-ဂ-ဝိနယဝဂ်၊ ၃၁၅

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ် သနည်း၊ အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိ ဘိ၊ အာပတ်သင့်၏ဟူ၍၊ ဇာနာတိ၊ ထိ၏၊ အနာပတ္တိံ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိတိ၊ အာပတ်မသင့်ဟူ၍၊ ဇာနာတိ၊ ထိ၏၊ ထဟုကံ၊ ပေါ့သော၊ အာပတ္တိံ၊ အာပတ်ကို၊ ထဟုကံ၊ ပေါ့သော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ ထိ၏၊ ဂဇုကံ၊ လေးသော၊ အာပတ္တိံ၊ အာပတ်ကို၊ ဂဇုကံ၊ လေးသော၊ အာပတ္တိ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ ထိ၏၊ ခေါပန၊ စင်စစ်၊ အဿ၊ ထိုဝိနည်း၊ ဒိရိပုဂ္ဂိုလ်အား၊ ဥပယာနိ၊ နှစ်ပါးကုန်သော၊ ပါတိမောက္ခာနိ၊ ဘိက္ခုပါတိမောက်ဘိက္ခုနိပါတိမောက်တို့သည်၊ ဝိတ္တာဓရေန၊ အကျယ်အားဖြင့်၊ သွာဂတာနိ၊ ကောင်းစွာနှုတ်ခွဲလာကုန်သည်၊ သုဝိဘတ္တာနိ၊ ကောင်းစွာဘေးအပ်ကုန်သည်၊ သုပဝတ္တိနိ၊ ကောင်းစွာဖြစ်ခြင်းရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သုတ္တသော၊ ဝိဘင်းပါဠိအားဖြင့်လည်းကောင်း၊ အနုဗျဉ္ဇနသော၊ ခန္ဓာကပရိဝါပါဠိတော်အားဖြင့်လည်းကောင်း၊ သုဝိနိစ္ဆိတာနိ၊ ကောင်းစွာဆုံးဖြတ်အပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ စတုန္နံ၊ လေးပါးကုန်သော၊ ဈာနာနံ၊ ဈာန်တို့ကို၊ အကသိရလ္လာဘိ၊ မပင်ပန်းသဖြင့်ရခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ (ပ)၊ သန္တိကတွာ၊ မျက်နှာကပ်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ၊ ဤတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ ဖိန့်တော်မူ၏။ ။

ဆဋ္ဌသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊

ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ တင့်တယ်သည်၊ အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ် သင့်၏ဟူ၍၊ ဇာနာတိ၊ သိ၏၊ အနာပတ္တိံ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိ တိ၊ အာပတ်မသင့်ဟူ၍၊ ဇာနာတိ၊ သိ၏၊ ဝဟကံ၊ ပေါ့သော၊ အာပတ္တိံ၊ အာ ပတ်ကို၊ ဝဟကော၊ ပေါ့သော၊ အာပတ္တိံ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ သိ၏၊ ဂရုကံ၊ လေးသော၊ အာပတ္တိံ၊ အာပတ်ကို၊ ဂရုကာ၊ လေးသော၊ အာ ပတ္တိံ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ သိ၏၊ ခေါပနံ၊ စင်စစ်၊ ဝိနယေ၊ ဝိနည်း၌၊ ဝိတော၊ ထည်သည်၊ ဟောတိ၊ ဖြစ်၏၊ အသံဟိရော၊ သူတပါး ချောက်ချားသဖြင့်ပြောင်းရွှေ့ခြင်းမရှိသည်၊ ဟောတိ၊ ဖြစ်၏၊ စတုန္ဒံ၊ လေး ဖါးကုန်သော၊ ဈာနာနံ၊ ဈာန်တို့ကို၊ (ပ)၊ အကသိရဿာဘီ၊ မပင်ပန်းသဖြင့် ရခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ (ပ)၊ သန္တိကတ္တာ၊ မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရား တို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ၊ ဤတရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော် မူ၏ ။

သတ္တမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံသော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊ ကတမေဟိ၊ အဘယ်မည်ကုန်သော သတ္တဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာဂတော၊ ပြည့်စုံ သော၊ ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘ တိ၊ တင့်တယ်သည်၊ အာပတ္တိံ၊ အာပတ်သင့်သည်ကို၊ အာပတ္တိတိ၊ အာပတ် သင့်၏ဟူ၍၊ ဇာနာတိ၊ သိ၏၊ အနာပတ္တိံ၊ အာပတ်မသင့်သည်ကို၊ အနာပတ္တိ တိ၊ အာပတ်မသင့်ဟူ၍၊ ဇာနာတိ၊ သိ၏၊ ဝဟကံ၊ ပေါ့သော၊ အာ

သတ္တကနိပါတ်ဒုတိယပဏ္ဏာသက-၈-ဝိနယဝဂ်၊ ၃၁၇

ပတ္တိံ၊ အာပတ်ကို၊ လဟုကာပေါ့သော၊ အာပတ္တိံ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊
 ဇာနာတိ၊ ထိ၏၊ ဂရုကံ၊ လေးသော၊ အာပတ္တိံ၊ အာပတ်ကို၊ ဂရုကာ၊ လေး
 သော၊ အာပတ္တိံ၊ အာပတ်တည်း၊ ဣတိ၊ ဤသို့၊ ဇာနာတိ၊ ထိ၏၊ အနေကပိဟိတံ၊
 များသော အပြားရှိသော၊ ပုဗ္ဗဗ္ဗိဝါသံ၊ ရှေး၌နေဘူးသော ခန္ဓာအစဉ်ကို၊
 အနုဿရတိ၊ အဘန်တလဲလဲအောက်မေ့နိုင်၏၊ ဣဒံအယံပုဗ္ဗဗ္ဗိဝါသော၊
 ဤရှေး၌နေဘူးသောခန္ဓာအစဉ်သည်၊ သေယျထာကတမော၊ အဘယ်နည်း၊
 ဧကံပိဇာတိံ၊ ထရသောဘဝကိုလည်းကောင်း၊ ဧဒေဝိဇာတိယော၊ နှစ်ခု
 သောဘဝတို့ကိုလည်းကောင်း၊ (ပ)၊ ဣတိ၊ ဤသို့၊ သာကာရံ၊ အခြင်းအရာ
 နှင့်တကွသော၊ သဥဒ္ဓေသံ၊ အကျဉ်းညွှန်းခြင်းနှင့်တကွသော၊ ပုဗ္ဗဗ္ဗိဝါသံ၊
 ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ အနုဿရတိ၊ အဘန်တလဲလဲအောက်မေ့
 နိုင်၏၊ အတိတ္တန္တမာနုသကေန၊ လူတို့၏မျက်စိအမြင်ကိုလွန်သော၊ ဝိသုဒ္ဓေ
 န၊ အထူးသဖြင့် စင်ကြယ်သော၊ ဒိဗ္ဗဗုဒ္ဓိ၊ ဒိဗ္ဗစက္ခု၊ အဘိညာဉ်ဖြင့်
 အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်းကြောင့်၊ သတ္တိကတွာ၊
 မျက်မှောက်ပြု၍၊ ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ သတ္တ
 ဟိ၊ ခုနစ်ပါးကုန်သော၊ ဓမ္မေဟိ၊ တရားတို့နှင့်၊ သမန္နာပတော၊ ပြည့်စုံသော၊
 ဝိနယဓရော၊ ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊
 တင့်တယ်၏၊ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တဟိ၊ ခုနစ်ပါးကုန်သော၊
 ဣမေဟိဓမ္မေဟိ၊ ဤတရားတို့နှင့်၊ သမန္နာပတော၊ ပြည့်စုံသော၊ ဝိနယဓရော၊
 ဝိနည်းကိုဆောင်သော၊ ဘိက္ခု၊ ရဟန်းသည်၊ သောဘတိ၊ တင့်တယ်၏၊
 ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

အဋ္ဌမသုတ်ပြီး၏။

အထခေါ၊ ထိုအခါ၌၊ အာယသ္မာဥပါထိ၊ အရှင်ဥပါထိသည်၊ ယေန၊
 အကြင်အရပ်၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အတ္ထိ၊ ရှိတော်မူ၏၊ တေန၊
 ထိုအရပ်သို့၊ ဥပသကံမိ၊ ကပ်လေ၏၊ ဥပသကံမိတွာ၊ ကပ်လေပြီး၍၊ ဘဂ
 ဝန္တံ၊ မြဲသို့စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာ ရှိခိုး၍၊ ဧကမန္တံ၊ သင့်တင့်
 လျောက်ပတ်သောအရပ်၌၊ နိထိဒိ၊ ထိုင်နေ၏၊ ဧကမန္တံ၊ သင့်တင့်လျောက်
 ပတ်သောအရပ်၌၊ နိထိန္ဒောခေါ၊ ထိုင်နေပြီးသော၊ အာယသ္မာဥပါထိ၊ အရှင်
 ဥပါထိသည်၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဧတံဝစနံ၊ ဤစကားကို၊ အဝေါစ၊
 လျှောက်၏၊ ဣံ၊ အဝေါစ၊ အဘယ်သို့လျှောက်သနည်း၊ ဘန္တေ၊ မြတ်စွာ
 ဘုရား၊ သာဓုအာယာစာမိ၊ တောင်းပန်ပါ၏၊ အဟံ၊ အကျွန်ုပ်သည်၊ ဘဂဝ

ထော၊ မြတ်စွာဘုရား၏၊ ယံဓမ္မံ၊ အကြင်တရားကို၊ သုတ္တံ၊ ကြားနာ၍၊ ဧကော
တယောကံအထည်းတည်း၊ ဂူပကဋ္ဌော၊ အပေါင်းအဖော်၌ သည်ဖြစ်၍၊
အပ္ပမက္ခော၊ မမေ့မလျော့ သည်ဖြစ်၍၊ အာတာပီ၊ ကိလေသာတို့ကို ပုပုပုပုပု
တတ်သောလုံ့လရှိသည်ဖြစ်၍၊ ဗဟိတက္ခော၊ နိဗ္ဗာန်သို့စေလွှတ်အပ်သော
စိတ်ရှိသည်ဖြစ်၍၊ ဝိဘရေယျံ၊ နေရာ၏၊ တံဓမ္မံ၊ ထိုတရားကို၊ ဘဂဝါ၊ မြတ်
စွာဘုရားသည်၊ သံဝိက္ခောန၊ အကျဉ်းအားဖြင့်၊ မေ၊ အက္ခန္ဓ်အား၊ ဧသေ
တု၊ ဟောတော်မူပါလော၊ ဣတိ၊ ဤသို့၊ အဂေါစ၊ ဝျှောက်၏၊ ဥပါလိ၊ ဥပါလိ
ခေါ၊ စင်စစ်၊ ဣမေဓမ္မော၊ ဤတရားတို့သည်၊ ဧကန္တနိဗ္ဗိဒါယ၊ စင်စစ်ဝန်တရား
၌ ငြီးငွေ့ခြင်းအကျိုးငှါ၊ ဝိရာဂါယ၊ ရာဂ၏ကင်းခြင်းအကျိုးငှါ၊ နိရောဓာယ၊
ဝန်တရား၏ချုပ်ခြင်းအကျိုးငှါ၊ ဥပသမာယ၊ ကိလေသာတို့၏ ငြိမ်းခြင်း
အကျိုးငှါ၊ အဘိညာ၊ ဘ၊ ထူးသော ဥာဏ်ဖြင့် ထိခြင်းအကျိုးငှါ၊ သမ္မောဓာယ
သစ္စာလေးပါးတရားကို ထိခြင်းအကျိုးငှါ၊ နိဗ္ဗာနာယ၊ နိဗ္ဗာန်အကျိုးငှါ။ နသံ
ဝတ္တန္တိ၊ မဖြစ်ကုန်၊ ဣတိ၊ ဤသို့၊ ယေဓမ္မေ၊ အကြင်တရားတို့ကို၊ တံ၊ သင်
သည်၊ ဇာနေယျာထိ၊ ထိရာ၏၊ ဥပါလိ၊ ဥပါလိ၊ ဧကံသေန၊ စင်စစ်အားဖြင့်၊
ဧသော၊ ဤဝန်တရား၌ ငြီးငွေ့ခြင်းစသော အကျိုးငှါ မဖြစ်သောသဘော
သည်၊ ဓမ္မော၊ ဓမ္မမည်သည်၊ နဟောတိ၊ မဖြစ်၊ ဧသော၊ ဤဝန်တရား၌ ငြီးငွေ့
ခြင်းစသော အကျိုးငှါ မဖြစ်သောသဘောသည်၊ ဝိနယော၊ ဝိနယမည်သည်၊
နဟောတိ၊ မဖြစ်၊ ဧတံ၊ ဤဝန်တရား၌ ငြီးငွေ့ခြင်းစသော အကျိုးငှါ မဖြစ်
သောသဘောသည်၊ သတ္ထု၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမသည်၊
နဟောတိ၊ မဖြစ်၊ ဣတိ၊ ဤသို့၊ တံ၊ သင်သည်၊ ဝာရေယျာထိ၊ ငှတ်လေလော၊
ဥပါလိ၊ ဥပါလိ၊ ခေါ၊ စင်စစ်၊ ဣမေဓမ္မော၊ ဤတရားတို့သည်၊ ဧကန္တနိဗ္ဗိဒါယ၊
စင်စစ်ဝန်တရား၌ ငြီးငွေ့ခြင်းအကျိုးငှါ၊ ဝိရာဂါယ၊ ရာဂ၏ကင်းခြင်းအကျိုး
ငှါ၊ နိရောဓာယ၊ ဝန်တရား၌ ချုပ်ခြင်းအကျိုးငှါ၊ ဥပသမာယ၊ ကိလေသာ
တို့၏ ငြိမ်းခြင်း အကျိုးငှါ၊ အဘိညာယ၊ ထူးသော ဥာဏ်ဖြင့် ထိခြင်းအကျိုး
ငှါ၊ သမ္မောဓာယ၊ သစ္စာလေးပါး တရားကို ထိခြင်းအကျိုးငှါ၊ နိဗ္ဗာနာယ၊
နိဗ္ဗာန်အကျိုးငှါ၊ သံဝတ္တန္တိ၊ မဖြစ်ကုန်၏၊ ဣတိ၊ ဤသို့၊ ယေဓမ္မေ၊ အကြင်
တရားတို့ကိုလည်း၊ တံ၊ သင်သည်၊ ဇာနေယျာထိ၊ ထိရာ၏၊ ဥပါလိ၊ ဥပါလိ၊
ဧကံသေန၊ စင်စစ်အားဖြင့်၊ ဧသော၊ ဤဝန်တရား၌ ငြီးငွေ့ခြင်းအစရှိသော
အကျိုးငှါ မဖြစ်သော သဘောသည်၊ ဓမ္မော၊ ဓမ္မမည်သည်၊ ဟောတိ၊ မြစ်၏၊
ဧသော၊ ဝန်တရား၌ ငြီးငွေ့ခြင်းအစရှိသော အကျိုးငှါ မဖြစ်သောသဘော
သည်၊ ဝိနယော၊ ဝိနယမည်သည်၊ ဟောတိ၊ မြစ်၏၊ ဧတံ၊ ဤဝန်တရား၌

သတ္တကနိပါတ်နုတ်ယပဏ္ဍိတသက-ဂ-ဝိနယဝဂ်၊ ၃၁၉

ပြီးငွေခြင်းအစရှိသော အကျိုးငှါဖြစ်သောသဘောသည်။ သတ္တု၊ မြတ်စွာ
ထူးရား၏ သာသနံ၊ အဆုံးအမတော်သည်၊ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ တံ၊
သင်သည်။ ဝေဇေယျာသိ၊ မှတ်လော့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ဝေဇာနိတံ၊ ဥပ္ပန္နုပ္ပန္နာနံ၊ ဖြစ်တိုင်းဖြစ်တိုင်း ကုန်သော၊ အဓိ
ကရဏာနံ၊ အဓိကရဏ်တို့ကို၊ သမဏာယ၊ ငြိမ်းစေခြင်းငှါ၊ ဂူပသမာ
ယ၊ အထူးသဖြင့်ငြိမ်းစေခြင်းငှါ၊ ပဝတ္တော၊ ဖြစ်ကုန်သော၊ အဓိကရဏသမ
ထာ၊ အဓိကရဏ်ကိုငြိမ်းစေထုတ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ ဣမေ
သတ္တု၊ ဤချနစ်ပါးတို့သည်၊ သတ္တု၊ ချနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်
သည်တို့နည်း၊ သဗ္ဗု၊ ခါဝိနယော၊ သဗ္ဗု၊ ခါဝိနည်းကို၊ ဒါတဗ္ဗော၊ ပေးအပ်၏။
သတိဝိနယော၊ သသိဝိနည်းကို၊ ဒါတဗ္ဗော၊ ပေးအပ်၏။ အမူဠဝိနယော၊
အမူဠဝိနည်းကို၊ ဒါတဗ္ဗော၊ ပေးအပ်၏။ ပဗ္ဗိညာတကရဏံ၊ ဝန်ခံသဖြင့်
ပြုအပ်သောကံကို၊ ဒါတဗ္ဗံ၊ ပေးအပ်၏။ ယေတုယျသိကာ၊ ယေတုယျသိက
ကံကို၊ ကာတဗ္ဗော၊ ပြုအပ်၏။ တဿပါပိယျသိကာ၊ တဿပါပိယျသိကကံ
ကို၊ ကာတဗ္ဗော၊ ပြုအပ်၏။ တိဏဓိတ္တာရကော၊ မစင်ဘိုမြက်ဖြင့်ဖုံးထွင်း
သကဲ့သို့သောကံကို၊ ဒါတဗ္ဗော၊ ပေးအပ်၏။ ဣတိဣမေ၊ ဤသည်တို့သည်၊
ဘိက္ခုဝေ၊ ဝေဇာနိတံ၊ ဝေဇာနိတံ၊ ဥပ္ပန္နုပ္ပန္နာနံ၊ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော၊
အဓိကရဏာနံ၊ အဓိကရဏ်တို့ကို၊ သမဏာယ၊ ငြိမ်းစေခြင်းငှါ၊ ဂူပသမာ
ယ၊ အထူးသဖြင့်ငြိမ်းစေခြင်းငှါ၊ ပဝတ္တော၊ ဖြစ်ကုန်သော၊ အဓိကရဏသမ
ထာ၊ အဓိကရဏ်ကိုငြိမ်းစေထုတ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ ဣမေ
သတ္တု၊ ဤချနစ်ပါးတို့သည်၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ဒသမသုတ်ပြီး၏။

အဋ္ဌမော၊ ရှစ်ခုမြောက်သော၊ ဝိနယဝဂ္ဂေါ၊ ဝိနယဝဂ်သည်၊ နိဗ္ဗိတော၊
ပြီးခြင်းသို့ရောက်ပြီ။ ။ တဿ၊ ထိုဝိနယဝဂ်၏၊ ဥဒါနံ၊ ဥဒါနံသည်ကား၊ ။
စတုရော၊ ထေးယောက်ကုန်သော၊ ဝိနယဝဂ္ဂေါ၊ ဝိနည်းကိုဆောင်သော၊ ဝေဇာနိ
တံ၊ ထည်းကောင်း၊ စတုရော၊ ထေးယောက်ကုန်သော၊ ဝိနယဝဂ္ဂေါ၊ ဝိနည်းကို
ဆောင်ကုန်သည်ဖြစ်၍ တင့်တယ်ကုန်သော ဝေဇာနိတံ၊ ထည်း
ကောင်း၊ သာသနံ၊ အရှင်ဥပါလိအား ဟောအပ်သော အဆုံးအမသည်
ကောင်း၊ အဓိကရဏသမထေန၊ အဓိကရဏသမထတရားချနစ်ပါးထည်း

ကောင်း၊ ဣတိ၊ ဤသို့၊ အဋ္ဌမဝင်္ဂေ၊ အဋ္ဌမဝင်္ဂန္တိ၊ ဒသပါဠိယော၊ ဆယ်ပါးသော သုတ်ပါဠိတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဣတိ၊ ဤသည်လျှင်တည်း။ ။

သတ္တကနိပါတ်ဒုတိယပဏ္ဍိတသက-၆-သမဏဝဂ်၊

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဘိန္နုတ္တံ၊ ပျက်ဆီးအပ်သည်၏အဖြစ်ကြောင့်၊ ဘိက္ခု၊ ဘိက္ခုမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ကတမေသံ၊ အဘယ်သို့သဘောရှိကုန်သော၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဘိန္နုတ္တံ၊ ပျက်ဆီးအပ်သည်၏အဖြစ်ကြောင့်၊ ဘိက္ခု၊ ဘိက္ခုမည်သည်၊ ဟောတိ၊ ဖြစ်သနည်း၊ သတ္တာယဒိဋ္ဌိ၊ သတ္တာယဒိဋ္ဌိသည်၊ ဘိန္နု၊ ပျက်ဆီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝိဝိကိစ္စာ၊ ဝိဝိကိစ္စာသည်၊ ဘိန္နု၊ ပျက်ဆီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဝီထဗ္ဗတပရာမာသော၊ ဝီထဗ္ဗတပရာမာသသည်၊ ဘိန္နု၊ ပျက်ဆီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ရာဂေါ၊ ရာဂသည်၊ ဘိန္နု၊ ပျက်ဆီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဒေါသေ၊ ဒေါသသည်၊ ဘိန္နု၊ ပျက်ဆီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ မာနော၊ မာနသည်၊ ဘိန္နု၊ ပျက်ဆီးအပ်သည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ ဘိန္နုတ္တံ၊ ပျက်ဆီးအပ်သည်၏ အဖြစ်ကြောင့်၊ ဘိက္ခု၊ ဘိက္ခုမည်သည်၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဣမေသံ၊ ဓမ္မာနံ၊ ဤတရားတို့ကို၊ ဘိန္နုတ္တံ၊ ပျက်သည်၏အဖြစ်ဆီးအပ်ကြောင့်၊ ဘိက္ခု၊ ရဟန်းသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဌမသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့ကို၊ သမိတတ္တံ၊ ငြိမ်းစေတတ်သည်၏အဖြစ်ကြောင့်၊ သမဏော၊ ရဟန်းမည်သည်၊ ဟောတိ၊ ဖြစ်၏၊ (ပ)။ ။

ဒုတိယသုတ်ပြီး၏။

ဗာဟိတပါပတ္တာ၊ အပဋ္ဌအပ်ပြီးသော မကောင်းမှု ရှိသည်၏ အဖြစ်ကြောင့်၊ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်၊ ဟောတိ၊ ဖြစ်၏၊ (ပ)။ ။

တတိယသုတ်ပြီး၏။

သတ္တကနိပါတ်နုတိယပစ္ဆာသက-၉-သမကဝဂ်၊ ၃၂၁

နိယုတ္တက္က၊ အကြွင်းခွဲကြဉ်သည်၏အဖြစ်ကြောင့်၊ သောတ္ထိယော၊ သောတ္ထိယမည်သည်၊ ဟောတိ၊ ဖြစ်၏(ပ)။ ။

စတုတ္ထသုတ်ပြီး၏။

နှာတက္က၊ ဖျက်ဆီးတတ်သည်၏အဖြစ်ကြောင့်၊ နှာတကော၊ ဖျက်ဆီးတတ်သောပုဂ္ဂိုလ်မည်သည်၊ ဟောတိ၊ ဖြစ်၏(ပ)။ ။

ပဉ္စမသုတ်ပြီး၏။

ဝိဒိတက္က၊ ထိတတ်သည်၏အဖြစ်ကြောင့်၊ ဝေဒဂု၊ ထိခြင်းသို့ရောက်သောပုဂ္ဂိုလ်မည်သည်၊ ဟောတိ၊ ဖြစ်၏(ပ)။ ။

ဆဋ္ဌမသုတ်ပြီး၏။

အရိဟတက္က၊ ရန်သူတို့ကိုဖျက်ဆီးတတ်သည်၏အဖြစ်ကြောင့်၊ အရိဟော၊ အရိသာပုဂ္ဂိုလ်မည်သည်၊ ဟောတိ၊ ဖြစ်၏(ပ)။ ။

သတ္တမသုတ်ပြီး၏။

ထိက္ခဝေ၊ ရဟန်းတို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့မှ၊ အာရကက္က၊ ဝေးသည်၏အဖြစ်ကြောင့်၊ အရဟာ၊ ရဟန္တာသည်၊ ဟောတိ၊ ဖြစ်၏။ ကတမေသံ၊ အဘယ်သို့သဟောရှိကုန်သော၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့မှ၊ အာရကက္က၊ ဝေးသည်၏အဖြစ်ကြောင့်၊ အာရဟာ၊ ရဟန္တာသည်၊ ဟောတိ၊ ဖြစ်သနည်း။ သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ ဝိပိကိစ္ဆာ၊ ဝိပိကိစ္ဆာသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ သိဗဗ္ဗာပရာမာသော၊ သိဗဗ္ဗကပရာမာလသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ ရာဂေါ၊ ရာဂသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ ဒေါသော၊ ဒေါသသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ မောဟော၊ မောဟသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ မာနော၊ မာနသည်၊ အာရကော၊ ဝေးသည်၊ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာနံ၊ တရားတို့မှ၊ အာရကက္က၊ ဝေးသည်၏အဖြစ်ကြောင့်၊ အရဟာ၊ ရဟန္တာသည်၊ ဟောတိ၊ ဖြစ်၏။ ထိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တန္တံ၊ ခုနစ်ပါးကုန်သော၊ ဣမေသံ၊ ဓမ္မာ

အင်္ဂုတ္တိုဂါယနီထောင်-နိဿယ။

နံ၊ ဤထရားတို့မှ၊ အာရကတ္တာ၊ ဝေးသည်၏ အဖြစ်ကြောင့်၊ အရဟာ၊
ရဟန္တာသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

အဋ္ဌမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ အသန္ဓဗ္ဗာ၊ သူတော်မဟုတ်သူယုတ်တို့၏ထရား
တို့သည်၊ ဣမေသတ္ထ၊ ဤခုနစ်ပါးတို့တည်း။ သတ္ထ၊ ခုနစ်ပါး တို့သည်၊
ကတမေ၊ အဘယ်သည်တို့နည်း။ အဿဒ္ဓေါ၊ ယုံကြည်ခြင်းမရှိသည်၊
ဟောတိ၊ ဖြစ်၏၊ အဟိရိကော၊ အရှက်မရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အနောတ္တဗ္ဗိ
အကြောက်မရှိ သည်၊ ဟောတိ၊ ဖြစ်၏၊ အပ္ပဿုတော၊ နည်းသောအကြား
အမြင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣဘိတော၊ ပျင်းရိခြင်းရှိသည်၊ ဟောတိ၊
ဖြစ်၏၊ ရဋ္ဌသာတိ၊ လွတ်သောသတိရှိသည်၊ ဟောတိ၊ ဖြစ်၏၊ နပ္ပညော၊ ပညာ
မရှိသည်၊ ဟောတိ၊ ဖြစ်၏၊ ဣတိဣမေ၊ ဤသည်တို့တည်း။ ဘိက္ခုဝေ၊ ရဟန်း
တို့၊ ခေါ၊ စင်စစ်၊ အသန္ဓဗ္ဗာ၊ သူတော်မဟုတ်သူယုတ်တို့သည်၊ ဣမေသတ္ထ၊
ဤခုနစ်ပါးတို့တည်း။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

နဝမသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ သန္ဓဗ္ဗာ၊ သူတော်ကောင်းထရားတို့သည်၊ ဣမေသတ္ထ
ဤခုနစ်ပါးတို့တည်း။ သတ္ထ၊ ခုနစ်ပါးတို့သည်၊ ကတမေ၊ အဘယ်သည်တို့
နည်း၊ သဒ္ဓေါ၊ ယုံကြည်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏၊ ဟိရိမာ၊ ရှက်ခြင်းရှိ
သည်၊ ဟောတိ၊ ဖြစ်၏၊ ဩတ္တဗ္ဗိ ကြောက်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏၊
ဗဟုဿုတော၊ များသောအကြားအမြင်ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ အာဒ္ဓေဇိရိ
ယော၊ အားထုတ်အပ်သောလုံ့လရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သတိမာ၊ သတိ
ရှိ သည်၊ ဟောတိ၊ ဖြစ်၏၊ ပညာဂါပညာရှိသည်။ ဟောတိ၊ ဖြစ်၏၊ ဣတိဣမေ၊
ဤသည်တို့တည်း။ ဘိက္ခုဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သန္ဓဗ္ဗာ၊ သူတော်
ကောင်းထရားတို့သည်၊ ဣမေသတ္ထ၊ ဤခုနစ်ပါးတို့တည်း။ ဣတိ၊ ဤသို့၊
အဝေါစ၊ မိန့်တော်မူ၏။ ။

ဒသမသုတ်ပြီး၏။

နဝမော၊ ကိုးခုမြောက်သော၊ သမဏဝဂ္ဂေါ၊ သမဏဝင်သည်၊ နိဗ္ဗိတော၊
ပြီးခြင်းသို့ရောက်ပြီ။ ။ တဿ၊ ထိုသမဏဝင်၏၊ ဥဒါနံ၊ ဥဒါနံသည်ကား၊ ။
ဘိန္နု၊ ခုနစ်ပါးသောထရားတို့ကို ပျက်ဆီးတတ်သည်၏ အဖြစ်ကြောင့်

သတ္တကနိပါတ်နုတိယပဏ္ဏာသက-၉-သမဏဝဂ်၊ ၃၂၃

ဘိက္ခုမည်သောပုဂ္ဂိုလ် လည်းကောင်း၊ သမဏ၊ ခုနစ်ပါးသောတရားတို့ ကိုငြိမ်းစေတတ်သည်၏ အဖြစ်ကြောင့် သမဏမည်သော ပုဂ္ဂိုလ်လည်း ကောင်း၊ ဗြာဟ္မဏာစ၊ အပဋ္ဌိအပ်ပြီးသော ခုနစ်ပါးသော တရားတည်း ဟူသောမကောင်းမှုရှိသည်၏ အဖြစ်ကြောင့်ဗြဟ္မဏာ မည်သောပုဂ္ဂိုလ် လည်းကောင်း၊ သောတ္ထိယ၊ ခုနစ်ပါးသောတရားတို့နှင့်မယှဉ်သည်၏အဖြစ် ကြောင်းသောတ္ထိယမည်သောပုဂ္ဂိုလ်လည်းကောင်း၊ နှာတကော၊ ခုနစ်ပါး သောထရားတို့ကိုပျက်ဆီးတတ်သည်၏ အဖြစ်ကြောင့်နှာတကမည်သော ပုဂ္ဂိုလ်လည်းကောင်း၊ ဝေဒဂူ၊ ခုနစ်ပါးသောတရားတို့ကိုထိတတ်သည်၏ အဖြစ်ကြောင့်ဝေဒဂူမည်သောပုဂ္ဂိုလ်လည်းကောင်း၊ အရိယော၊ ခုနစ်ပါး သောထရား တည်ဟူသော ခုနစ်ပါးတို့ကို ပျက်ဆီးတတ်သည်၏အဖြစ် ကြောင့်အရိယမည်သော ပုဂ္ဂိုလ်လည်းကောင်း၊ အရဟတ၊ ခုနစ်ပါးသော ထရားတို့မှ ဝေးသည်၏ အဖြစ်ကြောင့်အရဟတမည်သော ပုဂ္ဂိုလ်လည်း ကောင်း၊ အသဒ္ဓမ္မသဒ္ဓမ္မိနော၊ မသုဘော်တို့၏ထရားခုနစ်ပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သုထော်ကောင်းတို့၏ထရားခုနစ်ပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်လည်း ကောင်း၊ ဣတိ၊ ဤသို့၊ တေတာနိ၊ ထိုသုတ်တို့ကို၊ တထာဂတာတထာဂတေ ဟိ၊ မြတ်စွာထုရားတို့သည်၊ ဒေသိသာဒေသိတာနိ၊ ဟောတော်မူအပ်ကုန် ၏၊ ဣတိ၊ ဤသည်လျှင်တည်း။ ။

သတ္တကနိပါတ်-၁၀-အာဟုနေယျဝဂ်။

ဘိက္ခဝေ၊ ရဟန်းတို့။ သတ္တ၊ ခုနစ်ယောက်ကုန်သော၊ ဣမေပုဂ္ဂံလော၊ ဤပုဂ္ဂိုလ်တို့သည်၊ အာဟုနေယျာ၊ အဝေးမှဆောင်၍သီလဝန်ပုဂ္ဂိုလ်တို့ အားပေးလှူအပ်သောအလှူကိုခံ ဘိုက်ကုန်၏၊ ပါဟုနေယျာ၊ အထူးထူးသော အရပ်မျက်နှာမှထွက်ကုန်သော ဧည့်သည်တို့၏ အကျိုးငှါကောင်းစွာစီရင် အပ်သောအလှူကို ခံထိုက်ကုန်၏၊ ဒက္ခိဏေယျာ၊ တမလှူလောကကို ယုံကြည်၍ပေးလှူအပ်သောအလှူကို ခံထိုက်ကုန်၏၊ အဂ္ဂုတိကရဏိယာ၊ ကောင်းမှုကို အလိုရှိသောသူတို့၏ ထက်အုပ်ချီခြင်းကို ပြုရာဖြစ်၏၊ ဝေတ ကဿ၊ သတ္တဝေတက၏၊ အနုတ္တရံ အနုတ္တရာ၊ အတုမရှိသော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တာ၊ ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေတို့၏ပိုက်ပျိုးချရာ ထယ်တာမြေးကောင်းသတ္တဝယ်ဖြစ်၏၊ သတ္တ၊ ခုနစ်ယောက်တို့သည်၊ ကတ မေ၊ အဘယ်သည်တို့နည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဣမေဤဝေတကန္တံ၊ ဧကန္တော

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ

အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ စက္ခုတ္ထိံ၊ စက္ခုပဿဒန္တံ၊ သတတံ၊ အမြဲ
သမိတံ၊ မပြတ်၊ အနိစ္စာနုပဿီ၊ မမြဲသောအားဖြင့်ရှုထေ့ရှိသည်ဖြစ်၍၊
အနိစ္စသည်၊ မမြဲဟုဖြစ်သောအမှတ်ရှိသည်ဖြစ်၍၊ အနိစ္စပဋိသံဝေဒီ၊ မမြဲဟု
သိသည်ဖြစ်၍၊ အဗ္ဗောကိဏ္ဍံ၊ အခြားသော စိတ်နှင့်မရောယှိမ်းသည့် ဖြစ်၍၊
စေတသာ၊ စိတ်ဖြင့်၊ အဓိဗျာဓိပဿော၊ နှလုံးသွင်းသည်ဖြစ်၍၊ ပညာယ၊ ပညာ
ဖြင့်၊ ပရိယောဂါဟမာနော၊ သက်ဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ သော၊
ထိုပုဂ္ဂိုလ်သည်၊ အာသဝါနံ၊ အာသဝေါတရားတို့၏၊ ခယာ၊ ကုန်ခြင်း
ကြောင့်၊ အနာသဝံ၊ အာသဝေါတရားမရှိသော၊ စေတောဝိရတ္ထိံ၊ စိတ်၏၊
ကိလေသာတို့မှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်သမာဓိကို၊ ပညာဝိရတ္ထိံ၊
ကိလေသာတို့မှလွတ်ရာဖြစ်သော အရဟတ္တဖိုလ်ပညာကို၊ ဒိဋ္ဌေဝဓမ္မေ၊
မျက်မှောက်သောကိုယ်၏ အဖြစ်၌သာလျှင်၊ သယံ၊ ကိုယ်ကိုယ်၊ အဘိညာ
အထိညာယ၊ ထူးသောညာအပ်ဖြင့်သိ၍၊ သတ္တိကတွာ၊ မျက်မှောက်ပြု၍၊
ဥပသမ္ပန္န၊ ပြည့်စုံစေ၍၊ ဝိဟရတိ၊ နေ၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊
ပဋ္ဌမော၊ ရှေးဦးစွာသော၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျော၊
အဝေးမှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူကို
ခံထိုက်၏၊ ဝါဟုနေယျော၊ အထူးထူးသောအရပ်မျက်နှာမှသာကုန်သော
ဧည့်သည်တို့၏ အကျိုးငှါကောင်းစွာ စီရင်အပ်သော အလှူကိုခံထိုက်၏၊
(ပ)ထောကဿ၊ သတ္တထောက၏၊ အနုတ္တရံအနုတ္တရော၊ အတုမရှိသော၊
ပညက္ခေတ္တံပညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေတို့၏
စိုက်ပျိုးချရာ လယ်တာမြေကောင်းသဘွယ်ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
ပုန၊ တာဘန်၊ ပရိစ၊ တပါးတိုလည်း၊ ဧကစ္စော၊ အချို့သော၊ ပုဂ္ဂလော၊ ပုဂ္ဂိုလ်
သည်၊ စက္ခုတ္ထိံ၊ စက္ခုပဿဒန္တံ၊ သတတံ၊ အမြဲ၊ သမိတံ၊ မပြတ်၊ အနိစ္စာ
နုပဿီ၊ မမြဲသောအားဖြင့်အတန်တလဲလဲရှုသည်ဖြစ်၍၊ အနိစ္စသည်၊ မမြဲဟု
ဖြစ်သော အမှတ်ရှိသည်ဖြစ်၍၊ အနိစ္စပဋိသံဝေဒီ၊ မမြဲဟုသိသည်ဖြစ်၍၊
အဗ္ဗောကိဏ္ဍံ၊ အခြားသောစိတ်နှင့်မရောယှိမ်းသည်ဖြစ်၍၊ စေတသာ၊ စိတ်
ဖြင့်၊ အဓိဗျာဓိပဿော၊ နှလုံးသွင်းသည်ဖြစ်၍၊ ပညာယ၊ ပညာဖြင့်၊ ပရိယောဂါ
ဟမာနော၊ သက်ဝင်သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ တဿ၊ ထိုရဟန်းအား၊
အပုဗ္ဗံအစရိမံ၊ မရှေးမနှောင်း၊ အာသဝပရိယာဒါနုဉ္စ၊ အာသဝေါတရား၏
ကုန်ခြင်းသည်လည်းကောင်း၊ ဇိဝိတပရိယာဒါနုဉ္စ၊ အသက်၏ကုန်ခြင်း
သည်လည်းကောင်း၊ ဟောတိ၊ ဖြစ်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ဒုတိယော၊
နှစ်ယောက်မြောက်သော၊ အယံပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျော၊

သတ္တကနိပါတ်-၁၀-အာဟုနေယျဂ်၊

အဝေးမှဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အား၊ ယူအပ်သော အလှူကိုခံထိုက်၏။
 (ပ)၊ ထောကဿ၊ သတ္တထောကဏ္ဍိ၊ အနုတ္တရံ အနုတ္တရော၊ အတုမရှိသော၊
 ပုညက္ခေတ္တံ ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေတီ၏
 စိုက်ပျိုးချရာ လယ်တာမြေကောင်းသဘွယ်ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့၊
 ဝုန၊ တဘန၊ ပရံစ၊ တပါးတုံလည်း၊ ဣမ၊ ဤထောကဋ္ဌံ၊ ဧ ကစ္စော၊ အချိုသော၊
 ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်၊ စက္ခု၊ ထို၊ စက္ခုပဿဒဋ္ဌိ၊ သတတ်၊ အမြဲ၊ သမိတံ၊
 မပြတ်၊ အနိစ္စာနုပဿိ၊ မမြဲလောအားဖြင့် အဘန်တလဲလဲရှုသည်ဖြစ်၍၊
 အနိစ္စ သည်၊ မမြဲဟု ဖြစ်သော အမှတ်ရှိသည်ဖြစ်၍၊ အနိစ္စပဋိသံဝေဒိ၊ မမြဲဟု
 သိသည်ဖြစ်၍၊ အဗ္ဗေဇာကိဏ္ဍံ၊ အခြားယေးစိတ်နှင့်မရောပြွမ်းသည်ဖြစ်၍၊
 စေတဿ၊ စိတ်ဖြင့်၊ အဓိဂစ္စမာနော၊ နှလုံးသွင်းသည်ဖြစ်၍၊ ဣဿ၊ ပညာ
 ဖြင့်၊ ပရိယောဂါဟမာနော၊ သက်ဝင်သည်ဖြစ်၍၊ ဝိဟဂုတိ၊ နေ၏သော၊
 ထိုပုဂ္ဂိုလ်သည်၊ ပဉ္စန္ဒ၊ ငါးပါးကုန်သော၊ ဩရတ္ထာဂီယာနံ၊ အောက်ဖြစ်
 သောကာမတုံသို့ဆည်းကပ်တတ်ကုန်သော၊ သညောဇနာနံ၊ သံယောဇဉ်
 တို့၏ပရိက္ခယာ၊ ကုန်ခြင်းကြောင့်၊ အန္တရာပရိနိဗ္ဗာယိ၊ အသက်အပိုင်း
 အခြားအထပ်၏အတွင်း၌ကိုလေသာငြိမ်းခြင်းရှိသည်၊ ဟောတိ၊ ဖြစ်၏(ပ)၊
 အသင်္ခါရပရိနိဗ္ဗာယိ၊ အားထုတ်ခြင်းမရှိသည်ဖြစ်၍ ကိလေသာငြိမ်းခြင်း
 ရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သသင်္ခါရပရိနိဗ္ဗာယိ၊ အားထုတ်ခြင်းရှိသည်ဖြစ်၍
 ကိလေသာငြိမ်းခြင်းရှိ သည်၊ ဟောတိ၊ ဖြစ်၏၊ အကနိဋ္ဌဂါမိ၊ အကနိဋ္ဌတုံသို့
 ထာသော၊ ဥဒ္ဓံသောတော၊ အထက်တုံသို့ဆောင်တတ်သော တထ္တာသောတ
 ရှိသည်၊ ဟောတိ၊ ဖြစ်၊ ဘိက္ခဝေ၊ ရဟန်းတို့၊ သတ္တမော၊ ခုနစ်ယောက်
 မြောက်သော၊ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်၊ အာဟုနေယျော၊ အဝေးမှ
 ဆောင်၍ သီလဝန်ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူကိုခံထိုက်၏။
 ထောကဿ၊ သတ္တထောကဏ္ဍိ၊ အနုတ္တရံ အနုတ္တရော၊ အတုမရှိသော၊
 ပုညက္ခေတ္တံ ပုညက္ခေတ္တော၊ ကုသိုလ်ကောင်းမှုတည်းဟူသော မျိုးစေတီ၏
 စိုက်ပျိုးချရာ လယ်တာမြေကောင်းသဘွယ်ဖြစ်၏။ ဣတိ ဣမေ၊ ဤသည်တို့
 တည်း၊ ဘိက္ခဝေ၊ ရဟန်းတို့၊ ခေါ၊ စင်စစ်၊ သတ္တ၊ ခုနစ်ယောက်ကုန်သော၊
 ဣမေ ပုဂ္ဂတာ၊ ဤပုဂ္ဂိုလ်တို့သည်၊ အာဟုနေယျော၊ အဝေးမှဆောင်၍ သီလဝန်
 ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူကိုခံထိုက်၏။ ဝါဟုနေယျော၊ အထူး
 ထူးသော အရပ်မျက်နှာမှသာကုန်သော ဧည့်သည်တို့အကျိုးငှါကောင်းစွာ
 စီရင်အပ်သော အလှူကိုခံထိုက်ကုန်၏။ ဒက္ခိဏေယျော၊ တမလွန်လောက
 ကိုယုံကြည်၍ ပေးလှူအပ်သော အလှူကိုခံထိုက်ကုန်၏။ အဋ္ဌထိကရကီယာ၊

အင်္ဂုတ္တိုရ်ပါဠိတော်ဒီသု။

ကောင်းမှုကို အလိုရှိသောသူတို့၏ လက်အုပ်ချီခြင်းကို ပြုရာဖြစ်၏။ ယောကဿ၊ သတ္တဏောက၏။ အနုတ္တရံ အနုတ္တရာ၊ အတုမရှိသော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တာ၊ ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေတို့၏ပိုက်ပျိုးချရာ လယ်တာ မြေကောင်းသဘွယ်ဖြစ်၏။ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏။ ။

ပဋ္ဌမသုတ်ပြီး၏။

ထိက္ခဝေ၊ ရဟန်းတို့၊ သတ္တ၊ ခုနစ်ယောက်ကုန်သော၊ ဣမေပုဂ္ဂဏာ၊ ဤပုဂ္ဂိုလ်တို့သည် အာဟုနေယျာ၊ အဝေးမှဆောင်၍သီလဝန်ပုဂ္ဂိုလ်တို့အား လှူအပ်သောအလှူကို ခံထိုက်ကုန်၏။ ပါဟုနေယျာ၊ အထူးထူးသောအရပ်မျက်နှာမှသာကုန်သော ချစ်နှစ်လိုအပ်သော ဧည့်သည်တို့၏ အကျိုးငှါ ကောင်းစွာစီရင် အပ်သော အလှူကိုခံထိုက်ကုန်၏။ (ပ)။ ယောကဿ၊ သတ္တဏောက၏။ အနုတ္တရံ အနုတ္တရာ၊ အတုမရှိ ကုန်သော၊ ပုညက္ခေတ္တံ ပုညက္ခေတ္တာ၊ ကုသိုလ်ကောင်းမှုတည်းဟူသောမျိုးစေတို့၏ပိုက်ပျိုးချရာ လယ်တာ မြေကောင်းသဘွယ် ဖြစ်ကုန်၏။ သတ္တ၊ ခုနစ်ယောက်တို့သည်၊ ကတမေ၊ အဘယ်သည်တို့နည်း၊ ထိက္ခဝေ၊ ရဟန်းတို့၊ ဣဝ၊ ဤယောကဒ္ဓိ၊ ဧကစ္စော၊ အချို့သော၊ ပုဂ္ဂဏေ၊ ပုဂ္ဂိုလ်သည်၊ စက္ခုသ္မိံ၊ စက္ခုပသာဒန္တိ၊ ဒုက္ခာနုပဿိ၊ ဆင်းရဲ၏ဟုအာသနံထလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)။ ။

ဒုတိယသုတ်ပြီး၏။

စက္ခုသ္မိံ၊ စက္ခုပသာဒန္တိ၊ အနုတ္တာနုပဿိ၊ ကိုယ်မဟုတ်ဟုအာသနံ ထလဲလဲရှု သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)။ ။

တတိယသုတ်ပြီး၏။

စက္ခုသ္မိံ၊ စက္ခုပသာဒန္တိ၊ ဝယာနုပဿိ၊ ကုန်ခြင်းအားဖြစ်အာသနံထလဲလဲရှု သည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)။ ။

တုတတ္ထသုတ်ပြီး၏။

စက္ခုသ္မိံ၊ စက္ခုပသာဒန္တိ၊ ဝယာနုပဿိ၊ ပျက်ခြင်းအားဖြင့်ရှုကော့ရှိသည် ဖြစ်၍၊ ဝိဟရတိ၊ နေ၏။ (ပ)။ ။

ပဋ္ဌမသုတ်ပြီး၏။

စက္ခုထို့၊ စက္ခုပသာဒန္တံ၊ ဝိဘာဂါနုပဿိ၊ ကင်းခြင်းအာဖြင့်ရှုသည်ဖြစ်
၍၊ ဝိဘာဂတံ၊ နေဇာ၊ (ပ)။ ။

အဋ္ဌသုတ်ပြီး၏။

စက္ခုထို့၊ စက္ခုပသာဒန္တံ၊ နိရောဓာနုပဿိ၊ ချုပ်ခြင်းအားဖြင့်အာဘန်
တလဲလဲရှုသည်ဖြစ်၍၊ ဝိဘာဂတံ၊ နေဇာ၊ (ပ)။

သတ္တမသုတ်ပြီး၏။

စက္ခုထို့၊ စက္ခုပသာဒန္တံ၊ ပဋိနိဿ ဂါနုပဿိ၊ တတန်စွန်ခြင်းကိုအာဘန်
တလဲလဲရှုသည်ဖြစ်၍၊ ဝိဘာဂတံ၊ နေဇာ၊ (ပ)။ သောတထို့၊ သောတပသာဒန္တံ၊
(ပ)၊ စာနသ္မိ၊ စာနပသာဒန္တံ၊ ဇိဝါယ၊ ဇိဝါပသာဒန္တံ၊ ကာယထို့၊ ကာယ
ပသာဒန္တံ၊ မနထို့၊ မနောဒ္ဓါရန္တံ၊ ရူပေသျှရူပါရုံတို့၌၊ သဒ္ဓေသျှ၊ သဒ္ဓါရုံတို့၌၊
ဂဇ္ဇေသျှ၊ ဂဇ္ဇာရုံတို့၌၊ ရသေသျှ၊ ရသာရုံတို့၌၊ ဖောဋ္ဌဗ္ဗေသျှ၊ ဖောဋ္ဌဗ္ဗာရုံတို့၌၊
ဓမ္မေသျှ၊ ဓမ္မာရုံတို့၌၊ စက္ခုဝိညာဏေ၊ စက္ခုဝိညာဉ်၌၊ သောတဝိညာဏေ၊
သောတ ဝိညာဉ်၌၊ စာနာဝိညာဏေ၊ စာနာဝိညာဉ်၌၊ ဇိဝါဝိညာဏေ၊
ဇိဝါဝိညာဉ်၌၊ ကာယဝိညာဏေ၊ ကာယဝိညာဉ်၌၊ မနောဝိညာဏေ၊ မနော
ဝိညာဉ်၌၊ စက္ခုသမ္ပဿေ၊ စက္ခုဝတ္ထုကိုမှီ၍ဖြစ်သောပဿန္တံ၊ သောတ
သမ္ပဿေ၊ သောတဝတ္ထုကိုမှီ၍ဖြစ်သောပဿန္တံ၊ စာနသမ္ပဿေ၊ စာန
ဝတ္ထုကိုမှီ၍ဖြစ်သောပဿန္တံ၊ ဇိဝါသမ္ပဿေ၊ ဇိဝါဝတ္ထုကိုမှီ၍ဖြစ်သော
ပဿန္တံ၊ ကာယသမ္ပဿေ၊ ကာယဝတ္ထုကိုမှီ၍ ဖြစ်သောပဿန္တံ၊ မနော
သမ္ပဿေ၊ မနောဒ္ဓါရန္တံဖြစ်သောပဿန္တံ၊ စက္ခုသမ္ပဿေဇာယ၊ စက္ခုဝတ္ထုကို
မှီ၍ဖြစ်သောပဿကြောင့်ဖြစ်သော၊ ဝေဒနာယ၊ ဝေဒနာ၌၊ သောတသမ္ပဿ
ဇာယ၊ သောတဝတ္ထုကို မှီ၍ဖြစ်သော ပဿကြောင့်ဖြစ်သော၊ ဝေဒနာယ၊
ဝေဒနာ၌၊ စာနသမ္ပဿဇာယ၊ စာနဝတ္ထုကိုမှီ၍ ဖြစ်သော ပဿကြောင့်
ဖြစ်သော၊ ဝေဒနာယ၊ ဝေဒနာ၌၊ ဇိဝါသမ္ပဿဇာယ၊ ဇိဝါဝတ္ထုကိုမှီ၍ဖြစ်
သော ပဿကြောင့် ဖြစ်သော၊ ဝေဒနာယ၊ ဝေဒနာ၌။ ကာယသမ္ပဿဇာ
ယ၊ ကာယဝတ္ထုကို မှီ၍ဖြစ်သော ပဿကြောင့်ဖြစ်သော၊ ဝေဒနာယ၊
ဝေဒနာ၌၊ မနောသမ္ပဿဇာယ၊ မနောဒ္ဓါရန္တံ ဖြစ်သော ပဿကြောင့် ဖြစ်
သော၊ ဝေဒနာယ၊ ဝေဒနာ၌၊ ရူပသညာယ၊ ရူပါရုံ၌ဖြစ်သော သညာ၌၊ သဒ္ဓ
သညာယ၊ သဒ္ဓါရုံ၌ဖြစ်သော သညာ၌၊ ဂဇ္ဇသညာယ၊ ဂဇ္ဇာရုံ၌ ဖြစ်သော
သညာ၌၊ ရသာသညာယ၊ ရသာရုံ၌ ဖြစ်သော သညာ၌၊ ဖောဋ္ဌဗ္ဗသညာယ၊

ဖောဋ္ဌရုံ၌ ဖြစ်သော သညာ၌၊ ဓမ္မသညာယ၊ ဓမ္မာရုံ၌ဖြစ်သော သညာ၌၊ ရူပ
သဒ္ဓေတနာယ၊ ရူပါရုံ၌ဖြစ်သောစေတနာ၌၊ သဒ္ဓသဓ္ဓေတနာယ၊ သဒ္ဓါရုံ၌ဖြစ်
သောစေတနာ၌၊ ဂန္ဓသဓ္ဓေတနာယ၊ ဂန္ဓာရုံ၌ဖြစ်သော စေတနာ၌၊ ဝေဿသဓ္ဓေ
တနာယ၊ ဝေဿာရုံ၌ဖြစ်သောစေတနာ၌၊ ဖောဋ္ဌဗ္ဗသဓ္ဓေတနာယ၊ ဖောဋ္ဌဗ္ဗာရုံ
၌ဖြစ်သောစေတနာ၌၊ ဓမ္မာသဓ္ဓေတနာယ၊ ဓမ္မာရုံ၌ဖြစ်သော စေတနာ၌၊
ရူပတဏှာယ၊ ရူပါရုံ၌ဖြစ်သောတဏှာ၌၊ သဒ္ဓတဏှာယ၊ သဒ္ဓါရုံ၌ဖြစ်သော
တဏှာ၌၊ ဂန္ဓတဏှာယ၊ ဂန္ဓာရုံ၌ဖြစ်သောတဏှာ၌၊ ဝေဿတဏှာယ၊ ဝေဿ
ရုံ၌ဖြစ်သောတဏှာ၌၊ ဖောဋ္ဌဗ္ဗတဏှာယ၊ ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သောတဏှာ၌၊ ဓမ္မ
တဏှာယ၊ ဓမ္မာရုံ၌ဖြစ်သောတဏှာ၌၊ ရူပဝိတက္ကေ၊ ရူပါရုံ၌ဖြစ်သောဝိ
တက်၌၊ သဒ္ဓဝိတက္ကေ၊ သဒ္ဓါရုံ၌ဖြစ်သောဝိတက်၌၊ ဂန္ဓဝိတက္ကေ၊ ဂန္ဓာရုံ၌ဖြစ်
သောဝိတက်၌၊ ဝေဿဝိတက္ကေ၊ ဝေဿာရုံ၌ဖြစ်သောဝိတက်၌၊ ဖောဋ္ဌဗ္ဗဝိတက္ကေ
ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သောဝိတက်၌၊ ဓမ္မဝိတက္ကေ၊ ဓမ္မာရုံ၌ဖြစ်သောဝိတက်၌၊ ရူပ
ဝိစာဓေ၊ ရူပါရုံ၌ဖြစ်သောဝိစာဓေ၊ သဒ္ဓဝိစာဓေ၊ သဒ္ဓါရုံ၌ဖြစ်သောဝိစာဓေ၊
ဂန္ဓဝိစာဓေ၊ ဂန္ဓာရုံ၌ဖြစ်သောဝိစာဓေ၊ ဝေဿဝိစာဓေ၊ ဝေဿာရုံ၌ဖြစ်သောဝိစာ
ဓေ၊ ဖောဋ္ဌဗ္ဗဝိစာဓေ၊ ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သောဝိစာဓေ၊ ဓမ္မဝိစာဓေ၊ ဓမ္မာရုံ၌
ဖြစ်သောဝိစာဓေ၊ ပဗ္ဗက္ခန္ဓေ၊ ခန္ဓာငါးပါးအပေါင်း၌၊ ရူပက္ခန္ဓာ၌၊
ဝေဒနက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၌၊ သညာက္ခန္ဓေ၊ သညာက္ခန္ဓာ၌၊ သင်္ခါရက္ခန္ဓေ၊
သင်္ခါရက္ခန္ဓာ၌၊ ဝိညာဏက္ခန္ဓေ၊ ဝိညာဏက္ခန္ဓာ၌၊ အနိစ္စာနုပဿီ၊ မဇ္ဈိမ
အာနိတလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဒုက္ခာနုပဿီ၊ ဆင်းရဲ၏ဟု
အာနိတလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ အနတ္တာနုပဿီ၊ ကိုယ်
မဟုတ်ဟု အာနိတလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝယာနုပဿီ၊
ကုန်ခြင်းအားဖြင့် အာနိတလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဝယာ
နုပဿီ၊ ပျက်စီးခြင်းအားဖြင့် အာနိတလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊
နေ၏၊ ဝိပာဂါနုပဿီ၊ ကင်းခြင်းအားဖြင့် အာနိတလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟ
ရတိ၊ နေ၏၊ နိရောဓာနုပဿီ၊ ချုပ်ခြင်းအားဖြင့် အာနိတလဲလဲ ရှုသည်
ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ပဗ္ဗိနိယာဂါနုပဿီ၊ တာဝန် စွန့်ခြင်းကို အာနိ
တလဲလဲ ရှုသည်ဖြစ်၍၊ ဝိဟရတိ၊ နေ၏၊ ဣတိ၊ ဤသို့၊ အဝေဝါမိနိတော်မူ၏၊
ဧတ္ထ၊ ဤအာဟု နေပျောက်၌၊ ဒွါရာရဗ္ဗဏေသု၊ ဒွါရအာရုံတို့၌ ထည်းကောင်း၊
ဝိညာဏေသု၊ ဝိညာဉ်တို့၌ ထည်းကောင်း၊ ဖဿေသုစ၊ ဖဿတို့၌ ထည်း
ကောင်း၊ ဝေဒနာသုစ၊ ဝေဒနာတို့၌ ထည်းကောင်း၊ ဒွါရဿ၊ ဒွါရဖြင့်၊ လက္ခိ
တာ၊ မှတ်အပ်ကုန်သော၊ ဆါခြောက်ပုဒ်တို့သည်၊ ဝိသု၊ အဝါးအဝါး၊ အဗ္ဗ၊

သတ္တကနိပါတ်-၁၀--အာဟုနေယျဝဂ်၊

ရှစ်ပါးကုန်သော၊ သုတ္တာသုတ္တာနိ၊ သုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ၊
 သညာ၊ သညာ၌ ထည်းကောင်း၊ သဗ္ဗေတနာ၊ သဗ္ဗေတနာ၌ ထည်းကောင်း၊
 တဏှာ၊ တဏှာ၌ ထည်းကောင်း၊ ဝိတက္ကေစ၊ ဝိတက်၌ ထည်းကောင်း၊ ဝိစာ
 ရေစ၊ ဝိစာရ၌ ထည်းကောင်း၊ ဂေါစရဿ၊ အာရုံဖြင့်၊ ထက္ခိတာ၊ ငှုတ်အပ်
 ကုန်သော၊ ဆ၊ ခြောက်ပုဒ် တို့သည်၊ ဝိသုံ၊ အသီးအသီး၊ အဋ္ဌ၊ ရှစ်ပါးကုန်
 သော၊ သုတ္တာသုတ္တာနိ၊ သုတ်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ပဉ္စက္ခန္ဓေဝါ၊
 ခန္ဓာငါးပါးအပေါင်း၌ ထည်းကောင်း၊ ပစ္စေကေ၊ အသီးအသီးသောခန္ဓာ
 ငါးပါး၌ ထည်းကောင်း၊ ဝိသုံ၊ အသီးအသီး၊ အဋ္ဌ၊ ရှစ်သုတ်တို့သည်၊
 ဟောန္တိ၊ ဖြစ်ကုန်၏။ ။ ဧတ္ထ၊ ဤအာဟုနေယျဝဂ်၌၊ သောဠသေသု၊ တဆဲ့
 ခြောက်ပါးကုန်သော၊ မူလေသု၊ မူလတို့၌၊ အနိစ္စာနုပသယိ၊ အနိစ္စာနုပသယိ
 ထည်းကောင်း၊ ဒုက္ခာ၊ ဒုက္ခာနုပသယိထည်းကောင်း၊ အနတ္တာ၊ အနတ္တာနုပသယိ
 ထည်းကောင်း၊ ခယာ၊ ခယာနုပသယိထည်းကောင်း၊ ဝယာ၊ ဝယာနုပသယိ
 ထည်းကောင်း၊ ဝိရာဂါစ၊ ဝိရာဂါနုပသယိထည်းကောင်း၊ ပမိုနိဿဂ္ဂါ၊ ပမို
 နိဿဂ္ဂါနုပသယိထည်းကောင်း၊ ဣတိ၊ ဤသို့၊ ကမာ၊ အစဉ်အတိုင်း၊ အဋ္ဌ
 ရှစ်ပါးကုန်သော၊ အနုပသယိ၊ အနုပသယိတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ
 သု၊ အလုံးစုံသောအဋ္ဌကတို့ကို၊ သမ္ဘိညှိတေသု၊ ပေါင်းအပ်ကုန်သည်ရှိသော်
 အာဟုနေယျ၊ အာဟုနေယျအမည်ရှိသော၊ ဝဂ္ဂိကေ၊ ဝဂ်၌၊ သုတ္တာနိ၊ သုတ်
 တို့သည်၊ ပဉ္စသတာနိစ၊ ငါးရာတို့သည်ထည်းကောင်း၊ အဋ္ဌဝိသတိစ၊ ရှစ်ဆဲ့
 ရှစ်သုတ်တို့သည်ထည်းကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏။ ။ ဒသမော၊ ဆယ်ခု
 မြောက်သော၊ အာဟုနေယျဝဂ္ဂေါ၊ အာဟုနေယျဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်း
 သို့ရောက်ပြီ။ ။

သတ္တကနိပါတ်-၁၁-သာမညဝဂ်၊

ဘိက္ခုဝေ၊ ရဟန်းတို့၊ ရာဂဿ၊ ရာဂကို၊ အဘိညာယ၊ ထူးသောဥာဏ်
 ဖြင့်သိခြင်းငှါ၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာ၊ တရားတို့ကို၊ ဘာဝေတဗ္ဗာ၊
 ပွားစေအပ်ကုန်၏။ ကတမေ၊ အဘယ်မည် ကုန်သော၊ သတ္တခုနစ်ပါးကုန်
 သော၊ ဓမ္မာ၊ တရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်သည်။ သတိ
 သမ္မောဇ္ဈင်္ဂီ၊ သတိသမ္မောဇ္ဈင်ထည်းကောင်း၊ (ပ)၊ ဥပေက္ခာ၊ သမ္မောဇ္ဈင်္ဂီ၊
 ဥပေက္ခာ သမ္မောဇ္ဈင်ထည်းကောင်း၊ ဣတိ၊ ဤသို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊

ဓမ္မာတရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်းတို့၊
ရာဂဿ၊ ရာဂကို၊ အဘိညာယ၊ ထူးသော ဥာဏ်ဖြင့် ထိခြင်းငှါ၊ သတ္တ၊
ခုနစ်ပါး ကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်
ကုန်၏။ ။

ပဋ္ဌာသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ရာဂဿ၊ ရာဂကို၊ အဘိညာယ၊ ထူးသော ဥာဏ်
ဖြင့်ထိခြင်းငှါ၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာတရားတို့ကို၊ ဘာဝေတဗ္ဗာ၊
ပွားစေအပ်ကုန်၏။ ကတမေ၊ အဘယ်မည်ကုန်သော၊ သတ္တ၊ ခုနစ်ပါးကုန်
သော၊ ဓမ္မာတရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်သနည်း၊ အနိစ္စ
သညာ၊ မမြဲဟု ဖြစ်သော သညာ ထည်းကောင်း၊ အနတ္တသညာ၊ ကိုယ်မဟုတ်
ဟု ဖြစ်သော သညာ ထည်းကောင်း၊ အသုဘသညာ၊ မတင့်တယ်ဟု ဖြစ်သော
သညာ ထည်းကောင်း၊ အာဒိန ဝသညာ၊ အပြစ်ဟု ဖြစ်သော သညာ ထည်း
ကောင်း၊ ပဟာန သညာ၊ ပယ်ခြင်း၌ ဖြစ်သော သညာ ထည်းကောင်း၊ ဝိရာဂ
သညာ၊ ကင်းခြင်း၌ ဖြစ်သော သညာ ထည်းကောင်း၊ နိရောဓသညာ၊ ချုပ်
ခြင်း၌ ဖြစ်သော သညာ ထည်းကောင်း၊ ဣတိ၊ ဤသို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊
ဓမ္မာ၊ တရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်၏။ ဘိက္ခုဝေ၊ ရဟန်း
တို့၊ ရာဂဿ၊ ရာဂကို၊ အဘိညာယ၊ ထူးသော ဥာဏ်ဖြင့်ထိခြင်းငှါ၊ သတ္တ၊
ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်
ကုန်၏။ ။

ဒုတိယသုတ်ပြီး၏။

ဘိက္ခုဝေ၊ ရဟန်းတို့၊ ရာဂဿ၊ ရာဂကို၊ အဘိညာယ၊ ထူးသော ဥာဏ်
ဖြင့်ထိခြင်းငှါ၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာတရားတို့ကို၊ ဘာဝေတဗ္ဗာ၊
ပွားစေအပ်ကုန်၏။ ကတမေ၊ အဘယ်မည်ကုန်သော၊ သတ္တ၊ ခုနစ်ပါးကုန်
သော၊ ဓမ္မာတရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်သနည်း၊ အသုဘ
သညာ၊ မတင့်တယ်ဟု ဖြစ်သော သညာ ထည်းကောင်း၊ မရဏသညာ၊
သေခြင်း၌ ဖြစ်သော သညာ ထည်းကောင်း၊ အာဟာရေ၊ မျှီအပ်သော အစာ
အာဟာရ၌၊ ပဒိုကူထသညာ၊ စက်ဆုင်ရုံရှာဘွယ်ရှိ၏ ဟူသော သညာ
ထည်းကောင်း၊ သဗ္ဗလောကေ၊ အလုံးစုံသော ထေဘူမက လောက၌၊

သတ္တကနိပါတ်-၁၁-သာမညဝဂ်၊

အနဘိရတသညာ၊ နေ့လျော်ဘွယ်မရှိ ဟူသောသညာ လည်းကောင်း၊
 အနိစ္စသညာ၊ အနိစ္စဖြစ်သော သညာ လည်းကောင်း၊ အနိစ္စ၊ အနိစ္စဖြစ်
 သော ခန္ဓာငါးပါး၌၊ ဒုက္ခသညာ၊ ဒုက္ခဟုဖြစ်သောသညာလည်းကောင်း၊
 ဒုက္ခေ၊ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌၊ အနတ္တသညာ၊ ကိုယ်မဟုတ်ဟု ဖြစ်
 သောသညာ လည်းကောင်း၊ ဣတိ၊ ဤသို့၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဓမ္မာ၊
 တရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်၏၊ ဘိက္ခဝေ၊ ရဟန်းတို့၊
 ရာဂဿ၊ ရာဂကို၊ အဘိညာယ၊ ထူးသောဥာဏ်ဖြင့်ထိခြင်းငှါ၊ သတ္တ၊ ခုနစ်
 ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ဘာဝေတဗ္ဗာ၊ ပွားစေအပ်
 ကုန်၏။ ။

တတိယသုတ်ပြီး၏။

ဘိက္ခဝေ၊ ရဟန်းတို့၊ ရာဂဿ၊ ရာဂကို၊ ပရိညာယ၊ ဝိုင်းခြား၍ထိခြင်း
 ငှါ၊ (ပ)၊ ပရိက္ခယာယ၊ ထက်ဝန်းကျင်မှ ကုန်စေခြင်းငှါ၊ ပဟာနာယ၊
 ပယ်ခြင်းငှါ၊ ခယာယ၊ ကုန်ခြင်းငှါ၊ ဝယာယ၊ ပျက်စီးခြင်းငှါ၊ ဝိရာဂါယ၊
 ကင်းခြင်းငှါ၊ နိရောဓာယ၊ ချုပ်ခြင်းငှါ၊ စာဂါယ၊ စွန့်ခြင်းငှါ၊ ပဋိနိဿဂ္ဂါယ၊
 တဘန်စွန့်ခြင်းငှါ၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊
 ဘာဝေတဗ္ဗာ၊ ပွားစေအပ်ကုန်၏၊ ဒေါသဿ၊ ပြစ်မှားခြင်းကို၊ မောဟဿ
 တွေဝေခြင်းကို၊ ကောဓဿ၊ အမျက်ထွက်ခြင်းကို၊ ဥပနာဟဿ၊ ရန်ညှိုး
 ဖွဲ့ခြင်းကို၊ မက္ခဿ၊ ကျေးဇူးချေခြင်းကို၊ ပယာသဿ၊ အပျင်းမူခြင်းကို၊
 ဣဿာယ၊ ငြူ ခူခြင်းကို၊ မစ္ဆရိယဿ၊ ဝန်တိုခြင်းကို၊ မာယာယ၊ တုည့်
 ပတ်ခြင်းကို၊ သာဠေဟဿ၊ စဉ်းလဲခြင်းကို၊ ထန္တဿ၊ ခိုင်မာခြင်းကို၊
 သာရန္တဿ၊ ချွတ်ချယ်ခြင်းကို၊ မာနဿ၊ မာန်မူခြင်းကို၊ အတိမာနဿ၊
 အလွန်မာန်မူခြင်းကို၊ မဒဿ၊ ယစ်ခြင်းကို၊ ပမာဒဿ၊ မေ့လျော့ခြင်းကို၊
 အဘိညာယ၊ ထူးသောဥာဏ်ဖြင့်ထိခြင်းငှါ၊ ပရိညာယ၊ ဝိုင်းခြား၍ထိခြင်း
 ငှါ၊ ပရိက္ခယာယ၊ ထက်ဝန်းကျင်မှ ကုန်စေခြင်းငှါ၊ ပဟာနာယ၊ ပယ်ခြင်း
 ငါ၊ ခယာယ၊ ကုန်ခြင်းငှါ၊ ဝယာယ၊ ပျက်စီးခြင်းငှါ၊ ဝိရာဂါယ၊ ကင်းခြင်းငှါ၊
 နိရောဓာယ၊ ချုပ်ခြင်းငှါ၊ စာဂါယ၊ စွန့်ခြင်းငှါ၊ ပဋိနိဿဂ္ဂါယ၊ တဘန်စွန့်
 ခြင်းငှါ၊ သတ္တ၊ ခုနစ်ပါးကုန်သော၊ ဣမေဓမ္မာ၊ ဤတရားတို့ကို၊ ဘာဝေတဗ္ဗာ
 ပွားစေအပ်ကုန်၏၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ၏၊ ဘဂဝါ၊ မြတ်စွာ
 ထုရားသည်၊ ဣဒံဝစနံ၊ ဤစကားကို၊ အဝေါစ၊ မိန့်တော်မူ၏၊ တေတိက္ခူ။

အင်္ဂုတ္တိုရ်ပါဠိတော်-နိဿယ

ထိုရဟန်းတို့သည်၊ အတ္တမနာ၊ နှစ်သက်ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဘဝတော၊ မြတ်စွာဘုရား၏၊ ဘာဘိတံ၊ ဟောတော်မူအပ်သောတရားတော်ကို၊ အဘိနန္ဒ၊ အလွန်နှစ်သက်ကုန်ပြီး၊ ဣတိ၊ ဤသို့၊ သုတံ၊ ကြားအပ်ပါ၏၊ သတ္တကနိပါတံ၊ သတ္တကနိပါတ်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

အင်္ဂုတ္တိုရ်ပါဠိတော်နိဿယပြီး၏။



နိဂုံး

- (၁) ဗဟုသုတဂါမေသု၊ ခန္တိနာမောမဟာဣတိ၊
မန္တလေရတနာပုဏ္ဏံ၊ ပုရေမန္တလပဗ္ဗတေ။ ။
- (၂) မန္တလေပုရသာသန္ဓေ၊ ဝသံဗုဒ္ဓသာသာသနော၊
ပတ္တေစရနိဝေပုဏ္ဏံ၊ သုပ္ပိဿန္တိ မဟာဇနာ။ ။
- (၃) မနုဗ္ဗိဣတိကတွာန၊ လဘိတွာတိဝိင်္ဂသုခံ၊
သာသနဿဟိတေကန္တေ၊ သောပါနေဂုဟအဂ္ဂသေ။ ။
- (၄) ထူပေဓိမ္မေစသာဏာယော၊ ဆန္ဓေနသဟအတ္ထတေ၊
ပါဿဒေဥဒပါနေစ၊ ကရောတိသုန္ဓရေသုဘော၊
ဘိဟရူပေဝိဟာရေစ၊ ပါကာရေစသုကာရိတေ။ ။
- (၅) ဝိရုကတ္တယပါဠဉ္စ၊ သဟဒိကာယဋ္ဌက္ကတံ၊
မာဂန္တေနဿနတ္ထာယ၊ အာရောပေတိစပေါတ္တကံ။ ။
- (၆) ရန္တစက္ကပ္ပသေလဂ္ဂ၊ မူလဋ္ဌိသာသနဿစ၊
ဓမ္မက္ခရသမူဟေန၊ ဋ္ဌဝိတာယစပါဠိယာ။ ။
- (၇) ဇေကကပဒမေကတ္ထံ၊ ရုစနတ္ထာယနိဿယံ၊
မန္တလာစလအာသန္ဓေ၊ ဝသံအဘာယနာမကေ။ ။
- (၈) မေစဒုသိတိအာရာမေ၊ ထေရိယာစတိဇာဂရံ၊
ထေရေနသုန္ဓိဗက္ကေန၊ ဝေပုဏ္ဏတ္ထာယသာသနံ။ ။
- (၉) ရပိတေပုဗ္ဗစေရေဟိ၊ ပသယိတွာနနိဿယေ၊
သုန္တိဋ္ဌဝိတာယတ္ထံ၊ ပဝေသေတွာနပါဠိယာ။ ။
- (၁၀) သေသေတွာပုဗ္ဗစေရေဟိ၊ ရပိတဿပုနပ္ပုနံ၊
တတ္ထဂုဋ္ဌံအဂီတ္တရ၊ သတ္တကဿစနိဿယေ။ ။
- (၁၁) သက္ကရာဇေသဟသာမိ၊ န္ဒိသထေအဋ္ဌဘိတိယံ၊
ကာဠေစဇေဋ္ဌမာသဿ၊ ပဂ္ဂမေဝသုနိဗ္ဗိတော။ ။
- (၁၂) သမ္မာဆန္ဓေနိင်္ဂန္တံ၊ ဝါစေန္ဒာပရိယာသုတာ၊
ပသန္ဓေနာနာယာသေန၊ ပတွာသုခေနကောဝိဒံ။ ။
- (၁၃) စန္ဒာဒိဋ္ဌာဝအာကာသေ၊ ဝိရုကတ္တယပါရဂု၊
ဝိသေသပုဂ္ဂလာဟုတွာ၊ ပပျေန္တိ အမတံပဒံ။ ။

မန္တလေးရတနာပုထိုးပုရေ၊ မန္တလေးရတနာပုထိုးပြည်၌၊ မန္တလေး
 ပုရသ၊ မန္တလေးမြို့၏အာသန္ဓေ၊ အနီးဖြစ်သော၊ မန္တလပဗ္ဗတေ၊ မန္တလေး
 ထောင်၌၊ ဝသံဝသန္တော၊ နေသော၊ ခန္တိနာမော၊ ခန္တိမည်သော၊ မဟာ
 ဣယိ၊ ရှင်ရသေ့ကြီးသည်၊ ဗုဒ္ဓသာသနေး၊ မြတ်စွာဘုရား သာသနာတော်
 သည်၊ ဝုဗ္ဗိဝေပုဗ္ဗိ၊ ကြီးပွားစည်ပင်ခြင်းသို့၊ ပတ္တေ၊ ရောက်သည်ရှိသော်၊
 မဟာဇနာ၊ လူများအပေါင်းတို့သည်၊ တိဝိဝံသုခံ၊ လူနတ်နိဗ္ဗာန်သုံးတန်သော
 ချမ်းသာကို၊ လာဘိတော၊ ရကြကုန်၍၊ ဘုဗ္ဗိဿန္တိ၊ သုံးဆောင်ခံစားဥရကုန်
 ထတ္တံ၊ ဣတိ၊ ဤသို့၊ မနုဗ္ဗိ၊ မိတ်၌၊ ကတော၊ ထားသည်ကိုပြု၍၊ ဗဟူသု၊ များစွာ
 ကုန်သော၊ ပုရဂါမေသု၊ မြို့ရွာတို့၌၊ သာသနဿ၊ သာသနာတော်၏၊ ဟိတေ၊
 အစီးအပွားဖြစ်ကုန်သော၊ ကန္တေ၊ နှစ်သက်အပ်ကုန်သော၊ ထူပေစ၊ စေတီ
 တော်တို့ကိုလည်းကောင်း၊ ဗိဗ္ဗေစ၊ ရုပ်ပွားဆင်းထု တော်တို့ကိုလည်း
 ကေခင်း၊ သာသာယောစ၊ စရပ်တန်ဆောင်းတို့ကိုလည်းကောင်း၊ သောပါ
 နေစ၊ စောင်းတန်းတို့ကိုလည်းကောင်း၊ ဂုဟအဉ္စသေစ၊ ဂူလိုက်လမ်းတို့
 ကိုလည်းကောင်း၊ ဆန္ဓေန၊ အမိုးနှင့်၊ သဟ၊ တကွ၊ အတ္ထတေစ၊ အခင်းတို့
 ကိုလည်းကောင်း၊ ပါသာဒေစ၊ ပြာသာဒ်တို့ကိုလည်းကောင်း၊ ဥဒပါနေစ၊
 ဝေတွင်းရေကန်တို့ကိုလည်းကောင်း၊ သုန္ဒရေ၊ ကောင်းကုန်သော၊ သုဘော၊
 တင့်တယ်ကုန်သော၊ သိဟရူပေစ၊ ခြင်္သေ့ရုပ်တို့ကိုလည်းကောင်း၊ ဝိဟာ
 ရေစ၊ ကျောင်းကြီးကျောင်းငယ် တို့ကိုလည်းကောင်း၊ သုကာရိတေ၊
 ကောင်းစွာပြုအပ်ကုန်သော၊ ဟိကာရေစ၊ တံတိုင်းတို့ကိုလည်းကောင်း၊
 ကရောတိ၊ ပြုရ၏၊ သာသနဿ၊ သာသနာတော်၏၊ မူလဋ္ဌံ၊ အရင်းမူလဘူတ
 အဖြစ်၌တည်သော၊ ဝိဇုကတ္တယပါဠုဉ္စ၊ ဝိဇုကတ်သုံးပုံ ပါဠိတော်ကိုလည်း
 ကောင်း၊ ဝိကာယ၊ ဝိကာနှင့်၊ သဟ၊ တကွ၊ အဋ္ဌက္ကတံစ၊ အဋ္ဌကထာကိုလည်း
 ကောင်း၊ ဝန္တေ၊ ကျမ်းတို့ကို၊ မာနဿနတ္ထာယ၊ မကွယ်မပျောက်စေခြင်း
 အကျိုးငှါ၊ ပေါက္ကကဉ္စ၊ ပေသို့လည်းကောင်း၊ ရုဒ္ဓစက္ကဉ္စ၊ ပုံနှိပ်စက်သို့လည်း
 ကောင်း၊ သေလဉ္စ၊ ကျောက်သို့လည်းကောင်း၊ အာရောပေတိ၊ တင်၏၊ စ၊
 ထိုမှတပါး၊ ဓမ္မက္ခရသမူပောန၊ တရားဒေသနာအက္ခရာသမူဟဖြင့်၊ ဋ္ဌပိတာ
 ယ၊ ထားအပ်သော၊ ပါဠိယာ၊ မာဂဓာသာပါဠိပါဠိတော်၏၊ ဧကေကပဒ
 မေကတ္တံ၊ တပုဒ်တပုဒ်လျှင်တနက်တနက်စဉ်သော၊ နိဿယံ၊ ဗြဟ္မာဘာသာ
 အနက်နိဿယကို၊ ရစနတ္ထာယ၊ ရေးသားပြုပြင်စီစဉ်ခြင်းငှါ၊ မန္တလေး
 အာသန္ဓေ၊ မန္တလေးထောင်၏ အနီး၌၊ အာယနာမကေ၊ အာယာရာမ
 အမည်ရှိသော၊ မေစာဗုသီတိအာရာမေ၊ မိုးထိဟူသောကျောင်းတိုက်၌၊

ဝယ်။ သီတင်းသုံးတော်မူသော။ ဇာတရုံ။ ဇာတရမည်သော။ ထေရုံ။ မထေရ်
 ကို။ ယာစတိ။ တောင်းပန်၏။ ထေရေန။ မထေရ်သည်။ သုဗ္ဗစိတ္တေန။ စင်ကြယ်
 ကောင်းမြတ်သောစိတ်ဖြင့်။ သာသနံ။ သာသနာတော်ကို။ ဝေပုလ္လတ္တယ။
 စည်ပင်ပြန့်ပွား ထွန်းကား စေခြင်းငှါ။ ပုဗ္ဗာစေရေဟိ။ ရှေးဆရာ မြတ်တို့
 သည်။ ရမိတေ။ စီရင်အပ်ကုန်သော။ နိဿယေ။ အနက်ဖြောင့်သာသာရှိရာ
 နိဿယတို့ကို။ ပုနပျံနံ။ အထပ်ထပ်။ ပထဝိတွာန။ ကြည့်ရှု၍။ တတ္ထ။ ထိုနိဿ
 ယတို့၌။ ပုဗ္ဗာစေရေဟိ။ ရှေးဆရာတော်ကြီးတို့သည်။ သုခန္တိ။ လွယ်ပြီဟူ၍။
 သေသေတွာ။ ချွင်းချန်၍။ ဝှစ်တယ။ ထားအပ်သော။ ပါဠိယာ။ ပါဠိ၏။ ဂုဠံ။
 ဖျှံ့ဝှက်အပ်သော။ အတ္ထံ။ အနက်ကို။ ပဝေသေတွာန။ သွင်း၍။ ရမိတယ။
 ရေးသားပြုပြင် စီစဉ်အပ်သော။ အင်္ဂုတ္တရသတ္တကဿစ။ အင်္ဂုတ္တရနိကာယ်
 ဖြစ်သော သတ္တကနိပါတ် ပါဠိတော်၏ လည်း။ နိဿယေ။ အနက်ဖြောင့်
 သာသာရှိရာနိဿယသည်။ သတ္တရာဇေ။ လူတို့ဝေါဟာ။ ကောဇာသတ္တရာဇ်
 သည်။ သဟ။ သဒ္ဓိဒ္ဓိသတေ အဋ္ဌသီတိယံ။ တထောင်နှစ်ရာ ရှစ်ဆယ်ရှစ်ရ
 နှစ်၌။ ဇေဋ္ဌမာသယ။ ဇေဋ္ဌနက္ခတ်နှင့် ဟဉ်သော နယုန်လ၏။ ကာဠေ
 စ။ ဣလိပက္ခ ဖြစ်သော။ ပဉ္စမေဝ။ ငါးရက် မြောက်သော- တနင်္ဂနွေ
 နေ့၌သာလျှင်။ သုနိဋ္ဌိတော။ ကောင်းစွာ ပြီးခြင်းသို့ရောက်ပြီ။ ဣဝံ။
 ဤကျမ်းကို။ သဗ္ဗာဆန္ဓေန။ ကောင်းမြတ်သောဆန္ဒဖြင့်။ ဝါစေန္ဒာ။ ပြုချကြ
 ကုန်သော။ ပရိယာပုဏာ။ သင်ကြားကြကုန်သော ပုဂ္ဂိုလ်တို့သည်။ ပသန္ဓေ
 န။ ကြည်ဆင် ရှင်လန်းသဖြင့်။ အနာယာသေန။ မပင်မပန်းသဖြင့်။ သုခေန။ ချမ်း
 ချမ်း သာသာလွယ်ကူစွာဖြင့်။ ကောဝိဒံ။ လိပ်မာတတ်မြောက်ခြင်းသို့။
 ပတွာ။ ရောက်ကြကုန်၍။ အာကာသေ။ ကောင်းကင်၌။ စန္ဒာဒိစ္စာဝ။ ထနေတို့
 ကဲ့သို့။ ဝိဇုကတ္တယပါရဂူ။ ဝိဇုကတ်၌ကမ်းတဘက်သို့ ရောက်ကုန်သော။
 ဝိသေသပုဂ္ဂလာ။ ထူးမြတ်ထင်ရှားသော ပုဂ္ဂိုလ်တို့သည်။ ဟုတွာ။ ဖြစ်ကြ
 ကုန်၍။ အမတံ။ သေခြင်းကင်းသော။ ပဒံ။ ထုရားပစ္စေက ဗုဒ္ဓါရဟန္တာတို့
 ကိန်းအောင်းမွေ့လျော်စံပျော်ရာဖြစ်သော နိဗ္ဗာန်သို့။ ပပေါန္တု။ ရောက်ကြပါ
 စေကုန်တည်း။ ။

နိဂုံးပြီး၏။